



# မန္တိဘဒီ

## ခုပ်ဆောင်ရွက်မှု





## ရတနာပုံစာအုပ်တိုက်

အမှတ်၁၀၀ (D)၊ အင်းယားလမ်း  
ကမာရွတ်မြို့နယ်၊ ရန်ကုန်။  
ဖုန်း - ၃၇၃၇၆၁

## နိုဘဝန်အဓရေးသုံးပါး

ပြည်ထောင်စုမပြီကွဲရေး	ဒို့အရေး
တိုင်းရင်းသားစည်းလုံးညီညာတို့မှ မပြီကွဲရေး	ဒို့အရေး
အချုပ်အခြား အာဏာ တည်တဲ့ နိုင်မြေရေး	ဒို့အရေး

## ပြည်သူ့သမားတော်

ပြည်ပအားကိုးပုဆိန်မှု အဆိုမြင်ဝါဒီများအား ဆန္ဒကျင်ကြ။  
နိုင်ငံတော် တည်ပြီမြေအေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နောင့်ယူက်ဖျက်ဆီးသူများအား ဆန္ဒကျင်ကြ။  
နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွဲက်ဖက် နောင့်ယူက်သော ပြည်ပနိုင်ငံများအား ဆန္ဒကျင်ကြ။  
ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုရန်သူ့အဖြစ် သတ်မှတ်ချေမှုနှင့်ကြ။

## နိုင်ငံဝရေးဦးတည်ချက် (၄) ရပ်

- \* နိုင်ငံတော်တည်ပြီမြေရေး ရပ်ဆွဲအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး။
- \* အမျိုးသားပြန်လည် စည်းလုံးညီညာတို့ရေး
- \* ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဖြစ်ပေါ်လာရေး။
- \* ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့်အညီ ခေတ်မီဖွဲ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး။

## စီးပွားရေးဦးတည်ချက် (၅) ရပ်

- \* စိုက်ပျိုးရေးကို အခြေခံချုံ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွဲ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
- \* ရေးကွောက်စီးပွားရေးစနစ် ပိုပြင်စွာ ဖြစ်ပေါ်လာရေး။
- \* ပြည်တွင်းပြည်ပ အတတ်ပညာနှင့် အရင်းအနှစ်များ ပိတ်ခေါ်ချုံ စီးပွားရေး ဖွဲ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- \* နိုင်ငံတော် စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင် ရှိရေး။

## လူမှုစေးဦးတည်ချက် (၆) ရပ်

- \* တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္ထားမှုများရေး
- \* အမျိုးဂုဏ်၊ အတိဂုဏ်ပြင်မှုများရေးနှင့် ယဉ်ကျေးမှု အမွှေအနှစ်များ အမျိုးသားရေး လက္ခဏာများ မပောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး။
- \* မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြေက်ရေး။
- \* တစ်မျိုးသားလုံး ကျင့်မှာကြုံခိုင်ရေးနှင့် ပညာရည်မြင့်မှုများရေး

# ချမ်းသာ ပါဒ ကေရီ

## ချမ်းသို့လို

ရတနာပုံစာအုပ် - ၃၉  
[၂၀၀၃ ခုနှစ် - ဉာဏ်လ]

စာမျခိုင်ပြုချက်အမှတ် - ၉၂/၂၀၂၂(၉)

မျက်နှာဖုံးခွင့်ပြုချက်အမှတ် - ၉၆၄/၂၀၂၂(၁၁)

စီစဉ်သူ ■ ဦးသိမ်းစီး၊ မင်းထွဋ်ဝင်း

ပုံနှိပ်မှတ်တမ်း ■ (ပထမအကြိမ်)

၁၉၃၉-ခု၊ မတ်လ၊ စိုးနိုင်စာပေ၊

(ဒုတိယအကြိမ်)

၁၉၈၄-ခု၊ ဧပြီလ၊ မရွှေစာပေ၊

(တတိယအကြိမ်)

၁၉၄၄ ခု၊ ဒီဇင်ဘာလ၊

ဝါမိုးအောင်စာပေ၊

(စတုတ္ထအကြိမ်)

၂၀၀၃-ခု၊ ဇန်နဝါရီလ၊

ရတနာပုံစာအုပ်တိုက်၊

ထုတ်ဝေသူ ■ ဦးသန်းဆွဲ (စစ်သည်တော်စာပေ)

၁၁၃၁/က၊ ဥယျာဉ်လမ်း၊ ဒဂုံတောင်

မျက်နှာဖုံးနှင့် ■ ဒေါ်ခင်အေးမြှင့်

အတွင်းပုံနှိပ် (ရပြည့်အော့ဖို့ဆက်)

၁၉၉၉၊ လမ်း ၅၀၊ ပုံံံန်တောင်။

မျက်နှာဖုံးပန်းချို့ ■ ကိုယ်နံ့

စာအုပ်ချုပ် ■ ကိုမြှင့်

တန်ဖိုး ■ ၁၂၀၀ ကျပ်

## လေးစားအပ်သော စာဖတ်သူသို့...

ယခု “ချုစ်သောပါဒမကရီ” မှာ ကျွန်တော်၏ တတိယမြောက် လုံးချင်း ဖြစ်ပါသည်။ လုံးချင်းဝတ္ထဲ သက်တမ်း၌ ကျွန်တော်သည် အုပ်ရေအားဖြင့် သုံးအုပ်၊ နှစ်ကာလအားဖြင့် (၂)နှစ်ကာလကိုသာ ဖြတ်ကျော်ပြီးစီးထားသည့် ဝတ္ထဲရေးသမား တစ်ယောက်ဖြစ်ပါသည်။

ရာဇ်ဝင် နောက်ခံ ဝတ္ထဲများကို ရေးသားခြင်း၌ ကျွန်တော်သည် ‘လိုအပ်စွာပင်’ ဝင်စား ညွတ်နှုံးမိသည်။ ဤနေရာတွင်လည်း ရာဇ်ဝင်ဖြစ်ရပ် [Historical Event] ထက် ရာဇ်ဝင်ထဲက အတိတ်ကာလထဲက ‘လူတွေ’၏ ရုပ်ပုလွှာ၌ ပို၍ စူးစိုက်ထက်သန်မိနေပါသည်။ ဘုရင်များ၊ စစ်သူရဲကောင်း များ၊ မှူးမတ်များ၊ တိုင်းသူပြည်သားများနှင့် နန်းတော်၊ ရာဇ်ပြည်၊ မြို့ရှိုးမှုခါ လေးမြား စသည်တို့ဖြင့် ဖွဲ့စည်းထားသော ဝတ္ထဲကို ရေးရှု၍ ကျွန်တော်သည် ဤသို့ရေးခြင်းအတွက် ‘အတိတ်ကို လွှမ်းဆွဲပွဲဖက်နေသည်’ ဟု လုံးဝ မခံစားမိပါ။ လုံးဝမယုံကြည်ပါ။

ရာဇဝင် (သမိုင်း) ခေတ်၏ အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်မှု သဘော တရားကိုတော့ ကျွန်တော်ယုံပါသည်။ ပဒေသရာ၏အာဏာနှင့် သက်ညီးဆံပိုင် စနစ် တည်ထောင်မှုသည် မလိုလားအပ်ဟုလည်း အများနားလည်သလောက် တော့ အနည်းဆုံး အတိုင်းအတာဖြင့် ကျွန်တော် နားလည်ထားပါသည်။ ဆိုရှုယ်လစ် သရုပ်မှန်စာပေ၊ တော်လှန်ရေးသရုပ်မှန်စာပေ စသည့် သီဝရီများ သည် တစ်စုံတစ်ခုသော အနုပညာဖန်တီးမှုအား တင်းကြပ်စွာချုပ်ချယ်ခြင်း မပြုကြပါ။ “ဝပါးတားကပ်စ်၊ နော်တားဒမ် ခါးကုန်းကြီး၊ ဆွမ်းလိတ်ဘဲလေး ငါးငါးသွေး ငါးငါးရောဝတီ၊ စစ်နှင့် ပြီးချမ်းနေ” စသည့် အနုပညာရပ်များကို လူတွေ ဘယ်လိုခံစားတွေ့ရှုကြသည်ဆိုခြင်းမှာ ထင်ရှားသော အဖြေများ ဖြစ်နိုင်ပါသည်။

\* \* \*

ရာဇဝင်ဝတ္ထုများတွင် ဖြစ်ရပ်လွှဲချော်မှု၊ ခုနှစ်သတ္တရာ၏ဆိုးဆိုးဝါးဝါး လွှဲချော်မှုများ ပါရှိလာလျှင်တော့ စာရေးသူသည် တာဝန်မဲ့လွန်းသူ ဖြစ်သွားပေ မည်။ သို့သော်လည်း ဖြစ်ရပ်မှန်နှင့် သတ္တရာ၏မှန်ကို တိတိကျကျ လိုက်နာ စောင့်ထိန်းလို့ကော စာရေးသူသည် တာဝန်ကျပြုလားဟု မေးစရာရှိနေပါသည်။ ဖြစ်ရပ်မှန်၊ ခုနှစ်သတ္တရာ၏မှန်တို့နှင့် ပတ်သက်သည့် အထောက်အထားများ ၏ ခိုင်လုံမှုကကော ဘယ်လောက်ထိ အခြေခံအားကိုးရှုကြသနည်းဟု မေးစရာ ရှိပြန်ပါသည်။ အယူအဆဟောင်းတစ်ခုကို ပို၍ပြည့်စုံသော အယူအဆသစ် တစ်ခုက ပယ်ဖျက်ဖြတ်သန်းခြင်းအားဖြင့် သိပုံးနည်းကျ အသိပညာဖြစ်စဉ် သည် ပို၍ တိကျပြည့်စုံလာရသော နိယာမသဘောရှိပေါ်သည်။ သို့သော် ဤရွှေ ဤမှုထိလေးနက်ကြီးမားသော ပညာရပ်ဆိုင်ရာ လေ့လာမှုမျိုးကို ပြုလုပ်နိုင်ရန် ကျွန်တော်တို့ကဲ့သို့သော ဝတ္ထုရေးသူများအဖို့၊ အခြေအနေလည်း မရှိသေးပါ။ အချိန်နှင့် လုပ်နိုင်စွမ်းလည်း မရှိသေးပါ။ ပညာရှင်တို့၏ လေ့လာ ဖော်ထုတ်မှု၊ ဂိုလ်ဒွေးမှု၊ ပြင်းခုန်ဆွေးနွေးမှုတို့ကို လေးစားစွာ စောင့်ကြည့် နေယုံသာ တတ်နိုင်ပါသည်။ ယင်းသို့၊ လေးစားစွာ စောင့်ကြည့်နေရင်းဖြင့် ပင် ကျွန်တော်တို့သည် ဝတ္ထုများကို ရေးနေကြပေါ်သည်။

ရာဇဝင်ဖြစ်ရပ်တစ်ခုကို ရေးထိုးမော်ကွန်းတင်ခြင်း ကိစ္စ္စြွှေ့ ရေးထိုး မော်ကွန်းတင်ခိုင်းသူ၊ ရေးထိုးမော်ကွန်းတင်သူ၊ ရေးထိုးမော်ကွန်းတင်သည့် ကာလဒေသ အခြေအနေတို့သည် များစွာ အရေးပါပေါ်သည်။

\* \* \*

**ရုပာနာစုံစာအုပ်အိုက်**

## ချစ်သောပါဒေရိ

၉

ရာဇဝင်နောက်ခံ (သမိုင်းနောက်ခံ) ဝတ္ထုဟူရှုံး-

( ၁ ) ရာဇဝင်အေတ်ကြောင်းကို အမခြားပြီး ကိုယ့်စိတ်ကူးနှင့် ရသပေါ်အောင် မွမ်းမံသောဝတ္ထု။

( ၂ ) ရာဇဝင်နှင့် သက်ဆိုင်ရာ လူအမည်၊ ဒေသအမည်များကို ဝတ္ထုတွင် ထည့်သုံးပြီး အတ်လမ်းကို မိမိစိတ်ကြိုက် ဖန်တီးသောဝတ္ထု။

( ၃ ) ရာဇဝင်ခေတ်ကိုသာယူပြီး အတ်ကောင် အတ်လမ်းအစစ အရာရာ ကိုယ်ကြိုက်သလို ဖန်တီးသော ဝတ္ထုဟူ၍ သုံးမျိုးရှိကြောင်း ပညာရှင် များက ယူဆထားကြပါသည်။

“ချစ်သောပါဒေကရိ” သည် အထက်ဖော်ပြပါ အမျိုးအစားသုံးမျိုး အနက် မည်သည့်အမျိုးအစားတွင် ဝင်မည်ဆိုခြင်းမှာမူ လေးစားအပ်သော စာဖတ်သူ၏ အလိုဆန္ဒအတိုင်းသာ ဖြစ်ပါသည်။

ယခု “ချစ်သောပါဒေကရိ” အတွက် ကျွန်တော်သည် အထောက် အထား ‘ကျမ်း’ကိုများ ရှာခဲ့သော်လည်း မတွေ့နိုင်ခဲ့ပါ။ သံလျှင်နှင့် ပတ်သက်ပြီး ပါဒကြီး ပါဒလေးဘုရားများကို လူသိများကြပါသည်။ မွေ့စွန်းနန္ဒာအတ်၊ မောင်ဒီ၊ မြေသံလျှင် မင်းသမီးအတ်၊ ငစ်ကာ၊ နှုတ်ရှင်နောင်အေတ်တို့သည်လည်း လူသိ များကြပါသည်။ သို့သော ဝတ္ထုရေးရန် ကျွန်တော်လိုချင်သည့် ပါဒနိုင်ငံတော်၏ အဦးခေတ်ကာလအတွက် ခိုင်ခိုင်လုလု ဖော်ပြသော စာအုပ်များကို မတွေ့ရပါ။ လက်လျမ်းမမှုပါ။

\*

\*

\*

“ချစ်သောပါဒေကရိ”၏ ကျွန်တော် လက်ရင်းထားရသော ကျမ်း ကိုးကား၊ မြန်မာသူတ္ထရာ၏ ၁၃၀၃ ခု၊ ဝါဆိုလထုတ်၊ စာမျက်နှာ ၁၁၄ မျက်နှာ ရှိ (ပါဒနိုင်ငံတော် ရာဇဝင်နှင့် ရုပ်ပွားခေတီတော်များသမိုင်း) စာအုပ်ဖြစ် သည်။ ရေးသားပြုစုသူမှာ (ပြည်တော်သာဦးထွန်းရှိ) ဖြစ်သည်။ ထိုစာအုပ်ကို ၌ ရုပ်ပွားခေတီဓာတ်ပုံများ၊ စာရေးသူရေးဆွဲထားသော မြေပုံများပါရှိသည်။ စာအုပ်အဖွင့်မျက်နှာ၌ (၅၅)ရာဇဝင်ကျမ်းကို ရေးသားပြုစုသူ ပါဒမြို့အတိ ပြည်တော်သာဦးထွန်းရှိ၏ပုံ) ဟူသော စာဖြင့် စာရေးသူ၏ ဓာတ်ပုံလည်း ပါရှိသည်။

မမြင်ဘူး၊ မတွေ့ဘူးသူ၏ ကျေးဇူးတရားများကို ဤနေရာတွင်  
ကျွန်တော် မှတ်တမ်းတင်အပ်ပါသည်။

လေးစားအပ်သော စာဖတ်သူ၏ ဝေဖန်ဆွေးနွေးမှုများကိုလည်း  
ဆက်လက်ခံယူသွားပါမည်။

လေးစားစွာဖြင့်

ချစ်ညီးညီး

## နွဲ.၁၉၂။၉

ပထမပိုင်း ..... ကေရာ ၁၂၃-၁၃၈  
[အနုလောမ ချစ်မေတ္တာ]

ဒုတိယပိုင်း ..... ပါဒေကေရာ ၁၃၉-၂၂၁  
[ပဋိလောမ ချစ်မေတ္တာ]

တတိယပိုင်း ..... ချစ်သောပါဒေကေရာ ၂၂၂-၂၀၂  
[အနုပဋိလောမ ချစ်မေတ္တာ]

## ပထမပိုင်း

### ကေရီ [အနူလောမချစ်ဖော်]

ချစ်သူ...

လွင့်ပံ့နေသော တိမ်တို့၏ အရောင်စုကိုရှင်း၊ လှပ်ခါသော ပန်းပွင့် တို့၏ အသွေးစုကိုရှင်း၊ ယိမ်းနွဲနေသော သစ်ရွှက်တို့၏ အဆင်းစုကိုရှင်း၊ ငါသည် ငါ၏ ပန်းချီကားချပ်ပေါ်သို့ တိကျပြတ်သားစွာ ပို့ဆောင်ခြေထဲသို့ နိုင်စွေးရှုပါ၏။

ကျောက်အင်တဲ့ အတွင်းဝယ်၊ ငါသည် ကမ္ဘာလောက၏ အရောင် အားလုံးကို ရောစပ်ဖန်တီးနိုင်၏။ ပန်းချီကားချပ်ပေါ်၌ ငါသည် ကမ္ဘာလောက၏ အဖြောင့်အတန်း၊ အလင်းအမြောင်၊ အနီးအဝေး၊ အထုအထည်၊ အချိုးအကွဲ၊ အတွန့်အကောက် အားလုံးကို တစ်မှုဟုတ်ချင်း ကူးယူဖန်ဆင်းနိုင်၏။

အေးတို့ထားသော စုတ်တံကို ဖွောက်လိုက်တော်သားသော ငါ၏ လက်ချောင်း တို့သည် ကြံ့လို့ဖျော့တော့နေကြသော်လည်း ထိုလက်ချောင်းများဖြင့်ပင်၊ လောက တစ်ခုလုံးအား ငါ ဆုပ်တွယ်နိုင်ပါ၏။

ရုတာနာဂုံစာအုပ်တို့ကို

လောက၏ အလှအပ အလုံးစုံသည် ငါစွတ်တဲ့ ငါ ဆေးစပ်အင်တဲ့ ငါ ပန်းချိကားချုပ်၍ ဦးညွတ်ပျော်ဝပ်နေကြရ၏။

အို... ချုစ်သူ... သို့ပါသော်လည်း...

သင်၏ နှုတ်ခမ်းတစ်လွှာမှာ သင်၏ မျက်တောင်တစ်ကော့မှာ သင်၏ ဆံတစ်ပင်မှာ သင်၏ ရင်ဝတ်တန်ဆာတစ်ချည်မျှင်မှာ သင်၏ လက်ချောင်း တစ်ချောင်းမှာ သင်၏ နဖူးပြင်တစ်စမှာ သေးငယ်သာ အလှအပ တစ်ခုခုကို သော်မှုပင် ငါပန်းချိကားချုပ်ပေါ်၍ ရေးခြယ်ရန် ငါ မတတ်နိုင်ပါတကား။

ချုစ်သူ...

ရောင်ငါးခုရှိသော၊ မဟာဂန္ဓုဋီ အမျိုးအန္တယ်လည်း ဖြစ်ပေသော၊ လောက၏ ဂိုဏ်မှုံးလည်း ဖြစ်ပေသော၊ ပွဲသီခန်တ်သားသော်မှုပင် သုံးဂါဂိုလ် ပမာဏရှိသော ဥသူစ်မှည့် အဆင်းကိုဆောင်သော ‘ပေါ်ဝပဲနဲ့’ နတ်စောင်း ဖြင့် ချုစ်သူ သူရိယဝစ္စသာဒေဝိ၏ အလှကို ဖွဲ့ဆိုတီးခတ်ခဲ့ပေ၏။

တစ်ဆယ့်ငါးပုံ့ပုံ့သော ဂါထာတို့ဖြင့် သူ၏ ချုစ်မေတ္တာကို သီကျိုး ဖွင့်ဟနိုင်ခဲ့ပေ၏။ အော်... ငါမူကား ပွဲသီခန်တ်သား ကဲ့သို့ မဟုတ်နိုင်ပါ တကား။

သင့်အလှ၍ နစ်မြောစီးဝင်ခဲ့ရသော ငါသည်းပွဲတုန်လုံးတို့သည် မဟာသမုဒ္ဓရာမှ လိုင်းတံ့ပိုးကဲ့သို့၊ ဆူဝေမြှင့်မောက်ခဲ့ရသည်ဖြစ်၍ ငါ၏ ချုစ်မေတ္တာတို့ကို ပွဲသီခကဲ့သို့ပင် နှုတ်မှ ထုတ်ဖော်မသီကျိုးနိုင်တော့ပါ။

ပွဲသီခ၏ ‘ပေါ်ဝပဲနဲ့’မှ စောင်းသံသည် လေးလတိုင် အသံမစဲဟု အဆိုရှိ၏။ ငါသာ စောင်းသမားဖြစ်ခဲ့မှ သင့်အလှကို ဖွဲ့ဆိုတီးခတ်နိုင်ခွင့် ရခဲ့မှ ငါစောင်းသံသည် လေးလ လေးနှစ် လေးအသချို့ အန္တာ အသံမစဲသည် ဖြစ်ကောင်း၏။

ချုစ်သူ...

သင့်အား စတင်တွေ့မြင်ရသော အချိန်မှစ၍...

ငါမျက်လုံးအစုံသည် သင့်ရှုပ်သွင်မှုတစ်ပါး အခြားသော အရာတို့၌ ကန်းကွယ်ခဲ့ပြီ...

ငါနားတို့သည် သင့်အသံမှုတစ်ပါး အခြားသော အရာတို့၌ ဆုံးအခဲ့ပြီ...

ကမ္မာလောကအား ဖန်ဆင်းနိုင်သော ငါးလက်ချောင်းများအတွင်းမှ  
ပုံရေးစုတ်တံသည် သင့်မျက်နှာမှတစ်ပါး အခြားသော အရာတို့၏ ရေးဆွဲခြယ်သ  
ရန် ပြင်းဆန်ခဲ့ကြပြီ။

ထို့သော သင့်အလှ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုခုကို  
သော်မှ ငါ ရေးဆွဲခြယ်သခြင်းငှာ မတတ်နိုင်ပါတကား။ . . . ။

\*

\*

\*

ပါဒနေပြည်တော်၊ နန်းမြို့ရှိုး၏ အနောက်မှုခံတံခါးသည် ဘယ်တူန်းက  
မှာ ထိုနေ့လောက်စည်ကားခြင်းမရှိခဲ့။

နေပြည်တော်တစ်ခုလုံးရှိ လူအားလုံးသည် ထိုနေရာတွင် စုရုံးရောက်ရှိ  
နေကြသည်။ ကျံးနဖူးမြို့ရှိုး၊ သူရဲ့ခို့၊ အနောက်မှုခံလမ်းမ၊ နေရာအားလုံးတွင်  
ရောက်ရှိနေကြသော ပါဒနိုင်ငံသားတို့သည် မိမိရောက်ရှိနေရာမှ အခြား  
မည်သည့်နေရာသို့မှ ရွှေ့လျား၍မရအောင် လူအုပ်ကြီးမားလှသည်။

ဆန်းကြယ်သော အဖြစ်သနစ်တစ်ခုလည်း ပေါ်ပေါက်နေသည်။

ဤမျှများပြားသော လူအုပ်ကြီး၊ လူစုလူဝေးကြီး ဖြစ်သည့်အလောက်  
အုတ်အုတ်ကျက်ကျက် အသံများလည်း၊ ဆူညံနေဖို့ကောင်းသည်။ သို့သော်  
ဆန်းကျင်ဘက် ဖြစ်နေသည်။ ဆူညံအော်ဟစ်သံများ ဆိတ်သုဉ်းနေသည်။  
အဆမတန် များပြားသော လူစုလူဝေးကြီးနှင့် ဆန်းကျင်စွာ အသံများက

တိတ်ဆိတ်ဖြိမ်သက်နေသည်။

ပါဒနိုင်ငံသားတိုင်း၏ မျက်နှာပြင်အားလုံး၏ တစ်ခုတည်းသော တစ်မျိုး တည်းသော မျက်လုံးများ ရှိနေကြသည်။ သူတို့အားလုံး၏ အကြည့်များသည် အနောက်မျှခဲ့တဲ့ခါးဝဆီသို့ ကျရောက်နေသည်။ သို့သော် ထိုမျက်လုံးများကား တက်ကြသော ရွှေ့လန်းသော အသွင်ကို လုံးဝမဆောင်ကြ။ ထိုမျက်လုံးများကို အနီးကပ်ကြည့်လျှင်၊ ရွှေ့န်းလဲ့နေသော မျက်ဝန်းများကို တွေ့ရမည်။ အချို့ မျက်လုံး များသည် နီရဲနေကြမည်။ အချို့ မျက်လုံးများက ကျလုအုံဖြစ်သော မျက်ရည်တို့ကို ထိန်းသိမ်းဟန်ဖြင့် မျက်တောင်ကို ကြိမ်ဖန်များစွာ ပုတ်ခတ် နေကြမည်။ အချို့ အရွယ်နှုပ္ပါသော မိန်းမသူများနှင့်၊ အိုးမင်းသော မိန်းမများ၏ ပါးပြင်များ ပေါ်တွင်မူ၊ အလိုအလောက် လိမ့်ဆင်းလာသော မျက်ရည် စီးကြောင်းတို့ကို တွေ့ရမည်။

မျက်ရည်တို့ ယုက်ဝန်းသော ထိုမျက်လုံးအစုံပေါင်းများစွာတို့၏ မြင်ကွင်းဝယ်၊ အနောက်မျှခဲ့တဲ့ခါးသည် ရိုဝေါ်မြှင့်မြှင့်းနေလေမည်။ သို့သော် အနောက်မျှခဲ့တဲ့ခါးဝမှအကြည့်ကို လွှဲဖယ်ပစ်ရန်ကား သူတို့မစွမ်းသာကြ။ မည်သူမှုလည်း မကြည့်ဘဲ မနေနိုင်ကြ။

ကြေးစည်သံတစ်ချက် ပေါ်လာသည်။

ထို့နောက် တံပိုးခရာများ နှုန်းမြို့ရှိးအတွင်းမှ လျှံထွက်လာသည်။

ထို့နောက် ခရာသင်းမှုတ်သံများ။

ထို့နောက်... ထိုးစည်သံများ...။

ဤအသံတို့သည် ပါဒနိုင်ငံသားတို့၏ နားမှုတစ်ဆင့် ရင်ထဲသို့။ ထိုးဖောက် ဝင်ရောက်သွားကြပြီးသောအခါ ကျလုခဲ့ခဲ့ဖြစ်သော မျက်ဝန်းထဲ မှ မျက်ရည်တို့ကို တွေ့န်းထိုးပေးလိုက်သည်။ ခရာသင်းမှုတ်သံနှင့် ထိုးစည်သံသည် ချုပ်တည်းထိန်းသိမ်းထားမှ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ပါဒနိုင်ငံသားတို့၏ ပါးပြင်ပေါ်တွင် မျက်ရည်စတို့ အထင်အရှား လိမ့်ဆင်းလာကြပြီး၊ အားတင်းကိုက်ခဲထားသော သွားတို့သည်လည်း နှုတ်ခမ်းများကို လွှဲတ်ပေးလိုက်ကြပြီ။ နီရဲနေကြသော မျက်လုံးအစုံများအတွင်းမှ ပူဇ္ဈားသော မျက်ရည်တို့သည် တာတမ်းပေါက်သလို ရေကာတာ ကျိုးသလို လက်ဆည်ကန်ပျက်သလို လိမ့်ဆင်း ယိုစီးလာကြပြီ။

သူတို့ တကယ်ပင် ငိုကြေးကြပြုပြီ။

ပါဒနိုင်ငံသားတို့၊ တကယ်ပင် ငိုကြွေးကြလေပြီ။

“ကျေးဇူးရှင်ကြီး... ဘုရား... ကျေးဇူးရှင်ကြီးဘုရား... ”

“ကျေးဇူးတော်ရှင်... သခင်ကြီးဘုရား... ”

“သခင်ကြီးဘုရား”

မိအို့၊ ဖအို့၊ ဖခင်များက ဆည်မတန္တအောင် ငိုကြွေးသောအခါ ကလေး  
သူငယ်များက လိုက်ငိုကြသည်။ အားပေးနှစ်သိမ့်မည့်သူမရှိ။ ချော့မော့ဖျောင်းဖျော့  
မည့်သူမရှိ၊ တစ်ဦးငိုးသည်ကို တစ်ဦးက ကြည့်ပြီးပို့ချုပ်ငိုးသည်၊ တစ်ယောက်၏  
ရှုံးကိုသံက တစ်ခြားတစ်ယောက်၏ ရှုံးကိုပို့ချုပ် အားပေးသည်။

ကျျးထိပ်၊ မြို့ရှိုးအောက်ခြေ၊ အနောက်မုခ်ထိပ်၊ နေပြည်တော်လမ်းမ  
နေရာအားလုံးတွင် ငိုရှုံးကိုသံများ တစ်ခဲနက် ဖုံးလွှမ်းသွားသည်။ ကဗျာလောက  
တစ်ခုလုံး ငိုကြွေးသံဖြင့် အတိပြီးသွားသည်ဟု ထင်ရသည်။

“သခင်ကြီးဘုရားဟာ တကယ့်ကျေးဇူးရှင်ကြီး အစစ်ပါ”

“ဒါဟာ... တကယ်ပဲလား... တကယ်ပဲလား... ပြောကြပါညီး”

“သခင်ကြီးဘုရားမရှိတော့ဘူးဆိုတာ တကယ်ပဲလား... ”

ပါဒမြို့၊ ကျျးရေပြင်ထဲသို့၊ ပါဒနိုင်ငံသားတို့၏ မျက်ရည်များ စီးဝင်  
သွားကြသည်။ ညီ့မြိုင်းနေသော ကောင်းကင်ပြင်သော်မှုပင် ပါဒနိုင်ငံသားတို့၏  
မျက်နှာပြင်လောက် အုံပြခြင်းမရှိဟု ထင်ရသည်။ စုလစ်မွန်းချွန်းနှင့် ပြသာစ်  
ထိပ်မှ ကန့်တို့သည်ပင် တွဲခိုင်ကျေနေပြီ ထင်ရသည်။

ခရာသံ၊ ခရုသင်းသံ၊ ထိုးစည်သံများ ရပ်သွားပြီးနောက်၊ ကြေးစည်သံ  
လွှင့်ပဲလာပြန်သည်။

နှစ်းမှုခ်တံခါးမှု၊ လုံကိုင်စစ်သည်တော်တစ်စု ထွက်လာသည်၊ သူတို့  
ချပ်ဝတ်များ တောက်ပနေသော်လည်း သူတို့၊ မျက်နှာများကား ဆန့်ကျင်ဖက်  
ဖြစ်နေသည်။ လုံကိုင်စစ်သည်တော်စုနောက်မှ မြင်းစီးရဲမက်တစ်စု။ မြင်းစီး  
ရဲမက်တို့၏ ဉာဏ်တွင် မြင်းကော်များကို ဖွံ့ဖြိုးဆုပ်ကိုင်ထားကြသည်။ ဘယ်လက်  
တွင်မှ ငွေရှိုးတပ် အလုပ်ခွဲန်းများ။

ခရမ်းရောင်ပိုးစတွင် ရွှေချည်များအနားဖောက်ထားသည့် အလုပ်ခွဲန်း  
များသည် လေတွင် လွှင့်ပဲရှုံးမနေကြ။ မြင်းလည်ဆံမွေးများကဲ့သို့၊ အိုကျနေ  
သည်။ မြင်းခွာသံများသည်ပင် သဲသဲမျှသာ ထွက်ပေါ်နေသည်။ မြင်းစီးရဲမက်  
အစု အနောက်မုခ်တံတားကို ဖြတ်ကျော်ပြီးချိန်တွင် ဝင်းဝါသော သက်နှုန်းဝတ်စု

များဖြင့် ရဟန်းတော်များ မှုခ်ဝံဘွဲ့မှ ထွက်လာကြသည်။ မျက်လွှာချထားသော ရဟန်းတော်များ၏ သဏ္ဌာန်သည် ပကတိ ဒြိမ်သက်နေစေကာမှာ ထိုပုဂ္ဂိုလ်တို့၏ ရင်းတွင်း၍ သောကပရီဒေဝါသည် ဖြစ်တည်နေလိမ့်မည်ဟု ပါဒါ နိုင်ငံသားတို့၊ မှန်းဆန်းကြသည်။

“ဟိုမှာ... အရှင်မြတ်နှစ်ပါး ကြွလာပြီလေ...”

“ဆရာတော် ဓမ္မညာဏဲ့ ဆရာတော်ဗုဒ္ဓညာဏာနှစ်ပါး...”

သာသနာပိုင်ချုပ် ရဟန်းမြတ်နှစ်ပါးကို တွေ့လိုက်ရသောအခါ အားလုံး၏ သောကမီးသည် အမြင့်ဆုံးသို့ ရောက်သွားလေသည်။

ရှင်ဓမ္မညာဏာသည် အုတ်အုတ်ကျက်ကျက် ငိုကြွားသံများကို ကြားလိုက်ရသောအခါ ချထားသော မျက်လွှာကို ပင့်ကြည့်လိုက်သည်။ မိမိဘေးမှ ရှင်ဗုဒ္ဓညာဏာကိုလည်း လှမ်းကြည့်လိုက်သည်။ ရှင်ဗုဒ္ဓညာဏာကား မျက်လွှာအစုံကို တည်ပြီးစွာ ချထားလေသည်။ မရဏ နှသာတိကမ္မဋ္ဌာန်း စီးဖြန်းနေခြင်းပင် ဖြစ်မည်။ မိမိထက် အသက်ကြီးသော ဗုဒ္ဓညာဏ်၏ တည်ပြီးမှုကိုကြည့်ပြီး ရှင်ဓမ္မညာဏာသည် စိတ်ထဲမှ သာဓာခေါ် လိုက်ပေသည်။

အရှင်မြတ်နှစ်ပါးနောက်တွင်မူ... .

မြင်းဖြူးလေးကောင်ကသော ရွှေပိန်းချ ရထားသည် ဖြည်းဖြည်းချင်းနှစ်းတွင်းမှုခ်တံခါးထဲမှ ထွက်လာသည်။ ရထားလှည်း၏ ပြာသာဒ်အမိုးတွင် ပါဒါနိုင်ငံတော် ဘုရင်မင်းမြတ်တို့၏ အထိမ်းအမှတ်ဖြစ်သော အဝါရောင် စက်ဝိုင်းကို တပ်ဆင်ထားသည်။ အဝါရောင်စက်ဝိုင်း၏ အလည်တွင် ခရာသင်းပုံကို ရွှေချို့ခြုံထားသည်။

ရထားလှည်းသည်၊ အနောက်မှုခ်တံတားထိပ်သို့ ရောက်လာသည်။

ပါဒါနိုင်ငံသားတို့၏ ငိုကြွားမှုသည် အတိုင်းအတာကို လွန်မြောက်သွားလေသည်။ မြေပေါ်သို့ လူးလှိမ့်လွှဲချသူများကို စစ်သည်များက ဖယ်ရှားနေသည်။ ရွှေရထားလှည်းဘီးကို ဖက်တွယ်ရန် ကြိုးစားသူများကို ဆွဲထုတ်ကြရသည်။ အချို့ကား မေ့မြော၍ သွားကြလေသည်။

အော်ဟစ်ငိုယ့်သံများသည် တစ်ခုနှင့် တစ်ခု ပူးပေါင်းရောယူက်သွားကြသဖြင့် အသံသည် ပါသသဲကွဲခြင်း မရှိတော့။

ရွှေရထားလှည်းနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကြသူများကား ဘုရင်မင်းမြတ်၏ မိဖုရားနှင့် နှစ်းတွင်းအမှတ်တမ်းများ ဖြစ်သည်။ မကျိုး

မမာဖြစ်နေသော မိဖုရားကြီးကိုမှ ဝါယာ၌ဖြင့် ထမ်းပိုးလာခဲ့ကြရသည်။ သူတို့ အားလုံး၏ မျက်လုံးများသည် ရွှေရထားလှည်း၏ နောက်မြီးပိုင်းပေါ်၌ ကျရောက်နေကြရသည်။ ပြာလဲသော မှန်သားအတွင်းမှ ရွှေဟသားခြေနှင့်အစုံကို မြင်နေကြရသည်။

ဤရွှေဟသားခြေနှင့်အစုံကို ယခုနောက်ဆုံးအချိန်တွင် ဆင်မြန်းထား သူကား သူတို့၏ အရှင်သခင်ဖြစ်ပေသော ပါဒါနိုင်ငံဘူရင်မင်းမြတ် “ရာဇဗောင်မင်းကြီး”။

ပြောင်လက်နေသော ကကြီးတန်ဆာများဖြင့် မြင်းတစ်စီးသည် ရွှေရထားလှည်းနောက်မြီးသို့။ ဒုန်းစိုင်းရောက်ရှိလာသည်။ ပူးဆွဲးသောကဖြင့် ပြိုမ်းသက်နေသော ဘုရင့်ဆွဲများအစုံသည်၊ ထိုလှပ်ရှားနေသော ဆန့်ကျင်ဘက် အသွင်ကြောင့် လှည့်ကြည့်လိုက်ကြလေသည်။

“ပါဒါဘူရင်ရဲ့ သွေးသားတွေဟာ ဒီလောက် ပျော်ညုံကြသတဲ့လား ဘုရင်တွေဟာ စစ်ပွဲမှုကျရင်ကျ၊ ဒါမှုမဟုတ် နန်းတော်ထဲမှာ နတ်ရွာစံချင်စံ၊ ဒါအဆန်းလား... ဘာဖြစ်နေကြတာလဲ... ဟောဟိုနေရာတွေမှာ ငိုက္ခိုးနေကြတဲ့လူတွေနဲ့ ဘာခြားသေးလဲ... သိပ်ရှုက်စရာကောင်းတယ်”

မြင်းပေါ်မှ အသက်ငယ်လွန်းသော မင်းသားငယ်၏ အသံသည် ရွှေရထားလှည်းကို လွန်မြောက်လျက် ရှုံးဘက်ဆီမှ ရှင်ဓမ္မညာဏဆီသို့။ ရောက်သွားသည်။ ရှင်ဓမ္မညာဏသည် မင်းသားငယ်၏ စူးစူးရှုရှုအသံကို ကြားလိုက်သော်လည်း မျက်လွှာချုပ် ချထားလိုက်လေသည်။

“ဒီမှာ မယ်တော်... မီးစာကုန် ဆီခမ်းဖြစ်သွားတဲ့ မီးအိမ်တစ်ခုရဲ့ နောက်ဆုံးအဖြစ်ကို မယ်တော် သိပ်ကြကွဲထိခိုက်နေသလား... ခမည်းတော်ဘုရင်မင်းမြတ်ဟာ နန်းစံ သုံးဆယ့်နှစ်နှစ်အတွင်းမှာ ပါဒါနေပြည်တော်အတွက် အမြင့်မားဆုံး ဂုဏ်ကျက်သရေတွေကို ဆောင်သွားခဲ့တယ်၊ ဟိုမဏီမဒေသက ဂေါတမဗုဒ္ဓရဲ့ အယူဝါဒကို တစ်နှစ်ငံလုံး ထွန်းကားသွားအောင် လုပ်နှင့်ခဲ့တယ်၊ ကျိုက်ပါဒါဘုရားကို တည်ခဲ့တယ်၊ ရှင်ဓမ္မညာဏနဲ့ ရှင်ဓမ္မညာဏနှစ်ပါးကို ပင့်ဆောင်နှင့်ခဲ့တယ်၊ ခမည်းတော်ဟာ သူလှပ်နှင့်သမျှကို အကုန်လှပ်သွားနှင့် ခဲ့တဲ့ ပါဒါဘုရင်တစ်ပါး မဟုတ်လား... ဒါကို ဘာကြောင့် ဒီလောက်ထိ ကြကွဲထိခိုက်နေကြရတာလဲ၊ ဒါဟာ ဘုရင်တစ်ပါးရဲ့ စျောပန်တော်အတွက် ဂုဏ်ယူရမယ့် အချိန်မဟုတ်လား...”

နတ်ရွာစံ ရာဇာစောနောင်၏ သားတော်ငယ်သည် မြင်းပေါ်မှ ဆင်း၍ ရွှေရထားလှည်း အစွမ်းပေါ်သို့ လက်တင်လိုက်သည်။

“ဟောဒီလှည်းထဲက ခမည်းတော် အသက်ရှင်စဉ်က ဘာပြောသွားခဲ့သလဲ... ငါမရှိတော့ရင်... ငါထိုးနှစ်းကို ဆက်ခံသူဟာ ငါလှပ်တဲ့အလုပ်တွေကို ဆက်လှပ်ရစ်ခဲ့ကြ... တဲ့ အဲဒီစကားကို ဟောဒီ ရွှေရထားလှည်းကြီးနဲ့ ဟောဒီ အခမ်းအနားကြီးနဲ့... ဟောဒီလို ငိုကြွေးသံတွေနဲ့ပဲ ကျေးဇူးဆပ်လို့ ဖြစ်မတဲ့လား... ကျော် သိပ်ရှုက်တယ်... ပါဒတစ်နိုင်ငံလုံးဟာ ငိုကြွေးဖို့နဲ့ နတ်ရွာစံဘူရင်ကို အခမ်းအနားကြီးနဲ့ ပို့ဆောင်ဖို့ပဲ သိကြသလား...”

“နန်းစောရှင်... သုခမ္မခန်းစောရှင်... သားတော်”

မိဖုရားကြီးသည် ရှိုက်သံများ ပြမ်းတီးနေသော အသံဖြင့် အဆက်မပြတ် ရေရှုတ်လိုက်လေသည်။

“သားတော်ငယ်... မင်းအသက်ဟာ အခုမှ ဆယ့်ခြားက်နှစ်ပဲ ရှိပါသေးတယ်ကျယ်၊ အသက်ဆယ့်ခြားက်နှစ်ရွယ် လူေယ်တစ်ယောက်ဟာ နတ်ရွာစံဘူရင်ကြီးရဲ့ ဂုဏ်ကျေးဇူးကို အလွန်သိလှုရင် ငါးနှစ်ကာလ အတိုင်းအတာလောက်ထိသာ သိတော့မပေါ့။ ဟောဟိုမှာ ငိုကြွေးနေကြတဲ့ အဘိုးအို အဘွားအိုတွေ အပါအဝင် ပါဒနိုင်ငံသားတွေကတော့ မင့်ခမည်းတော်ရဲ့ ဂုဏ်ကျေးဇူးကို အနှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် ကာလကတည်းက သိခဲ့ကြတာ၊ ခံစားခဲ့ကြတာ၊ သည်တော့ သူတို့တတွေရဲ့ ချုစ်မြတ်နှီးမှုဟာလဲ ခမည်းတော်အပေါ်မှာ အတိုင်းအဆ ကြီးမားကြပေမယ်၊ ပြီးတော့ သူတို့ ကြော်ကွဲ ဝမ်းနည်းမှု ဟာလည်း အတိုင်းအဆကြီးမားကြပေမယ်၊ သူတို့ ငိုကြွေးကြပါစေ၊ သူတို့ကြော်ကွဲဝမ်းနည်းကြပါစေ၊ ဒါဟာ ရှုက်စရာ မဟုတ်ပါဘူး သားတော်ရယ်”

“အို... ဘာပဲဖြစ်ဖြစ်၊ တစ်ခုခု ချုပ်ပြီး ပျက်စီးသွားလို့ ကြော်ကွဲဝမ်းနည်းရတယ် ဆိုတာကတော့ ပါဒသူရဲကောင်းတွေရဲ့ သွေးမဟုတ်ဘူး...”

နန်းစောရှင် မင်းသားသည် မြင်းပေါ်သို့ပြန်၍ တက်လိုက်သည်။

မိဖုရားကြီးသည် မောက်မှာခက်ထန်နေသော သားတော်အား မျက်ရည်အတိပြီးသော မျက်လုံးတို့ဖြင့် စူးစုံဝါးဝါး ကြည့်လိုက်လေသည်။

“အေး... သားတော်... မင်းကတော့ ပြောနိုင်ပေမပေါ့... ပါဒဘူရင်မင်းမြတ် အနိစ္စရောက်တယ်ဆိုရင်၊ သားတော်ဖြစ်သူက ထိုးနှစ်းဆက်ခံရမှာကိုး... မင်းက ဘူရင်ဖြစ်တော့မယ့်သူကိုး...”

“မယ်တော်. . . ဘာပြောတယ်. . . ”

“အော်. . . အော်. . . မယ်တော်ကို ဒီလို လေသံနဲ့ အော်လိုက်တယ်ပေါ့ . . . ဟူတ်လား. . . သားတော်. . . ရွှေရထား လှည်းထဲက ဘုရင်မင်းမြတ်ကြီးရယ်. . . ပါဒေတစ်နှင့်လုံးကို လိမ္မာယဉ်ကျေးအောင် လုပ်သွားနိုင်တဲ့သူကြီးရယ်၊ သားတော်ငယ်ကိုတော့ ဒီလို မောက်မောက်မာမာနဲ့ ချွန်ထားရစ်ခဲ့သလားဟင်”

“တော်စမ်း. . . မယ်တော်. . . သိပ်ရှုက်စရာကောင်းတယ်”

သူခုမှခန်းစောရှင် မင်းသားငယ်သည် ရွှေရထားလှည်းဘေးမှ ဖြတ်၍ ရွှေဘက်ဆီသို့ မြင်းကို နှင့်သွားလေသည်။

သူတို့လေးစားမြတ်နှီးသော ပါဒေဘုရင်မင်းမြတ်ရာဇာစောနောင်၏ စုံပန်သာင်တွင် နှင့်သားအားလုံး၏ အသည်းနှင့်သည် တစ်ခုတည်းသော ခံစားမှု၌ တူညီစွာ ဖြစ်တည်နေကြသည် ဤအချိန်ဝယ် ဝမ်းနည်းကြေကွဲခြင်းမှ အပ အခြားဘာကိုမှ သတိမထားနိုင်ကြ၊ သတိမရနိုင်ကြ။

ကံတော်ကုန် ရာဇာစောနောင်မင်းကြီး၏ ရုပ်ကလာပ်ကို တင်ဆောင်လာသော ရွှေရထားလှည်းဘေးတွင် မိဖုရားကြီးနှင့် သားတော်ငယ် သူခုမှခန်းစောရှင် မင်းသားငယ်တို့ အချင်းများခဲ့ကြသည့်အဖြစ်ကိုလည်း မည်သူမျှ မသိလိုက်ကြ။

သို့၇၆၅ သူခုမှခန်းစောရှင်၏ အရိပ်အခြေကို အကဲခတ်နေသူ တစ်ယောက်ကမူ တစ်ခုခု ဖြစ်ခဲ့ပြီဟု သိလိုက်လေသည်။ ထိုသူသည် မင်းသားငယ်အနီးသို့ တိုးကပ်သွားသည်။ ထို့နောက် အချို့သာဆုံးအသံနှင့် အနူးည့်ဆုံးအမူအရာနှင့် နှုတ်ဆက်အားပေးစကား ဆိုလိုက်သည်။

“အရှင့်သားငယ်. . . ဘုရင်မင်းမြတ်ဟာ ဘုရင်ကောင်း ဘုရင်မြတ်တစ်ပါးအဖြစ်နဲ့ နတ်ရွာလားခဲ့တာပါ၊ အရှင့်သားငယ်ရဲ့ ဝမ်းနည်းကြေကွဲမှု ကို အဲဒီအသီနဲ့ ဖုံးဖိထားလိုက်ပါလား. . . ပြီးတော့လဲ ပါဒေဘုရင်သွားဟာ ဒီအချိန်မှာ ဒီလိုဝမ်းနည်းအားငယ်တဲ့ မျက်နှာမျိုး မရှိသင့်ဘူး မဟုတ်လား”

“ဗညားမွန်တော် အမတ်ကြီးပါလား. . . နေစမ်းပါဉီး၊ ကျေပ် မျက်နှာမှာ ဝမ်းနည်းအားငယ်တဲ့အသွေးပြီးနေသတဲ့လား၊ ရာဇ်သွေးတို့ရဲ့ မျက်နှာရိပ် မျက်နှာကဲကို အမတ်ကြီး အကဲမခတ်တတ်ဘူးနဲ့ တူတယ်”

ဗညားမွန်တော် အမတ်ကြီး၏ မျက်ခုံးဖြူးများသည် အလည်သို့ ကြံ့ဝင်

သွားကြသည်။ ထိုမျက်ခုံးများ အောက်တွင်ကား အဓိပ္ပာယ်ဖွင့်ရခက်သော မျက်ဆံတို့သည် မျက်လုံးအိမ်အတွင်း၌ နက်နက်ရှိုင်းရှိုင်း ဝင်နေကြသည်။

“မျက်နှာရှိပ်မျက်နှာက ဟူတ်လား၊ ရာဇေသွေးတို့ရဲ့ မျက်နှာကဲကို ခတ်ဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ကိစ္စပေပဲ၊ အရှင်သားငယ်၊ ပြီးတော့လဲ ကျွန်ုပ်ဟာ မောင့်ခမည်းတော်ရဲ့ နန်းရင်းဝန် ဖြစ်ပေမယ့်၊ ရာဇာတို့ရဲ့ မျက်နှာကဲကို ခတ်ဖို့လောက်ထိတော့...”

“ဘာဖြစ်လဲ... နန်းရင်းဝန်ကြီး...”

“အဲဒီလောက်ထိတော့ ကျွန်ုပ် မဂံစားတာ အမှန်ပဲ အရှင့်သားငယ် ပြီးတော့ ကျွန်ုပ် ကိုယ်တိုင်လဲ ခုချိန်မှာ နတ်ရွာစ် အရှင်သခင်အတွက် စိတ်နှလုံး ထိခိုက်နေချိန်မို့ ဉာဏ်ပညာတွေ ငုပ်လျှိုးကုန်ကြပြီ ထင်ပါတယ်...”

“လာပြန်ပြီတစ်ယောက်၊ စိတ်နှလုံး ထိခိုက်နေချိန်တဲ့...”

သူခမှခန်းစောရှင်သည်၊ အနောက်မှုခံတံ့ခါးမှ ယခုအထိ ထွက်လာ ဆဲဖြစ်သော စုံပန်တော် အခမ်းအနား လူအုပ်ကြီးကို ငေးကြည့်နေလိုက်လေ သည်။ အစိမ်းရောင်ပုံဝါ ခြံဥ္ဓိုင်းထားသည့် နန်းတွင်းသူအစုများ၊ နီညိုရောင်ကိုယ်ကြပ်သင်တိုင်းကို ဝတ်ဆင်ထားသော ခြေလျှင်ရဲမက်များသည် ယခုမှ အနောက်မှုခံတံ့တားကို ဖြတ်ကျော်နေကြဆဲ ဖြစ်သည်။ သူတို့နောက်တွင် ကျောက်ဆစ်ပညာရှင် အစုများ၊ ပါဒကြီးဘုရား အမှုတော်ထမ်းအစုများ ကျွန်ုပ် နေသေးသည်ကိုလည်း နန်းစောရှင် သိနေသည်။ ကျွုံးထိပ်မှ နေပြည်တော် လမ်းမများမှ ပါဒနိုင်ငံသားတို့ကား ငိုသံမစ် ရှိနေကြသေးသည်။ ဘုရင်မင်းမြတ်၏ ရုပ်ကလာပ်တင်ဆောင်ရာ ရွှေရထားလှည်း ဖြတ်သွားသည့် နေရာများတွင် အော်ဟစ်ငိုးထိပ်များသည် အဆူညံးဆုံး ဖြစ်နေသည်။

နန်းရင်းဝန်ကြီး ဗညားမွန်ထော်သည် ဘေးတိုက်တွေ့နေရသော မြင်းပေါ်မှ သူခမှခ နန်းစောရှင် မင်းသားငယ်၏ မျက်နှာကို မေ့ကြည့်ရင်း မင်းသားငယ်၏ စွဲစပ်တိကျသော မျက်နှာအရေးအကြောင်းများကို သတိထား နေမိလေသည်။

“ပြောစမ်းပါ နန်းရင်းဝန်ကြီး ကျေပ်မျက်နှာမှာ အဲဒီ လူတွေနဲ့ မခြား ဝမ်းနည်းကြေကဲ့မှုတွေ ပေါ်ပေါက်နေသတဲ့လား...”

မင်းသားငယ် ရှုတ်တရက် လူည့်ကြည့်လိုက်သဖြင့် ဗညားမွန်ထော်သည် ငေးကြည့်နေမိသော သူမျက်လုံးများကို ကပ္ပါကယာ ပြန်ခွာလိုက်ရလေသည်။

“ခွင့်လွတ်ပါ အရှင့်သား... ကျို် အသက်အရွယ် အိမင်းပါဖြီ၊ အမြင်မစ္စးရှုတော့ပါဘူး”

“နားထောင်စမ်းပါ... နှစ်းရင်းဝန်ကြီး... ကျို် ဘယ်တော့မှ ဝမ်းနည်းကြောကွဲလိမ့်မယ် မဟုတ်ဘူး... ဘာအကြောင်းကြောင့်နဲ့မှ ဘယ်သူ အတွက်နဲ့မှ ကျို် ဝမ်းနည်းကြောကွဲလိမ့်မယ် မဟုတ်ဘူး... ဒါပေမယ့်... ကျို် မျက်နှာပြင်ဟာ ခုချိန်မှာ နှစ်းရင်းဝန်ကြီးရဲ့ အမြင်မှာ အုံဆိုင်းညီဖြင့် နေမယ်ဆိုတာတော့ ကျို် သိတယ်...”

“ဘာကြောင့်ပါလဲ... အရှင့်သား... ကျို်ကူညီနိုင်ပါသလား”

“ကျို်ဟာ... သူတစ်ပါးရဲ့ အကူအညီကို ယူတဲ့သူလို့ ထင်သလား... ကဲ... ဒါတွေထားပါတော့လေ... ဒီမှာ နှစ်းရင်းဝန်ကြီး... မယ်တော်က စောစောက ကျို်ကိုပြောလိုက်တယ်၊ ကျို်ဟာ မောက်မောက်မာမာ နိုင်သတဲ့ ... ပြီးတော့... လူတွေ ပျော်ည့်စွာနဲ့ ဝမ်းနည်းကြောကွဲနေတာကို ကျို်က အပြစ်တင်တော့ မယ်တော်က ဆိုတယ်... ကျို်ဟာ... ဘုရင့်ထီးနှစ်း ရတော့မယ့်သူမျို့ ခမည်းတော်အတွက်တောင်မှ ဝမ်းနည်းဖို့ သတိမရတော့ဘူး တဲ့... ဒါ ဟုတ်သလား...”

ပါဒါဘုရင်တို့၏ စိတ်ဓာတ်နှင့် နတ်ရွာစံ ရာဇာစောနောင်မင်းကြီး၏ စိတ်ဓာတ်ကို နားလည်ခဲ့သော ဗညားမွန်ထော်သည် အသက်တစ်ဆယ့်ခြားကို နှစ်ရွယ် မင်းသားငယ်၏ မေးခွန်းကို မည်ကဲ့သို့ ဖြောရမှန်းမသိ ဖြစ်သွားသည်။

“ပြောစမ်းပါ... ကျို်ဟာ မောက်မောက်မာမာ နိုင်သတဲ့လား”

“ဒါ... ဒါကတော့... ခြေသံ့မင်းလို ရဲ့တဲ့ ပါဒါရာအသွေးရဲ့ ပကတိ အသွင်အပြင်သာ ဖြစ်ပါလိမ့်မယ်... အရှင့်သား...”

သူခမှာနှစ်းစောရှင်၏ တင်းမာနေသော မျက်နှာသည် အနည်းငယ်မျှ ပြောလျှော့သွားလေသည်။

“အင်း... ပြီးတော့ ပြောစမ်းပါဦးဗီး ပါဒါထီးနှစ်းကို ဆက်ခံရတော့မှာမျို့ ကျို်ဟာ ခမည်းတော်အတွက် ဝမ်းနည်းဖို့ သတိမရတော့ဘူးတဲ့လား”

ဗညားမွန်ထော်သည် အနည်းငယ်မျှ စဉ်းစားပြီးမှ အဖြောပေးလိုက်သည်။ သူ့အသံမှာ လေးနက်တည်ကြည့်မှုကို ဆောင်နေလေသည်။

“ဝမ်းနည်းတာတွေ... ကြောကွဲတာတွေဟာ... ပါဒါဘုရင်ဖြစ်မယ့် အရှင့်သားနဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်...”

နှစ်းစောရှင်၏ မျက်လုံးများဝယ် အပြုံးရိပ်တစ်ခု သိသိသာသာ  
ဖြတ်သန်းသွားသည်။

ရွှေရထားလှည်း အတတ်ဝေးသော နေရာသို့ ရောက်သွားပေပြီ။

နှစ်းမှုခ်ဝိတဲ့မှ နှစ်းတွင်းအစုသည်များကား မကုန်သေးပေ၊ ပါဒကြီးဘုရား၊ အမှုတော်ထမ်းအစုတို့ ထွက်လာသည့်အလှည့် ရောက်လာလေသည်။ ပါဒဘုရားအမှုတော်ထမ်း အကြီးအကဲဖြစ်သူ ဘိုးသင်းခေါင်သည် ရွှေ့ဆုံးမှု ဦးဆောင်လာသည်။ ဘိုးသင်းခေါင်၏ အိုမင်းသော မျက်နှာပြင်ပေါ်၌ မျက်ရည်  
တို့ ရွှေ့စိုးနေသည်။

“ဟိုမှာ . . . တွေ့လား နှစ်းရင်းဝန်ကြီး . . . ဘုရားအမှုလုပ်တွေ”

ဘိုးသင်းခေါင်သည် မမြင်သော ကြည့်ခြင်းမျိုးဖြင့် ရွှေ့တူရှုသို့၊ ဝေးမောရင်း မျက်လုံးအစုမှ မျက်ရည်တို့ ယိုစီးနေရင်းဖြင့် နှုတ်မှုတတ္တတ်တွေတ်  
ရော်လာလေသည်။

“ကျေးဇူးတော်ရှင် သခင်ကြီးဘုရား . . . မရှိတော့ဘူး . . . ကျိုက်ပါဒ  
စေတီတော်ကြီးရဲ့ သာသနူ့ ဒါယကာဘုရင်မင်းမြတ် မရှိတော့ဘူး . . . ပါဒ  
နိုင်ငံအလုံးမှာ မြင့်မြတ်တဲ့ ပုံစံဘာသာ ထွန်းကားစေတဲ့ သာသနူ့ရက္ခိတ  
မင်းကောင်းမင်းမြတ် မရှိတော့ဘူး . . . သာသနာတော်ကို ဘယ်သူ့ဆက်ပြီး  
ထိန်းသိမ်းပါမလဲ . . . နှုတ်ဒေဝါတို့၊ ဘုရားပုံထိုးစေတီတွေကို ဘယ်သူ့ဆက်ပြီး  
တည်ပါမလဲ . . . နှုတ်ကောင်းနှုတ်မြတ်တို့ . . . ဘုရားအမှုတော်ထမ်း ကျွန်တွေ  
ရဲ့ ဆုံးနေတဲ့ ဘဝကို ဘယ်သူလာပြီး ကယ်မစောင့်ရောက်ပါမလဲ . . . အို . . .  
ပါဒကျေးတော်မျိုး ကျွန်တော်မျိုးတို့၊ ဘဝတွေတော့ ဒုက္ခပင်လယ်ဝေပါပြီ  
ဘုရား . . . ”

“ထွေး . . . ”

သူခုခန်းစောရှင်သည် ဘိုးသင်းခေါင် မိမိရွှေ့မှ ဖြတ်သွားချိန်၌  
မြေပေါ်သို့ တံတွေးထွေးချလိုက်လေသည်။

“ဘုရားအမှုတော်ထမ်း ကျွန်တွေကို ကျူပ်နည်းနည်းမှ ကြည့်မရဘူး  
နေရာတကာမှာ သူတို့ချည်း၊ ပျော့ည့်စရာရှိပြီ ဆိုရင်လဲ သူတို့ရွှေ့ဆုံးက  
ကြောက်ရမယ်ဆိုရင်လဲ သူတို့ရွှေ့ဆုံးက . . . ယဉ်တစ်ကောင်လောက်တောင်  
သတ္တိမရှိတဲ့ သတ္တိဝါတွေ . . . ဒီဘုရားကျွန်တွေထဲမှာ . . . ဟောဟို ပါဒကြီး  
ဘုရား ကျွန်အကြီးအကဲဆိုတဲ့ လူကြီးကို ကျူပ် အမှုန်းဆုံးပဲ . . . ”

ဗညားမွန်ထော်သည် နှစ်းစောရှင် ပြောနေသော စကားများကို ဘိုးသင်း ခေါင် ကြားသွားမည်လားဟု လှမ်းကြည့်လိုက်သည်၊ သို့သော် ဘိုးသင်းခေါင် ဦးဆောင်သော ဘုရားအမှုထမ်းတစ်စုကား ခပ်လှမ်းလှမ်းသို့ ရောက်သွားနေပြီ ဖြစ်သည်။

“ကြားလိုက်တယ် မဟုတ်လား နှစ်းရင်းဝန်ကြီး နတ်ရွာစံ ခမည်းတော် ကြီးကို တမ်းတပြီး . . . ယောက်သွားကြီးတန်မဲ့ သူငှါးယိုသွားတာကို၊ အို . . . ပါဒ ဘုရင်တစ်ပါးရဲ့ စျောပန်သဘင်တော်ဟာ အဲဒီလို ငိုသံတွေနဲ့ချည်း ဖုးလွမ်းနေ တာပါပဲ . . . . မဏ္ဍားမအောက် တိုင်းတစ်ပါးသားတွေသိရင် ဘယ်လောက် အထင်သေးကြေမလဲ . . . ကျော် လက်ထက်မှာတော့ ဒါမျိုးတွေကို . . . ”

နှစ်းတော်မှုခ်အတွင်းမှ ထိုးစည်သံများ ကျယ်လောင်စွာ ပေါ်ထွက်လာ သဖြင့် နှစ်းစောရှင်၏ စကားကို ဗညားမွန်ထော် မကြားလိုက်ပေ။ ထိုးစည်သံ များကား၊ စျောပန်သဘင်တွင် နောက်ဆုံးမှ လိုက်ပါလာသော ကျေးကျွန်အစုများ ထံမှ ဖြစ်လေသည်။

ဗညားမွန်ထော်သည် နှစ်းစောရှင်အား ဦးညွတ်လိုက်သည်။

“အရှင်းသား . . . ကျွန်ုပ်ကို သွားခွင့်ပြုပါ ခုချိန်ဆုံး ရွှေရထားလှည်းဟာ ပါဒကြီးဆံတော်ရှင် စေတီနားရောက်လုပော်မယ် စေတီတော်ရဲ့ တောင်ဘက် မှာ ကံတော်ကုန် ဘုရင်မင်းမြတ်အတွက် အုတ်ဂူကြီးတည်ဖို့ပြီးတော့ . . . အုတ်ဂူပေါ်မှာ စေတီတည်ဖို့အတွက် ကျွန်ုပ်ကြီးကြပ်စရာများ ရှိနေပါတယ်”

“အင်း . . . ကောင်းပြီလေ . . . နှစ်းရင်းဝန်ကြီး . . . ”

ငိုသံများသည် ပါဒကြီး ဆံတော်ရှင်စေတီဘက်သို့ ရွှေလျားသွားကြသည်။ သုခမှုခန်းစောရှင်သည် ရွှေရထားလှည်း မောင်းနှင့်သွားသော နေပြည် တော်လမ်းမကို ရှောင်လျက် အခြားလမ်းတစ်ခုဖြင့် မြင်းကိုနှင့်သွားလေသည်။

အနောက်မှုခ်ဝန်းတံ့ခါးသည် အစောင့်ရဲမက်နှစ်ဦးဖြင့် ခြောက်သွေ့ တိတ်ဆိတ်လျက် ကျွန်ုပ်ခဲ့သည်။

\*

\*

\*

ပြီးပြုက်သော အရောင်တွေ . . .

ဝမ်းနည်းကြေကွဲနေသော မျက်နှာတွေ . . .

တစ်ခဲနက် ဆူညံနေသော တံ့ပါးခရာသံတွေ ကြားစည်သံတွေ၊ ထိုးစည် သံတွေ၊ ပြီးတော့ နေရောင်အောက်တွင် တောက်ပနေသော ရွှေရထားလှည်းဘီး။

လှည်းဘီးဒေါက်များတွင် အစိမ်းရောင် ပန်းပွားများ တပ်ဆင်ထားသည်။ နက်မှောင်နေသော ကတ္တိပါစကို ရထားလှည်း၏ ခါးပန်းတွင် ပတ်ချည်ထားသည်။ ကတ္တိပါစ၏ အနက်ခံတွင် ရွှေရောင်စက်ဝိုင်းများသည် အပြင်သို့ ရုန်းတွက်တော့မည့်အလား ကြွေ့ခြားနေသည်။

မြင်းဖြူများ၏ ကကြီးများတွင် အနီးရောင်သည် အထင်ရှားဆုံးဖြစ်သည်။ ငွေ့ရောင်ရှိသော မြင်းလည်ဆံမွေးများကြားတွင် တွန်းလိမ်နေသော အနီးရောင် ကကြီးများသည် ပို၍ နိုင်းတော်ပနေကြတော့သည်။

လူတွေရဲ့ မျက်နှာကတော့ . . .

လူတွေရဲ့ မျက်နှာအားလုံး အနီးရောင် ဖြစ်နေသည်။

လူတစ်ဦးတစ်ယောက်၏ မျက်နှာတစ်ခု နိုင်းနေသည်ကို တွေ့မြင်ရန် မခဲယဉ်းသော်လည်း ယခုလို လူစုလူဝေးကြီး တစ်ခုလုံး၏ မျက်နှာတွေ အားလုံး နိုင်းနေသည်ကိုကား မြင်ရခဲသည်။

လူသားရဲ့ အနီးရောင်မျက်နှာ . . . အနီးရောင်မျက်နှာ . . .

အနီးရောင်မျက်နှာသည် ပူလောင်သော ပရီဒေဝ၊ လောင်မြိုက်သော သောကအငွေ့အလျှော့များကို လွတ်ထုတ်နေသည်။ အနီးရောင်မျက်နှာဝန်းကျင် တွင် တင့်ငွေ့ငွေ့ လွင့်ပုံးနေသော သောက အခိုးအလျှော့များသည် အနက်ရောင် ဖြစ်နိုင်မည်။

အနက် . . .

အတိုင်းအဆမဲ့သော ထုထည်သိပ်သည်းမှာ အပြောကျယ်စွာသော စူးနစ်ထိုးဖောက်မှာ သောကပရီဒေဝ၏ ကိုယ်စားပြုအရောင်၊ ကြောကွဲလိုက်လဲမှာ ကို ထင်ဟပ်သောအရောင် . . .

ဘုရင်မင်းမြတ်၏ ရုပ်ကလာပ်ကို တင်လာသည့် ရွှေရထားလှည်း။

ရွှေရောင်ကို လိုလားတပ်မက်ဖွယ် ရတနာအရောင်ဟု မည်သူက တစိုက်မတ်မတ် ပြောမည်နည်း။ ယခု တွေ့နေရသော နေပူအောက်က ရွှေရထားလှည်း၏ ရွှေရောင်ကား . . . လူတွေ၏ အနီးရောင်မျက်နှာနှင့် အနက်ရောင် ပရီဒေဝ အခိုးအလျှော့တို့ကို အားပေးဖြည့်တင်းပေးသော မီးတောက်တစ်ခုနှုယ်သာ . . .

အနီး . . . အနက်နှင့် ရွှေတို့သည် လူသား၏ ခံစားမှုတစ်ခု၌ လာရောက်ပေါင်းဆုံးဝင်နေကြခြင်း။

မျက်လုံးမှုတစ်ဆင့် ရရှိသော စက္ခအာရုံသိကို ‘ဒီပါ’သည်၊ နှလုံးအိမ်တွင်းသို့ ရောက်ဖောင် ဝင်စားသုံးသပ်နေသည်။ အသည်းနှလုံးသည် စမ်းရေတွင် နှစ်မြှုပ်လိုက်ရသလို... သို့မဟုတ် မီးတောက်တစ်ခုအတွင်း ဖြတ်သန်းလိုက်ရသလို... အေးမြှုပ်ငြင်းပူလောင်ခြင်းတို့ကို တစ်လှည့်စီ တရာပိရိပ်ခံစားလာရသည်။ အဆုံး၌ ပူနွေးသော အသိကိုရလာသည်။ သူ့လက်ချောင်းဖျားများဆီသို့ တစ်ကိုယ်လုံး လှည့်နေသမျှ သွေးတို့သည် တိုးဝင်လာကြသည်ဟုလည်း ခံစားလာရသည်။

**ကြံ့လျှိုးသော လက်တို့သည် အလိုအလျောက်ပင် ဆေးစပ် ကျောက်အင်တုံးများဆီသို့ ရွှေ့လျားသွားကြသည်။**

အနို... အနက်... ရွှေ့... အနို... အနက်... ရွှေ့...

သူ့မျက်လုံးများကို တင်းကြပ်စွာ ပိတ်လိုက်ပြန်သည်။

စောစောက ရရှိခဲ့သော အာရုံခံစားမှုကို လွှတ်ထွက်မသွားရအောင် စက္ခအာရုံကို အခြားမဲ့၌ မပျော်လွင့်ရအောင်... ချုပ်တည်းထိန်းသိမ်းမှု... ။

သောကပရိဒေဝါး နိမိတ်ပြအရောင်တွေ...

“ဒီပါ... မင်းဟာ သောကမီး လောင်မြိုက်နေတဲ့ လူသားပုံကို ရေးတော့မယ်၊ ဒါပေမယ့်... မင်းကိုယ်တိုင် သောကမီးရဲ့ လောင်မြိုက်မှုကို မခံရဘူး... ဘုရင်မင်းမြတ် အနိစွာရောက်တာကို မင်း ဝမ်းမနည်းရဘူး... မင်းဟာ ဝမ်းနည်းကြေကွဲမှုရဲ့ ပြင်ပမှာ ရောက်နေရမယ်၊ ဝမ်းနည်းကြေကွဲမှုထဲမှာ မင်းမနေရဘူး... မင်းဟာ ဝမ်းနည်းကြေကွဲမှုကို ဆေးရောင်တွေနဲ့ ရေးခြေယာရမယ့်သူ... ဒါပေမယ့် ဒါကို ရေးခြေယာရမှာမို့ ပျော်ရွင်နေရမှာလား... ဟင့်အင်းမဟုတ်ဘူး... ဒီပါ... ဒီလိုလဲ မဟုတ်ပါဘူး... မင်းဟာ လူသားရဲ့ ဝမ်းနည်းကြေကွဲမှုဆိုတဲ့ ခံစားမှု နယ်နိမိတ်ပေါ်မှာ မျှမျှတတ် ရပ်နေရမယ်၊ သူတို့တေတွေရဲ့ ဝမ်းနည်းကြေကွဲမှုကို မင်းနားလည်းနေရမယ်... ဒါပေမယ့်... မင်းမခံစားရဘူးနော်... မင်းမခံစားရဘူး... မင်းက ခံစားလိုက်ရင် မင်းသူတို့တဲ့ ရောက်သွားမယ်... ဒီအခါမှာ မင့်လက်ချောင်းတွေဟာ ဆေးစုတ်တဲ့ ကိုကိုင်ဖို့မဖြစ်နိုင်တော့ဘူး... မင်း... အခု... ဒါကို ရပြီမဟုတ်လား... ရပြီမဟုတ်လား... အနက်ရယ်... အနိရယ်... ရွှေရယ်... အတိုင်းအဆမဲ့သိပ်သည်းတဲ့အနက်... ပူပြင်းမှုမှုတစ်ပါး တခြားဘာကိုမှ မပြောတဲ့ အနို... ပြီးတော့ ကျိုန်းစပ်မှုမှုတစ်ပါး... တခြားဘာကိုမှ မဖြစ်ပေါ်စေတဲ့... ရွှေ

အနက်... အနီ... ရွှေ... ရေးတော့ မင်းပုံရေးတော့” တစ်စုံတစ်ခုသော အင်အားတစ်ရပ်သည် တိုးတိတ်ညင်သာစွာ.. သို့သော်လည်း အားကောင်းစွာ သူ့နားထဲသို့၊ တတ္တ်တွေတ် ရေရှာတ် အမိန့်ပေးနေသည်ဟု ဒီပါ ခံစားနေရ သည်။ ထိုအသံသည် သူကိုယ်တိုင်၏ အသံပေလား.. တန်ခိုးရှင် တစ်ယောက် ယောက်၏ အသံပေလား.. ဆုံးသည်ကိုလည်း ဒီပါ ခွဲခြားမသိနိုင်တော့ပေ။

ရေယာဒီပါ ကုန်းတော်အပေါ်၌ တိုက်ခတ်နေသော လေသည်လည်း သူနှင့်မသက်ဆိုင်တော့၊ ကျိုက်ပါဒံဆံတော်ရှင်စေတီ ဆည်းလည်းသံများလည်း သူ့နားတွင်းသို့၊ မဝင်လာကြတော့၊ တောင်ကုန်းအောက်ဘက်တွင် တွေ့နေရ သော ‘စျောပနသဘင်တော်’ မြင်ကွင်းသည်လည်း သူ့မျက်လုံးအိမ်အတွင်း ဝင်မလာတော့။

စဉ်အင်တုံးအတွင်းသို့၊ စုတ်ကိုနှစ်လိုက်သည်။

မဖွံ့ဖြိုးမအေသမှုလာသော ဖျော်စပ်ပါသို့၊ စုတ်ကို တစ်ချက်ချင်း ဆွဲသုတ် လိုက်သည်။ တစ်လွှာပြီး တစ်လွှာ.. အဖြူရောင်.. ။

အဖြူရောင်သည် ဖျော်စပ်ပါ၌ တစ်စထက်တစ်စ ပြန်ပြီးလာသည်။ ရေယာဒီပေကုန်းတော်ပေါ်၌ တိုက်ခတ်သော လေသည် ပင်လယ်ဝကို ဖြတ်သန်း လာသည့် လေဖြစ်သည်။ အေးမြှုမှုထဲတွင် နွေးထွေးသည့် အငွေ့ရောစွက်နေ သည်။ သင့်တင့်လျောက်ပတ်သော အပူငွေ့ပါလာသည်။ ထိုအခါ ဖျော်စပ်မှ အဖြူရောင်သည် နောက်ဆုံး စုတ်ချက်အပြီးတွင် ခြားကြသွေ့သွားခဲ့လေသည်။

“အဖြူရောင်ခံပြီးပြီ”

ဒီပါသည် သူ့ကိုယ်သူ အခြားတစ်ယောက်လို့ သဘောထားပြီး စကား ပြောနေမိသည်။

“အနက်သုတ်ကြစို့လား.. ။”

ကျောက်အင်တုံးအတွင်းသို့၊ စုတ်ကိုနှစ်မြှုပ်လိုက်ပြန်သည်။

ကျွမ်းကျင်သော လက်ချောင်းများထဲမှ စုတ်သည် ဖျော်စပ်ပါ၌ လိမ္မာ လုပစာ ပြီးလွှားနေပြန်သည်။ အဖြူရောင်သည် အနက်အောက်၌ တဖြည့်ဖြည့် နစ်မြှုပ်ပျောက်ကွယ်သွားသည်။ ဖျော်စသည် တဖြည့်ဖြည့်းမြှောင်မိုက်လာသည်။ အနက်သည် ထဲထည်ကြီးမားလာသည်။ နက်ရှိုင်းသော အမြောင်တိုက်သည် ဖျော်စ၏ မျက်နှာပြင်ကို ကျော်လွှန်သွားသည်။

သူရှေ့မှ ဖျော်စကြောင့် တစ်လောကလုံး နက်မြောင်ပြီဟု ဒီပါ ခံစား

လိုက်ရသည်။

‘နက်ပေးစေ... နက်ပေးစေ... အမောင်တိုက်ထက် နက်သွားပေးစေ’

ဖျဉ်စသည် အပြင်ညီသော မျက်နှာပြင် မဟုတ်တော့ အတိုင်းအဆမဲ့  
သော ထုထည်ကို ဆောင်လာသည်။ အနက်သည် အတွင်းထဲသို့ တိုးဝင်သွားခဲ့  
ပေါ်။

“အနီး... ဟင့်အင်း မဟုတ်သေးဘူး... ရွှေ... ရွှေရောင်... ရွှေရောင်  
ရွှေရောင်ကို အကြောင်းပြုပြီး... အနီက ဖြစ်ပေါ်ရမယ် မဟုတ်လား...”

ရွှေရထားလှည်းနှင့် စုံပန်သဘင်တော်သည် ယခုအခါ ထောက်ဖို့ပြီ  
ကုန်းတော်၏ တစ်ဘက်စွန်းရှိ ပါဒဆံတော်ရှင်စေတီဘက်သို့ ရောက်ရှိသွားပြီ  
ဖြစ်သည်၊ ဒီပါမြင်နေရသော တောင်ကုန်းအောက်ဘက် မြင်ကွင်းသည်  
ပျောက်ကွော်သွားပြီ၊ စေတီတော် တောင်ဘက်ပိုင်းသို့ လူအားလုံး ရောက်ရှိ  
သွားကြပြီ။

အနက်ရောင်ဖျဉ်စ၏ လက်ဝဲဘက်ထောင့်အပေါ်သို့ ရွှေရောင်ဆေးထဲ  
သို့။ နှစ်ထားသော စုတ်ကို တင်လိုက်သည်။ ပုံသန်းခြင်း အမှုတွင် တကူးတကန္ခု  
လှပ်ရှားမနေသော ငှက်၏ အတောင်ပံကဲ့သို့ ဒီပါ၏ လက်ချောင်းများ အလို့  
အလျောက် လှပ်ရှားသွားကြသည်။

ရွှေရထားလှည်း အပေါ်ပိုင်းမှ ကန္တ်များ၊ ရထားလှည်း ခါးပန်းပေါ်မှ  
အဝိုင်းပုံများ။

အမှုတ်မထင်တို့ လိုက်သည်ဟု ထင်ရသော စုတ်ချက်သည် အံ့ဩစရာ  
ကောင်းလောက်အောင် ရှုပ်ပုံအစိတ်အပိုင်းငယ်များကို ဖြစ်ပေါ်လာစေသည်။  
စုတ်ချက်သည် ထက်အောက် ဝယ်ယူရပ်ရှစ်မျက်နှာတွင် လှည့်ပတ်ပြီးလွှား  
နေသည်။

အနက်ပေါ်သို့ ရွှေရောင်ကို ထပ်မိုးလျက်၊ ရွှေရောင်အကြားထဲမှ  
အနက်ကို ချိန်လှပ်လျက်... ။

ပါဒဘူးရင်မင်းမြတ်၏ ရွှေရထားလှည်းသည် သေးငယ်သော သဏ္ဌာန်  
အားဖြင့်၊ ဖျဉ်စပေါ်သို့ ရောက်ရှိလာလေသည်။ ကန္တ်များသည် ကော့ပျံနေ  
ကြသော်လည်း၊ လှည်းသီးများသည် ခန့်ထည်နေကြသော်လည်း၊ ဝင့်ကြား  
မောက်မာမှု အသွင်ကိုမဆောင်၊ ရှင်သန်မှု၏ နိဂုံးသရှပ်ကို ဖော်ပြနေကြ  
သည်။ ဘဝ၏ ချုပ်ဖြိမ်းမှုကို ဖော်ပြနေကြသည်။ ရွှေရောင်သည် ဝင်းဝါ

သော်လည်း၊ ကြည့်နှစ်သက်ဖွယ် ကျက်သရေမျိုးမဟုတ်၊ ကျိန်းစပ်တောက်ပြောင် နေသော ရွှေရောင်။

ဒီပါသည် ဖျဉ်စမှ အနည်းငယ်ခွာ၍ ခပ်လှမ်းလှမ်းသို့၊ နောက်ဆုတ် လျက် မမိတ်မသုန် ပြန်ကြည့်လိုက်သည်။

“လှည်းဘီးကရွှေဟာ ပို့ပြီးတောက်ပြောင်နေရမယ်. . . သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို သုသေနှင့်ရှိရာသို့၊ ပို့ဆောင်ပေးတဲ့ ဒီရထားလှည်းမှာ လှည်းဘီးဟာ အမိကပဲ. . . လှည်းဘီးဟာ ရွှေလျားမှု့ရဲ့ နိမိတ်ပြပဲ. . . ”

လှည်းဘီးဒေါက်များပေါ်သို့၊ ရွှေရောင်ထပ်၍ သုတ်ခြယ်လိုက်ပြန် သည်။ ဒေါက်များသည် ပို့၍ တောက်ပြောင် သွားကြလေသည်။ လှည်းဘီး၏ ထုထည်အင်အားသည် ပို့၍ကြီးမားလာသည်။ ရွှေလျားခြင်း. . . မရဏသို့၊ ရွှေလျားခြင်းသည် ပို့၍ အဓိပ္ပာယ်ပို့သပြီဟု ဒီပါစိတ်ချွေားသည်။

“အင်း. . . အရေးအကြီးဆုံးအပိုင်းကို ရောက်ပြီ. . . အဲဒီ ရွှေရထား လှည်းပေါ်မှာ ပါဒါဘူရင်မင်းမြတ်ရဲ့ ရုပ်အလောင်း၊ အဲဒါကို အကြောင်းပြုပြီး ပူဗွေးသောက ရောက်ကြရတဲ့ ပါဒါနိုင်ငံသားတွေ. . . သူတို့ရဲ့ သောက ပရီဒေဝါ၊ အဲဒီ သောကပရီဒေဝါ အသွေးအရောင်တွေ၊ လူတွေရဲ့ မျက်နှာ တွေ. . . အနီး. . . ”

ဟသ်ပြဒါး ရောစပ်ထားသော စဉ်အင်တုံးအတွင်းသို့၊ နှစ်မြှုပ်ရန် အတွက်မူ စုတ်အသစ် တစ်ချောင်းကို အသုံးပြုရပေမည်၊ ဒီပါသည် သူ ကိုယ်တိုင် နောက်ဆုံး လုပ်ခဲ့သော စုတ်တစ်ချောင်းကို ဖျဉ်ကြမ်းအိတ်ထဲမှ ထုတ်ယူလိုက်သည်။ စုတ်အဖျားကို လက်ချောင်းများဖြင့် ပွုတ်သပ်လိုက်သည်။

“ရဲရင့်တက်ကြတဲ့ အနီးမဟုတ်ဘူးနော်၊ ပူဗွေးလောင်မြို့က်တဲ့ အနီး အနီးရဲ့ တက်ကြမှုအဓိပ္ပာယ်ကို ပယ်ဖျက်ထားရမယ်၊ တခြားတစ်ဖက်က အဓိပ္ပာယ်ကိုပဲ ဖြစ်ပေါ်စေရမယ်”

အနီးရောင်တို့ထားသော စုတ်ကို ဖျဉ်ပေါ်သို့၊ တင်လိုက်သည်။

“အနီးရောင်ရဲ့ ရဲရင့်တက်ကြမှုကို ပယ်ဖျက်လို့ရမယ်လို့၊ ဘယ်သူက ပြောသလဲ” ဒီပါ၏ နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

မိန်းမတစ်ယောက်၏ အသံ။

ကြည့်လင်စူးရှုသော်လည်း ပြတ်သားတိကျသော အသံ။

အနီးရောင်စုတ်သည် အစိတ်အပိုင်းငယ် တစ်ခုကိုသော်မူ ရေးခြစ်ခြင်း

မပြုရသေးဘဲ ဖျဉ်စရွှေမှာက်မှ ဆုတ်ခွာသွားရလေသည်။

ငွေခြော်ပတိကို ပခုံးစလွယ်သိုင်းခြံထားသော သဏ္ဌာန်သည် ကည်ပင် ကြီး တစ်ပင်အောက်မှ ထွက်လာသည်၊ ကည်ပင်၏ အစိမ်းရောင် နောက်ခံတွင် ဝင်းလက်သော ငွေရောင်ကို ဒီပါ ပထမဆုံး သတိပြုလိုက်မိသည်။ ငွေရောင် သဏ္ဌာန်သည် အနက်ရောင်နှင့် အနီရောင် ဖျဉ်စပုံကားချပ် ရွှေမှာက်သို့ တိုးဝင်လာသည်။

“အနက်ရောင်နဲ့ ရွှေရောင်ပါလား၊ ရွှေရောင်ကတော့ ဘုရင်မင်းမြတ်ကို တင်ဆောင်လာတဲ့ ရွှေရထားလှည်းရဲ့ ပုံပဲ လှည်းဘီးတွေက တောက်ပလိုက်တာ ဒါပေမယ့် အနက်ရောင်က ပိန်းပိတ်အောင် မှာ်ငွေနေတယ်၊ မိတနော် စိတ်ကျော်းကြပ်လိုက်တာ... .”

ဒီပါသည် အနီရောင်စုတ်ကို ကိုင်ထားရင်း မိန်းမပျိုကို ဝေးကြည့်နေမိ လေသည်။ နုပျိုင်ယူယ်နေသော အလှု။

မိန်းမပျိုသည် ဖျဉ်စကားချပ်မှ မျက်နှာခွာလျက် ဒီပါကို လှည့်ကြည့် လိုက်လေသည်။ စူးရှုသော မျက်လုံးနက်များကို ဒီပါ ရင်ဆိုင်လိုက်ရသည်။

“ရှင်က ပန်းချီဆရာကိုး”

ဒီပါ၏ မျက်လုံးများ ပြန်လည် အသက်ဝင်လာကြသည်။ သို့၇၈၅ စိတ်အတွေး ရှုပ်ထွေး နောက်ကျိုသွားသော မျက်လုံးများ။

“နေပါဦး စောစောက ရှင်ဘယ်သူ့ကို အနက်ရောင်အကြောင်း၊ အနီရောင်အကြောင်းတွေ ပြောနေတာလဲ ရှင်က ပန်းချီရေးရင် တစ်စုံတစ်ယောက် ကို တိုင်ပင်ပြီးမှ ရေးလေ့ရှိသလား... .”

ဒီပါ ဘာမှပြန်မပြောမိချေ။

“ဒီယောက်အတောင်ကုန်းပေါ်မှာ ရှင်လာပြီး ပန်းချီရေးတယ်နော်၊ ဒီကနေကြည့်လိုက်ရင် ဟောဟိုဘက်မှာ စိမ်းစိနေတဲ့ ရသေ့ဂူရှိတယ်၊ ဟောဟို အနောက်ဘက်မှာက နေပြည်တော် ရေကျိုးနဲ့ နန်းမြို့ပြသော်၊ ဟောဟို မြောက်ဘက်မှာ နေပြည်တော် မြေကျိုး၊ အရှေ့ဘက်မှာ ပါဒေသော်း၊ ဟိုး... . တောင်ဘက်အဝေးဆီ ရဲ့ မိုးကုပ်စက်ဝိုင်းနေရာမှာ မော်ဝန်းမြစ်၊ ပြီးတော့ ကင်းမြို့သုံးဆယ့်ရှုစ်ထပ်က စုလစ်မွန်းချွန်တွေ စေတီတွေ၊ ပုံထိုးတွေ၊ ဒါတွေကို ရှင် မရေးဘူးလားဟင်၊ ပန်းချီဆရာ ရှင် ဖျဉ်စပေါ်က အနက်ရောင်နဲ့ ရွှေရောင်လှည်းဘီးကိုတော့ မိတနော် ဒီကနေ မတွေ့ရပါလား၊ အဲဒါက

ရှင်ဘယ်က...ရဲ...”

“တော်ပါတော့ လုံမငယ်”

ဒီပါ၏ ပထမဆုံး စကားလုံး ထွက်ကျလာသည်၊ ထိုစကားလုံးသည် လည်း မလိုလား မနှစ်ခြိုက်သော ဆန့်ကျင်ခြင်းကိုဆောင်သော အမိပ္ပါယ်နှင့် လေသံကိုပြန်နေသည်။ မိန်းမပျို့၏ နုပျို့လှပသော မျက်နှာပေါ်၌ အုံအားသင့် သော သဏ္ဌာန်တစ်ခု ဖြတ်သန်းသွားသည်။

သို့သော်၊ အော်ခြုံပါပ တောင်ကုန်းထက်ရှိ လေပြေထဲတွင် ဝင့်နေသော သူ့ ပခုံးစလွယ်သိုင်း ငွေခြည်ပဝါမြှုတ်ဖျား၏ အလှကိုကား ဒီပါ သတိမပြုဘဲ မနေနိုင်ပေ။

“အနီရောင်ဟာ ရဲရင့် တက်ကြခြင်းပဲ ဖြစ်ရမယ်ဆိုတဲ့ စကားကို မင်းစောစောတုန်းက ပြောလိုက်တာ ကျူပ်ကြားလိုက်ရပါတယ် လုံမငယ်...”

အနီရောင် တို့ထားသော စုတ်ဖျားကို နေရောင်တွင်လှည့်ပတ်၍ ကြည့်ရင်း ဒီပါသည် မိန်းမပျို့အနီးသို့ တိုးကပ်သွားလိုက်သည်။ သူ့အသွင်မှာ စစ်မြေပြင်တွင် ရန်သူရှိရာသို့ ဓားလွတ်ကို ကိုင်ရင်း တိုးကပ်သွားသော စစ်သူကြီးဟန် ပေါက်နေလေသည်။

“အနီရောင်ဟာ ပူးပြင်းလောင်မြိုက်ခြင်း မဟုတ်ဘူးလို့ကော မင်း ပြောနိုင်သလား၊ ပန်းချို့ရေးသူတစ်ယောက်ဟာ၊ ဆေးရောင်ကို သူခံစားချင်သလို ခံစားမှာပေါ့၊ မင်းနဲ့ ဘာဆိုင်သလဲ၊ မင်း ဘာကြောင့် ဒီနေရာကို လာသလဲ မင်း ဘယ်ကလဲ ဘယ်သူလဲ...”

သွောက်လက်ဖြတ်လတ်နေခဲ့သော မိန်းမပျို့၏ အမူအရာတို့သည် ဒီပါ၏ တင်းမာသော လေသံကြောင့် ပျောက်ကွော်သွားလေသည်။

“ပြောလေ မင်း ဘယ်သူလဲ ဘာကြောင့် ဒီနေရာကို လာရတာလဲ”

“ကွဲန်... ကွဲန်မ မိတနော်ပါ ပါဒန်းတော်ထဲကပါ၊ ဘူရင်မင်းမြှတ် ရဲ့ စူာပန်တော်ကို ပို့ဆောင်ရင်းနဲ့ ဒီ အောင်မြောင်းမြှတ်သော ထွက်လာခဲ့တာပါ၊ အမောင့်မှာ မိတနော်ကြောင့် အနောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါ တယ်၊ ဟို အနီရောင်ကိုလဲ မိတနော် ကောင်းကောင်းမသိပါဘူး”

ထိတ်ထိတ်ပျာပျာ ဖြစ်သွားသော နုပျို့သည့်အလှကို ဒီပါဂရ့ကာ သက်သွားမိသည်။ သူ့အပြုအမူနှင့် သူ့လေသံမှာ အကြောင်းမဲ့ တင်းမာသွား သည်ဟု သူ နားလည်လိုက်မိသည်။

“မင်း နာမည်က မိတနော်. . . တဲ့လား. . . လုံမငယ်”

“ဟူတ်ကဲ့ရှင့်”

“ပြီးတော့ မင်းက ပါဒေန်းတော်ထဲက လာခဲ့တာ. . . ”

“ဟူတ်ကဲ့ရှင့်. . . ”

နှစ်ယွဲပသော ဤမိန်းမရွှေယ်ပေါ်၌ ဘာကြောင့် သည်လို အထက်ဖိုး  
လေသံဖြင့် ဆက်ဆံပြောဆိုနေမိသည်ကို ဒီပါ သူ့ကိုယ်သူ နားမလည်နိုင်တော့  
ပေါ့။ မိန်းမပျို့ကလည်း သူ့ကို ဘာကြောင့် ရိုကျိုးထိတ်လန့်နေသည်ကို  
နားမလည်နိုင်ချေ။ သို့၇၇ လေသံ၏ တင်းမှုမှုကို လျှော့လိုက်လေသည်။

“ကောင်းပြီ. . . မိတနော်. . . ကျူပ်နာမည်က ဒီပါတဲ့ အလုပ်ကတော့  
မင်းမြင်တဲ့အတိုင်း ပန်းချိရေးတာပဲ က ဟိုကည်ပင် အမြစ်ဆုံးမှာ သွားထိုင်နေ  
အဲ ကျူပ်ပုံရေးနေခိုက်မှာ စကားဝင်မပြောဘဲ နေနိုင်ရင်ပေါ့လေ. . . ”

မိန်းမပျို့သည် အမိန့်တစ်ခုကို ရရှိသည့်အလား၊ ကည်ပင်ဆီသို့သွား  
၍ ထိုင်လိုက်သည်။ ဒီပါသည် မိန်းမပျို့ကို ကျေခိုင်း၍ ဖျဉ်စကားချပ်ကို  
မျက်နှာမှုလိုက်သည်။ အနီရောင်စုတ်ကို ဖျဉ်စမျက်နှာပြင် ရွှေသို့ တင်လိုက်  
သည်။

အနီရောင် မျက်နှာတွေ. . . လူတွေရဲ့ အနီရောင် မျက်နှာတွေ. . . ။

ထိုအခိုက်ဝယ် ဒီပါသည် မိတနော်ကိုင်း. . . မိတနော်နှင့် ပြောခဲ့သော  
စကားများကိုင်း မေ့ပျောက်သွားခဲ့လေသည်။

စေစေကာ ရော်ရှိပ တောင်ကုန်းထက်မှနေ၍ တွေ့ခဲ့သော စုံပန္န  
သဘင်တော် မြင်ကွင်းထဲမှ ပါဒေနိုင်ငံသားတို့၏ သောကမျက်နှာများကို သူ့  
အာရုံတွင် ပြန်၍ ခံစားလိုက်မိသည်။

အနီရောင်စုတ်သည်၊ အနက်ဖျဉ်စပေါ်တွင်၊ ရွှေလှည်းဘီးများ၏  
ဝန်းကျင်ဝဲယာတွင်၊ ပြေးလွှားလှုပ်ရှား သွားနေသည်။ စုတ်ချက်တိုင်းသည်  
တိကျသော အရေးအကြောင်းများကို ဖြစ်ပေါ်သွားစေသည်။ သောကပရိဒေဝ  
မျက်နှာများစွာသည် နေရာမလပ် ပေါ်ပေါက်လာကြသည်။ အနက်ဖျဉ်စ  
တစ်ခုလုံး အပြည့်။

ပါဒေနိုင်ငံသားတို့၏ မျက်နှာပုံပန်းသည် ဒီပါ၏ စုတ်ဖျာတွင် အတိ  
အကျ စွဲထင်နေသည်။ ဤအနီရောင် မျက်နှာများသည် ပါဒေနိုင်ငံသားတို့၏  
မျက်နှာမှုအပ အခြားမည်သည့် နိုင်ငံသား၏ မျက်နှာမှုမဟုတ်ဟူသော အသိကို

ထူးခြားစွာ ထင်ဟပ်ဖော်ပြနေသည်။ ထိမျက်နှာများသည် တစ်ခုစီအနေနှင့်မူသီးခြား ဝိသေသနအားဖြင့် ကွဲပြားခြားနားနေကြသည်။ နှစ်းတွင်းသူနှင့်တွင်းသားတို့၏ မျက်နှာ၊ ပြည်သူပြည်သားတို့၏ မျက်နှာ၊ ဘုရားအမှုတော်ထမ်းတို့၏ မျက်နှာ။ သို့သော ထိုကွဲပြား ခြားနားကြသော မျက်နှာများ၏ တူညီသော လက္ခဏာရပ်ကား သောကပရိဒေဝ အရိပ်အယောင်။

အနိမျက်နှာတစ်ခုနှင့် တစ်ခုအကြားတွင် ပေါ်ပေါက်နေသော အနက်ရောင် အစွမ်းအစများသည် ပို၍နက်မျှောင်သွားကြသည်။ ရွှေရထားလှည်းသီးမှ ပြီးပြက်သော ရွှေရောင်သည်လည်း ပို၍တောက်ပသွားသည်။ အနိ အနက်နှင့် ရွှေတို့သည် တစ်ခုကို တစ်ခု ပိုမိုအားကောင်း နက်ရှိုင်းစေရန် အားပြုဆက်သွယ်နေကြလေသည်။

နောက်ဆုံးမျက်နှာကို ရေးချယ်ပြီးချိန်တွင် ဒီပါသည်၊ စုတ်ကိုဖျော်စမှ ဖယ်ရှားလိုက်သည်။ ထိုအခါတွင် သူ့ဘေးနောက်နားဆီမှ နွေးထွေးသောလေငွေ့ကို သိသီသာသာ ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။

“သိပ် အုံဉာဏ်ရာပါလား . . . အမောင်ရယ် . . . ”

မိတနော် ပန်းချိကားချုပ်ကို ငေးစိုက်ကြည့်ရင်း လိုက်လွှာသောအသံဖြင့် တိုးတိတ်စွာ ရေရှားနေသည်။

“သိပ်အုံဉာဏ်ရာ ကောင်းတာပါလား . . . မျက်မျှောက်မှာ ထင်ထင်ရှားရှားမရှိတော့တဲ့ မြင်ကွင်းကို အမောင့်စိတ်အာရုံနဲ့ ဖမ်းပြီး ပုံရေးတယ်ပေါ့ အို . . . သိပ်အုံဉာဏ်ရာကောင်းတာပဲ၊ ဟောဒီဟာက နတ်ရှာစ် ဘုရင်မင်းမြတ်ရဲ့ ရုပ်ကလာပ်ကို တင်ဆောင်သွားတဲ့ ရွှေရထားလှည်း ဟောဒီမျက်နှာနှီနိတွေက ငိုက္ခားနေကြတဲ့ ပါဒိန်ငံသားတွေ ဟင် ဟောဒီမျက်နှာဆိုရင် . . . သခင်မကြီးမျက်နှာနဲ့ တူလိုက်တာ . . . ”

“ဘာ . . . အုံဉာဏ်ရာကောင်းတယ် . . . ဟုတ်လား”

“ဟုတ်တာပေါ့ . . . အမောင်၊ မျက်စိရွှေမြင်နေရတဲ့ မြင်ကွင်းမဟုတ်ဘဲနဲ့ အမောင်ရေးနိုင်တယ်၊ အမောင့်လာက်ထဲက စုတ်ဟာ တန်ဆိုတော်ရှင်တစ်ပါးခဲ့ လက်နက်လိုပါပဲလား . . . ”

“ဒါပဲလား . . . လုံမင်္ဂလား . . . အဲ မင်းနာမည် . . . ”

“မိတနော်”

“အဲ . . . မိတနော် . . . မင်း ဒီပုံကိုကြည့်ပြီး အုံဉာဏ်သတဲ့လား

ဒါပဲလား”

“ဒါပဲ့.. . အမောင်.. . အုံသစရာ ကောင်းလောက်တယ်.. . ”

“အလကားပဲ.. . ကျျပ် အသုံးမကျတာဘဲ ဖြစ်ရမယ်.. . မင်းကတော့ နှုနိုသားသား ပြောလိုက်တာပဲ ကျျပ် အသုံးမကျဘူးဆိုတာ သိပ်ထင်ရှုံးတယ်”

“အို.. . အို.. . မလုပ်နဲ့လေ.. . အမောင်”

အနီး အနက်နှင့် ရွှေတို့ ရောစပ်နေသော ဖျဉ်စပန်းချိကားသည် ဒီပါ၏ လက်တွင် အပိုင်းပိုင်း စုတိပြုသွားသည်။ ဒီပါသည် ပန်းချိကားချပ်ကို ရန်သူ တစ်ဦးသဖွယ် အညီးကြီးစွာ ဆုတ်ဖြေနေသည်။ အခြင်းအရာသည် မြန်ဆန်လွန်းလှသည့်အတွက် မိတနော် အထိတ်ထိတ် အလန့်လန့် ဖြစ်သွား လေသည်။

ဒီပါသည် အထိတ်ထိတ်အပိုင်းပိုင်း ဖြစ်နေသော ဖျဉ်စကို ဇေယာဒီပ တောင်ကုန်းထိပ်တွင် ဖြတ်သန်းတိုက်ခိုက်နေသော လေထဲသို့ ကည်ရွှေက်များ နှင့်အတူ လွှင့်မျှောလိုက်လေသည်။

“အလကားပဲ.. . အလကားပဲ.. . ပန်းချိကားကို ကြည့်ရသူတစ်ယောက် က ပန်းချိကားကို အုံသွေနေရင် ပန်းချိကားထဲက လက်ရာကို အုံသွေနေရင် အလကားပဲ ငါ့ပုံဟာ ငယ်ရွှေယ်တဲ့ မိန့်မပျိုလေး တစ်ယောက်ကိုတောင်မှ ခံစားမှု မပေးနိုင်လောက်အောင် ညုံဖျင့်းတဲ့ပဲ.. . အလကား.. . အသုံးမကျတဲ့ပဲ”

ဒီပါ၏ မျက်နှာတွင် တင်းမာမှုများပြန်၍ ပေါ်ပေါက်လာပြန်သဖြင့် မိတနော်သည် ကြောက်ရုံးစွာ နောက်သို့ ဆုတ်လိုက်မိလေသည်။ ဖျဉ်စ ကားချပ်ကို အထိတ်ထိတ်အွှေမှွှေ့ ဖြစ်အောင် အားလုံး ဆုတ်ဖြပစ်လိုက်ပြီး နောက်၊ ဒီပါသည် မိတနော်ကို မျက်နှာချင်းဆိုင်လိုက်သည်။

“ကဲ.. . ဒါတွေကို မေ့လိုက်ကြစို့! ကျျပ် ညုံဖျင့်းနေသေးတယ်ဆိုတာ ထင်ရှုံးသွားပြီ၊ မင်းရဲ့ ကျေးဇူးပဲ မိတနော်၊ ကဲ.. . ဆိုစမ်း... .”

“ရှင်.. .”

“အော်.. . မင့်နာမည် မိတနော်ဆိုတာတော့ ကျျပ်သိရပြီ။ မင်း ဘယ်ကလာတယ် ဒီကို ဘာကိစ္စရောက်လာတယ်ဆိုတာတွေပေါ့”

“မိတနော်ပြောပြီးပြီလေ၊ မိတနော်က ပါဒန်းတော်ထဲက ကိုယ်လုပ်တော်၊ နတ်ရွှေ့စံဘူရင်ကြီးရဲ့ စုံပန်သဘင်တော်ကို ပို့ဆောင်ပူဇော်ရင်းနဲ့ ဒီဘက်ကို လာခဲ့တာ... .”

“အော်... အေး... အေး... ဟုတ်သားပဲ၊ အခု သူတို့ကော...”

“ရှင်...”

“ရွှေရထားလှည်းနဲ့ စျောပန်သဘင်တော် ပူဇော်ကြတဲ့ လူတွေကော”

“ပါဒဆံတော်ရှင်ရဲ့ တောင်ဘက်မှာ ပြဿဒ္ဓကျောက်ရှု တည်နေကြတယ်၊ ပြီးတော့ စေတီတစ်ဆူလဲ ချက်ခြင်းတည်ကြမယ်လဲ”

ဆက်၍ ပြောရန် စကားမရှိတော့သည့်အလား တိတ်ဆိတ်သွားကြသည်။ ကည်းရွှေက်ဖားဖားများ အကြားသို့ လေတိုးဝင်သံနှင့်၊ စေတီမှာ ဆည်းလည်းသံများသာ ဝန်းကျင်တွင် ပုံးလွှင့်နေသည်။ တိတ်ဆိတ်ခြင်းကို မိတေန်းက စတင်ဖျက်သိမ်းလိုက်သည်။

“မိတေန်းဟာ ပါဒနှစ်းတော်ထဲက ကိုယ်လုပ်တော်ဆိုတာ ယုံသလားဟင်... မိတေန်းအဝတ်တန်ဆာတွေက သိပ်ပြောင်လက်မနေသူးလား”

မိတေန်း၏ ပခုံးပေါ်မှ စလွယ်သိုင်း ပတ်ခြံထားသော ငွေခြည်ပဝါကို ဒီပါ ပြန်ကြည့်လိုက်သည်၊ မိန်းမပျို့၏ စောစောက ထိတ်လန့်နေသော အမူအရာများသည် မရှိတော့၊ ပေါ်ရွယ်နှပါးခြင်း၏ ဖြတ်လတ်သော အလှက ပြန်၍ ပေါ်ပေါက်လာနေပြန်သည်။

“အေးလေ... ပါဒ နှစ်းတော်သူတွေဟာ၊ ဒီလို ဝတ်စားဆင်ယင်ကြတာပါပဲ၊ မင်းပခုံးပေါ်က ငွေခြည်ပဝါရဲ့ အရောင်က အတော်လှုတာပဲ၊ ကိုယ်လုပ်တော်တွေလဲ ဒီလို ဝတ်ဆင်ကြတာပဲ မဟုတ်လား...”

မိတေန်းသည် လှပစွာပြုးနေလေသည်။ အမိပ္ပါယ်တစ်ခုခုကို ဆောင်နေသော အပြုးဖြစ်သည်။

“အင်းလေ... ကိုယ်လုပ်တော်ပဲ ထားလိုက်ကြပါစို့၊ အမောင်ကောစျောပန်သဘင်တော်ကို မပူဇော်ဘူးလားဟင်၊ ရာဇာစောနောင် ဘုရင်မင်းမြတ်ဟာ ပါဒနိုင်ငံသားတွေရဲ့ ကျေးဇူးရှင်ကြီး မဟုတ်လား”

“ဘုရင်မင်းမြတ်ပဲ ဖြစ်ဖြစ်၊ ဘုရားအမှုတော်လုပ် ကျွန်ုပ်ဖြစ်ဖြစ်၊ မွေးဖွားလာတာတွေ သေဆုံးသွားတာတွေဟာ ကျူပ်အတွက် အရေးမကြီးဘူး မိတေန်း၊ ကျူပ်ကိုယ်တိုင်ရဲ့ သေဆုံးခြင်းတောင်မှ ကျူပ်အတွက် အရေးမကြီးဘူး၊ ဘုရင်မင်းမြတ်ဟာ ပါဒနိုင်ငံသားတွေရဲ့ ကျေးဇူးရှင်ဆိုတာတော့ ကျူပ်ကြားသိနေရတာပဲ၊ ကောင်းပါတယ်”

“ရှင်...”

ပါဒိနိုင်ငံသား တစ်ယောက်ထံမှ ဘုရင်မင်းမြတ်နှင့် ပတ်သက်၍ ထိစကားကို ကြားလိုက်ရသည့်အတွက် မိတေနော် အုံပြုသွားသည်။ နတ်ရွာစံရာဇာစောနောင် ဘုရင်ကြီး၏ ဂုဏ်ကျေးဇူးကို ပါဒိနိုင်ငံသား အားလုံး၏ နှုတ်ဖျားတွင် အမြဲမပြတ် ကြားနေရသည်။ နတ်ရွာစံသည့်အထိ ဘုရင်မင်းမြတ်၏ ဂုဏ်ကျေးဇူးကို လူတိုင်းက တဖွံ့ဖြိုးရေးနေကြသည်။ လူတိုင်းက ဝမ်းနည်းကြော့နေကြသည်။

ရာဇာစောနောင်ဘုရင်ကြီးကား မဏီမဒေသမှ ဂေါတမဗုဒ္ဓ၏ ဓမ္မခံတော်နှင့် ခါးပန်းတော် ဓာတ်မြတ်ရှင် နှစ်ဆူကို ပါဒေပြည်တော်သို့ ပင့်ဆောင်ပူဇော်ခဲ့သူ၊ ကျိုက်ပါဒ ဆံတော်ရှင်စေတီတွင် ဌာပနာ တည်ထားခဲ့သူ၊ ထို့အပြင် ပါဒိနိုင်ငံတော်၏ မထောင်သူမြတ်များ ဖြစ်ကြသော ရှင်ဓမ္မဘဏာနှင့် ရှင်ဗုဒ္ဓဘဏာတို့၏ အဆုံးအမကို ခံယူကာ ထေရဝါဒသာသနာတော်ကို စည်ပင်ထွန်းကားစေခဲ့သူ၊ ကျိုက်ကဆော့ဆံလွန် စေတီတော်၊ ကျိုက်မှာထယ်ရဟနာစေတီတော် စသည့် ဘုရားစေတီများကို တည်ထားခဲ့သူ၊ ထို့နောက်ရာမောန်အလုံးစုံကို စွန့်ပယ်ကာ နတ်ရွာစံသည်အထိ ရှိုးသားအေးချမ်းစွာ စံနေခဲ့သူ၊ ဤသို့သော ဘုရင်မင်းမြတ်တစ်ပါး၏ အနိစ္စရောက်ခြင်းကို ပါဒတစ်နိုင်ငံလုံးက နှုမြောတသ ကြော့ဝါးနည်းနေချိန်ဝယ်၊ ဘုရင်မင်းမြတ်၏ သေဆုံးခြင်းသည် သူ့အတွက် အရေးမကြီးဟု ပြောနိုင်သူအား မိတေနော် အုံပြုမိသည်။

ထို့ပြင် သူ့ကိုယ်တိုင်၏ သေဆုံးခြင်း သော်မှုပင် သူ့အတွက် အရေးမကြီးဟု ဆိုရေးသူ၊ သူ့ရှေ့မှ ပန်းချိုဆရာသည် ဘယ်လိုလူစားမျိုးပေနည်း။

ဘုရင်မင်းမြတ်၏ ကျေးဇူးတော်သည် ပန်းချိုဆရာအပေါ်တွင်လည်း တစ်နည်းနည်းနှင့် ရှိုနေသည်ဟု မိတေနော် ပြောချင်သည်၊ သို့သော ဘယ်လိုကျေးဇူးရှိသည်ကို မိတေနော် မပြောတတ်။

“နေပါဦး၊ အမောင် ဘုရင်မင်းမြတ် ကံတော်ကုန်သွားတာကို ပါဒိနိုင်ငံသား တွေ အားလုံး ကြော့ကွဲထိခိုက်နေကြတယ်ဆိုတာကော အမောင် မသိဘူးလားဟင်”

“အမောင်”ဟူသော အခေါ်အဝေါ်မှာ၊ ပါဒမိန်းမပျိုးများက သူတို့ရင်းနှီးချုပ်ခင်သူများကို သုံးစွဲခေါ်ဝေါ်သည် စကားလုံးဖြစ်ကြောင်းနှင့် ထိုအသုံးအနှုန်းသည် မိတေနော်၏ နှုတ်တွင် တဖွံ့ဖြိုးပါလာတတ်သည်ကို ဒီပါ ပထမဆုံးသတိထားလိုက်မိသည်။

“သိတာပေါ့ မိတနော်၊ ဒါကြောင့်လဲ ကျျပ် စောစောက ပုံကို ရေးခဲ့တာ  
ပေါ့၊ ဒါပေမဲ့ ကျျပ်ကိုယ်က ညုံပါတယ်လေ၊ ပုံလဲ ဖျက်ဆီးလိုက်ပြီ မဟုတ်လား၊  
ဒါထားပါတော့လေ၊ ဘုရင်မင်းမြတ်က ဘာကြောင့် ကွယ်လွန်သွားရတာလဲ  
မင်းကတော့ နှစ်းတွင်းသူမှို့၊ သေသေချာချာ သီမှာပေါ့...”

မိတနော် ဒီပါကို အုံသြေရာမှ ကြောက်ရှုံးလာလေသည်။

နေပြည်တော်တွင် ဤမျှအရေးကြီးသော အဖြစ်သနစ်ကို ဒီပါမေးနေရ<sup>၁</sup>  
သည်မှာ မသိသားဆိုးဝါးလှသည်။

“ဘုရင်မင်းမြတ်ဟာ နတ်ရွာမစ်မီ နှစ်လလုံးလုံးပွဲတော် မတည်ခဲ့ဘူး  
လေ၊ ပြင်းထန်တဲ့ သမထကိုလဲ ကျင့်နေခဲ့တယ်၊ နေပါဉီး၊ အမောင် ဒါတွေ  
မသိဘူးလား”

“ကျျပ်လား... မသိပါဘူး၊ အခုလဲ စိတ်လက်သက်သာရာရအောင်  
မင်းနဲ့ စကားစမြည် ပြောစရာရှိလာအောင် ကျျပ် ဒါတွေမေးနေတာပဲ၊ ကျျပ်  
သိချင်လှလို့ မဟုတ်ပါဘူး၊ ဘာဖြစ်သေးသလဲ မိတနော်၊ မင်းစဉ်းစားကြည့်လေ၊  
ဘုရင်တစ်ပါးဟာ မွေးဖွားလာတယ်၊ ထိုးနှစ်းဆက်ခံတယ်၊ စစ်ပွဲတွေ တိုက်မယ်၊  
ဘုရားစေတီတွေ တည်မယ်၊ ပြီးတော့ တစ်ခုခုကြောင့် နတ်ရွာစံသွားမယ်၊ ဒါ  
အဆန်းလား”

မိတနော်သည် ငွေခြည်ပဝါကို ကိုယ်တွင် တင်းတင်းကြပ်ကြပ်  
ဖြစ်အောင် ရစ်ပတ်လိုက်သည်။ ဒီပါ ရွှေမျှက်တွင် နေရခြင်းကို မလုံမချုံ  
ဖြစ်လာသည်ဟု ခံစားလာမိသည်။

“ကြည့်လေ မိတနော်၊ ဟိုး လွှန်ခဲ့တဲ့ အနှစ်တစ်ရာလောက်တူန်းက  
နေသေနဘုရင်က ကျျပ်တို့ရဲ့ ပါဒနိုင်ငံကို ထူထောင်တယ်၊ နောက် သားတော်  
မြေစောနောင်က ထိုးနှစ်းဆက်ခံတယ်၊ သူ့လက်ထက်မှာ ညီတော် နရသီဟက  
ပုံနားလို့ ကွပ်မျက်ပစ်လိုက်တယ်၊ ဒါပေမယ့် မြေစောနောင်မင်းသားရဲ့ သား  
တော် ဟံသာသေနက သူ့ခမည်းတော်ကိုပုံန်ကန်ကွပ်မျက်ပြီး ထိုးနှစ်းကို သိမ်း  
လိုက်တယ်။ နောက်တစ်ခါကျတော့ မြေစောနောင် မင်းကြီးရဲ့ သားတော် ရာဇာ  
စောနောင်က နောင်တော် ဟံသာသေနဘုရင်ကိုပုံန်ကန်ပြီး ပါဒထိုးနှစ်းကို  
သိမ်းလိုက်တယ်၊ အင်း... ခု နတ်ရွာစံဘုရင်ကြီး ရာဇာစောနောင် နှစ်းတက်တဲ့  
နှစ်ဟာ မဏီမအေသာမှာ ဗုဒ္ဓဆိုတဲ့ ပညာရှင်ကြီး ပရိနိဗ္ဗာန်ပြုတဲ့နှစ်ပဲ မဟုတ်လား”

“ဟင်... အမောင် ဒါတွေကိုတော့ သိတယ်...”

ဒီပါသည် ဆေးရောင်ထည့်စပ်သည့် ကျောက်အင်တုနှင့် စဉ်အင်တုများကို ရွှက်ဖျင်အိတ်တစ်ခုထဲသို့ထည့်ရင်း ပြုးလိုက်မိသည်။

“အနုပညာရှင်ဆိုတာ ကမ္မာလောကရဲ့ ကျယ်ပြန့်တဲ့ ဖြစ်စဉ်ကို သိတာချဉ်းပဲ၊ ကမ္မာလောကထဲက လူတစ်ယောက်ရဲ့ မွေးဖွားခြင်း သေဆုံးခြင်းကို တော့ စိတ်ဝင်စားမှုရှိချင်မှ ရှိမယ်၊ ဘုရင်တစ်ပါးပဲ ဖြစ်ဖြစ်၊ ကျွန်တစ်ယောက်ပဲ ဖြစ်ဖြစ်၊ သူတို့တစ်ဦးချင်းရဲ့ အကောင်းအဆုံးက ကျျှပ်အတွက် အရေးမကြီးပါဘူး၊ အဲ... အရေးကြီးသည်ပဲ ထားဦးတော့ အခု နတ်ရွာစံ ရာဇာစောနောင် ဘုရင်ကြီးလို ပုဂ္ဂိုလ်မျိုးဆိုပါတော့၊ ကျျှပ်အနုပညာနဲ့ နှိုင်းစာရင် အင်မတန်သေးငယ်သွားတယ်၊ ကျျှပ်ကိုယ်တိုင်သော်မှ ကျျှပ်အနုပညာနဲ့ နှိုင်းစာရင် ဘာမှ အရေးမကြီးဘူး”

“အို... မိတနော် နားမလည်တော့ဘူး”

“ဘယ်သူမှ နားလည်စရာ မလိုဘူး၊ အနုပညာဆိုတာ နားလည်စရာမှ မဟုတ်ဘဲ အုံညွစရာမှ မဟုတ်ဘဲ၊ ခံစားစရာပဲ ခံစားစရာ သက်သက်ပဲ၊ ကျျှပ်သွားမယ် မိတနော်... နောက် ဒီ ထွေးချော့ပါပ တောင်ကုန်းကိုလာရင် ကျျှုပ်ပုံရေးနေတာကိုတွေ့ရင် ကျျှုပ်ရဲ့ ဆေးရောင်တွေ့နဲ့ ပတ်သက်ပြီး ဘာမှ မပြောဖို့တော့ တောင်းပန်ပါရစေ”

ဒီပါသည် ဖျင်အိတ်ကို ပခုံးပေါ်သို့၊ ထမ်းတင်လိုက်သည်။

“အမောင့်မှာ မြင်းမပါဘူးနော်”

“မြင်း... ဘာလုပ်ဖို့လဲ၊ မြင်းဆိုတာ ဘုရင်တွေ စစ်တိုက်ဖို့နဲ့ ကုန်သည်တွေ ကုန်ကူးသန်းဖို့၊ သုံးတဲ့ အရာပဲ၊ ခြေလျင်လျှောက်သွားရင် အရောင်တွေ အများကြီးကို တွေ့နှိုင်မယ် မဟုတ်လား”

“အမောင်နေပါဦး၊ ခဏနေပါဦး”

ဒီပါသည် နောက်ကလိုက်လာသော မိတနော်ဘက်သို့၊ ပြန်လှည့်ကြည့်လိုက်သည်။

“မိတနော် တစ်ခုမေးပါရစေနော်”

“မေးလေ... । နတ်ရွာစံ ရာဇာစောနောင် ဘုရင်ကြီးအကြောင်းကလွှဲရင်ပေါ့”

“အို... အဲဒါမဟုတ်ပါဘူး၊ အမောင့်ပန်းချိအကြောင်းပါ ဟိုလေ... အမောင်က ပုံလွှာတူကိုကော ရေးတယ်မဟုတ်လားဟင်”

“အင်း . . . ရေးတယ်”

“မိတနောက် ပုံလွှာတူရေးပေးပါလား အမောင်”

ငွေခြည်ပဝါ၏ အမြတ်ဖျားသည် လေထဲတွင် တဖြတ်ဖြတ် လှပ်ခါနေသည်။ နဖူးဆံစမှ ဆံပင်တို့သည်ပင် ပဝါအမြတ်ဖျားနှင့် ယုံးပြိုင်၍ လွင့်ပုံနေသည်။ ပျော်သော အလှထဲမှ အပြစ်ကင်းသည့် မျက်လုံးအစုံတို့သည် ဒီပါကို တောင်းပန်ခဲယသော အကြည့်ဖြင့် စူးစိုက်နေလေသည်။

“အင်း . . . ကောင်းပြီလေ”

“မိတနောက် အမောင့်ဆီကိုလာရမလား အမောင် ဘယ်မှာနေလဲ”

“ဘာလုပ်ဖို့လဲ”

“အမောင် ပုံလွှာတူရေးမယ်ဆို မိတနောက်က ရှုံးမှာရပ်ပြ. . . ”

“ပုံလွှာတူရေးမယ့် အရာဝတ္ထုတစ်ခုကို ကျော်ဘယ်တော့မှ ရှုံးမှာက်မှာ မထားဘူး၊ အခု ကျော် မင်းရဲ့ပုံကို ရေးလို့ရပြီ၊ ကျော်ရေးမယ့် အရာတွေမှုန်သမျှ စိတ်အာရုံနဲ့ပဲ ခံစားပြီး မှတ်သားထားတယ်၊ နောက်သုံးရက်နေရင် ကျော်ဆီလာခဲ့ပေါ့၊ ဒါမှာမဟုတ် ဒီဇေယားဒီပ တောင်ကုန်းကိုပဲ လာခဲ့ပေါ့”

အုံအားသင့်နေသော မိတနောက် တောင်ကုန်းပေါ်တွင် ရပ်ကျွန်ရစ်ဆဲမှာပင် ဒီပါသည်၊ ကည်းပင်သေးမှ ပတ်၍ တောင်ကုန်းအောက်သို့ ဆင်းလိုက်လေသည်။

“အမောင်. . . အမောင်. . . ဘယ်မှာနေသလဲဆိုတာ ပြောခဲ့ညီးလေ”

လေပြေနှင့်အတူ သဲ့သဲ့လွင့်ပဲလာသော အမေးကို ဒီပါသည် လှည့်မကြည့်ဘဲ ဖြောခဲ့လေသည်။

“မှုံးဝန်းမြစ်ကမ်းနဖူးပေါ်က ရှင်ဓမ္မညာဏရဲ့ ဝိဟာရမှာ. . . ”

\* \* \*

“တ္ထာ၊ ထို့ဗွေးသပါဌို့ အဝို့ဗာ၊ အဝို့ဗာဆိုသည်ကား၊ ကတမာ၊ အဘယ်နည်း၊ ဒုက္ခာ၊ ဒုက္ခာသစ္ာတရား၌။ အညာကံ၊ မသိခြင်း၊ အမှုလည်းတစ်ပါး၊ ဒုက္ခာသမုဒ္ဓယ၊ ဒုက္ခာပွားများကြောင်း ဖြစ်သော အမြစ်မှုလတရား၌။ အညာကံ မသိခြင်းအမှုလည်း တစ်ပါး. . . ”

မှုံးဝန်းမြစ်ရေပြင်ပေါ်၌ သွန်းဖြာနေသော လရောင်သည် လိုင်းကြက်ခွပ်တို့ လှပ်ခတ်မှုကြောင့် စိန်စများ ပြန်ကြသွားသလို ပြီးပြက်နေသည်။

မြစ်ကမ်းမှ ကည်းပင်ဖျား၏ ဖားလျားဝေသော အရွက်တို့သည်။

မြှောက်ဝန်းမျက်နှာပြင်ပေါ်က ငွေစီးကြောင်းကို တပ်မက်စွာ ငုံကြည့်နေကြ သည်၊ အခါး၊ ရွှေကျော်းများကမူ ရေပြင်၏ ရင်ခွင်ထဲသို့၊ နှစ်ခြိုက်စွာ ခုန်ဆင်းသွားနေကြသည်။ နေ့အခါတွင် ခရမ်းပြာအဆင်းကို ဆောင်ခဲ့ကြမည်ဖြစ်သော ပျဉ်းမပွင့်တို့သည် လရောင်အောက်တွင် မိုင်းညီးညီးနေကြသည်။ မြှောက်ဝန်း၏ လိုင်းကြက်ခွပ်များကား ကည်ရွှေက်နှင့် ပျဉ်းမပွင့်တို့ကို သယ်ဆောင်လျက် အစဉ်တစိုက် ပြီးလွှားနေကြလေသည်။

ကည်ရွှေက်များနှင့် ပျဉ်းမပွင့်တို့သည် မြစ်ရေပြင်ထဲသို့၊ တိုးဝင် ဖက်တွယ်နေကြသည့် သဖန်းပင်ကြီး၏ အမြစ်ခြေတစ်နေရာတွင် ရပ်တန်း စုဝေးနေကြသည်။ သဖန်းပင်ကြီး၏ အမြစ်မွှာများသည် သားငယ်ကို ပွဲဖက်သော ဖခင်၏ လက်မောင်းများသဖွယ်။

ကည်ရွှေက်နှင့် ပျဉ်းမပွင့်တို့သည် ထိုနေရာမှာနေ၍ အောက်သို့၊ ဆက်လက် စီးမျှာလိုဟန် မရှိကြ၊ ထိုသဖန်းပင်ကြီး၏ အနောက်ဘက်ကိုင်း သက်ညွှတ်သည့် နေရာတွင် ‘ဝိဟာရ’ ရှိနေခြင်းကြောင့် ဖြစ်မည်။

ဝိဟာရ၏ ခေါင်းရင်းဘက်တွင်ရှိသော စေတီငယ်သည်လည်း လရောင် အောက်တွင် ဖွေးဖွေးဖြူးနေသည်။ စေတီငယ်မှ ဆည်းလည်းသံသည် ဌီမံသက်စွာဖြင့် သဖန်းရွှေက်များ အကြားသို့၊ လူးလိုမ့် ထိုးဖောက်လာသည်။ မြှောက်ဝန်းမြစ်၏ ရေနံ့သင်းသော လေပြေထဲတွင် သစ်ရွှေက်လှုပ်သံနှင့် ဆည်းလည်းသံတို့၊ သည် ညု၏ ဓမ္မတေး ဖြစ်နေလေသည်။

စိတ်နှလုံး ညွှတ်ပျောင်းဖွယ်သော ထိုအသံတို့ကို လွှမ်းမိုးအုပ်စိုးနေသည့် အခြား အသံတစ်သံသည် ဝိဟာရ၏ ဘုရားကျောင်းဆောင်မှ ထွက်ပေါ်နေသည်။

“ဒုက္ခနိရောခေါ် ဒုက္ခနိရောခေါ် ကုန်ဆုံးချုပ်ပြီမ်းရာ တရား၌၊ အညာကံ၊ မသိခြင်းအမှုလည်း တစ်ပါး။ ဒုက္ခနိရောခေါ်မိန့် ပဋိပဒါယ၊ ဒုက္ခကုန်ဆုံးချုပ်ပြီမ်းရာသို့၊ ရောက်ကြောင်းဖြစ်သော အကျင့်တရား၌။ အညာကံ၊ မသိခြင်းအမှုလည်း တစ်ပါး၊ အယ်၊ ဤမသိခြင်းလေးပါးကို၊ အဝိဇ္ဇာ အဝိဇ္ဇာဟူ၍။ ဂုဏ်တိ၊ ဆိုအပ်ကုန်၏။”

ဝိဟာရ ကျောင်းဆောင်တွင် တစ်တိုင်တည်းသော ဆီမိုးသာ ထွန်းညီထားသည်။ ဆီမိုးရောင်များများ မလိုအပ်ပေ။ ပြတင်းမှ စီးဝင်လာသော လရောင်သည် ရှုပ်ပွားတော်မြှတ်အား လွှမ်းချုပ်ဖော်ထားပေသည်။

ရှင်ပုဒ္ဓညကမထော်မြတ်၏ ပဋိစ္စသမုပ္ပါဒီနိဒ္ဓဘာကို ရွှေတ်ဖတ်သံ သည်၊ လဆန်းညီ၏ အသံအားလုံးကို စိုးမိုးထားသော အသံဖြစ်သည်။ ရှင်မဗ္ဗာ ညကသည်၊ ဝိဟာရ၏ အောက်ထပ်လျေကားရင်းမှ ကွပ်ပျော်ဘေးတွင် စကြော် လျှောက်ရင်း ရှင်ပုဒ္ဓညက၏ အသံကို နားထောင်နေခိုးသည်။

ရဟန်းဘဝတွင် မိမိနှင့်ဝါချင်း အတူတူပင် ဖြစ်သော်လည်း အသက်တော် အားဖြင့် မိမိထက် ရှစ်နှစ်မျှကြီးသော ရှင်ပုဒ္ဓညကမထော်ကို အစဉ်လေးစား ဆွဲတ်တွားခဲ့သည်။ အသက်အရွယ်ကြီးရင့်သော မထော်မြတ်အား တရားတော် ရွှေတ်ဖတ်နှင့်ရန် ညျှော်လယ်ယံအချိန်ကို မိမိကပင် ပေးအပ်ခဲ့သည်။ ညျှော်နက်ပိုင်း မှာသာ မိမိအလှည့်ကျရောက်မည်။

ရှင်မဗ္ဗာ ညကသည်၊ ရှင်ပုဒ္ဓညက၏ တရားရွှေတ်ဖတ်သံကို နားထောင် နေရင်းမှ လွှန်ခဲ့သော အနှစ်သုံးဆယ်ခန့်က ဖြစ်ပိုများကို တွေးနေမိလေသည်။ သို့သော် ထိုအတွေးကား၊ အတိတ်ကို တမ်းတသော ဆွဲတ်ပျို့သော ပုထုဇွဲ အတွေးမျိုးမဟုတ်၊ ဒုက္ခသမုဒယမဟုတ်၊ ဒုက္ခပွားများကြောင်း ဖြစ်သော အဖြစ်မူလတရား၌ မသိခြင်း အတွေးမျိုးမဟုတ်၊ ဘာဝနာနှင့် ယုံးသော အတွေး၊ ကောင်းမှုကုသိုလ်ကို ထပ်မံနှုန်းသွေးပွားများ စီးဖြန်းအပ်သော အတွေးမျိုး... .

အနှစ်သုံးဆယ်ခန့်က... . အနှစ်သုံးဆယ်ခန့်က... .

တစ်ယောက်ကား နဲ့မွန်ခာ အခြားတစ်ယောက်ကား နဲ့မွန်ပုံ။ နှစ်ယောက် စလုံး ကုန်သည်များချည်း ဖြစ်သည်။ အမြတ်အစွန်း အလို့ငှာ တစ်ဒေသမှ တစ်ဒေသသို့ လျည့်လည်ကူးသန်းသော ကုန်သည်။ မိမိအဖို့မှအပ အခြား တစ်ပါးသော သူအဖို့မှန်လျှင် လုံးဝ နားမလည်တတ်သော ကုန်သည်။ အခြား တစ်ပါးသူ၏ အကျိုးစီးပွားတကာကို နှင့်ချေဖျက်ဆီးတတ်သည့် ကုန်သည်။

သို့သော် ပါဒ္ဓမြို့သား နဲ့မွန်ခနှင့် နဲ့မွန်ပုံတို့ကား နှစ်ယောက်ပေါင်းမှ တစ်ယောက်တည်း ဖြစ်နေကြသည်။ ညီရင်း အကိုသော်မှ သူတို့လောက် မကြောင်နာ မရှိပေးကြဟု ပါဒ္ဓနေပြည်တော်တွင် ဆိုရှိရှိခဲ့ဖူးသည်။

နဲ့မွန်ခနှင့် နဲ့မွန်ပုံတို့ မရှိမဒေသသို့ ရောက်ခဲ့သည်။ တော့အထပ်ထပ် ကို ဖြတ်ကျော်လျက်၊ တောင်အသွယ်သွယ်ကို လွှန်မြောက်လျက်၊ မြစ်အတန် တန်ကို ကူးဖြတ်လျက် သူတို့၏ ကုန်စည်လျေတွင်၊ ဝန်တင်မြှင်း ကျောကုန်းတွင် ဖျော်စအိတ်ကြီးငယ်များတွင် ပါဒ္ဓနိုင်ငံတော်၏ ကုန်ပစ္စည်းများ ပါလာခဲ့သည်။ မရှိမဒေသသားများသည် ပါဒ္ဓနိုင်ငံမှ စဉ်အိုးခွက်များနှင့် ကျောက်ဆေးတန်

များကို အထူးနှစ်သက်ကြသည်ကို နဲ့မွန်ခနှင့် နဲ့မွန်ပုတို့ သိတေးသည်။ ကြီးမား သော အမြတ်အစွမ်းကို ရကြမည်။ အပြန်ခရီးတွင် မဏီမအေသမှ အသွေး အရောင်စုံသော အဝတ်တန်ဆာများနှင့် ရန်းထူးကဲသော သစ်မြစ်များကို စုဆောင်း သယ်ယူလာမည်။

သို့သော နဲ့မွန်ခနှင့် နဲ့မွန်ပုတို့သည် အသွေးအရောင်စုံသော အဝတ် တန်ဆာများကိုရှင်း ရန်းထူးကဲသော သစ်မြစ်များကိုရှင်း စုဆောင်းသယ်ယူ လာနိုင်ခဲ့ခြင်းမရှိတော့။ ဝါကြားသော ရေအလျဉ်တို့ရှိသည့် ဂို့ဟု ခေါ်သော မြစ်ကြီးတစ်မြစ်၏ နဖူးတစ်နေရာတွင် တစ်စုံတစ်ယောက်နှင့် တွေ့ခဲ့ကြသည်။

ထူးခြားသော ကိုယ်ဝတ်ရုံနှင့် အဆင်းသဏ္ဌာန်ကို တွေ့ရသဖြင့် ထို သူ့အား မေးမြန်းစုံစမ်းကြသည်။ မဏီမသားဖြစ်ကြောင်းနှင့်တကွ အခြား အကြောင်းများကိုပါ သိခဲ့ကြရသည်။ အမျိုးအောက်မြင့်သော အနွယ်ဝင်တစ်ဦး ဖြစ်ခဲ့ကြောင်း၊ ကမ္ဘာလောက၏ အစစ်အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့သည့် အကြောင်း၊ အမှန်တရားကို ရှာဖွေရန် နန်းတော်ကို စွန်းခွာခဲ့ကြောင်း၊ နန်းတော် တွင် နေခဲ့စဉ်က အမည်မှာ ‘သီခွွှေ’ဖြစ်၍ ယခုအမည်နာမမှာ ဗုဒ္ဓဖြစ်ကြောင်း။

အမြတ်အစွမ်းကို အသပြာဖြင့် ကုန်ပစ္စည်းဖြင့် တစိုက်မတ်မတ် ရှာဖွေ နေခဲ့ကြသော မိမိတို့အဖြစ်ကို နဲ့မွန်ခနှင့် နဲ့မွန်ပုတို့ ပြင်းစွာတူန်လှပ် ရှုက်ကြောက်သွားခဲ့ကြသည်။ မဏီမသား ပုဂ္ဂိုလ်မြတ်၏ အဆုံးအမအောက်သို့ အလိုအလောက် ရောက်ရှိသွားခဲ့ကြသည်။ အမြတ်အစွမ်းကို ကုန်ပစ္စည်းဖြင့် အသပြာဖြင့် မရှာဖွေတော့၊ ပုဂ္ဂိုလ်မြတ်၏ အဆုံးအမဖြင့် မိမိအတွင်း၌ လှည့်၍ ရှာဖွေခဲ့ကြသည်။ ထက်မြှုက်ပြင်းထန်သော စိတ်နှလုံးတည်ဆောက်မှု ကျင့်စဉ်များနှင့် ဆင်ခြင် သုံးသပ်မှုများကို လေ့ကျင့်ဝင်စားခဲ့ကြသည်။

အင်ကြွင်းပင်များ အတိပြီးသော တောအုပ်အလယ်၌ ‘ဗုဒ္ဓ’ပရိနိဗ္ဗာန် ပြုသွားပြီးနောက် နဲ့မွန်ခနှင့် နဲ့မွန်ပုတို့သည် ဗုဒ္ဓ၏ ဆံတော်ရှင်နှင့် ဓမ္မကရိုက်း ခါးပန်းတော်တို့ကို ပင့်ဆောင်ပြီး၊ ပါဒိနိုင်ငံတော်သို့ ပြန်ခဲ့ကြသည်။ အပြန်ခရီး ကား အသွားခရီးနှင့် ဆန္ဒကျင်ဖက်ဖြစ်ခဲ့လေသည်။

နဲ့မွန်ခနှင့် နဲ့မွန်ပုတို့သည် ကုန်သည်လည်း မဟုတ်တော့၊ ပြီးပြက်သော ဝတ်စားတန်ဆာကိုလည်း မဝတ်ဆင်တော့၊ မဏီမအေသ၏ ရန်းထူးကဲသော သစ်မြစ်တို့ကိုလည်း သယ်ယူမလာတော့၊ သူတို့သယ်ယူလာသည်ကား ဗုဒ္ဓ၏ ဓမ္မ ဗုဒ္ဓ၏ အထိမ်းအမှတ်၊ သူတို့ ဝတ်ဆင်လာသည်ကား ဝါရွှေသော သက်နှုံး၊

သူတို့၏ အမည်သည်ပင်လျှင် နဲမွန်ခမှာသည် ရှင်ဗုဒ္ဓဟက၊ နဲမွန်ပုံမှာသည် ရှင်ဓမ္မဟကသို့ ပြောင်းလဲသွားခဲ့သည်။

“... ဝင့်သံသရာ၊ ရှည်မင်းစွာ၌၊ သူငါကစ၊ မြင်သမျှကား၊ သတ္တာ မဟုတ်၊ ဓာတ်မှုန်ထုတ်သော်၊ နာမ်ရှုပ်နှစ်သင်း၊ အမြင်လင်းလော့၊ အရင်း အပိုဇာ၊ ထိုမှုဖြာ၍...”

ရှင်ဗုဒ္ဓဟက၏ ရွတ်ဖတ်သရဏ္ဍာယ်သံသည် ဝိဟာရ၏ ဘုရား ကျောင်းဆောင်ခန်းထဲမှ နက်ရှိခိုင်းစွာ ပုံးလွှင့်လာလေသည်။

ဆည်းလည်းသံသည် ရှင်ဗုဒ္ဓဟက၏ ဓမ္မတေးကို ဝန်းရံလိုက်ပါနေ သည်။ ညျဉ်လယ်ယံကာလသည် ကုန်ဆုံးတော့မည်။ ရှင်ဗုဒ္ဓဟက၏ ဝတ်စဉ် လည်း ပြီးဆုံးတော့မည်။

“... ရောမရက၊ အဆုံးကျသည်၊ ဓမ္မအပြား၊ ဆယ့်နှစ်ပါးကို၊ ဤ ကားသူပင်၊ ဤလျှင်ငါပါ၊ အထင်လွှဲလျှက်၊ တဝဲလည်လည်၊ ဝင့်နှစ်ယ်၏၊ ရှည်လေသမျှ၊ အနှစ်ကား၊ သုခဟုသည်၊ မြှေမကွက်၊ အဆက်ဆက်လျှင်၊ သက်သက်ခုက္ခ၊ ဓာတ်မှုန်ရသည်၊ ဘဝါးကိုယ်ဖြစ်ဆုံးတည်း...”

“ဤကားသူပင်၊ ဤလျှင်ငါပါ၊ အထင်လွှဲလျှက်၊ ဝတဲလည်လည်၊ ဝင့်နှစ်ယ်မည်၏...”

ရှင်ဓမ္မဟကသည် ပဋိစ္စသမုပ္ပါဒ်၏ စာပိုဒ်တစ်ပိုဒ်ကိုလိုက်၍ ရေရှိနေမိလေသည်၊ ထိုခဏ္ဍာ လွှန်ခဲ့သော သုံးရက်ကတည်းက စိတ်နှလုံး ထိခိုက်ခဲ့ရသော အကြောင်းတစ်ရပ်သည် ရှင်ဓမ္မဟက၏ စိတ်ထဲတွင် အတန်ငယ် သက်သာသွားခဲ့လေသည်။

“ပါဒမင်းကြီး အနိစ္စ ရောက်သွားခြင်းအတွက် ငါ စိတ်နှလုံး ထိခိုက်ခဲ့ ရတယ်၊ ရာဇာစောနာင်မင်းကြီးဟာ ပါဒနိုင်ငံတော်မှာ ဗုဒ္ဓရဲ့ တရားဒေသနာ စည်ပင်အောင် စွမ်းဆောင်ခဲ့တဲ့ သာသနူရက္ခတ အာဇာနည်တစ်ဦး ဖြစ်တဲ့ အတွက် သူ့ကို ငါနှေမြာ တဲ့သူ့ရတယ်၊ ဒါပေမယ့် ဝင့်သံသရာ၊ ရှည်မင်းစွာ ၌၊ သူငါကစ၊ ဖြစ်သမျှကို၊ သတ္တာ မဟုတ်၊ ဓာတ်မှုန်ထုတ်သော်၊ နာမ်ရှုပ်နှစ်သင်း၊ အမြင်လင်းလော့...”

ဆောက်တည်မှုသည် အလိုအလျောက်ပင် ဝင်ရောက်လာလေသည်။

“ရှင်ဓမ္မဟကလား”

လျောကားထိပ်မှ ရှင်ဗုဒ္ဓဟက၏အသံ ထွက်ပေါ်လာသည်။

လျှေကားထိပ်မှ ရှင်ဗုဒ္ဓဘာကာအသံ ထွက်ပေါ်လာသည်။

“ဟုတ်ပါတယ် ဘုရား၊ အရှင်ဘုရားကိုစောင့်ရင်း တပည့်တော် စကြံနဲ့လျှောက်နေတာပါ ဘုရား”

“တပည့်တော် ဝတ်စဉ်ပြီးပြီဘုရား၊ အရှင်ဘုရား ဝင်နှင့်ပါပြီ”

ရှင်ဗုဒ္ဓဘာကာသည် လျေခါးအောက်သို့ ရောက်လာလေသည်။ လရောင်တွင် တွေ့ရသော ရှင်ဗုဒ္ဓဘာကာ၏ မျက်နှာသည် ပကတိုင်းသက်ချမ်းမြှော်နေသည်။

“ဟောဒီ စင်ပေါ်မှာ တံပူနဲ့ ရေတဂါးပါ ဘုရား ဟိုဘက်က ကျောက်စားပွဲပေါ်မှာ ခြေဆေးဖို့ စဉ်ခွက်ပါ ဘုရား”

ရှင်မွောကာသည် ရှင်ဗုဒ္ဓဘာကာအား ညစဉ် ဝတ်ပြုပြီး ဝတ်ကြီး ဝတ်ငယ်ဆောင်ရွက်ပေးမြှုပြစ်လေသည်။

“ကောင်းပါပြီ ဘုရား၊ ဒါနဲ့ နက်ဖြန်မှာ ပါဒန်းတော်ကို တပည့်တော်တို့ သွားဖို့ရှိသေးသလား ဘုရား၊ နတ်ရွာစံဘုရင်ကြီးရဲ့ မိဖုရားကြီး နာမကျန်းဖြစ်နေတဲ့ ကိစ္စအတွက် ဆေးဝါးကုသဖို့ ရှိသေးသလား ဘုရား”

“တပည့်တော် ဒီမနက်ပဲ ဆေးဝါးများ ပေးခဲ့ပြီးပြီ ဘုရား၊ နက်ဖြန်သွားဖို့ မလိုတော့ပါဘူး၊ ဒကာမကြီးက သားတော်နဲ့ သမီးတော်အတွက်လဲ စိတ်နှုလုံးပူပန်နေလို့ ပိုပြီး မအီမသာ ဖြစ်နေတာပဲ ဘုရား”

“အော်. . . အော်. . . ”

မထေရ်နှစ်ပါးစလုံး တိတ်ဆိတ် ဌြိမ်သက်သွားကြသည်။ သဖန်းပင်အမြစ်ဆုံးသို့ မှုံးဝန်းမြစ်၏ လှိုင်းကြက်ခွပ်များက ထိခိုက်ရှိက်ပုတ်သည့်အသံကို သဲ့သဲ့မျှ ကြားနေရလေသည်။

“သူခမှခန်းစောရှင် မင်းသားကောဘုရား”

ရှင်ဗုဒ္ဓဘာကာသည် အသက်အရွယ် ကြီးရင့်သော မထေရ်ဖြစ်သည့်အလျောက် ပါဒန်းတော်မှ ဖြစ်ရပ်များနှင့် ပတ်သက်၍ ရှင်မွောကာလောက်ကျမ်းဝင်နီးစပ်ခြင်း မရှိခဲ့ပေ။

“န်းတော်မှာ မရှိဘူးဘုရား၊ သီလဝါကျန်းကို ခရီးထွက်သွားတယ်လို့ သာသီရတယ်၊ သူ့ အစ်မတော်လဲ လိုက်သွားတယ်၊ ဒါကြောင့် ဒကာမကြီးဟာ သားနဲ့ သမီးရတက်ပါရောပြီး ကိုယ်လက်မအီမသာ ဖြစ်နေတာပါပဲ ဘုရား”

“အင်း. . . ဟုတ်ပေမယ်၊ ဒကာမကြီးဟာ နတ်ရွာစံဘုရင်ကြီး မရှိတဲ့

နောက် ဆောက်တည်ရာမဲ့ခဲ့ရှာပေတယ်၊ အင်း . . . ကျွန်းမာချမ်းသာပါစေ”

ရှင်ဗုဒ္ဓဘာက တည်ပြုမွှေ့စွာ မေတ္တာပို့နေချိန်၌ ပို၍ငယ်ရွယ်သော ရှင်ဗုဒ္ဓဘာကမူကား၊ သူခမှာခန်းစောရှင် မင်းသားကို သတိရမိနေလေသည်။ ပါဒဘုရင်ကြီး၏ စူာပန်သဘင်နောက သူခမှာခ န်းစောရှင် ပြောခဲ့သော စကား များကို ကြားယောင်နေမိသည်။ သူခမှာခ န်းစောရှင်အကြောင်းကို ရှင်ဗုဒ္ဓ ဘာကနှင့် ပြောဆိုဆွေးနွေးလို့သည်၊ သာသနာတော် စည်ပင်တွန်းကားရေးမှာ ပါဒဘုရင်သစ်ဖြစ်လာမည့် သူခမှာခန်းစောရှင် မင်းသားအပေါ်တွင် များစွာ မူတည်ကြောင်း၊ မင်းသားငယ်မှာ ငယ်ရွယ်သူ့ပို့ပို့ ခက်ထန်မောက်မာဟန်ရှိ ကြောင်း၊ မင်းသားကို ကြပ်မတ်ထိန်းကြောင်းရန်မှာ န်းတွင်းအမျှား၊ အမတ်ကြီး များအနေဖြင့် စွမ်းဆောင်နိုင်မည် မထင်ကြောင်း၊ ပါဒဘုရင်သုံးဆက်၏ န်းရင်းဝန်ကြီးဖြစ်သော ဗညားမွန်ထော် ကိုယ်တိုင်ပင် မင်းသားငယ်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည်ဟု မထင်ကြောင်း စသည်ဖြင့် . . .

သို့သော် ရှင်ဗုဒ္ဓဘာကား၊ ပါဒန်းတော်ကိစ္စကို စိတ်ဝင်စားသူ မဟုတ်ပေ၊ လရောင်ရွှေန်းသောည်၏ ဝိဟာရလျေခါးရင်းဝယ် ပဋိစသမျှပွဲပို့ကို ရွှေ့ဖတ်လာခဲ့သော ရှင်ဗုဒ္ဓဘာကို လောကီရေးရာ ကိစ္စများ ပြောဆိုဆွေးနွေး ရမည်ကိုလည်း ရှင်ဗုဒ္ဓဘာစိတ်၌ ရွှေ့နေမိသည်။ အသက်ငါးဆယ်ကျော် ခြောက်ဆယ်တွင်းသို့၊ ချုံးနင်းနေပြီ ဖြစ်သော ဤမထောရမှတ်ကြီးအားလည်း ပါဒနိုင်ငံတော်၏ ပရီယတ္တလုပ်ငန်းဦးပြုသာ အေးချမ်းစွာ မွှေ့ပျော်နေစေလို့သည်၊ သာသနာတော် အရေးကို ဆောင်ရွက်ရာ၌ မလွှဲမရှောင်သာ ဆက်သွယ်ရမည် ဖြစ်သော ပါဒန်းတော်မှ ဒကာ၊ ဒကာမများကို မိမိတစ်ပါးတည်းသာ တာဝန် ယူတော့မည်ဟုလည်း ရှင်ဗုဒ္ဓဘာ စိတ်ကူးနေမိလေသည်။

“ညွှေ့လယ်ယံကုန်သွားပြီ . . . အရှင်ဘုရား အချိန်လင့်နေမယ် . . . ”

ရှင်ဗုဒ္ဓဘာက၏ သတိပေးသံကိုကြားမှ ရှင်ဗုဒ္ဓဘာက၏ အတွေးများ ရပ်တန်သွားလေသည်။ ဆန်းစလသည် မှုံးဝန်းမြစ်၏ ဟိုမှာဖက်ကောင်းကင် ဆီသို့ပင် ယွန်းနေပြီ။

“ကောင်းပါပြီ ဘုရား . . . ”

ရှင်ဗုဒ္ဓဘာသည် လျေကားထစ်များအတိုင်း ဝိဟာရပေါ်သို့၊ တက် ခဲ့လေသည်။ အောက်ဖက်မှ ရှင်ဗုဒ္ဓဘာက၏ ရေတကောင်းငှဲသံကို ကြားလိုက် ရသည်။ လျေကားအပေါ်ဆုံးသို့၊ ရောက်သောအခါ ဝိဟာရ၏ ခြေရင်းစွားဘက်

မှ မီးရောင်ကို ရှင်စမွဲ့ကာ မြင်လိုက်ရသည်။

ထိုအခန်းထဲမှ အသံမကြားရသော်လည်း ငြင်သာသော လူပ်ရှားမှု တစ်ခုခု ရှိနေသည်ကိုကား ရှင်စမွဲ့ကာသော သိနေသည်။ ရှင်စမွဲ့ကာသည် အနည်းငယ်မျှ ပြီးလိုက်ပြီးနောက် ခေါင်းတဆတ်ဆတ် ဖြစ်ဖော်လေသည်။ ထို့နောက် မီးရောင်လင်းနေသော ထိုအခန်းကို ကျောခိုင်းလိုက်ပြီး၊ ဝိဟာရ၏ ဦးကင်းဘုံ ဆောင်နှစ်းဘက်သို့ လျှောက်လာခဲ့သည်။

ဗုဒ္ဓရှပ်ပွားတော်မြတ်၏ ဝန်းကျင်ပြတင်းမှ လရောင်သည် ကောင်းစွာ ကျရောက် ဖြန့်ကျက်နေပြီ ဖြစ်သည်။ ဆီမီးမှတည်ဖြစ်ဖြောင့်တန်းသော မီးတောက်ငယ်သည်လည်း ဗုဒ္ဓရှပ်ပွားတော်၏ ထက်ဝယ်ဖွဲ့ခွေခြေရင်းတော်ဆီမှ လွန်းတက်ယုံက်ဖြာနေသည်။

သွေ့ဖို့တိ မျက်လုံးများဖြင့် ရှပ်ပွားတော်ကို မမြိုတ်မသုန် စူးစိုက်ကြည့်ရင်း ရှင်စမွဲ့ကာသည် ရွှေ့မှောက်ရှိ ကတ္တိပါခင်းပေါ်သို့ အူးတုပ်လိုက်သည်။ လက်အုပ်သည် အလိုလိုချီပြီးသား ဖြစ်သွားသည်။ ရှပ်ပွားတော်မြတ်သည် ရှင်စမွဲ့ကာ၏ အာရုံး၌ သက်ဝင်လှပ်ရှားလာသည်၊ လွန်ခဲ့သော အနှစ်သုံးဆယ်က မဏီမအောင် မိဂုဒ်တော်အုပ်၌ တွေ့ဆုံးရသော ဗုဒ္ဓ၏ လှပ်ရှားမှု ဗုဒ္ဓ၏ အသံတို့ကို ပကတိမြင်ယောင် ကြားယောင်လာသည်။

ထိုစဉ်က ဗုဒ္ဓသည် ပါရွှေသော ကိုယ်ရုံအဝတ်ကြားမှ ကြီးမားပြည့်ဖြီးသော ညာလက်ကိုထုတ်ရှု၊ ခပ်သိမ်းသော အသံတကာတို့၏ ကရှုဏာရသကို လွန်မြောက်သော မဟာကရှုဏာသံဖြင့် မြိုက်ဆုံးဖွဲ့လေသည်။

“ဆင်းရဲပင်ပန်းခြင်းဆိုတာ အမှန်တကယ်ရှိတယ်၊ အဲဒီ ဆင်းရဲပင်ပန်းခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းဆိုတာ အမှန်တကယ်ရှိတယ်၊ အဲဒီ ဆင်းရဲပင်ပန်းခြင်းက လွတ်မြောက်ရေဟာလဲ အမှန်တကယ်ရှိတယ် ပါဒါနိုင်ငံသား...”

ဗုဒ္ဓ၏အသံကို ကြားယောင်ပြီးသည်၏ အဆုံး၌ ရှင်စမွဲ့ကာသည် မျက်စွေအစုံကို တင်းကြပ်စွာ မိုတ်လိုက်လေသည်။ စိတ်အာရုံး၏ ဆောက်တည်မှုကိုလည်း ခဏမှာပင် လုံးဝေသုံးရရှိသွားလေသည်။ အကယ်၍သာ ရှင်စမွဲ့ကာသည် မျက်စွေအစုံကို တင်းကြပ်စွာ မိုတ်ခဲ့ခြင်း မပြုခဲ့သေးပါက၊ အကယ်၍သာ ရှင်စမွဲ့ကာသည် စိတ်အာရုံး၏ ဆောက်တည်မှုကို လုံးဝေသုံးရရှိသွားခြင်း မရှိသေးပါက၊ မီးရောင်လင်းနေသော အခန်းဆီမှ တိုးတိုးရွှေတ်နေသံကို ကြားနိုင်ပေမည်။

“ကည်ရွက်တစ်ရွက် လွင့်ပဲလာတာကို ထည့်ဆွဲဖို့ မလိုတော့ပါဘူး လေ... မိတနော်ရဲ့ ဆံစအချိန့် သူ့ပခုးပေါ်က ငွေခြားပတ် အမြတ်စတွေ လွင့်ပဲနေတာကို ရေးလိုက်ရှုနဲ့တင် ဒီပုံထဲက မိန်းမယျိုဟာ လေတိုက်နေတဲ့ နေရာတစ်ခုမှာ ရပ်နေတယ်ဆိုတာ ထင်ရှားသွားမှာပဲ... အင်း သူ့မျက်လုံး တွေထဲမှာ ရှုက်ရှုံးခြင်း မျှော်လင့်ခြင်း၊ တောင်းပန်ခယခြင်းဆိုတဲ့ အဓိပ္ပာယ်တွေ ရောပြုမီးပါဝင်နေဖို့ အရေးကြီးတယ်၊ ဒါဟာ ဒီပုံရဲ့ အနှစ်သာရပဲ...”

\* \* \*

နောက်တစ်နေ့ နံနက်တွင် ပါဒန်းတော်သို့သွားရန် မရှိဟု ရှင်ဗုဒ္ဓ ဉာဏ်ကို ပြောခဲ့သော်လည်း၊ နောက်နေ့ အရှင်တက်စအချိန်မှာပင် ပါဒန်းတော်မှ နှစ်းရှင်းဝန်ကြီး ဗညားမွန်ထော် ဝိဟာရသို့ ရောက်လာသည်။

ဗညားမွန်ထော်နှင့်အတူ နှစ်းတွင်း ဝေါထမ်းအစုများလည်း လိုက်ပါလာသည်။ ဝိဟာရအပေါ်ထပ် ပြတင်းကို ဖွင့်လိုက်သောအခါ ပရဝဏ်အတွင်း ၌ ပြိုမ်သက်စွာ ရပ်နေသော ဗညားမွန်ထော်နှင့် နှစ်းတွင်းသားအစုတို့ကို အရှင်ဦး၏ စိုးတဝါးအလင်းရောင်၌ ရှင်ဗမ္ဗာဏာ မထင်မရှားတွေ့လိုက်ရသည်။ ဝေါယာဉ်တော်ထမ်းများ လိုက်ပါလာသည့်အတွက် ပါဒန်းတော်သို့ ပင့်ဆောင်ရန် လာကြခြင်း ဖြစ်ကြောင်းကိုလည်း သိလိုက်သည်။ မကျွန်းမမှ ဖြစ်နေသော မိဖုရားကြီး တစ်စုံတစ်ခုမှား ဖြစ်လေပြီလားဟုလည်း စိုးရိမ်သွားမိသည်။

ရော တံပူတို့ကို သုံးပြီးသည်အထိ နှစ်းရှင်းဝန်ကြီး ဗညားမွန်ထော်နှင့် သူ့လူများသည် ပရဝဏ်မြေကွက်လပ်တွင် ပြိုမ်သက်စွာ ရပ်စောင့်နေကြသည်။

“နှစ်းရှင်းဝန်ကြီး ဝိဟာရပေါ်တက်ခဲ့လေ...”

“မှုန်ပါဘူးရား...”

ဝိဟာရေးခန်းတွင် ထိုင်မိသောအခါ ဗညားမွန်ထော်သည် ဗုဒ္ဓရှင်ပွားတော်မြတ်ကို လက်အုပ်ချိ ကန်တော့လိုက်သည်။ ထို့နောက် ရှင်ဗမ္ဗာဏာကို လက်အုပ်ချိကန်တော့လိုက်သည်။

“အရှင်ဗုဒ္ဓဉာဏာ ကိုယ်တော်ကော ဘူးရား”

“အင်း... ခုချိန်ဆို ပရဝဏ်တော် ထောင့် စေတီမှာ ရေသပ္ပါယ်နေမှာ ပေါ့... ဆိုစမ်းပါရီး... နှစ်းရှင်းဝန်ကြီး... နှစ်းတော်မှာ ဘာအကြောင်းထဲးရှိနေလို့လဲ... ဒကာမကြီး နေကောင်းထိုင်သာရှိရဲ့လား”

“အရှင်မကြီး ရောဂါသက်သာလာပါပြီ ဘုရား... အခု ကိစ္စက သီလဝါကျွန်းကိုသွားတဲ့ သူခမှာ နှစ်းစောရှင်မင်းသားနဲ့ ပင်တိုင်စံအစ်မတော် တို့ နေပြည်တော်ကို ပြန်ရောက်လာကြတဲ့အတွက်ပါ...”

“သူတို့ မောင်နှမ နှစ်ယောက် သီလဝါကျွန်းက ပြန်ရောက်လာတာ ကျွန်ုပ်နဲ့ ဘယ်လိုပတ်သက်နေသလဲ... နှစ်းရင်းဝန်ကြီး...”

“သီလဝါကျွန်းစစ်ပွဲကို တိုက်ခိုက်အောင်မြင်လာတဲ့ သူခမှာခန်းစောရှင် တို့ မောင်နှမ နှစ်ယောက်ကို အောင်ပွဲဘိသေက ဆင်မြန်းပေးဖို့ အရှင်ဘုရား ကို ပင့်ဆောင်စေခိုင်းလိုက်ကြောင်းပါ ဘုရား...”

“ဘယ်လို့... သီလဝါကျွန်းစစ်ပွဲ... ဟူတ်လား...”

ရှင်ဓမ္မညာဏသည် ကမ်းယူအုံဆဲဆဲ ကွမ်းအစ်ကို မယူသေးဘဲ အုံအားသင့်သွား မိလေသည်။ သူခမှာခန်းစောရှင် မင်းသား သီလဝါကျွန်းသို့ ခရီးထွက်သွားကြောင်းကိုသာ ကြားသိခဲ့ရသည်၊ စစ်မက်အရေးဟူ၍ မသိခဲ့။

“မှန်ပါတယ်ဘုရား... မရှိမအောက် အသားမည်းနက်တဲ့ ရန်သူတွေ အလုံးအရင်းနဲ့ ဝင်လာတာမို့၊ နတ်ရွာစံဘုရင်ကြီး စျောပန်သဘင်တော်နောကပဲ မင်းသားငယ်ဟာ သီလဝါကျွန်းကို ထွက်ခွာသွားခဲ့ပါတယ်။ အခုတော့ ရန်သူတွေကို နှိမ်နှင်းအောင်မြင်ပြီးပြီမို့၊ အောင်ပွဲခံအပြန်ခရီးနဲ့ ယမန်နေ့ည် သန်းခေါင်ကော်အချိန်က ပါဒါန်းတော်ကို ပြန်ရောက်လာကြပါတယ်...”

သူခမှာခန်းစောရှင် မင်းသားငယ်သည် ပါဒါဘုရင်ကြီး ကံတော်ကုန်၍ မှ ရက်မကူးသေးခင် စစ်ပွဲတစ်ပွဲကို တိုက်ခိုက်အောင်မြင်ခဲ့ပြီဟု တွေးလိုက်မိပြီး ရှင်ဓမ္မညာဏသည် အမျိုးအမည်မသိသော စိုးရိမ်မှုတစ်ခုကို ခံစားလိုက်ရ သည်။ ကံတော်ကုန် ပါဒါဘုရင်ကြီးသည် သူ၏ နှစ်းစံသုံးဆယ့်နှစ်နှစ် ကာလ ပတ်လုံး စစ်ပွဲတစ်ပွဲမျှ မတိုက်ခဲ့၊ ပါဒါနိုင်ငံတော်အတွင်း စစ်ပွဲတစ်ပွဲမှုလည်း မပေါ်ပေါက်ခဲ့၊ စစ်ပွဲအောင်ပွဲခံ ဘိသေကသဘင်ဟူ၍လည်း ရှင်ဓမ္မညာဏ သည် တစ်ခါမှ ဆင်မြန်းပေးခဲ့ဖူးခြင်း မရှိ။

ယခုမှာကား...”

“နေပါဦး ..... နှစ်းရင်းဝန်ကြီး သီလဝါကျွန်း စစ်ပွဲဟာ သူခမှာ နှစ်းစောရှင် အနေနဲ့ တကယ် ကိုယ်တိုင်ကိုယ်ကျသွားပြီး တိုက်ခိုက်ရမယ့် စစ်မက်ရေးရာ ဖြစ်နေလို့လား...”

ဗညားမွန်ထော်သည် အုံအားသင့်သွားဟန်ဖြင့် အတန်မျှ တိတ်ဆိတ်

နေပြီးမှ သက်ပြင်းရှိက်သံဖြင့် ပြောလေသည်။

“ဒါတော့ တပည့်တော် မသိပါဘူးဘုရား... အခုတော့ သူခမှာခန်းစောရွင်ဟာ သူအစ်မတော်နဲ့အတူ သီလဝါကျွန်းကို သွားရောက်တိုက်ခိုက်အောင်မြင်ခဲ့ပြီး ပြန်ရောက်နေပါဖြီ ဘုရား...”

“အင်း... သူအစ်မတော် ပင်တိုင်စံလဲ ပါသွားတယ်... ဟုတ်လား”

“မှန်ပါဘုရား...”

ရှင်ဓမ္မဘဏာ ကိုယ်တိုင်လည်း မသိမသာ သက်ပြင်းချလိုက်မိသည်။ ပါဒဘူရင်ကြီးတွင် သားတော်တစ်ပါးနှင့် သမီးတော်တစ်ပါး၊ ထွန်းကားခဲ့သည်။ ဘုရင်ကြီး မျက်ကွယ်ပြုသွားချိန်တွင် ဉှုံသားနှင့် သမီးတို့သည် စစ်လိုလား သူများအဖြစ် ပါဒနိုင်ငံတော်ကို အုပ်ချုပ်သွားကြမည့်သူများ ဖြစ်လာမည်လား။

“အင်းလေ... အခုပဲ သွားကြတာပေါ့... အရှင်ဗုဒ္ဓဘာကိုတော့ မလိုက်ပါစေနဲ့တော့ နှစ်းရင်းဝန်ကြီး၊ ဒီလိုက်စွဲမျိုးတွေကို အရှင်ဗုဒ္ဓဘာကလဲ စိတ်ဝင်စားမှာ မဟုတ်ပါဘူး”

“မှန်ပါဘုရား... သခင်မကြီးကလည်း အရှင်တစ်ပါးတည်းကိုသာ ပင့်ဆောင်ခဲ့ဖို့ မှာလိုက်ပါတယ် ဘုရား”

“ကောင်းပြီလေ... သွားကြစို့.”

ဗညားမွန်ထောက ဝိဟာရေးခန်းမှ ဗုဒ္ဓရုပ်ပွားတော်နှင့် ရှင်ဓမ္မဘဏာကို လက်အုပ်ချိကန်တော့နေစဉ် ဝေါယာဉ်တော် အမှုထမ်းများသည် ပရဂုဏ် မြေကွက်လပ်၌ နေရာယူလိုက်ကြသည်။

ရှင်ဓမ္မဘဏာသည် ဝိဟာရေးခန်းမှ လေ့ခါးဆီသို့ လျှောက်သွားရင်း ခြေရင်းဘက်မှ မီးရောင်လင်းနေဆဲ အခန်းရှေ့သို့ ရောက်သောအခါ တစ်ခုခု ကို သတိရလိုက်သလို ရပ်တန်းလိုက်သည်။ အခန်းထဲမှ ညင်သာတိုးတိတ်သော လှပ်ရှားသံတစ်ခု ထွက်ပေါ်လာနေသည်။

“ဒီပါ... မင်းဘယ်သွားမလို့လဲ...”

ရှင်ဓမ္မဘဏာ၏ အသံအဆုံး၌ အခန်း၏ အပြောရောင် ယင်းလိပ်သည် လှပ်ရှားသွားလေသည်။ အနည်းငယ်ဟသွားသော နေရာမှနေ၍ အခန်းထဲသို့ လှမ်းမြင်လိုက်ရသည်။

ဒီပါသည် ဖျဉ်စကားချပ်ကို ကတိုပါ အဝတ်စဖြင့် ပတ်ချည်ရင်း ရှင်ဓမ္မဘဏာကို လှမ်းကြည့်နေသည်။ သူ့မျက်လုံးများ မွေးမိန့်ဖျော့တော့နေ

သည်ကို မီးရောင်တွင် မြင်သာနေသည်။

“ဒီပါ. . . မင်း ဘယ်သွားမလို့လဲ. . . ”

“ဖော်ဖြစ်ပ တောင်ကုန်းဘက်ကိုပါ ဘုရား. . . ”

“အဲဒီကို မသွားနဲ့ ဒီပါ. . . ငါနဲ့ လိုက်ခဲ့စမ်း. . . ”

“တပည့်တော် ဖော်ဖြစ်ပတောင်ကုန်းမှာ ပုံရေးစရာရှိ. . . ”

“ဒီပါ”

ရှင်ဓမ္မညာဏ်၏ လေသံသည် အမိန့်ပေးသံ ဖြစ်သွားသည်။ ငယ်စဉ်ကတည်းက ကျွေးမွှေးစောင့်ရှောက်ခဲ့ရသော ဒီပါကို ရှင်ဓမ္မညာဏ်သည် သံယောဇ် ဖြစ်နေသည်။ ပန်းချိုရေးခြင်းမှာအပ အခြားမည်သည့် အမှုကိစ္စကိုမှ အရေးမထားသော ဒီပါ၏ စိတ်ဓာတ်ကိုလည်း ရှင်ဓမ္မညာဏ် သိထားသည်။ သို့သော် မိမိအပေါ်တွင် အတိုင်းမသိ ကြည်ညိုလေးစားသည်ကိုလည်း ရှင်ဓမ္မညာဏ် သိထားသည်။

ပါဒါဘူရင် ရာအစောနောင် အနိစ္စမရောက်မိက၊ ပါဒါနန်းတော်မှ ပင့်ဖိတ်ချက်အရ ရှင်ဓမ္မညာဏ် နန်းတော်သို့၊ မကြာမကြာသွားခဲ့ရသည်။ ထိုစဉ်က ရှင်ဓမ္မညာဏ်သည် ဒီပါကို နန်းတော်သို့၊ တစ်ခါမှ မခေါ်ခဲ့ဘူးပေါ့။ အကယ်၍ ခေါ်သည်ဖြစ်စော်း ဒီပါသည် သူ၏ ဖျဉ်စပုံကားချပ်ရှေ့မျှောက်မှ ခွာ၍ ပါဒါနန်းတော်လို့ နေရာမျိုးသို့၊ လိုက်မည်မဟုတ်ဟုလည်း ရှင်ဓမ္မညာဏ် သိထားခဲ့သည်။ ယခုမှူကား ရှင်ဓမ္မညာဏ်သည် ဒီပါ၏ အလိုကို ဆန့်ကျင်လျက် ပါဒါနန်းတော်သို့၊ ခေါ်သွားမည်ဟု ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်မိသည်။

“ဘယ်ကိုလိုက်ရမှာပါလဲ ဘုရား. . . ”

ဒီပါ၏ အသံသည် ပျော့ပျောင်း ရှိကျိုးသွားလေသည်။

“ပါဒါနန်းတော်ကို. . . ”

“တပည့်တော်. . . ”

“စကားမများနဲ့ ဒီပါ၊ လိုက်မှာသာလိုက်ခဲ့၊ အောက်ပရဝဏ်မှာ အားလုံးစောင့်နေကြပြီ. . . ”

ရှင်ဓမ္မညာဏ်သည် နောက်သို့လျည့်မကြည့်တော့ဘဲ လျေခါးအတိုင်း ပိုဘာရအောက်သို့၊ ဆင်းသွားလေသည်။ ဒီပါသည် အံ့ဩခြင်း၊ တွေ့ဝေခြင်း၊ စိတ်လှုပ်ရှားခြင်းများ၊ ရောပြုမ်းနေသော မျက်လုံးများဖြင့် ရှင်ဓမ္မညာဏ်ကို လှုမ်းကြည့်နေမိသည်။ ထို့နောက် ခေါင်းကို လေးပင်စွာခါယမ်းရင်း လက်ထဲ

မှ ဖျဉ်စကားချပ်ကို ခုံပေါ်သို့ ပြန်တင်လိုက်သည်။ ‘ဆံပင်စနှင့် ငွေခြည်ပဝါ မြိုတ်စတို့ လွင့်ပဲနေသော ရှုပ်ပုံ’သည် မီးရောင်အောက်တွင် ဒီပါကို ပြုးကြည့် နေလေသည်။

အခန်းထဲမှ မီးတိုင်ကို ဒီပါ ဤမြိုမြို့သတ်လိုက်သဖြင့် မူာ်မဲသွားသည်။ လျေားလက်ရမ်းကို ကိုင်ရင်း ပရဝဏ်အပြင်ဆီသို့ မျှော်ကြည့်လိုက်သောအခါ ရှင်ဓမ္မညာကာသည် ဝေါယာဉ်တော်ပေါ်၌ လိုက်ပါသွားသည်ကို တွေ့ရသည်။

ဝိဟာရ ပရဝဏ်၏ အလင်းတို့ကွန်မြှုံးနေပေပြီ။

\* \* \*

ကည်ဆီမီးတိုင်ဖျားမှ အလင်းရောင်သည် ပါဒန်းခန်းမဆောင် အတွင်းသို့ ဝင်ရောက်စပြုနေသော နံနက်နေရောင်ခြည်နှင့် ရောထွေးနေသည်။

ဖြောင့်တန်းသော နေခြည်မျှော်များကြောင့် နှဲသာမွေးတိုင်မှ မီးခီးတို့၏ အပြောသောအဆင်းသည် ပို၍ တောက်ပနေသည်။ ထိုထက်ပို၍ တောက်ပသောအရာမှာ နှုန်းတော်ခန်းမဆောင်၏ တိုင်လုံးများ ဖြစ်သည်။ သို့သော ဤမြိုမြို့သတ်လိုးများ၏ ရွှေရောင်ထက်၊ လှုပ်ရှားနေသော နှုန်းတော်အမှုထမ်းများ၏ ဝတ်လွှာစမှ ရွှေခြည်များက ပို၍ တောက်ပနေကြပြန်သည်။

နှုန်းတော်အမှုထမ်းများထဲမှ ငယ်ရွှေယ်နှုပျိုးသောသူများသည် မကြံ့ဘူး သော ဘိသေကသာင်ကို တွေ့မြင်ရတော့မည် ဖြစ်သဖြင့် စိတ်အားထက်သန် နေကြသည်။ ဘိသေကပလှုင်ပေါ်မှ သူခမှုခန်းချင်းလည်း တီးတိုးရေရှုတ်နေကြသည်။ စစ်ဝတ်တန်ဆာများကို အပြည့်အစုံ ဆင်ယင်ထားသော ရဲမက်တို့၏ အသွင် သဏ္ဌာန်သည် သူတို့အတွက် အုံသွေစရာ ဖြစ်နေသည်။ ရဲမက်အားလုံး၏ ကိုယ်တွင်လက်နက်များ ချိတ်ဆွဲထားသည်၊ ယခင်က ပါဒန်းတော်တွင် လက်နက် ချိတ်ဆွဲရင်း နှုန်းရင်ပြင်တစ်လျှောက် လမ်းသလားနေသော ရဲမက်ဆို၍ တံခါးမှုခ်ဝများတွင်သာ သူတို့မြင်ဖူးခဲ့ကြသည်။ ပါဒန်းတော် ခန်းမအတွင်းတွင် လက်နက်ချိတ်ဆွဲထားသော ရဲမက်ကို သူတို့မမြင်ဘူးခဲ့ကြပေ။

ကြေးစည်သံနှင့် ဝတ်ရွှေတ်စဉ်အသံတို့ကိုသာ ကြားခဲ့ရသော နှုန်းတော် ခန်းမ၏ နံနက်ခင်းဝယ် ယခုအခါ လက်နက်ချင်း ထိခတ်သံတို့ကို ကြားနေကြရသည်။ ဘိသေကပလှုင်ပေါ်တွင် ထိုင်နေသည့် သူမှာလည်း ရှားရောင်ပဝါ

ကို သိုင်းခြံထားသည့် အိုမင်းသာ ပါဒဘူရင်ကြီး မဟုတ်တော့၊ ချပ်ဝတ်ကို ဆင်မြန်းပြီး ကြီးမားသာ လေးကိုလွယ်ထားသည့် မြားတံတို့ဖြင့် ပြည့်သာ ရတနာကျည်တောက်ကို သိုင်းခြံထားသည့် ငယ်ရွယ်နှပါးသာ မင်းသားငယ်ဖြစ်နေသည်။

ဘိသေက သဘင်ကို ဆောင်ရွက်မည့် အမှုးအမတ်များ၏ ဝတ်ရုံစ များမှာလည်း ယခင်ကလို ခရမ်းရောင် အနားကွပ်ထားသာ အဖြူရောင် ဝတ်ရုံစ များမဟုတ်၊ ရွှေရောင်အနားကွပ်ထားသာ အနီရောင် ဝတ်ရုံစများ ဖြစ်နေသည်။ လင်းစန်နက်ခင်းနှင့် လိုက်ဖက်မညီလောက်အောင်ပင် အရာခ်ပိမ်းသည် စူးရှုတောက်ပြောင်နေကြသည်။

မင်းသားငယ်ထိုင်နေသည့် ဘိသေကပလ္လာင်၏ လကျောဘက်ရှိ သလွန်ငယ်တွင် ကတ္တိပါအနီစကို ဖြန့်ခင်းထားသည်။ သလွန်ငယ်၏ ဝယာအောက်တွင် အစိမ်းရောင် ပဝါကို ခြံသိုင်းထားကြသည့် ပါဒမိန်းမရွယ်များ ဒူးတုပ်ထိုင်နေကြသည်။ သို့သော သလွန်ပေါ်တွင်ကား လစ်လပ်လျှက်ရှိသည်။ ထိုလစ်လပ်သောနေရာသို့၊ ဘိသေကပလ္လာင်ပေါ်မှ သူခမှာခန်းစောရှင်သည် မကြာခဏ လုမ်းကြည့်ရင်း တစ်စုံတစ်ရာကို ရေရှးတော်လေသည်။

ဘိသေကပလ္လာင်အနီးမှ ရဲမက်အမှုးအမတ်တို့ကမူ မင်းသားငယ်တွေတ်တွေတ်ရေရှးတော်သံကို ပိုပိုသာကြားနေရလေသည်။

“အစ်မတော်က ဘာကြောင့် ခုထိမရောက်သေးတာလဲ ဘိသေကသဘင်အတွက် အားလုံး အဆင်သင့်ဖြစ်နေပြီ။ . . . သူတို့မိန်းမတွေဟာ အခမ်းအနား သဘင်တစ်ခုခု ရှိပြီခို့ရင် အမြဲတမ်းနောက်ကျတယ်. . . ”

သူခမှာခန်းစောရှင်သည် ညာလက်မှ ပတ္တမြားလက်ဝတ်ကို ပွတ်သပ်ရင်း လစ်လပ်နေသည့် သလွန်ကို တင်းမာစွာ ကြည့်နေလေသည်။

“သမိန်ဓမ္မ”

“အမိန့်ရှိပါ အရှင့်သား. . . ”

“သွားစမ်း. . . အစ်မတော်ကို မြန်မြန်လာခဲ့လို့ သွားခေါ်စမ်း”

“ကောင်းပါပြီ. . . အရှင့်သား. . . ”

ဘိသေကပလ္လာင်ရွှေမှ ထွားကြိုးသာ တပ်မှုးတစ်ယောက် ခန်းမဆောင်၏ တစ်ဖက်သို့ ထွက်ခွာသွားလေသည်။ သမိန်ဓမ္မ၏ ရှည်လျားသာ ဓမ္မအိမ်ကို အနီးမှ တပ်မှုးများက ရွှောင်တိမ်းလိုက်ကြရသည် ထိုစဉ်မှာပင် နှစ်းရင်းဝန်

ဗညားမွန်ထော်သည် ဘိသေက ပလ္လာင်ရွှေသို့ ရောက်လာလေသည်။

“အရှင် ဓမ္မညာက ရောက်လာပါပြီ အရှင့်သား”

“ဟူတ်လား အင်း... ဆရာတော်ကို ဒီအထိ ပင့်ခဲ့ပါ... ကဲဆရာတော်တော် ရောက်လာပြီ... ဟိုမှာက ခုထိမလာသေးဘူး တွေ့ခဲ့လားနှင့်ရင်းဝန်ကြီး”

ကတ္တိပါအနီစ ခင်းထားသည့် လစ်လပ်နေသော သလွန်ကို ညွှန်ပြရင်းပြောလိုက်သော လေသံကြောင့် ဗညားမွန်ထော်သည် အုံဉာဏ်သွားလေသည်။

“ဘာကြည့်နေတာလဲ... အစ်မတော်ကိုပြောတာ အစ်မတော် ခုထိမလာသေးဘူး၊ ဆရာတော် ရောက်လာလည်း ဘိသေက သဘင်ကို မခံနိုင်သေးဘူး။ သီလဝါကျွန်း စစ်ပွဲရဲ့ အောင်ပွဲခံဟာ ကျော်တစ်ယောက်ထဲ မဟုတ်ဘူး၊ အစ်မတော်နဲ့ ကျော်နှစ်ယောက်၊ ဒီနှစ်ယောက်စုံမှ ဘိသေက သဘင်စနိုင်မယ်၊ နှင့်ရင်းဝန်ကြီး ကိုယ်တိုင် သွားခေါ်စမ်းပါ အစ်မတော် မြန်မြန်လာပါလို့၊ သွားလေ...”

နှင့်ရင်းဝန်ကြီး၏ ရီဝေသော မျက်လုံးအိမ်များသည် မသိမသာကျော်းမြောင်းသွားကြသည်။ ထိုမျက်လုံးအစုံဖြင့် ဘိသေကပလ္လာင်ပေါ်မှ မင်းသားငယ်ကို စူးစိုက်ကြည့်နေသည်။ ပါဒဘုရင် သုံးဆက်လက်ထက်ကို မှိုခဲ့သော ဗညားမွန်ထော်၏ မျက်နှာပြင်ပေါ်၍ ရင့်ကျက်သော မာနတစ်ခုပေါ်လွင်လာသည်။ ရောက်မလာသေးသော အစ်မတော်ကို သွား၍ ခေါ်ပင့်ရမည့်အလုပ်မှာနှင့်ရင်းဝန်၏ အမှုကိစ္စမဟုတ် သံတော်ဆင့်တစ်ဦးဦး သို့မဟုတ် နာခံတော်တစ်ဦးဦး၏ အမှုကိစ္စသာဖြစ်သည်။ ယခုမှု...”

“ဘာကြည့်နေတာလဲ... နှင့်ရင်းဝန်ကြီးရဲ့... သွားစမ်းပါ မြန်မြန်”

ဗညားမွန်ထော်သည် ရှုတ်ခြေးနှင့်မြန်းသွားသော မျက်နှာကို အောက်သို့ ငိုက်လျက် ဘိသေကပလ္လာင်ရွှေမှ တွက်ခွာသွားသည်။ သူခုမှုခန်းစောရှင်သည် ဗညားမွန်ထော်၏ ကျော်ပြင်ကိုကြည့်ရင်းမှ ခန်းမဆီမှ ဆူညံသောအသံများကိုကြားလိုက်ရသည်။

အနက်ရောင် သားမွေးစခင်းထားသော နှင့်တော် ခန်းမရင်ပြင်လမ်းတစ်လျှောက် ပရီသတ်သည် ထိုင်ရာမှ အသီးသီး လက်အုပ်ချိလိုက်ကြသည်။ အားလုံး၏ အနေအထားသည် လက်အုပ်ချိသော ပုံသဏ္ဌာန်တွင် တည်းတည့်တည်း ဖြစ်သွားကြလေသည်။

“အရှင်မြတ် ဓမ္မညာဏကွဲလာပါဖြံ”

ခန်းမဆောင်တံ့ခါးတွင် ရပ်နေသော သံတော်ဆင့်၏ စူးရှုသော အသံ သည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ပြီးပြုကြတောက်ပသော နန်းတွင်သား တို့၏ ဝတ်ရုံစများအလည်တွင် ဝါရွှေသော သက်န်းရောင်သည် ထင်ရှား ပြတ်သားလာနေသည်။ ရှင်ဓမ္မညာဏသည် မျက်လွှာကိုချလျက် သားမွေးစ ခင်းထားသည့် လမ်းအတိုင်း တည်ဖြံမြွာ လျှောက်လာလေသည်။ သူခုမှာ နန်းစောရှင်သည် ရှင်ဓမ္မညာဏကို လုမ်းကြည့်ရင်း လစ်လပ်နေဆဲ သလွန်ဘက် သို့လည်း လုမ်းကြည့်လိုက်သည်။

“အရှင်မြတ်ကို ကြိုခိုပူအောင်ဖို့ ဘိသေကပလှုင်ပေါ်က ဆင်းသင့်ပါ တယ် အရှင့်သား . . . ”

ပါဒနန်းတော် တပ်မှူးများတွင် အသက်အကြီးဆုံးသော သမိန်ပြတ်က မဝါးမရဲလေသံဖြင့် အနီးသို့ကပ်၍ ပြောလိုက်လေသည်။

“အင်း . . . ဟုတ်ပေသားပဲ”

သူခုမှာခန်းစောရှင်သည် ဘိသေက ပလှုင်ပေါ်မှုဆင်းပြီး ရှုံးဘက်သို့ လျှောက်လာခဲ့သည်။ သို့သော် ရှင်ဓမ္မညာဏသည် ခန်းမဆောင်၏ ထိပ်ဘက် ဗုဒ္ဓရပ်ပွားတော်ရှိရာ ကော်မူးဆောင်ရွက်ရှိ ပလှုင်ပေါ်ဝယ် ထိုင်မြို့ပြီ ဖြစ်သည်။ သူခုမှာခန်းစောရှင်သည် ရှင်ဓမ္မညာဏရှုံးမှုက် ဒူးတုပ်လျက် လက်အုပ်ချိ လိုက်လေသည်။ ပါဒနိုင်ငံလုံး၏ ပရိယတ် ပဋိပတ်အခေါင်အချုပ် မထောရ် နှစ်ပါး အနက်မှ တစ်ပါးဖြစ်သော အရှင်ဓမ္မညာဏကို သူခုမှာခန်းစောရှင် တစ်ခါမှ နီးနီးကပ်ကပ် မတွေ့ဆုံးဘူးပေါ့ စကားလည်း မပြောဘူးပေါ့။

“သိလပါကျွန်းစစ်ပွဲ စစ်မြေပြင်ကနေ အနာရောဂါ ကင်းရှင်းစွာနဲ့ ပြန် ရောက်လာတယ် မဟုတ်လား . . . ဒကာ”

“မှားတစ်စင်းသော်မှ တပည့်တော်ရဲ့ ပခုံးသားကို ထိစွန်းခြင်း မရှိခဲ့ပါဘူး ဆရာတော်၊ တပည့်တော်ရဲ့ မှားတံတွေကသာ ရန်သူတွေရဲ့ ရင်အုံ လည်မျိုး မျက်လုံးတွေကို တစ်စင်းပြီး တစ်စင်းထိုးဖောက်သွားခဲ့ပါတယ်”

မျက်လွှာချထားသော ရှင်ဓမ္မညာဏသည် မင်းသားငယ်၏ မျက်နှာကို ကြည့်လိုက်မြို့လေသည်။ နဲ့ပျို့လွန်းသော မျက်နှာမှ မျက်လုံးများသည် အရောင် တဖွတ်ဖွတ် ထွက်နေကြသည်။ ထိုမျက်နှာ၏ လက်ပဲဘက် နောက်ကော်နေရာ မှ ထွက်ပေါ်နေသော လေးကိုင်းအစွမ်းကား အရှပ်ဆုံးလှသည်ဟု ရှင်ဓမ္မညာဏ

ထင်မိလေသည်။ ထို့ပြင် မင်းသားငယ် ဝတ်ဆင်ထားသော ချုပ်ဝတ်များမှာ လည်း ကြော်သွေးရောင် ကဲလွန်းလှသည်ဟု ထင်မိသည်။

“ဒကာတော်ရဲ့ အောင်ပွဲကို ကျွန်ုပ်နန်းရင်းဝန်ကြီး ဗညားမွန်ထော်ဆီ က တစ်ဆင့်ကြားသိခဲ့ရတယ်၊ အမှုန်ကတော့ သီလဝါကျွန်း စစ်ပွဲအကြောင်းကို ကျွန်ုပ် စောစောက ဘာမှုမသိခဲ့ဘူး၊ သို့ပေမယ့် အောင်ပွဲခံ ဘိသေကသာင် နဲ့ ပတ်သက်တဲ့ ဓမ္မတစ်ခုခုကိုတော့ ဒကာတော် နာယူသင့်ပေတယ်...”

“အရှင်ဘုရား၊ အစဉ်အလာရှိတဲ့ အတိုင်းသာ ချီးမြှင့်ပါ ဘုရား၊ ဒါပေမယ့် ဘိသေကသာင်ကိုတော့ အခုစလို့ မဖြစ်သေးပါ ဘုရား၊ အစ်မတော် က ခုချိန်ထိ မရောက်လာသေးပါ ဘုရား...”

သုခမှာခန်းစောရှင်၏ လေသံကြောင့် အနီးမှ တပ်မှူးများနှင့် အမှူး အမတ်များသည် ရှင်ဓမ္မညာဏကို ရှုက်ရှုံးစွာ စိုက်ကြည့်နေကြသည်။ ရှင်ဓမ္မ ညာဏကား ပကတို့ပြုမှုများကို စိုက်ကြည့်နေလေသည်။

“အင်း... စောင့်ကြရမှာပေါ့ ဒကာတော်...၊ ဘိသေကသာင်ရဲ့ အမိုက် အမိအမံကို ဘယ်လိုပြုင်ဆင်ထားကြသလဲ”

ရှင်ဓမ္မညာဏ၏ အမေးကို မင်းသားငယ် နားလည်ဟန်မရှိဟု သိလိုက်သောအခါ တပ်မှူးကြီး သမိန်ပြတ်ကေ လက်အုပ်ချိ၍ ဝင်ပြောလိုက် လေသည်။

“ဘိသေကသာင်ရဲ့ အမိအမံကတော့ အရှင်သုခမှာခ နန်းစောရှင်နဲ့ ပင်တိုင်စ်ထိပ်ထားတို့ကို သမိန်စက္ကဝတ်ဘွဲ့၊ ဆင်ယင်ဖို့ပါ ဘုရား...”

“သမိန်စက္ကဝတ်ဘွဲ့တဲ့လား”

“မှန်ပါဘုရား”

“အင်း... အင်း... သင့်မြတ်ပေသားပဲ၊ သမိန်ဆိုတာက စစ်သူရဲ့ တို့ရဲ့ အရှင်၊ စက္ကဝတ်ဆိုခြင်းက စက္ကဝတ္ထီ စကြောဝတေးမန္တတ်မင်း ကဲ့သို့၊ ရဲရင့်၍ ဘုန်းသမ္မာနှင့် ပြည့်စုံသော စစ်သူရဲကောင်း ဘုရင်ချုပ်...”

“မှန်ပါတယ်ဘုရား၊ အဲဒီဘွဲ့နာမကို ခံယူဖို့ပါပဲ ဘုရား”

ထိုအခိုက်ဝယ် သုခမှာခန်းစောရှင်၏ တင်းမာသော မျက်နှာသည် အနည်းငယ် ပြောလျော့သွားလေသည်။ သို့သော် ချက်ခြင်းပင် ပြန်၍ တင်းမာ သွားပြန်သည်။

“ဒါပေမယ့် အစ်မတော်က ခုထိမရောက်လာသေးဘူး ဘုရား၊ တပည့်တော်

တို့ ဘိသေက သဘင်ကို ဘယ်လိုမှစလို့ မဖြစ်သေးပါဘူး ဘုရား၊ သမိန်ပြတ်ဇန်းရင်းဝန်ကြီး ပြန်မရောက်သေးဘူးလား”

“မရောက်သေးပါဘူး အရှင့်သား”

“တယ်ခက်တာပဲ”

မင်းသားငယ်၏ အသံနှင့် လူပ်ရှားမှုများကို ရှင်ဓမ္မညာဏေ၏ နောက်တွင် ရပ်နေသော ဒီပါလည်း အုံအားသင့်စွာ ကြည့်နေမိလေသည်။ မင်းသားငယ် ကား ဒီပါကို သတိမထားမိပေါ့ သို့သော် သုခမှာ နှန်းစေရှင်နှင့် ဒီပါတို့၏ မျက်နှာများကို တစ်လျည့်စီ ကြည့်နေသော သူတစ်ယောက်ရှိသည်၊ ထိုသူကား တပ်မှူးကြီး သမိန်ပြတ်ဇန်းဖြစ်သည်။ ခက်ထန်မောက်မှာသော သုခမှာခန်းစေရှင် သည် ယနေ့အဖို့ ပို၍ တက်ကြပြင်းထန်နေသည်။ သူသည် ယနေ့ သမိန်စက္ကာဝတ် ဘွဲ့ကို ခံယူပြီးနောက် များမကြာမိမှာပင် ပါဒါဘုရင်မောင်ဘွဲ့ကိုလည်း ခံယူဆီးမည့်သူ ဖြစ်သည်။ သုခမှာခန်းစေရှင်သည် ပါဒါနိုင်ငံလုံး၏ အရှင်သခင် ဖြစ်လာမည့်သူ ဖြစ်သည်။ ထိုသူကိုမှ မမိုတ်မသုန် စူးရှစွာ ကြည့်နေရဲသူကား ပါဒါန်းတွင်း၌ တစ်ခါမှုမတွေ့ဘူးသည့် သူဖြစ်နေသည်။

ထိုသူ၏ ဝတ်စားဆင်ယင်မှုသည်လည်း ပါဒါန်းတော်၏ ဘိသေက သဘင်နှေ့နှင့် မည်သို့မျှလိုက်ဖက်ခြင်းမရှိပေါ့။ သမိန်ပြတ်သော် ဒီပါ၏ စူးရှု နေသော မျက်လုံးများမှအကြည့်ကိုမူကား နှစ်ခြုံက်နေမိပေသည်။ ထိုမျက်လုံး နှင့် ထိုအကြည့်တို့သည် မိမိနှင့် ရင်းနှီးကျမ်းဝင်ရန် လွှယ်ကူမည့် အရာများ ဖြစ်မည်ဟုလည်း ထင်နေမိလေသည်။

“ဒီပါ...”

“ဘုရား...”

ဒီပါသည် ရှင်ဓမ္မညာဏေ၏ ခြေရင်းသို့ ဒူးတုပ်ထိုင်လိုက်သည်။

“ဘိသေကသဘင်လဲ မစသေးဘူး ဒီတော့...”

“တပည့်တော် ဝိဟာရကို ပြန်လို့ရမလား ဘုရား၊ ပုံလွှာတူကားချပ် တစ်ခုအတွက် တပည့်တော် အော်မြောက်နေမိပါ သွားစရာရှိနေလို့ပါ ဘုရား”

ရှင်ဓမ္မညာဏေသည် မသိမသာ ပြုးလိုက်မိလေသည်။

“မင်း ဝိဟာရကို ပြန်မသွားရဘူး ဒီပါ၊ ဒီနေ့အဖို့ ဘယ်ပုံလွှာတူ ကားချပ်ကိုမှလဲ မရေးရဘူး၊ အော်မြောက်လဲ မသွားရဘူး၊ ငါပြောချင်တာက

ဘိသေကသဘင် မစခင်မှာ မင်းဟောဖီ နှစ်းတော်ခန်းမဆောင်ရဲ တည့်တည့် စကြိုန်လမ်းအတိုင်းသွားရင် ဥယျာဉ်တော်ကို တွေ့လိမ့်မယ်၊ ဥယျာဉ်တော်ကို ဖြတ်သွားပြီးရင် ဂံကျောက်နဲ့ ထူထားတဲ့ မှုခံပေါက်ကြီးတစ်ခု တွေ့လိမ့်မယ်၊ အဲဒီ မှုခံအတိုင်းသွားရင်၊ အထဲမှာ ပါဒန်းတွင်း ပန်းချီကျော်တွေ ရေးခဲ့တဲ့ ပုံလွှာတွေကို မင်းတွေ့ရမယ်၊ ဘယ်နဲ့လဲ ဒီပါ”

ဒီပါ၏ မျက်လုံးများ ဝင်းထိန်တောက်ပသွားကြသည်။

“မှန်ပါဘူရား . . . . . ဘိသေကသဘင် ကျင်းပနေလဲ တပည့်တော် ပြန်မလာတော့ပါဘူး ဘူရား ဘိသေကသဘင် ပြီးချိန်လောက်မှ တပည့်တော် ပြန်လာခဲ့ပါမယ် ဘူရား”

“ဘိသေကသဘင် ကျင်းပနေလဲ ပြန်မလာတော့ဘူး”ဟု ပြောလိုက် သော စကားသံကို ကြားရသဖြင့် သုခမှုခန်းစောရှင်သည် အသံကြားရာဘက် သို့ လူည့်ကြည့်လိုက်သည်။ သို့သော ဒီပါကို မတွေ့ရတော့ပေ။ ပြီးပြက် တောက်ပသော နှစ်းတွင်းသားတို့၏ အဆင်းရောင်စုံကြားဝယ် ဒီပါ၏ မွှေးမှုန် သော အသွင်သည် လွယ်လွယ်ကူကူပင် နစ်မြှုပ်ပျောက်ကွယ်သွားခဲ့လေသည်။

ဒီပါသည် လူအုပ်ကြားမှ တိုးတွေ့သွားရင်းဖြင့် ခန်းမဆောင်အဆုံးရှိ စကြိုန်လမ်းမသို့ ရောက်လာခဲ့သည်။ စကြိုန်လမ်းမထဲသို့ ဝင်စမှာပင် သူ့အာရုံး ကောင်းစွာ မှတ်မိန္ဒသော မျက်နှာတစ်ခုကို လူအုပ်ကြားဖွံ့ဖြိုးတွေ့လိုက်ရ သည်။ လုပုနှံနယ်သော မျက်နှာဖြစ်သည်၊ အပြုံးတစ်ခုကို ဆင်မြန်းလျက် ထိုမျက်နှာရှင်သည် သူရှိရာသို့ ရွှေ့လျားလာလေသည်။

“အမောင်. . . ပါဒန်းတော်ကို လာတယ်လား. . . . ”

“မိတနော်ပါလား. . . . ”

“မိတနော်ရဲ့ ပုံလွှာတူ ပြီးသွားပြီလား. . . . အမောင်”

“ဆံစနဲ့ ငွေခြားပတ်ပို့ မြတ်လွင့်ပဲနေတာ မကျေနပ်သေးလို့၊ ဒီနေ့ ရေယျာဒီပ တောင်ကုန်းကို သွားမလို့ပဲ၊ ဒါပေမယ့် ဆရာတော်က အတင်းခေါ် လို့ ဒီကို ရောက်လာရတယ်၊ ကောင်းပါတယ်လေ၊ အခုံ ဟိုဘက်က ဂံကျောက် မှုခံဝရှိတဲ့ ခန်းမဆီ သွားမလို့. . . . ”

“အမောင်. . . အဲဒီ အာကာရွှေ ခန်းမဆောင်နေရာကို သိလို့လား”

“အာကာရွှေခန်းမဆောင်တဲ့လား၊ နာမည်ကတော့ လုပေသားပဲ၊ အထဲ က ပုံလွှာတွေတော့ ဘယ်နဲ့နေမလဲ မသိဘူး၊ နေရာသိပါတယ်၊ ဆရာတော်က

ညွှန်လိုက်ပြီးပြီ”

“မိတနော် လိုက်ပို့ပေးမယ်လေ...”

“နေပါစေ မိတနော် ကျေပ် တစ်ယောက်ထပဲ သွားချင်ပါတယ်၊ မတွေ  
လို့ ရှာနေရရင်လဲ ကြည်နဲ့နှစ်သက်စရာကောင်းတဲ့ ရှာဖွေခြင်းပေါ့၊ ပြီးတော့လဲ  
မိတနော် ဝတ်စားတန်ဆာတွေက တောက်ပလွန်းနေပါတယ်”

မိတနော်၏ ပခုံးပေါ်ဝယ်၊ ရေယာဒီပတောင်ကုန်းသို့၊ လာစဉ်က  
ခြုံလွှမ်းထားသော ငွေ့ခြည်ပဝါ မဟုတ်တော့၊ စကားဝါရောင် ရွှေခြည်ဖောက်  
ပဝါ ဖြစ်နေသည်။ နှစ်းတွင်း ကိုယ်လုပ်တော် တစ်ယောက်အာနေနှင့် အခြား  
နှစ်းတွင်း ကိုယ်လုပ်တော်များထက် ပို၍ တောက်ပနေသည်ဟုလည်း ဒီပါ  
တွေးမိသည်။

“က... ကျေပ် သွားမယ် မိတနော် ပုံလွှာတူကိုတော့ နောက်တစ်နေ့  
မှပဲ ယူပေတော့...”

“ဘယ်ကိုလာယူရမှာလဲ အမောင်၊ ရေယာဒီပ တောင်ကုန်းမှာလား”

“ဟုတ်တယ်”

ပြီးနေသော မျက်နှာလှကို ကျောခိုင်းလျက် ဒီပါသည် စကြိုန်လမ်းထဲသို့。  
ဝင်ခဲ့လေသည်။ စကြိုန်လမ်းကို ကျောက်ဖြူသားများ ခင်းထားသည်။ နံရံတွင်  
ဂဝံကျောက်ရှုပ်ထုများ ထွင်းဖော်ထားသည်။ နော်၏ အလင်းရောင်နှင့် ကည်း  
ဆီမီးတိုင်များကြောင့် စကြိုန်သည် မူးမြှင့်မဲ၍ မနေတော့ပေ။

စကြိုန်လမ်းဆုံးသို့၊ မရောက်မိမှာပင်၊ ပန်းရန်းကို ရရှိလာသည်။ အရှင်  
ဓမ္မညာက ညွှန်လိုက်သည့်အတိုင်း ဥယျာဉ်တော်သို့၊ ရောက်ရှုလာပြီဟု ဒီပါ  
သိလိုက်သည်။ နှင့်းဆီရောင်စုံများ ပွင့်နေသည့် စုံးကို ဥယျာဉ်တော်၏ အဝင်ဝ  
အဖြစ်ပြုလုပ်ထားသည်၊ နံနက်ခင်း လေညှင်းသည် ပန်းရန်းများနှင့် ပြည့်ဝနေ  
သည်။ ကျောက်ဖြူသား ခင်းထားသည့် လမ်းဘေးရှိ ပန်းရုံများကြားတွင်  
ဥဒေဝါးငှက်များသည် တိုးတိတ်ညင်သာစွာ ရွှေလျားနေကြသည်။

ဥယျာဉ်တော်ဟု ဆိုစေကာမှာ သစ်ကြီးဝါးကြီးများရှိသော ဥယျာဉ်တော်  
မဟုတ်ပေ၊ ပန်းပေါင်းစုံကို ခင်းဖြန့်စိုက်ပျိုးထားသည့် ဥယျာဉ်တော်ဖြစ်လေ  
သည်။ အကယ်၍သာ ဥယျာဉ်တော်၏ တစ်ဖက်ဝယ်၊ ဂဝံကျောက်မုခံပေါက်  
ဖြင့် ‘အာကာရွှေ ခန်းမဆောင်’ ရှိမနေပါက၊ ဒီပါသည် ဥယျာဉ်တော်မှ  
ပန်းရောင်စုံ တို့၏ အသွေးကို ဖျော်စကားချပ်ပေါ်သို့၊ ကူးယူလိမ့်မည် ဖြစ်ပေ

သည်။ ယခုမှူ ‘အာကာရွှေခန်းမဆောင်’ တွင် ရှိနေသည်ဆိုသော ပါဒန်းတွင်း ပန်းချိုကျော်တို့၊ ရေးဆွဲခဲ့သည့် ပုံလွှာများက ဒီပါအား လုပေသာ ဥယျာဉ်တော် ကို လစ်လျှော်စွေသည်။

“ပန်းချိုကျော်တို့၏ အာကာရွှေခန်းမ”

ဂဝံကျောက်ကို ဖုထစ်စေလျက် ထွင်းဖော်ထားသော စာလုံးသည် ဒီပါ၏ နှလုံးကို ချက်ခြင်း ဖမ်းယူဆုပ်ကိုင်လိုက်လေသည်။

လိုက်ခုန်သောရင်ဖြင့် ဒီပါအတွင်းသို့ ဝင်ခဲ့သည်။ အာကာရွှေသည် ပြင်ပအလင်းရောင်ကို ကာကွယ်တည်ဆောက်ထားသော်လည်း နံရံအတွင်း ဘက်၌ တွင်းငယ်များ ထွင်းထားပြီး ကည်းဆီမံးရောင်တို့၊ သေသပ်စွာ လင်းဖြာ နေသည်။ ကည်းဆီမံးတို့မှ မိုးတော်ကိုတို့သည် ပြင်ပလေမှ လွှတ်ကင်းသော ကြောင့် တည်ပြုမြန်နေကြသည်။ ထိုအခါ အလင်းရောင်သည်လည်း နံရံထက်ရှိ ‘ပုံလွှာ’များပေါ်၌ တိကျွေစွာ ဖြန့်လျက် စီးဝင်နေကြလေသည်။ ထိုအခါ ‘ပုံလွှာ’ များမှ ဆေးရောင်တို့သည်လည်း ကြီးမားသော တန်ခိုးအင်အားကို ဆောင်နေကြလေသည်။

“ပါဒနိုင်ငံတော် သခင်ဘုရား တိသုဘောဂသေန မင်းကြီး၏ ပုံလွှာတော်”

“ပန်းချိုကျော် ဘိုးမွန်ခေါက်က ပူဇော်ရေးဆွဲ၏”

အာကာရွှေထဲသို့ ဝင်မိလျှင် ဝင်မိချင်းမှာပင် နံရံဘက်ရှိ ကြီးမားသော ပုံလွှာတစ်ခုကို ဒီပါတွေ့လိုက်ရသည်။ ပုံလွှာထဲမှ တိသုဘောဂသေနမင်းသည် ဒီပါကို နက်ရှိုင်းစွာ ကြည့်နေသည်။ ဦးခေါင်းထက်မှ ရတနာမကိုင်၏ ရတနာ မျိုးစုံကို တိကျွေစွာ ရေးခြုံထားသည်။ လက်ဝဲတွင် ကိုင်ထားသော သားမြို့ဗုပ် ပြောလျော့ကျဆင်းနေပုံမှာ ကြည့်နေရင်းမှာပင် လူးလွန် လူပ်ရှားနေသည်ဟု ထင်ရသည်။

“ပါဒနိုင်ငံတော် သခင်ဘုရား တိသုနရသေနမင်းကြီး၏ ပုံလွှာတော်”

“ပန်းချိုကျော် အနုပ်ယက ပူဇော်ရေးဆွဲ၏”

ယာဘက်ရှိပုံလွှာကို ဒီပါ လှည့်ကြည့်လိုက်ပြန်သည်။

တိသုနရသေနမင်း၏ ပုံလွှာမှာ သလွှန်တွင် ထိုင်လျက်ပုံ ဖြစ်သည်။ နောက်ခံမှာ ဒီပါဖြတ်လာခဲ့သော ဥယျာဉ်တော် ဖြစ်သည်။ တိသုနရသေန မင်း၏ မျက်နှာမှာ တိသုဘောဂသေနမင်းထက် ခက်ထန်မာကြောဟန်ရှိ သည်။ ပန်းချိုကျော်သည် လက်ဖမ်းရှိ အကြောအမျှင်များကို အသေးစိတ်

## ရေးခြိမ်ထားလေသည်။

“သေးရောင်တွေနဲ့ ရေးခြပ်ချက်တွေကတော့ အိမခန်းဘဲ၊ ဒါပေမယ့်မျက်လုံးတွေဟာ ဝိယှဉ်ကင်းမဲ့နေတယ်”

ဒီပါသည် အနားတွင် တစ်ယောက်ယောက်ရှိနေသလို နှုတ်မှ စကားလုံးများ ထွက်ကျနေလေသည်။

“ပုန်စား ခြားနားပံ့သော နရသိဟမင်းအား ပါဒအရှင်သင် မြတေနောင်မင်းကြီးက သုတေသင်ဖယ်ရှားသည့် ပုတော်. . . ”

“ပန်းချီကျော် နရိဒ္ဓက ပူဇော်ရေးဆွဲ၏”

ထိပိကား လှပရားသက်ဝင်မှ ပုလွှာဖြစ်သည်။ ကြီးမားသော သံလျက်ကို ကိုင်ဆဲထားသူကား ပါဒအရှင်သခင် မြတေနနောင် မင်းကြီး ဖြစ်သည်။

“သလျက်ကိုင်ထားတဲ့ မင်းကြီးရဲ့ ဘယ်ဘက်လက်ထဲက ခေါင်းပြတ်က  
တော့ ပုန်ကန်ခြားနားပဲသော နရသီဟမင်းဆိုတာ ဖြစ်မှာပဲ၊ ခေါင်းပြတ်က  
သွေးစက်ကျနေပုံဟာ ဒီပုံလွှာရဲ့ အနှစ်သာရဖြစ်တယ်၊ သွေးစက်တွေ ကျနေပုံ  
ဟာ သဘာဝအတိုင်း လိုက်လျောညီတွေ ရှိလှုတယ်၊ ဒါပေမယ့် ခေါင်းပြတ်ရဲ့  
ဆံပင်တွေကို စုဆွဲထားတဲ့ လက်ဟာ ခွန်အားကင်းမဲ့နေတယ်၊ ဒီလက်ဟာ  
သုတ်သင်ဖယ်ရှားသူရဲ့ အောင်နှင့်မှာကို ဖော်ပြနိုင်ရမယ်...”

ပုလွှာတစ်ခုရှေ့သို့။ ရောက်တိုင်း ဒီပါသည် သုံးသပ်မှ တစ်ခုခုကို  
ရော်တွေ့ဖြောဆိုခဲ့သည်။ တဖြည်းဖြည်းဖြင့် အာကာရွှေခန်းမ၏ အတွင်းဖက်သို့  
ရောက်လာသည်။ ပုလွှာများကား နံရုံ၏ ဝယာတွင်သာမကတော့၊ ကန္တ်ဖော်  
ထားသော ကျွန်းသစ်ဘာဌာနများ၊ ရွှေရည်သုတ်ထားသော သံကြိုးဖြင့် ချိတ်ဆွဲ  
ထားသည့် ပုလွှာများကိုပါ တွေ့လာရတော့သည်။

କିପିବିଲ୍ୟ ବ୍ୟାଙ୍ଗାଣୀ ଆମଲ୍ୟମୃଗାଃକ୍ରି ବତ୍ତିପ୍ରିଣ୍ଟ ମଫଟିଟେଟା? ବ୍ୟାଙ୍ଗାନ୍ତିରେ ବ୍ୟାଙ୍ଗାଣୀ ପଞ୍ଚିକେନ୍ଦ୍ରମୃଗାଃଣୀ ଆମଲ୍ୟକ୍ରିବା ଠିକ୍ ତଥା ସୁଧାରିତାରେ ହେଲା ଏବଂ କରାଯାଇଲା ହାତ୍ତିରେ... ଠିକ୍ ବ୍ୟାଙ୍ଗାଣୀ ପଞ୍ଚିକେନ୍ଦ୍ରମୃଗାଃଣୀ ବ୍ୟାଙ୍ଗାମୃଗାଃ କ୍ରି ଆତ୍ମାରୁଦ୍ଧିରୁଦ୍ଧିରୁ ପଞ୍ଚିକେନ୍ଦ୍ରମୃଗାଃଣୀ ଆମଲ୍ୟମୃଗାଃକ୍ରି ବତ୍ତିପ୍ରିଣ୍ଟ ମଫଟିଟେଟା? ବ୍ୟାଙ୍ଗାନ୍ତିରେ ବ୍ୟାଙ୍ଗାଣୀ ପଞ୍ଚିକେନ୍ଦ୍ରମୃଗାଃଣୀ ଆମଲ୍ୟକ୍ରିବା ଠିକ୍ ତଥା ସୁଧାରିତାରେ ହେଲା ଏବଂ କରାଯାଇଲା ହାତ୍ତିରେ... ଠିକ୍ ବ୍ୟାଙ୍ଗାଣୀ ପଞ୍ଚିକେନ୍ଦ୍ରମୃଗାଃଣୀ ଆମଲ୍ୟମୃଗାଃ କ୍ରି ଆତ୍ମାରୁଦ୍ଧିରୁଦ୍ଧିରୁ ପଞ୍ଚିକେନ୍ଦ୍ରମୃଗାଃଣୀ ଆମଲ୍ୟମୃଗାଃକ୍ରି ବତ୍ତିପ୍ରିଣ୍ଟ ମଫଟିଟେଟା?

ပုလွှာပေါင်းများစွာကို ဖြတ်သန်းခဲ့သည်။ တန်ခိုးရှင်တို့၏ လောကတစ်ခုခုထဲသို့ ရောက်ရှိနေရသလို ခံစားလာရသည်။ အာကာရင့်ခန်းမ

အလယ်ပဟိုသို့၊ လှည့်လာမိပြန်သည်။ ခန်းမအလယ်ပဟိုတွင်. . .

ကြီးမားသော ပုံလွှာတစ်ခု. . .

ရွှေပိန်းချထားသော ပန်းကန္တတောင်သည်ပင်လျှင်၊ ပန်းပုံကျော်၏ အားထုတ်မှုကို ထုတ်ဖော်ပြသနေသည်။ သို့သော ဆန်းကြော်လှပသော ရွှေပိန်းချ ပန်းကန္တတောင်သည်၊ ပုံလွှာကြောင့် ညိုးမို့န်ပြယ်လွင့် သွားလေသည်။

နောက်ခံဆေးရောင်ကား ခရမ်းရောင်ဖြစ်သည်။ ခရမ်းရောင်၏ မဟာ ဆန်းခြင်း၊ နက်ရှိုင်းခန်းသူးခြင်း၊ လေးနက်ကြွယ်ဝခြင်း၊ အဓိပ္ပာယ်ကို ပန်းချိကျော် သည် လုံးဝေသုံး ဖမ်းယူဆုပ်ကိုင်ထားသည်။ ခရမ်းရောင် မဟာရောင်။

နက်ရှိုင်းလှပလွန်းသော ခရမ်းရောင်သည်လည်း အလည်ပဟို ပုံလွှာ ကြောင့် မေးမြှိုန်ဖျော့တော့ သွားပြန်သည်။

အနက်ရောင်သည် အမောင်၏ ပြယုဂ်ဖြစ်သည်။

သို့သော ပုံလွှာထဲမှ ကေသာတို့၏ အနက်ရောင်ကား အမောင်မဟုတ် သော ပြီးပြက်သော အနက်ရောင်။

ပန်းနှုရောင်သည် ညုံသက်ခြင်း၏ ပြယုဂ်ဖြစ်သည်။

သို့သော ပုံလွှာထဲမှ ပိုင်းစက်သော မျက်နှာ၊ ပြည့်ဖြီးသော လက်၊ တင်းပြည့်သော ရင်ညွှန်တို့၏ ပန်းနှုရောင်ကား ညုံသက်ခြင်း မဟုတ်သော၊ ပုံစားသော၊ ရဲရင့်သော၊ တက်ကြော်ရှုင်သန်သော ပန်းနှုရောင်. . . ။

“အို. . .”

ဉ်အသံသည် ဒီပါ၏ နှုတ်မှ အသံမဟုတ်၊ ဒီပါ၏ နှုလုံးသည်းပွတ်မှ အသံဖြစ်သည်။

ဝင့်ပျော်သော မျက်ခုံးသွယ်၊ ထိုအောက်မှ လဲခွှေ့န်းနေသော မျက်တောင် ကော့၊ ထိုအောက်မှ မျက်လုံးအစုံကား ပြုးယောင်သမ်းသည်။ သို့သော အေးစက်သည့် မျက်လုံး၊ ထိုနည်းတူစွာ စင်းစင်းပြောလျော့သော နှာတံအောက်မှ ဖူးမြေသော နှုတ်ခမ်းမြှောသည်လည်း ပြုးယောင်သမ်းသည်။ သို့သော အေးစက်နေ သည့် နှုတ်ခမ်းမြှော. . .

လည်တိုင်သည် နွဲ့နှောင်းသည်၊ သို့သော ခိုင်မတ်သည်။

ပခုံးတို့သည် လုံးဝန်းပြောလျော့သည်၊ သို့သော ဝင့်ကြေားသည်။

ရင်ညွှန်သည် ထွေးအိုသည်၊ သို့သော တင်းမာသည်။

ခါးသည် သေးသိမ်သည်၊ သို့သော ခန်းထည်သည်။

ဆန့်ကျင်မှု အစုစုတို့ ပြမ်းတီးပေါင်းဆုံးနေသာ အလှ  
“သိပ်... သိပ်... ကြောက်စရာကောင်းတဲ့... အလှ”  
ဒီပါ၏ နှလုံးသည်းပွတ်မှ နောက်ထပ် အသံတစ်ခု ပွင့်အံထွက်ကျ  
လာပြန်သည်။

ပေါ့ပါးသာ ငှက်မွေးတစ်ခု လေတွင် လွင့်ပဲကျဆင်းလာသည်ကို  
မျဉ်းကြောင်းသဏ္ဌာန်ဖြင့် အမိအရ ဖမ်းယူရေးဆွဲလိုက်သကဲ့သို့ ပခုံးအစွမ်းမှ  
ကျဆင်းလာသည့် လက်မောင်းတို့သည်လည်း မိမိ၏ အလှရှုက်ကို ဖော်ထုတ်  
ပြနေသည်။ အဆစ်အချိုးတို့၏ နောင့်ယျက်ခြင်း ကင်းဝေးသာ လက်ချောင်း  
တို့သည် ခပ်သိမ်းသာ ကန္တပန်းတို့ကို အောင်မြင်မှု ရထားသည်။ အလှ  
တရားသည် လက်ချောင်းထိပ်ဖျားနှင့် သန္တာနှစ်ကဲ့သို့သာ လက်သည်းများ  
အထိ စီးဝင်နေသည်။

“အို ဘယ်လိုဖြစ်ရတာလဲ အလှတရားရယ်”

ထိတ်လန့်ချောက်ချားစွာ ဒီပါရွှေ့ပိုပြန်သည်။

အလှတရားတို့ စီးဝင်နေသာ လက်ချောင်းများသည် တစ်စုံတစ်ခုကို  
ဆုပ်ကိုင်လျှက်သား... .

ထိုအရာကား ရတနာခုနှစ်ပါး စီခြယ်ထားသည့် ဓားရှိုး။

ဓားရှိုးမှ ပွင့်ဖြာထွက်နေသာ ဓားသွားသည် ပုံလွှာဖျဉ်စကို ခွဲ၍ ထွက်  
လာတော့မတတ်။

ထို့ကောင် ဓားသွားတစ်လျှောက်လုံးတွင် ဓားဦး၏ ထက်မြက်မြသာ  
ဦးချွှန်နေရာတွင် နိုင်သော သွေးများစွန်းပေနေသည်။ သွေးတို့သည် ပုံလွှာ၏  
ရွှေပိန်းချုပ် ကန္တပေါ်ကိုကျော်၍ စီးကျလုမတတ်။

“ဘယ်လိုဖြစ်ရတာလဲ အလှတရားရယ်”

ပုံလွှာ၏ အမည်ကိုင်း၊ ပန်းချိုကျော်၏ အမည်ကိုင်း၊ ဒီပါ မဖတ်မိ။

ဒီပါ၏ မျက်လုံးအစုံ၊ ထို့နောက် အသက်ရှုံးသံ၊ ထို့နောက် လူပိခုန်နေ  
သော ရင်အုံအတွင်းမှ အသည်းနှလုံး၊ ထို့နောက် စီတ်ဖြာကြည့်ရှုတတ်သော  
အနုပညာသွေးတို့သည် ဆန့်ကျင်မှု အစုစုတို့ ပြမ်းတီးပေါင်းဆုံးနေသာ ပုံလွှာ  
ထဲက အလှတရားဆီသို့ စီးမြောသွားသည်။ စူးနှစ်ဝင်ရောက်သွားသည်။ပူးကပ်  
ကျော်ဝင်သွားသည်။

“သိပ်လှပါလား... . အလှတရားရယ်... . ဒီပေမယ့် နောက်ခံက ခရမ်း

ရောင်၊ မဟာရောင်၊ ပြီးတော့ ဆံပင်တွေ၊ မျက်ခုံးတွေ၊ မျက်လုံးတွေ၊ ပြီးတော့ ပခုံးစွန်း၊ လက်မောင်း၊ ရင်ညွန့်၊ အို... အစိတ်အပိုင်းတိုင်းမှာ ကြောက်စရာ ကောင်းတဲ့ အလှတရား ဝင်နေပါလား၊ ဘာဖြစ်လို့ အလှတရားရဲ့ အခြား တစ်ဖက်က ကြောက်စရာ အဓိပ္ပာယ်တွေကိုမှ အတူတက္ခ ဆောင်ယူထားရ သလဲကွုယ်...”

ပုံလွှာရှင်သည် အထဲမှ ရှိန်းကြွလာတော့မည်ဟု ခံစားမိသဖြင့် ဒီပါ နောက်သို့ ဆုတ်မိပြန်သည်။ ထိုအခါ သွေးစများ လိမ်းကျံနေသော ဓားသွားကို ပို၍ ထင်ရှားစွာ တွေ့လာရပြန်သည်။

“ဒီလို လက်ချောင်းလေးတွေဟာ ပန်းစည်းတစ်ခုခု၊ ဒါမှုမဟုတ် အမြိတ် စတွေ ကျေနေတဲ့ ပဝါတစ်ခုခုကိုသာ ရစ်ပတ်ကိုင်ဆောင်သင့်ပါတယ် အို... မဟုတ်ပါဘူးလေ၊ ဘာကိုမှ ကိုင်ဆောင်မထားဘဲ နေနိုင်လောက်အောင် ဒီ လက်ချောင်းလေးတွေဟာ လှတာပါ ကမ္မာလောကရဲ့... အလှဆုံး အရာဝတ္ထု မှန်သမျှဟာ ဒီလက်ချောင်းလေးတွေ အတွင်းမှာ အားနည်းညီးငယ် သွားကြ မှာပါ အခုတော့ကွုယ်... အခုတော့...”

သွေးစများ လိမ်းကျံနေသော ဓားသွားသည် မိမိ၏ ရင်ညွန့်ဆီသို့ ဦးတည်ချိန်ရွှေယ်လာတော့မည်လားဟု ဒီပါခံစားလာရပြန်သည်။

“ကြည့်ပါဦး... သွေးစတွေဟာ မြင်မကောင်းပါဘူးကွုယ်.. ဟင်..”

ဓားသွား၏ အောက်ဖက်ပုံလွှာ၏ ထောင့်တစ်နေရာတွင် တစ်စုံတစ်ခုကို တွေ့လိုက်သည်။ ထိုအရာကို ယခုမှုပင် ဒီပါမြင်တော့သည်၊ ပုံလွှာ၏ အမည်။  
“ကေရီ...”

“ကေရီ... တဲ့...”

“ထိပ်ထားသခင်မ ကြွချိလာပြီ ဟေ့ အာကာရွှေခန်းမလယ်မှာ ရပ်နေတာ ဘယ်သူလဲဟေ့၊ ထိပ်ထားသခင်မ ကြွမြန်းလာတဲ့လမ်းက ဖယ်ပါတော့လား”

ခန်းမဆောင်၏ အခြားမျှခံပေါက်ဆီမှ အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာ သည်။

ရွှေရောင်ချုပ်ဝတ်များကို ဝတ်ဆင်ထားသည့် ရဲမက်များ။

ရဲမက်များကို လှမ်းမြင်လိုက်ရသော်လည်း ဒီပါသည် ‘ကေရီ’ရှေ့မှ မခွာ မီ။ ရဲမက်တို့၊ အော်ပြောသော အမိန့်သံကိုလည်း သဲသဲကွဲကွဲ မကြားမိ၊ သူ၏ အာရုံတို့သည် ‘ကေရီ’တွင် စူးနစ်မြှုပ်ဝင်နေသည်။

“ဟေ့ ပြောတာ မကြားဘူးလား၊ ထိပ်ထားသခင်မ ကြွလာတဲ့လမ်းမှာ ဘယ်က နေပုဒ်အရှင်းအစိုင်းသား ရောက်နေတာလဲ၊ သွားစမ်း... ဖယ်စမ်း”

လေထဲသို့။ ကြာဗွတ်ဝှုံရမ်းသံကို ကြားလိုက်ရသည်။

ဒီပါ လူညွှန်ကြည့်လိုက်ရသည်။ ကြမ်းတမ်း ခက်ထန်သာ မျက်လုံးများကို တွေ့လိုက်ရသည်။ သို့သော် နေရာမှ မရွှေ့လျားမှ စကားပြန်လှန် မပြောဆိုမိ။

“တယ်... ခေါင်းမာတဲ့ ကောင်ပါလားဟေ့၊ ဒီအကောင် ကြောင်တောင် ကန်းလား၊ နားပင်းနေတဲ့ ကောင်လား၊ ဆွဲ့အနေတဲ့ ကောင်လား၊ ပြောမရလို့ ရှိရင် ကဲ... မဟိန္ဒကြာဗွတ်အကြောင်း ပြလိုက်စမ်း”

“သိပ်ကြိုက်ပေါ့ တပ်မှူး... ဒါမျိုးဆို သိပ်ကြိုက်ပေါ့... ကိုင်း... ”

“ရပ်လိုက်စမ်း... ”

ကြာဗွတ်သည် လေထဲတွင် ဝှုံရမ်းရင်း ရပ်တန်းသွားသည်။ အောင်မြင် လေးနက်သာ အမိန့်ပေးသံတစ်ခု ပေါ်လာပြန်သည်။ ထိုအခါမှပင် ဒီပါသည် ပုံလွှာတွင် စူးနစ်မြှုပ်ဝင်နေသာ သူ၏ အသိတရားတို့ကို ပြန်၍ ရရှိလာတော့ သည်။

နှစ်းရင်းဝန်ကြီး ဗညားမွန်ထော်၏ မျက်နှာကို သူပထမဆုံး သတိပြု လိုက်မိသည်။ ဗညားမွန်ထော်သည် သူ့ကို အုံအားသင့်စွာ ကြည့်နေလေသည်။

“မင်း ဝိဟာရမှာနေတဲ့ ဒီပါ မဟုတ်လား”

“ဟုတ်ကဲ့... ”

“မင်း ဒီအာကာရွှေထဲမှာ ဘာလုပ်နေတာလဲ”

“ကျွန်ုတ်တော်... ”

“ဘာဖြစ်နေကြတာလဲ နှစ်းရင်းဝန်ကြီး”

အပေါ်ဘက်ဆီမှ အသံတစ်သံ ပေါ်လာသည်။ ထိုအသံသည် ဂိုတသံ နှင့် မှန်တိုင်းသံတို့ ရောစပ်နေသာအသံ ဖြစ်သည်။ ဒီပါ မေ့ကြည့်လိုက် သည်။ ရွှေရောင်လက်သာ ဝါယဉ်။ ဝါယဉ်ပေါ်တွင်ကား... .

“ဇကရီး... ”

အရှိန်အဟုန်ပြင်းသာ စကားလုံးသည် ဒီပါ၏ ရင်ထဲမှ လွှင့်ထွက် သွားသည်။ သို့သော် အသံကား ပကတီ တိုးတိတ်ည်းသာနေသည်။

ပုံလွှာထဲမှ ဇကရီသည် ဒီပါကို စူးရှစ့် ငံ့ကြည့်နေသည်။

“ဟုတ်ပါတယ်... ဇကရီပါ... ဆန့်ကျင်ဘက်တို့ ရောပြွဲမ်းနေတဲ့

အလှတရားပါ၊ ကျူပ်သိပါတယ်၊ ဒီဆံပင်၊ ဒီမျက်ခုံး၊ ဒီမျက်လုံး၊ ဒီလည်တိုင်၊ ဒီပခုံးစွန်း”

နှုတ်မှုအသံ မထွက်တော့သော်လည်း ဒီပါ၏ ရင်ထဲတွင်မူကား စကားလုံး များသည် အရှိန်ပြင်းစွာ လှည့်ပတ်နေကြလေသည်။

“သူက ဘယ်သူလဲ နှုန်းရင်းဝန်ကြီး...”

“ဟို... အရှင်ဓမ္မကြာဏ် သိတင်းသုံးတဲ့ မှုံးဝန်းမြစ်ကမ်းဘေးက ပိုဘာရမှာနေတဲ့ သူငယ်လေးပါ ထိပ်ထား၊ သူ အရှင်ဓမ္မကြာဏ်နဲ့အတူ လိုက်ပါ လာတာ ဖြစ်ပါလိမ့်မယ်၊ ဟုတ်လားဟေ့... ဒီပါ”

“ဟုတ်ကဲ့”

“အံမာ- ဟုတ်ကဲ့တဲ့၊ တယ်လာတဲ့လူ နှုန်းရင်းဝန်ကြီးကိုများ ဟုတ်ကဲ့တဲ့ အေပုဒ်က အရိုင်းအစိုင်းနဲ့ တူပါတယ် ဟား... ဟား... ဟား”

“ကဲ... က သွားကြပါစို့၊ နှုန်းရင်းဝန်ကြီး သွားကြစို့。”

“မှန်ပါဘူရား...”

ဝေါယာဉ်သည် သူ့ရွှေမှာပင် ဖြတ်သွားလေသည်။ ကြာပွတ်ကိုင် ရဲမက် က ရင်ဘတ်ကို တွန်းဖယ်လိုက်သဖြင့် ဒီပါ နောက်သို့၊ ဆုတ်လိုက်ရသည်။ သို့သော် ရဲမက်ကို သူမကြည့်အား။ ဝေါယာဉ်ပေါ်မှ ‘ကေရီ’၏ နောက်ကျော ပြင်ကိုသာ ဝေးစိုက်ကြည့်နေမိသည်။ တဖြည့်ဖြည့်းဝေး၍ ... အာကာရွှေ ထဲမှ ထွက်ခွာ ပျောက်ကွယ်သွားသည်အထိ။

ပန်းချိုကျော်တို့၏ ပုံလွှာများဖြင့် ခမ်းနားစည်ပင်နေခဲ့သော အာကာရွှေ သည် ရှုတ်ခြည်းညီးမြှင့် ဖြော့တော့သွားသည်ဟု ဒီပါထင်လိုက်သည်။ ပုံလွှာ တို့၏ ဆေးရောင်နှင့်ကျွေးကောက် လိုန်ယူက်နေသော မျဉ်းအရေးအကြောင်း တို့သည်လည်း ခန်းမဆောင်အတွင်း၌ မြောက်သွေ့စွာ ကျွန်းရစ်ခဲ့ကြပြီ။ ရှင်သန ထက္ခနားခဲ့သော အနုပညာ အငွေ့အသက်တို့သည်လည်း ခန်းမဆောင်၏ အခြားတစ်ဖက်သော မူခံပေါက်ဆီသို့၊ စုဝေးလိုက်ပါသွားကြကုန်ပြီ။

“ချွန်းလဲတဲ့ မျက်လုံးတွေဟာ အပြင်မှာလဲ တကယ့်ကို အေးစက်မာကြာ နေကြပါလား၊ ပြုးရောင်သန်းတဲ့ နှုတ်ခမ်းမြှာတွေကလဲ အပြင်မှာ တကယ့်ကို တင်းမာနေကြပါလား... ‘ကေရီ’ထဲက ကေရီရဲ့ ဆန့်ကျင်ဖက်တို့၊ ပေါင်းဆုံး နေသော အလှကို ကျူပ်မအုံသွေ့တော့သူး... လောကမှာ အဲဒီလို့ အလှမျိုး တည်ရှိတယ်ဆိုတာကို ကျူပ် ယုံလိုက်ပြီ ကေရီရေ့...”

ဒီပါ၏ ရေရှည်နေသံသည်၊ အာကာရွှေထဲရှိ ပုံလွှာများကို ကျောဖြတ်၍ စိမ်းညှို့သော နံရုံကို ရိုက်ခတ်နေလေသည်။

“မကရိုရယ်... မင်းဟာ မဟာအလှပါပဲ၊ ဒီပေမယ့် မင်းရဲ့ အလှထဲ မှာ စူးဝင်နေတဲ့ အေးစက်မာကြောခြင်းတွေကို မင်းဖယ်ခွာပစ်လိုက်ပါလား... အို ဒါဟာလဲ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲလေ မင်းဟာ ပါဒနန်းတော်ရဲ့ နန်းရင်း ဝန်ကြီးတစ်ညီးကတောင်မှ အရှင်မလို့ ခေါ်ခြင်းခံရသူ ဖြစ်နေတယ် မဟုတ်လား... ကြီးကျယ် ခမ်းနားလွန်းခြင်းဆိုတဲ့ အရာကို မင်းရဲ့ အလှထဲက ဘယ်တော့မှ ဖယ်ရှားပစ်လို့ ရမှာမဟုတ်တော့ပါဘူး... ”

အာကာရွှေ၏ အတွင်းဘက်တွင် ပုံလွှာများစွာ ရှိနေသေးသည်။ သို့သော ဒီပါသည် အတွင်းဘက်သို့ ဆက်၍ မသွားတော့ပေါ့။ မကရိုရှေ့မှုခွာ၍ အခြား တစ်နေရာသို့ ဆက်လက်ထွက်ခွာသွားရန် သတိမရတော့ပေါ့။

“မကရိုပုံလွှာဟာ တကယ့်ကို ဂုဏ်မြောက်တဲ့ အနုပညာ လက်ရာပေပဲ ဒီပေမယ့် တစ်ခုခုလို့နေသေးတယ်ဆိုတာ ကျူပ်အခုသီလိုက်ပြီ ဟုတ်တယ် တစ်ခုခုလို့နေသေးတယ် အပြင်မှာ သက်ရှိထင်ရှားရှိတဲ့ မကရိုကို ကျူပ်တွေ့လိုက်ရတော့မှ ဒါကို ကျူပ်နားလည်လာတော့တယ်... ဒီမှာမကရို... မင်းမှာ အလှတရားနဲ့ ရက်စက်မှုဆိုတဲ့ အရာနှစ်ခု ပေါင်းဆုံးပါဝင်နေတဲ့ အလှရှိနေတယ် မဟုတ်လား... ဒီပေမယ့်... နောက်ထပ်တစ်ခုရှိသေးတယ်၊ နောက်ထပ်တစ်ခု တစ်ခု တတိယမြောက် တစ်စုံတစ်ခုရှိနေသေးတယ်၊ အဲဒီတစ်စုံတစ်ခုကို မင်းရဲ့ မျက်လုံးတွေထဲမှာ စောစောက ငါတွေ့လိုက်ရပါတယ် မင်းမှာ ရက်စက် တင်းမာခြင်းဆိုတာတွေ ရှိနေပေမယ့် တကယ်တော့ မင်းဟာ မိန်းမသားတစ်ညီးပဲ ဖြစ်တယ်မဟုတ်လား မင်းဟာ ဘာပဲဖြစ်ဖြစ် မိန်းမသား၊ နှပါးတဲ့ မိန်းမသား၊ မိန်းမသားရဲ့ အသည်းနှလုံးဟာ ... ကျားခြေသံ့တို့ရဲ့ နှလုံးသားတော့ မဖြစ်နိုင်ဘူး ဒါကို ကျူပ် သီပါတယ်”

အကယ်၍ သာ... အာကာရွှေထဲသို့ ဝင်ခဲ့သည့် ဥယျာဉ်တော်ဘက် မှုပေါက်သို့ ဒီပါပြန်လှည့်သွားလိုက်လျှင်၊ နန်းတော်ခန်းမဆောင်ဆီမှ ဘိသာ သဘင်၏ ဆူညံသော အသံများကို ကြားနိုင်မည် ဖြစ်လေသည်။ သို့သော ဒီပါကား ‘မကရို’ရှေ့မြောက်မှ မခွာသေးပေါ့။

“အင်း ... အလှတရားရယ် ရက်စက်မာကြောမှုရယ် ပြီးတော့ နောက်ထပ် တစ်စုံတစ်ခု၊ အဲဒီတစ်စုံတစ်ခုဟာ ဘာလဲဆိုတော့ ကျူပ်

ထုတ်ဖော်ပြောဖို့ မစွမ်းသာဘူး မကရီ တကယ်လို့ မင်းရဲ့ ပုံလွှာကို ကျေပ်ရေးဆွဲရရင်တော့ . . . ”

ထိအခိုက်မှာပင် ဒီပါသည် သူ၏ အနုပညာကို သူပြန်၍တွေ့ရှိသွားသည်။ အခိုက်အတန်မျှ ရပ်တန်နေခဲ့သော အနုပညာ၏ စီးဆင်းလှည့်ပတ်နေမှုတို့သည် သူ့တစ်ကိုယ်လုံးတွင် ပြန်လည်လှုပ်ရှား လူးလွန်လာသည်။

“အို . . . ကြည့်စမ်းကျေပ် ဘာကြောင့် ဒါကို စောစောက မတွေးမိတာလဲဟင် . . . မင်းကို မြင်လိုက်ရစဉ်က မင်းရဲ့ ပုံလွှာကို ကျေပ်ရေးမယ်လို့ ဘာကြောင့် ကျေပ် စိတ်မကူးခဲ့မိတာလဲ ဟင် ရေးရမှာပေါ့ . . . ရေးရမှာပေါ့ . . ကျေပ်ဟာ ပုံလွှာရေးတဲ့သူပဲ မင်းပုံလွှာကိုလဲ ကျေပ်ရေးရမှာပေါ့ ဒါပေမယ့် မင်းကို ကျေပ် တစ်ကြိမ်ထပ်ပြီး တွေ့လိုသေးတယ် မကရီပုံလွှာတူရေးမယ့် မျက်လုံးတွေနဲ့ မင်းကို ကျေပ်ထပ်ပြီး ကြည့်ချင်သေးတယ်၊ ကျေပ်ရေးရရင်တော့ မင်းရဲ့ အလှမှာ ရှိနေတဲ့ နောက်ထပ် တစ်စုံတစ်ခုကို ကျေပ် တွေ့ရှိနိုင်မှာပဲ . . . ”

နန်းတော် ခန်းမဆောင်ဆီမှ ခရာသင်းသံများ အာကာရှုံးခန်းမထဲသို့ ဝင်ရောက်လာသည်၊ ကောင်းချိုးပြုဘာပေးသံများကို ဒီပါ ပိုပိုသာ ကြားလိုက်ရသည်။

“နောက်ထပ်တစ်ကြိမ်ထပ်ပြီး တွေ့ဆုံးကြသေးတာပေါ့ . . . မကရီ ဒီအာကာရှုံးထဲမှာပဲ ဖြစ်ဖြစ်၊ တစ်နေရာမှာပဲ ဖြစ်ဖြစ်၊ အဲဒီတစ်ခါကျရင်တော့ မင်းရဲ့အလှကို ကျေပ်ရဲ့ ပုံလွှာရေးတဲ့ လက်တွေနဲ့ သေသေချာချာကြီး စိပ်ဖြာခွဲခြမ်းနှင့်လိမ့်မယ်၊ အင်း တစ်ခုတော့ရှိတယ်လေ . . . အဲဒီအခါမှာ မင်းသာခုနတုန်းကလို ရွှေဝါယာ၌ပေါ်မှာ ရှိမနေဖို့လိုတယ် . . . ”

ဝင်လာခဲ့သည့် မှစ်ဝသို့ ဒီပါ ပြန်ထွက်လာခဲ့သည်။ ခန်းမဆီမှ ကောင်းချိုးပြုဘာသံများနှင့် ခရာသင်းမှုတ်သံများကို ပို၍ ကျယ်လောင်စွာ ကြားလိုက်ရသည်။

ဒီပါသည် ‘မကရီ’ ရှေ့မှ ထွက်ခွာလာသည့် အချိန်ထိ တစ်ခုခုကို မြေလျှော့နေခဲ့လေသည်။ သို့သော သူမြေလျှော့သည့်အရာကို သူကိုယ်တိုင်ပင် သတိမထားခဲ့မိပော့။ ‘မကရီ’ကို ရေးဆွဲသော ပန်းချိုကျော်၏ အမည်ကို သူဖတ်ရှုမသွားခဲ့။ အကယ်၍သာ ထိအရာကို သူမြေလျှော့သွားခြင်း မရှိခဲ့ပါက ‘မကရီ’၏ ညာဘက်ထောင့် အောက်ဘက်တစ်နေရာမှာ . . . ။

“ပန်းချိုကျော် နိုန္တရေးဆွဲ ပူဇော်သည်”ဟူသော စာလုံးများကို သူတွေ့ရ

မည်ဖြစ်လေသည်။

နှစ်းတော် ခန်းမဆောင်အတွင်းသို့ ဒီပါပြန်၍ မဝင်နိုင်တော့ပေ။ နှစ်းတွင်းသူ၊ နှစ်းတွင်းသားတို့ဖြင့် ပြည့်ကြပ်နေသော ခန်းမဆောင်သည် လိုင်းလုံးတို့ဖြင့် အတိဖြီးသော ပင်လယ်ရေပြင်လို့ ဖြစ်နေသည်။

ဘိသေကသဘင်လည်း ပြီးစီး အောင်မြင်သွားပြီ ဖြစ်သည်။

သူခမှာခ နှစ်းစောရှင်၏ ဦးခေါင်းတွင် ရွှေရောင်မကိုဋ္ဌတစ်ခု ဆင်မြန်းထားပြီး ဖြစ်သည်။ မင်းသားငယ်သည် ဟစ်အော်ကြွေးကြော်နေသည့် လူများကိုကြည့်ရင်း ပြုးရယ်နေသည်။ အမြတ်ဖေ ခက်ထန်မောက်မှာနေသော အမူ အရာများပင် သူ့မျက်နှာပေါ်မှ ပျောက်ကွယ်နေသည်။ ဘိသေကသဘင်၏ နိဂုံးချုပ်တွင် သူခမိန်ချုပ် ‘ဓနဉာဏ်’ ပြောခဲ့သည့် နောက်ဆုံးစကားလုံးများက သူ့နားထဲမှ မထွက်သေးပေ။

“သူခမှာခနှစ်းစောရှင်သခင်သည် ယခု ဘိသေကသဘင်မှစ၍ သမိန်စက္ကဝတ်ဟူသော နာမကို ခံယူအပ်ပေပြီ။ သခင်သည် သမိန်စက္ကဝတ် ဖြစ်ခဲ့ပြီ”

သလွန်ပေါ်တွင် ထိုင်နေသည့် အစ်မတော်ကို လှမ်းကြည့်၍ မင်းသားငယ်သည် နှစ်မြိုက်စွာ ပြုးပြလိုက်သည်။ အစ်မတော်ကို အထူးတလည်း ကျေးဇူးတင်နေမိသည်။ စင်စစ် သီလဝါကျွန်း စစ်ပွဲကို တိုက်ခိုက်အောင်မြင်ခဲ့သည်မှာ သူခမှာခနှစ်းစောရှင်နှင့် အစ်မတော်တို့နှစ်ဦး ဖြစ်သည်။ သမိန်စက္ကဝတ်ဘွဲ့ကို လည်း နှစ်ဦးပူးပေါင်းခွဲဝေ၍ ခံယူရမည်သာ ဖြစ်သည်။

သို့သော်.. ယခုမူ သူခမှာခနှစ်းစောရှင် တစ်ဦးတည်းသာ သမိန်စက္ကဝတ်ဘွဲ့ကို အပြည့်အဝခံယူသွားနိုင်ခဲ့သည်။

သူခမှာခနှစ်းစောရှင်သည် ကျောတွင် စလွယ်သိုင်းထားသော လေးကိုင်းကို ပွဲတ်ရင်း သလွန်ဘက်သို့ လှမ်းပြောနေသည်။

“နေစမ်းပါဦး အစ်မတော်ရဲ့၊ ဘာကြောင့် သမိန်စက္ကဝတ်ဘွဲ့ကို နှစ်းစောရှင်သာ ခံယူလို့ ပြောခဲ့တာတူန်း.. .”

“အစ်မတော်အတွက် စစ်သူရဲကောင်းဘွဲ့ဆိုတာ မလိုဘူး နှစ်းစောရှင် ဒီဘွဲ့ဟာ ယောက်ဗျားတွေနဲ့သာ ထိုက်တန်တယ်၊ မိန်းမတွေ ခံယူအပ်တဲ့ ဘွဲ့ မဟုတ်ဘူး၊ တကယ်လို့ မိန်းမတွေ ခံယူအပ်တယ်ဆိုလဲ အစ်မတော် လက်မခံပါဘူး.. .”

“အော်. . . အော်. . . ကျွ် နားလည်ပြီ၊ အစ်မတော်မှာ ပါဒန်းတော်  
တစ်ခုလုံး အလိုအလျောက် အပ်နှင့်ထားတဲ့ ထိပ်ထားမကရီဆိုတဲ့ဘွဲ့၊ ရထားပြီ  
မဟုတ်လား ဟား. . . ဟား. . . ဟား. . . ”

ဒီပါသည် နန်းတော်ခန်းမဆောင်သို့ဝင်သော စကြိန်လမ်းမှ ရွှေသို့。  
ဆက်၍ တိုးဝင်မရနိုင်တော့ပေါ့၊ ပါဒန်းတော် ရဲမက်အစုများသည် တစ်စု  
ပြီး တစ်စု စကြိန်လမ်းကို ဖြတ်သွားနေကြသည်။ ဆရာတော် အရှင်ဓမ္မညာဏ  
ရှိရာသို့ ပြန်သွား၍လည်း မရတော့၊ လိုင်းလုံးများလို တစ်စုပြီးတစ်စု ဖြတ်သန်း  
နေသည့် လူအုပ်ကြီးကို ကြည့်ရင်း ဒီပါသည် ဝိဟာရမှ သူ့အခန်းသို့သာ  
ပြန်သွားချင်နေသည်။ သို့သော် ဝိဟာရသို့ပြန်သွားရန်အတွက် တစ်ခုခုက  
သူ့ခြေလျမ်းများကို တုပ်နှောင်ထားပြန်သည်။

‘မကရီ’ကို တစ်ကြိမ်ထပ်၍ တွေ့လိုသေးသည်။

ပုံလွှာရေးသော မျက်လုံးများဖြင့် မကရီကို ကြည့်လိုသေးသည်။

“အမောင်. . . ”

စကြိန်လမ်း၏ ကျောက်ဖြူသားတိုင်တစ်တိုင် နောက်ကွယ်မှ အသံ  
တစ်ခုထွက်ပေါ်လာသည်။

ပြုးရယ်နေသော မိတေန်း၏ လှပေါ်သော မျက်နှာပေါ်လာသည်။

“အမောင့်ကို မိတေန်း လိုက်ရှာနေတာ. . . ”

“အာကာရွှေက အခုပဲ ပြန်ရောက်လာတယ်လေ. . . ”

“ဟုတ်လား၊ အာကာရွှေထဲမှာ အမောင် ပုံလွှာတွေ အများကြီး တွေ့ခဲ့  
တယ် မဟုတ်လား၊ အမောင် သဘောကျတယ် မဟုတ်လား. . . ”

“မကရီ”အကြောင်းကို ပြောပြမည်ဟု စိတ်ကူးလိုက်ပြီးမှ ချက်ချင်းပင်  
ပြန်၍ ဖြုံသိပ်လိုက်သည်။

“အမောင် ဘာတွေစုံစားနေသလဲ၊ မိတေန်းရဲ့ ပုံလွှာတူကော. . . ”

“ဘယ်ဟာလဲ”

“ဟင်. . . ဖော်ပြုတောင်ကုန်းမှာတုန်းက အမောင် ပြောခဲ့တဲ့ ပုံလွှာ  
လေ. . . ”

“အော်. . . ကျွ် ရေးပြီးပြီ မိတေန်း၊ ဒါပေမယ့် စိတ်တိုင်းမကျသေးဘူး၊  
နည်းနည်းထပ်ဖြည့်ချင်သေးတယ်. . . ”

“ရေးပြီးပြီ ဟုတ်လား၊ မိတေန်း သိပ်ဝမ်းသာတာပဲ အမောင် သိပ်တော်

တာပဲနော်၊ အမောင် ပါဒနှစ်းတော်ကို လာနေပါလား... ဟင် အမောင်လေ ပါဒနှစ်းတော်မှာဆိုရင် ပန်းချီကျော် ဖြစ်မှာပါ..."

ရဲမက်အစုတစ်စု သူတို့ရှုံးသို့ ရောက်လာသည်။ ရဲမက်အစု၏ ရှုံးသုံးမှ လိုက်လာသူကား ပါဒနှစ်းတော်တွင်း အသက်အကြီးဆုံး တပ်မှူးကြီး သမိန် ပြတ်ဖြစ်လေသည်။ မိတနော်သည် ရှုတ်တရက် ကျောက်ဖြူ။သားတိုင်လုံး နောက်သို့ ပုံနှုန်းကွယ်လိုက်သည်။ ရဲမက်အစု လွန်သွားပြီးမှ တိုင်လုံး နောက်ကွယ်မှ ပြန်၍ထွက်လာသည်။

“မိတနော် ဘာဖြစ်သွားတာလဲ...”

“အို... ဟို... တပ်မှူးကြီးပါ သူ့ကိုကြောက်လို့...”

“ဘယ်သူလဲ၊ ဘယ်က တပ်မှူးကြီးလဲ...”

“ဟိုမှာ...”

မိတနော် သမိန်ပြတ်ဇော် ညွှန်ပြလိုက်သည်... ။ သို့သော် နောက်ထပ် ရဲမက်အစုတစ်စု ဖြတ်သွားသဖြင့် တပ်မှူးကြီး သမိန်ပြတ်ဇော် ဒီပါမမြင်လိုက်ရ တော့ပေါ့ အကယ်၍ ရဲမက်တစ်စုစု ဖြတ်မသွားသည်ပင် ဆိုစော်း တပ်မှူးကြီး သမိန်ပြတ်သော် ဒီပါ၏ ရှုံးမှောက်တွင် ရပ်နေသည်ပင် ဆိုစော်း တပ်မှူးကြီး သမိန်ပြတ်ဇော် ဒီပါမြင်မည်မဟုတ်တော့... ။

ရွှေဝါယာဉ်သည် ခန်းမဆောင်အတွင်းရှိ လူများအပေါ်မှ ကဲမိုးနေသည်။ ရွှေဝါယာဉ် ဖြတ်သွားရာ နေရာတိုင်းတွင် နှစ်းတော်သားတို့ ဒူးတူပ် နေကြသည်၊ ဓကရိုက် တွေ့ရပြန်ပေပြီ။

“အမောင်... ဘာတွေများ... အော်... နှင်းဟောမာ ထိပ်ထားပါလား”

“ဘယ်သူ... ဘာ... မိတနော်...”

“နှင်းဟောမာလေ... နှင်းဟောမာထိပ်ထား၊ အရှင့်သား နှစ်းစောရှင်ရဲ့ အစ်မတော်ပေါ့...”

“နှင်းဟောမာ... တဲ့လား...”

“အင်းလေ... နတ်ရွှေစံ ရာဇာစောနောင် ဘုရင်ကြီးရဲ့ သမီးတော်...”

ရွှေဝါယာဉ်သည် စကြိုန်တစ်ခုအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ စကြိုန်လမ်း အကွဲ့သို့ ရွှေဝါယာဉ်ချီးကွဲ့ဝင်သွားသည် တဒဂ်မြင်ကွင်းသည် ရှုတ်ခြည်းပင် ဒီပါ၏ ရင်ထဲသို့ စူးနစ်ဝင်ရောက်သွားလေသည်။ စကြိုန်လမ်းကွဲ့နဲ့ရှုတ်ခြည်းပင် ချီးကွဲ့ထားသည့် ကည်းဆီးတိုင်မှ မီးရောင်

သည် ဝေါယာဉ်ပေါ်မှ ‘မကရီ’၏ မျက်နှာပေါ်သို့ လေတွင် လွင့်နေသော တိမ်ရိပ်တစ်ခုသဖွယ် ဖြတ်သန်းသွားသည်။ မကရီ၏ မျက်နှာပြင်မှ နည်က်ခြင်း အဆင်းကို အဝေးမှပင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။ လည်တိုင်မှ ပုလဲ သွယ်နှင့် ပခုံးတွင် ဖြန့်ကျက်ထားသော ရတနာ ကမ္မလာတို့သည် ရှုတ်တရက် ဖြိုးပြက်သွားကြသည်။ ထို့ထက် ဝေါယာဉ်၏ ရွှေတူရှုဆီသို့သာ မမိုတ်မသုန် ကြည့်နေသော၊ ပဲယာထက်အောက်သို့ စောင်းငဲ့ချုပ်ကြည့်မနေသော မကရီ၏ မျက်လုံးများက ပို၍ ကွန်မြှုံး တောက်ပနေကြသည်။ အလှုတရားသည် အချိန် တိုင်းတွင် မာန်မာနကို ဆင်ယင်ထားနေသည်။

“မကရီရဲ့ ပုံလွှာကို ငါ ရေးလို့ရပြီ”

“ဘာလဲဟင်၊ အမောင်... ဘာကို ရေးလို့ရပြီလဲ”

“မကရီရဲ့ ပုံလွှာ...”

“ဘယ်မကရီလဲ...”

မိတနော်ဘက်သို့ ပြန်လှည့်လိုက်သည်။ ဒီပါ၏ မျက်နှာမှာ ထူးထူး ခြားခြား တည်ပြုမြတ်သွားသည်ဟု မိတနော် သတိထား လိုက်မိလေသည်။

“မင်း... မသိပါဘူး။ ပန်းချိရေးဆွဲတဲ့ လူတစ်ယောက်ရဲ့ အာရုံကို မင်းမသိဘူး မိတနော်”

ဒီပါ၏ အသံသည်လည်း ရှုတ်တရက်ပင် စိမ်းကားသော အသံဖြစ်သွားသည်။ မိတနော်သည် စကြိုန်လမ်း၏ ကျောက်ဖြူဗြိုင်လုံးမှ ပန်းကနုတ်များကို အယောင်ယောင် အမှားမှား ဆုပ်ကိုင်သွားမိလေသည်။ ထို့နောက် မသိမသာ တုန်ယင်နေသော အသံဖြင့် ဒီပါကို စွဲစွဲကြည့်ရင်း ပြောသည်။

“ပန်းချိရေးတဲ့ လူတစ်ယောက်ရဲ့ အာရုံကို မိတနော်လဲ မသိပါဘူး၊ သိလဲ မသိချင်ပါဘူး အမောင်... ဒါပေမယ့် ဒီပါဆိုတဲ့ လူတစ်ယောက်ကို တော့ မိတနော် သိချင်ပါတယ် အမောင့်ကိုတော့ မိတနော် သိလဲသိပါတယ်”

“ဘာတွေပြောတာလဲ မိတနော်၊ ကျော်နားမလည်ဘူး၊ အဲဒါတွေ ထားလိုက်စမ်းပါ၊ ခုနက ရွှေဝေါယာဉ်ပေါ်မှာ ပါသွားတဲ့သူဟာ ရာဏေနောင် ဘုရင်ကြီးရဲ့ သမီးတော် နှင်းဟေမာတဲ့လား... ဟုတ်လား...”

“ဟုတ်တယ်... အမောင်၊ နှင်းဟေမာတဲ့...”

“နှင်းဟေမာ မဟုတ်ပါဘူး၊ သူဟာ မကရီပါ”ဟု ဒီပါ စိတ်ထဲမှ ရေရှး နေမိသည်။

“အမောင်. . . ”

“ဘာလဲ မိတနော်. . . ”

“မိတနော် ပုံလွှာတူ နက်ဖြန်ရမလား. . . ဟင် အမောင် ဒီနှစ်းတော်ကို  
မလာပါနဲ့ မိတနော် ထောင်ကုန်းကို လာခဲ့ရမလား”

“ထောင်ကုန်းပို့မလာနဲ့ မိတနော်၊ ဝိဟာရကိုပဲ လာခဲ့၊ ဝိဟာရမှာ ကျေပ်  
ရှိနေမယ်”

မိတနော်၏ ဆံစများနှင့် ငွေခြည်ပုဝါမြှုတ်တို့ လေတွင် လွင့်ဝဲနေပုံကို  
မကျေနပ်နိုင်သေး၍ ထောင်ကုန်းဆီကို သွားမည်ဟု ကြံစည်ထားခဲ့  
သော စိတ်ကူးများ ပျက်ပြယ်သွားသည်ကို ဒီပါသည် မိမိကိုယ် သတိမထားလိုက်  
မိပေ။

“ကောင်းပြီ. . . အမောင်၊ နက်ဖြန် မိတနော် ဝိဟာရကို လာခဲ့မယ်”

“ကောင်းပြီလေ၊ ဘိသကလဲ ပြီးသွားပြီ၊ ကျေပ် ပြန်မယ်၊ ဆရာတော်  
ကိုလဲ မတွေ့ရတော့ဘူး”

ဒီပါလှည့်ထွက်လာခဲ့သည်။ ကျောက်ဖြူတိုင်လုံးမှ ပန်းကန္တ်များကို  
ဆုပ်ကိုင်ထားဆဲ ဖြစ်သော မိတနော်က ခပ်တိုးတိုးမှာနေလေသည်။

“ပုံလွှာတူနော်. . . အမောင်၊ မိတနော်ရဲ့ ပုံလွှာတူ. . . ”

\*

\*

\*

“ပါဒနေပြည်တော် တစ်ဝှမ်းလုံးမှာ ဘုရားစေတီတွေနဲ့ချည်း ပြည့်နေစေ  
ချင်သလား. . . ရပါတယ်၊ ပါဒနိုင်ငံတော်သားတွေကို နေ့စဉ်နဲ့အမျှ ဘုရားတည်  
တဲ့ အလုပ်နဲ့ပဲ အချိန်ကုန်စေချင်သလား. . . ဖြစ်ပါတယ်၊ ဒါဟာ သိပ်ခဲယဉ်းတဲ့  
ကိစ္စမဟုတ်ပါဘူး၊ ဒီမှာ နန်းရင်းဝန်ကြီးး၊ ကျေပ် ခမည်းတော်က စပြီး အစဉ်  
အဆက်ကို ရေတွက်ကြည့်စမ်း၊ ဘကြီးတော် ဟံသာသေနမင်းကြီးး၊ ဘိုးတော်  
မြတ်စောနောင်မင်းကြီးး၊ ပြီးတော့ ဘိုးတော်ကြီး နရသေနမင်း. . .

သမိန်စက္ကဝတ်ဘွဲ့ခဲ့ နန်းစောရှင်၏ အသံသည် နန်းတော်ရင်ပြင်တွင်  
ဟိန်း၍ ထွက်နေသည်။ နန်းစောရှင်မှုတစ်ပါး ကျွန်းအမျှားအမတ် အားလုံးသည်  
နားထောင်သူများချည်း ဖြစ်နေသည်။

“. . . သီလဝါကျွန်း သူပုံနှံသူကန်လို စစ်မက်အရေးပေါ်လာတော့၊  
ဘယ်သူ ဘာတတ်နိုင်ကြသေးသလဲ၊ ဘုရားတည်နေတဲ့ လက်တွေဟာ သူပုံနဲ့  
လည်မျိုးကို ချိန်ရှယ်ပစ်လွှတ်ဖို့ လေးနဲ့မြှားတံ့ကို မကိုင်နိုင်ကြတော့ဘူး မဟုတ်

လား၊ ကျပ်နဲ့ အစ်မတော်တို့သာ ဒီအရေးကို ဦးမဆောင်ရင် ဒါ ပါဒန်းတော် ထဲက ဘယ်ဘူးဒါယကာ၊ ဘယ်စေတီ ဒါယကာ ထွက်လာမလဲ”

သုခမှာခ နှစ်းစောရှင်၏ ပျော်ဦးညီ မျက်နှာပြင်သည် နီရဲနေသည်။ တပ်မှူးကြီး သမိန်ပြတ်ကေား ခေါင်းငါက်စိုက်ချလျက် ကျောက်ရွပ်တု၏ ဌိမ်သက်ခြင်းမျိုးဖြင့် ရပ်နေသည်။ နှစ်းရင်းဝန်ကြီး ဗညားမွန်ထော်သည်လည်း နှစ်းတော်၏ ကျောက်သားရင်ပြင်မှ မျက်နှာမခွာတော့။ ကျွန်တပ်မှူးများနှင့် အမှူးအမတ်တို့သည်လည်း နှစ်းစောရှင်ကို မကြည့်ဘဲ မိမိတို့၏ ရွှေတူရှုဆီ သို့သာ မဖိတ်မသုန် ငေးငိုင်နေကြသည်။

“သီလဝါကျွန်းစစ်ပွဲ အောင်မြင်မှုရဲ့ အောင်ပွဲအဖြစ် ဘုရားစေတီတစ်ဆူ တည်သင့်ပါသည်”ဟု ဗညားမွန်ထော်က ညီလာခံ စတင်ပြုလုပ်သည့် အချိန် တွင် သုခမှာခနှစ်းစောရှင်အား အကြံပေးတိုက်တွန်းခဲ့သည်။ “ဘုရားစေတီ တည်ဖို့ တကယ်လိုအပ်နေသလား”ဟု နှစ်းစောရှင်က မေးသောအခါ ပုထိုး စေတီတည်ဆောက်မှုတွင် အေားအစီး တာဝန်ယူရသော အမတ်က နာခံတော် တစ်ဦးထံမှ ပုရပိုက်ကို ယူပြီး၊ ပါဒဘုရင် အစဉ်အဆက် တည်ခဲ့သည့် ဘုရား စေတီများ၏ မော်ကွန်းကမ္မည်းကို ဖတ်ကြားလိုက်သည်။

သုခမှာခနှစ်းစောရှင်သည် အမတ်၏ ဖတ်ကြားသံ မဆုံးမိမှာပင် ပြင်းထန် သော အသံဖြင့် အော်ငါ်လိုက်သည်။ ထိုအချိန်မှုစဉ် ညီလာခံသဘင်သည် နှစ်းစောရှင်၏ ဒေါသတို့ဖြင့်သာ လွှမ်းမိုးသွားခဲ့လေသည်။

“ဘုရားပုထိုးတွေနဲ့ ပြည့်နေတဲ့ ပါဒနိုင်ငံရဲ့ ပြင်ပကို လှမ်းကြည့်လိုက် ကြစမ်း၊ အရှေ့ဘက်မှာ အနောက်ဘက်မှာ မြောက်ဘက်မှာ အရပ်ရှစ်မျက်နှာ ဝန်းကျင်မှာ ယူဇာပေါင်းများစွာ ငေးကွာတဲ့ ဟိုး.. မဏီမဒေသက အသားမည်း နက်တဲ့ ရန်သူတွေဟာ ပါဒနိုင်ငံတော်ရဲ့ ဘုရားစေတီတွေရဲ့ထဲက ဌာပနာတွေ ကိုဖောက်ပြီး အထဲက ရတနာတွေကို လုယူဖို့ သိမ်းပိုက်ဖို့ ကြံးစည်ကြီးစား နေကြမယ်ဆိုတာကို မသိကြဘူးလား၊ ဒါကို မတွေးကြမိဘူးလား.. . ဟင် ပြောကြစမ်းပါညီး”

“သမိန်စက္ကဝတ်ဘွဲ့ကို ခံယူပြီးတဲ့နောက်ပိုင်းမှာ နှစ်းစောရှင်က ပိုပြီး ခက်ထန်လာတယ်၊ သီလဝါကျွန်းစစ်ပွဲဟာ သူ့ရဲ့ ခက်ထန်မောက်မာမှုကို မီးဖြူက်ပေးလိုက်သလို ဖြစ်သွားပါပကောလား”

နှစ်းရင်းဝန်ကြီးသည် ဖြူလွှာသော ကျောက်သားရင်ပြင်ကို ငေးကြည့်ရင်း

စိတ်ထဲမှ ရေရှိနေမိလေသည်။

“မဏီမအေသက အသားမည်းနက်တဲ့ ရန်သူတဲ့။ ပါဒိနိုင်ငံတော်ရဲ့ ဘုရား စေတီပုံထိုးတွေမှာ ဒီလို ပြင်းထန်တဲ့ ရန်သူတွေ ဂိုင်းဂိုင်းလည်နေတယ်ဆိုတာ ဘယ်ဘူရင်လက်ထက်တုန်းကမှလဲ မသိခဲ့ရပါလား၊ ဘာမှုလဲ မဖြစ်ခဲ့ပါလား၊ အင်း။။ သမိန်စက္ကဝတ်ဟာ သူ့ရဲ့ ဆူပွာ်နေတဲ့ စစ်သွေးကို အချည်းနှီး အသုံးချချင်လို့၊ မရှိတဲ့ အရေးကိုစွဲကို အရေးတကြီး လုပ်နေတာပဲ၊ ခက်တယ် လေ သူကလဲ ရက်များမကြာမိမှာ ပါဒိနိုင်ငံရဲ့ ဘူရင်ဓကရာဇ် ဖြစ်လာတော့ မှာကိုး၊ ခက်ထန်မောက်မာပြီး စစ်သွေးတွေ ဆူနေတဲ့ အသက်နှစ်ဆယ် မပြည့် သေးတဲ့ မင်းပျိုတစ်ယောက်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဘာတွေဖြစ်လာမလဲ မသိဘူး”

“မျက်နှာတွေ အောက်ငံပြီး မူးပိုင်တွေချမနေစမ်းပါနဲ့ ဒါဟာ ဘုရားတစ်ဆူ တည်ပြီး ရေစက်ချုတဲ့ ဓမ္မသဘင် မဟုတ်ဘူး၊ ဒါဟာ ရှင်ဓမ္မညာဏာရဲ့ ဝိဟာရ မဟုတ်ဘူး၊ သမိန်စက္ကဝတ်ရဲ့ ညီလာခဲ့”

နှစ်းစောရှင်သည် ပထားလုပ်ထက်မှ ဆင်းလာသည်။

ဗညားမွန်ထော်သည် ရိုဝင်သော သို့သော် စူးရှေနေဆဲဖြစ်သော မျက်လုံး များဖြင့် နှစ်းစောရှင်ကို မေ့ကြည့်လိုက်လေသည်။

“အရှင့်သား၊ ဘုရားပုံထိုးစေတီ တည်ဖို့ကိုစွဲဟာ ပါဒိနိုင်ငံသူ နိုင်ငံသား တွေအတွက် ပင်ပန်းဆင်းရဲတဲ့ တာဝန်တော့ မဖြစ်ကောင်းပါဘူး၊ ဒါပေမယ့် ဒီလိုကိုစွဲမျိုးကို ခုနေခါမှာ မဆွေးနွေးသင့်သေးဘူး ထင်ပါတယ်၊ အရှင်ပုံစံညာနဲ့ အရှင်ဓမ္မညာဏာ မထော်မြတ်နှစ်ပါးကိုယ်တိုင် ဦးစီးဆွေးနွေးတိုင်ပင်မှာသာ အရာရောက်ပြီးပြတ်မယ်လို့လဲ ထင်ပါတယ်”

သမိန်ပြတ်နှင့် အခြားတပ်မှုးများ၊ အမှုးအမတ်များသည် ဗညား မွန်ထော်၏ စကားကို လက်ခံသဘောတူသည့် အသွင်ဖြင့် င့်ထားကြသော ငေးငိုင်နေကြသော မျက်နှာများ၊ မျက်လုံးများကို ပြန်၍ လူပ်ရှားလိုက်ကြသည်။

“ကောင်းပြီလေ၊ နှစ်းရင်းဝန်ကြီး ပြောတာလဲ မဆိုးပါဘူး၊ ပြီးတော့ ကျူးမှု ဟာ ပါဒိနိုင်ငံတော်ရဲ့ အစဉ်အလာကိုတော့ မဖောက်ဖျက်ကောင်းဘူး၊ မဟုတ်လား၊ ကဲ့။။ ကောင်းပြီ၊ အခုပဲ ဝိဟာရကိုသွားကြစို့၊ ဒီလိုဘုရားတည်တဲ့ ကိုစွဲမျိုးနဲ့ သမိန်စက္ကဝတ်ရဲ့ အချိုင်းတွေကို အချည်းနှီးအဖြစ် မခံနိုင်ဘူး၊ ကိုင်း။။ နှစ်းရင်းဝန်ကြီး။။ ဝိဟာရကို သွားဖို့ စီစဉ်ပါ။။”

သမိန်ပြတ်အောင့် ဗညားမွန်တော်တို့သည် အလိုအလျောက်ပင် တစ်ယောက် ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်မဲကြသည်။ ထိုမျက်လုံးနှစ်စုံတို့၏ အတွင်း၌ရှိသော အဓိပ္ပာယ်များသည် အသီးသီး အသက တူညီနေကြမည် ဟုလည်း နှစ်ဦးစလုံး နားလည်နေမဲကြလေသည်။

\* \* \*

မှုံးဝန်းမြစ်သည် မိုးဥတ္တရာသီများမှတစ်ပါး ကျွန်းအချိန်များတွင် စိမ်းပြာသော ရေအလျဉ်ကို ပိုင်ဆိုင်သည့် မြစ်ဖြစ်သည်။

သို့သော ယခုအခါသည် မိုးရာသီကာလ မဟုတ်ပါဘဲလျက် မှုံးဝန်း မြစ်ရေပြင်သည် နောက်ကျိုနေသည်။ စိမ်းပြာသော ရေအလျဉ်တို့အစား ညီတိ သော နီကြန်းသော လှိုင်းတို့က နေရာယူထားကြသည်။ ကြည်လင်ခြင်းအစား၊ နောက်ကျိုခြင်း ဝင်ရောက်နေသည်။ ‘ဝိဟာရ’ကို ဝန်းပိုက်ပတ်ခွေနေသော နေရာတွင်သော်မှ မှုံးဝန်းသည် နီကြန်းနောက်ကျိုနေသည်။

ရှင်ဓမ္မညာဏသည် ဝိဟာရ၏ လေသာဆောင်မှ နေရှု၊ နောက်ကျိုနေ သော မှုံးဝန်းမြစ်ရေပြင်ကို ကြည့်ရင်း မြစ်ညာရပ်ဆီသို့၊ ငေးမောနေလေ သည်။ ကည်းပင်တော်အုပ်များရှိနေသဖြင့် မြစ်ညာရပ်ကို မမြင်နိုင်သော်လည်း ထိုနေရာရှိ မြင်ကွောင်းကိုမှ ရှင်ဓမ္မညာဏ စိတ်ဝယ် မြင်ယောင်နေပေသည်။

“သမိန်စက္ကဝတ်”၏ အမိန်တော်ဖြင့် ကျိုက်စန်းဘုရား တည်ရန်၊ အလုပ် များနေကြသည့် ပါဒနိုင်ငံသူ နိုင်ငံသားများ . . . ။

တော်အုပ်ကို ဖြို့လှုံး အုတ်ဖုတ်နေကြမည်။ ဂဝံကျောက်တုံးများကို ကျောက်တောင်မှ ဖူထုတ်နေကြမည်။ ထို့နောက် မှုံးဝန်းမြစ်ကမ်းနဖူးတွင် အုတ်ဖုတ်ကြမည်။ ဘုရားအမူတော်ထမ်း အစုတို့သည်လည်း သားမယားနှင့် တက္က ကွန်းခိုရွာတည်ရှု နေကြမည်။ ကျိုက်စန်းစေတီတည်ရန် သူတို့မနား မနေအလုပ်လုပ်ကြရမည်။ “ခုနစ်ရက်အတွင်း ကျိုက်စန်းစေတီကို အပြီး တည်ကြရမည်”ဟူသော သမိန်စက္ကဝတ်၏ တစ်ချက်လွှတ်အမိန့်ကို ညီးထိပ် ရွှေ့ပြီး သူတို့မနေမနား အလုပ်လုပ်ကြရမည်။

မှုံးဝန်းမြစ်ရေပြင်သည်၊ အုတ်ဖုတ်နေကြသော၊ ဂဝံကျောက်တုံးကို ဖူထုတ်နေကြသော၊ သစ်တော်ကို ခုတ်ထွင်ပိုင်းဖြတ်နေကြသော ဘုရားတည် မည့် ပါဒနိုင်ငံသားများ၏ ဆေးကြောသန့်စင်မှု၊ ခပ်ငင်အသုံးပြုမှုများကြောင့် မိုးအခါ မဟုတ်ပါဘဲလျက် နောက်ကျိုနေရပြီ။

နောက်ကျိုခြင်းသည် မော်ဝန်းမြစ်ရေပြင်ပေါ်တွင်သာ မဟုတ်၊ မိမိ နှလုံး အိမ်အတွင်းသို့လည်း ဝင်ရောက်နေပြီဟု ရှင်ဓမ္မညာဏန္တလုံးသွင်း ဆင်ခြင် လိုက်မိသည်။ ဓမ္မကို အောက်မေ့ဆင်ခြင်နေသည့်ကြားမှပင် ရှင်ဓမ္မညာဏ သည် သမိန်စက္ကဝတ်၏ စကားသံများကို ကြားယောင်နေပြန်လေသည်။

ထိုနောက ပါဒုန်းတွင်း အမှုတော်ထမ်းများနှင့်အတူ သမိန်စက္ကဝတ်သည် ‘ဝိဟာရ’သို့ ရောက်လာခဲ့သည်။ ‘သီလဝါကျွန်းစစ်ပွဲ အောင်မြင်မှ အထိမ်းအမှုတ်အဖြစ် ဘုရားတစ်ဆူ တည်လိုပါကြောင်း’ဖြင့် ဦးတိုက်လျှောက်ထားလာသည်။ ရှင်ဓမ္မညာဏသည် ခပ်မဆိတ်နေလိုက်စဉ်မှာပင် သမိန်စက္ကဝတ်သည် တင်းမာသောအသံဖြင့် ဆက်၍ ပြောခဲ့သည်။

“ပါဒုဘူရင်အစဉ်အဆက်ဟာ ဘုရားပုထိုးများတည်ခဲ့ကြတယ် မဟုတ်လား ဘုရား၊ ဟောဒီက ဗညားမွန်ထော် အမှုပြုတဲ့ ဝန်မင်းများကလဲ တပည့်တော်ကို ဘုရားတည်သင့်ကြောင်း ပြောကြလို့ တပည့်တော် ဘုရားတည်တာပဲ ဘုရား၊ ဘုရားရဲ့ အမည်ကိုတော့ ကျိုက်ခနှင့်ဘုရားလို့ အမည်ပေးဖို့ တပည့်တော် စိတ်ကူးပြီးပြီ အရှင်ဘုရား၊ ဒီအမည်ဟာ အသင့်လျော်ဆုံးပါပဲ၊ ဘာကြောင့်လဲဆိုတော့ တပည့်တော်က ရန်သူတွေကို ဟောဒီသတ္တေခနလေးတော်နဲ့ . . .”

ထိုနေရာ အရောက်တွင် သမိန်စက္ကဝတ်သည် ဂုဏ်ယူဝင့်ကြားစွာဖြင့် သူ့ကျောတွင် သိုင်းလွှာယ်လာသော ကြီးမားသည့် လေးကြီးကို မြောက်ပြခဲ့သေးသည်။

“ဟောဒီ လေးတော်နဲ့ ခွင်းပြီး မောင်းထုတ်အနိုင်ယူခဲ့တာဆိုတော့ တပည့်တော်ရဲ့ အောင်မြင်မှု အထိမ်းအမှုတ်အဖြစ် လေးတော်နှင့် ပစ်ခွင်း အောင်မြင်ရာ ဒေသမှာဘုရား၊ ကျိုက်ခနှင့်ဘုရားလို့ ကမ္မည်းတွင်စေရမှာပေါ့ဘုရား”

ရှင်ဓမ္မညာဏသည် သမိန်စက္ကဝတ်၏ တက်ကြွနေသော မျက်နှာကို ငေးစိုက်ကြည့်ရုံမှုအပါ စကားတစ်စုံတစ်ရာ ပြန်မဆိုနိုင်ခဲ့ပေါ်။

“ကိုင်း . . . အရှင်မြတ်ကို လျှောက်ထားပြီးပြီ၊ ဘယ်နဲ့လဲ ဗညားမွန်ထော်တို့၊ သမိန်ပြတ်ဇူးတို့၊ သမိန်ဓမ္မတို့၊ ကျွန်ုပ်ဘုရားတည်တော့မယ်လေ၊ ပါဒုဘုရာ်ဆိုတာ ဘုရားတည်ရတယ်လို့၊ သင်တို့ ပြောကြတယ်မဟုတ်လား၊ ကဲ့ . . တည်ကြပေတော့၊ သက်ဆိုင်ရာ အစုတွေကို အကုန်ဆင့်၊ ကျိုက်ခနှင့်ဘုရားကို ခုနစ်ရက်အတွင်း အပြီးတည်း ဒီကိစ္စမှာ နှစ်းရင်းဝန်ကြီးး ဗညားမွန်ထော် အမှုး

ပြုပါ။ ခုနစ်ရက်အတွင်း အပြီးတည်နိုင်ဖို့ ကြပ်မတ်ခိုင်းစေပါ ဒါ ပါဒဘူရင် သမိန်စက္ကဝတ်ရဲ့ တစ်ချက်လွှတ်အမိန့်ပဲ... ”

ရှင်ဓမ္မညာဏာနှင့် တက္ကသာ ရဟန်းသံယာများ၊ ဗညားမွန်ထော်နှင့် တက္ကသာ ပါဒန်းတွင်း အမှုထမ်းများသည် သူတို့၏ ဘဝတစ်လျှောက်လုံး ဝယ် အေးချမ်းပြုမြတ်သက်သော ပါဒဘူရင်ကြီး ရာဇာနောက်နှင့်သာ ထိတွေ့ခဲ့ဖူးသူများဖြစ်သည်။ ဝင့်ကြွားမောက်မာမှုနှင့် ဆူဝေပြင်းထန်သော ဘုရင့်အမိန့် တို့ကို တွေ့ကြုံခံစားဖူးသူများ မဟုတ်ကြ။ ငယ်ရွယ်နှုပျို့သော ပါဒဘူရင်အသစ် သမိန်စက္ကဝတ်ဘွဲ့ခဲ့သူခမုဒန်းစောရှင်၏ လူပ်ရှားပြုမူပုံများ အားလုံးသည် သူတို့အဖို့ သူစိမ်းတစ်ရုံစာသက်သက် ဖြစ်နေသည်။ သူတို့၏ နူးည့်သိမ်မွေ့မှု နှင့် ရင်းနှီးကျမ်းဝင်ခြင်း မရှိသည့်အရာများ ဖြစ်နေသည်။ သက်ဦးဆံပိုင် အာဏာရှင်ဖြစ်နေသော သမိန်စက္ကဝတ်၏ တက်ကြွားမောက်မာမှုကို ထိန်းသိမ်းရန် နည်းလမ်း၊ သို့မဟုတ် ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို သူတို့အထဲမှာ ရှာမတွေ့ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ ဗညားမွန်ထော်သည် ကျိုက်ခန်းဘုရားကို ခုနစ်ရက် အတွင်း အပြီးတည်ရမည့် တာဝန်ကို တစ်ချက်လွှတ်အမိန့်ဖြင့် လက်ခံလိုက်နာ ရပြီဖြစ်သည်။ ထိုအခါ... .

အမိန့်တော်က ပေးထားသော သတ်မှတ်ချက်အတွင်း အပြီးသတ်နိုင်ရန် သက်ဆိုင်ရာအစုတို့သည် မော်ဝန်းမြစ်ကမ်း နှုံးထက်တွင် မနားမနေ အလုပ် လုပ်နေကြရပြီ ဖြစ်သည်။

မော်ဝန်းမြစ်ရေပြင်သည် အချိန်ကာလမဲ့ နောက်ကျိုသွားရတော့သည်။

“အင်းလေ၊ သမိန်စက္ကဝတ်ဟာ ငယ်ရွယ်နှုပျို့လွှန်းတဲ့ ဘုရင်ငယ်လဲ ဖြစ်နေပြန်၊ စစ်ပွဲတစ်ပွဲကိုလည်း လောလောဆယ် အောင်မြင်ထားပြန်ဖြစ်နေတော့၊ ခုချိန်မှာ သူ့ကို ဘယ်သူမှ တားဆီးထိန်းသိမ်းလို့ ရမှာမဟုတ်ပေဘူး၊ သူ့လက်ထဲမှာကလဲ ရာအောကာက ရှိနေသေးတယ် မဟုတ်လား၊ ဘာပဲဖြစ်ဖြစ်လေ ကျိုက်ခန်းဘုရားကိုတည်ပြီး ရေစက်ချုပြီးရင်တော့ သူ့ရဲ့ ခက်ထန်မောက်မာမှု တွေ့ဟာ လျှော့ပါးသွားတန်ကောင်းရဲ့... .”

မော်ဝန်းမြစ်ရေပြင်၏ နိုက်နှင့်တို့ကို ငေးကြည့်ရင်း ရှင်ဓမ္မညာဏာသည် မိမိ၏ ဆန္ဒအတိုင်း တွေးနေမိလေသည်။

“ဘုရားပုံထိုးတည်ခြင်းဆိုတဲ့ ကုသိုလ်အမှုဆိုတာ ဘယ်သူ့ကိုမှ ပင်ပန်း

ဆင်းခဲ့ခြင်း မဖြစ်စေရဘူး၊ အခုတော့ သမိန်စတ္တဝါတ်က ကောင်းမှုကုသိုလ်ကို သော်မှာဘဲ တစ်ချက်လွှာတ်အမိန့်နဲ့ တည်စေတယ်၊ ဘုရားတည် နိုင်ငံတော်သားတွေဟာ ပင်ပန်းဆင်းခဲ့ကြမှာပဲ၊ နောက်ကျိန်တဲ့ မှုပ်ဝန်းမြစ်ရေပြင်ဟာ ဒါကို သက်သေပြု သာဓကပြုနေသလိုပါပဲလား”

ဝိဟာရ၏ အရှေ့ဘက်စေတီမှ ဆည်းလည်းသံများ လေသာဆောင်ဆီသို့ လွှင့်ပဲလာသည်။ ရှင်ဓမ္မညာဏသည် လေးလံနေသာ အတွေးစတို့ကို သတိသမွှော်ဖြင့် ပြန်လည်ဆောက်လိုက်သည်။ မှုပ်ဝန်းမြစ်ဆီသို့ မျက်နှာမှုထားရာမှ ဝိဟာရအတွင်းဆီသို့ ပြန်၍ လှည့်လိုက်သည်။

“အင်းလေ . . . သေ့မွေသီရာ အနိစ္စပါပဲ၊ တက်ကြခက်ထန် မောက်မှာမှ ဆိုတာဟာလဲ မမြတ်တဲ့ တရားပါပဲ၊ သမိန်စတ္တဝါတ်ဟာ ပြောင်းလဲလာမှာပါ . . . ”

သေးငယ်သာ မျှော်လင့်ခြင်းများဖြင့် ဘုရားကောင်းဆောင်ဆီသို့ ဖြည်းညွှေးစွာ လှမ်းလာခဲ့သည်။

ဝိဟာရ၏ တစ်ခုသာ အဆောင်ခန်းငယ်ရှေ့သို့ ဖြတ်သွားချိန်တွင် ရှင်ဓမ္မညာဏသည် အခန်းတွင်းသို့ မသိမသာ စောင်းငဲ့ကြည့်လိုက်မိသည်။

ကျိုက်စနှင့်ဘုရားကို ခုနစ်ရက်အတွင်း အပြီးသတ်နိုင်ရန်အတွက် ပါဒ ဘုရင်ငယ်၏ တစ်ချက်လွှာတ်အမိန့်အောက်တွင် အခြားပါဒနိုင်ငံသားတို့ နှီးထလှပ်ရှားနေရသာ နံနက်ခင်းအချိန်ဝယ် ဆေးရောင်ကျောက်ခွဲက်များ အလယ်၌ ဦးခေါင်းကို မှုးတင်လျက် အိပ်ပျော်နေသာ ဒီပါကို တွေ့လိုက်ရလေသည်။

\* \* \*

“ . . . အမှန်က အခုတည်ပြီးသွားတဲ့ ကျိုက်စနှင့်ဘုရားဟာ ကျွန်ုပ်အမိန့်နဲ့ တည်တာဖြစ်ပေမယ့်၊ ဗညားမွန်ထော်တို့၊ အရှင်ဓမ္မညာဏတို့၊ တိုက်တွန်းလို့ တည်ရတဲ့ဘုရား . . . ကျွန်ုပ်ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ တည်ခဲ့တာမဟုတ်ပေဘူး၊ ဒီတစ်ခါတော့ . . . ကျွန်ုပ်ကိုယ်တိုင် တစ်ဦးတည်း ဆန္ဒနဲ့ တည်တော့မယ် . . . ”

အမျှေးအမတ်ဝန် ဗိုလ်ပါစုံညီသာ ညီလာခံမဟုတ်ချေ၊ သမိန်စတ္တဝါတ်နန်းရင်းဝန်ကြီး ဗညားမွန်ထော်၊ သမိန်ပြတ်အောင့် သမိန်ဓမ္မတို့သာ စုဝေးသာ ဆွေးနွေးပဲ့ ဖြစ်သည်။ သမိန်စတ္တဝါတ်မှုကား၊ ခါတိုင်းလိုပင် တက်ကြသာ လေသံ၊ ဝင့်ကြွားသာ အမူအရာတို့နှင့် . . . ။

သမိန်စတ္တဝါတ်သည် ပါဒနိုင်ငံတော်၏ အရေးအရာအားလုံးကို တစ်ဦးတည်း တာဝန်ယူ စီမံနေရသူ တစ်ယောက်ကဲ့သို့ မိမိကိုယ်မိမိ ယုံစားနေသည်။

အစ်မတော် နှင်းဟေမာ ဓကရိမှာလည်း သီလဝါကျွန်းအောင်ပဲ ဘိသေက သဘင် ကျင်းပပြီးနောက်တွင် မင်းပရိယတ် ညီလာခံအကြားသို့ ဆင်းမလာ တော့။ အရင်းနှီး အကျမ်းဝင်ဆုံး ဖြစ်လေသော နှစ်းရင်းဝန်ကြီး ဗညားမွန်ထော် သော်မှပင် ပင်တိုင်စဲ ဓကရိနှင့်တွေ့ခွင့်မရခဲ့။ နှင်းဟေမာသည် မိမိ၏ ပင်တိုင်စဲ အဆောင်တော်အတွင်းမှာပင် တစ်သီးတွေး နေထိုင်ခဲ့သည်။ ထိုအခါ သမိန် စက္ကဝတ်သည် မိမိလက်တွင်းမှ ရာအောကာကို မိမိစိတ်တိုင်းကျ အသုံးပြုခွင့် ရနေလေသည်။

“... ဘယ်နဲ့လဲ နှစ်းရင်းဝန်ကြီး၊ ပါဒဘူရင်ဆိုတာ ဘုရားတည်ရတယ် မဟုတ်လား၊ အခု ကျွန်ုပ် စိတ်ဆန္ဒနဲ့ ကျွန်ုပ် ဘုရားတစ်ဆူ တည်ညီးမယ်လဲ”  
ဗညားမွန်ထော်သည် မဲ့သီနေသော မျက်လုံးများကို ပင့်လိုက်သည်။

“လျှောကန်သင့်မြတ်တဲ့ ကိစ္စပါပဲ အရှင့်သား၊ ဒီစကားကြားရတာ ကျွန်ုပ် ဝမ်းသာလုပ်တယ်၊ ဟောဒီက သမိန်ပြတ်နေ့၊ သမိန်စမွှတို့လဲ ဒီအတိုင်းပဲ ရှိကြပါလိမ့်မယ်...”

“ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ် ဘုရာ့ရင်မင်းမြတ်...”

“အင်မတန်ကောင်းတဲ့ စိတ်ဆန္ဒပါပဲ ဘုရာ့ရင်မင်းမြတ်”

သမိန်ပြတ်နေ့ သမိန်စမွှတို့၏ အားပေးထောက်ခံမှုများသည် ရွှေဆင့် နောက်ဆင့် ထွက်ပေါ်လာလေသည်။

“ဘုရာ့ရင်မင်းမြတ်”ဟူသော အသုံးအနှစ်းကို ကျော်အားရသွားသော အမူအရာဖြင့် သမိန်စက္ကဝတ်သည် သလွန်ပေါ်မှ မတတပ်ရပ်လိုက်သည်။ သူ့ မျက်နှာပေါ်တွင် ဂုဏ်ယူနေသော အပြုံးတစ်ခုသည် သီသီသာသာကြီး ပေါ်လွှင် နေသည်။

“ကောင်းပြီလေ နှစ်းရင်းဝန်ကြီးတို့ဆီက ခုလို ကြားရတာ ကျွန်ုပ်ပိုပြီး အားရမိတယ်၊ ဒီတစ်ခါတော့ သမိန်စက္ကဝတ်ဟာ တကယ့် ဘုရားဒါယကာ အစစ်ဖြစ်ရမှာပဲ၊ ပါဒနိုင်ငံတော်မှာ ပါဒဘူရင်တည်ထားတဲ့ ဘုရားတစ်ဆူ ပေါ်ပေါက်လာဦးမှာပဲ”

“ဘယ်အရပ် ဒေသမှာ တည်မယ်လို့ စိတ်ကူးထားပါသလဲ အရှင့်သား”  
ဗညားမွန်ထော်က သို့ရင်းကိုယ်ဝတ် လက်ဖျော်စကိုသိမ်း၍ သမိန်စက္ကဝတ် ကို မေ့ကြည့်ရင်း မေးလိုက်သည်။

“သီလဝါကျွန်းပေါ်မှာ...”

သမိန်စက္ကဝတ်၏ အဖြေကို သိလိုက်ရသော ဗညားမွန်ထော်၊ သမိန်ပြတ်မေးခွဲတို့သည် နောက်ထပ် စကားတစ်စုံတစ်ရာ မဆိုနိုင်လောက်အောင် အုံအားသင့်သွားကြပြန်သည်။

သီလဝါက္ခန်း။

သုခမှာခန်းစောရှင် မင်းသားကယ်အား သမိန်စတ္တဝတ်ဘွဲ့ကို ခံယူစေခဲ့သော စစ်ပွဲအောင်မြင်မှ အထိမ်းအမှတ်ကျွန်း။

သီလဝါကျွန်းသည် ပါဒန္တပြည်တော်နှင့် အလုမ်းဝေးလှသည်။ မူးဝါန်းမြစ် အကြောင်းအရာများ ထဲတွင် တည်ရှိသည်။ ကည်ပင်တော်အုပ်ကြီးများနှင့် ကျွန်းတော်ကြီးများ ထူထပ်သည်။ ထိုကျွန်းပေါ်သို့ မဆိုမအောင်မှ အသားမည်းနက်သော ရန်သူများတပ်ချိ၍ စွဲဝင်သည်ကို သမိန်စက္ကဝတ်နှင့် အစ်မတော် ပင်တိုင်စံနှင့်ဟေမာတို့သည် များမကြာမိကဗျာ သွားရောက်ဖယ်ရှား တိုက်ခိုက်နှင့်ခဲ့သည်။ သီလဝါကျွန်းတွင် ကျွန်းစောင့်တပ်ဖွဲ့ အငယ်စားတစ်ဖွဲ့ကို ထားခဲ့ခြင်းမှ တစ်ပါး အခြားမည်သည့် အုပ်ချုပ်မှုများ ထိုပြင် ပါဒန္တပြည်တော်နှင့်လည်း အလုမ်းဝေးလွန်လှသည်။ မူးဝါန်းမြစ်ရှိုးတကြော အေသာများတွင် ဘူရားစေတီတည်ရန် အလွန်ကောင်းမွန်သော နေရာများ ရှိနေသည်။

သမိန်စက္ကဝတ်သည် အဘယ်သို့သော ရည်ရွယ်ချက်နှင့် ဝေးကွာသော သီလဝါကျွန်းပေါ်တွင်မှ ဘူရားတည်ရန် စိတ်ကူးမိလေသနည်း။။။

နှစ်းရင်းဝန်ကြီးနှင့် ပိုလ်မင်းနှစ်ဦးတို့၏ အတွေးစများကို သမိန်စတူဝတ်၏ အသံက ဖြတ်တောက်လိုက်သည်။

“သီလဝါကျွန်းလေ... ကျွန်းပို့ သမိန်စတ္တဝတ် ဖြစ်စေတဲ့ကျွန်း က... ပြောပါဦး ကျွန်းပို့ ဘုရင်တစ်ပါးဟာ မိမိကိုယ်ကို အထွင့်အထိပို့ပေးတဲ့ ဒေသတစ်ခုမှာမှ ဘုရားမတည်ရင် ဘယ်ဒေသမှာ ဘုရားတည်ရမလဲ၊ ဒါ ပါဒေပြည်တော် တစ်ဝါမ်းမှာ ဒီမှုပ်ဝင်နဲ့မြတ်ကြောတစ်လျှောက်မှာ ဒို့... ဒီကမ္မာ မြေပေါ်မှာ သီလဝါကျွန်းဆိုတဲ့ နေရာဟာ ကျွန်းပါအတွက်၊ သမိန်စတ္တဝတ် အတွက် ဘုရားတည်ဖို့ တစ်ခုတည်းသော အကောင်းဆုံးသော နေရာ”

“ပါဒနေပြည်တော်နဲ့ ဝေးကွာလွန်းလှပါတယ်”ဟု ပြောရန်စိတ်ကူးမိပြီးမှန်းရင်းဝန်ကြီးသည် မိမိစကားလုံးများကို ပြန်၍ မျှော်လိုက်သည်။ သမန်စက္ကဝတ်သည် သူ၏ စိတ်ဆန္ဒရှေ့တွင် မည်သည့်အကြံပေးချက်၊ မည်သည့်သုံးသပ်ဝေဖန်ချက်မျိုးကိုမှ လက်ခံလိမ့်မည်မဟုတ်ဟု သတိရလိုက်သော

**ကြောင့် ဖြစ်သည်။**

သို့သော သမိန်ပြတ်လတ်မှုမူ လေးနက်စွာ စဉ်းစားတွေးခေါ်ထားသော အသံထွက်ပေါ်လာလေသည်။

“ဘုရင်မင်းမြတ်. . . သီလဝါကျွန်းဟာ ဘုရင်မင်းမြတ်အတွက် အောင်ပဲ ရအေသဖြစ်တာမို့ အဲဒီမှာ ဘုရားတည်ဖို့ဆိုတာကတော့ ခိုင်လုံတဲ့ အကြောင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဝေးကွာလှုတဲ့ သီလဝါကျွန်းပေါ်မှာက အခုအင်အား ငါးဆယ်လောက်ပဲရှိတဲ့ ကျွန်းစောင့်တပ်ဖွဲ့ပဲ တပ်ဖွဲ့နေတာ ဖြစ်ပါတယ်။ ကျွန်းရဲ့ အနေအထား အကျော်အဝန်းနဲ့ စာရင် လူသူဗိုလ်ပါနည်းလွန်းလှပါတယ်။ သီလဝါကျွန်းဟာ တစ်ဖက်ပင်လယ်နဲ့ အနီးဆုံးအောင် ဖြစ်တာမို့ ပင်လယ်ဘက် က ရန်သူတွေများ မတော်တဆ လာခဲ့ရင် အင်အားနည်းတဲ့ကျွန်းဟာ ခံနိုင်ဖွယ် မရှိပါ”

သမိန်ပြတ်ဇ စကားကို သမိန်ဓမ္မက ဆက်လိုက်သည်။

“မှန်ပါတယ် ဘုရင်မင်းမြတ် ဘုရားစေတီ တည်ပြီဆိုရင်လဲ ဘုရားတည်မဲ့ အမှုတော်ထမ်းတွေ၊ သူတို့ရဲ့ မိသားစုတွေ၊ ပြီးတော့ ဘုရားအမှုတော်လုပ်၊ ကျေးကျွန်းတွေ နေဖို့က လိုအပ်လာပါပြီ၊ ပြီးတော့ ပါဒဘုရင်တို့တည်တဲ့ ဘုရားစေတီများရဲ့ အစဉ်အလာအရ ဌာပနာတိုက်နဲ့ ရန္တကုဋ္ဌဆောင်များမှာလဲ အနုပညာလက်ရာတွေ၊ ရတနာပစ္စည်းတွေကိုပါ ထည့်သွင်းထားသို့ဦးမှာ ဖြစ် ပါတယ်။ ဝေးကွာတဲ့ သီလဝါကျွန်းလို အေသမျိုးမဆိုထားနဲ့ မျှော်ဝန်းမြစ်ညာ အေသက တချို့ဘုရားစေတီတွေမှာတောင်မှ နယ်စပ်က ရန်သူတွေ မကြာ မကြာလာပြီး ဌာပနာတိုက်က ရတနာတွေနဲ့ အနုပညာလက်ရာတွေကို ဖျက်ဆီး ခိုးယူကြတာကို ကြံ့တွေ့နေရပါတယ်၊ အစောင့် စစ်သည်တွေ လုံလုံခြုံခြုံ ထားရှုံးနေရပါတယ်. . . ”

“သိပ်မှန်တာပေါ့. . . ဗိုလ်မင်း. . . သိပ်မှန်တာပေါ့၊ ကျွန်ုပ် ဒီအချက်တွေ ကိုလဲ စဉ်းစားပြီးသား. . . သီလဝါကျွန်းဟာ ဝေးတယ်၊ ခေါင်တယ်၊ ပင်လယ်နဲ့ နီးတယ်၊ လုံခြုံမှုနည်းပါးတယ်။ ဒါကြောင့်လဲ ကျွန်ုပ် သီလဝါကို စစ်သည်တွေ ပို့ထားဖို့ စိတ်ကူးထားပြီးပြီ။ ဒါတင် ဘယ်ဟူတ်မလဲ. . . အဲဒီမှာ ကျွန်းစောင့် တပ်ကို အုပ်ချုပ်ဖို့နဲ့၊ သီလဝါကျွန်းရဲ့ အရေးအရာအားလုံးကို စီမံခန့်ခွဲဖို့ ဗိုလ်မင်းသမိန်ဓမ္မကို ရာအောက်လွှဲအပ်ဖို့ ကျွန်ုပ် ဆုံးဖြတ်ပြီး ပြီ. . . ”

သမိန်စက္ကဝတ်သည် ဘုရားတည်ရန်နှင့် သီလဝါကျွန်းကိစ္စကို မိမိတို့ထဲ  
မှ အကြံ့ဗာက်ယူ ဆွေးနွေးနေခြင်း မဟုတ်၊ တစ်ကိုယ်တည်း စိတ်ဆန္ဒဆုံးဖြတ်ချက်  
ဖြင့် ချမှတ်ထားသော အစီအစဉ်ကို မိမိတို့အား ဖွင့်ပြောပြီး အမိန့်ပေးနေခြင်း  
သာ ဖြစ်သည်ဟု ဗညားမွန်ထော် သဘောပေါက်လိုက်သည်။

အရေးအရာမှာ ဘုရားစေတီတည်ရန် အရေးအရာ၊ ပါဒိနိုင်ငံသားတို့  
အသက်ထက်ဆုံး အထွေ့အမြတ်ထားသော ကုသိုလ်အမှာ၊ ထို့ကြောင့် ဘုရား  
တည်မည့်ကိစ္စကို တားဆီးရန် သို့မဟုတ် ပယ်ဖျက်ရန်မှာ မိမိတို့အဖို့ မည်သို့  
မျှ စဉ်းစားမရနိုင်သည့် ကိစ္စဖြစ်သည်။

ထို့ထက် ဘုရားတည်ရန်အမှာကို ပြုလုပ်မည့်သူမှာ ပါဒရာဇာကာရွင်  
သမိန်စက္ကဝတ်ဘုရင် ဖြစ်နေသည်။ ပါဒဘုရင်သုံးဆက်ကို မိုးခဲ့သော နန်းရင်း  
ဝန်ကြီးဗညားမွန်ထော်သည် မိမိ၏အသက်အရွယ်၊ မိမိ၏ ဥာဏ်ပညာတို့မှာ  
သမိန်စက္ကဝတ်ရွှေမှုံးကို တွင် အဆမတန် နိမ့်ကျသေးငယ်သွားပြီဟု ခံစားနေ  
မိလေသည်။

ကျိုက်စန်းဘုရားတည်ပြီး၍ စိတ်လက်သက်သာ ပန်းဖြေခွင့် အတော်  
အသင့်ရရှိပြီးမည်ဟု မျှော်လင့်ထားစေကာမှ ယခု ထိုသို့ ဖြစ်မလာခဲ့တော့။

ယခု သီလဝါကျွန်းပေါ်တွင် ဘုရားတည်ရေးဟူသော ကိစ္စမှာ ပို့၍၍လျှပ်ထွေး  
သော ပို့၍၍ကြီးလေးသော အခြေအနေများနှင့် ဆက်စပ်နေသည်။

“အရှင့်သား... . ဒီကိစ္စကို အစ်မတော် ပင်တိုင်စံထိပ်ထားနဲ့ တိုင်ပင်  
ဆွေးနွေးပြီးပါပြီလား... .”

“အစ်မတော်လား... . အင်း... . ကျွန်ုပ်မမေ့ပါဘူး... . သီလဝါကျွန်းစစ်ပွဲမှာ  
အစ်မတော်ဟာ ကျွန်ုပ်နဲ့တွဲပြီး ရန်သူတွေကို တွေန်းလှန်ခဲ့တာပဲ၊ အစ်မတော်ကို  
ကျွန်ုပ်မေးပြီးပြီ၊ အစ်မတော်အနေနဲ့ကေား... . ဘုရားစေတီတစ်ဆူ တည်ချင်  
ပါသေးသလား ဆုံးတော့၊ အစ်မတော်က ပါဒဘုရင်တွေလုပ်တဲ့ ကိစ္စတွေကို  
စိတ်မဝင်စားဘူးတဲ့လေး... . ဟား... . ဟား”

အကြောင်းမဲ့ ရယ်မောလိုက်သော သမိန်စက္ကဝတ်ကို နန်းရင်းဝန်ကြီး  
အုံအားသင့်စွာ ကြည့်မိပြန်သည်။ သမိန်စက္ကဝတ် ညာလက်မှ လက်ဝတ်ကို  
ပွဲတ်သပ်ရင်း တစ်ခုခုကို သဘောကျသလို ရယ်နေလေသည်။

“ဒီမယ်... . ဗညားမွန်ထော်ရဲ့... . အစ်မတော်အရေးကို ဘာမှထည့်ထည့်  
တွေက်မနေနဲ့ သူက ဒီပါဒိနိုင်ငံတော်မှာ ဘယ်သူ့ကိုမှ သူနဲ့တူတယ် တန်တယ်

ထင်တာမဟုတ်ဘူး၊ ကျွန်ုပ် အစ်မတော်အကြောင်း ကျွန်ုပ် ကောင်းကောင်း သိတယ်၊ သူက မိန်းမသားတစ်ယောက်အဖြစ် တုဘက်ကင်းအောင် လှဲတဲ့သူ့၊ အလှ့၊ ပြီးတော့ မိန်းမတန်မဲ့ စစ်ရေးမှာ ကျွမ်းကျင်ထားတဲ့ သူ့တိုက်ခိုက်ရည် အဲဒီနှစ်ခုအပေါ်မှာ အင်မတန်မှ မာန်မာနကြီးမားတာကလား.. . အရေးအရာ ပေါ်လာရင် သူစစ်ထွက်မယ်၊ ကျွန်ုပ်တဲ့အချိန်တွေမှာ သူ့အလှုကို ပိုးမွှေးသလို မွေးနေမယ်... . ဒါပဲ သူသိတာကလား ဟား.. . ဟား.. . ဟား.. . ”

အမြဲတစေ စိတ်ဆန္တစေတက်ပြီး အသိဉာဏ်နှုန်ယ်နေတတ်သော သမိန်စက္ကဝတ်သည် သည်တစ်ခါဖြင့် မှန်သော အမြင်မှန်သော စကားကို မြင်တတ်ဆိုတတ်ပေသည်ဟု ဗညားမွန်ထော် ဝန်ခံလိုက်မိသည်။

“အစ်မတော်က ကျွန်ုပ်ကိုတောင်မှ သိပ်ပြီး လက်ခံစကားပြောတာ မဟုတ်ဘူး အင်း . မောင်နှမ အချင်းချင်းတောင်မှ ကျွန်ုပ်ကို တူတယ်တန်တယ် ထင်တာမဟုတ်ဘူးလေ ဟား . . . ဟား . . . ကျွန်ုပ်ကလဲ ဒါမျိုးမှ သဘောကျတာ . . . သမိန်စက္ကဝတ်ရဲ့ အစ်မတော် ပင်တိုင်စံထိပ်ထားပေပဲ ဒီလိုဖြစ်ရမှာ ပေါ့. . . အလှုမာန်မာန ရာဇ်မာန်မာန မိုးထိအောင် ခေါင်ခိုက်နေစေ. . . ကြိုက်တယ်. . . ဟား. . . ဟား. . . ဟား. . . ”

သမိန်ပြတ်သည် ဟက်ဟက်ပက်ပက် ရယ်မောနေသော ဘုရင်ငယ်ကို ကြည့်ရင်း၊ ရာဇာတို့၏ စိတ်သွောန်ကို တွေးနေမိသည်၊ သို့သော် ပင်တိုင်စံထိပ်ထား၏ အလှုမာန်မာနဟူသော စကားလုံးကိုမှ သူသဘောမပေါက်မိပေ။

“က . . . က . . . အစ်မတော်အကြောင်း ထားလိုက်ကြစို့! ပိုလ်မင်း သမိန်ဓမ္မ နက်ဖြန် သီလဝါကျွန်းကို ခရီးထွက်ရမယ်. . . သင့်တော်မယ့် ရဲမက် အင်အားကိုပါ ယူသွား. . . ဟိုမှာ သုံးရက်အတွင်း အစစ အဆင်သင့်ဖြစ်နေ အောင် စီမံထားပေတော့၊ သုံးရက်လွန်မြောက်ရင် ကျွန်ုပ်လာခဲ့မယ်၊ ဗညား မွန်ထော်က ကျွန်ုပ်နဲ့အတူ လိုက်ရမယ်၊ ဘုရားတည်ဖို့အတွက် အရှင်ဓမ္မ ဤကိုပါ တစ်ပါတည်းခေါ်သွားရလိမ့်မယ်၊ က . . . သွားကြတော့ နောက်ထပ် ဒီကိစ္စအကြောင်း ဘာမှမမေးကြနဲ့တော့. . . ”

သမိန်စက္ကဝတ်၏ ခြေသံပျောက်ကွယ်သွားပြီး နောက်တွင်၊ ဗညား မွန်ထော်၊ သမိန်ပြတ်၊ သမိန်ဓမ္မတို့သည်၊ ကျိုက်စနှင့်ဘုရားတည်ရန် ဆွေးနွေးခဲ့စဉ်က အတိုင်းပင် တစ်ဦးကိုတစ်ဦး အပြန်အလှန် ငေးမောစူးစိုက် ကြည့်နေမိကြသည်။

ဓညားမွန်ထောက ခေါင်းကို လေးပင်စွာ ခါယမ်းနေချိန်တွင် ကြက်သွေးရောင် ကတ္တိပါတင်းတိမ်စ တစ်ဖက်မှ သမိန်စက္ဌဝတ်၏ အသံသည် သူတို့ သုံးဦးအကြားသို့ ထိုးဖောက်လွင့်ပဲလာပြန်လေသည်။

“ဗိုလ်မင်း သမိန်ပြတ်လဲ သီလဝါကို ကျွန်ုပ်နဲ့အတူ လိုက်ရမယ်သိလား”

\* \* \*

နံနက်ခင်း၏ နေရာင်သည် ပကတီအားဖြင့် ပါရွှေသာ အရောင်။ သို့သော်... ပိုးစကန်းလန်ကာသည် မိုးကောင်းကင်၏ အပြာနှင့်ရောင်ဖြစ် သဖြင့်၊ ပိုးစကန်းလန်ကာကိုဖြတ်ရင်း ထိုးဖောက်ရသော နေရာင်သည် မိမိ၏ ပါရွှေရောင်ကို ရုပ်သိမ်းလိုက်ရသည်။ ပင်တိုင်နန်းခန်းဆောင်အတွင်းသို့ ဖြာကျ လာသော နေရာင်သည်လည်း မိုးကောင်းကင်၏ အပြာနှင့်ရောင်ဖြစ်သွား သည်။

အပြာနှင့်ရောင်နေခြည်။

အပြာနှင့်ရောင်ခြည်တို့ သုတေသနဗျားထားသော ရွှေပိန်းချုသွားလို့ တိုင်လုံးများမှာ မူလထက်ပို့၍ လုံးဝန်းချောမွှတ်သွားသည်။ ကန်တ်ပန်းနှင့် ပွဲတ်လုံးအရစ်တစ်ခုစီပေါ်တွင် လင်းလက်နေသော အပြာနှင့်ရောင်ခြည် အပြောက်များသည် ခြေတင်ခုံပေါ်မှ နိုလာရတနာများနှင့် အပြာချင်း ပြိုင်နေသည်။

ခြေတင်ခုံ အစွန်းတစ်ဖက်ဆီမှုနေ၍ ဖြူဆွတ်သော ရင်ပြင်ပေါ်သို့ လည်း၊ အပြာနှင့်ရောင် ပိုးခြည်စများ တွဲရရှုကျနေသည်။

အပြာနှင့်ရောင် ပိုးခြည်စ၏ အတွင်းဘက်တွင်မူ... .

“ငါလက်တွေ မဖြိမ်ပါလား... ”

ပန်းချိကျော် နိုန္တသည် လက်ထဲမှ တဆတ်ဆတ်တုန်နေသော စုတ်တံ့သွားကိုကြည့်ရင်း မိမိ၏ အနုပညာ သမာဓိကို ကြိုးစားဆောက်တည်နေသည်။

သို့သော်...

အပြာနှင့်ရောင်ပိုးစ၏ အတွင်းဘက်ထဲမှ ဝင်းဝါသော ခြေဖမိုးများကို ကြည့်မိပြန်သောအခါ သူ့သမာဓိတို့ မေးမှုန်သွားပြန်သည်၊ ဝင်းဝါသော ခြေဖမိုးအစုံနှင့် ပကတီပြည့်ဖိုး ပြေပြစ်သော ခြေချောင်းများကိုလည်း မကြည့်၍ မဖြစ်၏။

ထိုခြေဖမိုးအစုံမှုသည် တင့်တယ်စွာ ပြေလျောဆက်သွယ်အပ်သော

ခြေသလုံးများ၊ ပိုးစအပြာနဲ့ ကိုယ်ဝတ်လွှာကို ဖွံ့ဖြို်ကိုင်ထားသည့် လက်ချောင်းများ၊ ထို့နောက် သွားလို ကန်တ်ပန်းပွတ်လုံးများထက် ပို၍ချောမွေ့သော ပခုံးသားများ၊ ထို့နောက် နီလာပုလဲသွယ်ကို ဆင်မြန်းထားသော လည်တိုင် ထို့နောက်... .

နေခြည်ပြာနဲ့ သွန်းဖြာနေသည့် ဤပင်တိုင်စံ နန်းတော်တွင်း သွားလို ထက်မှ ‘ပုံလွှာတူ’ အရှင်သခင်မကို နိုဒ္ဓ မကြည့်၍ မဖြစ်။

ပန်းချိုကျော် နိုဒ္ဓသည် ပင်တိုင်စံ၏ ပုံလွှာတူကို ရေးဆွဲရန် ဤနန်းတော်တွင်းသို့၊ ရောက်ရှိနေရသည်၊ ပုံလွှာရေးမည့် ပန်းချိုကျော်၏ တာဝန်အရာ သွားလိုထက်မှ ပင်တိုင်စံကို သူဇူးစပ် သေချာစွာ ကြည့်ရမည်။ ပန်းချိုကျော်တို့၏ စူးရဲသော အနုပညာ မျက်လုံးတို့ဖြင့် ကြည့်ရမည်။

သို့သော် သူထိုင်နေရာ နန်းရင်ပြင်မှ သူ့မျက်လုံးများနှင့် တစ်ပြီးတည်းရှိနေသည့် ပင်တိုင်စံ၏ ခြေဖမိုးအစုံကို တွေ့မြင်လိုက်ရခြင်းမှာပင်၊ သူ၏ သမာဓိတို့ လူပ်ခတ်နေသည်။ လက်တွင်းမှ စုတ်တံ့၏ အဖျားသည် ရွှေမှောက်ရှိ ဖျဉ်စပ်ပေါ်တွင် မျဉ်းကြောင်း တစ်စွန်းတစ်စကိုမှုပင် မရေးဆွဲရသေး။

“နိုဒ္ဓ”

စင်စစ်အားဖြင့်မူ နှီးည့်သော အသံဖြစ်သည်။

သို့သော် နိုဒ္ဓသည် ထိုအသံတွင် တုန်လှုပ်ချောက်ချား သွားမိသည်။ ထိုအသံ ထွက်ပေါ်လာရာ နှုတ်ခမ်းသည် ပင်တိုင်စံ၏ နှုတ်ခမ်းဖြစ်သော်လည်း မိုးကြီးလှုပ်စီးတို့ ထွက်ပေါ်လာရာ တိမ်တိုက်တစ်ခု ဖြစ်နေမလားဟု နိုဒ္ဓတွေးမိသည်။

“နိုဒ္ဓ... သခင်မရဲ့ လက်အနေအထား အဆင်ပြော့လား”

လုံးဝန်းသော ပခုံးမှ ဆင်းသွယ်လာသည့် လက်မောင်းတံ့သည်၊ ခါး၏ အကွွဲအကောက် အချို့နေရာတွင် မဆိုစလောက် မောက်မို့ပြီးမှ ဆင်ခြေလျှော သွော်နှင့်ဆက်၍ ဖြာကျလာသည်။ အပြာနဲ့ပဝါစ အစွန်းအချို့ကို ဖွံ့ဖြို်ကိုင်ထားသည်၊ နိုဒ္ဓသည် အလုံအပကို ပင်ပန်းကြီးစွာ ကြည့်လိုက်ရပြန်လေသည်။

“အဆင်ပြောနေပါတယ်... သခင်မ... .”

မိမိ၏ အသံကိုပင် ဝေးကွာသောနေရာမှ ထွက်ပေါ်လာသည့် အသံဟူ၍ နိုဒ္ဓ ထင်လိုက်မိသည်။ အော်ဟစ်၍ ပြောလိုက်ရသလိုလည်း မောပန်းသွားသွားသည်။

“နောက်ထပ်. . . ဘာပြင်စရာရှိသေးသလဲ. . . ”

“မ. . . မရှိတော့ပါဘူး. . . သခင်မ. . . ”

“ဒါဆိုလဲ. . . ရေးပေတွဲ”

“ကောင်းပါပြီ. . . သခင်မ”

နိန္ဒဗာသည် ပန်းချိကျော်တို့၏ သမာဓိကို ကြိုးစားဆောက်တည်လိုက်သည်။ စုတ်တံ့၏ အဖျားကို စူးစိုက်ကြည့်ရင်း “အို. . . ငါဟာ သခင်မရဲ့ ပုံလွှာတူကို တစ်ခါရေးခဲ့ဖူးတာပဲ သခင်မဟာ အဲဒီတုန်းက စစ်ပွဲဝင် ချုပ်ဝတ်တန်ဆာနဲ့ လက်ထဲမှာ ဓားနဲ့ အဲဒီပုံဟာ ပါဒ်ပန်းချိကျော်တွေရဲ့ လက်ရာတွေ ချည်း စုဝေးထားတဲ့ အာကာရွှေခန်းမထဲမှာတောင်မှ ချိတ်ဆွဲထားခြင်းခံရတာပဲ. . . ငါဟာဖြစ်လို့ သခင်မရဲ့အလှမှာ တုန်လှုပ်ရမှာလဲ၊ ငါဟာ ပါဒ်နိုင်ငံတော်တစ်ရှုမ်းလုံးမှာရှိတဲ့ ပန်းချိကျော်တွေများစွာထဲမှာ သခင်မရဲ့ ပုံလွှာတူကို နှစ်ကြိမ်နှစ်ခါတောင်မှ ရေးဆွဲခွင့်ရတဲ့ တော်ဝင် ပန်းချိကျော်ပဲ. . . ငါရေးမယ် ပုံလွှာတူကို ရေးမယ်. . . ”ဟု စိတ်ထဲမှ ရေရှာတော်နေလေသည်။

သို့သော် နိန္ဒဗာ မူးလျော့နေသည့် အချက်ကား၊ ပထမအကြိမ် ပုံလွှာတူရေးစဉ်က ပင်တိုင်စံသည် စစ်ပွဲဝင် ချုပ်ဝတ်တန်ဆာနှင့် ဖြစ်သည်။ ယခု အကြိမ်မှာကား ပင်တိုင်စံနှုန်းတော်အတွင်းရှိ သွားလီပေါ်တွင် အပြာနှုရောင်နေခြည်များအောက်မှ အပြာနှုရောင် ကိုယ်ဝတ်လွှာကို ဆင်ထားသည့် ပင်တိုင်စံဖြစ်သည်။ ပင်တိုင်စံ၏ ပကတီဖြစ်သော အလှအပတို့ကို ပွင့်လင်းနီးကပ်စွာ သူ တွေ့မြင်နေရ သည်။ ပင်တိုင်စံ၏ လက်တွင်းမှာလည်း ယခင်အကြိမ်ကဲ့သို့ သွေးစွာန်းနေသော ဓားမရှိ။ အပြာနှုရောင်ပိုး ဝတ်လွှာစ အမြှတ်ဖျားကို ဖွံ့ဖြိုးဆုံးကိုင်ထားသည့် လက်များသာ ဖြစ်သည်။

အလှအပ၌ ယစ်မူးသော ဝေဒနာ၊ အနုပညာ၌ ဝင်စားသော သမာဓိထိန္ဒုစ်ခုအကြားတွင် ကူးယှက်လူးလွန် နေရင်းကပင် နိန္ဒဗာသည် ပင်တိုင်စံ၏ ပုံလွှာတူကို စတင်ရေးဆွဲလေသည်။

သို့သော် တစ်စထက်တစ်စ နိန္ဒဗာ၏ မျက်လုံးနှင့် လက်အစုံတို့သည် ပန်းချိကျော်၏ အနုပညာ၌ ဝင်စားပြန့်ကျယ်လာသည်။ ယစ်မူးသော ဝေဒနာတို့၏ လှုပ်ခါမှုသည် တဖြည်းဖြည်း မွေးမို့နှင့်စင် သွားသည်၊ နိန္ဒဗာ၏ အနုပညာ သမာဓိကို ပြန်လည်ရရှိသွားသည်။ စုတ်တံ့သည် ပန်းပွင့်တို့ အပေါ်၌ ကူးလူးပုံသန်းသော ပျားတစ်ကောင်၏ ကျမ်းကျင် လျှင်မြန်မှုမျိုး

ဖြင့် ဖျဉ်စကားချပ်ပေါ်၍ ပြေးလွှားနေလေသည်။

ပိုးစဝတ်လွှာ၏ အပြာနရောင်များကို သုတေခြယ်ရန် ကျွန်ရှုတော့သည့် အခါမှုပင် နိန္ဒိသည် သူ့လက်တွင်းမှ စုတ်တံကို ဖျဉ်စပေါ်မှ ဖယ်ရှားလိုက် သည်။ သူ့အသိစိတ်တို့သည်လည်း ဖျဉ်စပေါ်ရှိ ပုံလွှာတူမှ ပြန်၍ ကင်းကွာ သွားသည်။

ပိုးစဝတ်လွှာ၏ အပြာနရောင်သည် ပိုးစဝတ်လွှာ၏ အတွန်းအလိမ်၊ အရေး အကြောင်းများကိုလိုက်၍ အဆင်အသွေး အမျိုးမျိုး ဖြစ်နေသည်။ ပို၍ နှသာ အပြာနရောင်၊ အနည်းငယ်ရင့်သော အပြာနရောင်၊ အဖြူနီးပါးတမ္မာ ဖျော့တော့သွားသော အပြာနရောင်။

အပြာန၏ အရင့်အမာ အပြော့အပျောင်းကို သုံးသပ်ရန် နိန္ဒိသည် စုတ်တံကို ဘေးသို့ချထားလိုက်ပြီး၊ သခင်မကို ကြည့်ရပြန်လေသည်။

သခင်မသည် သူ့ကို ပြီးရယ်ခြင်းမရှိသော မျက်လုံးများဖြင့် စူးစိုက်ကြည့် နေသည်၊ တင်းတင်းစွဲသော နှုတ်မြှာသည် မဆိုစလောက် ပွင့်ဟလာသည်။

“နိန္ဒိ . . . ဘယ်လောက်ကျွန်သေးသလ”

“ပိုးစဝတ်လွှာအရောင်ကို ခြယ်စုံပဲ ကျွန်ပါတော့တယ် သခင်မ”

“အင်း . . . ခဏနားချင်နား . . . ”

“ကောင်းပါပြီ . . . သခင်မ”

ထိုစကားကို ပြောပြီးမှ မိမိမှားသွားပြီဟု နိန္ဒိသိလိုက်သည်။ ကြိုးစား တည်ဆောက်ထားရသော သူ၏ အနုပညာသမာဓိတို့ အလျှင်အဆက် ပြတ် တောက်၍ မဖြစ်၊ တသွင်သွင်စီးနေသော ပန်းချိကော်တို့၏ ဝင်စားမှုအလျှင် ပြတ်တောက်သွားလျှင် ပူလောင်ပြင်းပြသော ဝေဒနာတို့က တိုးဝေ့ဝင်ရောက် လာလိမ့်ဦးမည်။

သို့သော် သူနာက်ကျသွားသည်။

“နိန္ဒိအတွက် စားစရာတစ်ခုခုပေးလိုက်ကြ . . . ”

သခင်မသည်၊ ခြေတင်ခုံပေါ်မှ ခြေအစုံကို အောက်သို့ ချလိုက်သည်။ ကြော့ရှင်းသော ကိုယ်ဟန်၏ တင့်တယ်မှုအခြားတစ်ခုကို နိန္ဒိ တွေ့ရပြန် သည်။ နိန္ဒိ တုန်လှုပ်လာပြန်သည်။ ဤပင်တိုင်စံ နန်းတော်၏ ပြတ်းမှုနေ၍ တစ်ဟုန်ထိုး ထွက်ပြေးသွားလိုသော ဆန္ဒများ ပေါ်လာသည်။ သို့တည်းမဟုတ် စားစရာများကို ပြင်းပယ်၍ ပုံလွှာတူကို အပြီးသတ်အောင် ရေးခြယ်ခွင့်ပေးပါ

## ချိုင်သာပါဒေရီ

၈၉

ဟု ပြောချင်သည်။ သို့သော ပါဒသခင်မ၏ အမိန့်ကို ငြင်းပယ်၍လည်း မဖြစ်နိုင်။ နိုင်၏ အကျဉ်းအကြပ်သည် မမှုံးလင့်ဘဲ သက်သာရာ ရသွားခဲ့လေ သည်။

“သခင်မ. . . သမိန်စတ္တဝတ် ဘုရင်မင်းမြတ် ရောက်နေပါတယ်”

မောင်းမတစ်ဦးက သွားလီရွှေ့တွင် ဒူးထောက်လျက် ပြောလာသည်။

ပင်တိုင်စံသည် နှုတ်ခမ်းမြှာကို တင်းတင်းစွဲလိုက်ပြီးနောက်၊ သွားလီ မှုံးလိုင်ဝသို့ လုမ်းကြည့်ရင်း တင်းမာစွာ ပြောလိုက်သည်။

“ဘယ်ဘုရင်မင်းမြတ်မှ တွေ့ခွင့်မပေးနိုင်ဘူး. . . ပြောလိုက် သွား. . . ”

“တွေ့ခွင့်မပေးနိုင်လဲ အတင်းဝင်လာ ရတော့မှာပဲ အစ်မတော်”

သွားလီအဝမှ ကျယ်လောင်သော အသံနှင့် မရှေးမနှောင်းပင် သမိန် စတ္တဝတ်သည် အထဲသို့ ဝင်လာလေသည်။ နိုင်သည် ခြေသံပြင်းသော သမိန်စတ္တဝတ်၏ ခြေလှမ်းများကို လွှတ်အောင် ရှောင်လိုက်ရသည်။

“နှစ်းစောရှင်၊ ဒါ. . . ဘာလုပ်တာလဲ၊ ပင်တိုင်စံထဲက ခု ထွက်သွား”

“ဟာ. . . ပါဒဘုရင်တစ်ပါးဟာ သူ့အစ်မတော်ရဲ့ ပင်တိုင်စံထဲကိုလာဖို့ အရေး၊ အမျှှုံးအမတ်တွေလို့ ခွင့်တောင်းနေရည်းမှာလား၊ ကျူပ်က ဘုရင်မင်းမြတ်ပဲ”

“နှစ်းစောရှင်. . . မင်းရဲ့ ပါဒဘုရင်အဖြစ်က ဒီပင်တိုင်စံ နှစ်းဆောင်ပရာဝဏ်ထဲမှာ မရှိပါဘူး၊ ပါဒတစ်နိုင်ငံလုံးမှာ မင်းရှိချင်တဲ့နေရာ ရှိနိုင်တယ်၊ ဘုရင့် ရာဇာအာဏာမျိုးကို အစ်မတော်ရဲ့ နှစ်းဆောင်ထဲ ယူမလာနဲ့”

သမိန်စတ္တဝတ်၏ သေးငယ်သော မျက်လုံးတို့သည် မီးထွက်မတတ်တဖြတ်ဖြတ် ဝင်းထိန်းလာသည်။

“ဒီမှာ အစ်မတော်၊ ကျူပ်ဟာ သက်ဦးဆံရှင်ဘုရင်”

“အဲဒါ ဘုရင်အဖြစ်ကို ဟောဟိုက သွားလီခန်းဝရဲ့ တံခါးဝမှာ ချထားခဲ့နှစ်းစောရှင်၊ မင်းပြန်ထွက်သွား၊ ပြီးတော့မှ နှစ်းစောရှင်ဟာ သူ့အစ်မတော်နဲ့ တွေ့ခွင့်ရဖို့ စောင့်နေပါတယ်လို့ ခွင့်တောင်း”

လှပသော မိန့်းမသားတစ်ဦးနှင့် ငယ်ရွှေယ်သော ဘုရင်တစ်ပါးတို့၊ မဟုတ်မှုဘဲ သူ့ဝဲယာတွင် မီးတောင်နှစ်ခုတို့ တစ်ပြိုင်တည်း ပေါက်ကွဲနေပြီဟုနိုင် ထင်လာသည်။ တုန်လှပ်ချောက်ချားစွာဖြင့် နောက်သို့ ဆုတ်လိုက်သည်။

“ဟော. . . ပန်းချိုကျော် နိုင်က ရောက်နေတာပါလား၊ ကျူပ်လာတာ

သူ့အတွက်ပဲ၊ ကဲ... အစ်မတော်”

“နှစ်းစောရှင်... ဘာအတွက်ပဲ ဖြစ်ဖြစ် မင်းထွက်သွား...”

သမိန်စက္ကဝတ်သည် ရုတ်တရက် ပြောင်းလဲသွားလေသည်။ တင်းမှာ နေသော မျက်နှာသည် ရုတ်ချည်းပြောလျှော့သွားသည်။

“ကဲ... ကဲ အစ်မတော် ကျျပ်တောင်းပန်ပါတယ်၊ ကျျပ် အခု ပါဒဘူရင် မဟုတ်ဘူး၊ အစ်မတော်ရဲ့ မောင်ငယ် နှစ်းစောရှင်ပါ၊ ဒါကလဲ ကျျပ်အခု ဒီနှစ်းဆောင်က ထွက်မသွားချင်လို့ပြောတာ၊ ကျျပ်ဟာ အစ်မတော် ရှုံးမှာသာ နှစ်းစောရှင် ဖြစ်ပေမယ့် ကျွန်တဲ့နေရာ ကျွန်တဲ့ အချိန်တွေမှာတော့ ပါဒဘူရင် မင်းမြတ်ပဲ၊ ဒါကိုတော့ အစ်မတော်သိထားပါ၊ ကျျပ် နှစ်းစောရှင် မဟုတ်ဘူး၊ သမိန်စက္ကဝတ်...”

“ကျွန်တဲ့နေရာ ကျွန်တဲ့အချိန်တွေကို အစ်မတော် မသိဘူး၊ ဒီနှစ်းဆောင် မှာ မင်းကိုယ်မင်း နှစ်းစောရှင်လို့ သိရင်တော်ပြီ၊ မင်းအခု ဘာလုပ်လာသလဲ၊ ပြောစရာရှိတာပြော... ပြီးရင် ပြန်တော့၊ ဒီမှာ နိန္ဒါနဲ့ ပုံလွှာတူ ရေးနေတယ်”

သမိန်စက္ကဝတ်သည် မလုမ်းမကမ်းရှိ ဖျဉ်စ ကားချုပ်ကို လုမ်းကြည့်လိုက် သည်။

“အော်... ပုံလွှာတူရေးနေတာကို”

“ဟုတ်တယ် နှစ်းစောရှင်”

“အစ်မတော် ကျျပ် တောင်းပန်ပါရစေ၊ ကျျပ် အခု သီလဝါကျွန်းကို သွားမလို့ပါ၊ နေပါဦး... ပုံလွှာတူက ဘယ်အထိပြီးနေပလဲ”

နိန္ဒါနသည် သမိန်စက္ကဝတ်ကို နားမလည့်စွာဖြင့် မေ့ကြည့်နေမိသည်။ သမိန်စက္ကဝတ်သည် နိန္ဒါနရေးလက်စ ပုံလွှာတူရှုံးသို့ လျှောက်သွားပြန်သည်။

“အော်... အပြီးသတ်တော့မှာပဲ၊ ဒါဆိုရင် ရပါပြီ”

“မင်း... ဘာတွေပြောနေတာလဲ နှစ်းစောရှင်”

“ဒီလို အစ်မတော်၊ ကျျပ် သီလဝါကျွန်းကို သွားမလို့... ဘုရားတည် မလို့လေ၊ သမိန်ဓမ္မကိုလဲ ရဲမက်အစုနဲ့ လွန်ခဲ့တဲ့ သုံးရက်ကတည်းက လွတ် လိုက်ပြီ၊ ဒီနေ့ အခုကျျပ်ကိုယ်တိုင်သွားမယ်၊ ကျျပ် နိန္ဒါကို ခေါ်သွားချင်တယ်၊ နိန္ဒါကို အသုံးချစရာရှိနေလို့ပါ၊ ခွင့်ပြုပါ၊ ကျျပ် နှစ်းစောရှင် အဖြစ်နဲ့ အစ်မတော်ကို ပြောနေတာပါ”

“မင်း ခရီး ထွက်မလို့လား နှစ်းစောရှင်”

“ဟူတ်တယ် အစ်မတော်၊ သီလဝါကျွန်းမှာ ကျူပ်တစ်ခါက ပြောဖူးတဲ့ ဘုရားတည်ဖို့လေ.. . . । အခု ကျူပ်နဲ့အတူ ဗလားမွန်တော်နဲ့ သမိန်ပြတ်လဲ လိုက်လိမ့်မယ်၊ သမိန်ဓမ္မကိုတော့ လွန်ခဲ့တဲ့ သုံးရက်ကပဲ.. . . ”

“ဒါတွေ အစ်မတော် စိတ်မဝင်စားဘူး၊ မင်း အခုလာတာ နိုန္တကို ခေါ်သွားဖို့ လာတာလား”

“ဟူတ်တယ် အစ်မတော်၊ သီလဝါကျွန်းမှာ ဘုရားတည်ရင် နိုန္တရဲ့ တာဝန်တွေရှိနေတယ်။ ကျူပ် အခုပဲ သွားတော့မှာ ရဲမက်ပိုလ်ပါ အားလုံး ပြင်ဆင်ပြီးပြီ၊ မှော်ဝန်းမြှတ်ရဲ့ ဘုရင့်ဆိပ်ကမ်းမှာလဲ နာရဒလျေတော်ကို အဆင်သင့် စောင့်ခိုင်းထားပြီးပြီ၊ အားလုံးအဲဒီမှာ စောင့်နေကြပြီ၊ နိုန္တကို ခေါ်သွားဖို့ ခုမှုသတိရလို့ ကျူပ်ကိုယ်တိုင် အစ်မတော်ဆီလာတာပဲ၊ အစ်မတော် နိုန္တကို အသုံးမပြုသေးဘူးလဲ ထင်လို့ပါ၊ အခုတော့ ပုံလွှာတူက အပြီးသတ်တော့မှာပဲ”

“နိုန္တပုံလွှာ အပြီးသတ်ဖို့ အချိန်ဘယ်လောက် ကြာမလ”

“သခင်မနဲ့ ဘုရင်မင်းမြတ်တို့၊ အခု စကားပြောနေတဲ့ အချိန်လောက်ရ ရင် ပုံလွှာတူ အပြီးသတ်နိုင်ပါလိမ့်မယ်”

“နှစ်းစောရှင်၊ မင်းနာရဒလျေတော်က စောင့်နေ၊ နိုန္တ ပုံလွှာတူ ရေးပြီး ရင် လွှတ်လိုက်မယ်၊ ဒါပဲ မဟုတ်လား.. . . । သွားတော့.. . . ”

ပင်တိုင်စံသည် သွားလီပေါ်သို့၊ ပြန်ထိုင်ပြီး ခြေတင်ခုံပေါ်သို့၊ ခြေချ လိုက်သည်။ နိုန္တသည် စုတ်တံကို ပြန်ကိုင်လိုက်ရလေသည်။

သမိန်စက္ကဝတ်သည် မျက်လုံးအစုံကို ကျဉ်းမြောင်းစွာ မှေးမိုတ်လျက် သွားလီအနီးသို့၊ ချုပ်းကပ်သွားသည်။

“အစ်မတော်.. . . အစ်မတော်ဟာ သီလဝါကျွန်း စစ်ပွဲမှာ ကျူပ်နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး ကျူပ် သမိန်စက္ကဝတ်ဖြစ်ဖို့ အရေးမှာ အကြီးမားဆုံး အကူအညီပေးခဲ့လို့သာ အစ်မတော်ကို ကျူပ်နားထောင်နေတယ်လို့၊ မှတ် လိုက်ပါ၊ ဟောဒီ ပင်တိုင်စံနှစ်းဆောင်ရဲ့ တံခါးဝ ဟိုဖက် ခြေတစ်လျမ်း ရောက်တာနဲ့ ကျူပ်ရဲ့ ပါဒဘုရင် မင်းမြတ်အဖြစ်ကို အစ်မတော် လုံးဝေသုံး နားလည်ရမယ်လို့လဲ သိထားပါ ကျူပ်သွားမယ်၊ နိုန္တကိုလဲ အမြန်ဆုံး လွှတ်လိုက်ပါ”

ဝင်လာခဲ့စဉ်ကထက် ပိုပြင်းသော ခြေလှမ်းများဖြင့် သမိန်စက္ကဝတ်

ပြန်ထွက်သွားသည်။ သခင်မကား သမိန်စတ္တဝတ်ကို လစ်လျှော့လိုက်လေသည်။ နိန္ဒာသည် ပိုးစအပြာန်ရောင်၏ အရင်အပြောကို ကြိုးစား၍ သုတေခြယ်  
နေရလေသည်။ ဤအခိုက်ဝယ် နိန္ဒာ၏ စိတ်အစဉ်တို့သည် ပုံလွှာတူကို  
ရေးစအချိန်ကကဲ့သို့ အလှအပ၌ ယစ်မူးပူးလောင်ရသော ဝေဒနာတို့လည်း  
မရှိတော့။ ပန်းချိုကျော်တို့၏ အနုပညာ သမာဓိ၌ ကိန်းဝပ်မွှဲလျှော်ရခြင်းလည်း  
မရှိတော့။ မော်ဝန်းမြစ်၏ ဘုရင့်ဆိပ်ကမ်းဆီသို့သာ စိတ်ရောက်နေသည်။  
လောလောဆယ်အားဖြင့်မူ ဤလှပသော သခင်မ၏ ရှေ့မှားက် ဤပင်တိုင်စံ  
နှစ်းဆောင်မှ အမြန်ဆုံး ထွက်ခွာသွားချင်သည်။ ဘုရင့်ဆိပ်ကမ်းဆီသို့သာ  
သွားချင်သည်။

ထိုဆိပ်ကမ်းတွင် သမိန်စတ္တဝတ်၏ နာဒရ လျေတော်ရှိ နေပေသည်။

\* \* \*

နာဒရလျေတော်၏ အထက်ဆုံး အပေါ်ထပ်တွင် သမိန်စတ္တဝတ်သည်  
ကြွားရွှေး မတ်တတ်ရပ်ရင်း သီလဝါကျွန်းပေါ်မှ အသံများကို နားထောင်နေ  
သည်။

ကည်ပင်ကြီးများနှင့် ကျွန်းပင်ကြီးများသည် ခရာဆူးတော့များအပေါ်  
သို့ အဟုန်ပြင်းစွာ လဲကျေနေသည်။ ပါဒနိုင်ငံသားတို့၏ ပုံဆိန်ခုတ်ချက်များ  
သည် ပင်စည်ကြီးများ တုဂ္ဂိုးရုန်း လဲကျေနေသံအောက်တွင် နှစ်မြှုပ်သွားသည်။

ဤသစ်ပင်ကြီးများ တစ်ပင်ပြီးတစ်ပင် လဲကျေသွားတိုင်း သမိန်စတ္တဝတ်  
၏ ရင်ထဲသို့ ဝမ်းမြောက်မှုဟူသော ခံစားမှုအဟုန်များက တစ်ဆင့်ပြီးတစ်ဆင့်  
တိုးဝင်လာသည်။ ရေမြေတော့တောင်ကို အစိုးရသော ဘုရင်မင်းမြတ်၏  
ဘုန်းအာဏာကို ပို၍သော့ပေါက်နေသည်။ နှစ်ပေါင်းများစွာ အပြိုင်းအရှင်း  
ပေါက်ရောက်နေကြသော ကြီးမားအိုမင်းသည့် ဤသစ်ပင်ကြီးများသည် သူ့  
နှုတ်မှုတစ်ခွန်းသော အမိန့်အောက်တွင် ကိုင်းမြှက်ကလေးများလို ပြုလဲသွား  
ကြပေသည်။

သမိန်စတ္တဝတ်၏ ခြေရင်းတွင် ဒူးတုပ်နေသော ပန်းချိုကျော် နိန္ဒာသည်  
တစ်ပင်ပြီး တစ်ပင် လဲကျေသွားသော သစ်ပင်ကြီးများ၏ ရှေ့ခံ့ကိုကြည့်ရင်း  
အုံညွှန်မိလေသည်။ မျိုင်းညီးဆိုးဆည်းနေသော သီလဝါကျွန်း၏ အဆင်းသည်  
တစ်စထက် တစ်စ လင်းထိန်လာသည်။ ကျွန်း၏ ပုံသဏ္ဌာန် တဖြည်းဖြည်း  
ထင်ရှားလာသည်။ သူ့တစ်သက်တွင် သူ့မျက်စီအောက်၌ ကြီးမားသော

သစ်ပင်ကြီးများအား ဤမျှ အလုံးအရင်းလိုက် ခုတ်ဖြိုနေသည်ကို နို၏ တစ်ခါမှ မတွေ့ဘူးခဲ့။ ဤမြင်ကွင်းနှင့် ဤအသံကိုကြည့်ရင်း နားထောင်ရင်း နို၏ အုံပြုနေသည်။ ထူးဆန်းသော ကမ္မာလောက တစ်ခုအတွင်းသို့ ရောက် နေရသည်နှင့်မခြားဟု ထင်မိသည်။ ထို့ထက် . . .

သီလဝါကျွန်းပေါ်တွင် ဘုရားတည်ရန် အရေးအတွက် သူ့လို ပန်းချိကျော် တစ်ဦးကို ဘုရင်မင်းမြတ်က အနီးသို့ခေါ်ယူထားခဲ့ခြင်းကို ပို၍ အုံပြုနေမိ သည်။ နို၏သည် သမိန်စက္ကဝတ်နှင့် နီးနီးကပ်ကပ် မနေခဲ့ဘူးချေ။ အရေးကြီး သော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ဘုရင်မင်းမြတ်အနီးသို့ ရောက်ရှိနေရမည် ဟုလည်း တစ်ခါမှ မစဉ်းစားခဲ့ဘူးချေ။

နို၏အတွက် အရာရာသည် အထူးအဆန်းဖြစ်နေသည်။

သီလဝါကျွန်းပေါ်မှ သစ်ပင်ကြီးများ တဝါန်းဝိုင်းပြီလဲနေသည့်အဖြစ်။

သီလဝါ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော နာရဒလှေတော်ပေါ်တွင် ဘုရင်မင်းမြတ်နှင့် အတူရှိနေရင်း ထို့ရှုခင်းကို အနီးကပ်စွာ ကြည့်နေရသည့် အဖြစ်။

ဘုရင်မင်းမြတ်အနီးတွင် အခြားပါဒန်းတွင်း အကြီးအကဲများနှင့်အတူ လိုက်ပါခစားနေရသည့်အဖြစ်။

“နို၏”

သမိန်စက္ကဝတ်က ကျွန်းပေါ်သို့ကြည့်ရင်း သူ့အမည်ကို ခေါ်လိုက်သည်။

“ကျွန်းတော်မျိုး ရှိနေပါတယ်. . . ဘုရင်မင်းမြတ်”

“သီလဝါကျွန်းကို မြင်တယ် မဟုတ်လား”

“မြင်ပါတယ် ဘုရင်မင်းမြတ်”

“သစ်ပင်ကြီးတွေ တဝါန်းဝိုင်း ပြီလဲနေတာ ဘယ်လောက်ကြည့်လို့ ကောင်း လိုက်သလဲ”

“မှန်ပါ”

“နှစ်ပေါင်း တစ်ရာနှစ်ရာလောက် သက်တမ်းရှိကြမယ့် ကည်ပင်ကြီး တွေ ကျွန်းပင်ကြီးတွေဟာ အခု ပဲပြားပင်ငယ်တွေလိုပဲ ကိုင်းမြတ်ပင်တွေလိုပဲ တစ်ပင်ပြီးတစ်ပင် လဲကျေနေတယ် မဟုတ်လား”

“မှန်ပါ”

“အဲဒါဘကြောင့်လဲ. . . သီလား. . . နို၏”

“သစ်ခုတ်အမှုတော်ထမ်းတွေရဲ့ ကျမ်းကျင်မှုကြောင့်ပါ ဘုရင်မင်းမြတ်”  
“ဘာ”

ခက်ထန်သော သမိန်စက္ကဝတ်၏ ငောက်ငမ်းသံတွင် နိန္ဒာ တုန်လှပ်သွားသည်။ သူ့အဖြောာများသလဲဟု စဉ်းစားလိုက်မိသည်။ နိန္ဒာသည် ဘုရင်မင်းမြတ်၏ မျက်နှာကို မော့မကြည့်ရုံးတော့၊ ဒူးတုပ်နေရင်းဖြင့်ပင် သူ့မျက်နှာရှုံးမှ သမိန်စက္ကဝတ်၏ ခြောက်ကိုသာ အယောင်ယောင် အမှားမှား ကြည့်နေမိသည်။ သမိန်စက္ကဝတ်၏ ခြောက်ပေါ်မှ ရွှေဆွဲကြီးသည် ပြီးပြက်လှပေသည်။

“ထုထည်ကြီးမှားတဲ့ သစ်ပင်ကြီးတွေ ဖြောင်းဖြောင်းလဲကျနေတာဟာ သစ်ခုတ်အမှုတော်ထမ်းတွေကြောင့်တဲ့လား . . . နိန္ဒာ”

သမိန်စက္ကဝတ်သည် အမျက်စောင် မာန်ကြီးသူ ဖြစ်သည်ဟု နိန္ဒာကြားဖူးသည်။ သို့သော် နားအလည်ခာက်သော မေးခွန်းမျိုး မေးတတ်သည်ဟူသည်ကား မကြားခဲ့ဘူး၊ ထို့ကြောင့် ကြောက်ရှုံးခြင်း၊ နားမလည်ခြင်းတို့ဖြင့် နိန္ဒာ တုန်လှပ်နေသည်။

“နိန္ဒာ သင်ဟာ ပန်းချိသာဆွဲတတ်ပေတာကိုး၊ ရှုပ်ပုံလွှာရေးဆွဲရာမှာ ကျမ်းကျင်သလောက်၊ အမိန့်အာဏာရေးရာမှာတော့ သင်တယ်ည့်သကိုး . . . ”

“ခွင့် . . . ခွင့်လွှာတ်ပါ . . . ဘုရင်မင်းမြတ်”

ရွှေကြီးတို့၊ သို့င်းဖြာသောခြောက်ကို မျက်နှာနှင့် ထိကပ်လုမတတ်ပျားပျားဝပ်ရင်း တောင်းပန်လိုက်သောအခါ သမိန်စက္ကဝတ်၏ လေသံအနည်းငယ်ပျော့သွားလေသည်။

“အင်းလေ ထားပါတော့ သင်နားလည်အောင် ကျွန်ုပ် တစ်ခုစီမေးသွားမယ်၊ ကြီးစားပြီးဖြေ ဟုတ်လား . . . ”

“ကောင်းပါပြီ ဘုရင်မင်းမြတ်”

“အဲဒီ သစ်ပင်ကြီးတွေကို ခုတ်လဲနေကြတဲ့ သစ်ခုတ်အမှုထမ်းတွေကို အုပ်ချုပ်တာ ဘယ်သူလဲ”

ပါဒေါ်ပြည်တော်မှ သီလဝါကျွန်းသို့ ဘုရင့်နာရဒလေ့တော်ဖြင့် သုံးည့်အိပ်ခနီး လိုက်ပါခဲ့သော နိန္ဒာသည် ဤမျှလောက်ကိုတော့ နားလည်ပေသည်။

“သစ်ခုတ်အမှုထမ်းတွေကို အုပ်ချုပ်သူက အကြပ်လိုလ် သမိန်ပြတ်ထပ်ဘုရား”

“အင်း ဟုတ်ပြီ သမိန်ပြတ်ထပ် အပေါ်ကထပ်ပြီး အမိန့်ပေးသူက . . . ”

“ဗိုလ်မင်းသမိန်မရှုပါ ဘုရင်မင်းမြတ်...”

“ဟူတ်ပြီ သမိန်မရှုကို အမိန့်ပေးသူက...”

“ဗိုလ်မင်းကြီး သမိန်ပြတ်ပေါ့...”

“ဟူတ်ပြီ နိုန္တ ကဲ ... ဆက်ဖြေစမ်း... အဲသည် ဗိုလ်မင်းကြီး သမိန်ပြတ်ရေယ်... နှစ်းရင်းဝန်ပညားမွန်ထော်ရယ်... စတဲ့... စတဲ့ ပါဒန်းတော်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေ ... နိုင်ငံတော်ရဲ့ သာသနာ အကြီးအကဲ ရှင်ဓမ္မညာဏ ရှင်ဗုဒ္ဓညာဏ စတဲ့ မထော်မြတ်တွေအပေါ်မှာ အမိန့်ပေးနိုင်တဲ့... သူ...”

“ကျွန်တော်မျိုးကြီးရဲ့ သမိန်စက္ကဝတ် ဘုရင်မင်းမြတ်ပါ...”

နိုန္တသည် သမိန်စက္ကဝတ်၏ အမေးမဆုံးသေးမြိမ်ာပင် တက်ကြသော အသံဖြင့် အားတက်သရော အဖြေားလိုက်လေသည်။ သမိန်စက္ကဝတ်၏ သေးငယ်သော မျက်လုံးအစုံတို့မှာလည်း ကျေနှစ်အားရမှုများဖြင့် ပို၍ ကျော်မြောင်းသေးငယ် သွားကြသည်။

“အင်း... အဲဒီလိုဆိုရင်... ကျွန်ုပ်စောစောက မေးလိုက်တဲ့ မေးခွန်းကို သင်ဖြေတတ်ရောပေါ့... နိုန္တ၊ သီလဝါကျွန်းက သစ်ပင်ကြီးတွေ တဖြောင်း ဖြောင်း လဲကျေနေတာဟာ ဘာကြောင့်လဲ...”

“နားဆင်ပါ... ဘုရင်မင်းမြတ်... ဟောဒီ သီလဝါကျွန်းပေါ်က သစ်ပင်ကြီးတွေ ဖြောင်းဖြောင်းလဲကျေနေကြတာ ဟောဒီမျှော်ဝန်းမြစ် အောက်ဖက် နေရာက ရေပြင်မှာ လိုင်းတွေလှုပ်ခတ်နေကြတာ၊ ဟောဒီ ပါဒနိုင်ငံတော် တစ်ရှမ်းလုံးမှာ နွေးထွေးတဲ့ လေညှင်းတွေ တိုက်ခတ်နေကြတာ... အားလုံး ဟာ ဘုန်းကြီးတဲ့ သမိန်စက္ကဝတ် ဘုရင်မင်းမြတ်ရဲ့ တန်ခိုးရှိန်ဆောင်းဖြစ်လာကြတာတွေချည်းပဲလို့ ကျွန်တော်မျိုး အကြွင်းမဲ့ နားလည်သောပေါက် ရပါပြီ... ဘုရင်မင်းမြတ်...”

“ဟား... ဟား... ဟား... ဟား...”

သမိန်စက္ကဝတ်သည် နာရဒလေ့တော်ထိပ်ရှိ ဘုရင့်တံခွန်တော် လွှာင့်ထူထေးသော ရွှေပိန်းချုတိုင်ကို ဆုပ်ကိုင်ရင်း အားရပါးရ ရယ်လိုက်လေသည်။

“နိုန္တ သင်ဟာ ပန်းချို့ အရေးကောင်းသူသာမက၊ စကားပြောကောင်းသူ လဲ ဖြစ်နေပါကလား၊ ရေမြေလေတို့အပေါ် အစိုးရတဲ့ ဘုရင်အဖြစ်ကို သင်က အနုပညာ သမားပီပီ လှလှပပကလေး ပြောသွားနိုင်ပေတာပဲ၊ ကဲ... ကဲ...”

ထားတော့၊ လျှေတော်မှူးကြီးရှိလားဟေ့... ”

ပုံစင်အခန်းမှ လျှေတော်မှူးကြီး နာရိန္တသည် အပြီးအလွှား ရောက်လာ ပေသည်။

“ရှုပါတယ ဘုရင်မင်းမြတ်”

“ကျွန်ုပ်ကျွန်းပေါ်ကို သွားမယ်၊ အားလုံး အဆင်သင့်လုပ်... ”

“ကောင်းပါဖြီ ဘုရင်မင်းမြတ်”

“နိုဒ္ဓ လိုက်ခဲ့”

“ကောင်းပါဖြီ ဘုရင်မင်းမြတ်”

နာရဒလျှေတော်၏ အောက်ထပ်သို့၊ ဆင်းခဲ့ကြသည်။ လျှေတော်၏ ကုန်းပတ်မှုသည် သီလဝါကျွန်းကမ်းစပ် ကျောက်တုံးပေါ်သို့၊ အလျားခင်းထား သည့် သစ်သားတံတားကို ဖြတ်၍ လျှောက်ခဲ့ကြသည်။

သီလဝါကျွန်း၏ ကျောက်စရစ်ပေါ်သော မြေပေါ်သို့၊ ခြေချလိုက်မိချိန် တွင် နိုဒ္ဓသည် မြှစ်ရေနံသင်းသည့် လေကိုရှုရှိက်လိုက်မိသည်။ နွေးထွေး သော လေထဲတွင် လဲပြီးဆဲ သစ်ပင်ကြီးများဆီမှ စီမံးခွွဲခွွဲ သစ်ခေါက်နဲ့တို့ လွှမ်းထုတဲ့လာသည်။

နိုဒ္ဓသည် သူ့နောက်သို့၊ လူည့်ကြည့်လိုက်သည်။

သစ်သားတံတားပေါ်တွင် လျှောက်လာကြသည့် ဗိုလ်မင်းကြီး သမိန် ပြတ်အ နှစ်းရင်းဝန်ကြီး ဗညားမွန်ထော်နှင့်တကွ အခြားပါဒန်းတွင်း ပုဂ္ဂိုလ်ကြီး များကို အစီအရို တွေ့လိုက်ရသည်။

နိုဒ္ဓသည် ရွှေ့သို့ပြန်ကြည့်လိုက်သည်။

သူ့ရွှေ့တွင်ကား “သတ္တာဓန”လေးတော်ကြီးကို စလွယ်သိုင်းထားသည့် သမိန်စက္ကဝတ်။

သီလဝါကျွန်းပေါ်သို့၊ ပထမဆုံး ခြေချချိန်တွင် ပါဒဘုရင်နှင့် အနီးကပ် ဆုံး ရှိနေသည်မှာ ပါဒန်းတွင်း ပုဂ္ဂိုလ်ကြီးများ မဟုတ်မှုဘဲ မိမိဖြစ်နေသည်ကို မုန်နှုန်း နားလည်သွားသည်။

နိုဒ္ဓသည် စီမံးခွွဲခွွဲ သစ်ခေါက်နဲ့များကို ရှုရှိက်ရင်း တုဂ္ဂိုလ်းဝန်း လဲပြီး နေသည့်အသံများကို နားထောင်ရင်း သူ့ရင်ထဲမှာလည်း စီမံးခွွဲခွွဲဖြစ်သော တုဂ္ဂိုလ်းဝန်း မြည်ဟီးသော စကားတို့ကို သူ့ဖာသာ ကြားယောင်နေမိလေသည်။

“နိုဒ္ဓ၊ မင်းဟာ၊ ပန်းချို့ကျော်တစ်ယောက် ဖြစ်ပေမယ့် ပန်းချို့ကျော်

တစ်ယောက်နဲ့ မမူးအောင် ဘုန်းကြီးတော့မယ်၊ အခု မင်းဟာ ပါဒဘုရင်နဲ့ အနီးကပ်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီ၊ ဘုရင့်ရဲ့ စိတ်သဘောကြိုက်ကို မင်းဟာ ပန်းချိကျော်ရဲ့ နားလည်တတ်လွန်းတဲ့ အနုပညာစိတ်နဲ့ ထွင်းဖောက် သိမြင်လိုက်ပြီ၊ ရှေ့ဆက်ပြီးတော့လဲ မင်းဟာ ပါဒဘုရင်နဲ့အတူ အချိန်အခါ တိုင်းမှာ နီးနီးကပ်ကပ် ရှိနေဖို့၊ မင်းကြီးစားပေတော့၊ မင်းရဲ့ အနာဂတ် သိပ်ခမ်းနားလှပလာဖို့၊ လမ်းစပေါ်ပြီ... လမ်းစပေါ်ပြီ”

\* \* \*

သီလဝါကျွန်းပေါ်မှ သစ်ပင်ကြီးများသည် ခုနစ်ရက်အတွင်းမှာပင် ရှင်းလင်းခုတ်ထွင်ပြီးသား ဖြစ်သွားသည်။ လုံးပတ်ကြီးများသော ကည်ပင်နှင့် ကျွန်းပင်ကြီးများ၏ ပင်စည်တို့သည် “သစ်လုံးတပ်”၏ တံတိုင်းများ၊ တံခါးများ အဖြစ်သို့၊ ပြောင်းလဲသွားကြသည်။ စိမ်းညီ့အုပ်ဆိုင်းခဲ့သော သီလဝါကျွန်း သည် ယခုအခါ ရှင်းပြန့်သော မြေပြင်ရှိသည့် ကျွန်းဖြစ်သွားသည်။

သစ်လုံးတပ်များသည် ကျွန်း၏ လေးမျက်နှာစိတ္ထုင် အခိုင်အမာ ပေါ်ပေါက်လာကြသည်။ ပါဒနေပြည်တော် အရပ်လေးမျက်နှာ မြို့တောင့်တပ်ဖွဲ့လေးခု၏ အစီအမံအတိုင်း စီရင်တပ်စွဲထားလိုက်သည်။

အရပ်လေးမျက်နှာတွင်...

အရှေ့အရပ်တွင် ပြုဗ္ဗာရတပ်မ၊ တပ်မှူးသမိန်မရှာ။

အနောက်အရပ်တွင် မဏီမတပ်မ၊ တပ်မှူး သမိန်သံမြတ်။

တောင်အရပ်တွင် ဒက္ခိဏာတပ်မ၊ တပ်မှူး သမိန်ဒီဗ္ဗာ။

မြောက်အရပ်တွင် ဥထွေရတပ်မ၊ တပ်မှူး သမိန်ပါလာ။

ပါဒနေပြည်တော် တပ်မနှင့် ကွာခြားမှုမှာ တစ်ခုတည်းသာ ဖြစ်သည်။ ပါဒနေပြည်တော်၏ မြို့တောင့်တပ်မ လေးခုရှိတံတိုင်း၊ သူရဲ့ခုံတို့ကို အုတ်ကျောက်ဖြင့် ပြုလုပ်ထားပြီး သီလဝါကျွန်းတောင့်တပ်မလေးခုရှိ တံတိုင်း၊ သူရဲ့ခုံတို့ကို သစ်လုံးဖြင့် ပြုလုပ်ထားခြင်းသာ ကွာခြားသည်။

သီလဝါကျွန်းကို ခုတ်ထွင်ရှင်းလင်း၍ တပ်မများ တည်ဆောက်ပြီးသည် အထိ လုပ်ငန်းကို လူပေါင်းများစွာ၊ လျှောပေါင်းများစွာ အသုံးပြုခဲ့သည်။ ပါဒနေပြည်တော်နှင့် သီလဝါကျွန်းအကြား မှုပ်ဝန်းမြစ်ကြောင်း တစ်လျှောက်တွင် ဘုရင့်လျှော့၊ တပ်မှူးလျှော့၊ ရဲမက်လျှော့နှင့် အခြား အမှုတော်ထမ်းတို့၏ လျှော့များ သည် နေစဉ်နှင့်အမှု စုနှစ်ဆန်နေခဲ့ကြသည်။

သီလဝါကျွန်းသည် မည်သည့်နှစ် ပရီဇ္ဈာဒပေါင်းများစွာက ကျွန်းတစ်ကျွန်းအဖြစ် တည်နေခဲ့သည်ကို မည်သူမျှမသိကြ။ သို့သော သီလဝါကျွန်း၏ ရှိရှိခဲ့သမျှသော သက်တမ်းတစ်လျှောက်တွင် သည်တစ်ခါကဲ့သို့သော အဆွင်ကို ဘယ်တူန်းကဗျာ မဆောင်ခဲ့ဟုကား၊ အားလုံးက သိနေကြသည်။

သစ်လုံးတပ်မများ၏ ဆေးဝါးကုသဆောင်များတွင်လည်း နာဖျားသူများ၊ ဒဏ်ရာရသူများဖြင့် ပြည့်နေသည်။ နာဖျားသူများအနက်တွင် အများစုမှာ စွဲတိစိုအေးစိမ့်သော ကျွန်း၏ ချောင်းရေများကို သောက်သုံးခဲ့ရသဖြင့် ထူးဆန်းသော အဖျားရောဂါ စွဲကပ်ခံရသူ သစ်ခုတ်အမှုထမ်းများ ဖြစ်သည်။ ဒဏ်ရာရသူများအနက် ပထမအများဆုံးမှာ သစ်လုံးပိသူများ၊ သစ်ကိုင်းပိသူများ ဖြစ်သည်။ ဒုတိယအများဆုံးကား ပါဒိနိုင်ငံသားတို့၊ တစ်ခါမှ မကြံ့ဘူးသော အန္တရာယ်တစ်ခုနှင့် တွေ့ခဲ့သူများ။

ကည်ပင်ကြီးများကို ခုတ်ဖြတ်ဖြုံးရာ၌ မြေပြင်မှ ခုတ်ဖြတ်သူများ နှင့် သစ်ပင်ပေါ်တက်၍ ကြိုးဖြင့် ချည်နောင်သူ၊ အကိုင်းအခက်ဖယ်ရှားဖြတ်တောက်သူဟူ၍ အမှုတော်ထမ်းနှစ်စု ရှိသည်။ မြေပြင်မှ ခုတ်ဖြတ်သူများထက် အပင်ပေါ်တက်ရသူက ပို၍ ကျမ်းကျင် လိမ္မာရသည်။ လိုအပ်သော နေရာသို့၊ သစ်ပင်လဲကျစေရန်၊ မလှုံးရသေးသည့် အခြား အပင်များပေါ်သို့၊ လဲကျမသွားစေရန် အပင်ပေါ်တက်ရသူက သူ၏ သစ်ခုတ်အတတ်ပညာဖြင့် ထိန်းကျောင်းစီမံပေးရသည်။

မြင့်မားသော အကိုင်းအခက်တို့၊ ခက်ဖြာရှုပ်တွေးသော၊ အရွက်ဟားဟားတို့၊ အထပ်ထပ်ပိတ်ဆို့နေသော၊ အလင်းရောင်နည်းပါးသော သစ်ပင် ထိပ်ဖက်ဆီသို့၊ ခက်ခက်ခဲ့ခဲ့တက်ရသည်။ သစ်ခုတ်သမား၏ ခါးထစ်တွင် ချည်တုပ်ရန် ကြိုးခွေ၊ လက်ထဲတွင် ပိုင်းဖြတ်ရန် ဓားမောက်တို့နှင့် ‘စို့’ရှိက်သွင်းရန် တင်းပုတ်အငယ်စားတို့ကို သယ်ဆောင်၍ သစ်ပင်ထိပ်ဖျားသို့ တက်ရသည်။

ပါဒသစ်ခုတ်သမားတို့သည် သီလဝါကျွန်း၏ ရှုပ်တွေးမြင့်မားသော သစ်ပင်ကြီးများကို အမှုမထားကြ။ ထိပ်ထက်ဆီမှ ကြည့်လျှင် အဝေးမှ မြော်ဝန်းမြစ်ကို ချောင်းငယ်သာသာလောက်သာ မြှင့်ရတော့သည့် အမြင့်သို့၊ သူတို့အလွယ်တကူ တက်နိုင်ကြသည်။ အမြင့်ဆုံး နေရာမှ မြှင့်နေရသော မြစ်အညာဆီက ပါဒနန်းတော်၏ စုလစ်မွန်းခွန်တို့သည် သူတို့အတွက် ပျော်စရာ မြှင့်ကွော်းပင် ဖြစ်နေသေးသည်။

ပါဒသစ်ခုတ်သမားတို့အဖို့ မြင့်မားသီခေါင်သော သစ်ပင်ကြီးများ၏  
ထိုးကိုင်းမြှာများသည်၊ သူတို့ခြေအောက်တွင် မြေကြီးပေါ်ရှိ သစ်ကိုင်း  
ခြေအောက်နှင့်မခြား။။

ပြီးတော့ တစ်သက်နှင့်တစ်ကိုယ် ဤမျ ခက်ခက်ခဲ့ခဲ့ တက်ရောက်  
ခုတ်ထွင်ရခြင်းသည်ပင် ကြီးစွာသော ကုသိုလ်အမှုဟု သူတို့ ယုံကြည်သည်။  
ဘုရင်မင်းမြတ်၏ အမိန့်ဖြင့် ဘုရားစေတိတည်ရန်ဟူသော သွွှေ့ပြီတိသည်  
အချိန်တိုင်းတွင် ရှိနေသည်။ ပို၍မြင့်မားသော သစ်ပင်ကို တက်ရလေလေ  
သွွှေ့ပြီတိသည် ပို၍ မြင့်မားကြီးထွားလာလေလေ။

သို့သော် . . .

ကည်ပင်ကြီးများ၏ အမြင့်ဆုံးအကိုင်း၊ မှာ်ဝိုင်အကျဆုံး ရွက်ပင်အုပ်  
များနေရာသို့ ရောက်သွာမိသူများသည် . . .

သစ်ကိုင်းကို ကြီးဖြင့် တုပ်ချည်၍ ဓားမောက်တို့ဖြင့် ဖြတ်တောက်လိုက်  
သည်နှင့် တစ်ပြိုင်နက် စူးနစ် မြည်ဟီးသော တောင်ပံခတ်သံများကို ကြားလိုက်  
ရပြီးနောက် မျက်နှာပြင်၊ လည်တိုင်၊ လက်မောင်း၊ ပခုံး၊ ရင်အုပ် နေရာအန္တာ  
အပြားတွင် မီးစ သို့တည်းမဟုတ် သံချွှန်ပူဖြင့် အဆက်မပြတ် ထိုးဆွဲလိုက်  
သလို ပြင်းထန်စွာ ခံစားလိုက်ရသည်။

သစ်ခုတ်သမား၏ ခါးမှ ကြီးစသည် တစ်ဖက်တွင် ပင်စည်ကို ချည်နှောင်  
ထားသဖြင့် သစ်ပင်ပေါ်မှ ကျေမသွား။ သို့သော် သစ်ပင်ပေါ်မှ ကျေသွားခြင်းက  
အေဒနာ ပို၍ သက်သာကောင်း သက်သာနိုင်မည်။ မရှုန်းနိုင် မဖယ်နိုင်၊ မခုခံ  
နိုင်သော သစ်ခုတ်သမား၏ ဗလာကိုယ်တည်းဖြစ်သော ကိုယ်ခန္ဓာအပေါ်ပိုင်း  
မှာကား၊ ရှုတ်ခြည်းပင် နိုရဲသော အဖုအပိန့်ကြီးများ ပေါ်ပေါက်လာသည်။  
အချို့ကား သစ်ပင်ပေါ်တွင် အဆိပ်တက်ပြီး သွေးရွှေးသွေးတမ်းဖြင့် သေဆုံးသွား  
ကြသည်။ အချို့ကား၊ ခါးမှ ကြီးစကို ဖြည်ရန် အချိန်မရတော့သဖြင့် ရှုံးမိုက်  
စွာပင် ဓားမောက်တို့ဖြင့် ကြီးကို ဖြတ်လိုက်ရပြီး အောက်သို့ တစ်ဟုန်ထိုး  
လိမ့်ကျကြသည်။ သတိကောင်းသော၊ သတိကောင်းသောသူ အနည်းငယ်သာ  
လျှင် ခါးမှ ကြီးစကိုဖြည်၍ သစ်ကိုင်းများကို တွဲခို့လျက် သွေးရွှေးသွေးတမ်း  
အော်ဟစ်ရင်း ပြန်ဆင်းလာနိုင်ကြသည်။

ပြန်ဆင်းလာနိုင်သူ အနည်းငယ်တို့သည် သစ်လုံးတပ်၏ ဆေးဝါးကုသ  
ဆောင်တွင် ရက်ပေါင်းများစွာ သတိလစ်ရင်း တစ်ခါတစ်ခါ သစ်ပင်ထိပ်တွင်

သူတို့တွေ့ခဲ့ရသည့် အန္တရာယ်ကို ကြောက်လန်တော်း ဟစ်အော် ယောင်ယမ်း တတ်ကြသည်။ အသံနက်ကြီးဖြင့် ကြောက်လန်တော်း ဟစ်အော်ယောင်ယမ်း လိုက်သော အသံများသည် သီလဝါကျွန်း၏ ဉာများကို ရက်အတန်ကြာ ချောက်ချားစေခဲ့လေသည်။

သစ်ပင်တက် သစ်ခုတ်သမားတို့၏ ကယောင်ကတမ်း အော်သံ... .

“ပျား... ပျား... ကြီးတွေ... တောကြီးပျားအုံ... တောကြီးပျားတွေ  
တုပ်ကုန်ပြီ... တောကြီးပျားတွေ... ကယ်တော်မူကြပါ... ”

\*

\*

\*

“တောကြီးပျားရဲ့ အန္တရာယ်ကြောင့် သစ်ပင်ပေါ်မှာ သေဆုံးသွားခဲ့သူ  
က သုံးဆယ့်နှစ်ဦး၊ သစ်ပင်ပေါ်က လိမ့်ကျသေဆုံးသွားသူက နှစ်ဆယ့်ငါးဦး  
အောက်ကို ပြန်ဆင်းလာနိုင်ပေမယ့် အဆိပ်ပြိုင်းထန်လွန်းလို့ ဆေးဝါး ကုသ  
ဆောင်မှာ သေဆုံးသူက တစ်ဆယ့်ခြောက်ဦး၊ ဆေးဝါးကုသမှူ ခံယူရခဲ့က  
ဆယ့်လေးဦး ရှိပါတယ်၊ ဘုရင်မင်းမြတ်”

ဥတ္တရတပ်မ တပ်များသမိန်ပါလက၊ ပေလိပ်ကို ဖြန့်၍ ဖတ်ပြနေသည်။

နိုန္တသည် ဆေးဝါးကုသဆောင်ထဲရှိ ဒဏ်ရာရသူများ အလည်တွင်  
ရောက်နေရသည့်အတွက် ပျို့အန်မသွားစေရန် အားတင်းထားရလေသည်။

“နောက်ပြီး... သစ်တုံးပါ သေဆုံးသွားသူ... ”

“တိတ်စမ်း... ”

သမိန်စက္ကဝတ်၏ အော်ဟစ်သံကြောင့် တပ်မင်း သမိန်ပါလ၏အသံ  
ရပ်သွားသည်။ ဒဏ်ရာပြိုင်းသော သူများသည်လည်း မိမိတို့၏ ဉာည်းညှလို့မှု  
ကို ကြိုးထားချုပ်တီးလိုက်ကြရလေသည်။

သမိန်စက္ကဝတ်သည် ဆေးဝါးကုသဆောင်အတွင်းသို့ ငော်၍ ကြည့်လိုက်  
သည်။

“ဒက္ခိဏာတပ်မ၊ မန္တီမတပ်မ၊ ပြုဗွာရတပ်မ... တပ်မသုံးခုစလုံးကို  
ကျွန်ုပ်စစ်ဆေးခဲ့တယ်... သမိန်ပါလ၊ သင့်ရဲ့ ဥတ္တရ တပ်မ ဆေးဝါးကုသ  
ဆောင်က ဒဏ်ရာရသူအများဆုံး ဖြစ်နေပါလား၊ ဒါဟာ သင့်ရဲ့ အစီအမံ  
အုပ်ချုပ်မှူ ညွှန်ပြုင်းခြင်းကို ဖော်ပြနေတာပဲ၊ ကဲ... ဘာပြောမလဲ”

သမိန်ပါလ၏ မျက်နှာသည် မဲကနည်း ဖြစ်သွားလေသည်။

“ပြောစမ်းပါ... ဘာကြောင့် သင့်ရဲ့ ဆေးဝါးကုသဆောင်က အစည်းကား

ဆုံး ဖြစ်ရတာလ . . . သမိန်ပါလ . . . ”

“ဒီလိုပါ . . . ဘုရင်မင်းမြတ် . . . သီလဝါကျွန်းရဲ့ အရပ်လေးမျက်နှာမှာ ကျွန်တော်မျိုး တာဝန်ယူရတဲ့ ဟောဒီမြောက်ဘက် ဥထ္တရဒေသဟာ သစ်ပင် အထူထပ်ဆုံး ဖြစ်ပါတယ်၊ အမြင့်ဆုံးသစ်ပင် အများဆုံးလဲ ဖြစ်ပါတယ်၊ တော်နက်လွန်းတဲ့အတွက် တော်ကြီးပျားအုံတွေကလဲ . . . သစ်ပင်တိုင်းလိုလိုမှာ ရှိနေပါတယ်၊ ဒါကြောင့် သေဆုံးသူ ဒဏ်ရာရသူတွေ များပြားခဲ့ရခြင်းပါ”

“မှိုင်းလုံးဖြစ်ပေါ်စေတဲ့ ကည်းဆီနဲ့ လဲဝါစွေ့ကိုရောပြီး ပျားအုံတွေကို မိုးနဲ့ မတိုက်ဘူးလား . . . သမိန်ပါလ”

“မီးခိုးမှိုင်းတွေ ကြားမှာပဲ တော်ကြီးပျားတွေဟာ အညီးကြီးစွာနဲ့ တိုက်ခိုက် ကြပါတယ် . . . ဘုရင်မင်းမြတ်”

“ကောင်းပြီ . . . ထားတော့ ဘာပဲဖြစ်ဖြစ် သင့်ရဲ့ အစီအမံ ညံ့ဖျောင်းတာ ကတော့ ဖုံးကွယ်လို့ မရဘူး၊ သင့်ကို ကြီးမားတဲ့ တာဝန်တစ်ခုထပ်ပေးရမယ်၊ ဒါဟာ တပ်မင်းတစ်ဦးမို့ တာဝန်ပေးတဲ့ အပြစ်ဒဏ်မျိုး စီမံရတာလို့ နားလည် ထား အဲဒီ တာဝန်က . . . ”

သမိန်စက္ကဝတ်သည် စကားကို အဆုံးမသတ်ဘဲ အနီးရှိ ပန်းချီကော် နို့နှုန်းကို လျှမ်းကြည့်လိုက်သည်။ သမိန်စက္ကဝတ်ကိုသာ အမြဲမပြတ် အာရုံစိုက် နေသော နို့နှုန်းကို မှိုင်းကိုင်စက္ကာလိုပ်ကို ဖြည့်ချေရင်း စားပွဲပေါ်သို့ ဖြန့်တင်လိုက်လေသည်။

“နို့နှုန်း . . . သင်ပဲ ပြောပြလိုက်ပေတော့”

နို့နှုန်း၏ လေသံသည် ဘုရင့်သေနာပတီ လေသံကဲ့သို့ ပီးသပြတ်သားစွာ ထွေက်ပေါ်လာလေသည်။

“ပြုဗွာရာ မရှိမှ ဥထ္တရာ ဒဏ်ရာလွှတ်တွေ ရှိနေပါတယ်၊ တပ်မင်းချုပ်းဆုံးမြတ်ရာ ထောင့်လေးထောင့်မှာ နေရာလွှတ်တွေ ရှိနေပါတယ်၊ အဲဒီနေရာလွှတ် လေးခုမှာ ဂံဝေါက်နဲ့ အုတ်မြစ်ဆောက်ပြီး တော့ ရှုပ်တုကြီး လေးရှုပ်တည်ပါမယ်၊ အဲဒီ ရှုပ်တုတွေရဲ့ ပုံစံကတော့ . . . ”

နို့နှုန်းသည် နောက်ထပ် မှိုင်းကိုင်စက္ကာလိုပ် တစ်ခုကို ဖွင့်လိုက်ပြန်သည်။

“ဟောဒီအတိုင်းပါပဲ”

သမိန်ပါလသည် နို့နှုန်းလောက်ထောက်ပြသည့် ပုံကို ငံ့ကြည့်လိုက်သည်။

စစ်ဝတ်ချုပ်မိန်ကို အပြည့် ဆင်ယင်ထားပြီး “သတ္တဓမ္မ”လေးကြီး၏

လေးညီ့တွင် မြားတစ်ချောင်းကို တပ်ဆင်ကာ လေးညီ့ကို ငင်နေသည့် သမိန်စက္ကဝတ်၏ ရှုပုံ။

နိုဒ်သည် သမိန်စက္ကဝတ်ကို ဦးညွတ်လိုက်ရင်း နောက်ဆုတ်ကာ မူလ နေရာဆီသို့ ပြန်လှည့်သွားသည်။

“အဲဒါပဲ သမိန်ပါလ.. . . အမိပ္ပါယ်ကို အထူးရှုင်းပြစ်ရာ မလိုတော့ဘူး ထင်တယ်၊ ဒီသီလဝါကျွန်းဟာ ကျွန်ုပ်ရဲ့ ကျွန်းမဟုတ်လား၊ ဒီကျွန်းပေါ်က ရန်သူတွေကို ကျွန်ုပ်လေးတော်နဲ့ ခွင့်ပစ်ခဲ့တယ် မဟုတ်လား၊ ကျွန်းစောင့်တပ်မ လေးခဲ့ရဲ့ ထောင့်လေးဖက်မှာ ကျွန်ုပ်ရဲ့ ရုပ်ပုံထားရမယ်၊ သီလဝါကျွန်းပေါ်က နေပြီး အရပ်လေးမျက်နှာရဲ့ ရန်သူ မိစ္စာတွေကို မောင်းထုတ်တဲ့ အထိမ်း အမှတ်ရှုပ်တဲ့ ဒါပဲ”

သမိန်ပါလသည် နားမလည်စွာဖြင့် သမိန်စက္ကဝတ်ကို ကြည့်နေသည်။

သမိန်စက္ကဝတ်သည် ထုံးစံအတိုင်း မျက်လုံးအစုံကို ကျော်းမြောင်းသွား အောင် ပြုးလိုက်ရင်း အမိန့်ပေးလေသည်။

“ပါဒါဘူးရင်ရဲ့ အမိန့်ပဲ.. . . သမိန်ပါလ၊ သင့်ကို အပြစ်ဒဏ်သဘောမျိုး တာဝန်တစ်ခုပေးလိုက်တယ်။ အဲဒီ ရုပ်တူလေးခဲ့ တည်ဆောက်ရေးမှာ သင် တာဝန်ယူရမယ်၊ ကျွန်းပေါ်မှာ ဘုရားစေတီ တည်ပြီးတဲ့ အချိန်မှာပဲ သင့်ရဲ့ ရုပ်တူလေးခဲ့ဟာ အပြီးသတ်စေရမယ်၊ ကိုင်း.. . . သွားစို့.. . . နိုဒ်.. . . အော် အော် တစ်ခုမှာဖို့ မေ့သွားတယ် သမိန်ပါလ၊ ရုပ်တူလေးခဲ့ကို တည်ရာမှာ မှုင်းကိုင် စက္ကာပေါ်က နိုဒ် ရေးဆွဲထားတဲ့အတိုင်း ထင်ရှားပေးစေ.. . . သိလား”

သမိန်စက္ကဝတ်နှင့် နိုဒ်တို့သည် ရဲမက်များခြံရံလျက် ဆေးဝါးကုသ ဆောင်အတွင်းမှ ထွေက်သွားကြသည်။ တပ်မင်းသမိန်ပါလမှာ ရှုက်ရွှေ့သော ဒေါသများကြောင့် ဘုရင့်အပါးတွင် ခါတိုင်းလိုက်ပါနေကျဖြစ်သော နှစ်းရင်း ဝန်ကြီး ပညားမွန်ထော်နှင့် တပ်မင်းကြီး သမိန်ပြတ်တို့ မပါလာသည့်အဖြစ် ကိုပင် သတိမထားလိုက်မိတော့။

သမိန်ပါလသည် ဆေးဝါးကုသဆောင် အတွင်းသို့ အမိပ္ပါယ်မဲ့ လှမ်းကြည့်လိုက်သည်။ ဒဏ်ရာရ သစ်ခုတ်သမားတို့နှင့် ရဲမက်တို့သည် လဲလော်းနေရင်းမှပင် သူ့ကို တိတ်ဆိတ်စွာ ဂိုင်းကြည့်နေကြခြင်းကို သူတွေ့လိုက်ရသည်။ လူနာတို့၏ တိတ်ဆိတ်သော အကြည့်များကို သမိန်ပါလ ခံယူရင်း သူ့ရှုံးသစ်လုံး စားပွဲပေါ်မှ နိုဒ်ဖြန့်ခင်း ပြသွားသော ရုပ်ပုံလွှာချုပ်ကို

အမိပ္ပာယ်မဲစွာ ငုံ.ကြည့်မိပြန်သည်။

ရှုပ်ပုတဲ့ရှိ သမိန်စက္ကဝတ်၏ လေးကိုင်းပေါ်မှ မြားတံသည် သူ.ရင်အုံကို ချိန်ရွယ်ထားလေသည်။

\* \* \*

“ဘယ်နဲ့လုပ်ကြမလဲ. . . နှစ်းရင်းဝန်ကြီး”

တပ်မင်းကြီး သမိန်ပြတ်သေသည် မျက်နှာချင်းဆိုင်ထိုင်နေသည် ဗညားမွန်ထော်ကို စွဲစွဲကြည့်ရင်း အားကိုးတကြီး မေးလိုက်သည်။

နှစ်းရင်းဝန်ကြီး ဗညားမွန်ထော်ကား ပြတ်းမှတစ်ဆင့်၊ သီလဝါကျွန်းကမ်းစပ်ဆီသို့ ဝေးနေမိလေသည်။ သူတို့ရှေ့ရှိ ညာင်စောင်းပေါ်မှ ရှင်ဓမ္မာဏေမထော်မြှတ်မှု တစ်စုံတစ်ရာကို လေးနက်စွာ စဉ်းစားနေဟန်ဖြင့် ရှေ့တူရှုသို့ ကြည့်နေလေသည်။

“သမိန်စက္ကဝတ်ဟာ ဒီလိုသာ ထင်တာလုပ်နေရင်တော့ နိုင်ငံတော်အလုံးမှာ ချောက်ချားကုန်တော့မှာပဲ၊ အစဉ်အဆက် တစ်သက်ပတ်လုံးသာသနာ ရေးမှာ ဝင်စားခဲ့ကြတဲ့ ပါဒီနိုင်ငံတော်သားတွေရဲ့ နှုံးညံ့တဲ့ နှုလုံးသားဟာ သမိန် စက္ကဝတ်ရဲ့ အဆင်ခြင်ကင်းမဲ့တဲ့ လုပ်ရပ်တွေကြောင့် အနာတရဖြစ်ကုန်ကြပြီ . . . ဒီထက်ကြာရင် ပို့ဆိုးတော့မယ်၊ ကျွန်ုပ်ဆီကို ကျွန်းစောင့်တပ်မလေးခဲ့ရဲ့ တပ်မင်းတွေဆီက သဝက်တွေ ရောက်လာတယ်၊ သူတို့ရဲ့ရဲ့မက်တွေနဲ့ တခြား အမှုတော်ထမ်းတွေဟာ ညည်းတွားကုန်ကြပြီတဲ့၊ သူတို့တတွေရဲ့ မိသားစုတွေ ကလဲ အခက်အခဲတွေ.နေကြပြီတဲ့ ပါဒီနေပြည်တော်သူတွေရဲ့ စားဖို့ခန်းတွေဟာ ခြောက်သွေ့ကြံလိုလာပြီး၊ ရသမျှ အသပြာတွေကို သီလဝါကျွန်းက သူတို့ရဲ့ မောင်ဘွား၊ လင်သားတွေအတွက် ဆေးဝါးခအဖြစ်သာ သုံးစွဲနေရပြီတဲ့ ပြီးတော့”

“တော်ပါတော့. . . တပ်မင်းရပ်. . . ”

ဗညားမွန်ထော်က နာကျင် ပင်ပန်းသော အသံဖြင့် တားဆီးလိုက်သည်။

“အရှင်ဘုရား. . . စေတိပုံထိုးနဲ့ပတ်သက်ပြီး သမိန်စက္ကဝတ်ကို အရှင်ဘုရား မိန့်တော်မူ့ခဲ့စဉ်က ဘယ်လိုများ ထူးခြားခဲ့ပါသလဲ ဘုရား”

ဗညားမွန်ထော်က ရှင်ဓမ္မာဏေကို လက်အုပ်ချိရင်း မေးသည်။

“ကျွန်ုပ်ကောင်းကောင်း ရှင်းပြခဲ့တယ် ဒကာတော်. . . သာရီရိုကစေတီ ပရီဘောဂစေတီ၊ ဥဒ္ဓိသာစေတီ သုံးရပ်ရှိကြောင်း၊ အခု သူတည်မယ့်ဘုရားဟာ

လိုက်မှုခြုံတဲ့ ဘုရားဖြစ်တဲ့အတွက် ထူပါသို့မဟုတ် ပုံထိုးလို့ ခေါ်ဆိုအပ် ကြောင်း၊ ပုံထိုးရဲ့ မှုခြုံမှာ၊ ခြေသံဖြစ်စေ၊ မန်သိဟဖြစ်စေ တည်ထားလေ့ရှိ ကြောင်း ကျွန်ုပ် အသေးစိတ် ရှင်းပြခဲ့တယ်၊ ဒါပေမယ့် သူ နားမဝင်ဘူးလေ”

ရှင်မွေ့ညာကသည် သမိန်စက္ကဝတ်နှင့် တွေ့ဆုံပြီး၊ မိမိပြောခဲ့သော စကားများ၊ သမိန်စက္ကဝတ် ပြန်ပြောခဲ့သော စကားများကို အတိအကျ ပြောပြ နေလေသည်။

“ဘုရားရှင်ရဲ့ ကိုယ်ခန္ဓာက ဖြစ်တဲ့ အသမ္မာကာတ်တော်၊ သမ္မာ ကာတ်တော်ကို ထည့်သွင်းဌာပနာအပ်တဲ့ စေတီမျိုးကို သရီရ စေတီလို့ ခေါ် တယ်၊ ဘုရင်မင်းမြတ်၊ ဗာဓိပင်နဲ့တက္ခ ဘုရားရဲ့ အသုံးအဆောင်များကို ဌာပနာအပ်တဲ့ စေတီမျိုးကိုတော့ ပရီဘောဂ စေတီလို့ ခေါ်တယ်၊ ဥဒ္ဓိသူ စေတီဆိုတာကတော့ ဘုရားရဲ့ အဆင်းတော် အသံတော်တို့ကို မှန်းဆရည်ရှယ် ပြီး အရို့အသေပြုအပ်တဲ့ စေတီမျိုးကို ခေါ်တယ်၊ ဒီလို့ စေတီမျိုးတွေကို တည်ထားရာမှာလဲ ဗုဒ္ဓဘာသာဝင် ဘုရင်အစဉ်အဆက်နဲ့ နတ်ရွာစံ ပါဒဘုရင်မင်း တို့ဟာ သက်ဆိုင်ရာ စေတီတော်ရဲ့ သက်ဆိုင်ရာမှုချုပ်မှာ သက်ဆိုင်ရာရှုပ်တဲ့ တွေကို တည်ထားခဲ့ကြတယ် ဘုရင်မင်းမြတ်”

ထိုစကားများကို ကြားသောအခါ သမိန်စက္ကဝတ်သည် ခေါင်းကို သိသီ သာသာခါယမ်း၍ ငြင်းဆန်ခဲ့လေသည်။ ရှင်မွေ့ညာကသည် သမိန်စက္ကဝတ်၏ ငြင်းပယ်သံကို ကြားယောင်ဆဲ ဖြစ်နေသည်။

“အရှင်ဘုရား . . . ခမည်းတော်တည်ခဲ့တဲ့ စေတီတွေတုန်းကတော့ ဟုတ်ပါတယ်၊ ဥပမာ ကျိုက်ကမော့ ဆံလွှန်စေတီဆိုရင် သွားတော်မာတ်နဲ့ ဆံတော်မာတ်ကို ပတ္တမြားကြုတ်မှာ ဌာပနာခဲ့တယ်၊ ကျိုက်မှာ ထယ်စေတီ ဆိုရင် ရဟန်ာရဲ့ မာတ်တော်ကို ဌာပနာပြီး တည်ခဲ့တယ်၊ တပည့်တော် အခု တည်တဲ့ဘုရားက ကျိုက်စန်းဘုရား၊ ကျိုက်စန်းစေတီပါဘုရား၊ တပည့်တော်ရဲ့ ရန်သူတွေကို ဟောဒီကျွန်းပေါ်ကနေပြီး၊ ဟောဒီ သတ္တာစန်းလေးတော်နဲ့ အပြီး အပိုင် အောင်မြင်ပစ်ခွင်းနိုင်ခဲ့လို့ တပည့်တော်ရဲ့ အောင်မြင်ခြင်းကိုပြတဲ့ တပည့်တော်ရဲ့ ပါဒဘုရင်တို့၊ ထုံးတမ်းကို လိုက်နာမှုကိုလဲပြတဲ့ ကျိုက်စန်း စေတီတော်ပါ ဘုရား၊ တပည့်တော် ဘာကိုမှ ဌာပနာစရာမရှိပါဘူး၊ ပါဒနိုင်ငံ တော်ရဲ့ အင်အားနဲ့ စွမ်းရည်သတ္တာကို ကိုယ်စားပြုတဲ့ စေတီပါ ဘုရား ဒါကြောင့် . . .”

နှစ်းရင်းဝန်ကြီး၊ ရှင်ဓမ္မဘဏာ၊ သမိန်ဓမ္မနှင့် သမိန်ပြတ်တို့အားလုံး သမိန်စက္ကဝတ်ကို ဖျောင်းဖျော်သည်။ တောင်းပန်ဖြေရှင်းကြသည်။ အထူး သဖြင့် ရှင်ဓမ္မဘဏာ၏ ဓမ္မကြောင်းနှင့်နွယ်၍ ကိုကားထောက်ထားပြီး ရှင်းပြ ခဲ့သည်။ သို့သော် . . .

သမိန်စက္ကဝတ်သည် သူ၏ အကြံအစည်းမှ တစ်ရွေးတစ်စွဲ တိမ်းစောင်း မသွားချေ။

“တပည့်တော်ရဲ့ ကျိုက်ဓနုဂ္ဂဘုရားက အစဉ်အလာ ပါဒဘုရင်များ တည်ခဲ့တဲ့ ဘုရားတွေထက် ထူးခြားမယ် ဘုရား၊ ပါဒနိုင်ငံတော်မှာ ဘယ်တူန်း ကမှ မရှိခဲ့ဘူးတဲ့ ဌာပနာတွေနဲ့ တည်ထားမယ့် စေတီပဲဘုရား”ဟု ခေါင်းမာစွာ ဖြင့် ငြောင်းဆန်ခဲ့သည်။

ရှင်ဓမ္မဘဏာသည် သမိန်စက္ကဝတ်၏ တင်းမာသော ဆန္ဒကို ပယ်ဖျောက် ၍ မရနိုင်တော့မှန်း သိသောအခါ သူ့ဆန္ဒအတိုင်း အဘယ်သို့ တည်ထားလိုပါ သနည်းဟု ဆက်လက်မေးမြန်းခဲ့သည်။

ထိုအခါတွင် ရှင်ဓမ္မဘဏာနှင့် တကွေသော ပါဒနိုင်ငံ၏ အကြံးအကဲ ပုဂ္ဂိုလ်များသည် ထူးဆန်းအုံသွွှုံယ်သော သို့မဟုတ် သူတို့အတွက် တူန်လှပ် ဖွံ့ဖြိုးသော သမိန်စက္ကဝတ်၏ အစီအစဉ်ကို ကြားခဲ့ကြရလေသည်။

“အရှင်ဓမ္မဘဏာနှင့်တကွေ၊ နှစ်းရင်းဝန်ကြီး၊ တပ်မင်းကြီး ပိုလ်မင်းတို့၊ အားလုံး နားထောင်ကြပါ၊ ကျွန်ုပ်ရဲ့ အစီအစဉ်ကတော့၊ ဒီစေတီပုတ္တီး . . . အဲ . . . လိုက်မှုခဲ့နဲ့ ဆိုတော့ စေတီပုတ္တီးပေါ့၊ ဟုတ်လား၊ ဒီကျိုက်ဓနုဂ္ဂစေတီ ပုတ္တီး ဟာ ကျွန်ုပ်ရဲ့ သို့လပါကျွန်ုး အောင်ပွဲခဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အလျောက်၊ ကျွန်ုပ်သမိန်စက္ကဝတ်က၊ ရန်သူတွေကို တွန်းလှန်နိမ့်နှင့်နေပုံ စစ်ပွဲရဲ့ မြင်ကွင်း တွေကို စေတီတံတိုင်းမှာ ရုပ်ပုံတွေ ရေးဆွဲထားမယ်၊ ဂဝံကျောက်နဲ့ ရုပ်လုံးကြွ တွေ တွင်းဖော်ထားမယ်၊ စေတီရဲ့ ဌာပနာတိုက်မှာလဲ၊ အသားမည်း ရန်သူတွေ ဆီက ရလိုက်တဲ့ စစ်လက်နက်တွေ၊ ရတနာတွေ၊ ပြီးတော့ သွေးစွန်းနေတဲ့ ကျွန်ုပ်ရဲ့ သို့လပါကျွန်ုးစစ်ပွဲ စစ်ဝတ်စုံကို ထည့်သွင်းထားမယ်၊ ပြီးတော့ . . . ”

သေးငယ်ကျော်းမြောင်းသော မျက်လုံးများကို ပို၍ သေးငယ်ကျော်းမြောင်း သွားအောင် ပြုးလိုက်သည့် သမိန်စက္ကဝတ်၏ မျက်နှာကို ယခုတိုင် ရှင်ဓမ္မဘဏာမြင်ယောင်ဆဲ ဖြစ်သည်။

“. . . ပြီးတော့ . . . စေတီတံတိုင်းရဲ့ မုခ်ဝမှာ ခြေသံ့၊ ဒါမှာမဟုတ်

မန့်သီဟာ၊ ဒါမှုမဟုတ် အခြားတည်လေ့ တည်ထရိတဲ့ အရှပ်မျိုးကို မထားဘူး၊ စေတီတံတိုင်းရဲ့ မုခ်မှာ ကျွန်ုပ်ရဲ့ ရှုပ်တူ၊ အတောင်သုံးဆယ်လောက်မြင့်မယ့် သမိန်စက္ကဝတ်ရှုပ်တူ လေးညှိမှာ မြားတံကို တပ်ဆင်ပြီး လေးညှိကို ငင်နေတဲ့ . . . ဟောဒီလိုပုံ ဟား . . . ဟား . . . ဟား . . . ”

ရှင်ဓမ္မညာဏသည် စိတ်ထိခိုက် လှုပ်ရှားလွှန်ခြင်းများစွာဖြင့် သမိန်စက္ကဝတ်ရှုံးမှ ရှုတ်ချေည်းထ၍ ထွက်ခွာလာခဲ့သော မိမိအဖြစ်ကို သတိရနေမိပြန်သည်။

ဟက်ဟက်ပက်ပက် ရယ်မောခဲ့လေသော သမိန်စက္ကဝတ်၏ ရယ်သံကို ယခုပင် ကြားယောင်လိုက်ဟန်ဖြင့် ရှင်ဓမ္မညာဏသည် ခေါင်းကို ခါရမ်းရင်းကြားယောင်မိသည့် ရယ်သံကို ဖယ်ထုတ်လိုက်သည်။

“နှစ်းရင်းဝန်ကြီးတို့၊ စဉ်းစားကြည့်ပေတော့၊ ကျိုက်ခနှင့်ဘုရားရဲ့ မုခ်ဝ မှာ အစဉ်အလာ ရှိတဲ့အတိုင်း မုခ်တွေကို မထားဘဲ၊ လေးမြားစွဲကိုင်နေတဲ့ သူ့ ပုံကို တည်ထားမယ်ဆိုတာကတော့ . . . ”

သမိန်ပြတ်သည် လေးလံသော သက်ပြင်းတစ်ချက်ကို ပင်ပန်းစွာ မှုတ်ထုတ်လိုက်သည်။ လေးမြားစွဲကိုင်ထားသော သမိန်စက္ကဝတ်ရှုပ်တူ၏ ကားရရား ခြေထောက်နှစ်ခုကြားမှ ဘုရားဖူးများ ဝင်ထွက်သွားလာနေကြမည့် မြင်ကွင်းကို အရှပ်ဆိုး အကျေည်းတန်စွာ မြင်ယောင်ကြည့်နေသည်။

နှစ်းရင်းဝန်ကြီး ဗညားမွန်ထော်ထံမှ ညည်းတွားသံ ထွက်ပေါ်လာပြန်သည်။

“ဟုတ်ပါတယ် အရှင်ဘုရား၊ ခက်တာက တပည့်တော်တို့၊ ဟောဒီက သမိန်ပြတ်အတို့ဟာ . . . ပါဒန်းတော် ထိပ်တန်းမင်းခစားများ အဖြစ်တောင်မှ ညာအောက် မရှိတော့သလို ဖြစ်နေပါတယ်၊ တပည့်တော်တို့ရဲ့ အကြံဥာဏ်တွေဟာလဲ သမိန်စက္ကဝတ်အပေါ်မှာ ဘယ်လိုမှ မထိရောက်တော့ပါဘူး ဘုရား . . . ”

“ဘယ်လိုကြောင့် မထိရောက်တော့တာလဲ . . . နှစ်းရင်းဝန်ကြီး . . . ”

“ပန်းချိကျော် နိုဒ္ဓဟာ အခု သမိန်စက္ကဝတ် အနားမှာ အချိန်ပြည့်ရှိနေတယ် ဘုရား၊ သမိန်စက္ကဝတ်ဟာ နိုဒ္ဓကိုပဲ အစစ အရာရာ တိုင်ပင်နေပြီး တပည့်တော်တို့ အားလုံးက ဘေးကိုရောက်နေကြပါတယ် အခု စေတီတံတိုင်းမှာ စစ်ပွဲသရှုပ်ဖော်ပုံတွေ ရေးဆွဲထုလုပ်မယ် ဆိုတာတွေ . . . မုခ်ဝမှာ သမိန်

စက္ကဝတ်ပုံကို ထားမယ်ဆိုတာတွေဟာလဲ. . . နိန္ဒီနဲ့ တိုင်ပင်ပြီး. . . ”

“အဲဒီရုပ်ပုံလက်ရာတွေကို နိန္ဒီရေးဆွဲမှာ မဟုတ်လား. . . ”

ရှင်ဓမ္မဘဏ်၏ စကားကို မည်သူမှ မဖော်ကြ။ သို့သော အဖြောက် အားလုံး သိထားကြပြီ ဖြစ်လေသည်။

အတွေးကိုယ်စီ နှစ်မြှုပ်နေခြင်းများဖြင့် အတန်ကြာမှာ တိတ်ဆိတ်သွားသည်။

ဒက်ရာရပြီး အဆမတန် နာကျင်နေသာ သားရဲတစ်ကောင်၏ ဒေါသ မျိုးဖြင့် သမိန်ပြတ်ကေ တိတ်ဆိတ်မှုကို ဖောက်ဆွဲလိုက်လေသည်။

“ကျူပ်တို့ဟာ. . . အစစ အရာရာ ခေါင်းငှံခံနေရတယ်၊ ကျူပ်တို့ လူရည်ညံ့လွန်းလှတယ်၊ ရှုက်စရာကောင်းနေပြီ၊ ပန်းချိုကျော်က နှစ်းရင်းဝန် နေရာ၊ ပိုလ်မင်းနေရာတွေရောက်နေပြီး၊ ကျူပ်တို့ကတော့. . . ခေါင်းချင်းဆိုင် ညည်းတွားတဲ့ အလုပ်ပဲ လုပ်နေကြတယ်. . . ကျူပ် သည်းမခံနိုင်တော့ဘူး၊ မူနိန္ဒီဆိုတဲ့သူကို ကျူပ်ရှင်း. . . ပစ်. . . ”

“တိုင်စမ်းပါ. . . သမိန်ပြတ်. . . ”

ရန်သူကိုတွေ့သာ တော်ကိုတစ်ကောင်၏ ပုံသဏ္ဌာန်မျိုးဖြင့် တစ်ရွှေးထိုး မတ်တတ်ရပ်လိုက်သာ သမိန်ပြတ်ကို ဗညားမွန်ထော်က လှမ်းဆွဲလိုက် သည်။

“မစူးစမ်း မဆင်ခြင်ဘဲလုပ်ရင် အားလုံးမှားကုန်မှာပေါ့”

“မစူးစမ်း မဆင်ခြင်ပဲ လုပ်တာက၊ ဘာမှာမလုပ်ဘဲ ညည်းတွားနေတာ ထက်တော့ ပိုအမိပ္ပာယ်ရှိမှာပေါ့. . . နှစ်းရင်းဝန်ကြီး”

“မဟုတ်သေးဘူးလေ. . . သမိန်ပြတ်. . . ကျူပ်တို့ လုပ်စရာ တစ်ခု ရှိပါသေးတယ်၊ ပါဒိနိုင်ငံတော်မှာ သမိန်စက္ကဝတ်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို တိုင်ကြားရမယ့်သူ တစ်ယောက် ရှိနေသေးတယ်. . . ”

“ဘယ်သူရှိနေသေးလို့လဲ. . . ”

“ထိပ်ထား နှုန်းဟေမာ. . . ”

နှစ်းရင်းဝန်ကြီး၏ သတိပေးမှုကြားင့် ကာလကြာမြင့်စွာပင် သူတို့ မွေးလျော့နေခဲ့ကြသည့် အမည်ကို သတိရသွားကြသည်။

သမိန်ပြတ်ကေ လေးနက်စွာ တွေးနေသာ မျက်နှာဖြင့် နှစ်းရင်းဝန်ကြီး ကို ပြောလိုက်သည်။

“ထိပ်ထားဟာ သူ့မောင်အပေါ်မှာ ဉြေဘတိက္ခာမ ရှိတန်သလောက် ရှိပေမယ်၊ ဒါပေမယ့် ထိပ်ထားကိုယ်တိုင်က ဒီကိစ္စကို စိတ်ဝင်စားမှာ မဟုတ်ဘူး၊ သူက ပင်တိုင်နှစ်းထဲကနေ အပြင်ကို တစ်ဖတ်းမှ ခွာသူမဟုတ်ဘူး၊ ပြီးတော့ . . . ခုအချိန်မှာ သမိန်စက္ကာဝတ်ဟာ ဘယ်သူ့စကားကိုမှ မနာယူနိုင်အောင် ခက်ထန်နေတာမို့လား”

“ဘာပဲဖြစ်ဖြစ် . . . ကျိုပ်တို့၊ ဟောဒီသီလဝါကျွန်းပေါ်မှာ ဖြစ်နေတဲ့ ပြဿနာတွေ အားလုံးကို ထိပ်ထား သခင်မဆီ သဝက်စေရရင် ကောင်းမယ် ထင်တယ် အနည်းဆုံးကတော့ သမိန်စက္ကာဝတ်ကို ဘယ်လိုဖျောင်းဖျုနိုင်တယ် ဆိုတာကို ထိပ်ထားသခင်မဆီက အကြံပေးချက်ရကောင်း ရနိုင်လိမ့်မယ် ထင်တာပဲ”

တစ်ချိန်လုံး ဌီမ်သက်နေခဲ့သော ရှင်ဓမ္မညာဏ်း အသံပေါ်လာသည်။

“ကျိုက်ဓန်းဘုရားရဲ့ စေတီတံတိုင်း၊ မုခံ၊ ဌာပနာတွေမှာ သမိန်စက္ကာဝတ်ရေးဆွဲထုတ်လုပ်ဖို့ စီစဉ်ထားတဲ့ ကိစ္စတွေကို သဝက်ထဲမှာ အဓိက အချက်အဖြစ် ထည့်ရေးပါ၊ ပြီးတော့ အထူးအားဖြင့် စေတီမုခံမှာ လေးမြားကို စွဲကိုင်ထားတဲ့ သမိန်စက္ကာဝတ်ရဲ့ အတောင်သုံးဆယ် ရှပ်ထုကြီးထားမယ်ဆိုတဲ့ ကိစ္စဟာ လောကကြောင်း ဓမ္မကြောင်း ဘယ်လိုမှာ မဖွံ့ဖြိုးရာတဲ့ ကိစ္စဆိုတာကို အရေးကြီးဆုံး အချက်အဖြစ် ထည့်ရေးပါ နှစ်းရင်းဝန်ကြီး . . . ”

“အေးလေ . . . ဒါဟာ အခြားဘယ်လိုနည်းမှ မရှိတော့တဲ့ တစ်ခုတည်း သော နောက်ဆုံး မျှော်လင့်ချက်ပဲ ပါဒန်းဆောင်ထဲက ထိပ်ထားသခင်မဟာ ဒီကိစ္စကို ဖြေရှင်းပေးနိုင်ပါစေလို့၊ ကျိုက်ဓန်းဘုရားမှာ ဆုတောင်းကြရတော့ မှာပေါ့ . . . ”

သမိန်ပြတ်သေည် တိုးတိတ်ည်းသာစွာ ရေရှာတော်နေသည်။

စာရေးတော်ကြီးသည်၊ ကည်စ်နှင့်ပေကိုယူ၍ ရွှေ့သို့တိုးလာသည်။ နှစ်းရင်းဝန်ကြီး ဗညားမွန်ထော်သည် နှင့်ဟောမာတံစေမည့် သဝက်အတွက် အကောင်းဆုံး အထိရောက်ဆုံးဖြစ်နိုင်မည့် စကားလုံးများကို ရွှေးချယ်စဉ်းစားရန် မျက်လုံးအစုံကို မိုတ်လိုက်သည်။

ကည်စ်ကိုင်ထားသည့် စာရေးတော်ကြီး၏ လက်တို့သည် မသိမသာ တုန်နေသည်။ သို့သော် နှစ်းရင်းဝန်ကြီး ရွှေ့ဆိုပေးသည့်အတိုင်း ချောမော ဖြောင့်ဖြေားစွာ ရေးသွားနိုင်ပေသည်။

“ပါဒနိုင်ငံတော်ကြီး၏ ပင်တိုင်စံ. . . . । ပါဒနိုင်ငံတော် ဘုရင်မင်းမြတ်၏ အစ်မတော်ဖူရား ထိပ်ထားသခင်မ ဘုရားထံ၊ သီလဝါကျွန်းရောက်ကျွန်တော်မျိုး နှစ်းရင်းဝန်ကြီးနှင့်တက္ကသာ အမှုတော်ထမ်းတို့ ဦးထိပ်ရွက်ရုက္ခိုးလျက်ဖြင့် သဝက်လွှတ်ရောက်သည် ဖူရား. . . .”

\* \* \*

နိုဒ္ဓသည် သမိန်စက္ကဝတ်၏ ရွှေကြီးသိုင်းခြေဝတ်ကို ထုံးစံအတိုင်း မျက်နှာနှင့် နီးကပ်စွာ ကြည့်နေသည်။ သို့သော် ခါတိုင်းကဲသို့ ကျေနပ်ဂုဏ်ယူစွာ ကြည့်နေမိသည် မဟုတ်။

အကယ်၍သာ သမိန်စက္ကဝတ်သည် သူ့ရှေ့မျှာက်၌ ရှိမနေပါက သူ့ရင်ထဲမှ အစိုင်အခဲတို့ကို အော်ဟစ်ဖွင့်ထုတ်မိလိမ့်မည်ဟု သူ့ကိုယ်သူ ထင်နေသည်။ သို့တည်းမဟုတ် ပြင်းထန်စွာ တက်ခေါက်မိလိမ့်မည်။ သို့တည်းမဟုတ် မခံချင်စိတ်တို့ကို ထွက်ပေါက် ပေးသောအားဖြင့် ဟက်ဟက်ပက်ပက်အော်ဟစ်ရယ်မောမိလိမ့်မည်။

“ရော့. . . . နိုဒ္ဓ. . . . အဲဒါ အစ်မတော်ဆီက သဝက်ပဲ . . . . ဖတ်ကြည့်. . . .”

သမိန်စက္ကဝတ်လျမ်းပေးသော ရွှေစာချွန်ကို နိုဒ္ဓလျမ်းယူလိုက်သည်။ သမိန်စက္ကဝတ် ဖတ်ခိုင်း၍သာ ဖတ်ရမည်ဖြစ်သည်။ စောစောကပင် သမိန်စက္ကဝတ်ကိုယ်တိုင် အသံထွက်၍ ဖတ်ပြခဲ့ပြီး ဖြစ်သည်။

သူနှင့်တက္ကာ အနီးရှိ နှစ်းရင်းဝန်ကြီး ဗညားမွန်တော် ပိုလ်မင်းကြီး သမိန်ပြတ်အောင့် အခြားသူများ အားလုံးလည်း သဝက်ပါ အကြောင်းအရာများကိုကြားခဲ့ကြပြီး ဖြစ်သည်။

သို့သော် သမိန်စက္ကဝတ်၏ အမိန့်ကို နိုဒ္ဓမပြင်းဆန်သာ။

လက်ထဲက ရွှေစာချွန်ကို ဖွင့်လျက် အတဲ့မှ သဝက်ကို ဖြန့်၍ ဖတ်လိုက်ရပြန်သည်။

“သီလဝါကျွန်းရောက် နှစ်းစောရွင်အား ပါဒနှစ်းဆောင် ပင်တိုင်စံ ထိပ်ထားက သဝက်စေလိုက်သည်။

တည်အုံခဲ့ဖြစ်သော ကျိုက်စန်းဘုရား၏ ဌာပနာ။ စေတိတံတိုင်းမူခံဝါ များတွင် ရည်ရွယ်သော ရှုပ်ပုံများ ရေးဆွဲထဲလုပ်ရန်အတွက် ပါဒနှစ်းသုံး ပန်းချီကော်တစ်ဦးကို သဘင်ပြုလုပ်ရွေးချယ်သင့်ပေသည်။ ဘုရင်တည်

သော ဘုရားတွင်ရေးဆွဲထူလုပ်မည့် ရုပ်ပုံရှုပ်တုများသည် ပါဒန်းတော်က ထုံးတမ်းစဉ်လာနှင့်အညီ ရွှေးချယ်အပ်သည့် နှစ်းသုံးပန်းချိကျော်၏ လက်ရာသာဖြစ်သင့်သည်။ နှစ်းတော်ရှင်သည် ပါဒဘုရင်တို့၏ ရာဇ်သကို လိုက်နာရမည်။ သွေ့ဖိပါက နှစ်းတော်ရှင်၏ ကျိုက်ဓန္တ်ဘုရားသည် ဘုရင်တို့တည်သော ဘုရားစေတီမဖြစ်နိုင်။ . . . ”

ဟားကို ခံတွင်းဝမှ အလွတ်ခံရသော မြှုံကဲ့သို့၊ သားကောင်ကို လက်ရုံးအကြားမှ အလွတ်ခံရသော ကျားခြေသံကဲ့သို့၊ လယ်ကြွက်ကို လက်သည်းအကြားမှ အလွတ်ခံရသော စွဲနှင့်ရဲကဲ့သို့၊ နိုန္တခံစားလာရသည်။ လက်ထဲမှ သဝဏ်ကို မသိမသာ အညီးကြီးစွာ ဆုပ်ချောနေမိသည်။

သို့သော် သူ့ကို အမြဲလူယုံထားခဲ့သော သမိန်စက္ကဝတ် ရှိပေသေးသည်။ သမိန်စက္ကဝတ်သည် ပါဒဘုရင်အနေနှင့် မည်သူ့အကြံပေးချက်၊ ဆုံးမချက်ကို မှ လက်ခံလိုက်နာခဲ့သူ မဟုတ်။ သမိန်စက္ကဝတ်၏ အဆုံးအဖြတ်ကိုသာ အားထားရတော့မည်။

နိုန္တသည် သမိန်စက္ကဝတ်ကို အားကိုးတကြီး မေ့ကြည့်နေသည်။

သမိန်စက္ကဝတ်၏ နှုတ်ခမ်းများ ပွင့်ဟလာသည်။

“အစ်မတော်စကားကို ကျေပ်နားထောင်စရာမလိုပါဘူး”

ဝမ်းမြောက်ခြင်းသည် နိုန္တရှင်ထဲသို့၊ အလုံးအရင်းဖြင့် တိုးဝင်သွားသည်။

“ဒါပေမယ့်. . . ”

သမိန်စက္ကဝတ်သည် မည်သူ့ကိုမျှမကြည့်ဘဲ မသိမသာ ပြီးလိုက်သည်။

“ပါဒန်းသုံး ပန်းချိကျော် တစ်ယောက်ကို သဘင်နဲ့ ရွှေးချယ်မသတ်မှတ်ရသေးဘူးဆိုတာ ကျေပ် မေ့သွားတယ်၊ နှစ်းသုံးပန်းချိကျော်ကို အသုံးပြုမှ ကျေပ်ရဲ့ ကျိုက်ဓန္တ် ဘုရားဟာ ဘုရင်တည်တဲ့ဘုရား ဖြစ်မှာမဟုတ်လား၊ ဒါကြောင့် ကျေပ်တို့အားလုံး ပါဒန်းတော်သို့ ပြန်သွားကြေးစို့၊ နှစ်းသုံးပန်းချိကျော်ရွှေးပွဲသဘင်ကို အမြှန်ဆုံးကျင်းပ၊ နှစ်းသုံးပန်းချိကျော် ရွှေးချယ်ပြီးရင်. . . ”

သမိန်စက္ကဝတ်သည် စကားကိုရပ်လျက် နိုန္တအား လုမ်းကြည့်လိုက်ပြီး မှ ဆက်ပြောသည်။

“. . . သီလဝါကျွန်းကို ပြန်လာပြီး လုပ်စရာရှိတာ ဆက်လုပ်မယ”

\*

\*

\*

သီလဝါကျွန်းမှ ပါဒန်းတော်သို့ အပြန်ခရီး မှုံးဝန်းမြစ်ရေပြင်ပေါ်၌

ရွှေလျားနေသည့် နာရဒ လျေတော်ပေါ်တွင် နိန္ဒသည် တစ်ချိန်လုံး သမိန် စက္ကဝတ် အနီးမှ မခွာချေ။

သမိန်စက္ကဝတ်ကလည်း နိန္ဒကို တစ်ချိန်လုံး ခေါ်ထားသည်။

ပါဒန်းသုံး ပန်းချိကျော် ရွှေးပွဲသဘင် ကျင်းပမည့် သတင်းသည် နာရဒ လျေတော် ပါဒန်းတော် ဆိုင်ကမ်းသို့ မဆိုက်မိမှာပင် နေပြည်တော် တစ်ပုံမ်းလုံး ပြန်နှုန်းနေသည်။

ကြားရသူအားလုံးကလည်း တည်းတည့်တည်းဖြင့် တစ်ခုတည်းသော စကားကို ဆိုကြလေသည်။

“နိန္ဒပဲ ပန်းချိကျော်ဖြစ်မှာပါ. . . ”

\*

\*

\*

ပါဒဘုရင် အစဉ်အဆက် ကျင်းပခဲ့သည့် ထုံးတမ်းစဉ်လာအတိုင်း. . .

ပန်းချိကျော်ဘွဲ့ ရခဲ့ဖူးသော ပုဂ္ဂိုလ်များသည် အဓိက အဆုံးအဖြတ်ပေး မည့် သမာဓိအစုအမျိုးအဖြစ် တာဝန်ယူကြသည်။ သမာဓိအစု နေရာယူရာ စင်မြင့် နှင့် မျက်နှာချင်းဆိုင်တွင် ပါဒနေပြည်တော် တစ်ပုံမ်းလုံးရှိ ပန်းချိကျော်များ တင်သွင်းသည့် ပုံများကို စက်ပိုင်းပုံသဏ္ဌာန် ချိတ်ဆွဲထားသည်။

နှုန်းသုံးပန်းချိကျော်တို့ ရေးဆွဲခဲ့သည့် ပုံများကိုလည်း ပါဒနိုင်ငံသားတို့ တစ်စုတစ်ဝေးတည်း ကြည့်ခွင့်ရကြသည်။

အာကာရငွှေ ခန်းမဆောင်အတွင်းမှုပုံများကို ပန်းချိကျော် ရွှေးပွဲသဘင်၏ ခန်းမထဲသို့ ရွှေးပြောင်းချိတ်ဆွဲ ပြသထားသည်။

ပါဒနိုင်ငံသားတို့အဖို့ ပန်းချိကျော်ရွှေးပွဲ သဘင်သည် ပါဒဘုရင်တစ်ပါး ကွယ်လွှန်ပြီး၊ ဘုရင်သစ်နှုန်းတက်ချိန်ကာလတွင်သာ တွေ့ကြုံရသော သဘင် ဖြစ်သည်။ ပန်းချိကျော်ရွှေးပွဲ သဘင်သည် ဘုရင်တို့ရာဇီးသေက သဘင် ကဲ့သို့ ကြုံကြုံက်ခဲသော သဘင်ဖြစ်လေသည်။

ကြုံသဘင်တွင် မမြင်ဘူးခဲ့သော အစဉ်အဆက် ပါဒဘုရင်တို့၏ ပုံများ ကြားဖူးယုံသာ ကြားဖူးခဲ့သော စစ်ပွဲတို့၏ အခင်းအကျင်း သရုပ်ဖော်ပုံများကို မြင်တွေ့ခွင့်ရနိုင်ကြသည်။

ဆေးရောင်စုံတို့ဖြင့် သုတေသနပြုရေးဆွဲထားသော ပန်းချိကားချုပ်ကြီးများ သည် နေပြည်တော်၏ အရပ်လေးမျက်နှာမှ အလုံးစုံသော စိတ်ဝင်စားမှုကို ဆွဲငွေားကြသည်။ အနုပညာ၏ အနုက်အရှုံးကို တမ္မာတမော ခံစားကြ

သည်။ သာမန်အချိန်များတွင် သာမန်နေပြည်တော်သားများ အနေနှင့် ဝင်ရောက်ကြည့်ရှုခွင့် မရသော 'အာကာရွှေ' ခန်းမဆောင်အတွင်းမှ ပန်းချိကား များကို ကြည့်ရှုခွင့်ရကြသည်။

ပါဒန်းတွင်းသူများသည် ပန်းချိကားချုပ်ထဲမှ ဆေးရောင်စုံများကို တုယ္ဌားလျက် အဆင်အသွေးစုံသော ခြုံထည်ကမ္မလာများကို ဆင်လျက် သဘင် ခန်းမဆောင်ထဲတွင် ဟန်ရေးပြကြသည်။ သို့သော် ကြီးမားသော ပန်းချိကားချုပ်ထဲမှ ဆေးရောင်စုံတို့အောက်တွင် ခြုံထည်ကမ္မလာများ၏ တောက်ပ မှုသည် မွေးမြန်နေကြလေသည်။

သဘင်ခန်းမထဲတွင် ပါဒနိုင်ငံသားတို့၏ ပခုံးစွန်းများသည် တိုးကြိတ် ပွဲတ်သပ်နေကြသည်။ အမြင့်တွင် ချိတ်ဆွဲထားသော ပန်းချိကားချုပ်ကြီးများဆီ သို့ မေ့ကြည့်နေကြသည့် ပရိသတ်၏ ဦးခေါင်းများမှာ နေရောင်ကို သောက်သုံး နေသော နေကြာပန်းတော့များနှင့် ဖြစ်သည်။

“အနုပညာရဲ့ အဆုံးစွန်းသော ရပ်နားမှုဟာ ကိုးကွယ်မှုပဲ...”

ဂေါတမဗုဒ္ဓ၏ပုံကို ရေးဆွဲထားသည့် ပန်းချိကားချုပ် ရှုံးမှု အဘိုးအို တစ်ဦးက ပန်းချိကားချုပ်မှ မျက်စွဲမဆွာဘဲ ရေရှးတ်နေသည်။

“ဘာသာတရားကို ပူဇော်သက်ဝင်ခြင်းကိစ္စမှာ အနုပညာဟာ ရှုံး အရောက်ဆုံး လက်နက်ကိရိယာ ဖြစ်တယ်၊ ကခုန်ခြင်းကို တေးဂိတက မွေးဖွား တယ်၊ တေးဂိတကို တေးသီချင်းက မွေးဖွားတယ်၊ တေးသီချင်းကိုတော့ ပန်းချိရှုပုံရေးဆွဲခြင်းက မွေးဖွားတယ်၊ ပန်းချိရှုပုံရေးဆွဲခြင်းဟာ ပန်းချိဆရာရဲ့ အဏေတ္တသနအတွင်းထဲမှာရှိတဲ့ ဘာသာတရား စိတ်ဓာတ်က ပေါက်ဖွားလာတဲ့ အရာဖြစ်တယ်... ဒါကြောင့် အနုပညာအပေါင်းမှာ ပန်းချိဟာ အချုပ်ဖြစ်သလို... ပန်းချိရေးဆွဲမှု အပေါင်းမှာလဲ ဘာသာတရားဟာ အချုပ်ဖြစ်တယ်”

အဘိုးအိုက မည်သူ့ကိုမှ ရည်ညွှန်းပြောဆိုနေခြင်း မဟုတ်ပေ။

သို့သော် ဗုဒ္ဓရှုပုံ ပန်းချိကားချုပ်ရှုံးရှိ လူစုလူဝေးကြီးသည် အဘိုးအို၏ စကားကို အမိန့်ဉာဏ်အတွင်းခုကဲ့သို့ နားထောင်နေကြလေသည်။

“ပန်းချိရှုပုံ ရေးဆွဲခြင်း ကိစ္စမှာ... ဘယ်ရှုပုံပုံ ဘယ်မြင်ကွောင်းကိုပဲ ရေးရေး... ဗုဒ္ဓရှုပုံကို ရေးဆွဲခြင်းလောက်... ဘယ်ပန်းချိလက်ရာမှ အင်အားမကောင်းနိုင်ကြဘူး၊ ဘာကြောင့်လဲဆိုတော့၊ ဗုဒ္ဓပန်းချိလက်ရာထဲမှာ ပန်းချိဆရာရဲ့ အနုပညာ နှလုံးသားတင်မက၊ မြတ်နှီးသက်ဝင်ခြင်းဆိုတဲ့

ဝိဉာဏ်ကိုပါ မြှုပ်နှံထားတာကိုး... ”

လူစုလူဝေးထဲရှိ လူရွှေယူနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်လျက် လူအုပ်ကြားမှ ထွက်လာခဲ့ကြသည်။ တစ်ယောက်သော လူငယ်က မကျေမချမ်းသံဖြင့် စပြောသည်။

“ကိုးကွယ်မှုနဲ့ အနုပညာဟာ တစ်ထပ်တည်း... တဲ့ ငါတော့ ဒီစကား ကို မကြိုက်ပါဘူး၊ ဒီအဘိုးကြီး ဘာတွေလျှောက်ပြောနေတာလဲ... ”

“ဒီအဘိုးကြီးလား... ပါဒနေပြည်တော် အရှေ့နေပုဒ် အစွန်ရွာတစ်ရွာ မှာနေတဲ့ အဘိုးကြီးပေါ့၊ သူ့အမည်က နာရိန္တတဲ့... ”

“ဟင်... နာရိန္တဟုတ်လား... ပန်းချိကျော်ဟောင်းကြီး နာရိန္တလား... ”

“ဟုတ်တာပဲ... ပါဒန်းဆက် တိသုနေရသေန ဘုရင်လက်ထက်က ပန်းချိကျော်ဘွဲ့ရခဲ့တဲ့ နာရိန္တလေ၊ အသက်က တစ်ရာကျော်နေပြီ အသက်အရွယ် ကြီးလွန်းတာကလဲ မကောင်းဘူး ထင်တာပဲ၊ သူ့အယူအဆတွေက သူ့မှာရှိခဲ့တဲ့ အနုပညာကို အခုအရွယ်မှာ သူ့အတွက် တစ်ခုတည်းသော နားခိုရာဖြစ်တဲ့ ဘာသာတရားနဲ့ ထပ်တူပြုထားတယ်လေ... ”

လူရွှေယ်သည် အုံအားသင့်သွားလေသည်။

“တစ်ခုတည်းသော နားခိုရာဖြစ်တဲ့ ဘာသာတရား ဟုတ်လား သူဟာ လွှန်ခဲ့တဲ့ ပါဒဘုရင် နှစ်ဆက်တူန်းက ပန်းချိကျော် မဟုတ်လား သူ့ကိုဒီနေ့ ပါဒန်းတော်ထဲမှာ မထားတော့ဘူးလား... ”

“သူငယ်ချင်းရယ်... မင်းနှယ် အရန်ကော့၊ တိသုနေရသေန ဘုရင်လက်ထက်က ပန်းချိကျော်ဟာ သမိန်စက္ကဝတ် လက်ထက်မှာ ဘာသာတရားကလွှဲလို့ တြော်မှာ သယ်နေရာသွားပြီး ပုန်းခိုရမှာလဲ၊ သမိန်စက္ကဝတ်ဟာ တိသုနေရသေန ဘုရင်လူဖြစ်ခဲ့ဖူးသူကို အရေးအရာ ပေးမယ်များ ထင်သလား”

ပထမလူရွှေယ်သည် စဉ်းစားနေဟန်ဖြင့် ငြေးငြိုင်သွားလေသည်။

“ခိုနားစရာမရှိတော့၊ ဘုရားအမှုတော်လုပ် ကျွန်ုံအဖွဲ့မှာ ဝင်အလုပ်လုပ်၊ ဘာသာတရားနဲ့ပဲ ပျော်မွေ့၊ အခုလို့ ပန်းချိကျော် သဘင်ရှိလာတဲ့အခါမှာတော့ နာရိန္တဟာ သူ့အယူအဆကို သူမအောင့်မအည်းနိုင် တင်ပြရှာတာပေါ့”

“အင်း ဒီလို့တော့လဲ အဘိုးကြီး နာရိန္တဟာ သနားစရာပါလား”

“ကိုယ့်ကိုယ်ကိုယ်သာ သနားပါ သူငယ်ချင်းရာ၊ သမိန်စက္ကဝတ်လက်ထက်မှာ ကိုယ့်ကိုယ်ကိုယ်သာ သတိနဲ့ ကောင်းစွာဆောက်တည်ဖို့ အရေးကြီးပါတယ်

.... ကဲ... ဒါတွေ မပြောတာပဲ ကောင်းပါတယ်ကွာ ပန်းချိကားချပ်တွေ  
လျှောက်ကြည့်ကြပါစို့。ဟောဟိုနေရာက ကားချပ်တွေဟာ အာကာရှင်ထဲက  
ထုတ်ယူပြထားတဲ့ ပန်းချိလက်ရာတွေ မဟုတ်လား”

သဘင်ခန်းမ၏ ပဲဘက်နေရာတွင် အာကာရှင် ခန်းမထဲမှ ထုတ်ယူပြသ  
ထားသော ပန်းချိကားများကို ချိတ်ဆွဲထားသည်။ ထိုနေရာသည် ပရီသတ်  
အထူထပ်ဆုံး ဖြစ်သည်။ ပန်းချိကားတိုင်း၏ ရွှေ့တွင် လူစုလူဝေးကြီး ရှိနေ  
သည်။ အသက်အရွယ်ကြီးရင့်သူများက ပန်းချိကားထဲမှ ရုပ်ပုံများ၏  
အကြောင်းအရာကို ရှင်းပြပြောဆိုနေကြသည်။

လူစုလူဝေး ထူထပ်သော နေရာများအားလုံးထက် ပို၍ ထူထပ်သော  
နေရာကား သဘင်ခန်းမ၏ ပဲဖက်စွန်နေရာ ဖြစ်သည်။

သဘင်ခန်းမ၏ ပဲယာတစ်လျှောက်သို့ လှည့်လည်ကြည့်ရှုနေကြသော  
လူစုလူဝေး အားလုံးသည် ထိုနေရာသို့ တစ္ဆေးတည်း စုပြုစီးဝင်နေကြကဲ့သို့  
ဖြစ်သည်။ ပဲဖက်အစွန်နေရာသို့ ရောက်ရှိသွားသော ပရီသတ်တို့သည် အခြား  
ဖက်သို့ ဆက်မသွားကြတော့။ သဘင်ခန်းမ အတွင်းဖက်သို့လည်း ပြန်လှည့်  
မလာကြတော့။

ပဲဖက်အစွန်ရှိ ကြီးမားသော ပုံကားချပ်ထံမှ သူတို့၏ အကြည့်ကို  
ဖယ်စွာ၍ မရကြတော့။

ပန်းချိကား၏ အမည်မှာ ‘မကရီ’ ဖြစ်သည်။

ပန်းချိကားချပ်၏ အောက်ဖက် ထောင့်အစွန်းတွင် ‘ပန်းချိကျော် နိုင်  
ပူဇော်ရေးဆွဲသည်’ ဟူသော စာတမ်းထိုးထားသည်။

“မကရီ” သည် သဘင်ခန်းမထဲသို့ ရောက်လာသူအားလုံး၏ ချီးကျိုး  
ထောပနာနှင့် အုံအုံများအားလုံးကို သိမ်းပိုက်အုပ်စိုးထားသည်။ ပန်းချိကျော်  
၏ အနုပညာလက်ရာနှင့် “မကရီ”ထဲမှ ရုပ်ပုံလွှာအရှင်တို့ မည်သည်ကပို၍  
ဂုဏ်မြောက်သနည်းဟူသော မေးခွန်းကို ပုံကားချပ်ရွှေ့ရှိ လူအုပ်ကြီးသည်  
ကိုယ့်အမြင်နှင့်ကိုယ့် အငြင်းပွားနေကြသည်။ တိုကျသော အဖြေမထွက်ခဲ့။  
အနုပညာလက်ရာနှင့် ပုံလွှာတူရှင်၏ အလုံမည်သည်က ပို၍ ဂုဏ်မြောက်  
သနည်း။ ထိုမေးခွန်းသည် သဘင်ခန်းမဆောင် အတွင်းမှုလျှံ့ရှိ ပါဒေပြည်တော်  
တစ်ရှိမ်းသို့ ပြန့်သွားသည်။ ထိုမေးခွန်းသည် ပုံကားချပ်ကို လာ၍ကြည့်ရန်  
ထပ်မံဆွဲဆောင်သော ဆွဲဆောင်ချက် ဖြစ်လာပြန်သည်။ ထိုမေးခွန်းကို ဖြေဆို

ရန်၊ ကိုယ်တိုင်ကိုယ်ကျ လာကြည့်သူများဖြင့် သဘင်ခန်းမထဲတွင် တစ်နှေ့တော်မြား  
ပိုများလာသည်။

အနုပညာလက်ရာနှင့် ပုံလွှာတူရှင်၏ အလှတို့ မည်သည်က ပို၍  
ဂုဏ်မြောက်သနည်းဟူသော မေးခွန်း၏ အဖြေမှာ တစ်ယောက်တစ်မျိုးစီ ဖြစ်  
နေရာမှ နောက်ဆုံးတွင် မသေချာသော ရလဒ်တွင် အဆုံးသတ်သွားသည်။

“နိန္ဒဗာ ထိပ်ထားသင်မရဲ ပုံလွှာတူကို ထပ်ပြီး ရေးဆွဲမယ်ဆုံးရင် တော့  
ဒီမေးခွန်းရဲ့ အဖြေ တိတိကျကျ ထွက်လာမှာပဲ...”

ထိုရလဒ်သည် နောက်ထပ် ပန်းချိကားချပ်ကိုကြည့်ပြီးမှ ထွက်ပေါ်လာ  
မည့် ရလဒ်ဖြစ်သော်လည်း၊ နောက်ထပ် ပန်းချိကားချပ် ထွက်ပေါ်မလာမိ၊  
အလိုအလျောက် ထွက်ပေါ်လာသော အခြားရလဒ်တစ်ခု ရှိသေးသည်။

ထိုအဖြေရလဒ်ကား... .

ရွှေးချယ်ဆုံးဖြတ်သည့် သမာဓိအစုဝင် ပန်းချိကျောင်းကြီးများ၏  
အတွေးထဲတွင် လည်းကောင်း၊ ပါဒန်းတွင်းသားများ၏ အတွေးထဲတွင် လည်း  
ကောင်း၊ တူညီစွာ ဖြစ်ပေါ်နေသော အဖြေရလဒ်။

ကြိုတင်ဖြစ်ပေါ်နေသော ပြိုင်ပွဲအဆုံးအဖြတ်။

“ဇကရိကို ရေးဆွဲခဲ့တဲ့ နိန္ဒဗဲပဲ ပါဒန်းသုံး ပန်းချိကျောင်းဖြစ်မှာပါ”

\*

\*

\*

ပန်းချိကျောင်းပြိုင်ပွဲရက်စဲ့ပြီ။

သဘင်ခန်းမအတွင်းရှိ သမာဓိအစုရောယူ စင်မြင့်ရှေ့တွင် ပြိုင်ပွဲဝင်  
ပန်းချိကားချပ်များကို စက်ပိုင်းသဏ္ဌာန် ချိတ်ဆွဲထားသည်။

သမာဓိအစုသည် ပန်းချိကားချပ် တစ်ခုချင်းကို ကြည့်ရှုသည်။ ရေးဆွဲ  
သည့် အနုပညာရှင်ကိုလည်း ဆွေးနွေးမေးမြန်းသည်။ ပန်းချိကားကို နေ၏  
အလင်းရောင်အောက်သို့ ယူကြည့်သည်။ ညွှန်၏ မီးရောင်အောက်ယူ၍  
ကြည့်သည်။ ရေးဆွဲသည့် အကြောင်းအရာ၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆို  
သည်။ အနက်အဓိပ္ပာယ်မှပေးသော ခံစားမှု၏ သဘောကို ခွဲခြမ်းစိပ်ဖြေကြ  
သည်။

ရေးဆွဲရာတွင် အသုံးပြုသော နည်းစနစ်၊ အသုံးပြုသော ဆေးရောင်၊  
ဆေးရောင်ရောစပ်မှု အချို့အစား၊ ယင်းတို့မှုတစ်ဆင့် ရေးဆွဲသူ အနုပညာရှင်  
၏ ရေးစဉ် အချိန်က စိတ်စေတနာ၊ ထားရှိသော သဘောထား၊ အနုပညာရှင်

၏ နှလုံးသားအတွင်း ရှိနိုင်မည့် ရိုးသားဖြူစ်မှု အတိုင်းအတာ။

စင်စစ် ပါဒပန်းချီကျော် ရွှေးပွဲသည် ပန်းချီကားချုပ်ကို ရွှေးချယ်ခြင်းမှု သာမကတော့ပေါ်။ အနုပညာနှင့် သစ္စာတရား၊ လူသားနှင့် သူ၏ ကမ္မာလောက ဆက်စပ်နှီးနှီးနှုတ်နေမှုကိုပါ တွေးခေါ်ဆုံးဖြတ်သည့် ရွှေးချယ်ပွဲဖြစ်သည်။

ပန်းချီကားရေးဆွဲသည့် နည်းစနစ်၊ အသုံးပြုသည့် ဆေးရောင်၊ ရေးဆွဲ ထားသည့် အကြောင်းအရာ၊ ဖွဲ့စည်းထားသည့် အတတ်ပညာ၊ ကြည့်ရှုခံစား သူ၏ ဝေဒနာကို လူပ်ခတ်နှီးဆော်သည့် အင်အား... . ထိုအခြင်းအရာ တစ်ခုစီ တို့သည် တစ်ခုစီအဖြစ် အရေးပါသော်လည်း ယင်းတို့အားလုံး စုစည်းပေါင်းဆုံး နေမှုပို၍ အရေးကြီးသည်။

မည်သို့ပင်ဖြစ်စေ...

နိုန္တသည် သူ၏ပြိုင်ပွဲဝင် “မကရီ(နှစ်)” ပုံလွှာတူ ကားချုပ်ကို သမာဓိ အစု၏ ရွှေ့သို့ တည်ပြုခဲ့ခြင်းနှင့်သွားစွာ ချိတ်ဆွဲပြလိုက်လေသည်။

\* \* \*

“မကရီ (နှစ်)”မှာ ထိပ်ထားနှင်းဟေမာ၏ ပင်တိုင်စံနှုန်းဆောင်ထဲသို့ နိုန္တ သွားရောက်ရေးဆွဲခဲ့သည့် ပုံလွှာတူဖြစ်သည်။

သဘင်ခန်းမ ပဲဖက်အစွန်တွင် ချိတ်ဆွဲပြသထားသော ‘မကရီ’ပုံကားချုပ် မှာ အာကာရွှေခန်းမထဲမှ ရွှေးပြောင်းပြသထားသည့် ပုံဖြစ်သည်။ စစ်ပွဲဝင် ချုပ်ဝတ်တန်ဆာကို ဆင်မြန်းလျက် သွေးစတို့ လိမ်းကျံသော ဓားကို စွဲကိုင် လျက် တင်းမှသော အလှကို ဖော်ပြလျက်ရှိသော ‘မကရီ’သည်ပင်လျှင် ပရီသတ် အားလုံး၏ နှလုံးကို ယူကြုံးဆွဲငွေ့ခဲ့သည် ဖြစ်ရကား... .

အပြာနှုရောင် ခန်းဆီးတင်းတိမ်စကို နောက်ခံပြုလျက်...

အပြာနှုရောင် နေခြည်တို့ကို ချိုးသုံးလျက်...

အပြာနှုရောင် ဝတ်ရုံစကို ခြံးလွှမ်းထားလျက်...

မိန်းမသား၏ အလှတရားကို နှည်းလွှာတူသည်။ ပြိုင်ပွဲဝင် ပန်းချီကားချုပ်အားလုံးကို ကျော်လွှားလွှားမြောက်သွားမည်ဆုံးခြင်းကို မည်သူမျှ သံသယမရှိကြတော့။

နိုန္တသည် မိမိကိုယ်ကိုယ် မိမိယုံကြည်စိတ်ချ ထားသလိုပင်၊ ပရီသတ် ကလည်း ယုံကြည်စိတ်ချ ထားသည်။ သမာဓိအစုကလည်း “မကရီ(နှစ်)” အပေါ်တွင် ယုံကြည်စိတ်ချထားသည်။

“မကရီ(နှစ်)ကို ရေးဆွဲသူ နို၏ သမာဓိအရှေ့သို့ လာပါ...”

သဘင်ခန်းမမှုံးက ကျေညာလိုက်သည်။ နို၏သည် ခရမ်းရောင် ဝတ်ရုံစ ကို ခြုံလျက် သမာဓိအစုရှေ့သို့ လှမ်းဝင်လာသည်။ သူ့အသွင်မှာ တည်ပြုမ ခန့်ညားနေသည်။

“နို၏... အသင့်ဖြစ်ရင် ပြုင်ပွဲထုံးစံအတိုင်း ပန်းချိကားချပ်နဲ့ ပတ်သက် ပြီး သမာဓိအစုက ဆွေးနွေးမေးမြန်းပါလိမ့်မယ်၊ အသင့်ဖြစ်ပြီလား”

“ကျွန်ုပ်အသင့်ဖြစ်ပါပြီ”

သမာဓိအစုဝင်ထဲမှ အသက်အကြီးဆုံး ဖြစ်သော ပန်းချိကျော်ဟောင်း ဘိုးမွန်ခေါက်က စတင်မေးလေသည်။

“နို၏... သင့်ကားချပ်ကို ရေးဆွဲခြင်းရဲ့ အမှုကိစ္စ ဖြစ်စဉ်ကို အကျဉ်း ချုပ်တင်ပြပါ...”

နို၏သည် ခရမ်းရောင် ဝတ်ရုံစအတွင်းမှ လက်ကို ထုတ်လိုက်သည်။

“အားလုံး သိကြတဲ့အတိုင်း၊ ကျွန်ုပ်ရဲ့ မကရီ(နှစ်)ဟာ ပါဒေထိပ်ထား သခင်မရဲ့ ပုံလွှာတူ ဖြစ်ပါတယ်။ သခင်မအမိန့်နဲ့ ရေးဆွဲပါတယ်၊ ရေးဆွဲချိန် နေ့ခေါင်းတစ်ဝက် ဖြစ်ပါတယ်၊ အမိက ဆေးရောင်အဖြစ်၊ ဆေးဒန်းကနေပြီး အဝါရောင် ထုတ်ယူပါတယ်၊ အဝါရောင် နေရာများကို ရေးခြယ်ပြီးချိန်မှာ တောက်ပြောင်နှစ်တဲ့ အနီရောင်ကို ရရှိပို့၍ ဟသံပြုဒါးကို ကည်းဆိုနဲ့ ရောစပ် ပါတယ်၊ ဟသံပြုဒါးရဲ့ တချို့နေရာများမှာ နောက်ထပ် တတိယအရောင် ခံရည်းမှုပို့ပြီး မှာမို့ပိုပြီး နဲ့ညံ့ဖျော့တော့လာအောင် ဆင်ခေါင်းမြေဖြူကို ရောစပ်အသုံးပြု ပါတယ်၊ ပုံကားချပ်ရဲ့ အမိက အသွေးအရောင်ဖြစ်တဲ့ အပြောရောင်ကိုတော့၊ သမာဓိအစု ပုဂ္ဂိုလ်မြှတ်များ သိကြပြီးဖြစ်တဲ့အတိုင်း ဒုတော်ကို အချိုးညီမျှစွာ အသုံးပြုပါတယ်၊ သန့်စင်တဲ့ ဒုတော်ကို ဂဝံကျောက်ပြင်မှာ သွေးပြီး ရရှိလာတဲ့ အရည်ပျေစ်ကို သန့်စင်တဲ့ ကျောက်အင်တုမှာ ထည့်ပါတယ်၊ ပြီးတော့ တမာ စေးရည်နဲ့ သမအောင် ရောနယ်ပြီး နေရောင်ပြထားခဲ့ပါတယ်၊ သွေ့ခြာက် သွားတဲ့အခါမှာတော့ နှင့်ရည်နဲ့ ရောမွေအသုံးပြုခဲ့ပါတယ်...”

နို၏သည် သေနှင်းပူးဟာကို စီမံခင်းကျင်းသည် သေနာပတိတစ်ဦး၏ လေသံဖြင့် ရေးဆွဲသည့် နည်းစနစ်ကို ဆက်လက်ရှင်းပြနေသည်။

သမာဓိအစုကား နို၏ စွဲစပ်သေချာပုံကို ခေါင်းတဆတ်ဆတ် ညီတ်ရင်းစိတ်ဝင်စားစွာ နားထောင်နေကြသည်။

အရောင်အသွေးတစ်မျိုးကို သုတေခြယ်ပြီး၊ နောက်ထပ် အရောင်အသွေး ကို မတင်မိ ရပ်နားထားသောအချင့်၊ အရောင်များမသွေ့ခြောက်မိ လိုအပ် သော စွဲတိစိမှုကာလအတွင်း စုတ်ချက်ကို အသုံးပြုပုံ စသည်များကို နိုန္ဒ သည် ထစ်ငြော်တုန်ယင်ခြင်းကင်းစွာ၊ လေးညီ့မှ လွတ်သော မြားတစ်စင်း၏ အဟုန်မျိုးဖြင့်၊ ပြတ်သားစွာ ရှင်းပြနေသည်။

ပန်းချိကားချပ် ရေးဆွဲခြင်း၏ အနုပညာနံသွေ့ကို နားမလည်သော သာမန် ပရီသတ်များပင် နိုန္ဒ၏ စကားများကို စူးစိုက်နားထောင် နေမိကြသည်။ နိုန္ဒ၏ ရှင်းလင်းချက်များကို နားထောင်နေရင်းဖြင့်ပင် “နိုန္ဒဟာ ပန်းချိကျော်ဖြစ်မှာပါပဲ”ဟူသော ဆုံးဖြတ်ချက်တို့သည် လူတိုင်း၏ ရင်တွင်း၌ ပို၍ ခိုင်မှာ လာကြသည်။

“အင်မတန်ကောင်းပါတယ် နိုန္ဒ၊ အင်မတန်ပြည့်စုံ ဂုဏ်မြောက်တဲ့ အနုပညာ ဖန်တီးမှ ဖြစ်စဉ်ပါပဲ၊ သို့သော် တစ်ခုထပ်မေးပါရစေား...”

ဘိုးမွန်ခေါက်၏အသံ ပေါ်လာသည်။

“ဖြေကြားရန် အသင့်ရှိပါတယ်...”

“မကရိ (နှစ်) ကို ရေးဆွဲစဉ်တုန်းက သင့်ရဲ့ ဝေဒနာ...”

နိုန္ဒသည် တုန်လှပ်ချောက်ချားသွားလေသည်။

ဘိုးမွန်ခေါက်သည် မွဲသီသော်လည်း စူးရှေဆဲဖြစ်သည့် မျက်လုံးများဖြင့် နိုန္ဒကို စွဲစွဲကြည့်ရင်း ထပ်မေးလေသည်။

“မကရိ (နှစ်)ကို ရေးဆွဲစဉ်က ခံစားရတဲ့ သင့်ရဲ့ ဝေဒနာ ဖြစ်စဉ်ကို ပြောပြပါ”

နိုန္ဒသည် ရှုတ်တရက်ပင် ရောင်တူလို ခံစားလိုက်ရသည်။ ပန်းချိကျော်ရွေးပွဲတွင်၊ အနုပညာ၏ ခံစားမှုကို မေးလေ့ရှိသည်ဟု သူသီထားခဲ့သည်။ သို့သော် “မကရိဖြင့် လူကြိုက်များခဲ့ပြီး၊ ’မကရိ (နှစ်)’ဖြင့် အားလုံးအပေါ် အသာစီးရခဲ့သော သူလိုပန်းချိကျော်ကိုမှ ယင်းသို့၊ မမေးနိုင်ဟု ထင်စားခဲ့သည်။ ရှုတ်တရက် ရင်ဆိုင်လိုက်ရသော မေးခွန်းကြောင့် နိုန္ဒ အုံအားသင့် သွားသည်။ အုံအားသင့်ရာမှ အမျက်ဒေါသသို့ ပြောင်းလဲလာသည်။

“မကရိ နှစ်ကို ကျွန်ုပ်ရေးဆွဲခဲ့တာ ကြာပါပြီ၊ ယခု ပြိုင်ပွဲအတွက် ရည်ရွယ်ရေးဆွဲခဲ့တာ မဟုတ်ပါဘူး၊ လောလောဆယ် ရေးဆွဲခဲ့တာ မဟုတ်ပါဘူး၊ ဒုံးကြောင့် ရေးဆွဲစဉ်က ကျွန်ုပ်ရဲ့ ဝေဒနာကို ပြန်ပြောဖို့ အခက်အခဲ

ရှိပါတယ်”

“နိုင် ..... ပန်းချိအနုပညာရှင် တစ်ဦးဟာ၊ သူရေးဆွဲတဲ့ ပန်းချိအနုပညာလက်ရာတစ်ခုအတွက် ဘယ်တူန်းက ရေးဆွဲခဲ့တယ်၊ ဘယ်လောက်ကြော်ပြီလို့ဆိုပြီးရေးဆွဲစဉ်က ဝေဒနာကို ပြန်မသိနိုင်တော့ဘူးသာဆိုရင် အနုပညာရှင်ဟာ သူ့အနုပညာ သူကိုယ်တိုင် ပြန်မခံစားတတ်တော့ဘူးလို့၊ အမိပ္ပာယ်မသက်ရောက်ပေဘူးလား”

“သမာဓိရဲ့ စကားကို ကျွန်ုပ်နားမလည်ပါ”

“နိုင်. . . အနုပညာလက်ရာနဲ့ အဲဒါကို ဖန်တီးတဲ့ အနုပညာရှင်ဟာ အချိန်ကာလကြောင့် ဝေးကွားနိုင်သလား၊ အနုပညာရှင်ဟာ သူ့လက်ရာတစ်ခုနဲ့ ပတ်သက်တဲ့ ဝေဒနာကို အချိန်ကြောသွားလို့ဆိုပြီး မေ့ပျောက်သွားလို့ ရနိုင်သလား”

“နိုင်၏ မျက်နှာသည် ဒေါသဖြင့် နိုင်သွားသည်။

“သမာဓိပုဂ္ဂိုလ်. . . အခုံဟာက နန်းသုံးပန်းချိကျော် ရွှေးပွဲသဘင် အတွက် ဆွေးနွေးကြခြင်းသာ ဖြစ်ပါတယ်၊ နိုင်ကို တစ်စုံတစ်ခုသော ပြစ်မှုကြောင့် တရားခံလို့ စစ်ဆေးနေတာ မဟုတ်ပါဘူး၊ ကျွန်ုပ်ဟာ အပြစ်တစ်ခုခု အတွက် တရားခံမဟုတ်ပါဘူး၊ ရာဇ်ဝတ်သားမဟုတ်ပါဘူး. . . ”

“နိုင်. . . သင်လွှာနေတယ်၊ ကျွန်ုပ်ဟာ နာရသေနဘူရင်ကြီး လက်ထက်က ပန်းချိကျော်ဟောင်း တစ်ဦးဖြစ်တယ်၊ နာရသေနဘူရင်ကြီး နတ်ရွာစံတာ အနှစ် လေးဆယ်ကျော်ပြီ၊ ကျွန်ုပ် အသက် အခုံကိုးဆယ်ကျော်ပြီ၊ ကျွန်ုပ် အသက် ၂၀-အရွယ်က ရေးဆွဲခဲ့တဲ့ ပန်းချိကားကို အခုံပြန်ကြည့်ရင်းနဲ့ အဲဒါတူန်းက ဝေဒနာကို ကျွန်ုပ်အခုံ ပြန်ပြောနိုင်တယ်”

“သမာဓိ ဘိုးမွန်ခေါက်ရဲ့ စကားမှန်ပါတယ်”

“ဘိုးမွန်ခေါက်ရဲ့ စကားမှန်တယ်”

ကျွန်ုပ်သမာဓိ အစုံများ၏ အသံများပေါ်လာသည်။

နိုင်သည် ကြီးစား၍ ပြံးရယ်ရင်း သမာဓိအစုံကို ဦးညွတ်လိုက်လေသည်။

“ခွင့်လွှာတ်ပါ၊ ကျွန်ုပ် သမာဓိရဲ့ စကားကို သဘောမပေါက် ဖြစ်သွားခဲ့လို့ပါ၊ အခုံ ကေရီ(နှစ်)ကို ရေးဆွဲစဉ်က ခံစားခဲ့ရတဲ့ ကျွန်ုပ်ရဲ့ ဝေဒနာကို ပြောပြပါမယ်”

နိန္ဒသည် ပုံလွှာတူရေးဆွဲခဲ့စဉ်က သူခံစားခဲ့ရသည်များကို အသိထဲတွင် ပြန်၍ လှပ်နိုးလိုက်သည်။ တကူးတကန့် အားထုတ်ရန်မလိုတော့။ သမာဓိ အစုရွှေမှ ပန်းချိကားချုပ်ကို တစ်ချက်လှမ်းကြည့်ရုံမျှဖြင့်ပင် ဝေဒနာတို့ကို ပြန်လည်ရရှိလာသည်။

ထိပ်ထားသခင်မရွှေမှာက်တွင် တုန်လှပ်ချောက်ချားခဲ့ရသည့်အဖြစ် အပြာနရောင်ဝတ်ရုံစကို ထွင်းဖောက်လျက် နှည်းဝါရွှေသော သခင်မ၏ ခြေဖိုးအစုတိကို အနီးကပ်တွေ့မြင်လိုက်ရုံမျှနှင့် အနုပညာသမာဓိတို့ လွင့်ပျောက် ခဲ့ရသည့်အဖြစ်၊ အလှတရား၏ ဖမ်းဆီးညိုင်မှုမှ ပင်ပန်းတကြီး ရှုန်းထွက်ခဲ့ရ ပြီး အနုပညာရှင်၏ သမာဓိကို ကြိုးစားတည်ဆောက်ခဲ့ရသည့် အဖြစ်၊ နောက်တုံးတွင် မိမိရွှေမှာက် သွားလီပေါ်တွင် လွှဲလျောင်းနေသည့် သခင်မ ကို မေ့ပျောက်သွားရပြီး မိမိ၏ စုတ်တံ့၊ ဆေးခွက်နှင့် ကားချုပ်တို့ကိုသာ ဝင်စား လိုက်နိုင်သည့်အဖြစ်... .

နိန္ဒသည် သူ၏ ဝေဒနာစဉ်ဆက်ထဲမှ စောစောပိုင်း ဖြစ်ပေါ်ခံစားမှုများ ကို ပရိသတ်အလည်တွင် ထုတ်ဖော်ပြောဆိုရန် မလုံမရဲဖြစ်နေသည်။

သခင်မ၏ အလှတွင် ပင်ပန်းကြီးစွာ ရှုန်းဖွဲ့ဖြို့တွယ်ခဲ့ရသည့်အဖြစ်နှင့် မိမိ၏ စုတ်တံ့ကိုင်သောလက်တို့၊ တုန်ယင်နေခဲ့သည့်အဖြစ်ကို ထုတ်ဖော်ပြောရ မည်ဆိုလျှင် ‘ပန်းချိကျော်’ဖြစ်လာမည့် မိမိလို လူတစ်ယောက်အဖို့၊ ဘယ်လောက် မိုက်မဲရာကျမည်လဲဟု တွေးမိသည်။

နိန္ဒသည် ချောင်းတစ်ချက် ဟန့်လိုက်သည်။

“အထူးအထွေ တင်ပြဆွေးနွေးစရာ မရှိပါ။ ပုံလွှာတူ ရှင်ထိပ်ထားသခင်မ ရဲ့ ကိုယ်ပေါ်မှာ ဖြန့်ကျက်နေတဲ့ အပြာနရောင်နေခြည့်နဲ့ သခင်မရဲ့ အပြာနရောင် ဝတ်ရုံလွှာစတို့ အရောင်ရောယူက်နေပုံကို အဓိကထားပြီး ကြည့်မှတ်ပါတယ်၊ ပျော့ပျောင်းနဲ့နောင်းမှုကို အဓိကထားပြီး စုတ်ချက်ကို စိတ်စိတ်မှုန်းပါတယ်။ အဲဒီတုန်းက ကျော်ရဲ့ ဝေဒနာကတော့ ပန်းချိအနုပညာရှင်များ ခံစားနေရလုံးသည်းပွာ်အားလုံးတို့ကို ပုံအပ်ထားလိုက်ရင်းနဲ့ ထိပ်ထားသခင်မရဲ့ အလှကို ဆေးရောင်တို့ထားတဲ့ စုတ်ဖျားပေါ်ကူးပြောင်းယူလိုက်တာပါပဲ”

ပြုင်ပွဲလာပရိသတ်အားလုံးနှင့် သမာဓိအစုက နှစ်သက်လက်ခံထားကြသော ဤပန်းချိကားချုပ်ကို မိမိသည်ပေါ်ပါးလွယ်ကူးစွာ ရေးဆွဲခဲ့ကြောင်း နိန္ဒ

အမိပ္ပါယ် ပေါ်အောင်ဆက်ပြောသည်။

တအုံတည့် ချိုးကျူးကြောသည့် ဉှုံအနုပညာ လက်ရာသည် မိမိအဖို့  
သက်သက်သာသာ ကိစ္စတစ်ရပ်ဖြစ်သည်ဟု သဘောပေါက်အောင် ရှင်းပြခဲ့  
သည်။

အခြားသမာဓိအစုဝင်များက ခေါင်းတဆတ်ဆတ် ညိုတ်နေကြသော်လည်း  
ဘုံးမွန်ခေါက်ကမူ တစ်စုံတစ်ရာကို လေးနက်စွာ တွေးတောနဟန်ရှိသည်။  
သို့ဖြင့် နိန္ဒအလှည့် ပြီးဆုံးသွားပြီး အခြားပန်းချို့ အနုပညာရှင်များကို  
ဆက်လက်ဆွေးနွေး ရွှေးချယ်ခဲ့ကြသည်။

ထိုနောက ဆွေးနွေးရွှေးချယ်ပွဲ အဆုံးတွင်လည်း “နိန္ဒပဲ ပန်းချိုကျော်  
ဖြစ်မှုပါ’ဟူသော အချက်သည် ပြောင်းလဲမသွားပေ။

ဆွေးနွေးရွှေးချယ်ပွဲ၏ ပထမနေ့သည် နိန္ဒနောက်။

\*

\*

\*

“မွန်းဒီပါ ရှိပါသလား ဆရာတော်ဘုရား . . . ”

ဝိဟာရ၏ လှေခါးပေါ်မှ ဆင်းလာသော ရှင်မွောကာသည် အသံရှင်  
ကို အုံအားသင့်စွာ ကြည့်နေမိသည်။ ထိုအသံကို ဝိဟာရပုဂ္ဂက်အတွင်း  
တစ်ခါမှ မကြားခဲ့ဘူးပေ။ ထိုရှင်သွင်ကိုလည်း ဝိဟာရ၏ ပရောက်အတွင်း  
တစ်ခါမှ မမြင်ဘူးခဲ့ပေ။

“မွန်းဒီပါ” ဟူသော အသံးအနှစ်းကိုလည်း အထူးအဆန်း ဖြစ်နေသည်။

“မွန်း”ဟူသော အသံးအနှစ်းမှာ ပါဒနိုင်ငံတော်တွင် ယောကျားပျိုတစ်ဦး  
ကို သူစိမ်းတစ်ရုံဆဲ မိန်းမပျို့က ခေါ်ဝါ်ရာတွင် အသံးပြုသည့် အသံးအနှစ်း  
ဖြစ်သည်။ ငယ်ရွယ်သော မိန်းမပျို့က၊ သူ့ထက်အသက်ကြီးသော ယောကျား  
ကို ခေါ်ဝါ်ရာတွင် အမည်ရှုံးမှ ‘မွန်း’တွဲဖက်လေ့ရှိသည်။

“မွန်းဒီပါ ဒီဝိဟာရမှာ နေတယ်လို့ သိရပါတယ် ဘုရား၊ မွန်းဒီပါ ရှိပါ  
သလား ဘုရား . . . ”

အသံရှင် မိန်းမပျို့သည် မတ်တတ်ရပ်နေရာမှ တစ်စုံတစ်ခုကို သတိရ<sup>၅</sup>  
သလို ပရောက်မြေပြင်ပေါ်သို့။ ဒူးတုပ်၍ ကန်တော့လိုက်သည်။ မိန်းမပျို့၏  
နက်မျှင်သော ဆံနွှယ်များသည် ပခုံးနှစ်ဖက်ကို ကျော်ဖြတ်၍ အောက်သို့  
ပြန့်ကျသွားလေသည်။ မိန်းမပျို့က လက်အုပ်ကို မသိမ်းသေးဘဲ ခေါင်းပြန်  
မေ့လိုက်သည်။

“တပည့်တော်မ မွန်းဒီပါနဲ့ သိပါတယ်ဘူရား အရေးတကြီးကိစ္စရှိလို့  
မွန်းဒီပါနဲ့ တွေ့ပါရစေဘူရား....”

ငယ်ရွယ်နှုနယ်သော မိန်းမပျို့နှင့် ဒီပါ ဘယ်သို့ ပတ်သက်ဆက်စပ်  
နေသနည်းဟု ရှင်ဓမ္မညာဏာ တွေးလိုက်မဲသည်။ သို့သော် မိန်းမပျို့၏ နုပျို့  
သော မျက်နှာပေါ်မှ အပြစ်ကင်းစင်သော အသွင်ကို တွေ့လိုက်ရသဖြင့် ရှင်ဓမ္မ  
ညာဏသည် ဒီပါကိုလည်းကောင်း၊ မိန်းမပျို့ကိုလည်းကောင်း ယဉ်ကြည် စိတ်ချွားသည်။

“ဝိဟာရပေါ်မှာရှိတယ် ဒကာမလေး၊ လျေကားအတိုင်းတက်သွား ပဲဘက်  
ခြေရင်းခန်းက အဖြူရောင်ခန်းဆီး ကန့်လန့်ကာနဲ့ အခန်းမှာ ဒီပါနေတယ်”

“ဦးတင်ပါတယ် အရှင်ဘူရား...”

မိန်းမပျို့သည် ရှင်ဓမ္မညာဏကို ကန်တော့လျက် လျေကားအတိုင်း တက်  
သွားလေသည်။

အဖြူရောင်ခန်းဆီး ကန့်လန့်ကာကို ဆွဲဖယ်လိုက်သော အသံသည်  
စင်စစ်တိုးတိတ်ည်းသာသော အသံ၊ တိုးတိတ်ည်းသာသော လူပ်ရှားမှု။  
သို့သော် ‘ကျွတ်’နေသော သစ်ကိုင်းခြောက်သည်၊ သေးငယ်သော ထိခတ်မှုကို  
ရှုတ်ခြည်းတုန်းပြန်လိုက်သကဲ့သို့ အခန်းထဲရှိ ဒီပါသည် ဆေးရောင်စပ်နေသော  
ကျောက်အင်တုခွက်ကို စားပွဲပေါ်သို့ အလန့်တကြား ပြန်တင်လိုက်သည်။

“မိတနော်...”

“ဟူတ်ကဲ့... အမောင်”

မိတနော်သည် အဖြူရောင်ခန်းဆီး ကန့်လန့်ကာကို ဘေးသို့ တွေ့န်းဖယ်  
ဆုပ်ကိုင်ရင်း အခန်းဝတ္ထ် ရပ်နေသည်။ အခန်းတွင်းသို့ ဝင်မလာပေ။

“မိတနော်...”

ဒီပါသည် မိတနော်၏ အမည်ကို ထပ်ခေါ်ရင်း၊ ကျောက်စားပွဲရှေ့သို့  
တိုးလာသည်။ မိတနော်၏ နဖူးဆံစများသည် ပိရိယပ်ယပ်စွာ ရှိမနေကြ။  
နှစ်ပင်သုံးပင်မျှသော ဆံနှုတ်တို့သည် နဖူးထက် ပေါ်ထက်သို့ လွင့်ပဲကျေပြန်  
နေသည်။ နံနက်ခင်း၏ ပူဇ္ဈိုးစနေရောင်မှာပင် ချွေးစက်တို့ မသိမသာ တွဲခို  
နေသည်။ မောဟိုက်နွေ့မှုနယ်ခြင်းတို့သည် လိုင်းအိသို့ သော ရင်ညွှန်ထက်တွင်  
အထင်အရှား ကျေရောက်နေသည်။

“မိတနော်ကို မှတ်မိတာ ဝမ်းသာလိုက်တာ အမောင်...”

“မှတ်မိပါတယ်၊ ကျူပ်က မင်းကို ကောင်းကောင်းမှတ်သားထားတာပဲ”

“ဟူတ်ကဲ့”

ဒီပါသည် ဆေးခွက်များကို ဖယ်ရှားသိမ်းဆည်းလိုက်သည်။ သူစိမ်းတစ်ရံဆုံးသည်မလာဘူးသော ဤအခန်းငယ်တွင် ဧည့်သည်အတွက် ထိုင်စရာခုံ၊ သို့မဟုတ် ကော်ဇာတ္တာ၍ မရှိ။ သို့သော ဆေးခွက်များကို ဖယ်ရှားလိုက်သော အခါ ထိုင်လောက်ရုံနေရာတစ်ခု ဖြစ်ပေါ်လာသည်။

“ထိုင်လေ... မိတနော်”

ညွှန်ပြုလိုက်သော နေရာကား၊ ဆေးရောင်များ ပေကျံသွေ့ခြောက်နေသည့် ကြမ်းပြင်ဖြစ်သည်။

“ဟင့်အင်း... မိတနော် မထိုင်ပါဘူး၊ အမောင့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိလို့ လာခဲ့တာ”

“ဘယ်က လာခဲ့တာလဲ”

“ပါဒန်းတော်က”

“အင်း... ဟူတ်ပေသားပဲ၊ မင်းက ပါဒန်းတော်မှာ နေပေတာပဲ”

“ဒါပေမယ့် အခုံတော့ မိတနော် နှုန်းဆောင်ကနေ လာခဲ့တာမဟုတ်ဘူး၊ ပန်းချိကျော် ရွှေးပွဲသာင်ခန်းမက...”

“ပန်းချိကျော်ရွှေးပွဲသာင်ခန်းမ... ဟူတ်လား”

“ဟူတ်ကဲ့... အမောင် သိပြီးပလား”

“သိပြီးပါပြီ၊ နှုန်းရင်းဝန်ကြီး ဟိုတစ်နောက ပိုဟာရကို လာတယ်လေ၊ ဆရာတော်နဲ့ စကားပြောနေကြတယ်၊ သူတို့စကားပြောသံကြောင့် အိပ်ရာက လန့်နှုံးသွားတယ်...”

“ဒါဖြင့် အမောင် ဘယ်လိုလုပ်မလဲဟင်”

“ဘာကိုလဲ...”

“ဟင်... ပန်းချိကျော်ရွှေးပွဲ သာင်လေ”

“ဘာလုပ်မလဲ... ဟူတ်လား၊ ကျူပ်နဲ့ ဘာဆိုင်သလဲ...၊ ပါဒန်းသုံးပန်းချိကျော်ရွှေးပွဲဟာ ကျူပ်နဲ့ ဘာဆိုင်သလဲ”

“ဟင်... အမောင် ဒီသာင်မှာ ဝင်မပြုင်...”

“မိတနော်... ဘာတွေ လာပြောနေတာလဲ၊ ကျူပ်ကို သိသလား”

“အမောင်က ပန်းချိဆရာလေ...”

ဒီပါသည် ခေါင်းကို လေးလေးနက်နက် ခါယမ်းလိုက်သည်။

“မိတနော် ကျျပ်ကို မသိဘဲကိုး ကျျပ်က ပန်းချို့ဆရာမဟုတ်ပါဘူး အနုပညာသမားပါ...”

မိတနော်သည်လည်း အရာခပ်သိမ်းကို နားမလည့်စွာဖြင့် ခေါင်းကို ယမ်းနေမိလေသည်။ သို့သော် တစ်စုံတစ်ရာကို သတိရလိုက်မိသဖြင့် နားမလည်မှု ကို မူးပျောက်ထားလိုက်သည်။

“ထားပါတော့... အို... ဟုတ်ပါတယ် အမောင်ဟာ အနုပညာသမားပါ ဒါပေမယ့် နိန္တဟာ ဒုတိယနေ့မှာလဲ အောင်ပွဲခံလိုက်ပြန်ပြီ၊ ဒါကိုကော အမောင်သိရဲ့လား...”

“ဘယ်က နိန္တလဲ”

“ဟင်... အမောင် နိန္တကို မသိဘူးလား...”

“ကျျပ် ဘာတွေကို သိရဲ့မှာလဲ မိတနော် နိန္တဆိုတာကို ကျျပ်က ဘာလို့ သိရမှာလဲ”

“နိန္တဆိုတာ ပန်းချို့ကော်ပေါ့... အာကာရငွှေထဲမှာလဲ သူရေးတဲ့ ပန်းချို့ကားချပ်ရှုတယ်လေ၊ အခု နှစ်းသုံးပန်းချို့ကော် ရွှေ့ပွဲသဘင်ရဲ့ ဒုတိယနေ့မှာလဲ နိန္တတင်သွင်းတဲ့ ပန်းချို့ကားချပ်ကို ဘယ်သူမှု မမြှုံးဘူး နက်ဖြန် တတိယနေ့ဟာ နောက်ဆုံးနေ့၊ နက်ဖြန်မှာလဲ နိန္တဟာ ထိပ်ဆုံးကနော်ရှုံးမှာပဲလို့၊ အားလုံးက သိထားကြပြီ ရွှေ့ပွဲသဘင် မပြီးခင်ကပဲ နိန္တဟာ ရွှေ့တိုက်တော် စာရင်းမထုတ်ပြန်ရသေးတဲ့ နှစ်းသုံးပန်းချို့ကော် ဖြစ်နေပြီလေ... အမောင်...”

“ခက်ပါလား မိတနော် ဒီကိုစွဲတွေမှာ ကျျပ်ဘာလုပ်ပေးရမလဲ မိတနော်ကကော ဒီသဘင်မှာ ပန်းချို့ကားချပ် တင်ထားသေးသလား၊ မိတနော် အရွှေ့ချယ်မခံရတော့မှာမြို့လား...”

မိတနော်သည် ဆုပ်ကိုင်ဆဲဖြစ်သော ခန်းဆီးကန့်လန့်ကာစကို ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြန်သည်။ သွယ်ပျောင်းသော လက်ချောင်းများသည် စိတ်လှပ်ရှားခြင်း ကြီးမားစွာဖြင့် လှပ်ရှားနေကြသည်။

“သိပ်ခက်တာပဲ... အမောင်... သိပ်ခက်တာပဲ...”

မျက်ရည်စတို့သည် မျက်ဝန်း၌ ဝန်းရိုက်တွဲခို့လာသည်။

မိန့်းမသား၏ အားကယ်သော သဘာဝသည် ဖျော့တော့သွားသော လေသံ့ မသိမသာပါလာသည်။ ဒီပါသည် မိတနော်၏ လှပ်ရှားဖြစ်ပေါ်နေမှုကို

သတိထားမိသွားလေသည်။

“မိတနော် ကျျှုပ် ဘာကိုမှ နားမလည်လို့ပါ၊ မိတနော် ကျျှုပ်ဆီကို ဘာကြောင့်လာသလဲ ပုံလွှာတူ လာယူဖို့တော့ မဟုတ်ပါဘူးနော် ပုံလွှာတူကလဲ ရေးလို့မပြီးသေးပါဘူး ရှင်းရှင်းလင်းလင်း ပြောပြစမ်းပါ မိတနော်”

“အမောင်၊ အဲဒီသဘင်ကို ပန်းချိကား မတင်သွင်းဘူးလားဟင်၊ နိုဒ္ဓဗာ နှစ်းသုံးပန်းချိကျော် ဖြစ်တော့မယ်လေ... နိုဒ္ဓဗာ တကယ်တော်တဲ့ ပန်းချိကျော်ဆိုတာ မိတနော် သိပါတယ်၊ ဒါပေမယ့် အမောင်ဟာ နိုဒ္ဓထက် အဆပေါင်းများစွာ သာတယ်လို့ မိတနော်ယုံတယ်၊ ပါဒိုင်ငံတော်ရဲ့ နှစ်းသုံး ပန်းချိကျော်ဟာ အမောင်ကလွှာပြီး ဘယ်သူမှ မဖြစ်ရဘူး၊ အမောင်ဟာ ပါဒိုင်ငံတော်ရဲ့ တုဘက်ကင်းတဲ့ ပန်းချိကျော် ဖြစ်ရမယ်၊ ဒါပေမယ့်... အမောင်... အမောင်က... ဝိဟာရအန်းရဲ့ အပြင်က အကြောင်းတွေကို ဘာမှ နားမလည်ဘူး၊ အပြင်ဘက်မှာလေ... ပါဒ်နှစ်းတော်ရဲ့ သဘင်ခန်းမထဲမှာလေ၊ နိုဒ္ဓ... နိုဒ္ဓဆိုတဲ့ ကောင်းချိုးသွားသွားတွေက ညံလို့နေပြီ အမောင်ရဲ့၊ အမောင်... ဒါကို...”

စကားစသည် ကျဆင်းလာသော မျက်ရည်စများနှင့် ရှိုက်ငင်လိုက်သော ငိုသံများကြောင့် ပြတ်တောက်သွားလေသည်။

ဒီပါ၏ အဖြူရောင်ခန်းဆီးစသည် မိတနော်၏ မျက်ရည်စတိဖြင့် စွဲတိစိ သွားသည်။ မိတနော်၏ သိမ့်သိမ့်လှုပ်ခါလာသော ပခုံးနှစ်ဖက်ကြောင့် ခန်းဆီးစ၏ လှိုင်းလိပ်များ လွှန်လူးသွားသည်။

“တိတ် တိတ်စမ်းပါ... မိတနော်၊ ဘာကြောင့် မင်းငိုနေရတာလဲ၊ နိုဒ္ဓ ဆိုသူဟာ တကယ်တော်တဲ့ ပန်းချိဆရာမို့ သူ့ကိုကောင်းချိုးသွားပေးကြတာ ပေါ့ နှစ်းသုံးပန်းချိကျော်ဖြစ်ဖို့ ထိုက်တန်ရင် ထိုက်တန်သလို ဖြစ်ပစေပေါ့ ကျျှုပ်နဲ့ ဘာမှမသက်ဆိုင်ဘူး၊ မိတနော်နဲ့လဲ ဘာမှမဆိုင်ဘူးလေ...”

“အမောင်... အမောင် နှစ်းသုံးပန်းချိကျော်အဖြစ်ကို မခံယူတော့ ဘူးလား”

ဒီပါ၏ လေသံသည် ပြန်၍ တင်းမှာသွားပြန်လေသည်။

“နှစ်းသုံးပန်းချိကျော်... ဘာလုပ်ရမှာလဲ... အနုပညာသမား တစ်ယောက် ရဲ့ ပန်းတိုင်ဟာ နှစ်းသုံးပန်းချိကျော်ဖြစ်ဖို့မှ မဟုတ်ဘဲ၊ အနုပညာရဲ့ ကျယ်ပြန် နက်ရှိုင်းမှုကို ဘာကြောင့် နှစ်းတော်ရဲ့ ဘွဲ့တံဆိပ်နဲ့ ချည်နှောင်ရမှာလဲ”

ချည်နှောင်လို့လဲ ရမတဲ့လား... ”

မိတနော်ဆက်၍ ငိုသည်။ ပို၍ လည်း သည်းထန်စွာ ငိုသည်။

ထိုအခိုက်မှာပင် အခန်းငယ်၏ အပြင်ဘက်၊ ဝိဟာရ၏ လျှကားထပ် နေရာမှ ရှင်ဓမ္မညာဏ်၏ အသံ ထွက်ပေါ်လာလေသည်။

“ဒီပါ... အပြင်ကို ထွက်ခဲ့စမ်း၊ မင်းရဲ့ ဧည့်သည်ကိုခေါ်ခဲ့... ”

ဝိဟာရုံးခန်းတွင် ဒီပါသည် ထိုင်နေကျနေရာ၌ ထိုင်လိုက်သည်။ မိတနော်က ပန်းကန့်တ် ဖော်ထားသည့် တိုင်ကို မသိမသာ ကွွယ်၍ ထိုင်သည်။

“ဒကာမလေးက ပါဒန်းတော်က လာခဲ့တာ၊ ဟူတ်လား... ”

“ဟူတ်ပါတယ် ဘုရား၊ သူ့အမည်က မိတနော်ပါ၊ သူ့ရဲ့ ပုံလွှာတူကို တပည့်တော် ရေးပေးမယ်လို့၊ ကတိပေးခဲ့ဖူးပါတယ် ဘုရား၊ ရော်ကီပ တောင်ကုန်းပေါ်မှာ တပည့်တော်နဲ့ တွေ့ခဲ့ကြတာပါ ဘုရား... ”

ဒီပါက မိတနော် စကားပြောလျှင် ငိုရှိက်သံတို့ တစ်စွဲန်းတစ်စ ပါလာမည် စိုးသဖြင့် ဝင်ဖြေလိုက်သည်။

“ကောင်းပြီ သူအခု ဘာကိစ္စနဲ့လာသလဲ အရေးတကြီးကိစ္စနဲ့ မဟုတ်လား”

ဒီပါက မိတနော်ပြောခဲ့သည့် စကားများကို ရှင်ဓမ္မညာဏအား အစအဆုံး ပြောပြလိုက်သည်။ ရှင်ဓမ္မညာဏသည် လေးနက်စွာ နားထောင်နေလေသည်။

“နိုဒ္ဓဟာ အမှန်ပဲ တခြား ပန်းချိုကျော်တွေ့ရဲ့ ထိပ်ဆုံးနေရာကို ရရှိနေသလား... ဒကာမလေး... ”

“အမှန်ပဲဖြစ်ပါတယ် ဆရာတော်ဘုရား သူတင်သွင်းတဲ့ ပန်းချိုကားချုပ် မဆိုထားနဲ့ အာကာရွှေထဲက ပန်းချိုကားချုပ်တွေကို ခင်းကျင်းပြုသထားရာမှာ လဲ နိုနှုန်းရဲ့ ‘ကဗျာ’ဆိုတဲ့ ပုံလွှာတူ ပန်းချိုကားချုပ်ဟာ ပရိသတ်အားလုံးရဲ့ စိတ်နှုလုံးကို ယူကြုံးဆွဲငင်နိုင်ခဲ့ပါတယ် ဘုရား၊ အခု ပုံကားချုပ်လဲ ထိပ်ထား သခင်မရဲ့ ပုံလွှာတူပါပဲ ဘုရား၊ အခုပုံကို ကဗျာနှစ် လို့ အမည်ပေးထားပါတယ် ဘုရား၊ အခုတင်သွင်းတဲ့ပုံက ပိုလို့လက်ရာမြောက်နေပါတယ် ဘုရား... ”

“ဘာ... ”

ဒီပါသည် မိမိရှေ့မှောက်မှ ရှင်ဓမ္မညာဏကို မေ့လျက်ဘေးမှ မိတနော် ဖက်လျဉ်း၍ အော်ဟစ်လိုက်သည်။

“အာကာရွှေထဲက ပန်းချိုကားချုပ် ဟူတ်လား ကဗျာဆိုတဲ့ ပုံလွှာတူ ကားချုပ်ဟုတ်လား အဲဒါ နိုဒ္ဓ ရေးဆွဲတာတဲ့လား... ”

“ဟူတ်ကဲ့ . . . အမောင် . . . ”

ရှင်ဓမ္မညာကသည် ရှတ်ခြေားပြောင်းလဲသွားသည့် ဒီပါ၏ အမူအရာ နှင့်  
လေသံကို နားမလည်စွာ ငေးကြည့်နေလေသည်။

ဒီပါသည် တစ်စုံတစ်ခုကို ပြန်လည်မြင်ယောင် ခံစားနေဟန်ဖြင့် မျက်စွဲ  
အစုံကို မေးမိုတ်လိုက်သည်။ ပြင်းထန်သော သက်ပြင်းချုသံနှင့်အတူ မျက်စွဲကို  
ပြန်ဖွင့်လိုက်သည်။

“နိန္ဒာ တကယ်တော်တဲ့ ပန်းချီကျော်ပဲ . . . ဒီပြောင့်မှာ သူပဲ နန်းသုံး  
ပန်းချီကျော် ဖြစ်ရမှာပေါ့ အော် . . . ဓကရီကို ရေးဆွဲခဲ့တဲ့သူဟာ သူကိုး . . . ”

“ဒီပါ . . . ”

“ဘုရား . . . ”

“မင်းသဘင်ခန်းမကို သွားရမယ် ပြိုင်ပွဲဝင်ရမယ် . . . ”

ရှင်ဓမ္မညာက၏ အသံသည် တိကျပြတ်သားသော အမိန့်သံ ဖြစ်သည်။

ဒီပါ၏ ပြန်ဖြေသံသည်လည်း ထိုအမိန့်နှင့် ထပ်တူထပ်မျှ မာကြာသည်။

“တပည့်တော် မသွားနိုင်ပါဘူး ဘုရား ပြိုင်ပွဲလဲ မဝင်နိုင်ပါဘူး ဘုရား”

“ဒီပါ မင်းအခုသွားရမယ် . . . ”

“ခွင့်လွှတ်တော်မှုပါ ဘုရား . . . တပည့်တော် ဘယ်သောအခါမှ မသွား  
နိုင်ပါဘူး ဘုရား . . . ”

“ဒီပါ . . . မင်း . . . ”

ရှင်ဓမ္မညာကသည် မိမိအသံကို ချက်ချင်းပြန်၍ ထိန်းသိမ်းလိုက်သည်။

“ဒီပါ . . . မင်း နားထောင်စမ်း မင်း နိန္ဒာကို ရှုံးနိမ့်မှာ စိုးနေလို့လား”

ဒီပါ၏ မျက်လုံးတွင် လျှပ်စီးပြတ်သွားသည်ဟု မြတ်နော် ထင်လိုက် သည်။  
ထိုအခြင်းအရာသည် မာကြာခက်ထန်ခြင်း ဖြစ်သော်လည်း ထိုအခြင်း  
အရာသည်ပင် ဒီပါ၏ ကြီးမားသော မာန်မာနာ ကြီးမားသော အနုပညာတို့မှ  
ထွက်ပေါ်လာသော တန်ခိုးလျှော့တို့ဖြစ်သည်ဟု မြတ်နော် နားလည်မြို့သည်။

“နိန္ဒာကို . . . တပည့်တော်က . . . မှန် . . . မှန်ပါဘုရား ရှုံးနိမ့်ကောင်း  
ရှုံးနိမ့်နိုင်ပါတယ် ဘုရား . . . ”

ဒီပါ၏ ဖြေသံသည် မူမှန်သော အသံမဟုတ်တော့ကြောင်း သိသာနေ  
သည်။

ဒီပါ၏ တင်းမာပိတ်ဆိုခြင်းကို ပရိယာယ်ဖြင့် သို့မဟုတ် လျည့်ဖျား

သွေးဆောင်ချက်များဖြင့် ဖြိုဖျက်၍ မရနိုင်ကြောင်း ရှင်ဓမ္မဗာဏ သိလိုက်သည်။

“ဒါပါ.... သေသေချာချာ နားထောင်စမ်း.... ကမ္မာလောကကို တည်ဆောက်ဖို့ ကမ္မာလောကရဲ့ အလှတရားတွေကို ထိန်းသိမ်းဖို့ မြှင့်တင်ဖို့ ပန်းချီရေးဆွဲတယ်လို့ မင်း ငါကို အမြဲပြောခဲ့တယ် မဟုတ်လား....”

“ဟုတ်ပါတယ် ဘုရား....”

“မင်းပြောတဲ့ ကမ္မာလောကဆိုတဲ့ အင်မတန် လေးနက်ကျယ်ပြန့်တဲ့ အရာထဲမှာ ပါဒန်းတော်ဆိုတဲ့ ဒေသတစ်ခုကော ပါဝင်နေတယ် မဟုတ်လား.... ဒီပါ....”

ဒီပါပြန်မဖြေမီချေ။ သို့သော ငြင်းပယ်နိုင်စွမ်း မရှိကြောင်း ရှင်ဓမ္မဗာဏသိသဖြင့် ပို၍ လေးနက်စွာ ဆက်ပြောသည်။

“.... ပါဒန်းတော်ရဲ့ အလှအပ ပါဒန်းတော်ရဲ့ ဂုဏ်ကျက်သရေ ကို ထိန်းသိမ်းမြှင့်တင်ဖို့ဆိုတဲ့ အရာကော မင်းရဲ့ ပခုံးထက်မှာ ရှိမနေဘူး လား ဒီပါ”

“တပည့်တော်ရဲ့ အစွမ်းအစဟာ အဲဒီလောက်လုပ်ငန်းမျိုးနဲ့စာရင် သေးငယ်လွန်းပါတယ်.... ဘုရား....”

“မှားတယ် ဒီပါ မင်းမှားတယ် လူသားတစ်ယောက်ရဲ့ အစွမ်းဆောင်နိုင် ဆုံး အစွမ်းအစတစ်ခုဟာ ကမ္မာလောကကို ထမ်းပိုးနိုင်လောက်အောင် အင်အားကြီးမားနေလေ့ရှိတယ်၊ လူသားရဲ့ အပိုဇ္ဇာ မိုက်မဲ့မှုတစ်ခုဟာ ကမ္မာလောကကို အစွန်းအထင်း ပေကျံစေနိုင်တယ်၊ လူသားရဲ့ ပိုဇ္ဇာအလင်းရောင် တစ်ခုဟာလဲ မည်မျှသေးငယ်သည် ဖြစ်စေ ကမ္မာလောကကို လင်းထိန်းစေနိုင် တယ်....”

ဒီပါ ခေါင်းကို အောက်ငုံးလိုက်သည်။ ရှင်ဓမ္မဗာဏ၏ အသံသည် ပို၍ လေးနက်လာပြန်သည်။

“ပါဒန်းတော်ဟာ ငါတို့ရဲ့ ကမ္မာလောကတစ်ခုပဲ ဒီပါ၊ ဒီကမ္မာလောကကို အစွန်းအထင်း ပေကျံစေနိုင်တဲ့သူ တစ်ယောက်ရှိနေတယ် သူ့ အရည်အချင်းကလဲ အင်မတန် ထက်မြေက်နေတယ်၊ သူ့ အစွမ်းအစဟာနောက်က အရှိန်အဟုန်မြှင့်တင်ပေးလိုက်ရင် ပါဒန်းတော်မှာ အစွန်းအထင်း ပေကျံသွားနိုင်မယ်ဆိုတာ မူချုပဲ အင်း.... သူ့အမည်က.... နို့နှုတဲ့....”

ငုံထားသော ဒီပါ၏ ခေါင်းသည် သားကောင်အနှစ်ကို ရလိုက်သော ခြော့

## ချမ်သာပါဒရီ

၁၂၉

၏ အသွင်မျိုးဖြင့် ချက်ချင်း ပြန်မေ့လာသည်။

“နားထောင်စမ်း . . . ဒီပါ၊ နိန္တဟာ အဝိဇ္ဇာသမားဖြစ်တယ်၊ ဒီပေမယ့် သူ့မှာ အင်မတန်ထက်မြေက်တဲ့ အစွမ်းအစရှိနေတယ်၊ သူဟာ ပါဒနိုင်ငံတော် ကို အင်း . . . မင်းတို့တစ်တွေရဲ့ အနုပညာကို အရှပ်ဆိုးအကျဉ်းတန်အောင် စွမ်းဆောင်နိုင်သူဖြစ်တယ် မင်းနားလည်ရဲ့လား ဒီပါ . . . ”

“မှန်ပါဘူရား . . . ”

ဒီပါ၏ အသံ၌ လိုက်လျှော့များ ပါဝင်လာသည်။

“ကမ္မာလေကကို၊ ပါဒနိုင်ငံတော်ကို၊ အင်း . . . အနုပညာကို အစွမ်း အထင်း ပေကျံမှာကို မင်းလိုလားသလား ဒီပါ . . . ”

“ဘယ်လို . . . နည်း . . . နဲ့ . . . မှ မလိုလားပါဘူး ဘူရား”

“ဒါကို ပိတ်ပင်ကာကွယ်နိုင်ဖို့ တာဝန်ဟာ ကမ္မာလောကသား ပါဒနိုင်ငံတော် သား အနုပညာသမားဖြစ်တဲ့ မင်းမှာ တာဝန်ရှိတယ်လို့ကော မင်းယုံနိုင်သလား . . . ဒီပါ . . . ”

“ယုံပါတယ် . . . ဘူရား . . . ”

“ဒါကိုစွမ်းဆောင်နိုင်ဖို့ စွမ်းအားရှိတယ်လို့ကော မင်းကိုယ်မင်း ထင်သလား”

“ဒါကို ထမ်းဆောင်နိုင်ဖို့ စွမ်းအားရှိတယ်လို့ တပည့်တော် ကိုယ့်ကိုယ် ယုံပါတယ် ဘူရား”

တိတိကျကျ ဖြေသည့်စကားကို ကြားလိုက်ရသဖြင့် ရှင်ဓမ္မညာဏ ပြုး လိုက်သည်။

“ဒါကို ထမ်းဆောင်ဖို့ နည်းလမ်းအခုရှိရင် ဒီနည်းလမ်းအတိုင်း မင်း လျှောက်မလား . . . ဒီပါ . . . ”

“လျှောက်ပါမယ် . . . ဘူရား”

“ဒါဖြင့်ရင် သဘင်ခန်းမကိုသွားပြီး နှစ်းသုံးပန်းချီကျော် ပြိုင်ပွဲဝင်ပါ ဒီပါ . . . ”

“တပည့်တော် . . . ”

“ဘာဖြစ်သလဲ . . . ဒီပါ”

“တပည့်တော် ပန်းချီကျော်ဖြစ်ဖို့ ဓမ္မားလာတဲ့ လူ မဟုတ်ပါဘူး ဘူရား တပည့်တော်က အနုပညာသမားပါ၊ အနုပညာသမား တစ်ယောက်ရဲ့ ဝိညာဉ်

ကို နှစ်းသုံးပန်းချီကျော်ရဲ့ ဟောင်းစလွယ်ကြီးနဲ့ တုပ်နှောင်လို့ မရပါဘူး”

“ဒီပါ၊ မင်းကို နှစ်းသုံးပန်းချီကျော် သွားလုပ်ချေလို့ ငါခိုင်းနေတာ မဟုတ်ဘူး၊ အကယ်တန္တု နှစ်းသုံးပန်းချီကျော် ဖြစ်လာခဲ့ရင်လဲ ဒါဟာ မင်းရဲ့ အနုပညာ သမားဝိညာဉ်ကို တုပ်နှောင်ရာ မရောက်ပါဘူး၊ ယုတ်စွာအဆုံး အစွမ်းအထင်း ပေါ်လာမယ့် အရေးကို ကာကွယ်ပြီးတဲ့နောက်ပိုင်း တုပ်နှောင်ခံရတယ်လို့ ထင်ရင်လဲ အဲဒီ ဟောင်းစလွယ်ကြီးကို ပြန်ပေးလိုက်ပေါ့... ဒီပါ”

“အဲဒီလို့ ပြန်ပေးလိုက်လို့ ရသလား ဘူးရား”

“ဒီပါ... မင်းဟာ ဝိဟာရက ရှင်ဓမ္မညာဏာရဲ့ တပည့်ပဲ၊ ဘာဖြစ်လို့ မရနိုင်ရမှာလဲ”

“ဒါဖြင့်ရင်တော့ တပည့်တော် သဘင်ခန်းမကို အခုပဲ သွားပါမယ် ဘူးရား”

တိုင်ကို ကွယ်နေသော မိတနော်သည် ဝမ်းသာအားရစွာဖြင့် ဒီပါအနီးသို့ တိုးလိုက်ပြီး ဒီပါ၏လက်ကို ဆုပ်ကိုင်လိုက်လေသည်။

“မိတနော် ဝမ်းသာလိုက်တာ အမောင်ရယ်... । မိတနော် ဝမ်းသာ လိုက်တာ အမောင်ရယ်”

ရှင်ဓမ္မညာဏာသည်လည်း ကျော်အားခြင်း၏ နိဂုံးကို ဖော်ပြသည့် သက်ပြင်းမျိုးဖြင့် သက်ပြင်းချုလိုက်သည်။ ရွှေမှောက်မှ ဒီပါနှင့် မိတနော်တို့ကို ပြုး၍ ကြည့်သည်။

ဆုပ်ကိုင်ထားသော မိတနော်၏ လက်တို့သည် ပြည့်ဖိုးပြေပြုပြစ်နေသည်၊ ဆုပ်ကိုင်ခံရသော ဒီပါ၏ လက်ချောင်းများကား မော်ဝန်းမြစ်ကမ်း၏ ဟိုမှာ ဖက် တောင်တန်းစွယ်နောက်သို့ နေလုံးဝင်ရောက်ချိန်၌ ရှည်လျား အားကောင်း စွာ ထွက်ဖြာလာသော နေရောင်ခြည်တန်းများလို့ စွမ်းအင်တို့ဖြင့် ပြည့်စုံနေကြ သည်။

“မိတနော် ဒီမှာ ခကာစောင့်၊ ကျူပ် ပစ္စည်းတွေ သွားယူလိုက်းမယ်”

ဝိဟာရလော်ခါးရင်းသို့ ဒီပါနှင့် မိတနော်တို့ ခြေချုလိုက်မိချိန်၌ ဝိဟာရ ပေါ်မှ ဓမ္မညာဏာသည် ဗုဒ္ဓရှုပ်ပွားတော် ရွှေတွင် ထိခြင်းငါးပါးဖြင့် ဦးနှီမ် ကန်တော့လိုက်လေသည်။

\*

\*

\*

နှစ်းသုံးပန်းချီကျော်ရွှေးပဲ တတိယနွော်သို့ တိုင်ခဲ့လေပြီ။

ဒီပါသည် ရွှေးပွဲဒုတိယနေ့၌ သဘင်ခန်းမထဲသို့ ဝင်ခွင့်မရခဲ့ပေ။ နိုဒ္ဓကို အဓိကဉာဏ်းတည်၍ ယူဉ်ပြိုင်ရန် ပြိုင်ပွဲဝင်ကြသော ပါဒေခန်းချီကျော်တို့သည် စည်းကမ်းချက်အရ မူလတင်သွင်းသည့်ပုံအပြင် နောက်ထပ်ပုံများထပ်၍ တင်သွင်းကြသောကြောင့် ဖြစ်သည်။

ရွှေးပွဲကာလသည် သတ်မှတ်ရက်ကို မရောက်သေးသော်လည်း ရွှေးပွဲ၏ အသွင်သည် ပြောင်းလဲသွားသည်။ ရွှေးတို့က်တော်မှ ထုတ်ပြန်ခြင်း မရှိသေး သော်လည်း နိုဒ္ဓသည် နန်းသုံးပန်းချီကျော် ဖြစ်နေသည်။ ဗောင်းစလွယ်ကြီးကို မဆင်မြန်းရရှုံးမျှသာ ရှိသည်။ ထို့ကြောင့် အခြားပန်းချီကျော်တို့၏ ပြိုင်ပွဲဝင် မှုများမှုလည်း သမာဓိအစု၏ ဆုံးဖြတ်ပြောန်းမှုကို ခံယူရန်ထက် နိုဒ္ဓကို ယူဉ်ပြိုင်ရန်သာ အဓိကထားလာကြသည်။

နိုဒ္ဓ၏ ‘ကေရဵ(နှစ်)’ကို အနိုင်ရရှိလျှင် နန်းသုံးပန်းချီကျော်အဖြစ် ခံယူနိုင်ပေပြီ။ ထိုအခါ ဒုတိယနေ့၌ တင်သွင်းလာသော ပန်းချီကားချပ်များသည် ဘုရားစေတိပုံ၊ ပါဒေနန်းတော်ပုံ၊ စစ်ပွဲအခင်းအကျင်းပုံ စသည့် အခြားပုံများ မဟုတ်တော့ဘဲ နိုဒ္ဓ၏ ‘ကေရဵ’ကို ယူဉ်ပြိုင်မည့် ကေရဵပုံကားချပ်များ ဖြစ်လာသည်။ ‘ကေရဵ’များကို အထူးထူးသော ဆေးရောင်တို့ဖြင့် ရေးခြယ်ကြသည်။ နိုဒ္ဓ၏ ‘အပြောန့်ရောင်’ကို အမျိုးစုံသော ဆေးရောင်တို့ဖြင့် လွှမ်းမိုးနိုင်ရန် ကြီးပမ်းကြသည်။

သဘင်ခန်းမ တစ်ခုလုံးသည် ‘ကေရဵ’များဖြင့် ပြည့်နှုက်လာသည်။

သို့သော်... ‘ကေရဵ’တစ်ခု ထပ်တိုးတိုင်း နိုဒ္ဓ၏ ‘ကေရဵ’က ပို၍ ဂုဏ်မြောက်မြင့်မားသွားသည်။ ယူဉ်ပြိုင်မှုမှန်သမျှတို့သည် နိုဒ္ဓအား အထက် သို့ တွန်းရွှေးပေးသည့်အလား ဖြစ်နေသည်။

ရွှေးတို့က်တော်မှုးသည် ဗောင်းစလွယ်ရွှေးကြီးကို သဘင်ခန်းမထဲသို့ပင် သယ်ဆောင်ထားခဲ့ပြီး ဖြစ်သည်။ သမာဓိအစု၏ ရွှေးမြောက်တွင် ချိတ်ဆွဲပြုသ ထားသော ဗောင်းစလွယ်ရွှေးကြီးကို ကြည့်ရင်း နိုဒ္ဓက ရွှေးကြီး၏ အောက်ဖက် အမြတ်အစွမ်းသည် မိမိ၏ ခါးထစ်နေရာ၌ အလိုက်သင့်ကျနေပေမည်ဟု တွေးတော့နေမိသည်။

“နန်းသုံးပန်းချီကျော်ဘဲ့ကို ခံယူပြီးရင် ပါဒေနန်းတော်မှာ သိပ်ကြာကြာ ဆက်မနေနိုင်ဘူး၊ ဘုရင်မင်းမြတ်နဲ့အတူ သီလဝါကျွန်းကို ပြန်သွားရညီးမယ်၊ ကျိုက်စနုံရိုံ ဘုရားအတွက် ဘုရင်မင်းမြတ်ပေးတဲ့ တာဝန်တွေကို အုပ်ချုပ်

စီမံရည်းမယ်၊ အစဉ်အလာအတိုင်း နှစ်းသုံးပန်းချိကျော် ဖြစ်သွားသူက ခင်းကျင်း ပေးလှုံးတဲ့ အောင်ပွဲသဘင်ကိုလဲ သီလဝါကျွန်းမှာပဲ ကျင်းပတော့မယ်”

ဗောင်းစလွယ် ရွှေကြိုးကိုကြည့်ရင်း စဉ်းစားနေသော နိန္ဒု၏ အတွေးစ တို့ကို သမာဓိ အစုဝင်ပုဂ္ဂိုလ် ပန်းချိကျော်ဟောင်း ဘုံးမွန်ခေါက်၏ အသံက ဖို့ခြင်းပစ်လိုက်သည်။

“ပြုင်ပွဲဝင်မယ့် ဒီပါ... ရှေ့ကိုလာပါ”

\*

\*

\*

“အမောင်... မိတနော် ဒီနားမှာ ရှိနေမယ်နော်... ”

ပရိသတ်ရှေ့နားမှ မိတနော်က တိုးဝေ့ ထွက်သွားသော ဒီပါ ကြားနိုင်ရုံ မျှလေသံဖြင့် ပြောလိုက်သည်။ ဒီပါက ခေါင်းညီတိပြုလိုက်သည်။

“အသင့်နာမည် ဒီပါလား... ”

“ဟုတ်ပါတယ်... ”

“အရပ်ဒေသ... ”

“ဝိဟာရ... ”

“အသင့်ရဲ့ အရပ်ဒေသ... ”

ဘုံးမွန်ခေါက်က နားမလည်သဖြင့် ထပ်မေးလိုက်သည်။

“ဝိဟာရ... ပါ အရှင်ဗုဒ္ဓညကနှင့် အရှင်ဓမ္မညကတို့ သီတင်းသုံးတဲ့ ဝိဟာရ... ”

ပါဒနိုင်ငံသား ပရိသတ်တို့သည် ပါဒနိုင်တော်၏ ဈေးရုံတော်၊ နှစ်းတွင်း နေပုဒ်ဒေသနှင့် ဘုရားစေတီများတွင် တစ်ခါမှ မတွေ့ဘူးသော ဒီပါကို အုံဉာဏ်ဖြင့် ကြည့်နေကြသည်။ အရှင်မြတ်နှစ်ပါး၏ ဝိဟာရတွင် ပန်းချိကျော် တစ်ဦး နေထိုင်သည်ဆိုခြင်းကိုလည်း သူတို့တစ်ခါမှ မကြားစဘူးကြ။ ဝိဟာရ သို့ ရောက်ဖူးသူများကလည်း ဒီပါကို ဝိဟာရ၏ ပရဝဏ်တွင် မတွေ့စဘူးကြ။

ဘုံးမွန်ခေါက်မူကား ဒီပါ၏ အဖြေကို ကြားရသောအခါ အုံဉာဏ်းကြီးစွာဖြင့် ရှုတ်တရက် တုန်လှုပ်သွားပြီးနောက် ဒီပါကို တစူးတစိုက် ကြည့်နေသည်။

“ဝိဟာရက ဒီပါ၊ သင်ပြုင်ပွဲဝင်နိုင်ပြီ၊ သင့်ပန်းချိကားချုပ်ကို ချိတ်ဆွဲပါ”

ဒီပါသည် ပခုံးပေါ်မှ ဖျော်အိတ်ကို အောက်သို့ ချလိုက်သည်။ ထို့နောက် ဖျော်အိတ်အတွင်းသို့ လက်နှီးကိုလိုက်သည်။ ပန်းချိကားချုပ်တစ်ခု ထုတ်ယူ

ရုပာရှာတို့စာအုပ်စီးကု

သည်။

ထိုပန်းချိကားချပ်ပေါ်တွင် ဘာကိုမှ ရေးဆွဲထားခြင်း မရှိ။

အဖြူရောင်သက်သက် ဖြစ်သည်။

ပရိသတ်သည် အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ ရယ်သံအခါး  
ပေါ်လာသည်။ တီးတိုးရော်ကြသည်။

ဒီပါက အိတ်တွင်းသို့ ထပ်၍ လက်နှီက်ပြီး တစ်စုံတစ်ခုကို ထုတ်ယူပြန်  
သည်။ အပေါက်ဖောက်ထားသည့် မဲည်နေသော သပိတ်ဟောင်းတစ်လုံး၊  
ကည်ဆီမီးခွက်တစ်ခု၊ ဆေးစပ်ကျောက်အင်တုံး၊ ကားချပ်ကို ထောက်မြှုပ်နှံ  
ဟောင်းနှစ်များနေသော သစ်သားစင်တစ်ခုနှင့် စုတ်တံ့များ။

ပရိသတ်၏ ရယ်သံသည် အုတ်အုတ်ကျက်ကျက် ပေါ်ထွက်လာသည်။

ဒီပါသည် ရယ်သံအားလုံးကို လျှစ်လျှော်လိုက်သည်။ သစ်သားစင်၌ ဖျဉ်စ  
ကားချပ်ကို တင်လိုက်သည်။ မြေပေါ်တွင် ကည်ဆီမီးခွက်ကို ချထားလိုက်  
ပြီး မြေဗူးထဲမှ မဲည်သော ရေနံချေးများကို လောင်းထည့်လိုက်သည်။ ထို့နောက်  
ကည်ဆီမီးခွက်မှ မီးစာကို မီးညီးလိုက်ပြီး၊ အပေါက်ဖောက်ထား သော  
သပိတ်ကို အပေါ်မှုအုပ်မိုး မောက်တင်လိုက်သည်။

ဘိုးမွန်ခေါက်သည် ထိုင်ခုကို ရွှေသို့တိုး၍ မျက်တောင်မခတ် ကြည့်လေ  
သည်။

ရေနံချေးရောထားသော ကည်ဆီမီးခွက်မှ မိုင်းများလွန်လူး ခိုးယှက်  
လာသည်။ ဒီပါသည် အပေါ်မှ မောက်တင်ထားသော သပိတ်ကို တယုတယ  
နေသားတကျ ဖြစ်အောင် ရွှေ့ပြောင်းလိုက်သည်။

ထို့နောက် ကျောက်အင်တုံးတစ်ခုကို သန္တစင်အောင် ပွတ်တိုက်သုတ်သင်  
လိုက်ပြီး တစ်ခုသော အင်တုံးအတွင်းသို့ မြေဗူးထဲမှ ဆေးအဖြူများကို လောင်း  
ထည့်လိုက်သည်။ သားရေအိတ်၏ ကြီးကို ဖြည့်လိုက်ပြီး ဆေးအဖြူထဲသို့  
တမာဆေးရည် အနည်းငယ်ထပ်၍ လောင်းထည့်သည်။

“ငယ်ငယ်ရွယ်ရွယ်... ရုပ်ရည်ကလေးကလဲ သန္တသန္တပြန်ပြန်နဲ့...  
ဘယ်လို့ အမောင့် ပယောဂကြောင့်များ ရှုံးသွပ်နေရှာသလဲ မသိဘူးနော်”

“ပန်းချိရေးရင်းနဲ့ သွေးလေဖောက်ပြန်သွားရှာတာနဲ့ တူပါတယ်”

“နိုန္တကိုလဲ မယုဉ်နိုင်၊ နန်းသုံးပန်းချိကျောက်လဲ ဖြစ်ချင်နဲ့ ဖောက်ပြန်  
သွားတာ ဖြစ်မှာပေါ့...”

“ပြိုင်ပွဲဝင် တတိယန္ဓာ ပျောစရာ အကောင်းဆုံးပဲဟော၊ ဟား . . .  
ဟား . . . ဟား . . .”

“အရှုံးကို မောင်းထုတ်ပြီး၊ နိန္ဒကို ရွှေကြီးစလွယ်ပေးလိုက်ပါတော့၊  
ကျော်တို့ မတ်တတ်ရပ်ရတာ ညောင်းလှပြီဗျို့ . . .”

“နေပါစေ . . . သဘင်ဆိုတာ ပျော်တော်ဆက် တစ်ယောက်လောက်ရှိမှ  
စို့ပြောတာ”

ပရိသတ်၏ အသံမျိုးစုံသည် နေရာမျိုးစုံမှ ထွက်ပေါ်လာသည်။

သို့သော် တိတ်ဆိတ်ဖြမ်သက်ခြင်း ကြီးစွာဖြင့် မျက်တောင်မခတ် ကြည်  
နေသူနှစ်ဦးရှိနေသည်။ တစ်ဦးကား ဘိုးမွန်ခေါက်၊ တစ်ဦးကား နိန္ဒာ။

မျှောက်ထားသော သပိတ်ကို လှန်၍ အထဲတွင်စွဲနေသော မိုင်းများကို  
ဒီပါက နှီးကြောင်ယ်တစ်ခုဖြင့် ဖြည်းဖြည်းချင်း ခြစ်ယူနေသည်။ ထို့နောက်  
အိတ်ထဲမှ မဲနက်သော အတောင့်ယ် တစ်တောင့်ကို ထုတ်ယူလိုက်ပြီး မိုင်း  
များကို မွေးနှောက်လိုက်သည်။

ဘိုးမွန်ခေါက်သည် ဒီပါ၏လက်ထဲမှ မဲနက်သော အတောင့်ယ်ကို  
ကြည့်ရင်း . . . အသံထွက်၍ ရွှေတ်လိုက်မိသည်။

“ဒါ. . . ငါးရဲ့ သည်းခြေပဲ”

ဗလာဖြစ်သော ကျောက်အင်တုံးထဲသို့ မိုင်းများထည့်ပြီး တမာဇေးရည်  
ဖြင့် ရောမွှေ့နေချိန်တွင်မူကား ပရိသတ်ထံမှ အသံများအားလုံး တိတ်သွားသည်။  
ဒီပါ၏ လှုပ်ရှားဟန်များသည် နှင့်ရည်ကို သောက်သုံးသော ပန်းဖူးငံကလေး  
တစ်ခု၏ ရွက်ချပ်များ တစ်လွှာချင်း ပွင့်အာလာသည့်နှယ် ဖြစ်သည်။ တစ်လွှာ  
ချင်း ပွင့်အာလာသည့်အတွင်းမှ ဝတ်ဆံမှုန်တို့ တစ်မျွှင်စီ လွန်လူးနှီးထလာ  
သည့်နှယ်လည်း ဖြစ်သည်။

ဖူးငံပွင့်အာလာသော ပန်းပွင့်ယ်၏ ဉာဏ်သာသော လှုပ်ရှားဖြစ်ပေါ်လာ  
မှုများကို မည်သူမျှ မရယ်နိုင်ကြတော့။

ကျောက်အင်တုံးနှစ်ခွက်ကို ထောင်ထားသော ကားချပ်ရှားသို့ ချလိုက်  
သည်။ သေးငယ်ပါးလျားသော စုတ်တံများကို တစ်ခုသော အင်တုံးနှင့် တယုဥတယ  
နှစ်မြှုပ်လိုက်သည်။ ထို့နောက် ဒီပါ၏ လက်အတွင်းမှ စုတ်တံများသည်  
ကားချပ်ပေါ်သို့ ပဲပံ့လာလေသည်။

ပွင့်အာစ ပန်းပွင့်၏ ဝတ်မှုန်များအပေါ်သို့ ပျားငယ်တစ်ကောင် ပဲပံ့

လာသည့်နှင့် ဖြစ်သည်။ သဘင်ခန်းမထဲရှိ မျက်လုံးအစုံပေါင်းများစွာသည် ဒီပါ၏ လက်တွင်းမှ သေးငယ်သော စုတ်တံ့၏ အဖျားခံ့သို့ တစ္ဆေတေးတည်း ကျရောက်နေသည်။

စုတ်တံ့ဖျားသည် ဖျော်စကားချုပ်၏ ပဲယာထက်အောက် လူပ်ရှားပြေးလွှား သွားသည်။ မည်းနက်သော အရေးအကြောင်းများ ပေါ်လာသည်။ အချို့နေရာ ၌ အနက်သည် ထုထည်ကြီးသည်။ အချို့နေရာ၌ ထုထည်သေးငယ်သည်။ အချို့နေရာ၌ ဆေးရောင်တို့သည် အစက်ငယ်များအဖြစ်သို့ ရောက်ရှိသွားသည်။

ဖျော်စကားချုပ်၏ အောက်ဖက်တစ်နေရာသို့ စုတ်ဖျားကို ဖိန္ဒိပ်ဆွဲယူ လိုက်ချိန်တွင် နိန္ဒိသည်လည်း သူ၏ နဖူးပြင်ပေါ်မှ ချွေးစက်များကို ဝတ်ရုံးစ ဖြင့် ဆွဲသုတ်လေသည်။ ချွေးစများကို သုတ်နေစဉ်၌ သူ့လက်များတုန်နေ ကြောင်းကိုလည်း နိန္ဒိ သတိထားလိုက်မိသည်။

အနက်ရောင်သည် ပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်။

ဒီပါ လက်တွင်းရှိ အနက်ရောင်တို့ထားသော စုတ်ကို ဖျော်စကားချုပ်မှ ရုတ်သိမ်းလိုက်ချိန်တွင် ပရိသတ်သည် ကားချုပ်ကို စားမတတ် ဝါးမတတ် စူးစူးရဲရဲ ကြည့်လိုက်ကြလေသည်။

အနက်ရောင် အရေးအကြောင်းများမှုအပါ မည်သည့်ရှုပ်ပုံကိုမှ မတွေ့ကြချေ။

ပရိသတ်ထံမှ အုတ်အုတ်ကျက်ကျက် အသံများ ပြန်လည်ထွက်ပေါ်လာ ပြန်သည်။ နိန္ဒိက ပြုးရယ်လျက် ဘိုးမွန်ခေါက်ကို လှမ်းကြည့်သည်။ ဘိုးမွန်ခေါက်သည် ဖျော်စကားချုပ်ထံမှ အကြည့်ကို မဖယ်ရှားဘဲ ခေါင်းကိုလေးပင်စွာ ညီတ်နေ လေသည်။

ပျားငယ်သည် ပန်းပွင့်ပေါ်သို့ ဒုတိယအကြိမ် ပဲပျော်ပြန်သည်။

အသံးမပြုရသေးသော ကျောက်အင်တုံးအတွင်းသို့ နောက်ထပ် စုတ်တစ်ခြောင်းကို တို့ယူလိုက်ပြီး၊ ဖျော်စကားချုပ်ဆီသို့ ဖြည့်ညွှေးစွာ သယ်ယူသွားသည်။

အသံများပြန်၍ တိုတ်ဆီတ်သွားပြန်သည်။

အနက်ရောင် တစ်နေရာသို့ စုတ်ဖျားရောက်သွားသည်။ အနည်းငယ် လူပ်ရှားလိုက်သည်။ တို့နောက် ရင်ခွင်တွင်းမှ သားငယ်ကို ကြည့်သော မိခင်၏

ကြည့်ခြင်းမျိုးဖြင့် ဒီပါသည် ဖျဉ်စကားချပ်ကို မမှတ်မသုန်ကြည့်ရင်း၊ အိပ်ပျော်နေသာ သားငယ်၏ ပါးပြင်ထက်မှ ယင်ကောင်ကို ညုံသက်သိမ်မွေ့စွာ ဖယ်ရှားသော မိခင်၏ လူပ်ရှားဟန်ဖြင့် အခြားတစ်နေရာသို့ စုတ်ကို တို့လိုက်သည်။

မှောင်မိုက်သော အနက်ရောင်တွင် လင်းထိန်သော အဖြူစ တစ်စပ်ဦးလာသည်။ ဒုတိယစုတ်တံသည် ဆေးဖြူစုတ်တံဖြစ်ကြောင်း ထိုအခါမှ သိသွားကြသည်။

ထို့နောက်တွင်ကား ဒီပါ၏ စုတ်တံသည် ရေပြင်၌ မြဲးပျော်သော စင်ယော်၏ အတောင်ကဲ့သို့၊ လော့မြှူးပျော်သော သိန်းစွန်ရော်၏ အမြီးဖျား ကဲ့သို့၊ တော်မြှူးပျော်သော ခြေသံ၏ လက်ရုံးကဲ့သို့၊ ထက်အောက်ပဲယာ လျင်မြန်စွာ လူပ်ရှားပြေးလွှားတော့သည်။

စုတ်တံကို ဖျဉ်စကားချပ်မှ သိမ်းဆည်းလိုက်သည်။

ပုံကားချပ်၏ အမည်ကို ရေးထိုးခြင်းမရှိ။

ပရီသတ်ထံမှ တစ်ခဲနက် အသံများ မြည်ဟီးလာသည်။ ငိုက္ခားသံ၊ တမ်းတသံ၊ ကြကွဲသံများ . . . ။

“နတ်ရွာစံ ဘုရင်မင်းမြတ်. . . ”

“ကျေးဇူးရှင် သခင်ဘုရားကြီး. . . ”

“နတ်ရွာစံ ကိုယ်တော်ဘုရား. . . ”

“ကျေးဇူးတော်သခင် ရာဇာစောနောင်မင်းတွား. . . ”

“ရာဇာစောနောင် မင်းတွားကြီး. . . ”

ဒီပါသည် မီးရှားသန့်စင် ဖွားမြင်လိုက်ရသော မိခင်၏ မောပန်းနှစ်မ်းနယ် မူမျိုးဖြင့် ပုံကားချပ် ရွှေ့သို့ ထိုင်လိုက်သည်။

“အမောင်. . . အမောင်ရယ်. . . အမောင်ရယ်. . . ”

မိတနော်သည် သတိလက်လွှတ်စွာဖြင့် အော်ဟစ်လိုက်သော်လည်း ပရီသတ်၏ တစ်ခဲနက် အော်ဟစ်သံ အောက်တွင် နစ်မြှုပ်သွားလေသည်။

“ဒီပါ. . . ဒီပါကို နန်းသုံးပန်းချီကျော်ဘွဲ့ပေးပါ. . . ”

“ဒီပါကို ဗောင်းစလွှယ်ကြီး အပ်နှင့်ပါ. . . ”

“နတ်ရွာစံ ရာဇာစောနောင်မင်း မင်းတွားကြီး ပုံတော်ကို ရေးဆွဲတဲ့ ဒီပါကို ပန်းချီကျော်အဖြစ် ရွှေးချယ်ပါ. . . ”

“ဒီပါဟာ ပါဒနိုင်ငံတော်ရဲ့ တုဘက်ကင်းတဲ့ ပန်းချီကျော်. . . ”

ဘိုးမွန်ခေါက်သည် စင်မြင့်ပေါ်တွင် မတ်တတ်ရပ်လိုက်လေသည်။

“ပါဒိန်ငံတော်သားများ၊ ခေတ္တသည်းခံပြီး အသံတိတ်ပေးကြပါ သဘင်ရဲ့ စည်းမျဉ်းအရ ပန်းချို့ကျော် ဒီပါကို ကျွန်ုပ် ဆွေးနွေးမေးမြန်းရပါဉီးမယ်...”

အသံများ တဖြည်းဖြည်း တိတ်သွားသည်။ လုံလောက်သော ပြမ်သက်ခြင်းကို ရပြီးမှပင် ဘိုးမွန်ခေါက်သည် ဒီပါကို ခေါ်ယူလိုက်လေသည်။

“ဒီပါ... ရွှေကိုလာပါ”

ဒီပါရွှေသို့ တိုးသွားသည်။

“ထုံးစာတိုင်းတော့ မေးရဆွေးနွေးရပေါ်မယ် ဒီပါ အမှန်တော့လဲ အားလုံးရဲ့ မျက်မျှောက်မှာ သင်ဟာ ရေးဆွဲပုံနည်းစနစ် ရေးဆွဲပုံ အကြောင်းအရာတွေကို တစ်မှုဟုတ်ချင်း ထင်ထင်ရှားရှား ပြသသွားပြီမို့ ဒီတွေကို မေးစရာမလိုတော့ပါဘူး၊ အမှန်တော့ ကျွန်ုပ်မှာ မေးခွန်းမရှိတော့သလို သင့်မှာလဲ ဖြေစရာမရှိတော့ဘူးဆိုတာ ကျွန်ုပ်သိပါတယ်၊ သို့သော် သဘင်ရဲ့ စည်းမျဉ်းအထမြာက်အောင်တော့ တစ်ခုမေးရတော့မယ်...” ဒီပါသည် ခေါင်းကို ငုံထားလေသည်။

“ဒီ ပုံကားချပ်ကို ရေးဆွဲနေခိုက်မှာ သင့်ဝေဒနာ ဘယ်လိုဖြစ်ပေါ်သလဲ”

ဒီပါ၏ အသံနှင့်တကွသော အဖြေကို နားထောင်လိုသော ပရိသတ်သည် ရွှေသို့၊ မသိမသာ တိုးရွှေ့လာကြသည်။

“ပါဒိန်ငံတော်သားတွေ ရင်ထဲက ဝေဒနာနဲ့ ကျွန်တော်ရဲ့ အနုပညာရှင်ဝေဒနာ၊ ဒီနှစ်ခု ပေါင်းစပ်ဖွဲ့စည်းဖြစ်ပေါ်နေတဲ့ ဝေဒနာကို ကျွန်တော်ခံစားနေပါတယ်...”

ဦးရှစ်ခေါင်းပေါင်းများ လွင့်ပျံလာကြသည်။ စောစောက ငို့ကြွေးခဲ့သော ပရိသတ်ထံမှပင် ဝမ်းသားရသော ကောင်းချီးသွားသံများ မြည်ဟီးသွားသည်။

ရွှေတိုက်တော်များသည် သမာဓိ၏ ဆုံးဖြတ်ချက်ကို ကျေညာပေးရခြင်းမရှိသေးဘဲလျက် ဗောင်းစလွယ်ကို ယူလာနေသည်။ ဘိုးမွန်ခေါက်က သမာဓိအစု၏ ဆုံးဖြတ်မှုကို ကျေညာရန် နှုတ်ခမ်းကို ဟလိုက်သော်လည်း နောက်ကျသွားသည်။ သဘင်ခန်းမထဲရှိ ပရိသတ်၏ တစ်ခဲနောက်အသံက ဦးစွာထွေက်ပေါ်လာသည်။

“ဒီပါဟာ... နန်းသုံးပန်းချို့ကျော်ဖြစ်တယ်...”

သမာဓိအစုရှိရာ စင်မြင့်ရွှေတွင် လူအားလုံး စုပြုတိုးတွေ့နေကြသည်။

သဘင်ခန်းမ၏ ပဲဖက်အစွန်ရှိ ‘မကရီ’၏ရွှေ့တွင် မည်သူမျှမရှိကြတော့ ချေ။ နိုဒ္ဓသည် တိုးဝေ့တွန်းတိုက်သွားကြသော လူအုပ်၏ အရှိန်ကြောင့် အလိုအလျောက်ပင် သဘင်ခန်းမ ပဲဖက်အစွန်သို့ ရောက်သွားသည်။

ထိုနေရာတွင် မည်သူမျှမရှိ။

သူ၏ ‘မကရီ-နှစ်’ ထဲမှ အပြာနရောင် ဝတ်ရုံစကြားက ဝါရွှေသော ခြေဖမိုးကို တွေ့နေရသည်။

စုတ်တံကို ဖွွ့ဖွံ့ဆုပ်ကိုင်ခဲ့သော လက်ခွောင်းများကို ကျွမ်းကျွမ်းပါအောင် ဆုပ်လျက် ‘မကရီ’ ပုံကားချုပ်ကိုအညီးကြီးစွာ ထိုးကြိုတ်လိုက်သည်။

ဝါရွှေသော ခြေဖမိုးပေါ်ရှိ အပြာနရောင်ဆေး တစ်စွန်းတစ်စသည် ပျက်ပြေယွေးလေသည်။

\*

\*

\*

## ခုတိယရိုင်း ပါဇွန်ရှိ [ပရိလောမချစ်မေတ္တာ]

ချစ်သူ...

ငါ၏ ညီးကြီးမှ လွှတ်အပ်သော မြားသည်လေကိုဖောက်ခွဲလျက် တူရှုအရပ်သို့ တည့်တည့်မတ်မတ် ပုံသန်း၏။ မြား၏ ချွှန်မြေသော အသွား၌ ပြင်းထန်သော အဆိပ်ရည်တို့ လိမ်းကပ်လျက် ကော့ပုံ သော အမြီးဖျား၌ နှည်းလွှာ ငှက်ခါးမွေးတို့ စီသွယ်လျက်...

ဂိတုန်းတောင်ပဲခတ်သံသို့ သော အသံကို စွဲမြှည်စေလျက် လေကို ဖောက်ခွဲပုံသန်းသော မြားသည် ချစ်သူ၏ အသည်းနှလုံး၌ တည့်မတ်စွာ စူးနစ်

ရှောမှာစုံစာစွဲဖို့ကို

စိုက်ဝင်ပြီ။

သို့တစေ။

မြားသွားမှ ပြင်းထန်သော အဆိပ်ရည်တို့သည် ချောင်းညီ မျှ ဖော်ခိုက်ပါ။ မြားသွားသည် သင်၏ အသည်းနှလုံး၌ စူးနစ်စိုက်ဝင်သည်ဆိုခြင်း ကိုသော်မှ ချောင်းညီအဲ့မထင်ပါတကား။

အို... ချောင်း...

သင့်အား အဆိပ်ရည်တို့ပုံးနှံစေချင်၏။ ဦးထိပ်ဆံဖျားမှသည် ခြေဆုံး ထိပ်ဖျားထိ အဆိပ်ရည်တို့ ကူးစက်ဖြန့်ကျက်စေချင်၏။ ငါ၏ မြားတံ့ကြောင့် သင့်၌ ပြင်းထန်စွာ တုန်လှုပ်ချောက်ချားခြင်း ဖြစ်သည်ကို ငါအလိုရှိ၏။

သို့သော်... သင်ကား ငါ၏ မြားတံ့ကို ပိုဘိလျှစ်လျှော့ရှုနိုင်အားပေ၏။ ငါ၏ မြားတံ့သည် သင့်အား စဉ်းငယ်မျှပင် မတုန်လှုပ်စေပြီ လော့ သင်ကား မတုန်လှုပ်၊ တုန်လှုပ်ရသူကား ငါကိုယ်တိုင်ပင် ဖြစ်ချေပြီ။

ငါ၏ အသည်းနှလုံးကို ထုခွဲဖြတ်တောက်၍ ပြုလှုပ်စီမံထားအပ်သော လေးကိုင်း၊ လေးညှို့၊ မြားတံ့၊ အဆိပ်ရည်တို့သည် သင့်အား မထိခိုက် ဟု သိရသော အခိုက်၌ ငါသည်ပင် တုန်လှုပ်ခဲ့ရချေပြီ။

အို... ချောင်း...

နောက်ထပ် မြားတစ်စင်းကို ငါထပ်မံပြင်ဆင်အဲ...။

\*

\*

\*

နန်းသုံးပန်းချီကျော်ရွှေးပွဲသဘင် ပြီးစီးသွားသည့်နောက် ရက်သတ္တု  
တစ်ပတ် အကြောတွင် သီလဝါကျွန်းပေါ်မှ ကျိုက်စန်းစေတီလည်း အပြီးသတ်  
သွားသည်။

သီလဝါကျွန်း ဥတ္တရတပ်မမူး သမိန်ပါလသည် ပန်းချီကျော်ရွှေးပွဲ  
သဘင်သို့ တက်ရောက်ခဲ့ခြင်းမရှိပဲ သီလဝါကျွန်းပေါ်တွင်သာ ကျွန်းနေရစ်ခဲ့  
သည်။ သမိန်စက္ကဝတ်၏ အမိန်ဖြင့် ကျွန်းစောင့် တပ်မလေးခု၏ ထောင့်  
လေးထောင့်အရပ်တွင် ‘သတ္တဓန’လေးကိုကိုင်ဆွဲနေသော သမိန်စက္ကဝတ်  
ရှုပ်ထုလေးခု တည်ရန် ကျွန်းပေါ်၌ နေရစ်ခဲ့ခြင်းဖြစ်သည်။ အမိန်အတိုင်း  
သမိန်စက္ကဝတ် ရှုပ်ထုလေးခုကိုလည်း ထုလုပ်ပြီးစီးသွားခဲ့ပြီဖြစ်သည်။

သမိန်စက္ကဝတ်သည် ပန်းချီကျော်ရွှေးပွဲသဘင် ပြီးဆုံးပြီးနောက်တစ်နေ့၊  
မှာပင် ပါဒန်ပြုသော်မှ သီလဝါကျွန်းသို့ ထွက်ခွာလာခဲ့သည်။ နန်းရင်းဝန်  
ကြီး ဗညားမွန်ထော်၊ သမိန်ပြန်တို့လည်း ပြန်လည်လိုက်ပါလာခဲ့ကြသည်။  
သမိန်စက္ကဝတ်၏ အေးတွင်ပါလာသည့် ပန်းချီကျော်ကား ‘နို့’ ပင်ဖြစ်လေ

သည်။

ရွှေတိုက်တော်မှ ထုတ်ပြန်ကြော်ပြီး သမာဓအစု၏ တညီတည့်တည်း ဆုံးဖြတ်ရွှေးချယ်မှုဖြင့် နှစ်းသုံးပန်းချီကျော်ဖြစ်သွားသော ဒီပါသည် သီလဝါကျွန်းသို့ ပါမလာခဲ့ချေ။ စင်စစ်ပါဒုရင် သမိန်စက္ကဝတ်တည်သော ကျိုက်ခန်းသုံးမှုရုပ်ထုများသည် နှစ်းသုံးပန်းချီကျော်ဘွဲ့ရ ပန်းချီကျော်က စီမံကွွဲကဲမှုသာ၊ ရာဇ်သ စည်းမျဉ်းနှင့်ညီညွှတ်မည်ဖြစ်သည်။ နှစ်းသုံး ပန်းချီ ကျော်မှုအပ အခြားတစ်ပါးသောပန်းချီကျော်သည် ဘုရင်တည်သော ဘုရားမှ ရုပ်ပုံရုပ်တုများကို စီမံကွွဲကဲခွင့်မရှိ။ အကယ်၍ အကြောင်းတစ်ခုခု ကြောင့် အခြားပန်းချီကျော်တစ်ဦးက ဝင်ရောက်စီမံကွွဲကဲမည် ဆိုပါကလည်း ထိုဘုရား စေတိကို ပါဒုရင်မင်းမြတ်၏ ဘုရားစေတိဟု မည့်သည့် ပါဒ်နှင့်သားကမှ အသိအမှတ် ပြုလိမ့်မည်မဟုတ်။

သို့သော် . . . သီလဝါကျွန်းသို့ ပြန်လာသော သမိန်စက္ကဝတ်၏ ဘေးတွင် နှစ်းသုံးပန်းချီကျော် ဒီပါရှိမနေပဲ နိုဒ်သာလျှင် ရှိနေခဲ့လေသည်။

နာရဒ လျောတော်၏ ပုံစင်ထက်တွင် လျောတော်လက်ရမ်းကို မို့နေရင်း က နှစ်းရင်းဝန်ကြီး ဗညားမွန်ထော်သည် သမိန်ပြတ်ဖောက်သို့ စကားလှည့် ပြောလိုက်လေသည်။

“နှစ်းသုံးပန်းချီကျော် ဒီပါလိုက်မလာတာကို ကျွန်ုပ်တော့ မအေးသွေး ပိုလ်မင်း၊ သီလဝါကျွန်းကို အပြန်ခေါ်မှာလ သမိန်စက္ကဝတ်ဘေးမှာ နိုဒ်ပဲရှိ နော်းမယ်လို့ အစကတည်းက ကျွန်ုပ် တွက်ထားခဲ့ပြီးသားဘဲ . . .”

“အင်း . . . နိုဒ်ဘဲ ဆက်ရှိနော်းမယ်ဆိုတာတော့ ကျွန်ုပ်လဲ ကြိုသိထား ခဲ့တယ် နှစ်းရင်းဝန်ကြီး၊ ဒါပေမယ့် နှစ်းသုံးပန်းချီကျော်ဖြစ်သွားတဲ့ ဒီပါဆိုတဲ့ လုလင်က ဘယ်ရောက်သွားတာလဲ . . .”

“သူ့ ဝိဟာရကို ပြန်သွားတာဖြစ်မှာပေါ့ သမိန်ပြတ်အဲ . . .”

“ဝိဟာရက အရှင်ခမ္မညာဏာကလဲ ဒီပါပြန်မလာလို့ ပါဒ်နှစ်းတော်ကို အခေါ်ခိုင်းလိုက်သေးတယ်လေ၊ ဒီပါဟာ ဝိဟာရကိုလဲ ပြန်မသွားဘူး၊ နှစ်းတော်မှာလဲ မရှိဘူး၊ ရွှေ့ပွဲသဘင်ခန်းမထဲမှာ ဗောင်းစလွယ်ရွှေ့ကြီးကို ဆင်ယင်ပေးလိုက်ပြီးကတည်းက သူ့ကိုဘယ်သူမှ မတွေ့ရတော့ဘူး၊ အဲဒီတူန်း က ပရီသတ်တွေကလဲ အလုအယက် တိုးဝေ့နေကြတော့ ဒီပါဟာ ပရီသတ် အလည်းမှာ ပျောက်သွားတယ်”

နာရဒလျေတော်သည် မြစ်အကွဲ့တစ်ခုသို့ ချိုးဝင်လိုက်သည်။ သဲနဲ့ပါလာသော လေသည် နှစ်းရင်းဝန်ကြီးနှင့် သမိန်ပြတ်ဖော်အကြား ဝင်ရောက်လာသည်။

“သီလဝါကျွန်းကိုရောက်တော့မယ်”

ဗညားမွန်ထော်သည် သဲနဲ့သင်းသော လေကိုရှုချို့က်ရင်း အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။ မော်ဝန်းမြစ် အကြော်ဒေသသည် ပင်လယ်အော် ဒေသတစ်ခုနှင့် သွား၍ဆုံးသည်။ သဲနဲ့ပါသော ပင်လယ်လေသည် သီလဝါကျွန်းနှင့် နီးကပ်လာပြီ ဖြစ်ကြောင်း သတိပေးလိုက်သည်။

“ဘာပဲဖြစ်ဖြစ်လေ ပန်းချိကျော် ဒီပါ ဘယ်ရောက်နေမှန်းမသိတာ၊ ပြီးတော့ ဒီ နာရဒလျေတော်မှာ ဘုရင်းနှစ်းသုံး ပန်းချိကျော်အနေနဲ့ လိုက်ပါမလာတာကို ကျွန်ုပ်တော့ ဝမ်းသာမိတယ် သမိန်ပြတ်ဖော်သီပါသာ ပါလာခဲ့ရင် သမိန်စက္ကဝတ်ရဲ့ အမိန့်နဲ့ ကျူက်စန်းစေတိမှာ ရှုပ်ပုံတွေ ရှုပ်တုတွေ ရေးဆွဲထုလုပ်ဖို့ လုပ်ငန်းကို စကြေရတော့မှာ မဟုတ်လား၊ အခု နှစ်းသုံးပန်းချိကျော်မပါလာတော့ သမိန်စက္ကဝတ်ဟာ သူ့စိတ်ကူးအတိုင်းထင်တာ လျှောက်မလုပ်နိုင်တော့ဘူးပေါ့။ . । ဒီပါလိုက်ပါမလာတာ ကောင်းတယ်လို့ ကျွန်ုပ်ထင်တယ်”

“ဒါဖြင့် နိုန္တကကော နှစ်းရင်းဝန်ကြီး”

နာရဒလျေတော်၏ ဦးပိုင်းရှိ မိကျောင်းရှုပ်အနီးမှ သမိန်စက္ကဝတ်နှင့် နိုန္တတို့ကို လှမ်းကြည့်ရင်း သမိန်ပြတ်ဇာ မေးလိုက်သည်။

ခါတိုင်းကဲ့သို့ပင် သမိန်စက္ကဝတ်သည် လက်ကိုပိုက်လျက် ခြေနှစ်ဖက်ကို ခပ်ကျေကျေရပ်လျက်။ နိုန္တသည် သမိန်စက္ကဝတ်၏ ခြေရင်းတွင် ဒူးတုပ် လျက်၊ သူ့ ဘုရင်၏ မျက်နှာကို စွဲစွဲကြည့်လျက်။

“နိုန္တလား. . . သူဟာ သူ့ဖာသာသူတော့ ပန်းချိကျော်ပဲလေ၊ ဒါပေမယ့် သမိန်စက္ကဝတ်ရဲ့ ခြေရင်းမှာတော့ သူဟာ ပန်းချိကျော်မဟုတ်ဘူး၊ ဘုရင်ကိုယ်ရုံတော်တပ်မင်း”

သမိန်ပြတ်သည် ဗညားမွန်ထော်၏ အဖြေကို ကြားရသောအခါတေားဟား ရယ်မောမိလေသည်။

“သမိန်စက္ကဝတ်ရဲ့ စိတ်ကူးဖြစ်တဲ့ ကျူက်စန်းစေတိနာပနာတို့က်ထဲမှာ စစ်ရှုံးရန်သူတွေ့ရဲ့ လက်နက်တွေ့၊ ချပ်ဝတ်တွေ့ ဌာပနာထည့်သွင်းထားမယ်ဆိုတဲ့ ကိစ္စာ၊ စေတိတံတိုင်းမှာ စစ်ပွဲသရှုပ်ဖော်ပုံတွေ ရေးဆွဲထုလုပ်ထားမယ်

ဆိုတဲ့ ကိစ္စ၊ ပြီးတော့ စေတီမှုခံမှာ လေးမြားကိုင်ထားတဲ့ သမိန်စတ္တဝတ် ရုပ်ထူ  
ကြီး တည်မယ်ဆိုတဲ့ ကိစ္စတွေကတော့ အလိုလိုပျက်ပြယ်သွားပြီ၊ ကျွန်ုပ်တော့  
ဒီအရေးတွေအတွက် စိတ်အေးသွားရပြီ သမိန်ပြတ်၏ . . . ”

“ဒါပေမယ့် သမိန်စတ္တဝတ်ဟာ အဲဒီ စိတ်ကူးတွေထက် ပိုပြီး မဖွယ်ရာ  
တဲ့ နောက်ထပ် စိတ်ကူးသစ်တွေ မကြံစည်ဘူးလို့ နှစ်းရင်းဝန်ကြီး ပြောနိုင်  
သလား . . . နှစ်းသုံးပန်းချိကျော်ဘွဲ့ကို ခံတွင်းဝနားရောက်ခါနီးမှ လွှဲချော်သွား  
ရတဲ့ နိုးကြလ ဒီအတိုင်းပြီမြန်နေမယ်လို့ ထင်သလား ကျွန်ုပ်တို့ အရိပ်အခြေ  
ကိုတော့ သတီမပြတ်အကဲခတ် စောင့်နေမှတ်မယ် နှစ်းရင်းဝန်ကြီး”

ပညားမွန်ထော်သည် နာရဒလျေတော်၏ လက်ရမ်းတိုင်ကို မှုနေရာမှ  
ဖယ်ရှားလျက် ရွှေကို ဆုပ်ကိုင်လိုက်သည်။

“မဖွယ်ရာတဲ့ အရေးကိစ္စတစ်ခု ပျက်ပြယ်သွားတာကို စိတ်ချမ်းသာပါရ  
စော်း သမိန်ပြတ်ရေယ်၊ နောက်ထပ် မဖွယ်ရာတဲ့ အရေးကိစ္စ ပေါ်ပေါက်လာ  
ဦးမယ်လို့ ကြိုတင်စိတ်မချမ်းမသာ မဖြစ်ပါရစေနဲ့ ဖြစ်လာတဲ့ အခါကျတော့လဲ  
အကောင်းဆုံးနည်းလမ်းနဲ့ ကာကွယ်ကြတာပေါ့. . . ”

ရွှေက်များဖြုတ်ရန်နှင့် နာရဒလျေတော် တက်သမားများ အသင့်နေရာ  
ယူကြရန် ပဲနှင်းမှုံးကြီး၏ အမိန့်သံ ထွက်ပေါ်လာသောကြောင့် စကားစ ပြတ်  
သွားကြလေသည်။

ကမ်းစပ်သို့ လာကြိုနေသည့် ဥထူရတပ်မမှူး သမိန်ပါလကို အဝေးဆီ  
တွင် မြင်နေရသည်။ သမိန်စတ္တဝတ်သည် လျေတော်ဦးပိုင်းမှ ကုန်းပတ်ပေါ်သို့  
ဆင်းလာသည်။

နှစ်းရင်းဝန်ကြီး ပညားမွန်ထော်နှင့် သမိန်ပြတ်တို့က သမိန်စတ္တဝတ်  
ရှိရာသို့ သွားကြသည်။ မကြောမိ ကမ်းသို့ကပ်တော့မည့် လျေတော်ပေါ်မှ  
သီလဝါကျွန်းပေါ်သို့ တက်မည့်ဘူးရင်အနီးတွင် အတူလိုက်ပါသွားရမည်။  
သို့သော် နိုးထက် မည်သူမျှပို၍ ဘူးရင့်အနီးသို့ နီးနီးကပ်ကပ် တိုးမသွားနိုင်  
ခဲ့။

\*

\*

\*

“အမောင့်ကိုခေါ်လာတာ. . . အကျွန်းပါ. . . အမောင့်နဲ့ စတင်တွေခဲ့  
ရတာက အကျွန်းပါ. . . အမောင့်ကို ပန်းချိကျော် ရွှေးပွဲသဘင်ဆီ ရောက်လာ  
အောင် ခေါ်လာသူကြလ အကျွန်းပါ။ အကျွန်းမျက်ရည်တွေနဲ့ လမ်းခင်းပြီး

သူနေတဲ့ ဝိဟာရကန ဟောဒီနှစ်းတော်ထဲ ရောက်အောင် အကျွန်ခေါ်ခဲ့ရတာပါ၊ ဒါပေမယ့်... အမောင့်ကို ဂုဏ်ပြုစကားလေးတောင်မှ အကျွန်မပြောရတော့ဘူးလား ရှင်တို့ရယ်၊ အမောင့်အတွက် ဝမ်းသာစကားလေးတောင်မှ အကျွန်ပြောခွင့် မရတော့ဘူးတဲ့လား...”

မိတနော်သည် အာကာရှုံးခန်းမ၏ တစ်ဖက်မှုခ်ပေါက်တွင်ရပ်ရင်းတန့်တပိုး ရော်နေမိသည်။

ပန်းချိုကျ် ရွှေးပွဲသာင်၏ နောက်ဆုံးဖြစ်ရပ်များကိုလည်း မိတနော် အမှတ်ရနေမိသည်။ သမာဓိအစု၏ ခေါင်းဆောင်ပန်းချိုကျ်ဟောင်း သို့မွန်ခေါက်ကိုယ်တိုင်က ထုတ်ဖော်ကြညာခြင်း မပြုမိမှာပင် သဘင်ခန်းမထဲရှိ ပါဒနိုင်းသားပရိသတ်အားလုံးက “ဒီပါကို နှစ်းသုံးပန်းချိုကျ်ဘွဲ့ အပ်နှင့်ပါ”ဟု တည့်တည့်တည်း ဆုံးဖြတ်ခဲ့ကြသည်။ မိတနော်သည် အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ်ရခြင်းက မွေးဖွားပေးလိုက်သော မျက်ရည်စများဖြင့် သမာဓိအစု စင်မြင့်ရှုံးရှိ ဒီပါထဲသို့ ပြေးသွားခဲ့သည်။ ထိုစဉ်က သူ့နှုတ်မှ မည်သို့ ရော်နေခဲ့မိသည်ကိုတော့ မိတနော် တိတိကျကျ မမှတ်မိခဲ့တော့။ “အမောင်-အမောင်ရယ်”ဟုတော့ ရော်မိခဲ့မည်ဟု မိတနော်ထင်သည်။

မိတနော် အမောင့်ဆီသို့ ပြေးသွားခဲ့သည်။ သို့့သော် အမောင့်ဆီသို့ မိတနော် မရောက်ခဲ့ ဝိုင်းအုံစုပ္ပါးသွားကြသော ပရိသတ်ကို မတိုးနိုင်ခဲ့ ပရိသတ်အလည်တွင် အမောင်ပျောက်သွားခဲ့သည်။ ဆူညံသော ကောင်းချီးပေးသံများကိုလည်း မိတနော်၏ ခေါ်သံများက ထွေးဖောက်မသွားနိုင်ခဲ့။ ခဏကြာမှပင် စင်မြင့်ပေါ်သို့ တက်သွားသော အမောင့်ကို မိတနော်တွေ့ရသည်။ မျက်ရည်များ ဖုံးအုပ်နေသဖြင့် မြင်ကွင်းသည် ထိုစဉ်က မူနှစ်တရာ ပိုးတဝါး။

သမာဓိအစုခေါင်းဆောင် ဘိုးမွန်ခေါက်က ဒူးထောက်ထားသော အမောင့်ပခုံးပေါ်သို့ ဗောင်းစလွယ်ရွှေကြိုးကို ဆင်ယင်ပေးလိုက်သည်။ အမောင့် လက်ထဲသို့လည်း စာပုလျှေသွောန်ဘူးတစ်ခု ထည့်ပေးသည်။ ထိုဘူးထဲတွင် “ပါဒနိုင်းတော်၏ နှစ်းသုံးပန်းချိုကျ်” ဟူသော စာတမ်း ခပ်နှိပ်ထားသည့် ရွှေခြည်ဖောက် ဘွဲ့တံ့ဆိပ်ရှိပေမည်ဟု မိတနော် မှန်းဆနားလည်လိုက်သည်။

ထို့နောက် ဘိုးမွန်ခေါက်က အမောင့်ကို တစ်စုံတစ်ခု ပြောဆိုနေသည်။ အမောင်က ခေါင်းကို ခါရမ်းနေသည်ဟု ထင်ရသည်။ သို့့သော် ဘိုးမွန်ခေါက်က

တစ်နေရာသို့၊ လက်ညီးညွှန်ပြခဲ့သည်။ သဘင်ခန်း၏ အခြား တစ်ဖက်ဆီသို့ ဖြစ်သည်။ အမောင်က ထိနေရာသို့၊ လူညွှေကြည့်သည်။ လူညွှေအကြည့်တွင် အမောင် မျက်နှာကို မိတနော် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။ ဗောင်း စလွယ်ခြေကြီးကို ပခုံးစလွယ်သိုင်း ဆင်းမြန်းထားသော အမောင်သည် အဆင် တန်ဆာနှင့် လိုက်ဖက် ခန့်ညာဘိခြင်း။ သို့သော် ပါဒတစ်နိုင်ငံလုံး၏ ပန်းချို့ ကျော်အပေါင်းတို့အား ကျော်လွှားလွှာန်မြောက်ခဲ့ပေသော အုံမခန်း အစွမ်းထက် သည့် ပန်းချို့ကျော် နိန္တကိုပင် အနိုင်ရရှိခဲ့သည့် အမောင်သည် ဘာကြောင့် များ ညီးငယ်သော မျက်နှာသွင်ပြင် ရှိနေခဲ့သနည်း။ နန်းသုံးပန်းချို့ကျော်ဘွဲ့ကို ရရှိခဲ့သည့် အမောင်သည် ဘာကြောင့်မရွင်မလန်း ဖြစ်နေခဲ့သနည်း။

ကိုယ်စိတ်နှစ်ပါးတို့၊ ပင်ပန်းနှစ်မီးနယ်နေပြီ ထင်သည်။ အမောင် ပင်ပန်းနေပြီ ထင်သည်။ အမောင့်ကို မိတနော် ချွေးသိပ်ပန်းဖြေပေးချင်သည်။ ညီးငယ်နေသော အမောင့် မျက်နှာကို မိတနော် မမြင်ရက်။ အနီးအနားတွင် ရှိနေခွင့်မရသော်လည်း အဝေးမှပင် အမောင့်ကို မိတနော် အားပေးချင်သည်။ ‘အမောင်’ဟု မိတနော် ခေါ်ရင်း လက်ကိုမြောက်ပြခဲ့သည်။ သို့သော် မိတနော် အသံကို အမောင်မကြား၊ မိတနော်လက်ကို အမောင်မမြင်၊ အမောင်တစ်ဖက် သို့၊ ပြန်လှည့်သွားသည်။

ဗောင်းစလွယ် ခြေကြီးကို အမောင်လက်ခံပြီးပြီ၊ ဘွဲ့တံ့ဆိပ် စာပုလွှေ ဘူးကလည်း အမောင့်လက်ထဲမှာ ရောက်နေပြီ၊ အစဉ်အလာအရဆိုလျှင် အခမ်းအနား ပြီးဆုံးပြီ။ အမောင်စင်မြှင့်ပေါ်က ဆင်းလာပြီး မိတနော်ထံ ပြန်လာ။ ပြီးတော့ မိတနော်၏ ဂုဏ်ပြုစကားတွေကို နားထောင်။ ပြီးတော့ မိတနော် သိသည်။ အမောင်သည် ဤသာသင်ခန်းမ လူစုလူဝေးကြီးကို ရှောင်ကွင်းကာ အေးချမ်းသော ဝိဟာရသို့၊ ပြန်သွားချင်မည်၊ ဝိဟာရသို့၊ အမောင်နှင့်အတူ မိတနော် လိုက်သွားမည်။

မိတနော် စိတ်ကူးထားသည့် အစီအစဉ်အတိုင်း အမောင် လက်ခံပါ လိမ့်မည်။ ဝိဟာရသို့၊ အမြန်ပြန်သွားပြီး မော်ဝန်းမြစ်ကမ်းစပ် ဝိဟာရအနီးက ကည်ပင်မြစ်ဆုံးတွင် ထိုင်ရင်း အမောင့်ကို မိတနော်။။

စိတ်ကူးထဲက အစီအစဉ်တို့ ပင်လျှင် အဆုံးမသတ်ခဲ့ရ။

အစီအစဉ်မဲ့ စုပ်ပြီး တိုးပြောကြသော သဘင်ခန်းမထဲရှိ ပရိသတ်ကြီး သည် တစ်ဖက်တစ်ချက်ဆီသို့၊ ရွှေသွားသည်။ ပရိသတ်၏ အလယ်တွင်

လစ်လပ်သော လမ်းကြောင်းပေါ်လာသည်။ မိတနော်သည်ပင် စင်မြင့်နှင့် ပို့ရှုဝေးသော နေရာသို့၊ ထွက်ခွာသွားရသည်။ ပရီသတ်အလယ်လမ်းကြောင်း မှ ပါဒန်းတော်စောင့် စစ်သည်အဖွဲ့ သဘင်ခန်းမထဲသို့ ဝင်လာသည်။ စင်မြင့် ရှိရာသို့၊ ရွှေရှုသွားနေကြသည်။ နန်းတော်စောင့် စစ်သည်အဖွဲ့၏ ခေါင်းဆောင် ကို မိတနော် သဲသဲကွဲကွဲ မမြင်ရ။ ထိုသူသည် စင်မြင့်ပေါ်သို့၊ တက်သွားပြီး ဘိုးမွန်ခေါက် လက်ထဲသို့၊ တစ်စုံတစ်ခုကို လုမ်းပေးလိုက်သည်။ ဘိုးမွန်ခေါက် က လုမ်းယူပြီး ထိုအရာကို ဖြန့်လိုက်သည်။ ရွှေရောင် စာချွန်တော်တစ်ခု ဖြစ်မည်။ အချိန်ကလည်း နေဝ်မိုးချုပ်စ ဖြစ်လာသည်။ သဘင်ခန်းမထဲရှိ ကည်မီးတိုင်များကို အမှုတော်ထမ်းတို့၊ စတင်ထွန်းညီနေကြပြီ။ မီးတိုင်အားလုံး တွင် မီးခွဲခြင်းမရှိသေးမီမှာပင် သဘင်ခန်းမထဲ၌ ညနေဆည်းဆာ၏ အရောင် တို့၊ ချုပ်ငြိမ်းသွားသည်၊ မှုာင်ရိုးဝါးမြင်ကွဲ့်း။

ကည်မီးတိုင်အားလုံးကို အမှုတော်ထမ်းတို့၊ ထွန်းညီပြီးကြပြီ။

ညဉ်ဦးပိုင်း၏ အမောင်တို့၊ သဘင်ခန်းမထဲမှ လွှင့်စင်သွားကြပြီ။

အို... အမောင်လည်း စင်မြင့်ပေါ်မှ ပျောက်ကွယ်သွားပြီ။ အမောင် မရှိတော့။ အမောင့်ကို မိတနော် လိုက်ရှာသည်။

နန်းတော်စောင့် စစ်သည်အစုတို့၊ ပရီသတ်အလယ်မှ ဖြတ်၍ သဘင် ခန်းမအပြင်သို့၊ ပြန်ထွက်သွားကြသည်ဟု ထင်သည်။ ပရီသတ်တို့၊ ဘေးတစ်ဖက် တစ်ချက်သို့၊ ရွှေပေးနေကြသည်။

စင်မြင့်ပေါ်တွင်...

ဘိုးမွန်ခေါက်လည်း မရှိတော့၊ သမာဓိအစုဝင် ပုဂ္ဂိုလ်များလည်း မရှိတော့။

“ပန်းချိကျော်ကို နန်းတော်က ခေါ်သွားပြီ...”

“ဟုတ်တယ် ဟုတ်တယ် ဘိုးမွန်ခေါက်လဲ ပါသွားတယ်၊ နန်းတော်စောင့် စစ်သည်တွေ လာခေါ်တာဆိုတော့ သမိန်စက္ကဝတ် ဘုရင်က ခေါ်တာပဲ ဖြစ်ရ မယ်...”

“အို... ဒီပါကို ထပ်ပြီးဂုဏ်ပြုမလို့၊ နေမှာပေါ့...”

“အဲဒီ ပန်းချိကျော်ကလေးကို ငါတော့ သေသေချာချာ အနီးကပ် ကြည့်ချင်သေးတယ်၊ သူ့လက်ချောင်းလေးတွေကိုလဲ သေသေချာချာ ကိုင်ကြည့်ချင် သေးတယ်”

“အဘွားကြီး ခင်ဗျားက ကြည့်ချင်နေ၊ ဟိုမှာ ခင်ဗျားထက် အရေးကြီးတဲ့ ဘုရင်မင်းမြတ်က ခေါ်သွားပြီ. . .”

“ဒီပါကိုကြည့်ရတာ နေမကောင်းဘူးနဲ့ တူတယ်၊ သူ သိပ်ပင်ပန်းရှာမှာပ”

“သူရေးလိုက်တဲ့ ကျေးဇူးရှင် သခင်ကြီးဘုရားပုံလွှာတော်ကိုကြည့်ဖြီးကျော်မှာ နတ်ရွှာစံ ဘုရင်ကြီးကို သတိရလို့ ငိုလိုက်ရတာများလေ. . .”

မကြားချင်. . . မကြားချင်တော့။

မိတနော် နားနှစ်ဖက်ကို လက်ဝါးဖြင့် ပိတ်လိုက်မိသည်။

မြင်လည်း မမြင်ချင်တော့၊ အမောင်မရှိတော့သည့် သဘင်ခန်းမကိုလည်း မကြည့်မမြင်ချင်တော့။ မိတနော် မျက်လုံးအစုံကို ပိတ်လိုက်မိသည်။

ပါးပြင်နှစ်ဖက်တွင် ပူဇ္ဈားသွားသည်။

“အမောင် မိတနော် မငိုပါဘူး၊ ဒါပေမယ့် မိတနော် ပါးပြင်မှာ မျက်ရည်တွေနဲ့. . . မျက်ရည်တွေနဲ့. . .”

\*

\*

\*

သဘင်ခန်းမထဲမှ ပြေးထွက်လာခဲ့သည်။ အမောင့်ကို ခေါ်သွားမည့်နေရာကို အဖတော့ သိတန်ကောင်းသည်။ မိတနော် နှစ်းတော်ထဲသို့ ပြန်လာခဲ့သည်။ စံအိမ်ဆီသို့ အပြေးလာခဲ့သည်။ သို့၏သော် စံအိမ်မှာ အဖမရှိ နှစ်းတော်၏ အဆောင်ဆောင် အခန်းခန်းသို့ မိတနော် ရောက်ခဲ့သည်။ ရွှေပိန်းချုတိုင်လုံးပေါင်းများစွာကို မိတနော် ဖြတ်ကျော်ခဲ့သည်။ အမောင့်ကို မတွေ့။ ပန်းချိကျော် ရွှေးပွဲသဘင်အကြောင်းကို ပြောဆိုနေကြသည့် နှစ်းတွင်းသူ နှစ်းတွင်းသားများကိုသာ တွေ့ခဲ့ရသည်။ အမောင့်ကို မတွေ့ရသော်လည်း နှစ်းတော်၏ နေရာတိုင်းတွင် အမောင်၏ ဂုဏ်သတင်းတို့ လိုင်နေသည်ကို မိတနော် ကြားနေရသည်။ သည်သို့ ကြားနေရလေလေ၊ အမောင့်ကို တွေ့ချင်လေလေ။

သည်လိုဖြင့်ပင် နှစ်းတော်တွင်းရှိ နန္ဒာဥယျာဉ်တော်ဖက်ဆီသို့ မိတနော် ရောက်ခဲ့သည်။ နန္ဒာဥယျာဉ်တော်မှာ ပါဒ်နှစ်းတော်၏ အလယ်ပဟို နေရာတွင် တည်ရှိသည်။ ဥယျာဉ်တော်၏ ဂဝံကျောက် လျေကားထစ်များ ခြေရင်းတွင် မောပန်းခြင်းများစွာဖြင့် မိတနော် ထိုင်လိုက်သည်။ ဥယျာဉ်တော်၏ ကျောက် ရေကန်ထဲမှ ရေကျေသံတို့ သည်လည်းကောင်း ကြိုးကြာနှင့် ဥဒေါင်းတို့၏

တွန်ကြူးသံတို့သည်လည်းကောင်း မိတနော် နားထဲတွင် “အမောင်ဘယ်ရောက် နေပြီလဲ... အမောင် ဘယ်ရောက်နေပြီလဲ... ”ဟု ကြားနေမိသည်။

ဥယျာဉ်တော်၏ စန္ဒကူးပန်းရုံးမှုခ်ဖက်သို့ မိတနော် ငေးကြည့်နေမိသည်။ စန္ဒကူးရန်းကို မိတနော် နှစ်သက်စမြှာ။ သို့သော သည်တစ်ခါတော့ ပျောက်ဆုံးနေသော အမောင့်ကို စန္ဒကူးရန်းက ရှာဖွေမပေးနိုင်သဖြင့် စန္ဒကူးပန်းရုံးမှုခ်သည်ပင် မိတနော် အမြင်တွင် အရှပ်ဆုံးနေသည်။

“အို...” မိတနော် အသံထွေက်၍ ရေရှာတိမိသည်။

“အို... ကြည့်စမ်း... ဒါကို ငါဘာကြောင့် စောစောက သတိမရခဲ့တာလဲ”

မောပန်း နှမ်းနယ်ခြင်းများကို မျိုးသိပ်လျက် မိတနော် ဂဝံကျောက် လျေကားထစ်ပေါ်မှ ထလိုက်သည်။ စန္ဒကူးပန်းရုံးမှုခ်ဆီသို့ အပြေးသွားမိသည်။ သည်လိုဆီပြန်တော့လည်း မိတနော် ချုစ်သော စန္ဒကူးပန်းသည် မိတနော်ကို ပြန်၍ ချုစ်ခင်စွာဖြင့် အကူဗျာအညီပေးပြီထင်သည်။

နန္ဒာဥယျာဉ်၏ စန္ဒကူးပန်းရုံးမှုခ်တစ်ဖက်တွင် ‘အာကာရွှေ’ ခန်းမဆောင် ရှိပေသည်။ ‘အာကာရွှေ’ကို မိတနော် ယခုမှုပင် သတိရတော့သည်။

ပန်းချိကျော်ကို နန်းတော်ထဲသို့ ခေါ်သွားသည်ဆိုရာတွင် ဤပါဒ နန်းတော်ထဲ၌ ‘အာကာရွှေခန်းမ’မှတစ်ပါး အခြားမည်သည့်နေရာရှိနိုင်မည်လဲ။ အာကာရွှေခန်းမသည် အစဉ်အဆက် ဘုရင့်နန်းသုံးတော်ဝင် ပန်းချိကျော်တို့၏ ၅၂ ပုံလွှာတူများ၊ ပုံကားချုပ်များ ထားရှိသိမ့်းရာ ခန်းမဖြစ်သည် မဟုတ်လား။ အမောင့်ကို ဘုရင်မင်းမြတ်က ထပ်မံဂုဏ်ပြုရန်နေရာမှာ အာကာရွှေထဲမှာ ပင် ဖြစ်ရမည်မဟုတ်လား။

မိတနော်အတွေး မှန်သည်။

အာကာရွှေဆီသို့ အခြားတစ်ဖက်မှ လျှောက်လာကြသည့် ခြေသံများ ကို ကြားရသည်။ မီးတိုင်၏ အလင်းရောင်အောက်တွင် နန်းတော်စောင့်တပ် စစ်သည်အစုံ ခေါင်းဆောင်ကို မိတနော် တွေ့လိုက်ရသည်။ စစ်သည်အစုံ အလယ်တွင် ဘိုးမွန်ခေါက်ကိုပင် တွေ့နေရပြီ။ ကျောက်သားနံရံတွင်ကပ်၍ စိုက်ပျိုးထားသည် နွယ်ပင်မှ အရွက်များက အရိပ်ထိုးကျေနေပြန်သည်။ မည်သို့ ဖြစ်စေ အမောင့်ကို မိတနော် တွေ့ရတော့မည်။

တွေ့ပါပြီ... တွေ့ပါပြီ... ။

ဘိုးမွန်ခေါက်ဘေးတွင် ပါလာသော အမောင့်ကို မီးရောင်အောက်တွင်  
တွေ့ရပြီ။

ဘိုးမွန်ခေါက်က အမောင့်ကို စကားတွေ ပြောလာသည်။ အမောင်ကမူ  
ခေါင်းကိုင့်လျက်သားပင်၊ အမောင့်ကို ခေါင်းမေ့ထားစေချင်သည်။ ဒါမှာသာ  
မိတနော် အမောင့် မျက်နှာကို မြင်နှင်မည်။

ဝမ်းသာခြင်းပိတ်များဖြင့် မိတနော် ရပ်နေမိသည်။ ပန်းရုံနောက်ကွယ်မှု  
ရွှေသို့မသွားမိ။ နန်းတော်စောင့် စစ်သည်အစု ခေါင်းဆောင်ကို မိတနော်  
သိသည်။ မိတနော်ကိုလည်း သိသည်။ အနီးနားရောက်မှ ပန်းရုံနောက်ကွယ်က  
ရုတ်ချည်းထွက်လိုက်မည်၊ ပြီးတော့ အမောင့်ကို ဂုဏ်ပြုစကားတွေပြောမည်၊  
ပြီးတော့ . . . စစ်သည်အစု ခေါင်းဆောင်ကို နွဲဆိုးပြီး အာကာရှုံးထဲသို့  
မိတနော်ပါ လိုက်ခဲ့မည်ဟု အတင်းပြောမည်။

နန်းတော်စောင့်တပ် စစ်သည်အစုသည် မိတနော် ရပ်နေရာ ပန်းရုံအနီး  
မှ အာကာရှုံးခန်းမဆီသို့ မလာကြ။

ချွေးမြှုသော ဓားကိုကိုင်ဆွဲထားသည့် မိန်းမပျို့တစ်ဦး ရှုပ်တုရှိရာ ထောင့်ချိုး  
မှုနေ၍ အခြားတံခါးပေါက်ဆီသို့ ကျွေးဝင်သွားသည်။ ရှုပ်တုမိန်းမပျို့ လက်ထဲမှ  
ဓားဦးချွေးသည် ထိုတံခါးပေါက်ကို ချိန်ရွှေယ်ညွှန်ပြနေသည်။

မိတနော် ထိုတံခါးပေါက်ဆီသို့ ပြေးသွားသည်။

သို့သော် မိတနော် နောက်ကျွေးပြီ။

စစ်သည်အစု၏ နောက်ဆုံးရဲမက် ဝင်သွားပြီး တံခါးကို ပိတ်လိုက်ချိန်  
တွင် မိတနော်သည် မိန်းမပျို့ ရှုပ်တုနှင့် ခပ်လှမ်းလှမ်းမှာပင် ရှိသေးသည်။  
မိတနော် အော်ခေါ်မိသည်။ သို့သော် မကြားနိုင်တော့၊ အမောင် မကြားနိုင်  
တော့ . . . ။ ကြမ်းကြုတ်ရက်စက်လွန်းသော တံခါးသည် အမောင့်အား တခြား  
တစ်ဖက်သို့ ခေါ်သွားခဲ့ပြီ။ မိတနော်အား ဤမှားဖက်တွင် ထားခဲ့ပြီ။

အာကာရှုံးခန်းမ၏ တံခါးတိုင်ကိုမြှု၍ ဆုပ်ကိုင်ရင်း မိတနော် တဖြည်း  
ဖြည်း ကျောက်သားစကြော်ပေါ်သို့ ထိုင်လိုက်မိသည်။ မွန်းတည့်နေအောက်က  
ရေပြတ်သော ပန်းပွင့်၏ ပွင့်ဖတ်တို့ ညီးခြုံးသွားသည့်နှယ်။

ပိတ်သွားသော တံခါးကို ကြည့်မိသည်။

ပြီးတော့ အပေါ်မှ မိုးနေသည့် ‘ဓားကိုင် မိန်းမပျို့ရှုပ်တု’ကိုမေ့ကြည့်  
သည်။ ရှုပ်တုလက်ထဲက ဓားသည် တံခါးကို ချိန်ရွှေယ်ထားသည်။ ဤတံခါးမ၏

တစ်ဖက်ဆီတွင် ဥယျာဉ်တော် တစ်ခုရှိသည်။ ထိုဥယျာဉ်တော်ကို ဖြတ်ကျော် ပြီးလျှင်...။

အမောင့်အား ဘယ်နေရာသို့၊ ခေါ်သွားကြပြီကို မိတနော် သိလိုက်ပြီ။

ပါဒန်းတော်တွင် ကြီးပြီးခဲ့သော မိတနော်သည် ဘယ်နေရာမဆို ဝင် ထွက်သွားလာနိုင်သည်။ ဘယ်နေရာတွင် ဘာရှိသည်ကို မိတနော် သိသည်။ မိတနော် မရောက်ဘူးသော နေရာမရှိ။

သို့သော သိရှုသာသိပြီး မိတနော် မရောက်ဘူးသော နေရာတစ်နေရာ သာ ရှိသည်။ ထိုနေရာသို့ မိတနော် ဝင်ခွင့်မရှိ ထိုနေရာသို့ မိတနော် သွားခွင့် မရှိ။

“အမောင့်ကို ခေါ်လာတာ အကျွန်ပါ၊ အမောင့်နဲ့ စတင်တွေ့ခဲ့ရတာ က အကျွန်ပါ၊ အမောင့်ကို ပန်းချီကျော် ရွှေးပွဲသဘင်ဆီရောက်အောင် ခေါ်လာခဲ့ရ သူကလဲ အကျွန်ပါ...။ အကျွန်မျက်ရည်တွေ့နဲ့ လမ်းခင်းပြီး သူနေတဲ့ ပိဟာရ ကနေ ဟောဒီနန်းတော်ထဲရောက်အောင် အကျွန်ခေါ်ခဲ့ရတာ ပါ၊ ဒါပေမယ့် အမောင့်ကို ဂုဏ်ပြုစကားလေးတောင်မှ အကျွန်ပြောခွင့် မရတော့ဘူးလား ရှင်တို့ရယ်...။ အမောင့်အတွက် ဝမ်းသာစကားလေးတောင် မှ ပြောခွင့်မရတော့ဘူးတဲ့လား”

ရုပ်တု၏ လက်ထဲက ဓားကို ဆုပ်ကိုင်ရင်း မိတနော် တတွတ်တွတ် ရော်တိမိသည်။

စန္တကူးရန်းသည် မိတနော်ရှိရာသို့၊ ရောက်လာသော်လည်း ညွှန်းလေပြောကြောင့် ဥယျာဉ်ဘက်ဆီသို့ ပြန်၍လွှင့်ပြယ် သွားလေသည်။

\* \* \*

မွေးပံ့သော ရန်းသည် ဒီပါ၏ ဂန္ဓအရှုကို အဟူန်ပြင်းစွာ ရှိက်ခတ် နေသည်။ ခန်းမဆောင်အတွင်းရှိ လေဟာ နေရာတိုင်းတွင် ဤရန်းတို့ အပြည့် အဝ ကြပ်နေပြီ ထင်သည်။

မွေးပံ့လွန်းလာသောအခါ ဂန္ဓအရှုသည် သာယာကြည်နဲးဖွယ် မဟုတ် တော့၊ စူးနှစ်မွန်းကြပ်လာသည်၊ ချိုအီသော ရန်းကြောင့် နွမ်းနယ်ပင်ပန်းရမှု တို့သည် ပို၍မြင့်မားလာသည်။ မွေးပံ့လွန်းသော ရန်းကို ဒီပါသည် ကြီးစား၍ အသိထဲမှ ဖယ်ထုတ်နေမိသည်။ သို့သော မည်သို့မျှ မစွမ်းသာ။

ပန်းပေါင်းဆီရန်းသည် စင်စစ်ဒီပါနှင့် သူစိမ်းသူရုံးဆံ့ မဟုတ်ချော်။

ဝိဟာရ၏ ဘုရားကျောင်းဆောင်တွင် ဆရာတော် အရှင်မွ္ဂေါ်ကာသည် အထူးထူးသော ပန်းပေါင်းဆိုရန်းတို့ဖြင့် ညစဉ်ပူဇော်မြဲ ဖြစ်သည်။ အထူးထူးသော အမွှေးနှံသာတိုင်များကို ထွန်းညိုထားစမြဲ ဖြစ်သည်။ ဝိဟာရရှိ မိမိ၏ အခန်းငယ် မှုနေ၍ တို့ရန်းတို့ကို အစဉ်မပြတ် ခံစားရရှိနေခဲ့စမြဲ ဖြစ်သည်။

သို့သော် ဤခန်းဆောင်အတွင်းမှ ရန်းကိုမှ ဒီပါသည် ခက်ခဲပင်ပန်းစွာ ခံစားနေရသည်။ ဖြစ်နိုင်လျှင် ဤနေရာမှ ချက်ချင်းပြန်လည် ထွက်ခွာသွားလို သည်။ သူ့ဘေးမှ ဘိုးမွန်ခေါက်ကို စောင်းငဲ့၍ ကြည့်မိသည်။ ဘိုးမွန်ခေါက် သည်လည်း စိတ်ကျော်းကြပ်သော အမှုအရာဖြင့် ကျောက်သလင်း စကြိုန်ဆီသို့ သာ မျက်နှာမှုထားသည်။ ဤခန်းဆောင်တွင်းသို့ ရောက်သည့်အချိန်မှစ၍ ဒူးတုပ်ထိုင်နေသော အနေအထားကို ဘိုးမွန်ခေါက်သည် ပြောင်းရွှေ့ခြင်း မရှိသေး။

ဒူးတုပ်ထိုင်နေရသော အနေအထားကို ဒီပါလည်း သည်းမခံနိုင်တော့။ ကျောက်သလင်း၏ အေးမြှုမာကျောသော အတိအတွေ့ကလည်း မသက်မသာ ဖြစ်စေသည်။ ရွှေ့နား ခပ်လှမ်းလှမ်းရှိ အစိမ်းရောင် ကော်ဇာတ်ပေါ်သို့ ပြောင်းရွှေ့ထိုင်လိုက်ချင်နေသည်။ ကော်ဇာတ်ရောင်ကား အဆင်းအရောင် အားဖြင့်ပင် ထိုင်ချင့်စဖွယ် သို့မဟုတ် လူးလိုမ်းရှိ အိပ်ချင့်စဖွယ် ဖြစ်သည်။

သို့သော် ဒီပါသည် ရှိရင်းအနေအထားမှ တစ်ဆုံးခြည်မျှင်မျှပင် မရွှေ့ပြောင်း မပြောင်ဆင်နိုင်၊ ဘိုးမွန်ခေါက်က ဤခန်းမဆောင်တွင်း ရောက်ရှိလျှင် မိမိနေထိုင်သလို မိမိ အရိပ်အခြေကိုကြည့်ပြီး နေရမည်ဟု လမ်းမှာကတည်းက တဖွံ့ဖြိုးမှာခဲ့သည်။

သည်နေရာသည် ပါဒနန်းတော်တွင်း၏ တစ်နေရာဖြစ်သည်ဟုသာ ဒီပါသိသည်။ မည်သည့် အဆောင်ဟူ၍မသိ။ သမိန်စက္ခဝတ် ဘုရင်နှင့်တွေ့ဆုံးရန်အရေးမှာ ဤမျှပင် ခက်ခဲကျော်းပြောင်းသလားဟု ဒီပါတွေးနေမိသည်။

‘အာကာရွှေခန်းမ’ ဘက်ဆီသို့ ရောက်ခဲ့စဉ်ကမှ ဒီပါ ဝမ်းသာခဲ့မိ သည်။ မိမိအား ပန်းချိကျော်တို့၏ အာကာရွှေခန်းမထဲသို့ ခေါ်သွားတော့မည် ဟု ထင်ခဲ့သည်။ အာကာရွှေသို့ ဒုတိယအကြိမ် ပြန်ရောက်ရှိရမည့်အတွက် ဤအခွင့်အရေးကို ဒီပါ ဝမ်းမြောက်စွာ လက်ခံရန် ပြုပိုင်ဆင်ခဲ့သည်။ သို့သော် သူ့ ပထမအကြိမ်ရောက်ခဲ့ဖူးစဉ်က မုခ်ဝဆီသို့မသွားဘဲ အခြားသော တံခါးပေါက်တစ်ခုဆီသို့သာ ဝင်ခဲ့ရသည်။ တံခါးကို ကျော်ဖြတ်ပြီးနောက် လှပသော

ဥယျာဉ်တစ်ခုကို ဖြတ်သန်းခဲ့ရပြန်သည်။ ထို့နောက် ရှည်လျားသော စကြိုန် လမ်းများထဲသို့ ဝင်ခဲ့ရပြီးနောက်... .

**ဤ ခန်းမဆောင်ထဲသို့ရောက်လာခဲ့ရသည်။**

ချို့အီမွန်းကြပ်သော ပန်းပေါင်းရန်းနှင့် အေးစက်မာကြောသော ကျောက် သလင်းအထိအတွေ့။

သဘင်ခန်းမသို့လာပြီး ပန်းချိုကျော်ရွှေးပဲသို့ ဝင်ခဲ့မိသည်မှာ မှားပြီဟု ဒီပါ ထင်လာသည်။ ဗောင်းစလွှယ်ရွှေကြီးကို လက်ခံပြီးသည့်နောက်တွင် ဤသို့သော စိတ်နေကျဉ်းမြောင်းစရာ အဖြစ်များကို ဆက်လက်တွေ့ကြုံရ မည်ဟု ဒီပါမတွေးခဲ့မိ။

ယခုသော်ကား... .

ထိုင်နေလျက်မှာပင် ပခုံးပေါ်မှ ဗောင်းစလွှယ်ရွှေကြီးသည် တစ်စထက် တစ်စ လေးလံလာသည်။

လက်ထဲမှာ ကိုင်ဆောင်ထားရသော ရွှေရောင် စာပုလွှေဘူးသည် တစ်စထက် တစ်စ ကြီးမားလာသည်ဟု ခံစားနေရသည်။

မည်သည့်အဆောင်မှုန်း မသိရသောနေရာတွင် မည်သူနှင့် တွေ့ရမည် မှုန်းမသိရသော စောင့်ဆိုင်းမှုကို ဒီပါ သည်းမခံနိုင် ဖြစ်လာသည်။ အနီးမှ ဘိုးမွန်ခေါက်ကို ငဲ့စောင်းကြည့်လိုက်ရာတွင်လည်း ဘိုးမွန်ခေါက်ထံတွင် သဘင် ခန်းမစင်မြင့်ပေါ်က ခန့်ညားထည်ဝါမှုမျိုးကို မတွေ့ရတော့။ သဘင်ခန်းမ စင်မြင့်ပေါ် သမာဓိပုဂ္ဂိုလ်အစုတို့၏ အလယ်တွင် ကြီးမားသော ထိုင်ခုံနှင့် ထိုင်နေခဲ့စဉ်က ဘိုးမွန်ခေါက်သည် ကေသရာဇာ ခြေသံ့အလား။ ယခု ခန်းဆောင်တွင်း၍ ကား ဘိုးမွန်ခေါက်သည် ယုန်သူငယ်အလား။

အစိမ်းရောင် ကော်ဇာကို လုမ်းကြည့်ရင်း ဒီပါသည် ရွှေသို့ တိုးရန် ဟန်ပြင်လိုက်သည်။ လူပ်ရှားသံ ကြားလိုက်ရသောကြောင့် ဘိုးမွန်ခေါက်က ဒီပါ၏ လက်ကို မသိမသာ လုမ်းဆွဲရန် ဟန်ပြင်သည်။

သို့သော သူတို့နှစ်ဦးစလုံး၏ လူပ်ရှားမှသည် အထမမမြောက်။

အစိမ်းရောင် ကော်ဇာပေါ်သို့ ဝါရွှေသော အရာတစ်ခု ကျရောက် လာသည်။

ခြေဖမိုးတစ်စုံ။

ဒီပါ၏ လက်ကို လုမ်းဆွဲရန် ဟန်ပြင်ထားသော ဘိုးမွန်ခေါက်၏ လက်

သည် သိန်းစွဲနဲ့ကိုမြင်သော တွင်းမှလယ်ကြွက်၏ ဦးခေါင်းကဲသို့ ဆတ်ကနဲ့  
ပြန်ရှုတွေးသည်။

ခြေဖမိုးအစုံသည် အစိမ်းရောင်ကော်ဇာပေါ်တွင် တင့်တယ်စွာ  
တည့်တည့်မတ်မတ် တည်နေသည်။ ပန်းချိကျော်၏ မျက်လုံးများသည် ဝါရွှေ  
သော အဆင်းနှင့် စိမ်းဖန်သော အဆင်းတို့၏ လိုက်ဖက်တင့်တယ်မှုကို ငေးမော  
ခံစားနေမိလေသည်။

“ရောက်နေကြတာ အတော်ကြာပလား . . . ”

“မှန်ပါ သခင်မ . . . ”

ဘိုးမွန်ခေါက်၏ ဖြေသံသည် ခြောက်ကပ် အက်ကဲ့နေသည်။ မေးသံ  
မူကား . . . မေးခွန်းမှာမူကား . . . ။

ဒီပါသည် ပျောက်ဆုံးသော ရတနာကို ပြန်တွေ့ရသလို ခြေဖမိုးအစုံမှ  
သည် အထက်ဆီသို့ အလျင်အမြန် မေ့ကြည့်လိုက်လေသည်။ သူမျှော်လင့်  
ထားသည့် သမိန်စက္ကဝတ် မဟုတ်။

“ဇကရီ”

အုံဉာဏ်းများကို သယ်ဆောင်လာသည့် ရော်သံသည် ဒီပါ၏  
ရင်တွင်း၌ ကူးစက်ရှိက်ခတ်သွားလေသည်။

“ဇကရီ . . . ဇကရီ . . . ဇကရီ . . . ”

သွေးခုန်နှစ်းနှင့်အမျှ ထိုအမည်ကို ရင်တွင်းမှာ ရော်နေမြို့ပြီဟု ဒီပါ  
ခံစားမိသည်။

“သခင်မ . . . ဘုရားဝတ်ပြုနေချိန်မှာ ရောက်လာကြတာကိုး . . . ”

နှင့်ဟေမာသည် သွားလီပေါ်သို့ ဝင်ထိုင်လိုက်သည်။

မဆိုစလောက် ပါးလွှာသော ဝတ်လွှာရုံကို ချုပ်ယပ်စွာ ဝတ်ဆင်ထား  
သည်။ ဝတ်လွှာရုံကား အစိမ်းရောင်၊ ဝတ်လွှာရုံ လစ်လပ်နေသော ပခုံးနှစ်ဖက်  
ပေါ်တွင်ကား ကတ္တိပါ သင်တိုင်းတစ်ထည်ကို ကပိုကရို လွှမ်းခြံထားသည်။  
သင်တိုင်းကား အရောင် တဖိတ်ဖိတ်တောက်သည့် ခရမ်းရောင်။

အစိမ်းရောင်နှင့် ခရမ်းရောင်တို့၏ မအပ်စပ်သော တွဲဖက်ခြင်းကို  
ဒီပါသည် ပန်းချိကျော်တို့၏ မျက်စွေဖြော့ခြင်း ချက်ချင်းတွေ့မြင်လိုက်သည်။  
သို့သော ထူးဆန်းသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်နေသည်။ ကြည့်နေရင်းမှာ  
ပင် မအပ်စပ်သည့် ခရမ်းနှင့် အစိမ်းတို့သည် တင့်တယ်ပြေပြုစ်လာနေသည်။

မသင့်တော် မအပ်စပ်သော ကြိုအရောင်နှစ်ခုတို့၏ တွဲဖက်မှုကို 'ဇကရီ'၏ အသားရောင်က ထိန်းသိမ်းညီညွတ်စေလိုက်ခြင်း။

"ဘိုးမွန်ခေါက်ကို မတွေ့ရတာ နှစ်အတော်ကြာသွားပြီ... "

"ရှုစ်နှစ်ကျော်ပါပြီ သခင်မ... "

"ဟူတ်ပေတယ်၊ ခမည်းတော် ရာဇာစောနောင်မင်းတရားကြီး နတ်ရွာ မစံမိက ဘိုးမွန်ခေါက်ကို အာကာရွှေထဲခေါ်ပြီး ပုံလွှာတူ ရေးခိုင်းခဲ့သေးတယ် မဟုတ်လား၊ အဲဒီကတည်းက မတွေ့ရတော့တာပဲ၊ ဘိုးမွန်ခေါက် အခုအသက် ဘယ်လောက်ရှုပြုလဲ... "

"ကိုးဆယ့်သုံးနှစ်ပါ သခင်မ... "

"ပန်းချို့ကျော်ဟောင်းကြီးရဲ့ နေထိုင်စားသောက်ရေး အဆင်ပြောရဲ့လား"

ဘိုးမွန်ခေါက်သည် စကားပြန်မဆိုဘဲ တုံးဆိုင်းသွားလေသည်။

"ပြောပါလေ သခင်မန်းတော်ထဲမှာ ဘာမဆိုပြောနိုင်ပါတယ်"

"ကျဉ်းမြောင်း ကြပ်တည်းပါတယ် သခင်မ"

"အပြန်မှာ ရွှေတိုက်တော်ဝန်မှုးဆီက ဘဏ္ဍာတုတ်ယူသွား"

"ကျေးဇူးကြီးလှပါတယ်... သခင်မ"

ယခုအချိန်ထိ ဇကရီသည် မိမိကိုမကြည့်ဘဲ စကားတစ်ခွန်းမဆိုပဲ နေသည့်အတွက် ဒီပါ စိတ်မလုံမလဲ ဖြစ်လာသည်။ မိမိကပင်စရွှေ တစ်စုံတစ်ခု ပြောလိုက်တော့မည်ဟု စိတ်ကူးလိုက်သော်လည်း မည်သည့်စကားက စရမည် မှန်းမသိ ဖြစ်နေသည်။

သို့သော် နှင့်ဟောမှု၏ အသံက ဒီပါ၏ လူပ်ရှားမှုများကို အဆုံးသတ် ပေးလိုက်လေသည်။

"ဒီနေ့ သဘင်ခန်းမရွေးပွဲမှာ ခမည်းတော်ရဲ့ ပုံလွှာတူကို ပရီသတ် ရွှေမှာက်မှာပဲ ဆေးအဖြူဆေးအနက် တစ်မှုဟုတ်ချင်း ရေးဆွဲပြုသွားနိုင်ပြီး အားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပောင်းစလွယ်ရွှေကြီးရသွားတဲ့ ပန်းချို့ကျော်ဆိုတာ လား ဘိုးမွန်ခေါက်"

"မှန်ပါတယ် သခင်မ"

နှင့်ဟောသည် ဒီပါဘက်သို့ ကြည့်သည်ဆိုရုံးသာ ကြည့်သွားသည်။ ထိုအကြည့်ကား ဝတ်ရည်ခမ်းနေသော ပန်းဝတ်မှုန်အပေါ်သို့ ကူးခတ်စမ်းသပ် လိုက်ပြီးနောက် ဆက်လက်ပုံသန်းသွားသော လိပ်ပြော၏ လျှစ်လျှော်သော

အကြည့်မျိုး။

“သူ့အမည်က...”

“ဒီပါ... ပါတဲ့... သခင်မ...”

“သူရေးဆွဲခဲ့တဲ့ ပုံလွှာကော...”

“ကျွန်တော်မျိုးတို့ကို လာခေါ်တဲ့ ပိုလ်မင်းဆီ အပ်လိုက်ပါတယ် သခင်မ”

“သူတို့ ခန်းမဆောင်ရဲ့ အပြင်ဘက်မှာ ရှိနေကြတယ်၊ ဘိုးမွန်ခေါက် ပုံလွှာတူကို သွားယူပါ...”

“မှန်ပါ... သခင်မ”

ဘိုးမွန်ခေါက်သည် ခါးကိုကိုင်းညွတ်လျက် နောက်သို့ ဆုတ်သွားလေ သည်။

ခန်းမဆောင်အတွင်း၌ ကေရိနှင့် မိမိနှစ်ညီးတည်းသာ ရှိနေသည့် အဖြစ်ကို သိလိုက်သောအခါ ဒီပါ၏ရင်တို့ တုန်လှုပ်လာသည်။

“ချို့အီတဲ့ ပန်းပေါင်းရန်းတွေအလယ်မှာ ငါနဲ့ကေရိ နှစ်ညီးတည်း... သူဟာ ငါကိုမကြည့်ဘူး၊ ငါရှိနေတယ်လို့များ သူသတိထားမိရဲ့လား၊ သူရှုက ငါကို အသိအမှတ်မပြုဘူးလား၊ သူဟာ မိန်းမသားတစ်ညီးပဲ၊ သူက သွားလီ ပေါ်မှာ ထိုင်လို့၊ ငါက သူ့အောက်က ကျောက်သလင်း ကြမ်းပြင်မှာထိုင်လို့၊ ငါအောက်မှာက အေးစက်မှာကြောတဲ့ ကျောက်သလင်းပြင်၊ သူ့ခြေဖဝါးအောက် မှာတော့ နူးည့်တဲ့ ကော်ဇား... ဒါဟာ...”

ထွေပြားသော အတွေးများသည် ဒီပါ၏ တစ်စုံတစ်ရာသော မာန်မာန ဆီသို့၊ ဦးတည်လာပြီးသည်၏ နောက်တွင် ဒီပါသည် ဒူးတုပ်ထားရသော အနေအထားကို ပြင်၍ မတ်တတ်ရပ်ရန် စတင်လိုက်သည်။

သို့သော် ကျိုးကျိုးယုံယုံကွွဲ့ညွတ်ထားသော ဒူးအစုံကို မလှုပ်ရှားရ သေးမီ မှာပင် ဘိုးမွန်ခေါက် ပြန်ရောက်လာသည်။

“ပုံလွှာတူပါ သခင်မ”

“ဟောဟိုမှာ မြှုပြုးထားလိုက်ပါ ဘိုးမွန်ခေါက်၊ အဲဒီနေရာမှာ အလင်းရောင် ကောင်းကောင်းရနိုင်တယ်”

ဒီပါရေးဆွဲခဲ့သော ပုံလွှာတူသည် ခန်းဆောင်၏ ထောင့်တစ်နေရာရှိ ခုံမြင့်တွင် ထောင်လျက်သား ဖြစ်သွားသည်။

နှင်းဟေမာသည် သွောလီမှထလျက် ပုံလွှာအနီးသို့ လျှောက်သွားသည်။ ည်သာသော ခြေလှမ်းများ ဒီပါအနီးမှ ဖြတ်သွားသည်။ လူပုံရှားမှု၏ အဟုန်ကြောင့် သင်းပျော်သော ကိုယ်ရန်တစ်ခုသည် ပန်းပေါင်းဆီ ရန်တို့ကို လွှန်မြောက်လျက် ဒီပါအား လူပုံခတ်ကျိုစယ်သွားသည်။

လုတံစွဲဝင်သော သားရဲရှင်းတစ်ကောင်၏ အသံမျိုးဖြင့် ဟစ်အော်ခြင်း  
မပြုလိုက်မီစေရန် ဒီပါ သတိထားလိုက်ရသည်။

ဘိုးမွန်ခေါက်၏ ကျိုးစွဲနှင့်ချမှုများကိုလည်း ဒီပါနားလည်လိုက်သည်။  
ပါဒေဝါရီသည် အနုပညာ နတ်ဒေဝတာ၏ ကိုယ်စား ကိုယ်ပွားပင်လော်။

କୁଣ୍ଡଳେଖାମାତ୍ରାବ୍ୟନ୍ ବିଦ୍ୟାଲୀଯୀ, ପ୍ରିଣ୍ଟଲେଖାଗର୍ଜିପିଃ ପ୍ରିଣ୍ଟଟିକିଂବ୍ୟନ୍॥

“ဘိုးမှန်ခေါက်၊ ဟိုတစ်ခါ သခင်မရဲ့ ပုံလွှာတူကို ရေးဆွဲခဲ့တဲ့ နိုဒ်  
ဆိုသူဟာ ပန်းချိကျော် ရွှေးပဲသဘင်မှာ သခင်မရဲ့ ပုံလွှာတူတစ်ခုကိုပဲ ထပ်ပြီး  
တင်သွင်းခဲ့တယ်ဆိုတာ ဟုတ်လား. . . ”

“ହୃତିପିତାଯ ଜୀବନମା ଗୋଟିଏ-କ୍ରତ୍ତିଲ୍ଲି ଆମନ୍ଦିପେଣ୍ଠାପିତାଯ”

“ଆଜି ପୁଲ୍ଲାତ୍ତଙ୍ଗେ...”

“အင်း... နိန္ဒြဟာလဲ တကယ်တော်တဲ့ ပန်းချိကျော်တစ်ဦးပေပါ၊ ရွှေးပွဲသဘင်မှာ တင်သွင်းတဲ့ပုဂ္ဂို အာကာရွှေထဲ ပို့လိုက်ပါ၊ ဘာပဲဖြစ်ဖြစ် သခင်မရဲ့ ပုံလွှာတူဟာ အာကာရွှေထဲမှာပဲ ရှိသင့်တယ်”

## “କୋଣ୍ଡଃପିତ୍ର ଯାଏନ୍ତମ”

နှင်းဟေမာသည် ပခုံးပေါ်မှ ခရစ်းရောင် သင်တိုင်းကို ဖယ်ရှားလိုက်သည်။

အစိမ်းရောင် ဝတ်ရုံလွှာအကြားမှ ကောင်းစွာခတ်အပ်သော ရွှေစင်၏ အဆင်းကိုဆောင်သည့် ပခုံးစွန်းနှစ်ဖက်တို့ လုပစွာ ဖူးပွင့်လာ၏။

“နေစမ်းပါညီး ဘိုးမွန်ခေါက်၊ ပန်းချိကျော်ရွေးပွဲမှာ နိန္ဒက သခင်မပုံကို တင်သွင်းပြီး နိန္ဒအမည်က ပြိုင်ဘက်အားလုံးအပေါ်ကိုရောက်လာတော့ တဗြား ပြိုင်ပွဲဝင်တွေကလဲ သခင်မပုံလွှာကို အပြိုင်အဆိုင်ရေးကြတယ်ဆို”

“မှုန်ပါတယ် သခင်မ”

“သဘင်ခန်းမမှာ သခင်မ ပုံလွှာတူတွေ အများကြီးပဲလား”

“ပြိုင်ပွဲဝင် ပန်းချိကျော် အားလုံးဟာ ဒုတိယအကြိမ် တင်သွင်းတဲ့ ပုံအပြင် သခင်မရဲ့ ပုံလွှာတူကိုပဲ ရေးဆွဲကြပါတော့တယ်၊ သဘင်ခန်းမမှာ သခင်မရဲ့ ပုံလွှာတူတွေချည်း ပြည့်သွားပါတယ်”

“အဲဒါတွေအားလုံး မိုးရှိပစ်...”

ရှုတ်ခြည်း တင်းမာပြင်းထန်သွားသော အသံသည် မွန်းတည့်ကာလ တွင် လျှပ်စီးမိုးကြီးတစ်ခု ဝင်းလျှပ်ဖောက်ခွဲလိုက်သလို ဖြစ်သည်။

ဒီပါသည် ပန်းနှုရောင်လျှမ်းလာသော ဓကရိ၏ မျက်နှာကို ဝေးမော နေမိရင်း သန္တာအသွေးမှုသည် နှင်းဆီပန်းနှုအသွေးသို့ ရှုတ်ခြည်းပြောင်းလဲ သွားသည့် အသွင်ကို သတိထားလိုက်မိသည်။

“ပါဒေကရိရဲ့ ပုံတူလွှာကို အကန့်အသတ်မဲ့ ရေးဆွဲလို့ရမတဲ့လား၊ သမာဓိအစုဝင် ပန်းချိကျော်ဟောင်းအနေနဲ့ ဘိုးမွန်ခေါက်ရဲ့ အမည်နာမကို အသံးပြုပြီး သခင်မ အမိန့်တော်အဖြစ် ခုပြန်သွားရင် ထုတ်ပြန်ပါ...၊ ဘယ် အကြောင်းကြောင်းနဲ့မှ သခင်မရဲ့ပုံလွှာတူကို မရေးဆွဲရဘူး၊ ရေးဆွဲခဲ့ရင် ရေးဆွဲသူရဲ့ လက်အစုံကို ဖြတ်တောက်ပစ်ရမယ်... ကြားလား ဘိုးမွန်ခေါက်”

“အမိန့်တော်အတိုင်း တည်ပါမယ် သခင်မ”

ထွေပြားနေခဲ့သော ဒီပါ၏ အတွေးများသည် ရှုတ်တရက် ရပ်တန့်သွား ပြီးနောက် တစ်စုံတစ်ခုသော စွမ်းအင်သည် သူ့ကို တွန်းထိုးလွမ်းခြံသွားသည်။

သူ့ကိုယ်သူ သတိမထားလိုက်မိသေးမြို့မှာပင် ဒီပါ၏ နှုတ်မှ စကားလုံး တို့ ပွင့်ထွေက်သွားလေသည်။

“အဲဒါပုံလွှာတူကို ဟောင်းစလွှယ်ကြိုး ဆင်မြန်းထားတဲ့ နှစ်းသုံးပန်းချိ ကျော်က ရေးဆွဲမယ်ဆိုရင်ကော...”

နှင်းဟောမှသည် ဒီပါကို ငံ့ကြည့်လိုက်သည်။ စိမ်းညှို့သော မျက်ဝန်း

တို့မှ အခိုးအလျှံများ ဖိတ်အံလာသည်ဟု ထင်ရသည်။

“ပန်းချိကျော် ဒီပါတဲ့လား သင့်အမည်က...”

ဒီပါသည် ဆင်မြန်းထားသော ဗောင်းစလွယ်ကြီးကို တင်းတင်းဆုပ်ကိုင် ရင်းနှင်းဟေမာ၏ မျက်နှာကို စွဲစွဲကြည့်နေသည်။

“သခင်မရဲ့ အမိန့်မရသေးဘဲ သင် သခင်မကို စကားပြောတယ်၊ နှုတ် ထွက်စကားကလဲ ပါဒေကရိရဲ့ နားနဲ့မသင့်တော်တဲ့ စကားပြစ်တယ်၊ သင်ဟာ ပါဒိန်းတော်ရဲ့ အတော်ဆုံး ယုဉ်ဘက်မရှိ ပန်းချိကျော် ဟုတ်လား၊ နိန္တကို အနိုင်ရရှိတဲ့ နှစ်းသုံးပန်းချိကျော် ဟုတ်လား...”

“သခင်မ. . . ကျွန်တော်မျိုးကြီး. . .”

“ဘိုးမွန်ခေါက်. . . သက်သက်သာသာနေပါ နှစ်းသုံးပန်းချိကျော် ဒီပါ ဗောင်းစလွယ်ရွှေကြီးကို ဆင်ယင်ပိုင်ဆိုင်ထားတဲ့ သင်ကိုယ်တိုင်လဲ ကျွန်ုပ်ရဲ့ အမိန့်မရဘဲ ကျွန်ုပ်ပုံလွှာတူကို ရေးဆွဲခွင့်မရှိဘူး၊ ကျွန်ုပ်အမိန့်ကို ချိုးဖောက် ခဲ့ရင် သင်လဲ သင့်ရဲ့ ကျမ်းကျင်ထက်မြှက်တဲ့ လက်အစုံကို ဆုံးရှုံးရမယ်. . .”

ထူးကဲသော တန်ခိုးအင်အားများ ဖြန့်ကျက်စိုးမိုးလာကြပြီဟု ဒီပါ ခံစား လိုက်ရသည်။

ပခုံးမှ ဗောင်းစလွယ်ကြီးကို ဖြုတ်ယူလိုက်ပြီး ရွှေသို့ချလိုက်သည်။

“နှစ်းသုံးပန်းချိကျော်က သူရဲ့ ဗောင်းစလွယ် ရွှေကြီးကို ပြန်လည် အပ်နှင်းပါတယ်၊ ပါဒေကရိရဲ့ အမိန့်တော်က လွှတ်ကင်းဖို့ခို့ရင် ဒီပါဟာ သူရဲ့ စုတ်တံများအားလုံး ဆေးခွက်များအားလုံးကို စွဲန့်ပစ်လိုက်ပါမယ်၊ ဒါပေမယ့်. . . ဒီပါဟာ ပန်းချိရေးသူ မည်ကာမတ္ထမဟုတ်၊ အနုပညာရှင်သာ ဖြစ်တဲ့အတွက် စုတ်တံဆေးခွက်အစား ဂဝံကျောက်တုံး၊ စူးဆောက်နဲ့ တူကို ပြောင်းလဲစွဲကိုင်ပြီး ပါဒေကရိ ရုပ်ပုံများကို ထုလုပ်မှာ ဖြစ်တဲ့အကြောင်း ပြောပါရစေ. . .”

နှင်းဟေမာ၏ မို့မောက်သော ရင်အုံသည် လိုင်းတံ့ဌးနှယ် ဖြစ်လာ သည်။

“ပါဒိန်းတော်အတွင်းက ပန်းချိရေးသူ၊ ကျောက်ဆစ်ထူသူ၊ ပန်းကန်ပြုလုပ်သူ ဘယ်သူမှ ပါဒေကရိရဲ့ အမိန့်မရဘဲ ပါဒေကရိရုပ်ပုံကို မရေးဆွဲရဘူး၊ မထုလုပ်ရဘူး၊ ဒါဟာ ပါဒေကရိရဲ့ အမိန့်. . .”

ထပ်တူထပ်မျှ ပြင်းထန်သောအသံတို့ ဒီပါ၏ နှုတ်မှ ထွက်ပေါ်လာ

သည်။

“ဒီပါဟာ ပါဒိန်ငံတော်အတွင်းက ထွက်ခွာသွားပါမယ်...”

နှင်းဟေမာသည် ဗေးရှိုနေသည့်အလား လက်အစုံကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက် ရှုတ်တရက် ပြောင်းလဲသွားသည်။ ဟက်ဟက်ပက်ပက် ရယ်မောသည်။

“ပန်းချိကျော်၊ သင် ပါဒိန်ငံတော်ကနေ ထွက်သွားမယ်ဆိုတာက သခင်မရဲ့ အမိန့်တော်က လွှတ်ကင်းနိုင်အောင်လို့ပေါ့ ဟူတ်လား၊ သခင်မရဲ့ အမိန့်တော်ကို မဖို့ဆန်ဘဲ မနေနိုင်လို့လား...”

“အနုပညာရှင်ဟာ အနုပညာ နှလုံးသားအပေါ် ဖိန္ဂုပ်ကန့်သတ်မှု မှုန်သမျှကို မဖို့ဆန်ဘဲ မနေနိုင်ပါဘူး...”

“သင် သခင်မရဲ့ ပုံလွှာကို ရေးချင်သလား ပန်းချိကျော်”

“အမိန့်တော်နဲ့ ခိုင်းစေရင် ပြင်းဆန်ပြီး အမိန့်တော်နဲ့ တားမြှစ်ရင် ရေးဆွဲပါလိမ့်မယ်”

နှင်းဟေမာသည် ခရမ်းရောင် သင်တိုင်းကို ပခုံးထက်သို့ ပြန်တင် လိုက်သည်။ အစိမ်းရောင် ကော်ဇော်ပေါ်မှ ခြေအစုံကို သွားလိုပေါ်သို့ ခြေ တင်လိုက်သည်။

“ပန်းချိကျော်၊ သင် ပါဒိန်ငံတော်အတွင်းက ထွက်ခွာသွားစရာ မလိုပါဘူး...”

နှင်းဟေမာ၏ အသံသည် တင်းမှာသောအသံ မဟုတ်တော့။ သို့သော ပြောပြစ်နှုံးညံ့သည့် အသံလည်းမဟုတ်။

“ဒါပေမယ့် သင့်ကို အပြောပေးရလိမ့်မယ်၊ ဒါဟာ ပါဒိန်းတော်အတွင်း ပင်တိုင်စံနှစ်းဆောင်ထဲကို ရောက်ရှုံးနေချိန်မှာ ရာဇ်သ ထုံးတမ်းအရာ၊ ပါဒ် ဓကရှိရဲ့ ခွင့်ပြုချက်မရဘဲ ပါဒ်ဓကရှိကို စကားစတင်ပြောခဲ့လို့ ဒီစကားဟာလဲ တင်းမှာပြင်းထန်တဲ့ စကားဖြစ်လို့ ပေးတဲ့ အပြောပြောတယ်၊ သင်ပြောတဲ့ အနုပညာ နှလုံးကို ဖိန္ဂုပ်ကန့်သတ်တဲ့ အပြောဒဏ် မဟုတ်ဘူး၊ သင် နားလည်ရဲ့ လား...”

ဓကရှိ၏ စကားအမိပ္ပါယ်သည် နည်းလမ်းတကျ ဖြစ်သည်ဟု ဒီပါ သဘောပေါက်မိသည်။ ထို့ပြင် အနုပညာနှလုံးသားကို ဖိန္ဂုပ်ကန့်သတ်ခြင်း မဟုတ်ဟူသော စကားကို ဒီပါ နှစ်ခြိုက်မိသည်။ ထို့ပြင် အလှုတရား၌

စွမ်းအားကြီးလန်းသော ဓကရိန္တင့် စကားယှဉ်ပြုပါ ပြောဆိုနေရခြင်းကိုလည်း  
ကုန်ဆုံးသွားစေချင်သည်။

“နားလည်ပါတယ်”

“ကောင်းပြီ၊ အပြစ်ဒဏ်ကို သင်ခံနိုင်ပါလိမ့်မယ်၊ နန်းစောရွင်ဟာ  
နက်ဖန် မှာပဲ သီလဝါကျွန်းကို ပြန်သွားလိမ့်မယ်၊ နန်းသုံးပန်းချီကျော်အနေနဲ့  
သူ့ရဲ့ ကျိုက်စန်းဘုရားအတွက် သင်လဲ လိုက်ပါသွားဖို့ဖြစ်တယ်၊ ဒါပေမယ့်  
သင် လိုက်ပါမသွားရဘူး၊ ပါဒနန်းတော်ထဲမှာပဲ နေရမယ်၊ သခင်မရဲ့  
ပုံလွှာတူကို အမြန်ဆုံးရေးရမယ်၊ အဲဒါပုံလွှာတူကို အာကာရွှေမှာ  
ချိတ်ဆွဲထားရမယ်၊ နတ်ရွာစံ ခမည်းတော်ရဲ့ ဝိညာဉ်ကို မျက်လုံးအစုံမှာ  
ပေါ်လွင်အောင် ထည့်သွင်းရေးဆွဲနိုင်တဲ့ သင့်ရဲ့ အနုပညာဟာ သခင်မရဲ့  
ဝိညာဉ်ကို ဘယ်လို ပေါ်လွင်အောင် ရေးဆွဲနိုင်မလဲဆိုတာ ကြည့်ရမယ်၊  
ဘယ့်နှုယ်လဲ ပန်းချီကျော်”

“တစ်ခုမေးခွင့်ပြုပါ...”

“သင်... ကျွန်ုပ်ကို သခင်မလို့ဘဲ သုံးနှုန်းပါ...”

ဒီပါ၏ နှုတ်မှ စကားလုံးတို့ တုန်းဆိုင်းသွားပြန်သည်။

ဒီပါ၏ ရင်ထဲ၌ နှင့်ဟေမာကို “ဓကရိ”ဟူသာ ခေါ်ဝေါသုံးနှုန်းခဲ့  
သည်။

‘ဓကရိ’ဟူသော အသုံးအနှုန်းသည်သာ ဒီပါနှင့် ရင်းနှီးကျမ်းဝင်နေ  
သည်။ ပါဒနိုင်ငံတော် ဘုရင်မင်းမြတ် ပင်တိုင်စံ သမီးတော်ကို သခင်မဟု  
ခေါ်ဝေါသုံးနှုန်းရန်မှာ လျောက်ပတ်သော အသုံးအနှုန်း ဖြစ်သည်။ သို့သော်  
ဖြစ်နိုင်ပါက ‘ဓကရိ’ဟူပင် ဒီပါ သုံးနှုန်းချင်သည်။

သို့သော်...

သူသည် မိန်းမသားပါ တကား-ဟု ဒီပါ တွေးမိပြန်သည်။ မိန်းမသား  
၏ ဆန္ဒကိုဖြည့်စွမ်းခြင်းသည်...”

“ကောင်းပါပြီ သခင်မကို တစ်ခုမေးပါရစေ၊ သခင်မရဲ့ အပြစ်ဒဏ်ကို  
ခံယူဖို့အသင့်ပါပဲ၊ ဒါပေမယ့် သခင်မရဲ့ ပုံလွှာတူကို ရေးဆွဲဖို့ဆိုရာမှာ သခင်မ  
ရဲ့ အမြန်တော်အရလား၊ ဒါမှာမဟုတ် သခင်မရဲ့ ဝိညာဉ်ကို ဘယ်လိုပေါ်လွင်  
အောင် ရေးဆွဲနိုင်မလဲဆိုတာ ကြည့်ရမယ်ဆိုတဲ့ စကားအရ သခင်မဟာ  
ပန်းချီကျော်ရဲ့ အနုပညာကို စစ်မြေပြင်တလင်းမှာ စစ်ကြညာသလို ကြညာ

လိုက်တာပါလား . . . ”

နှင်းဟေမာသည် နှစ်ခြိုက်စွာ ပြုးလိုက်လေသည်။

“ပန်းချိကျော်ရဲ အနုပညာကို စစ်ကြေညာလိုက်တာပဲ ဆိုရင်ကော”

“စစ်ကြေညာချက်ကို လက်ခံလိုက်ပါပြီ သခင်မ”

နှင်းဟေမာသည် ပို့၍ နှစ်ခြိုက်စွာ ပြုးလိုက်သည်။ ဘိုးမွန်ခေါက်သည်  
မှန်တိုင်းခဲစ ပင်လယ်ပြင်၏ အလှကို တွေ့လိုက်ရသည်။

“ဒီပါ သင့်ရဲ ဗောင်းစလွှယ် ရွှေကြီးကို ပခုံးမှာ ပြန်ဆင်ပါ. . . ”

“ဝိဟာရက ပန်းချိကျော်ရဲ အခန်းထဲမှာ ဒီလောက်ကြီးမား အဖိုးတန်လှ  
တဲ့ ဗောင်းစလွှယ်ရွှေကြီး ထားစရာနေရာ မရှိပါဘူး သခင်မ၊ ဒီရွှေကြီးစလွှယ်  
ကို အာကာရွှေ ခန်းမထဲမှာပဲ ချိတ်ဆွဲထားခွင့်ပြုပါ. . . ”

“ကောင်းပြီလေ သို့သော် ရွှေကြီးကို ဘယ်နေရာမှာထားထား၊ သင်ဟာ  
နှစ်းသုံးပန်းချိကျော် ဖြစ်တယ်ဆိုတာကတော့ သင်သွားလေရာမှာ လိုက်ပါနေမှာပဲ”

“ကောင်းပါပြီ. . . သခင်မ”

“သွားနိုင်ကြပြီ. . . ”

နှင်းဟေမာသည် မည်သူ့ကိုမှ မကြည့်တော့ဘဲ နှစ်းဆောင်တွင်းသို့  
ဝင်သွားလေသည်။

ပင်တိုင်နှစ်းဆောင်၏ မူခ်ဝအပြင်ဘက်သို့ ရောက်သောအခါတွင်  
ဆန်းစလပင် အရှေ့အရပ်၌ တွဲခိုနေပြီ ဖြစ်သည်။

ဘိုးမွန်ခေါက်သည် ရှေ့မှုလမ်းပြပို့ဆောင်သော ပင်တိုင်နှစ်းစောင့်  
တပ်မှုဗ္ဗားအောင် လေသံဖြင့် ပြောနေသည်။

“ကျူပ်တစ်သက်မှာ သခင်မရှေ့ ဒီလောက်ကြာကြာ တစ်ခါမှုမနေဖူး  
ဘူး၊ သခင်မ ဒီလောက်စကားတွေ ပြောတာလဲ မကြားဖူးဘူး၊ သခင်မလို  
သခင်မတစ်ယောက်ကို ဒီလောက်ထိ စကားတွေ တင်းတင်းမာမာပြောခဲ့တဲ့  
မောင့်လိုလူမျိုးလဲ မတွေ့ဖူးဘူး၊ နှစ်းဆောင်ထဲမှာ ထိုင်စဉ်က ကျူပ်တို့ကိုယ်မှာ  
ဦးခေါင်းနဲ့တွဲရက် အပြင်ပြန်ထွက်နိုင်ပါဦးမလားလို့လဲ စိုးရိမ်မိခဲ့တယ်၊ ဒီပါ  
. . . သင်ဟာ အနုပညာနဲ့ ရူးသွေပ်နေသူများလား. . . ”

ဘိုးမွန်ခေါက်ကို ဒီပါပြန်မပြောမိ။

‘မကရိ’နှင့် ခွန်းတုံးစကားများ ပြောခဲ့ခြင်းကိုလည်း မစဉ်းစားမိ၊ စိမ်းညီး  
သော ဝတ်လွှာရုံးခရမ်းရောင်သင်တိုင်းနှင့် ဝါရွှေသော ပဆုံးစွန်းတုံးကို စကျွဲဟဗုယ်

နှလုံးအိမ်တွင် ဆင်ခြင်သုံးသပ်နေမိသည်။ ထို့နောက် ဓကရိ၏ တည်ဖြစ်သော မျက်နှာ၊ ဓကရိ၏ ပြုးရယ်နေသော မျက်နှာ၊ ထိုမျက်နှာပေါ်မှ အလှတရား။

\* \* \*

သမိန်စက္ကဝတ်၏ လေးနက်သော မျက်နှာ၊ သမိန်စက္ကဝတ်၏ ဒေါသ ထွက်နေသော မျက်နှာ၊ သမိန်စက္ကဝတ်၏ ရက်စက်သော မျက်နှာ၊ ထိုမျက်နှာ ပေါ်မှ ခက်ထန်ခြင်း...။

နိန္ဒသည် သမိန်စက္ကဝတ်ကို မျက်တောင်မခတ် ကြည့်နေမိသည်။

သတ္တေဇနလေးတော်ကို ကိုင်စွဲထားသည့် ရှပ်တုကြီးအနီးတွင် သမိန် စက္ကဝတ်ရပ်နေသည်။ ချုပ်ညျေရိ၏ နေခြည်တို့သည် ရှပ်တုသမိန်စက္ကဝတ်နှင့် လူသားသမိန်စက္ကဝတ်တို့အပေါ်သို့ ကြေးနီရောင် ပက်သွာန်းနေသဖြင့် “သမိန် စက္ကဝတ်တို့သည်”နီမြန်းနေကြလေသည်။

ရှပ်တုသည် သူ့အရွယ်ထက် သုံးဆမ္မပို၍ကြီးသည်။ နိန္ဒ ရေးဆွဲပေး သော ပုံဟန်အတိုင်း ထုလုပ်ထားသည်ဖြစ်၍ ကြားရှားဝင့်ထည်သည်။

ကြီးမားသော သမိန်စက္ကဝတ်က မလှုပ်မခြောက် ဖြစ်နေခဲ့ပြီး သေးငယ် သော သမိန်စက္ကဝတ်က လှုပ်ရှားလာလေသည်။

“ကျိုက်ခနှင်းဘုရားပြီးပြီ၊ ဌာပနာတိုက်ထဲမှာလဲ ရန်သူ့ဆီက ရလိုက်တဲ့ စစ်လက်နက် ချပ်ဝပ်တန်ဆာတွေကို ထည့်သွေးပြီးပြီ၊ မှုခ်တံတိုင်းလဲ ပြီးသွားပြီ၊ ဒါပေမယ့် မှုခ်တံတိုင်းနဲ့ မှုခ်ဝအဝင်မှာ ကျွန်ုပ်လိုချင်တဲ့ ရှပ်ပုံရှပ်တုတွေ တစ်ခု မှ မလုပ်ခဲ့ရဘူး၊ ဒါဟာ အစ်မတော်နဲ့ ဟိုနန်းရင်းဝန်ကြီးတို့၊ ပိုလ်မင်းပြတ်ဇူး ပူးပေါင်းကြံစည်လိုက်တဲ့ အကြံအစည်ပဲ့...”

ကျိုက်ခနှင်းဘုရား၏ ထီးတော်သည် သီလဝါကျွန်း၏ မိုးကောင်းကင် ဆီသို့၊ ချွန်မြတည့်မတ်စွာ ဦးတည်ထိုးတက်နေသည်။ အလုံးစုံပြီးစီးခဲ့ပြီ ဖြစ် သော်လည်း သမိန်စက္ကဝတ် ရည်ရွယ်ခဲ့သကဲ့သို့၊ မှုခ်တံတိုင်းနှင့် မှုခ်ဝတွင် စစ်ပွဲသရှုပ်ဖော်ပုံများ မပါရှိခဲ့။

လုပ်ရှိုးလုပ်စဉ်အတိုင်း မှုခ်တံတိုင်း နံရံတွင် ဗုဒ္ဓဝင် ဖြစ်စဉ် နိပါတ်မှ သရှုပ်ပုံများ၊ မှုခ်ဝတွင် ခြေသံ့ပုံများကိုသာ ရေးဆွဲထုလုပ်ထားရမည် ဖြစ်သည်။

ဘုရားဖူးလာကြမည့် ပါဒနိုင်ငံတော်သားများသည် မှုခ်ဝရှိ ‘သမိန်စက္ကဝတ်ရှုပ်တု’၏ ကားရရားရပ်နေသော ခြေထောက်အကြားမှ ငံ့လျှိုးဝင်ထွက်ပြီးမှ သာ ကျိုက်ခနှင်းဘုရားအတွင်း ရောက်ရှိစေမည်ဟုသော အကြံအစည်လည်း

ပျက်ပြောသွားခဲ့ပြီ။

“အကျွန်ုပ်ရဲ့ အကြံ့အစည်းကို ဖျက်ဆီးချင်တာနဲ့ ပန်းချိုကျော် ရွှေးပွဲ သဘင်ကို သူတို့က ကျင်းပခိုင်းတယ်၊ ရာဇ်သအရ ကျွန်ုပ် ဒါကို မပြင်းနှင့်ဘူး ဆိုတာလဲ သူတို့က သိထားပြီးသား မဟုတ်လား၊ ကျွန်ုပ်ရဲ့ အစီအစဉ်ကို ဒီလို ည်းည်းသာသာနည်းနဲ့ ဖျက်ဆီးတဲ့ကိစ္စဟာ အစ်မတော် နှင်းဟေမာ ဥာဏ် မျှ...”

“သခင်မတစ်ဦးတည်း မဟုတ်ပါဘူး၊ ဘုရင်မင်းမြတ်...”

“အင်း... အစ်မတော်နဲ့တကွ နန်းရင်းဝန်ကြီးနဲ့ ပိုလ်မင်းမြတ် စွဲ ပါတယ်လဲ”

“မကသေးပါဘူး... မင်းတရား...”

“မင်းတရား”ဟူသော အသုံးအနှစ်းကြောင့် သမိန်စက္ကာဝတ်သည် နိုင် ကို အထူးအဆန်းသဖွယ် ငုံးကြည့်လိုက်သည်။ “မင်းတရား”ဟု အခေါ်ခံရခြင်း အတွက် မလုံမလဲဖြစ်နေသည့်အကြားမှ ကျေနပ်နေမိသည်။

“ဘယ်သူရှိသေးလို့လဲ နိုင်”

“နတ်ရွှေ့စံ ရာဇာစောနောင် ဘုရင်ကြီးပဲ့၊ အနိုင်ဗုံးပုံကို ရေးဆွဲသွားတဲ့ သူ...”

“ဉ်... ဉ်... ပန်းချိုကျော်ဘွဲ့ ရသွားသူလား... ဒါ ဒီပါလား...”

“ဟုတ်ပါတယ် မင်းတရား၊ ပန်းချိုကျော်ဘွဲ့ရသူအနေနဲ့ မင်းတရားနဲ့ အတူ သီလဝါကွန်းကို လိုက်မလာဘဲ ပါဒေါ်ပြည်တော်မှာပဲ နေရစ်ခဲ့တာဟာ ထင်ရှားပါတယ်... မင်းတရားရဲ့ ကျိုက်ဓန်းဘုရား အကြံ့အစည်းတွေကို အကူအညီမပေးချင်တဲ့ သဘောပါ...”

“အင်း... နိုင်၊ သင်ပြောမှာပဲ ကျွန်ုပ် သတိရလာတော့တယ်၊ ဒီပါ ဆိုတဲ့ လူဟာ သဘင်ရွှေးပွဲညာမှာပဲ ပျောက်သွားတယ်၊ တစ်နေရာရာသွားပြီး ပုံန်းရှောင်နေတာ ဖြစ်ရမယ်၊ ဒါဟာ ကျွန်ုပ်နဲ့အတူ သီလဝါကွန်းကို မလိုက်ချင် လို့ သမိန်စက္ကာဝတ်ရဲ့ လုပ်ငန်းကို မကူးညီချင်လို့၊ အင်း... ပါဒုဘုရင် ဘုရား တည်တဲ့ကိစ္စကို မထေ့မဲ့မြင် ပြုတာပဲ”

“ဒါဟာ ရာဇ်ဝတ် မင်းပြစ်သင့်တဲ့ အဖြစ်လို့တောင် ဆိုနိုင်ပါလိမ့်မယ် မင်းတရား...”

“မှန်တယ် နိုင်”

သမိန်စက္ကဝတ်သည် 'သမိန်စက္ကဝတ်'၏ ကားရရား ခြေထောက် တစ်ဖက်ကို မြှုလိုက်သည်။ ဒေါသအခိုးအလျှော့များသည် မိုးဥတုအလယ်မှ မူးပွဲနှင့်မြတ်ပြုပွဲမှုများသည်။

"နေစမ်းပါဉား နိုန္တ၊ သဘင်ရွှေးပွဲမှာ သင် တင်သွင်းတဲ့ အစ်မတော် ဘုရားရဲ့ ပုံလွှာတူကို အားလုံးက ချိုးကျိုးကြတယ် မဟုတ်လား၊ ရွှေးပွဲ ဒုတိယ နေ့အထိ သင်ဟာ တခြား ပန်းချိုကျော်တွေအားလုံး လက်ထဲမှာ ရှိနေခဲ့တာ မဟုတ်လား... . . .။ ဗောင်းစလွှယ်ရွှေ့ကြိုးက ဘာကြောင့် သင့်ပခုံးပေါ် ရောက် မလာဘဲ ဟိုလူ့ဆီရောက်သွားရတာလ"

နိုန္တသည် သက်ပြင်းတစ်ချက်ကို ရှိက်လိုက်သည်။

"မင်းတရား... . . ဒီကိစ္စမှားလဲ ဘိုးမွှန်ခေါက်တို့၊ သမာဓိအစုံဟာ ကျွန်တော်မျိုးဆီ ရောက်လာတော့မယ့် ဗောင်းစလွှယ်ရွှေ့ကြိုးကို တမင်ဖယ်ရှား ပြီး သူတို့စီမံရာ နာခံရမယ့် ဒီပါဆီကို ပို့လိုက်တာပဲ ဖြစ်ရမယ်လို့ ထင်ပါ တယ်၊ ကျွန်တော်မျိုးက မင်းတရားရဲ့ အမှုတော်ကို သက်စွဲနှင့်ပမ်းထမ်းမယ့် သူဆိုတာ သူတို့သိလေတော့... . . ."

နိုန္တသည် စကားကိုဖြတ်လျက် သမိန်စက္ကဝတ်၏ မျက်နှာရိပ်ကို အကဲခတ်လိုက်လေသည်။ တစ္ဆေးတစိုက် နားထောင်နေသော သမိန်စက္ကဝတ်၏ တက်ကြောင်းကို မျက်နှာထားကို မြင်ရမှု စကားကို ဆက်လိုက်လေသည်။

"... . မင်းတရားရဲ့ အကြံအစည်းကို ပျက်ပြယ်အောင် ကျွန်တော်မျိုး ကိုပါ ဖယ်ရှားလိုက်တာပါပဲ၊ သူတို့၊ ရွှေးချယ်လိုက်တဲ့ ဒီပါဟာ မင်းတရားနဲ့ အတူ သို့လတိကျွန်းကို လိုက်မလာခြင်းကိုက ထင်ရှားနေပါတယ်... . . ."

သမိန်စက္ကဝတ်၏ ခက်ထန်သော မျက်နှာပြင်မှ သိသိသာသာ နှီးရဲလာ နေပေါ်။

"ဒင်း... . . ဒင်းတို့အားလုံး၊ ပါဒေါ်ပြည်တော်က လူတွေအားလုံးဟာ ကျွန်ုပ်ကို မထေမးမြင် ဆန့်ကျင်နေကြပြီ"

"ဘုန်းတော်ကြောင့် ပါဒေါ်ပြည်တော်က လူတွေအားလုံး မဟုတ်ပါ မင်းတရား၊ ထိုပ်ထားသခင်မရယ်၊ နန်းရင်းဝန်ကြီးရယ်၊ သမိန်ပြတ်ဇာယ်၊ ဘိုးမွှန်ခေါက်နဲ့ သမာဓိအစုံရှင်တွေရယ်၊ ပြီးတော့... . . . ပန်းချိုကျော်ဘွဲ့ရတဲ့ ဒီပါရယ်၊ ဒီလောက် ပါပဲ မင်းတရား... . . ."

"လက်တစ်ဆုပ်စာ ဟုတ်လား၊ အဲဒီ လက်တစ်ဆုပ်စာကို ကျွန်ုပ်

လက်ထဲထည့်ပြီး ချေပစ်မယ်၊ ထောင်သွင်းအကျဉ်းချုတားပစ်မယ်”

“ဒီလောက်ထိ အပြစ်ပေးစရာမလိုသေးဘူးလို့၊ ကျွန်တော်မျိုး ထင်ပါတယ် မင်းတရား၊ သူတို့က မိုက်မဲတဲ့ နားမလည်မှုနဲ့ ဒီလိုလုပ်ကြတာ ဖြစ်ပါလိမ့်မယ်၊ မင်းတရားရဲ့ ဘုန်းလက်ရုံးကို သူတို့ တကယ့် တကယ်တော့ မပယ်ရှားနိုင်ကြပါဘူး . . .”

နိုန္တ၏ စကားသည် ပြာဖုံးနေသော မီးကျိုးခဲကို လေသုတ်ဖြူးလိုက်သည်သို့၊ သမိန်စက္ကဝတ်အပေါ် အကျိုးသက်ရောက်သွားလေသည်။

“ဘာ မိုက်မဲတဲ့ နားမလည်မှုလဲ၊ ဒင်းတို့ဟာ ကျွန်ုပ်သွားမယ့် လမ်းခရီးကို ကန့်လန့်ဖြတ်မယ့် သူတွေချည်းပဲ၊ အစ်မတော် နှင်းဟေမာအကြောင်းသင်ဘာသိလို့လဲ၊ ဟောဒီ သီလဝါကျွန်းရဲ့ ဥက္ကရတပ်မဘက် သစ်တောာထဲကတောြိုးပျားထက် ပိုပြီး အဆိပ်ပြင်းတဲ့ မိန့်းမမျိုး . . .”

“ဒီတစ်ခါ ခွင့်လွှတ်လိုက်ရင် သူတို့အလိုလို မင်းတရားရဲ့ ဖဝါးတော်ခြေအောက် ရောက်လာပါလိမ့်မယ် မင်းတရား”

“ဘာ . . . ခွင့်လွှတ်ရှုမှုလဲ ဒင်းတို့အားလုံးဟာ ကျွန်ုပ်ရဲ့ ရန်သူတွေ”

ခက်ထန် ပေါက်ကွဲမှုများကြောင့် သမိန်စက္ကဝတ်သည် အတောင်သုံးဆယ်မြှင့်သော သမိန်စက္ကဝတ် ရုပ်တုထက် ပို၍မြှင့်မားကြီးထွားလာသည်ဟု နိုန္တ ထင်လိုက်မိသည်။ သမိန်စက္ကဝတ်သည် စိတ်လှုပ်ရှားခြင်းများဖြင့် ရုပ်တု၏ ခြေနှစ်ဖက်အကြားတွင် ခေါက်တု့ခေါက်ပြန် လျှောက်နေသည်။

“ပန်းချိုကျော်ဘွဲ့ရ ဒီပါပီဆိုသူဟာလဲ စင်စစ်တော့ အေးအေးဆေးဆေးနေတတ်တဲ့ လူရှိုးတစ်ယောက် ဖြစ်ဟန်တူပါတယ် မင်းတရား၊ သူ့ရဲ့ အနုပညာဟာလဲ အံ့မခန်း အစွမ်းထက် . . .”

“နိုန္တ၊ ပန်းချိုကျော်ဘွဲ့ကို သင့်လက်တွင်းကနေ မတရားလုယုသွားတဲ့ သင့်ပြုပ်ဘက်ကိုတောင်မှ သင်ချိုးကျူးနိုင်အားပေတယ်၊ သင်ဟာ စိတ်သဘောထားကြီးသူဖြစ်ပေတယ်၊ ဒီမှာ ကျွန်ုပ်ကတော့ သင့်လိုစိတ်သဘောထား မကြီးနိုင်ဘူး၊ ကျွန်ုပ်သွားမယ့် ခရီးမှာ ဟောဒီလို ရွှေက ကန့်လန့်ဖြတ်လာတဲ့လူ၊ ဘယ်သူ့ကိုမဆို ကျွန်ုပ်ရဲ့ ရန်သူပဲ၊ ဟောဒီလို ကျွန်ုပ်က တွန်းဖယ်တို့ကိုခိုက်ပစ်ရမှာပဲ . . . နားလည်လား . . .”

နိုန္တ ခေါင်းကိုညွှတ်လိုက်သည်။ သမိန်စက္ကဝတ် မမြှင့်နိုင်အောင်ငြုံထားသော မျက်နှာကား မသိမသာ ပြံးနေလေသည်။

“ဒီမယ် နိုနှာ ကျွန်ုပ် သင့်ကိုကော ယုံစားနိုင်မလား...”

“မင်းတရား အမူတော်ကို သက်စွန့်ကြိုးပမ်းထမ်းဖို့ ကျွန်တော်မျိုး သံနှီးကြာန် ချထားခဲ့တာ ကြာပါပြီ... မင်းတရား”

“ကောင်းပြီ၊ ဒါပေမယ့် သင် သစ္စာရေသာက်ရမယ်၊ ဟေ့ အကြော်မျိုး တစ်ယောက်လာစမ်း၊ သီလဝါကျွန်းရဲ့ အရပ်လေးမျက်နှာတပ်မက တပ်မင်းနဲ့ အကြော်မျိုးတွေ အားလုံး အခုချက်ခြင်း ကျိုက်စန်းစေတီ ရင်ပြင်ကိုလာဖို့ ဆင့်စမ်း... နိုနှာ... လာ... အားလုံးကို ကျွန်ုပ် သစ္စာရေတိုက်ရမယ်...”

သမန်စက္ကဝတ် ရုပ်တုသည် မော်ဝန်းမြစ်ပြင်မှုလွန်၍ အဘယ်ဆီမှန်း မသိသာ အရပ်ဒေသသို့၊ မြားဖြင့်ချိန်ရွယ်ရင်း အထိုးတည်းကျွန်ရစ်ခဲ့လေ သည်။

ပါဒနေပြည်တော်၏ နှစ်းတော်မှုပေးမှု၊ စွေးရုံတော်၊ မော်ဝန်းမြစ် ရှိ ဆိပ်ကမ်းအသီးသီး... နေရာတိုင်း၏ ‘ကျောက်ထီး’များ၊ နေပြည်တော် ဝန်းကျင်ပတ်လည်ရှိ နှစ်ဆယ့်တစ်ဆူသာ စေတီဌာပနာတိုက်များ၏ ကျောက်ထီးများတွင် ချိတ်ဆွဲထားသော သားရေချုပ်များကို အနဲ့အပြား တွေ့နေကြရသည်။ ပါဒနိုင်ငံတော်သားများသည် ကျောက်ထီးတွင် ခပ်မြင်မြင့် ချိတ်ဆွဲထားသော သားရေချုပ်ပေါ်မှ ကြက်သွေးရောင် ကမ္မည်းအကွာရာများကို အလုအယက် ဖတ်နေကြလေသည်။

“ပါဒနိုင်ငံတော်သားတို့...”

ဘုန်းတော်ကြီးသာ တိသုဘောဂ မင်းတြားကြီး ဦးမွန်မဆွဲ တည်ထောင်ခဲ့ပေသာ၊ ဘုန်းတော်ကြီးသာ ပါဒဘုရင်မင်းမြတ်တို့၊ အစဉ် အဆက်စိုးစံခဲ့ပေသာ၊ ကြွယ်ဝသာယာလာခဲ့ပေသာ၊ ဗုဒ္ဓသာသနာတော် မြတ် စည်ပင်ကြီးထွားခဲ့ပေသာ သင်တို့၏ ပါဒနိုင်ငံတော်အား ပိုစွာဖို့ ဖြစ်သည့် ငွေးမယ်သား ရန်သူများက ထိပါးနောက်ယုက်ရန် ပြင်ဆင်နေကြ ချေပြီ။

သင်သည်... .

ပါဒနိုင်ငံတော်သားဖြစ်အုံ၊

ယောကျားစင်စစ်ဖြစ်အုံ၊

သာသနာတော်ကို ကာကွယ်စောင့်ရွှောက်လိုသူဖြစ်အုံ။

ပါဒနိုင်ငံတော်၏ ခေါဘဏ် တပ်တော်တွင် အလျင်အမြန် အမူတော်

ထမ်းခြင်းဖြင့် နိုင်ငံတော်၏ စစ်သည်ကောင်းအဖြစ်ကို ခံယူကုန်လေ့။ . . . ”

“င်းမယ်က ရန်သူတွေ. . . တဲ့”

“ဟိုတစ်ခါက သီလဝါကျွန်းကို လာတိုက်တဲ့ မဏီမက အသားမည်းနက် သူတွေနဲ့ တူတယ်”

“ဟလူရဲ မဏီမကဆိုရင် မဏီမလို့ရေးမှာပေါ့၊ အခုဘာက င်းမယ် ကပါလို့ဆိုနေမှု. . . ”

“ဘာကြောင့်များ ပါဒိုင်ငံတော်ကို လာတိုက်ရတာပါလိမ့်. . . ”

“ဟဲ. . . မဏီမကပဲဖြစ်ဖြစ်. . . င်းမယ်ကပဲဖြစ်ဖြစ်. . . ရန်သူဟာ ရန်သူ ပေါ့၊ ရန်သူလာရင် တိုက်ကြရုပဲ. . . ”

“တိုက်တာတော့ ဟုတ်ပါပြီလေ. . . । ကျူပ်တို့မှ သေနှင်းမကျမ်းဘဲ ဟာကိုး. . . ”

“ဟလူ. . . ဗိုလ်မင်းများက သင်ပေးမှာပေါ့”

“ဒုက္ခပဲ. . . ကျူပ်အဖနဲ့အမိ ရည်စူးပြီး ထော်ပိတောင်ကုန်းဘေးမှာ စေတီငယ်လေးတစ်ဆူ တည်နေတာပျ”

“ကျွန်းမှု ဒုက္ခအစစ်ရှင့်၊ ကျွန်းမ အမွန်းက မွှေ့ဝန်းမြစ် အကြေဖက် ဆီ ကုန်စည်လှေ့နဲ့ ကုန်ရောင်းထွက်နေတာ. . . ”

“ကျူပ်သားလဲ သီလဝါကျွန်း ရောက်နေတယ်”

“ဟဲ. . . ဟဲ. . . ဘာပဲဖြစ်ဖြစ် တို့များတော့ တပ်တော်ထဲဝင် အမှု ထမ်းမယ်. . . ”

“စစ်ဆိုတာ သူ့အသက်သတ်ရတဲ့ အမှုကိစ္စမို့လား၊ ကျူပ်တပ်တော် ထဲဝင်ပြီး အမှုတော်ထမ်းချင်ပါတယ်၊ ဒါပေမယ့် ကံငါးပါးကို လှူပြီးတော့ ခက်တယ်ပျော်”

“ဒီမှာ ထိပ်ထားသခင်မသာ ဦးဆောင်. . . । ကျူပ်တို့လဲ ဓားဆွဲပြီး လိုက်မယ့် အကောင်. . . ”

ကြက်သွေးအနီး အကွာရာများပါရှိသော သားရေချုပ်ရွှေ့ ကျောက်ထီး များအောက်မှ ပါဒိုင်ငံသားအားလုံးမှာ ပုဒ္ဓာ့ခုံကို မီးသင်းလိုက်သည့်နှယ် ဖြစ် သွားသည်။

\*

\*

\*

“အရှင်ဓမ္မဘုက္ဗ”

“ဘုရား. . . ”

“ကျောက်ထိုးတွေမှာ ချိတ်ဆွဲထားတဲ့ သားရေချပ်တွေ အကြောင်း  
အရှင်ဘုရားသိပြီးပလား. . . ”

ရှင်ဗုဒ္ဓဘုက္ဗသည် ရှင်ဓမ္မဘုက္ဗကို မကြည့်ဘဲ ရွှေတူရှုဆီတွင် မျက်လွှာ  
ချရင်း မေးလိုက်သည်။ ဝါတော်အရ အတူတူဖြစ်သော်လည်း သက်တော်အရ  
ပို၍ယော ရှင်ဓမ္မဘုက္ဗက တရိုတသောပြာသည်။

“တပည့်တော် သိပြီးပါပြီ ဘုရား”

“င်းမယ်က ရန်သူတွေဟာ တကယ်ပဲ ပါဒရဲ့ သာသနာတော်ကို  
မြိမ်းခြောက်နေပြီလား အရှင်ဘုရား. . . ”

“မှုံးဝန်းမြစ် အကြော်ဒေသဆီကို ဦးတည်လာနေကြပြီလို့ ပြောကြ  
ပါတယ် ဘုရား. . . ”

“အင်း. . . နေပြည်တော်မှာ စစ်ငွေ့တွေသမ်းနေပြီလား”

“တပ်မင်းကြီး သမိန်ပြတ်ဟော နေ့မရှေ့တော် စီမံခန့်ခွဲနေရပါတယ်  
ဘုရား. . . ”

“အရှင်ဓမ္မဘုက္ဗ”

“ဘုရား. . . ”

“ဝိဟာရရဲ့ ကျောင်းဆောင်တော်မှာ အချိန်များများနေပါ၊ သတ္တဝါတွေ  
ချမ်းသာစေဖို့ မေတ္တာဘာဝနာကိုများများ အားထုတ်ပါ အရှင်ဘုရား. . . ”

“တပည့်တော် ခါတိုင်းထက် သုံးဆ ဘာဝနာ ပွားပါတယ် ဘုရား”

“သာဓု. . . အရှင်ဓမ္မဘုက္ဗ. . . သာဓု. . . သာဓု. . . သာဓု”

လေပြင်းတစ်ချက် ငွေ့ရမ်းလိုက်ခြင်းကြောင့် ကည်ရွက်ခြောက်များ  
သည် ဝိဟာရ၏ အမိုးထက်သို့ ဖြောဖြောကြွေဆင်းလာကြလေသည်။

\*

\*

\*

“သမိန်ဓမ္မ မြင်းသည်တော် ရဲမက်တပ်မအင်အားကို ဖြည့်ပြီးပလား”

“သုံးထောင်ရှုပါပြီ တပ်မင်းကြီး. . . ”

“အင်း. . . ကောင်းတယ်၊ ဂွမ်းမြို့က ကင်းတပ်တွေကော. . . ”

“ကျောက်တန်းတွေ ဆို့ဆည်းတည်ဆောက်နေကြပါပြီ၊ ဂွမ်းမြို့ဟာ  
ကျောက်တန်းမြို့လို့တောင် အမည်ပြောင်းရမလို့ ဖြစ်နေပြီ တပ်မင်းကြီး”

“ရသောက်၊ ဧယာဒီပတောင်ကုန်းရဲ အရှေ့ဘက် တော့အုပ်ဘက် ကော”

“ကင်းတပ် သုံးထပ်စီချထားလိုက်ပါမြဲ”

“ရေကျိုးအဆင့်ဆင့်”

“လုံးဝါသုံး အဆင်သင့်ပါ တပ်မင်းကြီး”

“သမိန်ပါလ...”

“ရှိပါတယ် တပ်မင်းကြီး”

“သင် သီလဝါကျွန်းက လာခဲ့တာလား”

“ဟူတ်ပါတယ် တပ်မင်းကြီး”

“ပါဒနိုင်ငံတော်ရဲ ကုန်းပိုင်းဒေသတွေမှာတော့ အခုကြားတဲ့အတိုင်း စစ်အတွက် အားလုံး စီစဉ်ပြီးစီးထားပြီ မှုံးဝန်းမြစ်တရို့က လျော့တော်တပ်တွေ မှာလ ရဲမက်တွေ ဖြည့်ပြီးပြီ၊ သီလဝါကျွန်း အစီအရင်ပဲ ကျွန်းတော့တယ်၊ သမိန်စက္ကဝတ် ဘုရင်မင်းမြတ်အနေနဲ့ ဘာတွေ အစီအရင်ပြုထားသလဲ”

“အဲဒါတွေအတွက် ရွှေနှစ်းတော်က ဘယ်လို အမိန့်တော် ထုတ်မလဲ သိရမို့ ကျွန်းပိုင်းခြင်း ဖြစ်ပါတယ် တပ်မင်းကြီး သမိန်ပြတ်အ..”

“ဟင်... သင်တို့ သီလဝါကျွန်းမှာ ဘုရင်တစ်ယောက်လုံး ရှိနေတယ် မဟုတ်လား၊ ပါဒမင်းမြတ်ရှိနေတဲ့ သီလဝါကျွန်းဆီကို ဒီကနေပြီး အစီအရင် ပေးရညီးမှာလား”

သမိန်ပါလသည် ခေါင်းကို လေးပင်စွာ ခါယမ်းလျက် တပ်မင်းကြီး သမိန်ပြတ်အနီးသို့ တိုးလာသည်။ သူ့မျက်နှာ မှိုင်းညှိုးအိုမင်းနေသည်။

“တပ်မင်းကြီး၊ သီလဝါကျွန်းမှာ သမိန်စက္ကဝတ် ဘုရင်မင်းမြတ်က ရှိနေတာတော့ မှန်ပါတယ်... ဒါပေမယ့်...”

\*

\*

\*

“နို... နှို...”

“ကျွန်းတော်မျိုး ရှိနေပါတယ် မင်းတရား...”

“ကောင်းတယ်... ဗညားမွန်တော်နဲ့ သမိန်ပြတ်တို့ နေပြည်တော် ပြန်သွားကြတာ ပြန်မလာသေးဘူးလား...”

“မလာကြသေးပါဘူး မင်းတရား၊ ဥတ္တရတပ်မမှုံး သမိန်ပါလလဲ လိုက်သွားပါတယ်”

“ဟား . . . ဟား . . . ဟား . . . ဟား . . . ”

သေရည်ခွက်ကို အရှင်ပြင်းစွာ ဆောင့်ချလိုက်သည်။ ရွှေရေးခွက်ထဲမှ သေရည်စက် အချို့ နိန္ဒာ၏ မျက်နှာဆီသို့ စင်သွားသည်။ နိန္ဒာသည် မျက်နှာပေါ်က သေရည်စက်ကို မသုတ်။ သမိန်စက္ကဝတ်၏ နီရဲဝေသီနေသည့် မျက်လုံးများကို အကဲခတ်ကြည့်နေသည်။

သေခွက်ကို လုမ်းယူလိုက်သော သမိန်စက္ကဝတ်၏ လက်များမှာ မူးယစ် ခြင်းဖြင့် ဆုတ်ဆိုင်းတုန်နှေးနေသည်။ ယိမ်းယိုင်ဖိတ်စင်စွာဖြင့် သေခွက်ကို နှုတ်ခမ်းဆီသို့ လုမ်းယူလိုက်သည်။ နှုတ်ခမ်းထောင့်စွာန်း နှစ်ဖက်မှ သေရည် မရှိတော့သော သေခွက်ကို ထောင့်တစ်နေရာသို့ လွှင့်ပစ်လိုက်သည်။

“ဒီမှာ . . . နိန္ဒာက်ဆုံးတော့ သမိန်စက္ကဝတ် အနီးမှာ သင် တစ်ယောက်ပဲ ရှိတော့တယ်၊ အားလုံး နေပြည်တော်ကို ပြန်ကုန် . . . ကြ . . . ”

“ပြန်ကြပါစေ မင်းတရား . . . ပြန်ကြပါစေ”

“ဟုတ်တယ် . . . ပြန်ကြ . . . ပြန်ကြ . . . । ကျွန်ုပ်နဲ့အတူ သင်ရယ်၊ သေရည်ရယ်ရှိရင် တော်ပြီ . . . ဒီမှာ . . . နိန္ဒာ နားထောင်စမ်း၊ သီလဝါကျွန်း စစ်ပွဲတုန်းက အင်အားကြီးတဲ့ ရန်သူတွေကို ကျွန်ုပ် ရွှေပျော်ချံချုံ မောင်းထုတ် လိုက်တာ သင်သိတယ် မဟုတ်လား”

“ကျွန်ုပ်မျိုး သိပါတယ် မင်းတရား”

သမိန်စက္ကဝတ်၏ စကားပြောသံမှာ တဖြည်းဖြည်း လေးလံထိုင်းမှုင်း လာသည်။ အချို့ စကားလုံးများတွင် အသံထွက်များ မှားလာသည်။

“သီလဝါကျွန်း စစ်ပွဲထက် နှစ်ဆာ သုံးဆာ ဆယ်ဆ ကြီးမားတဲ့ စွမ်းပကားမျိုးနဲ့ ဒင်းတို့ကို ကျွန်ုပ် မောင်းထုတ်လိုက်မယ် . . . သိလား . . . ”

“ဇော်မယ်က ရန်သူတွေကိုလား . . . မင်းတရား”

“သွားစမ်း . . . ဘယ်က ရန်သူတွေလဲ . . . သမိန်စက္ကဝတ်ရဲ နိုင်ငံတော် ကို ဘယ်သူမှ မလာရဲပါဘူး၊ ရန်သူဟာ အပြင်က မဟုတ်ဘူး၊ အတွင်းမှာ အတွင်းမှာ ပါဒိန်ငံတော် အတွင်းမှာ၊ နားလည်ရဲ့လား . . . ”

“နားမလည်တတ်ကြောင်းပါ မင်းတရား . . . ”

“နိန္ဒာ . . . သင်လဲ လူဖျင့်း လူည့်း လူအပဲ၊ ဟို ပါဒိန်းတော်ထဲက တော်ကြီးပျားထက် အဆိပ်ပြင်းတဲ့ မိန်းမနဲ့ သူ့လူတွေလေ၊ ဗညားမွန်တော်တို့၊ သမိန်ပြတ်တို့၊ သူတို့တွေပေါ့၊ သိလား၊ ဘယ်က ဇော်မယ်ကမှ ရန်သူမလာဘူး၊

ဒင်းတို့ စစ်သည်ပိုလ်ပါ စုဆောင်းချင်လို့ အင်းမယ်ရန်သူဆိုတာ အမည်တပ်ပြီး  
လူတွေကို စုတာ နားလည်လား . . . နားလည်လား . . . ဟား . . . ဟား . . . ”

“ဖြစ်နိုင်ကောင်းပါတယ် မင်းတရား”

“ဖြစ်ကိုဖြစ်နေတယ်၊ အစ်မတော်ဟာ . . . ထို့ . . . အစ်မတော်လို့ ခေါ်  
ရမှာတောင် စက်ဆုပ်တယ်၊ အဲဒီပင်တိုင်နှစ်းထဲက မိန်းမဟာ ပါဒါထိုးနှစ်းကို  
လို့ချင်နေတာ သိလား၊ ကျွန်ုပ်ကို ဖယ်ရှားချင်နေတာ၊ ငှဲ့စမ်း . . . သေရည်  
ထပ်ငှဲ့စမ်း . . . နေ့ . . . နေ့ . . . မငှဲ့နဲ့တော့၊ ရွှေတကောင်းပေးစမ်း . . . ”

သမိန်စက္ကဝတ်သည် ရွှေတကောင်းကို လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်  
လျက် သေရည်ကို တသွင်သွင် မေ့လိုက်သည်။ ထို့နောက် ရွှေတကောင်းကို  
သလွန်ပေါ်သို့ ပစ်တင်လိုက်သည်။

“ဟေ့ . . . ဟိုဟာ . . . အိပ်ဖန်တော်မျှူးလား . . . သွားစမ်း . . . ထပ်ယူခဲ့”

“သင့်တော်လောက်ပါပြီ . . . မင်းတရား . . . ”

“နိုန္တ် . . . သင်က ကျွန်ုပ်ဆန္တကို ကန့်လန့်ဖြတ် ကာဆီးတာလား”

“မင့်ကြောင်းပါ . . . မင်းတရား”

“ဒီမှာ နားထောင်စမ်း . . . နိုန္တပန်းချိုကျော်ရဲ့ ဟောင်းစလွှယ်ရွှေကြီး ဟာ  
ဘယ်လောက် အဖိုးတန်မလဲ၊ အဲဒါထက် ပိုပြီး အဖိုးထိုက်တန်တဲ့ ရွှေငွေကို  
သင်ထုတ်ယူစမ်း၊ ကြားလား၊ သိလဝါကျွန်ုပ်းပေါ်က ရုပ်တုလေးခုအောက်မှာ  
ရွှေငွေရှိတယ်ဆိုတာ သိတယ်မဟုတ်လား၊ ဒီမယ် စစ်သည်ရဲ့မက် စုဆောင်း  
တယ်ဆိုတာဟာ ဟို ပါဒါနှစ်းတော်က မိန်းမနဲ့ သူ့လူတွေလို့ မရှိတဲ့ ရန်သူကို  
အကြောင်းပြနေစရာ မလိုပါဘူး၊ ရွှေငွေနဲ့ အခကြေးပေးလိုက်ရင် လို့ချင်သလောက်  
ရတယ် သိလား၊ သမိန်စက္ကဝတ်မှာ ဘုရင့်ရာအောကာ ရှိတယ်၊ ရွှေငွေဘဏ္ဍာ  
ရှိတယ်၊ ဒင်းတို့ ငံ့ကို မယူဉ်နိုင်ဘူး၊ သတ္တာဓနလေးတော်ပေးစမ်း၊ နာရဒ  
လျေတော် ပြင်စမ်း၊ ပါဒါနှစ်းတော်က လူတွေရဲ့ လည်မျိုးကို ဟောဒီလို့ . . .  
ဟောဒီလို့ . . . ”

သမိန်စက္ကဝတ်သည် လက်နှစ်ဖက်ကို လေထဲတွင် ငွေ့ရမ်းလျက်  
သလွန်ပေါ်သို့ လဲကျွေသွားသည်။ ရွှေကြီးသိုင်းချုည်သည့် ခြေနင်းသည် ကတိုပါ  
မြှုအုံးပေါ်တွင် တင်လျက်သား ဖြစ်သွားသည်။

ရွှေတကောင်းကို ယူလာသည့် အိပ်ဖန်တော်မျှူးအား နိုန္တက အပြင်  
ထွက်သွားရန် လက်ပြုလိုက်လေသည်။

\*

\*

\*

ဂုမ်းမြို့ကင်းတပ်သည် မှုံးဝန်းမြစ်၏ မြောက်ဘက်မြစ်ရှိုး တစ်လျှောက် တွင် ရှိသည်။ ဂုမ်းမြို့ကင်းတပ်ရှိရာ မှုံးဝန်းကမ်းရှိုးတွင် ဂုဏ်ကျောက်နှင့် ပင်လယ်ဖက်မှ ပါလာသော ကျောက်တုံးများ ပေါ်များသည်။ ကင်းတပ် သုံးဆယ့် ရှစ်ထပ်တွင် ကျောက်တန်း သုံးဆယ့်ရှစ်ထပ် ထပ်ဆင့်ရင်ထားသည်။ ဂုမ်းမြို့သည် ကျောက်တန်းမြို့ဟု ခေါ်ရမတတ် ဖြစ်နေသည်။

ရသေ့ဂူတောအုပ်ပတ်လည်တွင်လည်း ကင်းတပ်သုံးတပ် ထပ်ချထားသည်။

ရေကျိုးနှင့် မြေကျိုး အထပ်ထပ်တွင် လျောတပ်နှင့် မြင်းသည်တပ်များ အဆင့်ဆင့် တပ်စွဲနေသည်။ ပါဒိနိုင်ငံတော်၏ အရပ်လေးမျက်နှာအနက်မှ သုံးဖက်သော မျက်နှာတို့တွင် အစီအရင်များ ပြီးစီးနေပြီ ဖြစ်သည်။

ကျွန်ုတ်ဖက်သော အရပ်တစ်မျက်နှာကား.. . အနောက်ဖက်မျက်နှာ၊ မှုံးဝန်းမြစ် အကြော်ဒေသ၊ ပင်လယ်နှင့် နီးကပ်ရာဒေသ၊ သီလဝါကျွန်း။

အနောက်မျက်နှာနှင့် ပါဒေပြည်တော်သည် အဆက်အသွယ် အစီအမံကင်းပြတ်နေသည်။ နေပြည်တော်မှ လျောတပ်အချို့ မှုံးဝန်းမြစ်ကို စုန်ဆင်း၍ သီလဝါကျွန်းသို့ ထွက်ခွာသွားကြသည်။ လျောတော်တပ်မမှုံးများလက်ထဲ ၌ နှင့်ဟေမှု၏အမိန့်၊ သို့မဟုတ် ဓညားမွန်ထော်၏အမိန့်၊ သို့မဟုတ် တပ်မင်းကြီး သမိန်ပြတ်၏အမိန့် တစ်ခုခုကို ယူဆောင်သွားကြသည်။

သို့သော သီလဝါကျွန်း၏ အပြင်ဖက် အစွန်ခုံး ကျွန်းစောင့်တပ်ဖြစ်သော မဏီမတပ်မကိုလွှန်၍ ကျွန်းဆီသို့ သွားခွင့်မရကြ။

မဏီမတပ်မသို့ ရောက်ရှိလာကြသော လျောတော်တပ်များသည် ပါဒေပြည်တော်သို့လည်း ပြန်သွားခွင့်မရကြ။

သမိန်စက္ကဝတ်၏ အမိန့်တော်ဖြင့် မဏီမတပ်မသို့ ရောက်လာသမျှ သော နေပြည်တော် လျောတပ်များကို သိမ်းပိုက်လိုက်သည်။ နေပြည်တော်က နောက်ထပ် လျောတပ်များ ပို့လွှတ်၍ ဆက်သွယ်သည်။ ရောက်လာသမျှ လျောတပ်များကို သမိန်စက္ကဝတ် အမိန့်တော်ဖြင့် သိမ်းပိုက်လိုက်သည်။

နှင့်ဟေမှ ကိုယ်တိုင် သီလဝါကျွန်းသို့လာမည်ဟု အကြောင်းကြား လိုက်သည်တွင် သီလဝါကျွန်းမှ တပ်မှုံးတစ်ညီး ပါဒန်းတော်သို့ ရောက်လာသည်။

စစ်ရေးအစီအမံများ တိုင်ပင်ဆွေးနွေးသည့် ပါဒန်းတော်ညီလာခံ ခန်းမဆောင်အတွင်း နှင်းဟေမာ၊ ဗညားမွန်ထော်၊ သမိန်ပြတ်နှင့် အခြား ပါဒန်းတော် ပိုလ်မင်း၊ တပ်မင်းများ၊ အစုံအညီရှိနေသည့်အချိန်တွင် အရေး တကြီး ရောက်လာကြခြင်း ဖြစ်သည်။

သီလဝါကျွန်းမှ တပ်မျိုးငယ်သည် သမိန်ပြတ်လေက်တွင်းသို့ သဝဏ်လွှာ တစ်ခု ဆက်လိုက်သည်။ သမိန်ပြတ်မှုတစ်ဆင့်၊ ဗညားမွန်ထော်မှုတစ်ဆင့် နှင်းဟေမာသို့ လက်ဆင့်ကမ်းသည်။ နှင်းဟေမာက သဝဏ်လွှာကို မဖွံ့ဖြိုးသေး ဘဲ တပ်မျိုးငယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“သင်... ဘယ်တပ်ဖွဲ့ကလဲ”

“သီ... သီလဝါကျွန်းကပါ သခင်မ ဘုရား”

“ဒီသဝဏ်က ဘာလ”

“သမိန်စတ္တဝတ် ဘုရင်မင်းမြတ်ရဲ့ သဝဏ်ပါ သခင်မ”

နှင်းဟေမာသည် သဝဏ်လိပ်ကို စိမ်းစိမ်းကြည့်၍ ဗညားမွန်ထော်ကို ပြန်ပေးလိုက်လေသည်။

“နှုန်းရင်းဝန်ကြီး သဝဏ်ကို ဖတ်ပါ”

ရွှေပိန်းချ သဝဏ်လွှာ၏ အဖုံးကိုဖွံ့ဖြိုး အထဲမှ သဝဏ်လိပ်ကို ဖြည့်ချ လိုက်သည်။ အားလုံးသည် ဗညားမွန်ထော်၏ အသံကို စူးစိုက်လိုက်ကြလေ သည်။

**ပါဒန်းတော်တွင် ရှိနေကြသူများထံ**

သီလဝါကျွန်းရောက် ကျွန်းရို့ သမိန်စတ္တဝတ်ဘုရင်မင်းမြတ် သဝဏ် လွှတ်ရောက်လိုက်သည်မှာ... .

င်းမယ်ရန်သူများ ချိုလာပြီဟုသော အရေးသည် မမှန်ကန်သော သတင်းလွှင့်မှုဖြစ်သည်။ တိုင်းတစ်ပါး ရန်သူအရေးကို အကြောင်းပြ ၍ ရဲမက်အင်အား စုရောင်းကို ကျွန်းပို့ဆောင်ရွက်သော်လည်းကောင်း၊ ရဲမက်အင်အား စုရောင်းပြုသော အမြဲးမြဲမှု အမြဲးမြဲမှု ဖြစ်သည်။ သင်တို့သည် ကျွန်းရှိနေရာ သီလဝါ ကျွန်းသို့ စစ်ကုအလို့ကြာလည်းကောင်း၊ စစ်ရောသံတော်ဆင့် အလို့ကြာ လည်းကောင်း ရဲမက်များ၊ လျေများ ပို့လွှတ်ခွင့်မရှိ။ ထို့ကိုသော် ကား ပါဒနိုင်ငံတော်၏ သက်ဦးဆံပိုင် ကေရာင် အာကာတော်သည်

ဘုရင်မင်းမြတ်ဖြစ်သော ကျွန်ုပ်အထံတွင်သာ တည်သည်။ ကျွန်ုပ်  
မရှိသော ပါဒန်းတော်တွင် မည်သည့်အာဏာတော်မျှ၊ မည်သည့်  
န်းတော်သား န်းတော်သူ၏ အမိန့်မျှ မသက်ရောက်စေရာ၊ အကယ်  
တန္တုအရေးအရာပေါ်လာသည် ဆို ၈၀၊ သီလဝါကျွန်းရုံ  
ဘုရင်မင်းမြတ်ထံမှ အမိန့်ကိုသာ သင်တို့၊ စောင့်ဆိုင်းရမည်။  
ဤသဝက်သည် ဘုရင်မင်းမြတ်၏ အမိန့်တော်။  
ဤသဝက်ကို ပယ်ရှားသသူမှန်သမျှသည် ဘုရင်မင်းမြတ်၏ အမိန့်  
တော်ကို ဖိဆန်သူ။

ပါဒနိုင်းတော်၏ သက်ဦးဆံပိုင်  
သီလဝါကျွန်းရောက်-  
သမိန်စဉ်ဝတ် ဘုရင်မင်းမြတ်။

ခေါ်မျှ တိတ်ဆိတ်သွားသည်။

သဝက်ပါ စာလုံးများသည် ပါဒန်းတော် ညီလာခံခန်းမ၏ တိုင်လုံးများ  
တွင် တိတ်ဆိတ်စွာ ပဲတင်ရှိကြနေသည်၌။

တင်းမာပြင်းထန်သော သမိန်စဉ်ဝတ်၏ သဝက်သည် အရှင်မ  
နှင့်းဟေမာ၏ ဒေါသအမျက်ကို ရှိက်ပုတ်လေပြီဟူသော စိုးရိုးမှုများဖြင့်  
အားလုံးသည် နှင့်းဟေမာကို မရဲတရဲ ကြည့်မိကြသည်။

အမှုတော်ထမ်း ရင့်ကျက်ပြီဖြစ်သော န်းရင်းဝန်ကြီး ဗညားမွန်ထော်  
ကမူ ပါဒနိုင်းတော်တည်းဟူသော ဂုဏ် ခြေသံနှစ်ကောင် ခိုအောင်းလေပြီဟု  
တွေးလိုက်မိသည်။ တစ်ကောင်သော ခြေသံကား သဝက်စေသော သမိန်စဉ်ဝတ်  
တစ်ကောင်သော ခြေသံကား မိမိရှုံးမှု၊ သလွန်ထက်မှ နှင့်းဟေမာ။

သဝက်ယူလာသူ တပ်မျှုံးယောကား ဆောက်တည်ရာ ကင်းမဲ့လောက်  
အောင် တုန်တုန်ယင်ယင် ဖြစ်နေလေသည်။

“န်းရင်းဝန်ကြီး၊ အဲဒီ သဝက်ပေးစမ်းပါ”

မိုးကြီးလျှပ်စီးကို မျှော်လင့်ထားသော်လည်း သလွန်ထက်မှ အသံကား  
ဆောင်းဦးရာသီ၏ လေည်းဖြစ်နေသည်။

ဗညားမွန်ထော်သည် အဆိပ်ပြင်းသော တစ်စုံတစ်ခုကို ကိုင်တွယ်

ပေးဆက်နေရသလို သဝဏ်ကို နှင်းဟေမာ လက်ထဲသို့ ပေးလိုက်သည်။ နှင်းဟေမာကမူ သာမန်လှပ်ရှားမှုမျိုးပြင့် သဝဏ်ကို လုမ်းယူလသည်။

နှင်းဟေမာသည် သဝဏ်၏ အပေါ်ဖက် ထောင့်စွန်းနှစ်စကို ခပ်ဖွံ့ဖြုတ်ကိုင်လိုက်သည်။ ဒေါသအမျက်တို့အစား အေးဆေးတည်ပြုမြှင့်သော အပြုး တစ်ခုသာ မျက်နှာပေါ်တွင် ကျရောက်နေသည်။

မည်သူမျှ မမျှော်လင့်သော လှပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။

နှင်းဟေမာသည် သဝဏ်၏ အပေါ်ထောင့်စွန်း နှစ်စကိုကိုင်ရင်း . . . အလယ်တည့်တည့်မှ ဆုတ်ဖြဲ့လိုက်သည်။ ပြင်းထန်သော စာလုံးများကို သယ်ဆောင်လာသည့် သမီန်စက္ကဝတ်၏ သဝဏ်သည် ထက်ခြမ်းစုတ်သွားသည်။

“ရော့. . . ဗညားမွန်ထော်၊ ရွှေဘူးထဲပြန်ထည့်ပြီး ပို့လွှတ်တဲ့ လူဆီ ပြန်ပေးလိုက်ပါ အော်. . . နော်း. . . နော်း. . . ထက်ခြမ်းစီ ဖြစ်နေတဲ့ သဝဏ်ပေါ်မှာ သခင်မရဲ့ တံဆိပ်တော်ကိုလဲ ခတ်နိုင်ပေးလိုက်ပါ. . . ”

တည်ပြုမြှင့်သော လေသံ၊ အေးဆေးသော လှပ်ရှားမှုနောက်ကွယ်မှု အင်အားကြီးမားသော တစ်စုံတစ်ခုကို နားလည်လိုက်ကြသည်။ ဗညားမွန်ထော်သည် နှင်းဟေမာကို ပို့၍ ယုံကြည်သွားသည်နှင့်အမျှ ပို့၍လည်း ခန့်ညားသွားသည်။

တပ်မျူးငယ်သည် ဗညားမွန်ထော်ပေးသော ရွှေဘူးကို တဆတ်ဆတ်တုန်သော လက်အစုံဖြင့် ယူလိုက်ပြီးနောက် ညီလာခံခန်းမတွင်းမှ ကမူးရှားထိုးထွက်သွားလေသည်။

“ကဲ. . . ဗညားမွန်ထော်တို့၊ သမီန်ပြတ်တော်း. . . ကြားကြ မြင်ကြတဲ့ အတိုင်းပဲ၊ အနောက်ဘက်မျက်နှာ သီလဝါကျွန်းကတော့ သုံးမရတဲ့ ချွဲ့စေးခံတပ်လို ဖြစ်သွားပြီ၊ သေရည်ရှား နန်းစောရှင်ကို ဘာမှထည့်တွက်မနေကြနဲ့တော့၊ ရှိပြီး စစ်မျက်နှာအရုံအတားတွေကိုပဲ စွဲစွဲစပ်စပ်ထပ်ပြီး စီရင်ကြ၊ အင်း. . . အမီန်တော် တစ်ခုတော့ ထပ်ပြီး ဆင့်ရပေမယ်၊ အခု သီလဝါကျွန်းမှာ ရဲမက်လျော့တော်အင်အား ဘယ်လောက်ရောက်နေပြီလဲ. . . ”

သမီန်ပြတ်ကေ မဆိုင်းမတွေ ဖြေလိုက်သည်။

“ကျွန်းစောင့်တပ်မ လေးခုအတွက် ပို့လွှတ်ရတာနဲ့ နောက်ထပ်ဒီကနေပြီး င်းမယ် ရန်သူအရေးအတွက် သတင်းပို့လွှတ်ရတာတွေ အားလုံး

ဆိုရင် အခု သီလဝါကျွန်းမှာ ရဲမက်လေးထောင်၊ လျှတော်နှစ်ရာ၊ ရောက်နေပါတယ်... သခင်မ... ”

“အဲဒီ ရဲမက်လေးထောင်ဟာ ပါဒေပြည်တော် အင်အားရဲ့ ဘယ် အစိတ်အပိုင်းကနေ ခွဲဝေပို့လွှတ်လိုက်ရတာလဲ... ”

“နှစ်းတော်စောင့် တပ်မထဲက တစ်ထောင်၊ ဂုမ်းမြို့၊ အင်အားထဲက နှစ်ထောင်နဲ့ သမိန်ပါလ တပ်မထဲက တစ်ထောင်ပါ လျှတော်ကတော့ မျှော်ဝန်းမြစ်ရှိုးဒေသနဲ့ ပါဒေပြည်တော်တစ်ဗုမ်း နယ်အရပ်ရပ်ချထားတဲ့ လျှတပ်တွေ အားလုံးဆိုက အညီအမျှ ခွဲဝေပေးလိုက်ရတာပါ သခင်မ... ”

“အင်း... ဒါတော့ နည်းနည်းဆိုးတဲ့ အချက်ပဲ... ဒီမှာ အရေးကြီးတဲ့ နေရာတွေထဲက အကောင်းဆုံး အင်အားတွေ လျှော့သွားတာပေါ့... ဟူတ်လား”

**နှင့်းဟေမှေ၏ အမေးကို အားလုံးက တိတ်ဆိုတ်ခြင်းဖြင့် ဝန်ခံလိုက်  
ကြသည်။**

“သမိန်ပြတ်ဇဲ”

“မှုန်ပါ... သခင်မ”

“ကျောက်ထိုးတွေမှာ ချိတ်ဆဲခဲ့တဲ့ သားရေချပ်တွေအရ ရဲမက်အင်အား စုဆောင်းရရှိရဲ့လား”

“လျှော့ဆော်တဲ့ အမိန့်တော် ဖြစ်တဲ့အတွက် ကျွန်ုပ်လောက်ဖွယ်ရာ မရသေးပါဘူး သခင်မ၊ နိုင်ငံတော်သားတွေဟာ အကြောင်းအမျိုးမျိုးအရ လွှာဖယ်နေကြပါတယ်”

“အင်း... ဒါဖြင့်ရင် တစ်မျိုးတစ်မည် ပြင်ဆင်ရမှာပေါ့လေ၊ သီလဝါကျွန်းကို ပို့လိုက်ရတဲ့အတွက် လျှော့သွားတဲ့ အင်အားကို ဖြည့်ဖို့ အရေးကြီးပေတယ်၊ ဒီလို အမိန့်ထုတ်လိုက်... သမိန်ပြတ်ဇဲ ဓားတစ်စင်း၊ မြင်းတစ်ဇ်၊ ဒိုင်းတစ်လွှာ၊ လုံတစ်ရှိုး၊ နိုင်နှင့်သူမှုန်သမျှ သုံးရက်အတွင်း ပါဒေတပ်မရဲ့ အမှုတော်ကို ထမ်းချက်ရမယ်လို့... ကြားလား”

“ကောင်းပါပြီ သခင်မ... ”

“ကိုင်း... ကိုယ့်အစိအရင် ကိုယ်ကျွွန်အောင်သာ စီမံကြပေတော့... သီလဝါကျွန်းက သေရည်ရှုးကို မေ့ပစ်လိုက်ကြ... ”

ပါဒေနှစ်းတော်အတွင်း၊ နှစ်းတော်အပြင်၊ နေပြည်တော်တစ်ဗုမ်း၊ မြို့တော်ငယ်များ၊ မျှော်ဝန်းမြစ်ရှိုး တစ်လျှောက်သို့ ညွှန်သည် ခါတိုင်းကဲ့သို့ပင်

ည်သာစွာ ရောက်ရှိလာသည်။ ထွန်းညီလိုက်ကြသော မီးရောင်တို့သည်လည်း ခါတိုင်းကဲ့သို့ပင် ဖြစ်သည်။ သို့သော လင်းလက်သော မီးရောင်တို့သည် စစ်ကို င့်လင့်နေသော နိုင်ငံတော်၏ မျက်လုံးများအဖြစ် ခါတိုင်းထက် ပို၍ နိုက်နေကြသည်ဟု ထင်ရလေသည်။

\* \* \*

“အာကာရှုခန်းမဆောင်” အလယ်ပဟို၌ ဒီပါသည် ကျောက်ရှပ် တစ်ရှပ်လို ရပ်နေမိသည်။ အစဉ်အဆက် ပန်းချိကျော်တို့၏ ပုံလွှာတို့ဖြင့် လှပစွာ ဝေဆာခဲ့သော အာကာရှုသည် ဒီပါအတွက် အကျည်းတန်နေလေပြီ။

ဝန်းကျင်ပဲယာ နံရုံများပေါ်တွင်လည်း ပုံလွှာတို့မရှိကြတော့။ ခန်းမ အလယ်တွင်လည်း ပုံလွှာတို့ မရှိကြတော့။ မီးရောင်အောက်တွင် ပုံလွှာမှ ဆေးရောင်များ ဆိတ်သုည်းနေပြီး လူပ်ရှားနေသော အရိပ်များသာ နံရုံပေါ်တွင် ကျရောက်နေသည်။

ပန်းချိကျော်တို့၏ အနုပညာ ဝိညာဉ်များဖြင့် တိတ်ဆိတ်ခဲ့ပေသော အာကာရှုတွင် ယခုအခါ ဓားသွားချင်း ရှိက်ခတ်သံ၊ ဓားသွားနှင့် ဒိုင်းလွှာထိ ခတ်သံ၊ ဒိုင်းလွှာချင်းတွန်းဖယ်သံ၊ လှုရှိုးချင်းလွှဲပုံတ်သံ၊ စက်ကွဲ်းတွင် မြားတံ တို့ စွဲဝင်သံ၊ လေးညီးကြီးတို့ တုန်ခါသံ. . . ။

ဒီပါရပ်နေသည့် နေရာသည် အာကာရှု၏ အလယ်ပဟိုဖြစ်သည်။ နှစ်တောင်ခန့် ခုံမြှင့်တစ်ခုပေါ်တွင် ဖြစ်သည်။ ထိုနေရာမှာနေ၍ အာကာရှု အတွင်း နေရာအာလုံးကို ထင်ထင်ရှားရှား မြင်နိုင်သည်။

ပန်းချိကျော် နရိန္ဒရေးဆွဲခဲ့သော ပုံလွှာတူကားချုပ် ထားသောနေရာတွင် ရဲမက်နှစ်ညီးသည် ဒိုင်းလွှားကိုယ်စိ ဝါးကိုယ်စိဖြင့် လေ့ကျင့်နေကြသည်။ ပန်းချိကျော် ဘိုးမွန်ခေါက်၏ ပုံလွှာများ အများဆုံး ချိတ်ဆွဲခဲ့ရာ အရှေ့ဘက် နံရုံစွဲတွင်ကား လေးသည်တော်တို့က စက်ကွဲ်းလေးပစ်ကျင့်နေကြသည်။ မြောက် ဘက်မှုခ်ဝါဒ နံရုံတွင်မူ လှုရှုည်ကိုင်ရဲမက်အစုစုတို့အား အကြပ်မျှုးတစ်ယောက် က အော်ဟန် အမိန့်ပေးနေသည်။ ထိုနေရာကား ယခင်က ပန်းချိကျော် အနုပိယ ၏ လက်ရာများ ထားရှိခဲ့ဖူးသည့် နေရာဖြစ်သည်။

ခမ်းနားကြွယ်ဝသော ပန်းချိလက်ရာများ ကိုန်းဝပ်စံပွားယဲ့သည့် နေရာတိုင်းတွင် ဓားလုံး လေးမြားသံ၊ ဒိုင်းလွှားသံ၊ အကြပ်မျှုးတို့၏ အမိန့်ပေးသံ၊ အော်ဟန်ကြံးဝါးသံများက အစားဝင်နေသည်။ တစ်ခါတစ်ရုံ လေ့ကျင့်

တိုက်ခိုက်ရင်းမှ ဒက်ရာရသွားသော ရဲမက်တို့၏ အော်ဟစ်သံများ ပေါ်ပေါက်လာတတ်သည်။ တစ်ခါတစ်ရုံ အာကာရွှေ၏ အရွှေဘက်မှုခံကွင်းပြင်ဆီမှုမြင်းဟီသံတို့ လွန်လာတတ်သည်။ အာကာရွှေ အရွှေဘက်မှုခံကွင်းပြင်သည် ယခင်ကမူ စိမ်းညှို့သော မြိုက်ခင်းဖြင့် ဟင်းလင်းပွင့်သော မိုးကောင်းကင်ကို မျက်စိတစ်ဆုံး မြင်နိုင်သည့် မြင်ကွင်းပြင်၊ ယခုမှ စစ်မြင်းများ ထားရှိရာ မြင်းအောင်း၊ မြင်းစီးရဲမက်များ လေ့ကျင့်ရာ ရင်ပြင်။

ဒီပါသည် ကြားရသော အသံများ၊ မြင်ရသော မြင်ကွင်းများ၏ မလိုလား မနှစ်ခြိုက်ခြင်းများစွာဖြင့် လက်အစုံကို တင်းတင်းဆုပ်လိုက်မိသည်။

သို့သော် . . .

လက်ချောင်းနှင့် လက်ဖဝါးတို့ ပကတိ အသားချင်း မထိတွေ့ရ။

အထိအတွေ့သည် အေးစက်မာကြောနေသည်။

သူ့လက်ကို သူင့်ကြည့်လိုက်မိပြန်သည်။ ထိုအခါမှုပင် ဒီင်းလွှား လက်ကိုင်ကို ကိုင်တွယ်ရာ၌ ဓားရှိုးလှုရှိုးကို ကိုင်တွယ်ရာ၌ မထိခိုက် မနာကျင် စေရအောင် ဝတ်ဆင်ရသည့် သံနှစ်းခတ် လက်အိတ်စွဲပို့ကို မိမိလက်တွင် ဆင်မြန်းထားရကြောင်း သတိရလိုက်မိတော့သည်။

သံနှစ်းခတ် လက်အိတ်စွဲပို့ဝတ်ထားသော လက်ချောင်းနှင့် လက်ဖဝါးပြင်ကို ဖြန့်ချွေကြည့်မိသည်။ ထို့နောက် စက်ဆုပ်စွာဖြင့် လက်တို့ကို နောက်သို့ ဖယ်ရှားလိုက်သည်။

“ဆေးစပ်အင်တုံ၊ စုတ်တံနဲ့ ကားချုပ်တွေကို ကိုင်ခဲ့တဲ့ လက်တွေ. . . ငါလက်တွေ၊ အခု သံနှစ်းခတ် လက်အိပ်စွဲပို့နဲ့ ပြီးတော့. . . ”

မိမိကိုယ်ကို မိမိ သုံးသပ်ကြည့်ပြန်မိသည်။

တပ်မျူးငယ်တစ်ဦး၏ ချုပ်ဝတ်တန်ဆာများ အပြည့်နှင့်. . . ပခုံးသိုင်း ခါးစည်း၊ လက်ကြပ်၊ ခြေဝတ်အပြည့်အစုံ ဆင်ယင်လျှက်၊ ဆေးစပ်အင်တုံ ကားချုပ်တို့ ထည့်ထားသော ဖျော်အိတ်ကိုသာ ထမ်းပိုးခဲ့သော ပခုံးထက်တွင် လေးလံသော ဓားရှည်တစ်ချောင်းကို လွယ်ထားလျှက်။

“ဒီများ. . . ဒီပါ၊ မင်း. . . အခု အိပ်မက်မက်နေသလား၊ ကမ္မာလောက အသစ်တစ်ခုကို ရောက်နေတာလား၊ မင်းဟာ ပန်းချိရေးတဲ့ အနာပညာသမား၊ အခုတော့ မင်းဟာ မင်းရဲ့ စုတ်တံတွေ ဆေးစပ်အင်တုံတွေ စွန့်လွှတ်ထားရပြီ၊ ဒီ. . . အာကာရွှေထဲများ. . . ”

ဒီပါ၏ ဆူလိုက်သော အတွေးတို့ကို အသံတစ်သံက ဖြတ်တောက်လိုက်သည်။

“တပ်မှူးလေး၊ မြင်းစီးရဲမက်တွေ လေ့ကျင့်ဖို့ အမိန့်ပေးလိုက်ရတော့ မလား...”

ရွှေမှောက်ရောက်လာသောသူကို ဒီပါင့်ကြည့်လိုက်သည်။ အကြပ်မှူးတစ်ဦးဖြစ်သည်။

“ဟင်... ဘာလဲ”

“မြင်းစီးရဲမက်တွေ လေ့ကျင့်ဖို့ အမိန့်ပေးလိုက်ရတော့မလား”

အကြပ်မှူးသည် ဒီပါ၏ ခွင့်ပြုမိန့်ကို တောင်းခံနေလေသည်။

“အင်း...”

မေးခွန်းတစ်ခုဖြစ်သောကြောင့် အဖြော်၏ အထိမ်းအမှတ်အဖြစ် ‘အင်း’ ဟု ပြောလိုက်သော်လည်း ဘာကိုမေး၍ ဘာကိုဖြောလိုက်မိသည်ကို ဒီပါ သတိမထားမိခဲ့။ လှည့်ထွက်သွားသော အကြပ်မှူး၏ ကျောပြင်ကို အဓိပ္ပာယ်မဲ့စွာ ငေးစိုက်ကြည့်နေမိသည်။ အကြပ်မှူးသည် အာကာရွှေ ခန်းမ၏ အရွှေ့ဘက်မှု၏အနီးသို့ ရောက်သောအခါ ခြေအစုံကို တောင့်တင်းစွာရပ်၍ အသံနက်ကြီးဖြင့် အော်လိုက်လေသည်။

“အာကာရွှေတပ်မှူးလေး ဒီပါရဲ့အမိန့် မြင်းစီးရဲမက်တွေ ကွင်းပြင်မှာ လေ့ကျင့်ဖို့ စုရံးကြုံ...”

“အာကာရွှေ တပ်မှူးလေးဒီပါ...”

ဒီပါသည် ထိုအမည်ကို စိတ်ထဲမှလိုက်၍ ခေါ်မိသည်။ မိမိအမည်ရှုံးမှ “အာကာရွှေ တပ်မှူးလေး”ဟူသော ဝိသေသကို ထည့်သွင်းခဲ့ရသည်ဖြစ်စဉ်ကို ပြန်၍ သတိရလိုက်မိသည်။

“ဓားတစ်စင်း၊ မြင်းတစ်ဇော်၊ ဒိုင်းတစ်လွှား၊ လုံတစ်ရှိုး မည်သည့်အမျိုးအစားကိုမဆို နိုင်နင်းသသူမှုန်သမျှ ပါဒတပ်မသို့ ဝင်ရောက်အမှုထမ်းရမည်။ ပါဒနန်းတော်နှင့် သက်ဆိုင်သသူ ယောက်နှားတိုင်းသည် ရွှေနန်းတော်မှ ထုတ်လွှာတ်ပေးအပ်သော အမိန့်အရ သက်ဆိုင်ရာအဆင့်အတိုင်း တာဝန်ထမ်းရမည်။ မည်သမျှ မည်သည့်အကြောင်းနှင့်မျှ ဤအမိန့်တော်ကို လွှဲဖယ်ခြင်းမပြုရ၏ သခင်မ နှင်းဟော ကိုယ်တော်တိုင်းသော်မှပင် အစဉ်အဆက် နတ်ရွှာစံပါဒဘုရင်မင်းမြတ်တို့၏ ဝိညာဉ်တော်၌ ခိုလုံး၍ မိမိကျရောက်ရာ အရေးအရာ

ကို ထမ်းရွက်ရမည်။

တစ်ခဲနက် ထုတ်လွှင့်သော အမိန့်တော်အရ ပါဒနိုင်ငံတော်အတွင်းရှိ အရွယ်ရောက်ပြီး လုလင်တိုင်း လုမတိုင်းသည် ဆင့်ခေါ်ရာ တာဝန်ကို ယူကြရ သည်။ အိုးစားခန်းမတို့၌ မိန်းမပျို့ မိန်းမအို့ ကြီးငယ်တို့သည် ရိက္ခာအတွက် စုဆောင်းချက်ပြုတ်ကြရသည်။ လက်နက်ပစ္စည်းကို ထုလုပ်သော ပန်းပဲသမား၊ လျေလျှော်သမား၊ မြင်းဇော်းကို ထိန်းသိမ်းသော အမှုတော်ထမ်းသမားများမှ အပ ကျွန်းသော ယောက်ဗျားတိုင်းသည် စစ်ရေးလေ့ကျင့်မှုသို့ ဝင်ရောက်ကြ ခဲ့ကြရသည်။

ဗောင်းစလွှယ်ရွှေကြီးကို ရရှိခဲ့သော၊ ဘုရင့်နှုန်းသုံး ပန်းချိုင်းဖြင့်ခဲ့သော ဒီပါသည်လည်း ပါဒနေပြည်တော်တွင် အလိုက်ဖက်ဆုံးသော တာဝန်ကို ထမ်းရန် အမိန့်တော်ထုတ်ဆင့်ခြင်း ခံခဲ့ရသည်။ ဒီပါနေထိုင်ရာအေသမှာ မျှော်ဝန်းမြစ်ကမ်းဘေးရှိ ပို့ပေးရ။ အရှင်ဓမ္မဘဏာ၊ အရှင်ဗုဒ္ဓဘဏာတို့နှင့် အတူ ပို့ပေးရသည် ပါဒနိုင်ငံတော်၏ လူနေရပ်ရွာနှင့် သီးခြားကင်းလွတ် သော အေသဖြစ်သဖြင့် စစ်ရေးအမိန့်တော်သည် ပို့ပေးရနှင့် မသက်ဆိုင်။ သို့သော ဒီပါသည် ပို့ပေးရတွင် နေထိုင်သူ အရှင်ဓမ္မဘဏာ၏ တပည့်အနေ ဖြင့် မဟုတ်မှုဘဲ ဘုရင့်နှုန်းသုံး ပန်းချိုင်းဖြင့်အနေဖြင့်ကား အမိန့်တော်၏ နယ်နိမိတ်အတွင်းသို့ လိုအပ်စွာ မလွှာမသွေ့ ပါဝင်ကျရောက်ခဲ့သည်။

“ဘုရင့်နှုန်းသုံး ပန်းချိုင်း”သည် ပန်းချိုင်းတို့၏ ပို့ညာဉ်များ စုဝေးရာ ‘အာကာရွှေ’ခန်းမ၏ အကြီးအကဲ ဖြစ်သည်။ သို့မဟုတ် အာကာရွှေ အတွက် ပန်းချိုင်းဖြင့်သည် တာဝန်အရှိခုံး ဖြစ်သည်။

ထို့ကြောင့် ဒီပါသည် ‘အာကာရွှေ၏ တပ်မှုးလေး’အဖြစ်သို့။။။

အာကာရွှေ တပ်မှုး၏ လက်အောက်ခံအဖြစ် သက်ဆိုင်ရာ ရဲမက်အစု တို့ကို အုပ်ချုပ်သော အကြပ်မှုးတို့ အဆင့်ဆင့်ရှိသည်။ အဆင့်ဆင့်သော အကြပ်မှုးတို့ အပေါ်တွင် အာကာရွှေတပ်မှုးအဖြစ် ဒီပါ တာဝန်ထမ်းရသည်။

အသက်အရွယ်အရာ ကျွန်းမာသနစွမ်းမှုအရ ဒီပါသည် ‘ဓားတစ်စင်း မြင်းတစ်ကို၊ လုံတစ်ရှိုး’ဟူသော သတ်မှတ်ချက်တွင် အလိုအလျောက် ပါဝင်သွားသည်။ ထို့အပြင် ဒီပါသည် ဓားရေးကျွမ်းသူ၊ မြင်းစီးလိမ္မာသူ၊ လုံရေးထက်သူဟု မဆိုနိုင်သော်ငြား အများသူငါမျှလောက်တော့ ဓားရှိုး၊ မြင်းကို လုံရှိုးတို့ကို နိုင်နှင်းတတ်သည်ဟု အရှင်ဓမ္မဘဏာက ပြောခဲ့သည်။

သို့ဖြင့်ပင် ဒီပါသည် စုတ်တာ၊ ဆေးစပ်အင်တုနှင့်ကားချုပ်များကို စွန့်လွှာတ်လျက်၊ ချုပ်ဝတ်ကို ဆင်မြှင့်းလျက် ပုံလွှာကားချုပ်များ မရှိတော့သည့် အာကာရွှေ ခန်းမထဲတွင် အကြပ်များတို့ကို အမိန့်ပေးရသည့် အာကာရွှေ တပ်များလေး အဖြစ်သို့ ရောက်ခဲ့ရခြင်း။

အာကာရွှေတပ်များလေးအဖြစ် ဒီပါ ထမ်းဆောင်ရမည့် တာဝန်မှာ မိမိထက် အဆင့်ဆင့်သော တပ်များများက စီမံခန့်ခွဲလိုက်သော လေ့ကျင့်ရေး အစီအမံများအတိုင်း သက်ဆိုင်ရာ အကြပ်များတို့ကို အမိန့်ပေးရခြင်းသာ ဖြစ်သည်။ နံနက်တွင် တပ်များကြီးများ စုရုံးရာ နှစ်းတော်သို့ ဝင်ရသည်။ ထို့ နောက် အာကာရွှေ ခန်းမတပ်အတွက် လေ့ကျင့်ရန် စီမံခန့်ခွဲမှုကို ရယူရသည်။ ညနေတွင် တစ်နေ့တာ လေ့ကျင့်မှုနှင့် အင်အားအခြေအနေကို တပ်များကြီး များစုရုံးရာ နှစ်းတော်သို့သွား၍ ပေးပို့ရသည်။ စစ်ရေးအတွက် အကြံပြုစရာ၊ တောင်းခံလိုစရာရှိလျှင် ဆွေးနွေးတင်ပြနိုင်သည်။ နောက်တစ်နေ့တွင်လည်း နံနက်ပိုင်းတွင် နှစ်းတော်သို့သွား၊ စီမံခန့်ခွဲမှုယူ၊ ညနေပိုင်းတွင် တစ်ခေါက် ပြန်သွား၊ လေ့ကျင့်မှုနှင့် အင်အားအခြေအနေကို တင်ပြ၊ အကြံပြုတောင်းခံ၊ ဆွေးနွေးတင်ပြ။

နောက်တစ်နေ့နံနက်... । ညျေနေ... 。

“အာကာရွှေ တပ်စုများလေးဒီပါ”၏ နေ့စဉ်တပ်များတာဝန်မှာ. . . . . ထိုသို့။”

နှစ်းဆောင်တွင် အခြားတပ်များများက စစ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတောင်းခံ အကြံပြုကြသော်လည်း အာကာရွှေ တပ်များထံမှ မည်သည့် တစ်စုံတစ်ရာမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ခြော်။

“အာကာရွှေ တပ်စုများလေး”အဖြစ်သို့ ရောက်ခဲ့ရသည်၏ ရက်သတ္တပတ် နှစ်ပတ်လုံးလုံး ဒီပါသည် နံနက်တစ်ခေါက်၊ ညျေနေတစ်ခေါက် နှစ်းတော်သို့ သွားခြင်းမှအပ မည်သည်ကိုမျှ လုပ်ကိုင်စရာမရှိခဲ့။ စုတ်တာ၊ ကားချုပ်၊ ဆေးစပ် အင်တုကိုလည်း ကိုင်တွယ်ခွင့်မရှိခဲ့။ ဓားရှိး၊ မြင်းကော်၊ လုံသွားတို့သည်လည်း တပ်စုများ၏လက်နှင့် ဆုံးစည်းထိတွေ့သည်ဟု၍ မရှိ။

အာကာရွှေတပ်၏ အကြပ်တပ်များများသည် ဒီပါကို ပန်းချို့ကျော် အဖြစ် နှစ်သက်လို့လားကြသူများ ဖြစ်နေသည်။ တပ်များလေးတစ်ယောက် အဖြစ် ဒီပါသည် မိမိတို့အပေါ်တွင် ကျွမ်းကျင်နိုင်နှင့်စွာ အမိန့်ပေးစီမံခြင်း

မရှိသည့်အဖြစ်ကို လျှစ်လျှော့ထားနိုင်ကြသည်။ အနုပညာ၏ ဝိညာဉ်တို့က တဖျတ်ဖျတ် ကွန်များသော လက်တို့ပိုင်ရှင် ပန်းချိကျော်ဒီပါကို တပ်စုများလေး အဖြစ် လက်ခံရရှိခြင်းကိုပင် ကျေနပ်နှစ်သိမ့်မိကြသည်။ ထို့ကြောင့် ကွဲမြေးကျင်မှု ရှိပြီးဖြစ်သော အကြပ်များတို့သည် မိမိတို့၏ စစ်ရေးစီမံခန့်ခွဲမှုကို မိမိတို့အလို အလျောက်ပင် ထမ်းဆောင်သွားကြသည်။ ဒီပါကိုမူကား။ . . . တပ်များလေး ဖြစ် နေသော ပန်းချိကျော်အဖြစ်ဖြင့်သာ လွတ်လပ်ကင်းရှင်းစွာ နေထိုင်စေသည်။

သို့ဖြင့် . . . ဒီပါသည် ပန်းချိကျော်တို့၏ ကားချုပ်များ ကင်းမဲ့ ဆိတ်သုဉ်းသော အာကာရွှေခန်းမထဲတွင် မိမိတို့ ပန်းချိကျော်အဖြစ် နှစ်သက် ထားကြသော အကြပ်တပ်များတို့၏ တပ်များအဖြစ် ရက်အချို့ကို ခြောက်သွေ့စွာ ဖြတ်သန်းနေရလေသည်။

“တပ်များလေး . . . ပျော်းနေပြီလားပျု”

အကြပ်တပ်များတစ်ယောက် ဒီပါရပ်နေရာသို့ ရောက်လာသည်။ ဒီပါသည် အတွေးစတို့ကို ခဲယဉ်းပင်ပန်းစွာ ရှုတ်သိမ်းလျက် ထိုသူကို လုမ်းကြည့်လိုက်လေသည်။ ဒီပါနှင့် အသက်အရွယ်တူလောက်ပင် ရှိမည်။ ချွေးသီးချွေးပေါက်များ တင်နေသော မျက်နှာတွင် နှစ်လိုဖွယ်အပြုံးတစ်ခု ရှိနေသည်။

“ပျော်းနေပြီလား တပ်များလေး၊ အေးဗျာ ပျော်းမှာပေါ့၊ တပ်များလေးက အရှင်လတ်လတ် တပ်များဖြစ်ခဲ့တာကိုး . . . ရှုတ်တရက် ဘဝပြောင်းလာတော့ ဘဝသစ်မှာ ဘာမူရှာမတွေ့ဘူး ဖြစ်သွားတာပေါ့၊ တပ်များလေး ဘာလိုချင်တယ်ဆိုတာ ကျွန်တော်သိပါတယ်ဗျာ၊ အာကာရွှေထဲမှာ တပ်များလေး ဘာလိုချင်တယ်ဆိုတာ ကျွန်တော်သိပါတယ်”

လွတ်လပ်ခဲ့တင်းသော အကြပ်များကို ဒီပါ ခင်မင်သွားမိလေသည်။

“ကျွန်တော်နာမည် သမိန်စက္ကာ . . . ပါ၊ စက္ကာနော် . . . တပ်များလေး၊ စက္ကာဝတ် မဟုတ်ဘူး၊ သမိန်စက္ကာဝတ်နဲ့ မမှားနဲ့ ကျွန်တော်က ပါဒန်းတော်ထဲမှာ အကြပ်များကလွှဲလို့ဘာမူဖြစ်မယ့်ကောင် မဟုတ်ဘူး . . .”

“စက္ကာ . . . ဟုတ်လား”

“ဟုတ်ပ . . . စက္ကာ . . . တဲ့၊ အကြပ်များ စက္ကာ၊ လုံရှည်တပ်စုရဲ့ အကြပ်များလေး . . . ပါဒန်းတော်ထဲမှာ ကျွန်တော် အကြပ်များလုပ်လာတာ ရှစ်နှစ်ရှိပြု . . . ရှစ်နှစ်”

စက္ကာက လက်ချောင်းများ ထောင်ပြုရင်း ရယ်နေသည်။

“နောက်ထပ် နှစ်ပေါင်းများစွာလဲ ကွဲန်တော်အကြပ်များပဲ ဖြစ်နေမှာပဲ ကွဲန်တော်က ပုံလွှာတူရေးတာ ဝါသနာပါတဲ့ ကောင်ကိုး.. . . တပ်များလေးရဲ့ အကြပ်များဖြစ်နေလို့သာ လုံရှည်ကိုကိုင်ပြီး အမိန့်ပေးနေရတာ၊ ကွဲန်တော် ဖြစ်ချင်တာက တပ်များလို့ ပန်းချိကျော်၊ ဒါပေမယ့် ဖြစ်မယ် မထင်တော့ပါဘူး ဗျာ.. . .”

“ဘာကြောင့်လဲ.. . . စတဲ့.. . .”

“ကွဲန်တော်မှ ပုံလွှာတူ မရေးတတ်ပဲဟာကိုး.. . . တပ်များလေးရဲ့”

အနီးတွင် စုရုံးနေကြသော ရဲမက်များက ရယ်လိုက်ကြသည်။

“ဒီအကောင် မဟုတ်တာတွေ လျှောက်ပြောနေတာ.. . . တပ်များလေး .. . ဒီအကောင် ပုံလွှာတူရေးတတ်တယ်၊ ဒါပေမယ့် တစ်ခုလေးပဲ ဒီအကောင့် မှာ လိုနေတာ.. . .”

အခြား အကြပ်များတစ်ယောက်က စတဲ့၏ ပခုံးကို ပုံတ်ရင်း ဝင်ပြောသည်။

ဒီပါသည် ညည်းငွေ့ထိုင်းမိုင်းခြင်းများကို မေ့ပျောက်သွားပြီး သူတို့၏ ရယ်မောသံများ၌ စိတ်ဝင်စားမိသွားသည်။ ပုံလွှာတူ ရေးတတ်သည် ဟူသော အကြပ်များ စတဲ့ကိုလည်း ခင်မင်နှစ်ခြိုက်သွားသည်။

“တကယ် တပ်များလေး၊ ဒီအကောင် စတဲ့ဟာ ပုံလွှာတူ တကယ် ရေးတတ်တာ.. . . ဒီအကောင့်မှာ တစ်ခုပဲလိုနေတာ”

“ဟုတ်လား.. . . ဘာများ လိုနေလို့လဲ”

“သူက ဘယ်လိုရေးရေး ပုံလွှာတူကို တူအောင် မရေးတတ်ဘဲဟာကိုး တပ်များလေးရဲ့၊ အဲဒါလေးတစ်ခုပဲလိုတာ”

စတဲ့သည် အခြားသူများနှင့်အတူ တဟားဟားရယ်ရင်း နောက်ပြောင် လိုက်သော အကြပ်များ ပခုံးကို တဝါန်းဝါန်း ထုနေလေသည်။

“နေပါရီး၊ စတဲ့ ခုဏကပြောပါတယ်.. . . အကြပ်များ လုပ်လာတာဟာ ရှစ်နှစ်ရှုပြီတဲ့.. . . နောင်လဲ အကြပ်များပဲ ဖြစ်နေမှာတဲ့.. . . ဘာကြောင့်လဲဗျာ”

“ပြော.. . . ပြောလိုက်လေ စတဲ့”

“ဟေ့ကောင်.. . . တပ်များလေး မေးနေတယ်၊ ပြောလိုက်လေကွာ”

တဝါးဝါးရယ်သံများအကြားတွင် စတဲ့ခေါင်းတခါခါ ဖြေနေသည်။ စတဲ့သည် ခင်မင်နှစ်လိုသူ ပေါများသူဖြစ်ကြောင်း ဒီပါတွေ့နေရလေသည်။

“ပြောပါဗျာ... ကျွန်တော်သိချင်လို့ပါ ကျွန်တော့ကို တပ်မျှူးလေးလို့ သဘောမထားပါနဲ့ ကျွန်တော်လဲ ခင်ပျားတို့နဲ့ အသက်အချွဲယ် အတူတူ လောက်ပဲ ရှိတာမဟုတ်လား တစ်ယောက်နဲ့ တစ်ယောက် ခင်ခင်မင်မင်ပေါ့”

“အာ... တပ်မျှူးလေးကိုတော့ ကျွန်တော်တို့က အစကတည်းက ခင်ပြီးသားပါဗျာ အာကာရွှေခန်းမမှာ တပ်ဖွဲ့တစ်ခုထားမယ် တပ်မျှူးလေး တစ်ယောက် ပို့မယ်ဆိုကတည်းက ကျွန်တော်တို့က ဝမ်းသာနေကြတာ အာကာရွှေ တပ်မျှူးလေးဟာ ပန်းချိကျော် ဒီပါကလွှဲပြီး တခြားဘယ်သူမှ မဖြစ် နိုင်ဘူးလို့ ကျွန်တော်တို့က သိပြီးသား၊ တပ်မျှူးလေးရဲ့ အနုပညာကို ကျွန်တော်တို့က တကယ်မြတ်နိုးလေးစားတာ...”

“အေးပေါ့ဗျာ... ဒီကြောင့် ပြောတာပေါ့ အကြပ်မျှူး စတ္တဟာ အကြပ်မျှူးဘဝက ဘယ်တော့မှ မတက်ဘူး... ဆိုတာ ဘာကြောင့်လဲ၊ ကျွန်တော်ကလဲ ခင်ပျားကို ခင်မင်တဲ့သူအဖြစ် သိချင်လို့ပါ...”

“ဒီလို... တပ်မျှူးလေးရဲ့... အဲဒီလိုဗျာ...”

သွက်လက်ရွှေ့ပျော်နေသော စတ္တသည် နောင့်နေးတုံးဆိုင်းသွားသည်။ တစ်စုံတစ်ခုကို ရှုက်ကြောက်နေဟန် ဖြစ်သွားသည်။ အကြပ်မျှူးတစ်ယောက် က စတ္တကို တွေ့နှုန်းထိုးဖယ်ရှားပြီး ဒီပါနားသို့တိုး၍ ခြေဟန်လက်ဟန်ဖြင့် ရှုင်းပြ လိုက်လေသည်။

“တပ်မျှူးလေး ဒီကောင်စတ္တ အလကား နောက်သလို ပြောင်သလို လုပ်နေတာ... သူအဖြစ်မှန်ကို ဒီမှာရှိတဲ့ ရဲမက်တိုင်း သိပြီးပြီ ပါဒန်းတော် က ရဲမက်အတော်များများ သိပြီးပြီ၊ သူပဲ တွေ့သမျှ လူတကာ လိုက်ပြောနေတာ ဒီအကောင် အကြပ်မျှူးအရာက မတက်တဲ့အကြောင်းက ဒီလို တပ်မျှူးလေး”

အနီးအနားမှ ရဲမက်များက ရယ်စရာ တစ်စုံတစ်ရာကို ကြားရတော့ မည့်အသွင်ဖြင့် လူပ်လူပ်ရွှေ့ဖြစ်နေကြသော်လည်း ဒီပါကမူ တည်ပြုမှုးစိုက် စွာ နားထောင်လိုက်မိသည်။

“စတ္တဟာ ပါဒန်းတော်မှာ တားမြစ်ထားတဲ့ အမှုကြီးတစ်ခုကို ကျူးလွှာနှုန်းလိုက်တယ်၊ အဲဒါမတိုင်မိကလဲ ဒီကောင့်ကို နှုန်းတော် တပ်မျှူးကြီးများ က အတော်မျှက်စွေနောက်နေကြတာ အမှုန်က...”

“ဟောကောင်... မင်းပြောမှ ပို့ရှုပ်ကုန်ပြီ၊ ရှင်းရှင်းလင်းလင်း အစအဆုံး စီကာစဉ်ကာ လုပ်စမ်းပါ၊ ဒီလို တပ်မျှူးလေးရဲ့...”

အခြား အကြပ်မှုးတစ်ယောက်က စိတ်မရှည်ဟန်ဖြင့် ဝင်ပြောပြန်သည်။ ကာယကံရှင် စတ္တမူကား သူ့အကြောင်း ပြောနေသူများကိုသာတစ်လျည့်စီ ကြည့်နေသည်။ စတ္တအကြောင်း ပြောပြချင်သူများပြားကြောင်းသိရသဖြင့် ဒီပါ ပို၍ စိတ်ဝင်စားလာသည်။

“လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဒီကောင်အရိုက်အရာမြင့်ဖို့ပဲ တပ်မှုးလေးစတ္တဟာ လုံရှည်ကိုင်လဲ ကျွမ်းကျင်တယ်၊ အမှုတော်ထမ်းလည်း ကျေပွန်တယ် ခင်မင်သူလဲ ပေါ်တယ်၊ သူ့ အကြပ်မှုးသက်တမ်း ငါးနှစ်ပြည့်တုန်းက အရိုက်အရာတက်ပြီး ပိုလ်မင်းအရာပေးဖို့ စီစဉ်နေတုန်း ဒီကောင်က မဟုတ်တာတွေသွားလုပ်တယ်လေ...”

“ဟေ့ကောင်... မဟုတ်တာတွေလို့ မပြောပါနဲ့ကွဲ ငါလုပ်တာ ဒုစရိုက်တရား မဟုတ်ပါဘူး...”

“အသာနေစမ်းပါ စတ္တရယ် ငါနားလည်ပါတယ် တပ်မှုးလေး ဒီကောင်က မဟုတ်မခံစိတ်ရှိတယ်၊ တစ်ခါတလေ အခွဲတိုက်ချင်တယ် ဒီကောင့်မှာ အဲဒီဥာဉ်ရှိနေတယ်၊ ပထမဆုံး ပြစ်မှုက ဒီကောင်ဟာ မရေးတတ်ဘဲနဲ့ ပုံလွှာတူတစ်ခု သွားရေးဆွဲလိုက်တာပဲ...”

“ဒါကတော့ကွာ...”

စတ္တသည် ဒီပါကိုမေ့ကြည့်ရင်း၊ ပန်းချိကျော်၏ ရွှေမှောက်၌ ပုံလွှာတူရေးဆွဲသည်ဆိုသည့် ကိစ္စကို ရှုက်ရွှေ့နေသည်။

“မင်း... ဘာမှ ဝင်မရှုပ်စမ်းပါနဲ့ စတ္တရယ် အဲဒီပုံလွှာတူရေးလိုက်ခြင်းဟာ သူ့ရဲ့ ပထမဆုံး ပြစ်မှုပဲ တပ်မှုးလေး...”

“ပုံလွှာတူရေးဆွဲခြင်းသည် ပြစ်မှု...”

ဒီပါ ပို၍ စိတ်ဝင်စားလာသည်။ မည်သူ့ရှုပ်ပုံကို မည်သို့ ရေးဆွဲလိုက်သလဲဟု ပို၍ သိချင်လာသဖြင့် ရွှေတိုးလာမိသည်။

“ပုံလွှာတူရေးတဲ့ပုံက နိန္ဒြေပဲပဲ...”

“နိန္ဒြေ...”

ထိုအမည်ကို ဒီပါ မေ့လျှော့နေမိရာမှ သတိရလာသည်။

‘ကေရာ’ပုံလွှာတူကို ရေးခဲ့သော နိန္ဒြေ။ ပန်းချိကျော်ရွှေးပဲတွင် ကေရာနှင့် ကို ထပ်မံရေးဆွဲပြီးပွဲဝင်ခဲ့သော နိန္ဒြေ။ ယခုအခါ သမိန်စတ္တဝတ်နှင့်အတူသိလဝါကျွန်းတွင် ရောက်နေသည်ဆိုသော ကျော်ကြားထင်ရှားသည် နိန္ဒြေ.. ။

“နိန္ဒဗာ အဲဒီတုန်းက သခင်မ နှင်းဟေမာရဲ ပုံလွှာတူကို ရေးဆွဲပြီး ထားတဲ့ ကာလပေါ့ တပ်မျှူးလေး.. . ပါဒန်းတော်ထဲမှာ နိန္ဒဗဲ အမည်သတင်း မွေးနေတဲ့ ကာလပေါ့၊ နိန္ဒဗာ နှန်းတော်ထဲမှာ ဝင်ထွက်သွားလာခွင့်ရလိုက်ပြီး သခင်မရဲ ပုံလွှာတူကို ရေးဆွဲခွင့်ရသူ ဆိုပြီး ဂုဏ်သိက္ခာ ကြီးမားနေခဲ့တာကိုး”

အရှင်ဓမ္မညာဏနှင့်အတူ ပါဒန်းတော်သို့ ပထမဆုံး ရောက်ဖူးခဲ့စဉ် က ဉြိအာကာရွှေ ခန်းမထဲမှ နိန္ဒဗေးဆွဲသည့် ဓကရိကို ဒီပါမြင်ယောင်မိ သည်။ မောက်မာဝင့်ကြားသည်ဆိုသော နိန္ဒဗ်၏ အသွောင်အပြင်ကိုလည်း မှုန်းဆမိသည်။

“အဲဒီ နိန္ဒဗို ဒီကောင် စက္ကက မျက်စွဲရှုပ်တယ်ဆိုပြီး၊ နိန္ဒဗဲ ပုံလွှာတူဆိုပြီး ရေးလိုက်တယ်လေ တပ်မျှူးလေး.. . ပြီးတော့ စစ်ရေးလေ့ကျင့်တဲ့ ကွင်းပြင်ရဲ မြားပစ်စက်တိုင်မှာ ချိတ်ဆွဲထားလိုက်တယ်.. . ”

“ဟူတ်လား အဲဒီပုံက ဘာဖြစ်နေလို့လဲ အကြပ်မျှူး.. . ”

ဒီပါ၏ မေးခွန်းအဆုံး ဝယ်ရှင်းပြနေသော အကြပ်မျှူးက ရယ်မော လျက် ပြန်ဖြေလေသည်။

“ပုံရဲ အောက်မှာ နိန္ဒဗုပုံလို့ စာရေးထားတယ်၊ ပုံထဲမှာကတော့ လူတစ်ယောက်ပုံမျိုး ဟိုခြစ်ဖြစ်ခြစ်ထားတယ်၊ အဲဒီလူရဲ မျက်နှာကို ပြုးထားတယ်၊ ပြီးတော့ သခင်မ နှင်းဟေမာ စီးလေ့ရှုတဲ့ ရွှေဖိနပ်ကို အဲဒီလူခေါင်းပေါ်မှာ တင်ထားတယ်၊ အဲဒီကို နိန္ဒဗုပုံပဲ.. . ”

စက္ကရေးဆွဲခဲ့သော ‘နိန္ဒဗု’ပုံလွှာတူကို မြင်ခဲ့ဖူးဟန်ရှိသော အကြပ်မျှူးများက တပေါ်ပေါ်ရယ်ကြလေသည်။

“မြားပစ်စက်တိုင်မှာ ချိတ်ဆွဲထားလိုက်တော့၊ အကြပ်မျှူးတွေ၊ ရဲမက်တွေ တပ်မျှူးတွေ တော်တော်များများ မြင်ကုန်ကြတာပေါ့.. . အဲဒီမှာတင်.. . နိန္ဒဗာ စက္ကရဲ တပ်ဖွဲ့အုပ်ချုပ်တဲ့ တပ်မင်းကြီး သမိန်ဓမ္မကို တိုင်တော့တာ ပဲ အဲဒီ စက္ကရဲ ပထမပြစ်မှု.. . ”

“အဲဒီပန်းချိကျော်က တဆိတ်မောက်မာလွန်းတာကိုး.. . ကျွန်းတော် မျက်စွဲထဲ နောက်တော်တော်တော် ဖြစ်တာနဲ့ ပုံလွှာတူ ကောက်ရေးလိုက်တာ ပါ တပ်မျှူးလေး”

စက္ကက ဒီပါကို ပန်းချိကျော် တစ်ယောက်အဖြစ် အားတဲ့ အားနာ ဖြစ်သွားဟန်ဖြင့် တောင်းပန်လေသည်။ ဒီပါကူမှု ပထမပြစ်မှုဆိုသော စကားမှ သည် ဒုတိယပြစ်မှုဟူသော အချက်သို့ စိတ်ဝင်စားမိသွားပြန်သည်။ ထိုပြင်

စတ္တ၏ တဖွတ်ထိုးနှင့်သော မခံချင်စိတ်နှင့် အပြုအမှု၌ ခင်မင်ရင်းနှီး သွားမိ သည်။

“အေးဗျာ၊ ပထမပြစ်မှုဆိုရင်... ဒုတိယပြစ်မှုကကော... ”

“ဒုတိယပြစ်မှုက ဒုတိယပြစ်မှုက ပိုမြီး ဆုံးသွားတယ်... တပ်မှူးလေး ရဲ့၊ ဒီအကောင် ခြေမနေနိုင်၊ လက်မနေနိုင် သွားလုပ်တာ၊ ဒီတစ်ခါလဲ ပုံလွှာ ကိုစွဲပဲ၊ ပန်းချိပုံတစ်ခု ရေးတယ်၊ စံအိမ်တော် တစ်ခုရဲ့ပုံ၊ စံအိမ်တော်ရဲ့ ကနုတ်ပန်းနဲ့ လျောကားတွေကို အနက်ရောင်ခြယ်ထားတယ်၊ စံအိမ်တော် ပြေတင်းမှာ မိန်းမင်ယ်တစ်ယောက်ရဲ့၊ ရှုပ်ပုံပါ ထည့်ရေးတယ်၊ မိန်းမင်ယ်ရဲ့ ရှုပ်ပုံကတော့ ဟိုခြစ်ဖြစ်ပါပဲ၊ ပုံလွှာကို ချစ်သူထိပ်ထားလို့ အမည်တပ်ထား တယ်... စံအိမ်တော် ကနုတ်ပန်းနဲ့ လျောကားတွေ အနက်ရောင် ခြယ်ထား လိုက်တော့... ပါဒန်းတော်ထဲမှာ ဒီလို စံအိမ်တော်မျိုးဟာ တပ်မင်းကြီး သမိန်ပြတ်ရဲ့ စံအိမ်တစ်ခုပဲ ရှိတယ်ဆိုတာ အေးလုံးသိကြတယ် တပ်မှူးလေး၊ အဲ... သမိန်ပြတ်ရဲ့ စံအိမ်တော်ပုံရေးပြီး ပြေတင်းမှာ မိန်းမင်ယ်တစ်ယောက် ပုံပါထည့်ရေး၊ ပြီးတော့ ချစ်သူထိပ်ထားဆိုတဲ့ အမည်ပေးလိုက်တော့... အကြီး အကျယ်ကို ဆုံးဝါးကုန်တော့တာပဲ... ”

“ဘာဖြစ်လို့လဲ... အကြပ်မှုး”

“သမိန်ပြတ်ရဲ့၊ သမီးပျို့ကို ဒီအကောင် ရဲအေးလုပ်လိုက်တာပေါ့ တပ်မှူးလေး၊ တပ်မှူးလေးပုံရဲ့ အမည်က... ချစ်သူထိပ်ထားဆိုတော့... ”

စတ္တ၏ အပြုအမှုကို ဒီပါမြင်ယောင်မိသည်၊ တဝါးဝါး ရယ်လိုက်ကြ သည့် အသံများထဲတွင် သူ့အသံပါ ရောပါသွားသည်။

“ဟုတ်လား... စတ္တ ခင်ဗျား... တပ်မင်းကြီး သမိန်ပြတ်ရဲ့ သမီးပျို့ ကို ချစ်ကြိုက် စုံမက်လို့... အဲဒါပုံ ရေးလိုက်တာလား... ”

“အဲဒါတုန်းကတော့ ကြိုက်မိတာကိုး၊ တပ်မှူးလေးရဲ့၊ ကျွန်တော် ကြိုက်တာကို ဘယ်လိုလုပ် ဖွင့်ပြောရမှုန်း မသိတာနဲ့ ဒီလို လုပ်လိုက်မိတာပဲ”

“ဒီပုံကိုလဲ မြားပစ်စက်တိုင်မှာ ချိတ်တာပဲလား”

“ဒီပုံကိုတော့ စက်တိုင်မှာ မချိတ်ဘူး... တပ်မှူးလေး ရဲမက်အစု စံအိမ်ရဲ့ ဝင်ပေါက်အတွင်းဘက်မှာ ချိတ်တာ၊ ဒီအကောင် ကံဆုံးချင်တော့ နိုန္တရဲ့ လူဖြစ်နေတဲ့ ရဲမက်တစ်ယောက်က ဒီပုံယူသွားပြီး တပ်မင်းကြီးဆီ သွားပြတော့တာပဲ... ”

စတ္တသည် ထိုအပြုအမူများအတွက် အားတုံးအားနာ ဖြစ်ဟန်ဖြင့် ဒီပါ ကို ပြုးရယ်ရင်း ကြည့်နေသည်။ သို့သော စတ္တ၏ မျက်နှာပေါ်၌ နောင်တ၊ ပူပန်ဝမ်းနည်းမှုကို ဒီပါ မတွေ့ရခဲ့။

“အဲဒီပုံလွှာကိစ္စနှစ်ခုကြောင့် စတ္တဟာ အကြပ်များ အရာက တက်မဲ့ ဆဲဆဲ မတက်တော့ဘဲ ဖြစ်သွားတာပေါ့... ဟုတ်လား”

“မဟုတ်ဘူး တပ်များလေး အဲဒီ ကိစ္စနှစ်ခုထက် ပိုဆိုးတဲ့ တတိယပြစ်မှ ကို ဒီကောင်က ကျူးလွန်သေးတယ်လေ...”

“တတိယပြစ်မှ ဟုတ်လား”

ခင်မင်နှစ်လိုဖွယ်ကောင်းသော ပြုးရွင်သည့် မျက်နှာရှိသည့် စတ္တကို ဒီပါ လှမ်းကြည့်လိုက်သည်။ စတ္တ၏ မျက်နှာသည် ပါဒိနိုင်ငံတော်သား ယောကျား ပျိုများတွင် အများဆုံးတွေ့နိုင်သည့် ပိုင်းစက်သော မျက်နှာဖြစ်သည်။ ပြီးတော့ မျက်ရှစ်မရှိသော မျက်လုံးများ၊ ထူထဲသော နှုတ်ခမ်းများ၊ ကျင့်စွယ်နှုတ်ခမ်းများ၊ စစ် နှစ်ရဲ့သော မျက်နှာအသွေးအရောင်၊ နက်မောင်သော မျက်ခုံးကြီးများ၊ စတ္တ၏ မျက်လုံးများတွင် ပကတိပေါ်လွင်နေသည့် ရှိုးသားဖြူစင်မှုကို ဒီပါ တွေ့နေမိသည်။ ငယ်ရွယ်နှုပျိုးသော ဤအကြပ်များငယ်သည် အဘယ်ကြောင့် ဤသို့သော ပြစ်မှုများကို ကျူးလွန်သူ ဖြစ်နေရသနည်း။ အဘယ်ကြောင့် စွမ်းရည်ပြည့်ဝသော ဤသူသည် မိမိ၏ အကြပ်များအရာမှ မတိုးတက်အောင် ပိတ်ပင်သည့်အရာများကို ပြုမှုနေရသနည်း။

“တတိယပြစ်မှုက... ဘယ်သူ့ပုံလွှာလဲ”

“တတိယပြစ်မှုက အဆိုးဆုံး တပ်များလေး၊ ပုံလွှာတစ်ခုထ မဟုတ်ဘူး၊ ပုံလွှာတွေ အများကြီး...”

“ပုံလွှာတွေ အများကြီး...”

“ဟုတ်တယ် တပ်စုများလေး။ ဒါပေမယ့် ဒီတစ်ခါတော့ စတ္တက ရေးတာ မဟုတ်ဘူး။ ကြည့်ဖို့ကြီးစားတာ... ဒီလိုပါ၊ ဟောဒီ အာကာရွှေ ခန်းမဆောင်ဟာ အခုစစ်မက်ရေးရာ ပေါ်လာလို့သာ ကွွန်တော်တို့ ရဲမက်တွေ တပ်ဖွဲ့ခန်းမအဖြစ် ဒီနေရာမှာ လာခွင့်ရတာကလား၊ တြဲးအခြေအနေတွေ မှာဆိုရင် အာကာရွှေခန်းမဆောင်ထဲကို ဘယ်သူမှုဝင်ခွင့်မရဘူး၊ တစ်နှစ် တစ်ခါ နန်းတွင်းမြင့်မို့ရုပ်ပွဲရှိတဲ့အခါမျိုး၊ အဲ... ရာဇ်သေကသာင်တို့ ... သဘင်တော်ကျော်းပတဲ့အခါမျိုးမှာသာ ခန်းမဆောင်ထဲက ပုံလွှာတွေကို

ကြည့်ခွင့်ပေးတာ၊ တခြားကာလတွေဆိုရင် ခန်းမဆောင် စစ်ဆေးတဲ့ ရဲမက်တွေ ကလွှဲရင် ဘယ်သူမှ ဝင်ခွင့်မရဘူး၊ အဲဒါကို ဒီအကောင် စဲ့က အာကာရွှေထဲ က ပုံလွှာတွေ အစုံအလင် တစ်ခါမှ မတွေ့ဖူးဘူး ကြည့်ချင်လှချည်ရဲ့ဆိုပြီး၊ အစောင့်ရဲမက်တစ်ဦးနဲ့ တိတ်တဆိတ် အကြံအစည်ပြု၊ လူချင်းလဲပြီး ဝင် တယ်လေ၊ အဲဒါမိသွားတာပဲ၊ ဟိုအစောင့် ရဲမက်တော့ အမှုတော်လစ်ဟင်းမှူ နဲ့ ကြိမ်ဒက်ပေးပြီး နှင့်လိုက်တယ်၊ ဒီကောင်ကတော့ အမှုတော်ထမ်း ကောင်းလှ လို့... ပိုလ်မင်းအရာ တိုးမြှင့်ပေးပို့ရှိတာကို ဖျက်သိမ်းလိုက်ပြီး၊ အမှုတော် ထမ်းခြင်းကို ချုင်းချက်ပြုပြီး အမြဲတမ်း အကြပ်မှူး အဖြစ်ရှိစေလို့၊ အမိန့်တော် ထုတ်လိုက်တာပါပဲ...”

အကြပ်မှူးသည် မောပန်းသွားဟန်ဖြင့် စကားကို အဆုံးသတ်လိုက်သည်။ ဒီပါသည် အကြပ်မှူးအရာက ဘယ်သောအခါမှ တက်တော့မည် မဟုတ်သည့် စဲ့ကို ကြင်နာစွာ ကြည့်လိုက်သည်။ သို့သော် တစ်ခုခုကို ထပ်သိလိုသေးသဖြင့် လေးနက်စွာ မေးလိုက်မိလေသည်။

“စဲ့... ခင်ဗျား... အာကာရွှေထဲက ပုံလွှာတွေကို တကယ် ကြည့်ချင်လွန်းလို့၊ တားမြစ်ထားပါရက်နဲ့ ဝင်ကြည့်တာလား... ဒါမှာမဟုတ် တားမြစ်ချက်ကို တမင်အရွှေ့တိုက်ချင်လို့ ဒီလိုလုပ်တာလား...”

ပြုးရယ်နေသော စဲ့၏ မျက်နှာသည်လည်း တည်ကြည့်သွားသည်။ “တပ်မှူးလေး... ကျွန်ုတော်ဟာ... ဟို... နှိမ့်ပုံလွှာတူနဲ့ ချို့သော ထိပ်ထားဆိုတဲ့ ပုံလွှာတွေ ရေးဆွဲခဲ့စဉ်တုန်းကတော့ အရွှေ့တိုက်ချင် စိတ်ရှုလို့လဲ တစ်ကြောင်း၊ တကယ်လဲ စိတ်တဲ့ပါလာလို့တစ်ကြောင်းကြောင့် လုပ်ခဲ့တာပါ၊ အခု အာကာရွှေထဲ ဝင်ကြည့်တဲ့ ကိစ္စကတော့... တားမြစ်ချက်ကို အရွှေ့တိုက် တာ လုံးဝမဟုတ်ပါဘူး၊ ကျွန်ုတော် ဒီခန်းမထဲက ပုံလွှာတွေကို စုစုပေါ်စွေ့စွေ့ ကြည့်ချင်လွန်းလို့ပါ၊ ကျွန်ုတော်ဟာ တကယ့်ကို ပန်းချီကျော် ဖြစ်ချင်တဲ့သူပါ၊ ဒါပေမယ့် ကိုယ်က ဘယ်လို့မှ မဖြစ်နိုင်လို့... ပန်းချီကျော်တွေရဲ့ မြတ်နှီး လေးစားစရာ လက်ရာကို ကြည့်ချင်၊ မြင်ချင် တွေ့ချင်လွန်းလို့... ခန်းမထဲ ဝင်ခဲ့တာပါ၊ တပ်မှူးလေး”

ဒီပါ၏ ရင်ထဲသို့၊ စာနာ နားလည်မှတစ်ခု ဝင်ရောက်လာသည်။ စဲ့၏ မွှတ်သိပ်မှုနှင့် အမိန့်ကို ကျူးလွန်မှတို့ကိုလည်း၊ အနုပညာ၏ အသည်းနှလုံး များဖြင့် ခွင့်လွှတ်မိပြီး၊ ဖြစ်သွားသည်။ ပုံလွှာများကို မြင်ချင်၊ ကြည့်ချင်၊

တွေ့ချင်သည်ဟူသော မွတ်သိပ်မှုသည် အမိန့်တစ်စုံတစ်ခု၊ တားမြတ်ချက် တစ်စုံတစ်ခုနှင့် နှိုင်းစာပါက အဆပေါင်းများစွာ ပိုမိုလေးနက်ကြောင်း ဒီပါ နားလည်လိုက်သည်။

“စဲ့... ခင်ဗျား အကြပ်မှုး အရာနဲ့ ရှစ်နှစ်ရှိပြီနော်...”

“ဟူတ်ပါတယ် တပ်မှုးလေး...”

“မဖြေးငွေ့ဘူးလား”

“ငြိုးငွေ့ခဲ့တာ သုံးနှစ်ရှိပါပြီ တပ်မှုးလေး...”

“ခင်ဗျား ပိုလ်မင်းအရာ ဖြစ်သင့်ပြီနော်”

“လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဖြစ်ခဲ့ရမှာပါ တပ်မှုးလေး”

“ခင်ဗျား ဘာကြောင့် ပိုလ်မင်းအရာ လိုချင်ရတာလဲ”

“ကျွန်တော် ပိုလ်မင်းအရာနဲ့ ထိုက်တန်လို့ပါ...”

“ခင်ဗျားကို အာကာရွှေတပ်မှုးလေးအဖြစ်နဲ့ ကျွန်တော့ အမိန့်အရ ပိုလ်မင်းအရာပေးတယ်...”

စဲ့သည် ရှုတ်တရက် ဝမ်းသာဟန် ဖြစ်သွားသော်လည်း ချက်ခြင်း ပြန်၍ ညီးငယ်သွားလေသည်။

“ကျေးဇူးကြီးမားလှပါတယ် တပ်မှုးလေး ဒါပေမယ့် မဖြစ်နိုင်တော့ပါဘူး”

“ဘာကြောင့်လဲ...”

“စော့ အကြပ်မှုးအရာနဲ့သာ နေရမယ်လို့ ရွှေနှစ်းတော်ရဲ့ ရွှေ တိုက်တော်ထွက် အမိန့်တော်နဲ့ ထုတ်ပြန်ထားခဲ့ပါတယ်၊ ဒါကို ဘယ်သူမှ ပယ်ဖျက်လို့ မရတော့ပါဘူး...”

ရယ်မောပျော်ရွှေ့နေတတ်သော စဲ့ထံမှ လိုက်လဲသော စကားကို ကြားရသည့်အတွက် အားလုံး တိတ်ဆိတ်သွားကြသည်။ ဒီပါသည် ရိုဝင်သော မျက်လုံးများဖြင့် စဲ့၏ ညီမြှိုင်းသော မျက်နှာကို ကြည့်နေမိသည်။

“ဉာဏ်ပိုင်း စစ်ရေးလေ့ကျင့်ဖို့နဲ့ ဒီနေ့ စစ်ရေးလေ့ကျင့်မှု သတင်းများ ပို့စို့ ဆိုင်ရာအကြပ်မှုးများ ရောက်နေပါပြီ တပ်မှုးလေး ဒီပါ...”

ထွားကြိုင်းသော အကြပ်မင်း၏ အသံဝါကြီး ပေါ်လာသည်။ သူကား အာကာရွှေတပ်ဖွဲ့ အကြပ်မှုးများ၏ ညီးစီးဖြစ်သည်။ အကြပ်မင်း၏ အသံ ကြောင့် ငေးငိုင်နေမိကြသော ရဲမက်အားလုံး ပြန်၍ အသက်ဝင်လာကြသည်။

“ကောင်းပါပြီ အကြပ်မင်း အကြပ်မှုးများကို စုရုံးပါ...”

အကြပ်မှူးများ ပေးပို့လာသည့် တစ်နေ့တာ သတင်းကို ဒီပါနားထောင်မှတ်သားရမည်။ ထို့နောက် ချုပ်ညျိကာလ မီးတိုင်များ မီးထွန်းစ အချိန်တွင် တပ်မင်းကြီးများ နှစ်းဆောင်သွား၍ တစ်နေ့တာ၏ အခြေအနေကို ပို့ဆက်ရေးမည်။

လုံရှုည်ကိုင် ရဲမက်အစုရှိရာသို့ ထွက်ခွာသွားသည့် အကြပ်မှူး စတု၏ ကျောပြင်ကို လှမ်းကြည့်ရင်း ဒီပါသည် လက်အစုံကို ပူးကပ်ကြီးတို့က် မိသည်။

အေးစက်မှာကြောသော သံနှစ်းခတ်လက်အိတ်များ အထိအတွေ့။

\* \* \*

မျှော်လင့်ထားသော စစ်သည်၊ မျှော်လင့်ထားသောအချိန်မှာပင် ရောက်ရှိလာသည်။ သို့သော် မျှော်လင့်ထားသော စစ်မျက်နှာမဟုတ်။

မြောက်ဘက်စစ်မျက်နှာမှ ရသေ့ဂူနှင့် ဇေယျဒီပတောင်ကုန်း ဝန်းကျင်တွင် စွဲထားသော ကင်းတပ်၊ ရေကျံးတပ်များသို့ ရန်သူမလာ။

တောင်ဘက်စစ်မျက်နှာမှ ကင်းမြို့၊ ၃၈-ထပ် စွဲထားသည့် ဂွမ်းမြို့၊ နယ်ခြား ကျောက်တန်း တပ်မများသို့လည်း ရန်သူမလာ။

အရှေ့ဘက်စစ်မျက်နှာမှ ရွှေည်လျားသော ပါဒချောင်းကျယ်၏ တစ်ဖက်ကမ်း တောအုပ်များတစ်လျှောက်၊ နယ်ခြားစောင့်တပ်သို့လည်း ရန်သူမလာ။

ရန်သူသည် ကုန်းကြောင်းအစီအရင်ဖြင့် မဟုတ်မှာဘဲ၊ ရေကြောင်း အစီအရင်ဖြင့် လာသည်။ ပါဒနိုင်ငံတော်ကို တောင်ဘက်အရပ်မှ ပတ်ခွေ စီးဆင်းသွားသော မူးဝန်းမြှစ်သည်၊ ပါဒနိုင်ငံတော်နှင့် ဝေးကွာလှသော နေရာတွင် ပင်လယ်နှင့် ဆုံးညွှေးစီးဝင်သွားသည်။ ထိုနေရာသည် ကျောက်ဆောင်နှင့် ပင်လယ်အောက်တို့ ထူထပ်သည်။ ထိုနေရာသို့ ရန်သူတို့ အလုံးအရင်းဖြင့် ခို့အောင်း၍ အခိုင်အမှ တပ်စွဲသည်။ ထို့နောက် သစ်ဖောင်များဖွံ့ဖြိုး မူးဝန်းမြှစ်ကြောင်းအတိုင်း မြောက်ဘက်သို့ ဆန်တက်သည်။ ပါဒနိုင်ငံတော်၏ စစ်အစီအမံအရဆုံးလျှင် ထိုနေရာသည် အနောက်ဘက် စစ်မျက်နှာ။

ထိုနေရာသည် သီလဝါကျွန်း။

ဆောင်းဦးရာသီကို ရန်သူသည် စိတ်ကြိုက်ရွေးချယ်၍ စစ်ပြုသည်။ မူးဝန်းမြှစ်နှင့် ပင်လယ်တို့ ထိုတွေ့ရာအေးသည် ကျောက်ဆောင်နှင့်

ပင်လယ်အော်များ ထူထပ်သည်မှန်သော်လည်း ပါးလွှာသော နှင့်ထူအောက် တွင်၊ အန္တရာယ်ပေးမည့် ကျောက်ဆောင်အစွမ်း အခက်အတက်အစွမ်းများ ကို ရန်သူ့လျေများ ကောင်းစွာ ရှောင်ကြည်နိုင်ကြသည်။ ဘေးမသီရန်မခဲ့ ကျောက်ဆောင်များတွင် အခိုင်အမာ စုရံး တပ်ဖွဲ့လိုက်နိုင်သည်။

ထို့နောက် . . . မှုပ်ဝန်းမြစ်၏ အခြားတစ်ဖက်ကမ်းမှ ကည်ပင်နှင့် ကျွန်းပင်များကို ခုတ်လွှဲလျက် ဝါးဖောင်များဖွဲ့နိုင်ကြသည်။ ထို့နောက် ပါဒ၏ ဟင်းလင်းပွင့်နေသော အနောက်ဘက် စစ်မျက်နှာနေရာဖြစ်သည့် သီလဝါ ကျွန်းသို့ မှုပ်ဝန်းမြစ်ကြောင်းအတိုင်း ဆန်တက်ကြသည်။

၌မ်းသက်သော ဆောင်းဦးလေနှင့် အေးမြေသော ဆောင်းဦးနှင့်တို့ သည်  
ဝါးဖောင်များကို ကောင်းစွာ အထောက်အကူပေးသည်။ မဆိုစလောက်  
အင့်လွှင့်ပုံနေသော မူးဝန်းမြစ်ရေပြင်ထက်ဝယ် ဝါးဖောင်များကို တွင်ကျယ်  
စွာ အသုံးပြုနိုင်ခဲ့ကြသည်။

ပါဒနိုင်တော်ကို တပ်မက်စွာ ပွဲပိုက်ထားသော မှုပ်ဝန်းမြစ်သည်  
မိမိပွဲပိုက်ထားသည့် နိုင်ငံတော်အား ထိုးနှက်ချေမှုန်းမည့် ရန်သူတို့ကို မိမိ  
၏ ရေပြင်ထက်မှာပင် အလိုမတူဘဲ လက်ခံခဲ့ရသည်။ မိုးရာသီ သို့တည်းမဟုတ်  
နွေအကုန် မိုးအကူး ရာသီဖြစ်လျှင် ရန်သူလျှနှင့် ဝါးဖောင်များကို မိမိ၏  
စွမ်းအားပြင်းသော လိုင်းလုံးတို့ဖြင့် ဖျက်ဆီးနိုင်ကောင်း ဖျက်ဆီးနိုင်မည်။  
ဟန့်တားနိုင်ကောင်း ဟန့်တားနိုင်မည်။ သို့သော်... ယခုမှာကား... .

အစီအရင်မဲ့သော ဟင်းလင်းပွင့်သော အနောက်ဘက် စစ်မျက်နှာ၏  
သီလဝါကျွန်းရှိရာ ရန်သူကို ပို့ဆောင်ပေးနေရပြီ ဖြစ်သည်။ ရပ်သူ့ဝါးဖောင်တို့  
တိတ်တဆိတ် ထိကပ်လာခြင်းကို အိပ်မောကျနေသော သီလဝါကျွန်းသည်  
လုံးဝမသိလိုက်။ ရန်သူ့ စစ်ဦးသည် အနီးဆုံး ဖြစ်သော သီလဝါကျွန်း  
တောင်ဘက်ကျွန်းစပ်၏ ဒက္ခာကာတပ်မကို တလွယ် တကူ သိမ်းပိုက်လိုက်သည်။  
ထူးဆန်းသော အဖျားရောဂါဖြင့် ချို့နဲ့နေကြသော ဒက္ခာကာတပ်မ ရဲမက်များသည်  
အေးမြေသော ဆောင်းဦးသု၏ နံနက်လင်းအား ကြီးအချိန်တွင် ရန်သူတို့၏  
စီးနင်းခြင်းကို ခံလိုက်ရသည်။

များစွာသော ပါဒရဲမက်တို့မှာ မိမိတို့ လဲလျောင်းကုသနေရာ၊ လူမမာ  
တဲ့ဆောင်များအတွင်းမှာပင် သုံးပန်းအဖြစ်သို့ ရောက်ရှိသွားသည်။ ဒက္ခိက  
တပ်မမျှုံး သမိန်မရှုကား သီလဝါကျွန်းစောင့် တပ်မများနှင့် အခြားစစ်ရေး

အစီအမံတို့ကို မှတ်သားထားသည့် ပရပိုဒ်များထားသို့ရာ အခန်းငယ်အတွင်း မှာပင် ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားခဲ့သည်။ သမိန်မရှု၏ သွေးကိုသောက်ပြီး သည်၏ အဆုံးဝယ် ရန်သူစစ်တပ်မှုးတို့သည် သမိန်မရှု၏ အလောင်းကို ဖယ်ရှားလျက်၊ နောက်ဘက်အခန်းငယ်အတွင်းမှ သီလဝါကျွန်းစစ်ရေး အစီအမံမှတ်တမ်းများကို ရရှိသွားသည်။

ထိုမျှသာမက... .

ကျွန်းစောင့်တပ်မ လေးခု၏အလယ်၊ ကျွန်း၏ ဗဟိုတွင် တည်ထားသော ကျိုက်ဓန်းစေတီ၌ ဌာပနာထားသည့် ရတနာများ၊ ဥမ်င်လိုက်တွင် မြှုပ်နှံသည့် ဘဏ္ဍားများစာရင်းကိုပါ ရရှိလိုက်ကြသည်။

ထိုမျှသာမက... .

ပါဒနိုင်ငံတော်တစ်ရှုံးနှင့် ပါဒနေပြည်တော် အတွင်းရှိ စေတီပုထိုးများ ဥမ်င်လိုက်များ အတွင်းတွင် ရှိနေကြသည့် တစ်ခဲနှက်သော ရတနာများ၊ ချွေဖြင့်၊ မြေကျောက်ဖြင့် ပတ္တမြားဖြင့် ထုလုပ်ကိုးကွယ်သည့် ရုပ်ပွားဆင်းတုတော်များသည် ဤမြေပေါ်ဝယ် အဘယ်မျှလောက်အထိ အဖိုးအန္တာ ထိုက်မည် ကိုပါ ကြိုတင်မှန်းဆ နားလည်လိုက်ကြသည်။

“ပါဒကို အစိတ်စိတ်အမွှာမွှာ ချေမှုန်းပြီးလို့ ပါဒမှာရှိတဲ့ ဘုရားစေတီတွေထဲက ရတနာတွေကို သိမ်းပိုက်ပြီးလို့ ပါဒအလုံးကို လက်အောက်ခံပြုပြီး ရင်တော့ ငါဟာ ကမ္မာပေါ်မှာ ဘယ်နိုင်ငံတော်က ဘယ်တုန်းကမှ ဘယ်သူမှ မပိုင်ဆိုင်ဘူးတဲ့ စည်းစိမ်းမြွားကို ပိုင်ဆိုင်တဲ့ အချမ်းသာအကြွယ်ဝဆုံး ဘုရင်ဖြစ်တော့မယ်၊ ကမ္မာအချမ်းသာဆုံး ဘုရင်တကာများရဲ့ အချမ်းသာဆုံး ကေရာဇ်မင်းမြတ် ... စန္ဒရော်မော်နီဆိုပြီး... .”

ရန်သူစစ်ခေါင်းဆောင်သည် သမိန်မရှု၏ ကိုယ်မှ စွန်းပေနေသော ပူန္နားဆဲဖြစ်သည့် သွေးများကို ဗားသွားမှ သုတ်ရင်း ဟစ်အော်လိုက်သည်။

“ကမ္မာအချမ်းသာဆုံး ဘုရင်စန္ဒရော်မော်နီဆိုတဲ့ ဘွဲ့နာမနဲ့ ငါ... ငါဟာ”

လောဘ၏ အစိုင်အခဲတို့ဖြင့် ပိတ်ဆိုနေသည်ဖြစ်၍ ရန်သူ့စစ်ခေါင်းဆောင်သည် သူ၏ ကြွေးကြော်မှုကို အစုံအလင် မရောရွှေတိနိုင်တော့ချေ။

အတောင် သုံးဆယ်မြှင့်သော၊ ခြေထောက်ကို ကားရားချဲထားသော၊ ညီးကြီးတွင် မြားတံတပ်ဆင်ထားသည့် လေးကို ကိုင်စွဲချိန်ရှုယ်ထားသော

သမိန်စက္ကဝတ် ရုပ်တူသည် အောက်ခြေမှ ဖြုံလဲကျသွားသည်။

ရုပ်တူကို ပြန်လည်တည့်မတ်စိုက်တူပေးနိုင်မည့် မဖို့မတပ်မ ရဲမက်တို့  
သည်လည်း၊ လဲပြုသွားသော ရုပ်တူသေးတွင် လဲကျသေဆုံးနေကြသည်။ ပါဒေ၏  
ရဲမက်နှင့် ရုပ်တူတို့သာမကပေ။

စန္ဒရော်မော်နီး၏ တပ်များ တသဲသဲ အောင်ပွဲခံနေသည့် ထိုအချိန်တွင်  
ကျွန်း၏ အလယ်ပဟိုရှိ နှစ်းဆောင်ထဲမှ သမိန်စက္ကဝတ်သည်လည်း သလွန်ပေါ်  
တွင် လဲကျနေလေသည်။

လဲကျနေသော သမိန်စက္ကဝတ်ကိုမူကား နိုန္ဒက ထူမတ်ပေးနိုင်ပေ  
သည်။

“နိုန္ဒ.. . . လား.. . .”

“ဟူတ်ပါတယ်.. . . မင်းတရား.. . .”

“ငါ.. . . ဘာဖြစ်တာလဲ”

“မင်းတရား သေရည်မဆိုစလောက် ပိုကဲသွားတာပါ”

နိုန္ဒသည် သမိန်စက္ကဝတ်ကို ထူမတ်ပေးရင်း သလွန်၏ ခေါင်းရင်း ဘက်  
ခြေရင်းဘက်များသို့ ကြည့်လိုက်မိသည်။ သေရည်ထည့်သည့် ရွှေတကောင်း  
များသည် သလွန်ပဲယာအောက်ခြေတွင် အစီအရိဖြင့်။

“အခု ဘယ်အချိန်လဲ”

“နံနက် အရှုက်တက်ကာလပါ မင်းတရား”

“သင် ဘာလုပ်နေတာလဲ နိုန္ဒ”

“မင်းတရားနဲ့အတူ သေရည်သောက်နေခဲ့ပါတယ်”

“တစ်ညွှန်းလား”

“တစ်ညွှန်းပါ မင်းတရား”

“ညပိုင်းက ကျွန်းစောင့်တပ်မမှုးတွေ ငါဆီမလာကြပါလား”

“တစ်ယောက်မှ မလာကြပါဘူး မင်းတရား”

“ဒီနေ့ လာကြမလား”

“လာကြပါလိမ့်မယ် မင်းတရား”

“ကောင်းတယ် နိုန္ဒ၊ ဒါပေမယ့် အခု ဂုံခေါင်းကို တင်းပုံတဲ့ ထုနှက်  
နေသလို ဖြစ်နေတယ်”

“မင်းတရား အလိုက်ရှိမယ်ဆိုရင် သေရည်နည်းနည်း.. . .”

“ကောင်းတယ် ပေးစမ်း”

ရွှေတကောင်းတော်ကို လှမ်းယူလိုက်ပြီး သမိန်စတ္တဝတ်၏ နှုတ်ခမ်းသို့  
တွေ့ပေးလိုက်သည်။

“နိုဒ္ဓ သင်ဟာ တကယ်တော်တဲ့ ပန်းချို့ကျော်ပဲ၊ အခု ငါခေါင်းထဲမှာ  
လေည်းလေးတွေ တိုက်ခတ်လာပြီ”

“ဘုန်းတော်ကြောင့်ပါ မင်းတရား”

ထိုအခိုက် နှစ်းဆောင်တံခါးသည် ပြင်းထန်သော အသံဖြင့် ပွဲ့သွား  
သည်။

“ဟေ့... ဘာဖြစ်တာလဲ၊ ဒီတံခါး ဒီလိုပွဲ့သွားအောင် ဘယ်  
လေမှန်တိုင်းခတ်လို့လဲ၊ ငါခေါင်းထဲမှာ လေည်းလေးတွေ။”

“ဘုရင်မင်းမြတ် သမိန်စတ္တဝတ် ဘုရင်မင်းမြတ် ပြေးပါပြေးပါ၊ ရန်သူ  
တွေ ဥထ္တရတပ်မကို စီးမိသွားပါပြီ၊ သူတို့ ဒီကိုလာကြတော့မယ်”

တံခါးကို တိုးဆောင့်တွန်းဖွဲ့စ်လာသူကား ဥထ္တရတပ်မမှုံး သမိန်မျှ  
ဖြစ်လေသည်။ သမိန်မမွေ၏ တစ်ကိုယ်လုံး သွေးခြင်းခြင်း နိနေသည်။

နိုဒ္ဓသည် သလွန်အနီးမှ ခုန်ထွက်လိုက်သည်။ ရွှေတကောင်းသည်  
အောက်သို့ကျသွားပြီး ကွဲသွားသည်။ သေရည်များ ကမ္မလာပေါ်သို့ ဖိတ်စင်  
သွားသည်။

“ဘာ... ဘာပြောတယ်”

“င်းမယ် ရန်သူတွေ၊ ဒက္ခိုကာ၊ မရှိမ၊ ဥထ္တရ တပ်မတွေကို စီးမိသွား  
ပြီ၊ သူတို့ ဒီကိုလာနေကြပြီ၊ သမိန်မရှုကျသွားပြီး ကျွန်းစောင့်တပ်မ သုံးခုစလုံး  
ပျက်ပြီ၊ ဘုရင်မင်းမြတ်ပြေးပါ...”

သမိန်စတ္တဝတ်သည် ကျားသစ်တစ်ကောင်၏ လျင်မြန်မှုဖြင့် သလွန်  
ထက်မှ ထပ်သည်။ ရွှေတကောင်းများကို ပြင်းထန်စွာ ကန်ကျောက်ပစ်လိုက်  
သည်။

“င်းမယ်က ရန်သူ ဟုတ်လား... သူတို့လာနေကြပြီ”

“ဟုတ်ပါတယ်... ပြေး... ပြေးပါ... သူတို့လာနေကြပြီ”

“ဘာကြောင့် ပြေးရမှာလဲ၊ ငါသတ္တဇန်လေးတော် ပေးစမ်း... ငါဟာ  
ထွက်ပြေးတဲ့ သူယုတ်မဟုတ်ဘူး... ငါဟာ သမိန်စတ္တဝတ်၊ လေးတော်ပေး”

“ဘုရင်မင်းမြတ်... ပြေးပါ”

“ရန်သူတွေ လာပြီ ဟုတ်လား၊ မင်းတရား အခြေမလှသူး ပြေးကြပါစိုး”

နိန္ဒသည် သေရည်မရှိတော့သော ရွှေတကောင်းကို အယောင်ယောင် အမှားများ ကောက်ကိုင်လိုက်သည်။ သမိန်စက္ကဝတ်က သတ္တေသနလေးကို ယူရန် စင်မြင့်ဆီသို့ ပြေးသွားသည်။ သမိန်ဓမ္မသည် ဒက်ရာဖြင့် အယိမ်းယိမ်း အယိုင် ယိုင် ဖြစ်နေလျက်ကပင် သမိန်စက္ကဝတ်ကို အတင်းဝင်ချုပ်သည်။ နန်းတော် အတွင်းသို့ အခြားတပ်မျှူးထံများ၊ ရဲမက်များလည်း ဝင်လာသည်။ အခြေ အနေမှာ ရှုပ်ထွေးသွားသည်။

သမိန်စက္ကဝတ်သည် သတ္တေသနလေးကို ပခုံးတွင် စလွှယ်သိုင်းလိုက် နိုင်သော်လည်း သေရည်လွန်ကဲမှ အရှိန်ကြောင့် တည့်မတ်ဆောက်တည်နှင့် ခြင်း မရှိတော့။ နိန္ဒက သမိန်ဓမ္မကို ဝင်၍ ကူးသည်။ သမိန်စက္ကဝတ်ကိုဝင်၍ ချုပ်ကြသည်။ ထို့နောက် အလဲလဲ အကွဲကွဲဖြင့် နန်းဆောင်အတွင်းမှ ပြေးထွက် သွားကြသည်။

သမိန်စက္ကဝတ်၊ ဥတ္တရတပ်မမျှူး သမိန်ဓမ္မ၊ နိန္ဒနှင့် အခြားရဲမက်များ သီလဝါကျွန်း၏ ဘုရင့်ဆီပိုကမ်းဆီသို့ ပြေးသွားနေချိန်တွင် ရန်သူသည် ပဟိုနန်းဆောင်၏ ဝင်းတပ်ကို စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။

နာရဒလျေတော်ပေါ်သို့ အားလုံးရောက်ရှိသွားကြပြီး၊ ကုန်းဘောင် ပျော်ပြားကို ဖြုတ်ချလိုက်သည့် အချိန်တွင်... .

သီလဝါကျွန်း၌ နောက်ဆုံးကျုန်ရှိသော စတုတ္ထမြာက် ‘သမိန်စက္ကဝတ်’ ရှုပ်တုသည် အောက်ခြေမှ ပြုလဲကျေနေလေသည်။ ‘စန္တရော်မော်နီ’ကား ရှုပ်တု ပေါ်၍ ခြေတင်လျက် တဟားဟား ရယ်မောလျက်။ သီလဝါကျွန်းပေါ်၍ ကြွင်းကျုန်ရစ်သမျှသော ပါဒရဲမက်တို့သည် ဇင်းမယ်သားတို့၏ ဓားကောက်သွားဖျားတွင် အသက်စီဝကို ပေးအပ်လျက်။

\*

\*

\*

ကျောက်တန်းအထပ်ထပ် ပိတ်ဆို့စီရင်ထားသော ဂုဏ်းမြို့သုံးဆယ့် ရှုစ်ထပ် ကင်းတပ်၏ အပြင်ဘက်ဆုံး ကင်းတပ်သည် ရွှေတော်ပြေး လျေများ မပါလာသည့် နာရဒလျေတော်ကို တွေ့လိုက်သည်။

ကင်းတပ်မျှူးများသည် မှုံးဝန်းမြှုံးမြှုံးဆီပိုကမ်းသို့ စိုးရိမ်တကြီး ပြေးဆင်း လာကြသည်။ နာရဒလျေတော်သည် ဘုရင့်ဆီပိုကမ်းတွင် ဖရီ့ဖရီ့ ဆိုက်ကပ်

လိပ်သုသေ။

အော်ဟစ်ရှန်းကန်နေသော သမိန်စတ္တဝတ်ကို ချုပ်နှောင်ပွဲပိုက်လျက် ဆင်းလာသည့် ဥတ္တရတပ်မှုများ သမိန်ဓမ္မကို တွေ့ကြုံရသောအခါ ကင်းတပ်မှုများ တို့ အဖြစ်မှန်ကို ရိပ်စားမီသွားကြလေသည်။

“ଅଣ୍ଡାରୁ କିମ୍ବା କିମ୍ବା... ଲାହାରି...”

“ဟုတ်တယ်... သီလဝါက္ခန်းကို သူတို့စီမံခွားကြပြီ...”

“နာရဒလျတော်ကို ချောင်းစွယ်ထဲယူသွား၊ ဘုရင်မင်းမြတ်ကို  
ကင်းတပ်ထဲ ခေါ်သွား မြင်းသည်ကျော် လာစမ်း နေပြည်တော်ကိုသွား၊ သခင်မ  
ကို အကျိုးအကြောင်းပြော၊ သုံးဆယ့်ရှစ်တပ် ကင်းမြို့တွေ အဆင့်ဆင့်  
အကြောင်းကြား... မြင်းသည် ရဲမက်အခု အသင့်ပြင်၊ အနောက်ဘက်ဒေသ  
က ရေကျံးတမန်တွေ အသင့်ပြင်ဖို့ အကြောင်းကြား... ”

ကင်းတပ်မှူးတို့၏ အချုပ် ပိုလ်မင်းသူဒ္ဓသည်၊ အဆက်မပြတ်သော အမိန့်များကို ထုတ်လိုက်သည်၊ အားလုံးတာဝန်ကျရာ အရပ်သို့ ထွက်ခွာသွား ကြသည်။ ဥတ္တရတပ်မမှူး၊ သမိန်ဓမ္မကား ဒက်ရာ၏ နာကျင်ခြင်း၊ မောပန်း နွမ်းနယ်ခြင်း၊ သွေးထွက်လွန်ခြင်းများဖြင့် မိန်းမောနေပေပြီ၊ ပန်းချိကော် နိုဒ် သည် သူရူးတစ်ယောက်ကဲ့သို့ ဝိုင်းဝိုင်းလည်နေသော မျက်လုံးမျိုးဖြင့် ဝန်းကျင် ပဲယာကို ကြည့်နေသည်။ နိုန္တ၏ ပခုံးကိုတွဲခိုထားသော သမိန်စဂ္ဂဝတ်ကား မပြုယ်လွင့်တတ်သေးသော သေရည်အရှိန်ဖြင့် ယိမ်းယိုင်လဲပြီးနေရင်းက အော်ဟစ်နေလေသည်။

“သတ္တမန္တလေးတော် ပေးစမ်း . . . ငါတစ်ယောက်ထဲ တိုက်မယ်. . .  
သတ္တမန္တလေးတော် ပေးစမ်း . . . ”

“ဘုရင်မင်းမြတ်ကို အလုပ်ခြံခွဲးနေရာခေါ်သွားပြီး၊ အိပ်ဖျော်အောင်လုပ်ပေးလိုက်ကြ၊ သေရည်ကို လိုအပ်ရင်လဲ ထပ်ပေးလိုက်ကြ”

သီလဝါကျွန်းကို တပ်စွဲပြုလိုက်သော စန္ဒရော်မော်နှင့် တပ်များသည်  
မှုံးဝန်းမြစ်ကြောင်းအတိုင်း ဆက်၍ ချိလာကြသည်၊ ဝါးဖောင်များကို အသုံး  
မပြုကြတော့၊ လျှော်တက်များစွာပါသော လျှေကြီးများကို အသုံးပြုကြသည်။  
အနောက်ဘက် စစ်မျက်နှာကိုလည်း သူတို့ ဆက်လက်စစ်မဖွင့်ကြတော့။

အနောက်ဘက် စစ်မျက်နှာတွင် ရေကျိုးများ အထပ်ထပ် စီရင်ထားပြီး၊ လိုအပ်သည့်အခါန်တွင် ဖောက်ခွဲနိုင်သည့် တမန်များပြုလုပ်ထားကြောင်းကို သီလဝါကျွန်းပေါ်ရှိ စစ်ရေးအဖိုအမဲ ပုံရပိုက်များအား သိရှိသွားကြသည်။

စင်စစ်... အနောက်ဘက် စစ်မျက်နှာ၏ အတွင်းဘက်ဟူခေါ်အပ်သော ရေကျိုးတို့သည်၊ သီလဝါကျွန်းနှင့် အနီးကပ်ဆုံး ဖြစ်သည်။ သီလဝါကျွန်းကို စီမံပြိုးလျှင် ရေကျိုးများဆီသို့ ဆက်လက်စစ်ပြုလိမ့်မည်ဟူသော တွေးထင်ချက်ကို ရန်သူတို့က တစ်မျိုးတစ်မည် ပြောင်းလဲလိုက်ကြခြင်း ဖြစ်သည်။

သီလဝါကျွန်းနှင့် နီးကပ်ဆက်သွယ်နေသော အနောက်ဘက်မျက်နှာ  
ရေကျုံးများဆိုသို့ မချိဘဲ၊ မူးဝန်းမြစ်ရှုံးအတိုင်းပါဒနိုင်ငံတော်၏ တောင်ဘက်  
မျက်နှာသို့ ချိကြသည်။ တောင်ဘက်မျက်နှာမှ ဂွမ်းမြို့သုံးဆယ့်ရှစ်ထပ်  
ကင်းတပ်များသို့။

ဂုဏ်မြို့သုံးဆယ့်ရှစ်ထပ်သည် သီလဝါကျွန်းနှင့် ဝေးကွာသော်လည်း . . . ပါဒန္တပြည်တော်နှင့် အနီးကပ်ဆုံးနေရာ ဖြစ်သည်၊ ရှည်လျားသာ စစ်ကြောင်း ဖြစ်သော်လည်း နေပြည်တော်နှင့် အနီးကပ်ဆုံး စစ်မျက်နှာကို စန္တရော်မော်နီက ရွှေးချယ်လိုက်ခြင်း ဖြစ်သည်။

သိပ္ပါယ် . . .

၇၂။ မယ်ဘူရင် စန္တရော်မော်နီ၏ သေနဂံ ပရီယာယ်သည် ပါဒေ  
နေပြည်တော်အတွက် စစ်ပြင်ရန် လုံလောက်သော အချိန်ကိုရရှိသွားစေသည်။  
စန္တရော်မော်နီ၏ လျေတပ်များ မှုပ်ဝန်းမြစ်ရှုံးတွင် လျော်ခတ်နေချိန်၌  
သုံးဆယ့်ရှစ်ထပ် ကင်းတပ်များ၌ အစစ်အရာရာ အဆင်သင့် ဖြစ်ပြီးသွားသည်။  
နေပြည်တော်ရှိ အခြားတပ်မများလည်း စစ်ကူရောက်လာကြသည်။ ဂုမ်းမြို့  
အပြင်ဘက်ဆုံး ကင်းတပ်သို့ ရောက်ရှိလာသည်။

နေပြည်တော် အတွင်းရှိ မြို့စောင့်တပ်၊ နှစ်းတော်စောင့်တပ်နှင့် အခြား  
တပ်ဖွဲ့များလည်း အခြားအမှာ ပြင်ဆင်ပြီး ဖြစ်သွားသည်။

ပါဒန်းတော်တွင်းရှိ န်းတော်စောင့်တပ်တွင် ရဲမက်အနည်းငယ်သာ ထားရှစ်ခဲ့ပြီး၊ ရဲမက်အင်အား အများဆုံးကို ဂုမ်းမြို့၊ သုံးဆယ့်ရှုစ်ထပ် အပြင် တပ်သို့၊ အားဖြည့် စုရုံးလိုက်သည်။ သမိန်ပြတ်အ သမိန်ပါလ အစရှိသော တပ်မင်းကြီးများလည်း ဂုမ်းမြို့တပ်မသို့၊ ဝင်ရောက်ပူးပေါင်းလာသည်။ ငှုံးမယ် စစ်အားကြိုဆိုမှ အစီအမံအားလုံးကို နှင့်ဟေမှာ တစ်ဦးတည်း ကွွပ်ကဲခြင်း

ဖြစ်သည်။

သိမ်းမြင်...

ပါဒတပ်မတို့သည် လျှကိုသုံး၍ မြစ်ပြင်သို့ ထွက်မတိုက်ကြ၊ ကင်းတပ်အပေါ်နှင့် မူးဝန်းမြစ်ဆိပ်ကမ်း အခြားလွင်ပြင်မှုသာ စစ်ကို ကြိုလိုက်ကြသည်။ မူးဝန်းမြစ်ရေပြင်ထက်သို့ နံနက်နေရာင်ဖြန့်ခင်း စီးဖြာလိုက်သည့် အချိန်မှာပင် စစ်ပွဲစတင် ဖြစ်ပွားလေသည်။ ရဲမက်တို့၏ ကြွေးကြော်သံများသည် ဆောင်းနံနက်၏ ပြုကွဲလု နှင့်မြှုတို့ကို အပြီးတိုင် ဖြိုခဲ့လိုက်လေသည်။

ଇଂସନ୍ ମାତ୍ରାକୁ ପାଇଁ ଏହି ଅଧିକାରୀଙ୍କ ଦେଶରେ ଆଜିର ମହାନ୍ତିରେ ଉପରେ ଥିଲୁଛି । ଏହି ଅଧିକାରୀଙ୍କ ଦେଶରେ ଆଜିର ମହାନ୍ତିରେ ଉପରେ ଥିଲୁଛି ।

သို့မဟုတ် လုံသွားက ထိုးဖောက်လာသည်။ မျက်နှာချင်းဆိုင်မှ ဓားလုံသွား တို့ကိုသာ အမိကထား၍ တိုက်ခိုက်လျှင် အပေါ်ဘက်မှ မြားတံများက တည့်မတ်စွာ စွဲဝင်ထိုးစိုက်လာသည်။ သူတို့အဖို့ စစ်မျက်နှာ တစ်ခုတည်းမှာ ပင် မြေပြင်ရန်သူ ကောင်းကင်ရန်သူ ရန်သူနှစ်မျိုးနှင့် တိုက်ခိုက်နေရသည်။ မြားတံများသည် ပါဒဲမက်နှင့် ဇော်မယ်စစ်သည်တို့ ပူးယုံကြည်တွေးနေသည့် ကြားမှုပင် ဇော်မယ်စစ်သည်များကိုသာ တိုကျစွာ ထိုးစိုက်လာကြသည်။ လျေကြီးများမှ လျောင်းအစုများ တစ်စုပြီးတစ်စု ကမ်းကပ်နေသည့်ကြားမှုပင် ဇော်မယ်တပ်အဖို့ ဂွမ်းမြို့ ကင်းတပ်အောက်ခြေဖက်သို့ပင် မချဉ်းကပ်နိုင် ဖြစ်နေသည်။ ပို့၍ အင်အားလျော့စေသည်ကား၊ ကင်းတပ်မျှော်စင်ထိပ်မှ လာသော မြားတံတို့သည် လျောင်းမှ သက်ဆင်းခါစ၊ ကမ်းတပ်သို့ ခြေချကာစ၊ ဇော်မယ် စစ်သည်အစု၏ ရင်အုံအထိ ပုံသန်းစွဲဝင်နေခြင်း ဖြစ်သည်။

**ဤအခြင်းအရာကို သိလိုက်သော ဇော်မယ်ဘုရင် စန္ဒရော်မော်နီသည် စက်လျေများမှ နောက်ထပ် လျောင်းများကို မချေစေတော့။ နောက်ထပ် စစ်သည်အစုများကို ကမ်းတပ်သို့ မသွားစေတော့။ ထိုအခါ ကမ်းသို့ တက်ပြီး သား၊ ကင်းတပ်အောက်ဖက်တွင် လွင်ပြင်သို့ ရောက်ပြီးသား စစ်သည်များမှာ အကူဖြည့်အင်အားကို ဆုံးရှုံးသွားကြသည်။**

ပထမစစ်ပွဲသည်ကား ပါဒဲမက်တို့၏ စစ်ပွဲ။

နှေ့စွာန်းလွှာကာလထိတိုင်သော စစ်ကာလသည် ပါဒ်၏ အောင်ပွဲရ ကာလ။ ပါဒဲမက်တို့ ဆုံးရှုံးလိုက်ရသည်ကား... . မြားတံများနှင့် ဓားသွား လုံရှုည်များသာ ဖြစ်သည်။ သို့သော် ထိုမြားတံများနှင့် ဓား၊ လုံရှုည်များကို အချဉ်းနှင့် ဆုံးရှုံးလိုက်ရခြင်းမဟုတ်၊ ဇော်မယ်စစ်သည်တို့၏ ကိုယ်ခန္ဓာ အနဲ့။ အပြားတွင် ထိုးစိုက်ပါရှုသွားကြခြင်းသာ... .

ဇော်မယ်တပ်စစ်လျေများသည် မျှော်ဝန်းမြစ်လယ်ယွန်းယွန်း အခြား တစ်ဖက်ကမ်းနှီးနှီးအထိ ဆုတ်ခွာတပ်စွဲလိုက်ကြသည်။ ဆုတ်ခွာလျှော်ခတ်ရင်း ဖြင့် မျှော်စင်ထိပ်မှ ပါဒ်တပ်တို့ မြစ်ပြင်သို့ ဆင်းလာအောင် စစ်မြှော်ကြသည်။ သို့သော် နှင့်းဟောက မြစ်ကမ်းတပ်အထိသို့ပင် မသက်ဆင်းရဟု အမိန့်ပေး ထားသည့်အတွက် စန္ဒရော်မော်နီ၏ စစ်မြှော်ချက် မအောင်မြင်တော့။

ထိုညာက ဂွမ်းမြို့အပြင်ဖက်ဆုံး ကင်းတပ်နှင့် တကွာသော ကင်းတပ်များ တွင် အောင်ပွဲခ မီးပုံများ၏ မီးရောင်ဖြင့် လင်းထိန်နေလေသည်။

\*

\*

\*

“နိန္ဒြု... နိန္ဒြု”

သမိန်စက္ကဝတ်သည် သလွန်မှ ရှတ်ချည်းထ၍ အနီးရှိ ရဲမက်များကို ကြည့်ရင်း အော်လိုက်သည်။ အစောင့်ရဲမက်များသည် သမိန်စက္ကဝတ်ကို ပြန် မဖြစ်ကြချေ။ ပါဒဘူရင် အိပ်ပျော်နေသည်ကို အနောင့်အယှက်မပြုရ။ နှီးလာ ပြီး တစ်စုံတစ်ယောက်၊ သို့မဟုတ် တစ်စုံတစ်ရာကို မေးမြန်းတောင်းဆိုလာ လျှင်လည်း အကူအညီမပေးရဟု သခင်မနှင့်းဟေမာ သူတို့ကို တင်းကြပ်စွာ အမိန့်ထုတ်ထားသောကြောင့် ဖြစ်သည်။

“နိန္ဒြု ဘယ်မှာလဲ၊ ကျွန်းစောင့်တပ်မမျှုံးတွေ မလာကြသေးဘူးလား၊ ငါနှစ်းဆောင်က မြောင်လှချည်လား၊ ဒါ... ဒါ... ငါနှစ်းဆောင်... ဟင်”

သမိန်စက္ကဝတ်သည် သလွန်ထက်မှ ခုန်ထွက်လိုက်သည်။ လွန်ခဲ့သည့် ညနှင့် လွန်ခဲ့သည့်နေ့များက မူးယစ်လဲကျ နေခဲ့သည်ဆိုခြင်းကိုပင် မယုံနှင့်စရာ ကောင်းလောက်အောင် သူ့လှပ်ရှားမှုများ သွက်လက်မြန်ဆန်နေလေသည်။

“ဟေ့... ဒါက ဂွမ်းမြို့ကင်းတပ်ပဲ၊ ငါ ဘာကြောင့် ဒီရောက်နေတာလဲ သီလဝါကျွန်း၊ ဟင်... သီလဝါကျွန်း... သမိန်ဓမ္မလာပြာတယ်၊ ဇုံးမယ် ရန်သူတဲ့... ဇုံးမယ် ရန်သူ... ငါ... သီလဝါကျွန်းကို စွန့်လွှတ်လိုက်ရပြီ လား”

သမိန်စက္ကဝတ်သည် သလွန်ခြေရင်းဘက်တွင် ရပ်နေသော လုံရှည် ကိုင် အစောင့်ရဲမက်ကို တွေ့နှုံးထိုးဖယ်ရှားပြီး ပြတ်းဆီသို့၊ တစ်ဟုန်းထိုး ပြေး သွားသည်။ ပြတ်းဝတွင် နေခြည်စတို့ ပြန့်ကြနေပေပြီ။

ကင်းတပ်ဝင်းအတွင်းရှိ ရဲမက်များ လှပ်ရှားနေကြပုံကို အောက်ဖက် တွင် မြင်လိုက်ရသည်။ သမိန်စက္ကဝတ် ရောက်ရှိနေရာကား ကင်းတပ် အတွင်း ဆောင်၏ အမြင့်ဆုံး အဆင့်ရှိ အခန်းငယ် ဖြစ်သည်။ ထိုအခန်းငယ်၏ ထို ပြတ်းမှ စီးကြည့်လျှင် ကင်းတပ်အောက်ခြေ၊ ထိုမှုတစ်ဆင့် မြစ်ဆိပ်အတိ ဆင်ခြေလျှော့ ပြန့်ဆင်းသွားသော ကွင်းပြင်၊ ထိုမှုတစ်ဆင့် မူးပြုဝန်းမြစ်။

သမိန်စက္ကဝတ်သည် မျက်စီတဆုံး မြင်နေရသော မြင်ကွင်းကို အပေါ် စီးမှ ကြည့်လိုက်သည်။ ကွင်းပြင်တွင် လဲကျသေဆုံးနေသည့် စစ်သည်များ၊ ထိုးထောင်နေသည့် ဓားသွားများ၊ လုံဖျားများ၊ လှိုက်အူနေသော မီးခိုးများ၊ ထို့မှ တစ်ဆင့် မူးပြုဝန်းမြစ်ဆိပ်တွင် ဖရိုဖရေဖြစ်နေသည့် လျှင်ယ်များ၊ ထို့မှ တစ်ဆင့် မူးပြုဝန်းမြစ်လယ်ရှိ လျှောပ်။

ပြတင်းဘောင်ကို လက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ရင်း သမိန်စက္ကာဝတ် သည် မျက်စီအစုံကိုလည်း တင်းကြပ်စွာ မိုတ်လိုက်သည်။ သေရည်ငွေ့ကို ဖြင့် အဆီပြန်နေသော နှစ်ယ်သည့် မျက်နှာပြင်တွင် စိမ့်းညီးသော နဖူးကြာ များ ပြိုင်းပြိုင်းထလာနေသည်။ ပိတ်ထားသော မျက်ခွံစများ၊ စွဲထားသော နှုတ်ခမ်းများ၊ ဆတ်ဆတ်တုန်လာသည်။ မျက်နှာတစ်ပြင်လုံး သွေးရောင်လျှမ်း နှီမြှန်းလာသည်။

ဇုံးမယ်ရန်သူအတွက် ကျွန်းစောင့်တပ်များကို မပြင်ဆင်ခဲ့ခြင်း၊ ကျွန်း ပဟိုနှုန်းဆောင်တွင် နေ့နှင့်ညု စဉ်ဆက်မပြတ် သေရည်တွင် နစ်မွှန်းနေခဲ့ခြင်း၊ ဥတ္တရတပ်မမျှူး၊ သမိန်ဓမ္မ သွေးရှုံးသွေးတန်းဖြင့် အော်ဟစ်လျက် နှုန်းဆောင် ထဲသို့ ပြေးဝင်လာခဲ့ခြင်း၊ နာရဒလေ့တော်ပေါ်သို့ မိမိအား ချုပ်နောင်ပွဲဖက် ခေါ်ခဲ့ကြခြင်း ဂုဏ်းမြို့၊ ကင်းတပ်အထိ သေရည်ယူစွဲမှုးနေခဲ့ခြင်း... . . . ။ သည့်ထက်-

သီလဝါကျွန်းမှ ဖရိုဖရဲ့ ဆုတ်ခွာခဲ့ရခြင်း... . . .

ဖြစ်ရပ်အစဉ်တို့သည် သမိန်စက္ကာဝတ်၏ အတွေးထဲ၌ တစ်မှုဟုတ်ချင်း ဝင်ရောက်ပုံတိန္ဒြားလာကြသည်၊ ကင်းတပ်အောက်ဖက် ကွင်းပြင်မြေပြန် တစ်လျှောက် အတုံးအရုံးရှိနေကြသော ရဲမက်များ၊ ကမ်းစပ်မှ မျှောက်ခုံလန် နေသော လေ့များ၊ အဝေးမြစ်ပြင်ဆီမှ ဇုံးမယ်စစ်လေ့ကြီးများကို မြင်တွေ့ရ ခြင်းမှုတစ်ဆင့်၊ သမိန်စက္ကာဝတ်သည် အခြေအနေ အရပ်ရပ်ကို တစ်မှုဟုတ် ချင်း နားလည်သွားသည်၊ လုံရှည်စူးဝင်ခြင်းခံရသော တောာက်တစ်ကောင်၏ နာကျင်မှုအော်သမျိုးဖြင့် ပြတင်းဘောင်ကို အညီးကြီးစွာ ရှိက်ပုံတ်လိုက်သည်။ ဆူဝေသော ဒေါသနှင့်အတူ နောင်တတစ်ဖန် ပူပန်ခြင်းတို့ကိုပါ ခံစားလာရ သည်။

ထိခိုက်ခံစားမှု၏ အရှိန်အဟုန်ကြောင့်လား၊ သေရည်ကို တောင်းဆိုမှ လားဟု မိမိကိုယ်မိမိ မဝေခဲ့နိုင်လောက်အောင်ပင်၊ သမိန်စက္ကာဝတ်၏ လက်တို့ သည် တဆတ်ဆတ် တုန်ယင်လာကြပြန်သည်။ ဆတ်ဆတ်တုန်သော လက်ချောင်း များကို မျက်နှာရှေ့သို့ မြောက်၍ကြည့်သည်၊ မိမိ၏ လက်ချောင်းများကိုပင် တစ်ခါမှ မမြင်ဘူးသော အကြည့်မျိုးဖြင့် ကြည့်မိသည်။

“သတ္တာမန္တလေးတော်ကို ကိုင်စွဲခဲ့တဲ့လက်၊ လေးကိုင်းကို ဆုပ်ကိုင်ခဲ့တဲ့ လက် ညီးကြီးကို ငင်ခဲ့တဲ့လက်၊ များတံကို တပ်ဆင်ခဲ့တဲ့လက်. . . ငါ့လက်တွေ

... ငါလက်တွေ... ပြီးတော့ ရွှေတကောင်းတွေ၊ တစ်ခုပြီး တစ်ခု အဆက် မပြုတ် ကိုင်ခဲ့သေးတဲ့ လက်.. တွေ... ငါလက်တွေ... ငါ... ငါ... ဟာ ရှုံးနိမ့်ဆုတ်ခွာခဲ့သူလား၊ ရန်သူ့ဘေးက ထွက်ပြီးခဲ့သူတဲ့လား”

ဘုရင်တစ်ပါးဟူသော အဖြစ်၊ သမိန်စက္ကဝတ်ဘွဲ့ကိုခံယူ သူရဲကောင်း ဟူသောအဖြစ်၊ ရာဇ်ခွန်ထူခဲ့ပြီးမှ ရန်သူ့ဘေးက လက်လွှတ်ထွက်ပြီးခဲ့ရ သည်အဖြစ်... ထိုမာန်မာနတို့၏ ထုထောင်းနှိပ်နယ်ခြင်းကို ခံစားနေရသော သမိန်စက္ကဝတ်ကို အနီးရှိ ရဲမက်များက နားမလည်စွာဖြင့် ပိုင်းကြည့်နေကြ သည်။

သမိန်စက္ကဝတ် မျက်လုံးအိမ်များသည် ရှုံးသွေ်နေသူပမာ ပြေးကြောင် ပိုင်းစက်လာသည်။ ပုံအိုက်သောရာသီ မဟုတ်ပါဘဲလျက် ချွေးစာများ နဖူးပြင် ၍ ပေါ်လာသည်၊ အစောင့်ရဲမက်များသည် ထူးဆန်းသော အခြင်းအရာတစ်ခု ကို တွေ့ရသလို၊ သမိန်စက္ကဝတ်၏ ဘေးသို့ ပိုင်းအုံလာကြသည်။

သမိန်စက္ကဝတ်သည် မိမိလက်ချောင်းများထံမှ အကြည့်ကို ဖယ်ခွာ လိုက်သည်။ ထိုအခါ ပိုင်းအုံနေကြသော ရဲမက်တို့၏ မျက်နှာများကို ရင်ဆိုင် လိုက်ရလေသည်။

“အရှုံးတွေ.. မကောင်းဆိုးဝါးတွေ... ဘာကြောင့် ငါကို ကြည့်နေကြ တာလဲ...”

စူးနှစ်သော အော်ဟစ်သံကြောင့် ရဲမက်များ နောက်သို့ရှုံးသွားသည်။

“စစ်ဖြစ်နေတဲ့အချိန်၊ ဒီအခန်းထဲမှာ... ဘာလုပ်နေကြတာလဲ ငါ အနားမှာ ဘာကိစ္စပိုင်းနေကြတာလဲ... သွား... ထွက်သွား... အားလုံး ထွက်သွား”

သမိန်စက္ကဝတ်က လက်ကိုဝှုံရမ်းလိုက်သည်၊ ရဲမက်များ ပို၍ အလှမ်း ဝေးသော နောက်သို့ ဆုတ်သွားပြန်သည်။ သို့သော သူတို့၏ အကြည့်ကို သမိန်စက္ကဝတ်ထံမှ မဖယ်ကြ။

“ဘုရင်မင်းမြတ်... သတိထားပါ သလွန်ပေါ်မှာ ပမ်းဖြေနားနေပါ”

အကြပ်များတစ်ဦးက မရှုံးမရဲအသံဖြင့် ပြောလိုက်သည်။

သမိန်စက္ကဝတ်သည် မပိုမသ အော်ဟစ်လျက်၊ ပိုင်းအုံနေသော ရဲမက် များခါသို့၊ တစ်ဟူန်ထိုး ပြီးဝင်လေသည်။ ထို့နောက် ပြင်းထန်သောအရှိန်ဖြင့် လက်ကိုဝှုံရမ်းပစ်သည်၊ ဝယာရှိ ရဲမက်များ အလဲလဲအပြီးပြီ ဖြစ်သွားကြ

သည်။ ရှုတ်တရက် ထိတ်လန့်သွားကြသော ရဲမက်များသည်၊ သမိန်စတ္တဝတ်ကို ရွှေင်တိမ်းရင်းမှ နောက်သို့ ဆုတ်သွားကြသည်။

အကြပ်မျှူး၏အသံ ပေါ်လာသည်။

“ဘုရင်မင်းမြတ်ကို စိုင်းချုပ်ကြ... ချုပ်ကြ...”

နှင်းဟေမာအမိန့်ကို သတိရလာပြီး၊ ကြောက်ရွှံ့ထိတ်လန့်နေသည့်ကြားမှာပင်၊ သမိန်စတ္တဝတ်ကို ချုပ်နှောင်ရန် ကြီးစားကြပြန်သည်။

သို့သော ခါတိုင်းထက်ပို၍ ထူးထူးခြားခြား သန့်စွမ်းနေသော သမိန်စတ္တဝတ်ကို ချုပ်နှောင်ရန် မတတ်နိုင်ကြ၊ ရဲမက်များသာ လဲပြုသွားကြသည်။ အခန်းငယ်အတွင်း အော်ဟစ်ဆူညံသံများ ဖုံးလွှမ်းသွားသည်။

နောက်ဆုံးတွင်ကား သမိန်စတ္တဝတ်သည် ရဲမက်တစ်ဦး၏ ဓားအိမ်ထဲမှ ဓားတစ်စင်းကို ကျွမ်းကျင်စွာ ထုတ်ယူလိုက်နိုင်လေသည်။

လက်နက်ရရှိသွားသော ပါဒါဘူရင်အနီးသို့ ချည်းကပ်ရန် မည်သူမျှ မပုံးကြတော့။ ငယ်ရွှေယ်နှပါပြီသော ပါဒါဘူရင်၏ ဓားရေးကို ရဲမက်များ ယူဉ်ပြီး ခြင်းငှာ မစွမ်းသာတော့ ရဲမက်များသည် ဓားရီးကို တင်းကြပ်စွာ ကိုင်ထားသည့် သမိန်စတ္တဝတ်အနီးမှ ပို၍ ဝေးသော နေရာသို့ ဆုတ်ခွာသွားကြသည်။

“အရှုံးတွေ လူကြောက်တွေ စစ်ကာလမှာ ရန်သူကို ရင်မဆိုင်ဘဲ ငါကို အမိပ္ပာယ်မဲ့ စိုင်းချုပ်ဖို့ ကြီးစားနေကြတယ်။ ရန်သူကို အနိုင်တိုက်ပြီးမှ မင်းတို့ အားလုံးကို ငါကိုယ်တိုင်သတ်မယ်”

သမိန်စတ္တဝတ်သည် ပြောပြောဆိုဆိုပင် ပြတင်းဆီသို့ တစ်ဟုန်ထိုးပြေးသွားပြန်သည်။ အကြပ်မျှူးသည် နောက်ဆုံးအနေနှင့် သမိန်စတ္တဝတ်ကို တားဆီးရန် ပြေးသွားသော်လည်း နောက်ကျသွားလေသည်။

ပြတင်းဝမှ လွှားကျော်ခုန်ဆင်းသွားသော သမိန်စတ္တဝတ်ကို မမြှုနိုင်တော့ပေါ့ ဘုရင်မင်းမြတ်သည် အောက်ဖက်အဆင့်ရှိ အမိုးပြားပေါ်မှတစ်ဆင့် ထို့ထက်နိမ့်သော ကင်းတပ်ခေါင်မိုးပေါ်သို့၊ ထို့ထက် တစ်ဆင့်နိမ့်သော ခေါင်မိုးပေါ်သို့ အဆင့်ဆင့် ခုန်ဆင်းသွားပြီ ဖြစ်သည်။ သမိန်စတ္တဝတ် ရွှေ့ရှေ ပြေးသွားသည့် နေရာကို အကြပ်မျှူး ချက်ချင်းသိလိုက်သည်။ ဤတွင် ပြင်းစွာ တုန်လှုပ်ချောက်ချားသွားရပြီး အကြပ်မျှူးသည် အမိန်တစ်စုံတစ်ခုပေးရန် ပြင်ဆင်လိုက်သည်။ သို့သော သည်တစ်ကြိမ်လည်း သူ့နောက်ကျသွားခဲ့ပြန်သည်။

အမိန့်ပေးအုံဆဲဆဲ သူ့အသံတစ်ခုက ဖုံးလွမ်းသွားသည်။

ထိုအသံကား မြည်ဟိန်းကျယ်လောင်သော အသံ။

ထိုအသံကား ကင်းတပ်မျှော်စင်ထောင့်မှု... .

‘အမရမောင်းသံ’

စစ်မောင်းသံကြီး ‘အမရ’ထံမှ ဟီးဟီးထသော မောင်းသံသည် ကင်းတပ်  
တစ်ခုလုံးကို ဖုံးလွမ်းပျုံနှံသွားသည်။

ရဲမက်သုံးညီး မြောက်ချိုကိုင်ရသော မောင်းထုတ်ကို တစ်ယောက်တည်း  
မြောက်ချိုလွှဲရမ်းလျက် ‘အမရ’ကို ထုနှက်နေသည့် သမိန်စက္ဌဝတ်ကို ကင်းတပ်  
မျှော်စင်ထိပ်တွင် တွေ့လိုက်ရသည်။

အဆက်မပြတ်သော စစ်မောင်းသံကြောင့် ကင်းတပ်အတွင်းရှိ ရဲမက်  
အားလုံး အသီးသီးအသက မိမိတာဝန်ကျရာဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြ  
သည်။ ဤကာလဝယ် ‘အမရ’ကို မည်သူထူရှိက်သည်ဆိုခြင်းမှာ အရေးကြီး  
သော ကိစ္စမဟုတ်၊ စစ်မောင်းသံ၏ အမိန့်သံသည်သာ အဓိက ဖြစ်သည်။

‘အမရ’၏ အမိန့်ကား... .

မှုံးဝန်းမြစ်သို့ ဆုံးသော ချောင်းစွယ်များအတွင်း သိမ်းဂျက်ထားသည့်  
စက်လျောင်ယ်များကို မြစ်ပြင်သို့... .

မြစ်ကမ်းတွင် လျှို့ဝှက်ဆိုက်ကပ်ထားသည့် စက်လျော်ကြီးများကို  
အသင့်ပြင်။

ဗားကိုင်၊ လုံကိုင်၊ လေးမြားကိုင် စစ်သည်အစု အားလုံး မိမိတို့ တာဝန်  
ကျရာ စက်လျောပေါ်သို့ အမြန်ဆုံး တက်ရောက်နေရာယူ... .

လျှော်တက်ကိုင် စစ်သည်အစုတို့က လျှော်တက်နေရာတွင် အမြန်ဆုံး  
နေရာယူ၍ လျောကို ကမ်းမှုခြား... .

ထို့နောက် မြစ်လယ်ယွန်းယွန်း တစ်ဖက်ကမ်းနီးနီးတွင် တပ်စွဲထား  
သည့် ရန်သူ့လျောများဆီသို့ တစ်ဟုန်ထိုး လျှော်ခတ်။

လျောချင်းယှဉ်မြို့သည်အထိ ရန်သူ့လျောသို့ ချုပ်းကပ်၊ ထို့နောက် သူ့  
လျောပေါ်သို့ ခုန်ကူး၍ မျက်နှာချင်းဆိုင် တိုက်ခိုက်... .

ရန်သူကို အပြီးတိုင် ချေမှုန်းနိုင်သည့်အထိ ရွှေပြရွှေခံခံ ထိုးခုတ်။

ဒုတိယစစ်ပွဲ အစိအရင်ကို ညိုနှိုင်းနေကြသော နှင်းဟေမှာ၊ သမိန်  
ပြတ်အ သမိန်ဖွံ့ဖြိုးနှင့် အခြား တပ်မှင်းကြီးများသည် ‘အမရ’၏ အသံကြောင့်

တဲနန်းအတွင်းမှ အပြင်သို့ ထွက်ပြီးခဲ့ကြသည်။ မြစ်ဆိပ်ဆီသို့ တစ်စုတည်း ပြီးသွားနေကြသည့် ရဲမက်တို့၏ အုတ်အုတ်ကျက်ကျက် အသံကို ထွင်းဖောက်၍ အမိန့်ပေးရန် မတတ်နိုင်ကြတော့။ သမိန်ဒါဗုဏ်က ကြေးနီတံပိုးထုတ်၍ မှတ်လိုက်သော်လည်း သမိန်စက္ကာဝတ်၏ ‘အမရမောင်းသံ’ကို ဤအချိန်တွင် မည်သူ မျှ ကျော်လွှန်၍ မရတော့ပေါ့။

\* \* \*

တစ်ဟုန်ထိုး လျှော်ခတ်လာသော ပါဒစစ်လျေများကို တွေ့လိုက်ရသောအခါ င်းမယ်ဘုရင် စန္ဒရော်မော်နီသည် ရှတ်တရက် အဲ့အားသင့်သွားသည်။ စစ်မြှောစဉ်က မလာဘဲ စစ်နားချိန်ဟု ထင်မှတ်ခဲ့သော အချိန်တွင်မှ လာရောက်ကြသည့် သေနှင့်ကိုလည်း နားမလည် နိုင်လောက်အောင် ဖြစ်သွားသည်။

သို့သော်လည်း တစ်ဖက်ရန်သူ၏ သေနှင့်ပရီယာယ်ကို စဉ်းစားနေရန် အချိန်မရတော့ပေါ့။ မိမိ၏ လျေများကို မြစ်လယ်ဆီသို့ လျှော်ခတ်ကြရန်သာ အမိန့်ပေးရတော့သည်။ ယခု တပ်စွဲထားသည့်နေရာသည် ဤမှာဘက်မြစ်ကမ်းနှင့် နီးသည်။ မြစ်လယ်ရပ်ဆိုလျှင် ဟိုမှာမြစ်ကမ်းနှင့် နီးသွားနိုင်သည်။ သို့မှသာ ပါဒ၏ ကမ်းခြေဆီသို့ တိုက်ခိုက်ရင်းဖြင့် ချဉ်းကပ်သွားနိုင်မည် ဖြစ်သည်။

နီညိုရောင် သုတ်ခြေယ်သော လျေဝမ်းနှင့် နက်ပြာရောင် တံခွန်များ လွှေ့လွှေ့ထူထားသော င်းမယ်စစ်လျေများသည် စိမ်းပုပ်ရောင်သုတ်ခြေယ်သော လျေဝမ်းနှင့် ကြက်သွေးရောင် တံခွန်များ လွှေ့လွှေ့ထူထားသည့် ပါဒစစ်လျေများကို မြစ်လယ်တွင် ရင်ဆိုင်ရန် တစ်ဟုန်ထိုး စတင်လှပ်ရှားကြသည်။

တစ်ဖက်စွန်းစမှ စွဲကိုင်၍ လှပ်ခါလိုက်သော ကော်ဇာမျက်နှာပြင် ကဲ့သို့ မှုံးဝန်းမြစ်ပြင်တွင် လှိုင်းလိပ်တို့ ဖြစ်ပေါ်သွားသည်။

\* \* \*

မှုံးဝန်းမြစ်လယ်တိုက်ပွဲ၏ သတင်းအခြေအနေ အရပ်ရပ်သည် ပါဒန်းတော်သို့ တစ်ချိန်ပြီး တစ်ချိန် ရောက်လာသည်။ ပါဒန်းတော်ကို ကြီးကြပ်ကွပ်ကဲနေရသော နှုန်းရင်းဝန်ကြီး ဗညားမွန်ထော်သည် ဂုမ်းမြို့ကင်းတပ်ရှိ သခင်မ နှင့်ဗောမာထံမှလာသော စစ်မိန်သဝဏ်များကို တစ်လွှာပြီးတစ်လွှာ ဖတ်ရှုနေရသည်။

ပထမဆုံးရောက်လာသော သဝဏ်ကား . . .

“ဂုမ်းမြို့၊ ပထမကင်းတပ်ရွှေ၊ မူးဝန်းမြစ်လယ်တွင် ရန်သူနှင့် ရင်ဆိုင် တိုက်ခိုက်သည်။ ရေပြင်တိုက်ပွဲ ပြင်းစွာဖြစ်ပွားသည်”

ဒုတိယသဝဏ်မှာ “ပါဒေမက်တို့၊ အထိနာ ထူးပြောသည်။ ရန်သူအား ကုန်းပေါ်သို့၊ ဆွဲခေါ်စစ်မြှုပြု”

စတုတွေသဝဏ်မှာ “ဂုမ်းမြို့ဖက်ကမ်းစပ်တွင် စစ်ပွဲပြင်းထန်စွာ ဖြစ်သည်။ သမိန်ဒို့ပွဲကျသည်။ ရန်သူတို့၊ ကမ်းသို့တက်ပြီ...”

ဗညားမွန်ထော်၏ အကြောပြုင်းပြုင်းထသော လက်တို့သည် သဝဏ်များကို အားပြုကိုင်တွယ်နေရသည်...။ တစ်စောင်ပြီး တစ်စောင် ရောက်လာသော သဝဏ်များသည် စစ်ရေးမလုပုံများကို တစ်ဆင့်ပြီးတစ်ဆင့် ဖော်ပြန်သည်။ ကင်းတပ်မှ သဝဏ်ပို့မြှင်းသည်ကျော်များလည်း နန်းဆောင်တွင် ပို၍ များလာသည်။

ပွဲမသဝဏ် ‘နှစ်ဖက်စစ်သည်တို့၊ လျှောက်မသုံးတော့၊ ပထမကင်းတပ်ရွှေ၊ မြေပြင်တွင် ရင်ဆိုင်သည်၊ မိမိတို့လည်း မတု့သေး၊ ရန်သူလည်း မတကိန်းသေး’

ဆင့်မသဝဏ် “ကင်းတပ်အားလုံးမှ အင်အားအကူကို ဖြည့်ယူပြီ”

သတ္တုမသဝဏ် “ပါဒနန်းတော်မှ တပ်မများ အားလုံးအသင့်ရှိစေ”

အင့်မသဝဏ် “မြို့ရှိးစောင့်တပ်မကို အကူအပံ့ လွှတ်စေ”

နှစ်မသဝဏ် “နန်းတော်စောင့်အပြင် တပ်ဖွဲ့အားလုံးကို အကူအပံ့ လွှတ်စေ”

ဒသမသဝဏ် “နန်းတော်အတွင်း တပ်ဖွဲ့အားလုံး အသင့်ရှိစေ”

ဗညားမွန်ထော်အနီးတွင် ပါဒနန်းတော် တပ်မင်းများ အစုအညီ စုရုံးနေကြသည်။ တဖွဲ့ဖွဲ့ရောက်လာသော သဝဏ်ပါအမိန့်အရ ဗညားမွန်ထော်က အမိန့်ပေးလိုက်သည့်အခါတိုင်း တပ်မင်းတစ်ဦးညီးသည် နေရာမှ ထွက်ခွာကာ မိမိ တပ်မဆီသို့ ထွက်သွားရသည်။ ဒသမသဝဏ်ကို ရရှိချိန်တွင် နန်းတွင်း၌ အတွင်းတပ်ဖွဲ့များသာ ကျော်ပေတော့သည်။ အပြင်တပ်မများ အားလုံး ဂုမ်းမြို့ စစ်တလင်းသို့ ထွက်ခွာသွားပြီ ဖြစ်သည်။ ဒသမသဝဏ် အမိန့်အတိုင်း ဗညားမွန်ထော်သည် စီမံခန့်ခွဲလိုက်လေသည်။

နန်းတော်အတွင်း တပ်ဖွဲ့အားလုံး အသင့်ပြင်ကြ၊ တပ်ဖွဲ့တိုင်း မိမိ နေရာမှာ မိမိအသင့်ရှိကြ၊ ဒီက နောက်ထပ် ရောက်လာမယ့် အမိန့်ကို

လေးသည်ကျော်တွေက တစ်ဆင့်ထူတ်လွှတ်မယ်၊ မိမိတပ်ဖွဲ့ရှုံး စစ်မိန့်တံခွန်  
တိုင် အနီးမှာ တစ်ရုံမလပ် စောင့်ဆိုင်းနာခံကြ”

အတွင်းတပ်ဖွဲ့မှုးအားလုံး ထွက်ခွာသွားကြသည်။

နောက်ထပ် အမိန့်တစ်စုံတစ်ရာ ရောက်ရှိလာပါက ယင်းအမိန့်ကို  
သဝက်များဖြင့် ထပ်၍ ပွားယူရမည် ဖြစ်သည်။ ထို့နောက် သဝက်လိပ်ကို  
မြားတံတွေ့ ချည်နောင်ကာ အတွင်းတပ်ဖွဲ့များဆီသို့ လေးဖြင့် ပစ်လွှတ်  
ပို့ဆောင်ပေးမည် ဖြစ်သည်။ တပ်မှုးများသည် မိမိတို့ တပ်ဖွဲ့ရှုံးရှိ၊ စစ်မိန့်  
တံခွန်တိုင်သို့ လာရောက်ထိုးစိုက်မည့် “စစ်မိန့် သဝက်ပါ မြားတံ”ကို  
စောင့်ဆိုင်းနေကြရမည်။

ဒေသမသဝက် ရောက်လာပြီးနောက် အချိန်အတန်ကြောမျှ နောက်ထပ်  
သဝက်မရောက်လာဘဲ ရှိနေသည်၊ နှစ်းရင်းဝန်ကြီးသည် ထိုင်ခုံ့၍ ထိုင်နေခြင်း  
တဲ့၊ မဆောက်တည်နိုင်တော့သည့်အတွက် နှစ်းဆောင်အတွင်း ဟိုမှာသည်မှ  
စကြိုန်လျှောက်နေမိသည်။ စစ်မိန့်တံခွန်တိုင်ဆီသို့ သဝက်လိပ်မြားတံ  
ပစ်လွှတ်ပေးရမည့် လေးသည်ကျော်တို့သည် ညျှော်းတွေ့ မြားတံကို အဆင်သင့်  
တပ်ဆင်ထားကြသည်။

နေလုံးပျောက်ကွွယ်စ အချိန်မှာပင် မျှော်လင့်ထားသော သဝက်တစ်ခု  
ရောက်လာလေသည်။ သို့သော် ထို ‘မကဒသမ သဝက်’ ရောက်ရှိလာပုံကား  
အိုမင်းသော နှစ်းရင်းဝန်ကြီးအဖို့ ထိတ်လန့်တုန်လှပ်ဖွယ်ရာ။

မြင်းခွာသံ တဖြောင်းဖြောင်းသည် နှစ်းတော်မူခံဝတီ ရောက်ရှိလာ  
သည်။ အပြင်ဘက် ဝင်းတော် မြင်းအောင်းတွင် မြင်းကိုမထားရစ်ဘဲ မူခံဝအထိ  
နှင့်လာခြင်း ဖြစ်သည်ပင်လျှင် ကြီးကျယ်သော အရေးအရာ ပေါ်လာပြီဖြစ်  
ကြောင်း အထိမ်းအမှတ် ဖြစ်သည်။

မြင်းစီးရဲမက်သည် ကောင်းစွာမရပ်သေးသော မြင်းပေါ်မှ ခုံနှုံးချုပြီး၊  
နှစ်းရင်းဝန်ကြီးဆီသို့ ပြေးလာသည်။ သူ့လက်ထဲတွင် သဝက်လိပ်။ သူ့ရင်အုံ  
တွင် သွေးကွက်တစ်ခု၊ သူ့နောက်ကျောတွင် လှုတံတွေ့ချောင်း။

“ပါ... ဒ... ချောင်းရှိုးအတိုင်း လာခဲ့... ရတယ်... အကျွန်  
ရန်သူ့ လှုချက်မိ... သခင်မရဲ သဝက်အရောက်ပို့...”

ရဲမက်သည် လမ်းခုလပ်မှာပင် လဲကျသွားသည်။ နှစ်းရင်းဝန်ကြီးသည်  
ရဲမက်၏ ကိုယ်ကြပ်ထဲမှ သဝက်ကို ဆွဲထုတ်ယူလိုက်သည်။ ‘မကဒသမသဝက်’

သည် ရဲမက်၏ သွေးများဖြင့် စွန်းပေနေသောကြောင့် စာလုံးများကို ကောင်းစွာ မမြင်ရ။ ဗညားမွန်ထော်သည် မီးတိုင်အောက်သို့ထားပြီး သဝက်ကို ဖြန့်လိုက် သည်။

လေးသည်ကျော်များက ဓကဒသမ သဝက်မှ စစ်မိန့်ကို နားစွင့်လိုက် ကြသည်။

“ပါဒချောင်းရှုံးအတိုင်း သင်းတို့မြောက်အရပ်သို့ ချိလာကြပြီ၊ နန်းတော် တပ်မများအားလုံး အရွှေ့ဘက် မျက်နှာမှ ထွက်ကြိုတိုက်ခိုက်ကြ”

\*

\*

\*

“တပ်မျှူးလေး”

စူးသည် လုံရှည်များကို လက်ထဲတွင် စုစည်းကိုင်ဆရာင်း ဒီပါအနီးသို့ ချဉ်းကပ်လာသည်။ လုံတို့များကိုလည်း ကျောတွင် သို့င်းချည်ထားသည်။

“တပ်မျှူးလေး...”

ဒီပါသည်၊ လူပ်လူပ်ရွှေ့ဖြစ်နေသော ‘အာကာရွှေတပ်ဖွဲ့’ စစ်သည်များ ကို ငေးကြည့်နေသဖြင့် စူး၏ ခေါ်သံကို မကြားမိပေ။ စစ်သည်များသည် သက်ဆိုင်ရာ အကြပ်မျှူးများ၏ အော်ဟစ် အမိန့်ပေးသံများအတိုင်း လူပ်ရှား နေရာယူနေကြလေသည်။

“တပ်မျှူးလေး... ဒီပါ...”

လုံရှုံးချင်း ထိခတ်သံကြောင့် ဒီပါလှည့်ကြည့်လိုက်သည်။ ပြုးရယ်နေ သော စူး၏ မျက်နှာပိုင်းပိုင်းကို တွေ့လိုက်ရလေသည်။

“စစ်တိုက်ကြရတော့မယ် တပ်မျှူးလေး... အမိန့်တော်ရောက်လာပြီ၊ အရွှေ့ဘက် မျက်နှာကိုထွက်ပြီး၊ ပါဒချောင်းရှုံးအတိုင်း တက်လာတဲ့ ရန်သူကို ကြိုတိုက်ရမယ်တဲ့၊ ကျွန်တော် သိပ်ပျော်တယ်...”

စူးလှပ်ရှားလိုက်တိုင်း လုံရှုံးချင်း ထိခတ်သံမှာ တချွင်ခွင်မြည်နေ သည်။ ဒီပါသည် စူးကို ပြုးပြပြီးမှ နားမလည်သော အသံဖြင့် မေးလိုက်လေ သည်။

“သိပ်ပျော်တယ်... ဟူတ်လား... စူး”

“အကြပ်မျှူးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ စစ်တိုက်ရတော့မယ်ဆို တော့ ပျော်တာပဲပေါ့ တပ်မျှူးလေး... ကျွန်တော်ဒါပဲ လုပ်ရမှာ မဟူတ်လား၊ ကိုယ်လုပ်စရာရှိတဲ့ အလုပ် လုပ်ရတာကိုး၊ ကိုယ်က ပျော်နိုင်ရမှာပေါ့... အဲ

... တစ်ခုတော့ရှိတာပေါ့ တပ်မျူးလေး... စစ်တိုက်ရလို့ ပျော်တာထက်၊ ရန်သူကို ရင်ဆိုင်ရမှာမို့ ပျော်တယ်ဆိုရင် ပို့ပြီးမှန်မယ်လေ... ”

စဲ့၏ စကားလုံးများနောက်မှာ စဲ့၏ သဘောထားကို သိလိုက်သော ကြောင့် ဒီပါသည် ခေါင်းကို ဖြည်းဖြည်းချင်း ညိုတ်လိုက်မိလေသည်။

“ဒါပေမယ့်... အကြပ်မျူးစဲ့... ခင်ဗျား... ပုံလွှာရေးရရင် ပို့ပျော် မှာ မဟုတ်လား... ”

ပြုးရယ်နေသော မျက်နှာသည် တိမ်ရိပ်တစ်ခု ရှုတ်တရက် ဖြတ်သန်း သွားသလို ဖြစ်ပြီးမှ ချက်ခြင်းပင်ပြန်၍ ပြုးရယ်လိုက်သည်။

“အား... အဲဒါတော့ မဖြစ်နိုင်တော့ပါဘူး... တပ်မျူးလေး ဒါပေမယ့်... ဖြစ်ကောင်း ဖြစ်နိုင်ရင်တော့ ပုံလွှာရေးရတာ မဟုတ်ဘူး ပုံလွှာကြည့်ရရင် ပို့ပျော်မယ်လို့တော့ ဆိုနိုင်ကောင်းပါရဲ့ဗျာ... ”

“ပုံလွှာတွေလဲ ကြည့်နိုင်မယ်... အဲ ကြည့်ခွင့်ရမယ် ပြီးတော့ရေးလဲ ရေးခွင့်ရမယ် ဆိုရင်တော့... စဲ့... ”

စဲ့သည် လုံတို့များ ထည့်ထားသည့် အိတ်ရှည်ကို ပခုံးမှဖြုတ်ရင်း ဒီပါရွှေ့သို့ ထိုင်လိုက်သည်။ ပြုးရယ်နေသော မျက်နှာသည် လေးနက် တည်ကြည့်သွားသည်။

“ဟုတ်တယ်” တပ်မျူးလေး၊ သေသေချာချာ စဉ်းစားကြည့်ရင် ကျွန်တော်ဟာ အကြပ်မျူး အင်း... ထပ်ပြောရင်တော့၊ ဘယ်တော့အရာတက်မယ် မဟုတ်တဲ့ အကြပ်မျူး ရဲမက်။ သည်တော့ ရဲမက်အနေနဲ့ ကျွန်တော့ ပျော်စရာဟာ စစ်တိုက်ခြင်းပဲရှုတယ်။ ဒါဟာ ကျွန်တော့ဘဝအပေါ်မှာ ကျွန်တော် ပျော်လိုက်ခြင်းကိုး။ ကျွန်တော့ ရင်ထဲမှာ လိုချင်တဲ့ ပျော်ရွှင်မှုကာ တပ်မျူးလေး လို့ ပုံလွှာရေး... ပန်းချီကျော် တစ်ဦးအဖြစ် အနုပညာသမား တစ်ဦးအဖြစ် နေထိုင်... အဲဒါကိုတော့ လိုချင်တာပဲဗျာ၊ ဒါပေမယ့် ဒါကမဖြစ်နိုင်တဲ့ အိပ်မက်ပဲ၊ သည်တော့ စစ်တိုက်ရတာကိုပဲ ပျော်လိုက်တယ်လေ... တကယ့် တကယ်တော့ တပ်မျူးလေးရယ် ရန်သူကို တိုက်ခိုက်လို့ ပျော်တာထက် လှဲတဲ့ ပတဲ့ဟာတွေ ဖန်တီးလို့ ပျော်ရတာက ပို့ကောင်းတာပေါ့... ပို့အရသာရှိတာပေါ့။ ဒါပေမယ့် ရန်သူက လာသကိုး ကျွန်တော်တို့ကလဲ တိုက်ရမှာကိုး... ”

“ကျွန်တော်နားလည်ပါတယ် စဲ့၊ ခင်ဗျားကို ကျွန်တော် နားလည် ပါတယ် ခင်ဗျားနဲ့ ကျွန်တော် နည်းနည်းစီမံခေါင်လို့ရရင် ကောင်းမှာပဲ”

“ဗျာ... မျှဝေလို့ရရင်”

“ဟုတ်တယ် စူး... ခင်ဗျားက အကြပ်မျှူး ရဲမက်စစ်သည်၊ စစ်တိုက်ခြင်းကို ခင်ဗျား ပျော်တယ်၊ ရန်သူနဲ့ တွေ့ဆုံးရခြင်းကို ပျော်တယ်။ ဒါပေမယ့်... ခင်ဗျား တကယ် လိုချင်တာက ခင်ဗျားပြောတဲ့ လှတဲ့ပတဲ့ဟာတွေ ဖန်တီးလို့ရတဲ့ အပျော်၊ သို့၏သော် ခင်ဗျားက ပျော်သင့် ပျော်ထိုက်တာ အတွက်ပဲ ပျော်လိုက်တော့တယ်၊ ကျွန်တော်ကတော့ ဒီလို့ မဟုတ်ဘူး၊ နှစ်ပေါင်းများစွာ နေ့နေ့သည် များစွာ ကျွန်တော် ပန်းချိုးခဲ့တယ်၊ လက်ချောင်းတွေကို မပြတ် မလပ် လေ့ကျင့်ခဲ့တယ်။ စုတ်ရဲ့ အသွားအလာ တစ်ဆဲချည်မျှင် မလွှဲနိုင်သည် အထိ လေ့ကျင့်ခဲ့တယ်။ ကျွန်တော်က ခင်ဗျားတောင့်တတဲ့ အပျော်မျိုးကို ရရှိပြီးသား လူ ဒါပေမယ့် အခုတော့ အာကာရှုတပ်ဖွဲ့မျှူးလေး လာဖြစ်နေရတယ်။ အခု ရဲမက်တွေ စစ်ပြင်နေကြပြီ။ တပ်မျှူးလေးဖြစ်တဲ့ ကျွန်တော် က ဘာအတွက် ပျော်ရမှန်း မသိဘူး၊ ရန်သူဆိုတာကိုတော့ ကျွန်တော်လဲ မူန်းတီးတာပဲ။ ဘုရင်က သူ့ရာဇ္ဈာဇာအတွက်၊ ကုန်သည်က သူ့စည်းစိမ် ဉာဏ်အတွက်၊ လူတွေက သူတို့အသက်အတွက်၊ ဖျက်ဆီးတတ်တဲ့ ရန်သူကို မလိုလားကြသလို ကျွန်တော်ကလဲ အနုပညာအတွက် ဖျက်ဆီးတတ်တဲ့ ရန်သူကို မလိုလားဘူး၊ သို့၏သော် အဲဒီ ရန်သူကို ကျွန်တော်က ရဲမက်အဖြစ် တိုက်ခိုက်ဖို့အရေးမှာ ကျွန်တော်ပျော်လို့ မရဘူး၊ ကျွန်တော် ဘာအတွက် ပျော်ရမလဲ စုတ်ရဲ့ အဖျားကိုပဲ ကျွန်တော်သိတယ်၊ ဓားသွားကို ကျွန်တော် မသိဘူး၊ အာကာရှု တပ်ဖွဲ့မျှူးလေး အဖြစ်နဲ့ ကျွန်တော် ဘာကိုပျော်ရမှာလဲ။ ဘာကြောင့် ကျွန်တော့ကို တပ်မျှူးလေး ခန့်အပ်ကြတာလဲ၊ ပျားကောင်ကို ကျေစ်စာတွင်း တူးခိုင်းပြီး၊ တီကောင်ကို ပျားအိမ် ဖွဲ့ခိုင်းလေတော့၊ ပျားကောင် လဲ အမိပ္ပာယ်မရှိ တီကောင်လဲ အမိပ္ပာယ်မရှိ...”

“ဘား... ဘား... ဘား... ဘာ...”

စူးသည် လွှတ်လပ်ပွင့်လင်းစွာ ရယ်လိုက်လေသည်။

“တပ်မျှူးလေးက စိတ်ညွှန်တာကိုး... . . . စိတ်ညွှန်မနေပါနဲ့များ လွှယ်လွှယ်လေးပါ၊ တပ်မျှူးလေးက သိပ်စိတ်ပင်ပန်း နေတာကိုး၊ တပ်မျှူးလေး ဒီပါအဖြစ် တပ်မျှူးတာဝန်ကို မထမ်းနဲ့ပေါ့များ၊ ပန်းချိုးကျော် ဒီပါအဖြစ်နဲ့ပဲ ပန်းချိုးကျော်အမှုကို လုပ်ပေါ့၊ လူတွေဟာ... . . . အင်း... . . . လူတွေဟာ... . . .”

စူး၏ မျက်လုံးညီကြီးများ စူးရှုလာသည်။

“လူတွေဟာ... သူဘာကို နှစ်နှင့်သလဲ၊ အဲဒါနဲ့ပဲ အလုပ်လုပ်ကြပဲ့၊ ဒါပဲပေါ့”

“ဒါပေမယ့် ကျွန်တော်က အာကာရှုတပ်ဖွဲ့ တပ်များလေ့ပျော်...”

“ဟုတ်ပါတယ် ကဲ... တပ်များလေးဟာ တပ်များတာဝန်ကို ပျော်ပျော် ကြီး ယူမလား...”

ဒီပါသည် လေးနက်စွာ စဉ်းစားနေသည်။

“မယူနှစ်ဘူး... စတဲ့...”

“ဒါဖြင့်... ယခု တပ်များလေးအဖြစ် ဘာလုပ်မလဲ...”

“ကျွန်တော်လား... အင်း... တပ်များလေး ဖြစ်နေတဲ့ ကျွန်တော်...”

က အခုခံ့ရင် စစ်တလင်းက မြင်ကွင်းတွေကို ပုံလွှာရေးချင်နေတယ်”

စတဲ့သည် ဒီပါကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ဒီပါကား တစ်စုံ တစ်ခု၏ သတိလက်လွှတ် ဝင်စားနေဟန်ဖြင့် ရေရှုတ်နေလေသည်။

“ပါဒါကို ကျွန်တော်ချစ်တယ်၊ ပါဒဲရဲ့ မြင်ကွင်းတွေ၊ ပါဒဲပိုင်ဆိုင်တဲ့ အနုပညာတွေ၊ ပြီးတော့ ပါဒဲနိုင်ငံတော်က လူတွေရဲ့ မျက်နှာသွင်ပြင်တွေ၊ အဲဒီ မျက်နှာတွေပေါ်က အငွေ့အသက်တွေ... ပြီးတော့... အဲဒါတွေကို ခြယ်မှန်းနှစ်တဲ့ အနုပညာ၊ အဲဒီ ပါဒါကိုမျက်မယ့် သူတွေအခုလာကြပြီ... ကျွန်တော် ဒါကို ဟန်တားချင်တယ်၊ ဒါပေမယ့် ပျားကောင်ဟာ တိကျိုစာတွေး မတူးတတ်ဖူး၊ ဒီအချိန်မှာ ကျွန်တော် အလုပ်နှစ်ဆုံးအလုပ်က စစ်တလင်းက မြင်ကွင်းတွေကို ပုံလွှာရေးဖို့...”

ဒီပါသည် အနုပညာဖြင့် ရူးသွပ်နေပြီလားဟု စတဲ့ထင်လိုက်မိသည်။ သို့သော် ဖန်ဆင်းတတ်လွန်းသော လက်ချောင်းများ အရှင်ကို စတဲ့နားလည် နေမိသလိုလိုလည်း ရှိသည်။ ထို့နောက်တွင် စတဲ့သည် နေးတွေးလိုက်လဲခြင်း များဖြင့် ဒီပါ၏ လက်ကို ဆုပ်နယ်လှပ်ရမ်းလိုက်မိသည်။

“တပ်များလေး... ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော် နားလည် ပါတယ်ပျော်...”

အာကာရှု တပ်ဖွဲ့တပ်ဦးဆီမှ စစ်ချိုင်း တံ့ပိုးသံ ပေါ်လာသည်။

“တပ်များလေး... အရှေ့ဖက် စစ်မျက်နှာကို ချိုကြဖို့ အမိန့်ပေးပြီ... ကျွန်တော်တို့၊ သွားကြဖို့... စစ်တလင်းမှာ တပ်များလေး ပျော်ရပါလိမ့်မယ် ပျော်...”

\*

\*

\*

ပါဒချောင်းရှိးအတိုင်း မြောက်အရပ်သို့ ချိလာသော င်းမယ် စစ်သည်များသည် ပါဒနေပြည်တော်၏ အရွှေ့မြောက်ဖက်ရှိ ဇော်ခီပ တောင်ကုန်း ဝန်းကျင်တွင် ဖြန့်ကျက်တပ်စွဲလိုက်ကြသည်။ ဇော်ခီပ တောင်ကုန်းမှာ စင်စစ်တောင်ကုန်းဟု ဆိုသော်လည်း တောင်ထုတ်တစ်တောင် မျှ မြင့်မားသည်။ တောင်စွဲထုတ်များ ပေါ်သည်။ တောင်ခါးပန်းတစ်ဖက်တွင် အစဉ်အဆက် နတ်ရွားစံ ပါဒဘူရင်များ၏ သခ္မာ်းရှုံးများ တည်ထားသည်။ သခ္မာ်းရှုံးရှုံးများနှင့် တစ်ဆက်တည်း တောင်စွဲထုတ်ခါးပန်းတွင် ဘုရားစေတီများ တည်ထားသည်။

ပါဒတပ်ဖွဲ့များသည် ဇော်ခီပ တောင်စွဲထုတ်များသို့ စစ်ချိတပ်စွဲလိုက်သည်။ တောင်ခြေရှိ င်းမယ်တပ်ဖွဲ့ဆီမှ မီးရောင်များကို တောင်ပေါ်မှ မြင်နေရသလို၊ တောင်ပေါ်မှ ပါဒတပ်ဖွဲ့၏ မီးရောင်များကိုလည်း တောင်အောက်မှ မြင်နေရသည်။ နီရဲသော မျက်လုံးအစုံများ တစ်ခုကိုတစ်ခု စွဲစွဲတင်းတင်း ရှုံးစိုက်ကြည့်နေကြသည့်နှင့်...။

အမှာင်တိုက်ကို ထွင်းဖောက်လျက် တောင်အောက်ရှိ ရန်သူ့ တပ်ဖွဲ့များ၏ မီးရောင်များကို ငုံကြည့်ရာမှ သမိန်ပြတ်သော် နှင့်းဟေမာဘက်သို့ ပြန်လှည့်လိုက်သည်။ တပ်မင်းကြီး သမိန်ပြတ်၏ မျက်လုံးများသည် ညျဉ်းမီးရောင်အောက်တွင် ကျားသစ်နက်တစ်ကောင်၏ မျက်လုံးများကဲ့သို့ အရောင်ထွက်နေသည်။

“အခြေအနေ ဘယ်လိုရှိသလဲ သမိန်ပြတ်”

“ပြုမှသက်နေတဲ့ မီးတုတ်အရောင်တွေ တွေ့ရပါတယ် သခင်မ၊ သူတို့ ဒီညာတော့ ဇော်ခီပေါ်တက်လာကြမယ် မထင်ပါဘူး၊ မြေပြင်မှာပဲ တပ်ကို ပြင်နေကြပုပါပဲ”

နှင့်းဟေမာသည် ချုပ်ဝပ်သင်တိုင်းပေါ်မှ သွေးစများကို သုတ်ရင်းတစ်စုံတစ်ခုကို လေးနက်စွာ တွေးနေမိလေသည်။

“တပ်မင်းတွေ အားလုံး ဒီနားစုကြပါ”

တပ်မင်းများနှင့် ဟေမာကို ဂိုင်းရုံ စုရုံးလိုက်ကြသည်။ ထောင့်တစ်နေရာ မြောင်ရိပ်တွင်ကား တစ်ယောက်သော သူသည် လက်ကိုပိုက်လျက် ခြေကိုချဲလျက် ကြားရရှား ရပ်နေခဲ့လေသည်။

“ဒီအတဲ့မှာရှိတဲ့ သူတွေအားလုံး ဒီနားစုကြဖို့ အမိန့်ပေးနေတယ်”

နှင်းဟေမာက ပြင်းထန်သော အသံဖြင့် အမိန့်ပေးသည်။ မူာ်ရိပ်တဲ့မှုသူကား အမိန့်ကို မနာခံချေ။ နှင်းဟေမာသည် ပို၍ ပြင်းထန်သော အသံဖြင့် အမိန့်ပေးလိုက်သည်။ ထိုသဇ္ဈာန်ဆီသို့လည်း လက်ညီးညွှန်လိုက်သည်။

“နန်းစောရှင်၊ မင်းဟာ အခုချိုင်မှာ ပါဒါဘူရင်မဟုတ်ဘူး၊ ဒီစစ်ပွဲကာလမှာ ငါဟာ ပါဒါရဲ့ ခေါင်းဆောင်ဖြစ်တယ်၊ မင်း. . . ငါအမိန့်ကို နာခံ၊ အဲဒီနေရာက ထွက်လာခဲ့၊ ကင်းတပ်မျှော်စင်ထိပ်က အမရ စစ်မောင်းကို မင်းထုရှုက်လိုက်တဲ့အတွက် ငါတို့သေနှင့်တွေ ဘယ်လောက် ရှုပ်ထွေးသွားခဲ့သလဲ၊ ဘယ်လောက်ဆုတ်ခွာခဲ့ရသလဲ၊ ရန်သူဟာ ဘယ်လောက်ထိ နှုပ်နယ်လာခဲ့သလဲ၊ မင်း. . . ဘူရင်မဟုတ်ဘူး၊ ငါအမိန့်ကို နာခံ”

သမိန်စက္ကဝတ်သည် မူာ်ရိပ်မှ ထွက်မလာဘဲ ပြင်းထန်စွာ တုန်းပြန်သည်။

“ဒီမှာ အစ်မတော်၊ အမရရကို ထုရှုက်ခဲ့တဲ့အတွက် ကျူပ်မှားတယ်လို့၊ ဘယ်တော့မှ မပြောနဲ့ ဒါအတွက် သေနှင့်တွေ ရှုပ်ထွေးမှားယွင်းရတယ်ဆိုရင် ဒါအတွက် ကျူပ်တို့၊ ဆုတ်ခွာခဲ့ရတယ်ဆိုရင်လဲ ကျူပ်ကို ဘယ်သူမှ အပြစ် မပေးနိုင်ဘူး။ ကျူပ်ဟာ ပါဒါဘူရင်ပဲ၊ ဒီနိုင်ငံတော်မှာ စစ်ပွဲကာလ ဖြစ်ဖြစ်၊ အခြားကာလပဲ ဖြစ်ဖြစ်၊ ဘယ်သူ့၊ အမိန့်မှ ကျူပ်နားမထောင်နိုင်ဘူး၊ ဒီစစ်ကို ကျူပ်ပဲ ဦးဆောင်မယ်၊ ကျူပ် အမိန့်ကိုသာ အားလုံးနာခံရမယ်၊ ကျူပ်. . . ”

သမိန်စက္ကဝတ်သည် စကားကို အဆုံးမသတ်လိုက်ရပေါ့။ နှင်းဟေမာ၏ လျင်မြန်ခြင်းကို တပ်မင်းများ အုံသွားကြသည်။ နှင်းဟေမာသည် ဆန့်ထုတ်လိုက်သော ညာလက်ကို အသာအယာ ပြန်သိမ်းရင်း အေးဆေးစွာ အမိန့်ပေးပြန်လေသည်။

“ခေါ်သွားကြ. . . ဘာမှ စိုးရိမ်စရာမရှိဘူး။ ဒီဓားမြောင်ကို သခင်မကြိုတင်ပြီး ဆောင်ထားတာပဲ။ ဓားမြောင်သွားတက်က အဆိပ်ဟာ မူးမွေစေရုံးလောက်ပဲ အာနိသင်ရှိတယ်၊ ဒီသေရည်ရဲးဟာ နောက်ထပ် နှစ်ရက် မထနိုင်တော့ဘူး”

ပခုံးတွင် ဓားမြောင်စိုးကိုဝင်လျက် လဲကျေနေသော သမိန်စက္ကဝတ်အား ရဲမက်များက ဖွေ့ချိလိုက်ကြသည်။ ထို့နောက် အတွင်းခန်းဘက်သို့ ခေါ်သွားကြသည်။

“ကိုင်း. . . တပ်မင်းများ ဒီကိစ္စကို မူးထားလိုက်ကြ၊ ရေယာဒီပ

တောင်ခြေအောက်က ရန်သူ့ကိစ္စကို တိုင်ပင်ကြမယ်၊ စစ်ချိစစ်ထိုး အစီအရင် အတွက် ဘယ်လို အကြံပေးကြမလဲ”

ကင်းတပ်မှူး ပိုလ်မင်းသူရိန္ဒက ဦးစွာပြောလေသည်။

“ဒါညာ စစ်နားပြီး နက်ဖြန်နံနက် လင်းအားကြီးမှ ကျွန်ုပ်တို့၊ တောင် အောက်ဆင်းတိုက်ရင် ကောင်းပါမယ်”

သမိန်ဒီပွဲကမူ စိတ်အားထက်သန့်စွာဖြင့်

“ခုညုပဲ တောင်အောင်ဆင်းတိုက်ကြရင်ကော့”

သမိန်မန္တ်တော်က ဓားရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း လေးနက်သော အသံဖြင့် အကြံပေးသည်။

“ကျွန်ုပ်တို့၊ တောင်အောက်ဆင်းတာထက် ရန်သူကို တောင်ပေါ်တက် လာအောင် စစ်မြှေ့ပြီး တိုက်ခိုက်နိုင်ရင် ပိုကောင်းမယ် ထင်တယ်။ ဧယာ့ဒီပ တောင်ထို့အတို့ တက်လာရတဲ့အတွက် သူတို့ခွန်အား ယုတ်လျော့နေမယ် မဟုတ်လား”

တပ်မင်းများ တစ်ဦးနှင့်တစ်ဦး ဆွေးနွေးကြသည်။ သေနံ့တစ်ခုခုကို ဖော်ထုတ်၍ ယင်းဖြစ်ပေါ်နိုင်မည့် အကျိုးအပြစ်တို့ကို ခွဲစိပ်သုံးသပ်နေကြ သည်။ နှင့်းဟေမာ ဌီမ်သက်စွာ နားထောင်နေသည်။ ညျဉ်သည် ပို၍နက်ပြီး ဆောင်းဥတု၏ အအေးဓာတ်သည် ဧယာ့ဒီပတောင်ကုန်းထိပ်သို့၊ သိသိ သာသာ လွှမ်းချုပ်လာသည်။ ကည်ပင်နှင့် ကျွန်းပင် ထူထပ်သော ဧယာ့ဒီပ သည် ပါဒေါပြည်တော်ထက် ပို၍ အေးပေသည်။

ဗားဟားဝေနေသော ကည်ရွက်များပေါ်သို့၊ နှင့်ပေါက်တို့၊ တဖြောက် ဖြောက် ကျေသံကိုပင် မသဲမကဲ့ ကြားလာရသည်။

နှင့်းဟေမာသည် တပ်မင်းများ ဆွေးနွေးတိုင်ပင်နေကြသည်ကို ဌီမ်သက်စွာ နားထောင်ရင်းမှ အေးစိမ့်သော ဆောင်း၏ အငွေ့အသက်နှင့် နှင့်စက်တို့၊ ဖြောက်ဖြောက်ကျေသံကို သတိထားမိနေသည်။ နှင့်စက်တို့၊ ကျေသံသည် ပို၍ စိပ်လာပြီး ပို၍ ကျယ်လောင်လာသည်။ နှင့်းဟေမာသည် ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်လေသည်။

“တပ်မင်းများအားလုံး ခကာတို့ကြစမ်း”

ဆွေးနွေးတိုင်ပင်သံများ ရပ်စဲသွားသည်။ တပ်မင်းများသည် နှင့်းဟေမာ ကို အုံအားသင့်စွာ ပိုင်းကြည့်ရင်း အမိန့်တစ်ခုခုကို စောင့်ဆိုင်းနေကြသည်။

“ကြားကြလား . . . နှင်းစက်တွေကျသံ၊ သိသိသာသာ အေးစိမ့်လာတာ ကိုကော သတိထားမိကြလား . . . သမိန်ပြတ်ဇ တောင်အောက်ဖက်ကို ပြန်ကြည့်စမ်းပါဉီး . . . ”

သမိန်ပြတ်သေည် ပြတင်းဆီသို့ ဖူတ်လတ်စွာ ချဉ်းကပ်ရင်း တောင်အောက်သို့ ကြည့်လိုက်သည်။ ထို့နောက် အထဲဘက်သို့ ပြန်လှည့် လိုက်သည်။

“ဘာတွေ့ရသလဲ . . . သမိန်ပြတ်ဇ ”

“နှင်းတွေ ပိတ်ဖုံးနေပြီ . . . သခင်မ . . . ရေယာဒီပ တောင်စောင်းမှာ နှင်းတွေဟာ ဆို့ဆည်းနေပြီ . . . အောက်ကိုလည်း သဲသက္ကာကွဲ မမြင်ရတော့ ဘူး . . . ”

“ဟူတ်လား . . . နှင်းတွေ ပိတ်ဖုံးနေပြီ ဟူတ်လား . . . ကိုင်း တပ်မင်း များ၊ သင်တို့သာ င်းမယ် စစ်သည်ခေါင်းဆောင်ဆိုရင် နှင်းပိတ်ဖုံးနေတဲ့ ရေယာဒီပပေါ်ကို ဒီညာတက်မလား၊ မတက်ဘူးလား . . . ရန်သူအနေနဲ့ တွေးကြ စမ်း . . . ”

ခေတ္တမျှ တိတ်ဆိတ်သွားပြန်သည်။ တီးတိုးဆွေးနွေးသံများ ပေါ်လာ သည်။ သမိန်ဒီပွာက စတင်ပြောလိုက်လေသည်။

“သခင်မ . . . ကျွန်ုပ်တို့ ညီနှိုင်းကြည့်ကြတယ် . . . ရန်သူဟာ အရေးသာထားတဲ့ ရန်သူလဲ ဖြစ်တယ်၊ စစ်လဲပန်းနေတယ်၊ ပါဒကို သိမ်းနှင် တော့မယ်လို့လ တွေက်ချက်ထားတယ်၊ ခုတပ်စွဲနေတဲ့ ရေယာဒီပတောင်ခြေ၊ တောင်စောင်း၊ တောင်ပေါ်ခနီးဟာ မိမိနဲ့ မကွဲမ်းတဲ့ စစ်မြေပြင်လဲ ဖြစ်နေတယ်၊ ပြီးတော့ နှင်းတွေလဲ ပိတ်ဖုံးနေတဲ့အတွက် စစ်ချိ ခက်ခဲမယ်၊ အနိုင်ရတော့ မယ့် ပါဒကို နောက်တစ်နေ့မှာပဲ မြင်မြင်ထင်ထင် ချိတက်တို့ကိုခိုက်တော့မယ်၊ ရန်သူအနေနဲ့ ဒီအတိုင်းပဲ တွေက်မှာမှာချလို့ ကျွန်ုပ်တို့အားလုံး သဘောတူကြ ပါတယ်”

“ဟူတ်တယ် . . . အဲဒီတော့ . . . နယ်မကွဲမ်းတဲ့ ရန်သူ၊ အေးအေး ဆေးဆေး စိတ်ချလက်ချ စစ်နားနေတဲ့ ရန်သူကို သခင်မတို့ ဘယ်လို သေနှစ် မျိုး သုံးရမယ်ဆိုတာ တပ်မင်းများ သိကြပြီလား”

“သိပါပြီ . . . သခင်မ . . . ”

“ကျွန်ုပ် . . . သိပြီ”

“သိပါပြီ သခင်မ. . . သိပါပြီ”

“ဟူတ်တယ်. . . ရန်သူ့အငိုက်မှာ ဝင်စီးဖို့. . . ”

“ပါဒတပ်တွေ ခုညဲ့ နှင်းထုက္ခာဖြတ် တောင်အောက်ကို ဆင်းပြီး အိပ်မောကျနေမယ့် ရန်သူကို တိုက်ရမယ်. . . ”

တပ်မင်းများသည် တက်ကြွထက်သန့်စွာဖြင့် အဖြေပေးလိုက် ကြလေ သည်။

နှင်းဟေမှာသည် နှစ်သိမ့်ကျေနှစ်စွာ ပြုးလိုက်သည်။

“တစ်ခုတည်းသော စစ်ထိုးအစီအမံကို တပ်မင်းများ အားလုံး တည်းတည့်တယ်း ရရှိသွားတဲ့အတွက် သခင်မ ဝမ်းသာတယ်၊ ကိုင်း. . . အားလုံး အသင့်ပြင်ကြပေတော့. . . ”

ရေယာဒီပတောင်ပေါ်၊ တောင်စောင်း၊ တောင်ခြေတကြာတွင် ငယ်ရွယ်စဉ်ကတည်းက ဆောကစားခဲ့ကြသော ပါဒရဲမက်များသည် ရဲမက်ဖြစ် ကြသောအခါတွင်လည်း ရေယာဒီပ တစ်ခွင်လုံးတွင် စစ်ရေးလေ့ကျင့်ရင်းဖြင့် သာ ကြီးပြင်းလာခဲ့သူများ ဖြစ်သည်။

နှင်းတို့ ဆည့်ဆည်းပိတ်ဖိုးနေသော ရေယာဒီပသည် သူတို့၏ စစ်ချိ လမ်းကြောင်းအတွက် မည်သည့်အခက်အခဲ တစ်စုံတစ်ရာကိုမျှ မဖြစ်ပေါ်စေ နိုင်ခဲ့။ အမှောင်ထုထဲတွင် ကျမ်းကျင်သော မျက်စိ၊ ကျမ်းကျင်သော ခြေလှမ်းများဖြင့် တောင်ခါးပန်း၊ တောင်စောင်းတစ်လောက် တိတ်တဆိတ် ဆင်းနိုင်ခဲ့ကြသည်။

ဆောင်းဦး၏ နှင်းမြှုပြုတို့ အထူးအထပ်ဆုံး၊ အအေးမာတ် အကဲလွှန်ဆုံး ဖြစ်သော လင်းအရှုဏ်ဦး အချိန်မှာပင် ပါဒတပ်ဖွဲ့များအားလုံး တောင်ခြေသို့ ရောက်ရှုခဲ့ကြသည်။ ဖြူလွှာသော နှင်းထုကို ဖောက်ထွင်းလျက် ဇုံးမယ်တပ်ဖွဲ့ များ၏ စစ်တဲ့နန်းများကို ညီမည်းစွာ တွေ့နေရသည်။ အစောင့်စစ်သည်များ သည်ပင် မီးဖိုးသေး၌ ငိုက်မျှည်း အိပ်ပျော်နေကြသည်။ မီးဖိုးများဘေးတွင် မီးတောက်များမရှိ။

သို့ သော်လည်း. . .

စူးနှစ်သော တံပိုးသံနှင့် ထက်ကြပ်မကွာ. . .

ဇုံးမယ် စစ်တဲ့နန်းများ အားလုံးတွင် တစ်ပြိုင်တည်းသော မီးတောက် ကြီးများ တရုန်းရုန်း ရှုတ်ချေည်း ဖြစ်ပေါ်လာသည်။ ကည်းဆီဆွဲတ်ထားသည့်

အဝတ်စသည် မီးတောက်ကို အားပေးသည်။ ထိုအဝတ်စကို မြားတံတိပ်တွင် ချဉ်လျက် ပါဒလေးသည်ကျော်များက မြားတစ်စင်းပြီး တစ်စင်းပစ်လွှတ်ကြ သောအခါ...။

င်းမယ် စစ်တဲ့နှစ်းသည် တစ်လုံးပြီး တစ်လုံး မီးသင့်စွဲလောင်ကြသည်။

ရေယာဒီပတောင်ခြေမှ ဆောင်းနံနက်ခင်းသည် မီးလျှော့ဖြစ်သွားသည်။ သွေးရှုံးသွေးတန်း ပြေးနေကြသော င်းမယ်စစ်သည်များသည် မီးတောက်၏ နိုင်းရောင်တွင် ရှင်းလင်းလွှာယ်ကူသော ပစ်မှုတ်စက်ကွင်းများ ဖြစ်နေသည်။ မီးလောင်ကျွမ်းနေသော တဲ့နှစ်းတွင်းမှ ထွက်နှိပ်သော်လည်း တဲ့ဝါယာပင် နှင်းထုကို ဖောက်ခွဲပုံးသန်းလာသော လုံရှုည် သို့မဟုတ် မြားတံကို တွေ့ရှိလိုက်ရပြန်သည်။ အချို့မှုကား မီးတောက်များ တြိုးပြီး လောင်ကျွမ်းသောကိုယ်ဖြင့် ပါဒချောင်းထဲသို့ သွေးရှုံးသွေးတန်း ခုနှစ်ဆင်းကြသည်။ လေးလံ သော ချပ်ဝပ်များကြောင့် မီးသင့်လောင်လျက်မှာပင် ရေနစ်သေဆုံးသွားကြပြန်သည်။

စစ်ပွဲကာလသည် အချိန်မကြာလှပေ။

င်းမယ်စစ်သည်များသည် လက်နက်ကိုပင် ထုတ်ယူကိုင်စွဲခွင့် မရ လိုက်ကြ။ ရန်သူကိုလည်း ရင်ဆိုင်တိုက်ခိုက်ခွင့် မရလိုက်ကြ။ ချမ်းစိမ့်သော အအေးဓာတ်အလယ်တွင် လောင်ဖြူက်သော အပူကိုသာ ထိတ်လန့်တကြား တွေ့ထိလိုက်ရသည်။

အကျအဆုံး ထူပြောစွာဖြင့် င်းမယ်စစ်သည်တို့သည် ပါဒချောင်းရှိုး အတိုင်း ဆုတ်ခွာကြရသည်။ သို့သော် ချောင်းတစ်လျာက် ကင်းတပ်များက ဆီးကြိုးတိုက်ခိုက်ပြန်သည်။

သီလဝါကျွန်းကို အောင်မြင်စွာ စီးနိုင်ခဲ့သော၊ ဂွမ်းမြို့ကင်းတပ် အဆင့် ဆင့်ကို တစ်ခဲနက် ဖိန္တ်ပိုက်ခိုက်နိုင်ခဲ့သော င်းမယ်တပ်မသည် ရေယာဒီပတောင်ခြေတွင် မိမိတို့၏ အနိုင်ရရှိမှု အားလုံးကို ပြန်လည်ပေးဆပ်လိုက်ရသည်။ ပါဒချောင်းရှိုးအတိုင်း ထွက်ပြေးခဲ့ရသော လျှများအနက် လျှအနည်းငယ်သာလျှင် မော်ဝန်းမြှုပ်လယ်မှ မိမိတို့၍ စစ်လျှကြီးများဆီးသို့ ပြန်လည် ရောက်ရှိ၍ လွှတ်မြောက်နိုင်ကြသည်။ ထိုအထဲတွင် သီလဝါကျွန်း ကျိုက်စန်းစေတီ ဌာပနာတိုက်မှ သိမ်းပိုက်ခဲ့သော ပတ္တာမြားလည်ရွှေကို ဆင်မြန်းထားသည့် င်းမယ်ဘုရင် စန္ဒရော်မော်နီလည်း အပါအဝင်ဖြစ်လေသည်။

ရက်သတ္တ တစ်ပတ်အကြောတွင် စစ်၏ အင့်အသက်များ အားလုံး ကင်းစင်သွားသည်။

သီလဝါကျွန်း၊ မှုံးဝန်းမြစ်၊ ကင်းတပ်မြေပြင်၊ ပါဒချောင်း၊ ဧယာဒီပ တောင်ခြေခေသများမှ စစ်၏အကြွင်းရလဒ် အပျက်အစီးများကို သန့်စင်လိုက် ကြသည်။ ပါဒသည် မောပန်းခြင်း၏ နောက်ဆုံးချွေးစက်ကို အေးချမ်းစွာ သုတေသင်သန့်ရှင်းလိုက်ပြီး ဖြစ်သည်။

သို့သော် င်းမယ်စစ်ကြောင့် ဖြစ်ပေါ်လာသည့် စစ်ရေး ပြဿနာ တစ်ရပ်ကို ဆက်လက် ကိုင်တွယ်ရပြန်သည်။

နှင်းဟေမာနှင့် တပ်မင်းကြီးများသည် နန်းတော်တွင်း ကြေးတိုက် ခန်းမဆောင်တွင် စုရုံးကြသည်။ င်းမယ်စစ်ကြောင့် ဆုံးပါးခဲ့ရသည့် ရဲမက် ဦးရေး သီလဝါကျွန်း ကျိုက်စန်းစေတိဌာပနာမှ ရတနာများ၊ အထိနာခဲ့ရသော ဂွမ်းမြို့ကင်းတပ်မှ အပျက်အစီးများကို ကြေးတိုက်မှုးက တစ်ခုချင်း ဖတ်ကြား နေသည်။

နှင်းဟေမာက ကြေးတိုက်မှုးကို လက်ကာပြလိုက်လေသည်။

“ကြေးတိုက်မှုး၊ အဲဒီစာရင်းတွေကို နန်းရင်းဝန်ကြီး ဗညားမွန်ထော်နဲ့ ဆက်ပြီး စီမံပါ၊ တပ်မင်း သမိန်ပြတ်၊ သခင်မအဆောင်တော်မှာ ပြန်နေချင်ပြီ၊ စစ်လပြီးသွားပြီ၊ အပြင်ပလောကကို သခင်မ ပြီးငွေ့ပြီ၊ သမိန်ပြတ်၊ တင်ပြ စရာရှိတာကို အခုပြောပါ၊ ဒါကို သခင်မ စီရင်ပြီးရင် အဆောင်တော် ပြန်မယ်”

“ကောင်းပါပြီ သခင်မ”

သမိန်ပြတ်သည် ပုံရပိုက်တစ်ခုကို ထုတ်ယူရင်း ခန်းမအလယ်သို့ ထွက်ရပ်လိုက်သည်။ ထို့နောက် ပုံရပိုက်ကို ကိုင်မြောက်လျက် စစ်မိန့်ပေးသံဖြင့် ဖတ်လိုက်လေသည်။

“သခင်မ နှင်းဟေမာရဲ့ အမိန့်တော်၊ ပါဒတပ်ဖွဲ့မင်းများ၊ တပ်မှုးများ အသီသီး အသက ပေးပို့တိုင်ကြားချက်အရ အောက်ပါရာဇ်တော်သားများကို ကြေးတိုက်မှုးခန်းမအလယ်သို့ ထုတ်ယူလာစေ”

တစ်ဖက်ရှိ ကြေးတိုက်တံ့ခါး ပွင့်သွားသည်။

သမိန်ပြတ်ကော ဆက်၍ဖတ်သည်။

“င်းမယ် စစ်ပွဲကာလအတွင်း သခင်မ နှင်းဟေမာ၏ ဦးစီးခေါင်းဆောင်

မှာ သခင်မနှင့်ဟေမာ၏ အမိန့်တာဝန်ခွဲ ဝေခိုင်းစေမှုတို့ကို ဆန့်ကျင်သော၊ မထော့မြင်ပြုသော၊ တာဝန်မကျေပွန်သော၊ ရာဇ်တ်သားများကို သခင်မ ကိုယ်တော်တိုင် ကြားနာစစ်ဆေး အပြစ်ဒဏ်ပေးမည်။

သမိန်ပြတ်၏ ဖတ်ကြားဆင့်ခေါ်ချက်အရ ဂွမ်းမြို့ ကင်းတပ်အပေါ် ထပ် အခန်းငယ်တွင် သမိန်စက္ကာဝတ်ကို ထိန်းသိမ်းစောင့်ရှုံးကို တာဝန် ပေးခဲ့ရသည့် အကြပ်များနှင့် ခဲမက်များ၊ မျှော်စင်ထိပ်ရှိ အမရစစ်မောင်းကို စောင့်ကြပ်ရသည့် ခဲမက်သုံးဦးတို့ကို ကြားတိုက်များက ထုတ်ယူလာသည်။ သမိန်စက္ကာဝတ်အား လုံခြုံစွာ ထိန်းသိမ်းထားရန် ပျက်ကွက်ချွှတ်ယွင်းခဲ့သည့် အတွက် အမရစစ်မောင်းကို သမိန်စက္ကာဝတ် ထုရှုက်သည်ကို မတားဆီးနိုင်ခဲ့သည့်အတွက် ရာဇ်တ်သင့်ကြခြင်း ဖြစ်သည်။

ရာဇ်တ်သားများ ကြားတိုက်ခန်းမလယ်သို့ ရောက်ပြီးနောက် သမိန် ပြတ်ကေ နှင့်ဟေမာကို မေ့ကြည့်လိုက်သည်။

“ဆက်ပြီး ခေါ်ပါ သမိန်ပြတ်၊ ရာဇ်တ်သားတွေ ကျွန်းသေးတယ မဟုတ်လား”

သမိန်ပြတ်သည် ခက်ခဲပင်ပန်းစွာဖြင့် ပုံရပိုက်ကို မြောက်လိုက်ရ ပြန်သည်။ ထို့နောက် ခြောက်သွေ့ အက်ကွဲသော အသံပေါ်လာလေသည်။

“ဆက်လက်၍ ရာဇ်တ်သား လေးဦးကို ထုတ်ယူစေ၊ သူတို့ကား သမိန်စက္ကာဝတ်ဘွဲ့ခံ ပါဒဘူရင်ဟောင်း သုခမှာခန်းစောရှင်၊ ပန်းချီကျော် နို့ အာကာရှု တပ်များလေး ဒီပါ၊ အာကာရှုတပ်ဖွဲ့ အကြပ်များ စကဲ”

ရာဇ်တ်သားလေးဦးထွက်လာသည်။

မီးထွက်လုံမတတ် မျက်လုံးများဖြင့် သမိန်စက္ကာဝတ်။

တုန်လှပ်ချောက်ချားသည့် ခြေလှမ်းများဖြင့် နို့။

တည်ပြုမ်းသော ခြေလှမ်းများဖြင့် ဒီပါ။

ပြုးရယ်သော မျက်နှာဖြင့် အကြပ်များ စကဲ။

\*

\*

\*

## တတိယရိ င်း

### ချစ်သောပါဒကရီ

### [အနုပဋိလောမ ချစ်မေတ္တာ]

ချစ်သူ.. .

သင့်ကိုမှ ချစ်မြတ်နှီးမို့လေသည့် ငါ၏ နှလုံးသည်းပွတ်တို့ကို  
ငါ ကိုယ်တိုင်ပင် ပြန်လည်တုန်လှပ်မိပါပြီ။

ဤနှလုံးသည်းပွတ်တို့ကို ငါရင်တွင်း၌ ထားသို့ရန် ငါကြောက်ချုံး  
မိပါပြီ။ ဤသို့သော နှလုံးကို ငါရင်တွင်း၌ ငါမထားသို့ရဲတော့ပါ။

သို့အတွက်.. .

ငါ၏ အသည်းနှလုံးအား ထုတ်ယူလျက် စကြဝဲ့ တံတိုင်းသို့  
ငါကိုယ်တိုင် ပစ်လွှာတ်ဖောက်ခွဲလိုက်၏။ တစ်ခဲနှက်သောအသံဖြင့် ငါ အသည်း  
နှလုံးသည် အစိတ်အမွှာ အပိုင်းအစ ကြေပြန့်စင်ပြီ။

သို့သော်.. .

အစိတ်စိတ်အမွှာမွှာသော အသည်းနှလုံး၏ အပိုင်းအစတို့  
သည် တစ်မှုဟုတ်ချင်းပင် တစ္ဆေးတည်း ပြန်လည်ပေါင်းဆုံး၍ တစ်ခုသော  
နေရာသို့ သက်ရောက် ကိန်းဝပ်နေ၏။

**ရုတာနာဂုဏ်တုံးကို**

## ချိုင်သာပါဒေရီ

JJR

ဒို. . . အသည်းနှလုံး  
အဘယ်နေရာသို့၊ ကိန်းဝပ်လေသနည်း။  
ချိုင်သူ. . .  
ယင်းနေရာကား သင်၏ ခြေဖမိုးအစုံ ရွှေမွှောက်တွင် ဖြစ်ပြန်  
ချေသည်တကား။ ။

\*

\*

\*

ကြေးတိုက်ခန်းမ၏ ဤနေရာမှာ စစ်ပွဲနှင့် သက်ဆိုင်သော ရာဇ်တော် သားများကို အပြစ်ဒဏ် စီရင်ဆုံးဖြတ်သည့် နေရာဖြစ်သည်။ ပါဒနန်းတော် အတွင်း ဤနေရာ ဤခန်းမကို အသုံးမပြုသည့်မှာ နှစ်ပရီစွေး ကြောမြင့်လှပေပြီ။ နတ်ရွာစံ ရာဇ်တော်နောင် ဘုရင်ကြီးလက်ထက်တွင်လည်းကောင်း၊ ရာဇ် တော်နောင်ဘုရင်၏ အဦးမင်းဆက် နောင်တော် ဟံသာသေနဘုရင် လက်ထက် တွင်လည်းကောင်း ကြေးတိုက်ခန်းမကို တစ်ခါမျှ အသုံးပြုခြင်း မရှိခဲ့ပေ။

အနှစ်ငါးဆယ်ကျိုး ပိတ်ဆိုးထားခဲ့သော ကြေးတိုက်ခန်းမ တံခါးများ သည် ယခုအခါ နှင့်ဟေမာ၏ အမိန့်ဖြင့် ပွင့်ဟနေကြသည်။ ပြင်ပလေနှင့် ထိတွေ့ခြင်း ကင်းဝေးခဲ့သည် ဖြစ်သောကြောင့် ခန်းမအတွင်းနံရုံများမှ သစ်စေး နံများ၊ ရွှေရေးမင်နံများသည် လတ်ဆတ်စွာ ကြိုင်လှိုင်သင်းနေသည်။

ကြေးတိုက်ခန်းမ၏ ထူးခြားသော အနဲ့မြှုပ်မှုများ သည်ပင် ခန်းမအတွင်းရှိ လူများကို ထူးခြားသော ခံစားမှုကို ဖြစ်ပေါ်နေစေသည်။

အမြတ်စွာ တည်ပြုမြှုပ်နည်းဆေးဆေးခဲ့ပေသော တပ်မင်းကြီး သမိန်ပြတ်၉

## ချမ်သာပါဒေဝါ

၂၂၁

သည် စိတ်လှပ်ရှားခြင်းများစွာဖြင့် ရွှေတူရှုသို့ ငေးစိုက်ကြည့်နေမိသည်။ ခန်းမ ကွက်လပ်တွင် အနီရောင်ခြယ်ထားသော စက်ဝိုင်းတစ်ခု ရှိသည်။ ထိုစက်ဝိုင်း နေရာသို့ ရောက်ရှိလာသူသည် ပါဒီနိုင်ငံတော်တွင် အကြီးလေးဆုံးသော စစ်ရာဇ်တ် ပြစ်မှုကို ကျူးလွန်သည့် ရာဇ်တ်သား ဖြစ်သည်။

အနီရောင် စက်ဝိုင်းထဲရှိ ရာဇ်တ်သားလေးဦးအနက်တွင် ပါဒါဘူရင် သမိန်စက္ကဝတ် ကိုယ်တိုင်ပါဝင်နေသည်။

ပါဒီနိုင်ငံတော်၏ ရာဇ်တ်သတွင် တစ်ခါမျှ မကြံ့ဘူးသော ဖြစ်ရပ်။

ပါဒါဘူရင်ကို စီရင်မည့်သူကား ပါဒါဘူရင်၏ အစ်မတော် ပင်တိုင် နှစ်းဆောင်မှ နှင်းဟောမှ သခင်မှ။

နှင်းဟောမှသည် ညာလက်ကိုမြောက်လိုက်သည်။ ထိုလက်ထဲတွင် တစ်ချက်လွှတ် အမိန့်ကို ကိုယ်စားပြုသော ရာဇ်လှုံးတံသိသည် တစ်တောင်ခန့်မျှ သာ ရှည်လျားသည်။ ရွှေသားစင်စစ် အတိပြီးသည်။ လုပ်သော ပန်းကန္တ်များ ဖော်စွမ်းထားသည်။ လုပ်သော ရာဇ်လှုံးတော်။ သို့သော် ထိုလှုံးရှိုးကို ကိုင်ထားသည့် ပိုင်ရှင်၏ နှုတ်မှုထွက်လာမည့် အမိန့်မှာ အပြင်းထန်ဆုံး အဆိပ်ထက်အစွမ်းထက်သော အဆိပ်မျိုး ဖြစ်သည်။

“ကြေးတိုက်မျှူး . . . ပထမရာဇ်တ်သားကို စွဲချက်တင်”

ကြေးတိုက်မျှူးသည် သမိန်စက္ကဝတ်၏ မျက်နှာကို ထိုတ်လန့်စွာ တစ်ချက်လှမ်းကြည့်လိုက်ပြီး ပုံရပိုက်ကို ထုတ်ယူလိုက်လေသည်။

“ပထမရာဇ်တ်သား . . . သမိန်စက္ကဝတ်ဘွဲ့ခံ ပါဒါဘူရင်ဟောင်းသူခုမှာ နှစ်းစောရှင်. . . သည်”

“ငါဟာ. . . ပါဒါဘူရင်. . . ငါဟာ. . . ပါဒါဘူရင်”

ကြေးတိုက်မျှူး၏ အသံကို သမိန်စက္ကဝတ် တစ်ခဲ့နက်အော်သံက လွှမ်းသွားသည်။ ကြေးတိုက်နံရံများသည် သမိန်စက္ကဝတ်၏ အော်ဟစ်သံကို ပြန်၍ ပဲတင်ပေးလိုက်ကြသည်။

“ငါဟာ ပါဒါဘူရင်. . . သံကြီးတွေကို အခုံဖြုတ်. . . မင်းတို့အားလုံးကို ငါ သတ်မယ်. . . ငါသတ်မယ်. . . ”

လက်တွင်ချည်ထားသော သံကြီးကွင်းများ၏ တချွင်ချွင်မြှည်သံသည် လုံခြုံသော ကြေးတိုက်အတွင်း၌ လိုက်သံဖြစ်ပေါ်စေသည်။ သမိန်စက္ကဝတ်ကား ဒေါသအခိုးအလျှော့များဖြင့် လက်ခြေတို့ကို တဝိုင်းဝိုင်း ခါယမ်းနေလေ

သည်။ နှင်းဟေမာသည် ခုံမြှင့်ထက်မှနေ၍ သမိန်စတ္တဝတ်ကို မမှတ်မသုန့် စိုက်ကြည့်နေသည်။ နှင်းဟေမာ၏ တင်းမာသော အသွင်ကို မြင်ကြရသော သမိန်ပြတ်အောင့် အခြား တပ်မင်းတို့သည် ရပ်တည်နေရာမှ ဖိုးစဉ်းမှု မလှုပ်ရှား ပံ့ကြ။

သမိန်စတ္တဝတ်ကား ရွှေးသွေးသွားသည့်အလား အော်ဟစ်လှုပ်ရှားနေသည်။ လှုပ်ရှားဟန်များ တစ်စစ နေ့ကွေးလာသည်နှင့်အမျှ အော်ဟစ်ရော်သံများလည်း မပိုမသ ဖြစ်လာလေသည်။ နောက်ဆုံးတွင် ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်နှလုံး ထိခိုက်ခြင်းများဖြင့် သမိန်စတ္တဝတ်သည် ဒုးထောက်လဲကျသွားသည်။ ရင်အုံမှာ လှိုင်းကဲသို့ လှုပ်ရှားနေသည်။ တင်းတင်းဆုပ်ထားသည့် လက်မောင်းတွင် အကြောပြိုင်းပြိုင်း ထနေသည်။ ခွေးသီးများအကြေားမှ မျက်လုံးအိမ်သည် ရဲရဲနိုင်လျက်။

နှင်းဟေမာက ကြေးတိုက်မှူးကို ခေါင်းညိုတ်ပြုလိုက်သည်။

“ပထမ ရာဇ်တ်သား... သမိန်စတ္တဝတ်ဘွဲ့ခဲ့ ပါဒဘူရင်ဟောင်းသုခမှာ နှစ်းစောရှင်သည် သီလဝါကျွန်းတွင် သွားရောက်နေထိုင်ခဲ့စဉ်က င်းမယ်အရေးကြောင့် နေပြည်တော်မှ ပို့လွှတ်ဆက်သွယ်သော လျှများ၊ အထောက်တော်များကို ဖမ်းဆီးထားခဲ့ခြင်း၊ သီလဝါကျွန်းစောင့်တပ်မများကို ကွံပြုပွဲပို့ဆိုင်ခဲ့ခြင်း မရှိဘဲ ကျွန်းတစ်ခုလုံးအား ရန်သူ့လက်သို့ စွန့်ပစ်လျက် လက်လွှတ် ထွက်ပြေးဆုတ်ခဲ့ခြင်း၊ သခင်မနှင်းဟော၏ အမိန့်တော်အောက်တွင် ရှိအပ်သော သေနှင့်ကို ချိုးဖောက်လျက် အမရစစ်မောင်းအား ထုရိုက်ခြင်းဖြင့် သေနှင့်ကို ပျက်ပြယ်စေခြင်း၊ ယင်းချိုးဖောက်မှုကြောင့် ပါဒစစ်အင်အားတို့ ရန်သူ့ထံတွင် အချည်းနှီး ဆုံးရှုံးပျက်စီးစေခဲ့ခြင်း၊ အော်မြင်းစွမ်းဆောင်ရွက်သော စစ်အောင်အား စစ်ရေးအစီအမံတွင် သခင်မ၏ အမိန့်တော်ကို ငြင်းဆန်ခြင်း စသည့် အပြစ်များကြောင့် ရာဇ်ဝါဘာရ ကြီးလေးသော စစ်ရာဇ်ဝါဘာရ သင့်သည်။ ရာဇ်ဝါဘာရကောင်၏ အဖို့ကြာ ဦးတိုက်လျှောက်တင်ရန် မင်းပြုမင်းဒဏ် အလုံးမှ လွှတ်လျက်ခွင့်ပေးတော်မှသည်”

သမိန်စတ္တဝတ်အတွက် တစ်စုံတစ်ရာ ဦးတိုက်အသနားခံခွင့်ကို မင်းပြုမင်းဒဏ် သင့်စေခြင်းမရှိဘဲ ခွင့်ပြုလိုက်သော်လည်း မည်သူမှု မပြောရကြချော်။

ကြေးတိုက်ခန်းမအတွင်း စက်ဝိုင်းနှစ်ယဲမှ သမိန်စတ္တဝတ်၏ အသက်ရှာသံ  
ကိုပင် ကျယ်လောင်စွာ ကြေးနေရသည်။

နှင်းဟေမာသည် ရာဇ်လုံးတို့ မြောက်လိုက်သည်။ တပ်မင်းများ  
အားလုံး နှင်းဟေမာ၏ နှုတ်ခမ်းကို ကြည့်လိုက်ကြသည်။ ဆောင်းဉီး နံနက်  
လေပြေကဲ့သို့ ညွှန်သက်အေးစက်သာ အသံသည် ကြေးတိုက်ခန်းမ၏ စိမ်းစိုး  
ရန်းကို ထွင်းဖောက်လျက် နံရံများဆီသို့ လွင့်ပါသွားလေသည်။

“သတ်စေ...”

သမိန်စတ္တဝတ်သည် ပြုးကျယ်သာ မျက်လုံးများဖြင့် နှင်းဟေမာကို  
မေ့ကြည့်နေသည်။ မမှုတ်မသုန် မျက်တောင်မခပ်။

နှင်းဟေမာက ကြေးတိုက်မှုးကို လက်ပြလိုက်သည်။ ကြေးတိုက်မှုး  
က ရဲမက်တစ်ဦးကို ခေါင်းညီတ်ပြလိုက်သည်။ ရဲမက်သည် ထိတ်လန့်တုန်လှပ်  
သာ လက်များဖြင့် သမိန်စတ္တဝတ်လက်မှ သံကြိုးစ အခြားတစ်ဖက်ကို ခွဲကိုင်  
လိုက်သည်။ သမိန်စတ္တဝတ်သည် အိပ်မက်တွင် မြောမေ့နေသူပမာ ရဲမက်  
ခေါ်ရာသို့ လိုက်ပါသွားသည်။ သံမှုအထပ်ထပ်စွဲသာ ကြေးတိုက်တံ့ခါး  
တစ်ချပ်သည် ပြင်းထန်သာ အသံဖြင့် ပိတ်သွားလေသည်။

ကြေးတိုက်မှုးက ပုံရပိုက်ကို ဖွင့်လိုက်သည်။

“ဒုတိယ ရာဇ်ဝတ်သား... ပန်းချီကျော် နိုန္တသည် ရာဇ်ဝတ်သား  
ပါဒါဘူရင်ဟောင်း သုခမှခန်းစောရှင်၏ လက်ရုံးအဖြစ် ပါဒ စစ်ရေးသေနရှိ  
များကို ဖျက်ဆီးနောင့်ယှက်မှုတွင် ပါဝင်ခဲ့သူ ဖြစ်သာကြောင့် ရာဇ်ဝတ်သား  
ကြီးလေးသာ စစ်ရာဇ်ဝတ်ဒဏ်သင့်သည်၊ ရာဇ်ဝတ်ကောင်၏ အဖို့၌၍  
ဦးတိုက်လျှောက်တင်ရန် မင်းပြစ်မင်းဒဏ်အလုံးမှ လွှတ်လျက်...”

“ကျွန်ုတ်မျိုး... ကျွန်ုတ်မျိုးကို သနား... တော်... မူ... ပါ”

နိုန္တသည် အော်ဟစ်ဗိုလိုလျက် ကြမ်းပြင်ပေါ်တွင် လူးလှိုမ့်နေလေ  
သည်။ စက်ဝိုင်းအနီးနေရာမှ နှင်းဟေမာနှင့် တပ်မင်းများထိုင်သည့် စင်မြင့်  
ရှိရာသို့ မြောက်တောင်ကဲ့သို့ တွန့်လိုမ် တိုးဝင်လာသည်။

“ကျွန်ုတ်မျိုးကြီးဟာ စစ်ရေးကို ဘာမှနားမလည်တဲ့ ငမ့်က်သား  
အော်ပါဘူရား... ကျွန်ုတ်မျိုးကြီးမှာ သေနရှိတစ်ခုကို နောင့်ယှက် ဖျက်ဆီး  
နိုင်ပို့ ဥာဏ်စွမ်းဥာဏ်စ မရှိတဲ့ လူညွှန်လူဖျင်းတစ်ယောက်ပါ ဘူရား ကျွန်ုတ်  
မျိုးကြီး...”

“တိတ်စမ်း” နှင်းဟေမာက တိုးတိတ်စွာ ငငါက်ငမ်းလိုက်သည်။  
ကြေးတိုက်မှူးက ပုရပိုက်ကို ဆက်ဖတ်သည်။  
“ရာဇ်ဝတ်ကောင်၏အဖို့၏ ဦးတိုက်လျှောက်တင်ရန် မင်းပြစ်မင်းဒက်  
အားလုံးမှ လွှတ်လျှက်ခွင့်ပေးတော်မှုသည်...”

နိန္ဒြ၏ ညည်းတွားငိုယိုသံသည်သာ ကြေးတိုက်ခန်းမအတွင်း ထွက်  
ပေါ်နေသည်။

“နိန္ဒြဟာ စစ်ရာဇ်ဝတ်သား မဟုတ်ဘူး... စစ်ရေးအရ သူ့မှာ  
အပြစ်မရှိဘူး... သူဟာ ပါဒဘူရင်ကို လူကျင့်တရားအရ ဖျက်ဆီးသူသာ  
ဖြစ်တယ်... သူ့မှာ ကြေးတိုက်ဝင် ရာဇ်ဝတ်မှု မရှိတဲ့အတွက် သူ့ကို စစ်ဆေး  
ခြင်းက လွှတ်သင့်တယ်...”

ကြေးတိုက်မှူးသည် ထိုအသံထွက်ပေါ်လာရာသို့။ အလန့်တကြား  
လှမ်းကြည့်လိုက်သည်။ တပ်မင်းများလည်း ထိုအသံရှင်ကို တအုံတည့်  
လှမ်းကြည့်ကြသည်။ အသံရှင်ကား နိန္ဒြနှင့်အတူ စက်ပိုင်းအနီအတွင်း ရောက်ရှိ  
နေခဲ့သော ရာဇ်ဝတ်သားဖြစ်သည်။

သူကား... ဒီပါ။

ဒီပါသည် သံကြိုးကွင်းများ တပ်ဆင် တုပ်နှောင်ထားသည့် လက်ကို  
လေးလံစွာမြောက်လျက် နိန္ဒြဆီသို့။ လက်ညီးညွှန်လိုက်လေသည်။

“ဟောဒီ နိန္ဒြ စောစောပြောသွားတဲ့ စကားတွေဟာ အမှန်တွေ ဖြစ်  
တယ်၊ သူဟာ စစ်ရေးကို ဘာမှာနားမလည်တဲ့၊ သေနှင်းတစ်ခုကို နှောင့်ယှက်  
နိုင်ဖို့ ဉာဏ်စွမ်းဉာဏ်စ မရှိတဲ့ လူညွှန်လူဖျင့်း တစ်ယောက်ဖြစ်တယ်၊ ဒါကြောင့်  
သူ့ကို ကြေးတိုက်ဝင် ရာဇ်ဝတ်သားအဖြစ်က ဖယ်ရှားပေးပါ...”

တပ်မင်းများ၏ တီးတိုးဆွေးနွေးသံများ ပေါ်လာသည်။

နှင်းဟေမာသည် ရာဇ်လုံးတံတွေကို မြောက်လိုက်ပြန်လေသည်။

“ရာဇ်ဝတ်သားတစ်ဦးဟာ အခြားရာဇ်ဝတ်သားတစ်ဦးအတွက် ဦးတိုက်  
လျှောက်တင်ခွင့်ရှိသလား... ကြေးတိုက်မှူး”

“မရှိပါ သခင်မ...”

“ကောင်းပြီ၊ ဒုတိယရာဇ်ဝတ်သားတွေဟာ ပထမရာဇ်ဝတ်သားရဲ့  
အပြစ်ကျူးလွန်မှုတွေကို သွယ်ပိုက်အကူအညီ ပေးသူဖြစ်တယ်လို့။ ဒီက  
တပ်မင်းများ လက်ခံနိုင်ကြမလား”

တပ်မင်းများသည် အသံဖြင့်မဖြေသဲ ခေါင်းကိုလေးပင်စွာ ညိုတ်ပြကြ  
လေသည်။

“သတ်စေ”

နိန္ဒသည် ထော်သံပါအောင် အော်လိုက်လေသည်။ အရှုံးများကြော်နေ  
သည့် မြို့သေကောင်ကဲ့သို့၊ ပျော့ခွေသွားသော နိန္ဒကို ရဲမက်တစ်ဦးက  
ဆွဲခေါ်သွားသည်။ သံမှိုစွဲသော ကြေးတိုက်တံခါးတစ်ချပ် ပြင်းထန်သော အသံ  
ဖြင့် ပိတ်သွား ပြန်သည်။

ကြေးတိုက်မှူးက ပုံရပိုက်ကို ဖွံ့ဖြိုးလေသည်။

“တတိယ ရာဇ်တ်သား.. . ဘုရင့်နှစ်းသုံးပန်းချိုကျော်ဘွဲ့ရ အာကာရွှေ  
တပ်မှူးလေး ဒီပါသည် သော်မြို့ပတောင်ကုန်း စစ်ရေးအစီအမံကို လိုက်နာခြင်း  
မရှိဘဲ အမှုတော်ထမ်းရွှေက်ရမည့်ကာလာ၊ သော်မြို့ပတောင်ကုန်း၏ မြောက်  
ဘက်၊ တောင်စွယ်စစ်မျက်နှာ၊ စစ်ပွဲအချိန်တွင် မိမိ၏နေရာ တပ်ဖွဲ့ဦးကင်းတွင်  
ရှိနေရန် ပျက်ကွက်သည်၊ သော်မြို့ပတောင်စစ်ပွဲ ပြီးဆုံးချိန်ကာလာ၊ တပ်မှူးများ၊  
အကြပ်မှူးများ ပြန်လည်စုရုံးသည့်အချိန်ထိ ဒီပါသည် ပျောက်ဆုံးတိမ်းရွှေ့င်  
နေခဲ့သည်။သို့ဖြစ်သည့်အတွက် ဒီပါသည် ကြီးလေးသော စစ်ရာဇ်တ်  
ဒက်သင့်သည်၊ ရာဇ်သအရ. . . ”

ကြေးတိုက်မှူး၏ ပုံရပိုက် ဖတ်သံသည် တဖြည်းဖြည်း တိုးဝင်သွား  
သည်။

ဒီပါထံမှ သံကြိုးသံတခွင့်ခွင့် ထွက်ပေါ်လာလေသည်။

“ကြေးတိုက်မှူးခင်ဗျား၊ ကြေးတိုက်ဝင် ရာဇ်တ်သား တစ်ဦးဟာ မိမိ  
အတွက် မိမိကိုယ်တိုင် ဦးတိုက်လျှောက်တင်ခွင့် ရှိပါသလား”

“ရာဇ်တ်သားမဟုတ်တဲ့ အခြားတစ်ဦးတစ်ယောက်က ဦးတိုက်  
လျှောက်တင်ခြင်း မရှိတော့ဘူးဆိုရင်တော့ ရာဇ်တ်သားဟာ မိမိကိုယ်တိုင်  
လျှောက်တင်ခွင့်ရှိတယ”

တစ်ချိန်လုံး ကျောက်ရှုပ်ကဲ့သို့၊ မလှုပ်မရှား ထိုင်နေခဲ့သော သမိန်ပြတ်၉  
သည် ထိုင်ရာမှ ထလိုက်သည်။

“ကျွန်တော်မျိုး သမိန်ပြတ်၉ လျှောက်တင်ပါမယ်။ တတိယရာဇ်တ်  
သားအရေးမှာ ရာဇ်တ်သား ကိုယ်တိုင်ပဲ လျှောက်တင်ခွင့် ပြုသင့်ပါတယ”

နှင့်ဟေမှ ခွင့်ပြုသည့်ဟန်ဖြင့် လက်ကို မြောက်ပြလိုက်သည်။

ဒီပါသည် သံကြိုးကွင်းများ ချည်နှောင်ထားသည့် လက်အစုံကို ဘေးနှစ်ဖက်သို့ တည့်မတ်စွာ ချလိုက်လေသည်။

“ကျွန်တော်ဟာ ပန်းချီရေးဆွဲတဲ့ အနုပညာသမားဖြစ်တယ်၊ ပန်းချီရေးဆွဲဖို့ အသက်ရှင်သနနေသဗ္ဗြိုင်တယ်၊ ဒါပေမယ့် ဘုရင်နန်းသုံးပန်းချီ ရွှေးပဲကြောင့် ပန်းချီကျော်ဘွဲ့ကို ရရှိခဲ့တယ်၊ င်းမယ်စစ်ရေးမှာ အမိန့်တော်နဲ့ အာကာရွှေ တပ်များလေး ဖြစ်ခဲ့ပြန်တယ်၊ တိတိကျကျ ပြောရရင် အာကာရွှေ တပ်များလေး ဖြစ်သင့်ဖြစ်ထိုက်သူ အခြားအကြပ်များများစွာတို့ကိုလွှန်ပြီး မဖြစ်သင့် မဖြစ်ထိုက်သူ ကျွန်တော်က တပ်များလေး ဖြစ်ခဲ့ရတယ်”

ဒီပါသည် ဘေးမှ အကြပ်များ စတဲ့ကို လုမ်းကြည့်လိုက်သည်။ စတဲ့က စိတ်ဝင်တစား နားထောင်နေရင်းမှ ဒီပါကို ပြုးပြုလေသည်။

“... ကျွန်တော်ဟာ တပ်များမဆိုထားနဲ့ အကြပ်များ အရာမဆိုထားနဲ့ သာမန်ရဲမက် တစ်ဦးလောက်တောင်မှ ဓား၊ လျှော့၊ လေးမြားအတတ်မှာ ကျွမ်းကျင်သူ၊ ပွဲန်းတီးရင်းနှီးသူ မဟုတ်ဘူး၊ တပ်များလေးတစ်ယောက်အဖြစ် စစ်ပွဲကာလမှာ စစ်မိန့်တစ်စုံတစ်ရာပေးဖို့ မဆိုထားနဲ့ စစ်ကာလ မတိုင်မိ လေ့ကျင့်ကွင်းပြင် မှာသော်မှ အမိန့်တစ်စုံတစ်ရာ ပေးတတ်သူ၊ ပေးနိုင်သူ မဟုတ်ပါဘူး၊ စစ်အရာမှာ အရည်အသွေးမမိတဲ့ ကျွန်တော့လို တပ်များလေးတစ်ဦးရဲ့ အမိန့်ဟာ တပ်ဖွဲ့ထဲက အကြပ်များ ရဲမက်တွေရဲ့ အသက်ကို ရန်သူလက်ထဲတွေန်းပို့အပ်နှင်းရာ ရောက်ရုံကလွှဲလို့ တခြားသာမှ မဖြစ်နိုင်ဘူး၊ ဒီလိုရှုံးမှုက်လွှဲမှားတဲ့ တာဝန်မျိုး ကျွန်တော် ဘယ်တော့မှ ထမ်းဆောင်လိမ့်မယ် မဟုတ်ပါဘူး”

တိတိဆိတ်သော ကြေးတိုက်ခန်းမကို ဒီပါက ဖြန့်ကျက်ကြည့်ရင်းလက်ကို မြောက်လိုက်သည်။ သံကြိုးသံများ တချင်ချင် မြည်လာသည်။

“... လူသားတစ်ယောက် ထမ်းရွက်ရမယ့် တာဝန်ဆိုတာ စစ်ကာလမှာပဲ ဖြစ်ဖြစ်၊ အခြားကာလတွေမှာ ဖြစ်ဖြစ်၊ သူ့အရည်အသွေး၊ သူ့ရဲ့စွမ်းဆောင်မှာ သူ့ကို ပေးအပ်လာတဲ့ အခြားအနေတွေပေါ်မှာပဲ ဖြစ်ပေါ်လာနိုင်မှာဖြစ်တယ်။ တာဝန်တစ်ခုခု၊ အမှုတော် တစ်ခုခုဟာ အမိန့်တော်ကပေါက်ဖွှားတာ မဟုတ်ဘူး၊ သဘာဝတရားနဲ့ သဘာဝတရားကပေးအပ်တဲ့ လူ့သဘာဝကနေသာ ပေါက်ဖွှားလာတာ ဖြစ်တယ်၊ ဒါကြောင့် အာကာရွှေ တပ်များလေးအဖြစ် ကျွန်တော့ကိုယ် ကျွန်တော် ဘယ်တုန်းကမှ ဝင်စား

သတ်မှတ်လို့ မရနိုင်ခဲ့ဘူး၊ ဒါကြောင့် ကျွန်တော်ဟာ ကြေးတိုက်ဝင် ရာဇ်တ်သား မဟုတ်ဘူးလို့ ဦးတိုက်လျှောက်တင်ပါတယ်၊ ကြေးတိုက်ရာဇ်တ်သား အဖြစ် အပြစ်ဒဏ် ပေးခဲ့လို့ရှိရင်လဲ ဒီအပြစ်ဒဏ်ကို ကျွန်တော်မခံဘူးလို့ ဦးတိုက်လျှောက်တင်ပါတယ်”

“ရော်ခြားပါတောင်စောင်း စစ်ပွဲမှာ သင်ဟာ သင်ရှိနေရမဲ့ စစ်မျက်နှာတပ်ဖွဲ့ဦးကင်းမှာ မရှိခဲ့ဘူး။ သင် ဘယ်ကိုရောက်နေသလဲ ရာဇ်တ်သား”

နှင်းဟေမာက ဒီပါ၏ မျက်နှာကို စွဲစွဲကည့်ရင်းမေးလိုက်သည်။

“တပ်များလေး မဟုတ်တဲ့ ကျွန်တော်ဟာ။ . . .”

“ပါဒကရီရဲ့ မျက်မှာ့က်မှာ ပါဒနိုင်ငံတော်သားတိုင်း ကျွန်တော်မျိုးလို့သာ သုံးခွင့်ရှိတယ်”

“တပ်များလေး မဟုတ်တဲ့ ကျွန်တော်မျိုးဟာ စစ်ပွဲဖြစ်ပွားတဲ့ ညွှန်ခြင်းမှာပဲ ပါဒန်းတော်ကို ပြန်လာခဲ့တယ်၊ အာကာရွှေခန်းမရဲ့ နံရံပေါ်က အနုပညာလက်ရာတွေနဲ့ သိမ်းဆည်းထားတဲ့ ပန်းချိပုလွှာတွေရှိရာ မြေတိုက်ခန်းဆီ ပြန်လာခဲ့တယ်၊ မတော်တဆ ရော်ခြားပါတောင်ကုန်းက တစ်ဆင့်ရှုန်သူဟာ ထိုးဖောက်ပြီး န်းတော်ကို ရောက်လာခဲ့ရင် အဲဒီပညာလက်ရာတွေကို ရန်သူ့လက် မရောက်အောင် ကာကွယ်ဖို့၊ ကြိုတင်ပြင်ဆင် သိမ်းဆည်းဖို့”

“သင် တစ်ဦးတည်းလား”

“အကြပ်များ စက္းလဲ ပါပါတယ်”

“စစ်ပွဲကာလ တစ်ညလုံး သင်တို့ အာကာရွှေမှာ ရှိနေသလား”

“မဟုတ်ပါ၊ ညွှန်လယ်ယံမှာ ရော်ခြားပါတောင်ဆီ ပြန်သွားခဲ့ပါတယ်၊ အဲဒီအချိန်မှာ တောင်အောက်ကိုဆင်းဖို့ တပ်ဖွဲ့တွေ ပြင်ဆင်နေကြပြီ၊ အကြပ်များ စက္းဟာ တပ်ဖွဲ့နဲ့ လိုက်သွားခဲ့တယ်၊ ကျွန်တော်မျိုးကတော့ တောင်စွဲယ်တစ်ခုရဲ့ ထိပ်ပေါ်မှာပဲ ကျွန်နေရစ်ခဲ့တယ်၊ အကြပ်များ စက္းက ကျွန်တော်မျိုးနေရာမှာ တပ်များလေးအဖြစ် လိုက်ပါသွားခဲ့တယ်၊ ဒါကို အာကာရွှေတပ်ဖွဲ့တစ်ဖွဲ့လုံး သိကြတယ်၊ အကြပ်များစက္းကို တပ်များလေးအရာထားလိုက်ခြင်းကိုလဲ အားလုံး လက်ခံကြတယ်”

“တောင်စွဲယ်တစ်ခုရဲ့ ထိပ်ပေါ်မှာ သင် ဘာကြောင့် ကျွန်နေခဲ့သလဲ၊ ဘာကြောင့် တပ်ဖွဲ့နဲ့အတူ တောင်အောက်ကို လိုက်ပါမသွားသလဲ”

“ကျွန်တော်မျိုးမှာ နှင်းပိတ်ဖွဲ့တဲ့ တောင်တကြောရဲ့ ညွှန်ထဲကို

ထိုးဖောက်သွားနိုင်လောက်အောင် ရဲမက်တစ်ဦးရဲ့ ကျမ်းကျင်တဲ့ မျက်စိအစုံ၊ ခြေထောက်မရှိဘူး”

“ဒါဖြင့် တောင်စွယ်ပေါ်မှာ သင် ဘာလုပ်နေခဲ့သလဲ”

“ပန်းချိပ်လွှာတွေ ရေးနေခဲ့တယ်”

တပ်မင်းများထံမှ အသံတဝါဝါ ဆူညံသွားသည်။

“ဘာပုံလွှာတွေလဲ”

ဒီပါသည် နှင်းဟေမာကို မေ့ကြည့်လိုက်သည်။ စူးရှေသာ မျက်လုံး အစုံတို့သည် မျက်တောင်တစ်ချက် မဝင့်။ ဆတူပြန်လှန်ဖြစ်သော နှင်းဟေမာ၏ အကြည့်ကို ရင်ဆိုင်ရင်း မောပန်းနွမ်းနယ်လာသလို အသက်ကို ပြင်းပြင်း ရှုရှိက်လိုက်လေသည်။

“တောင်အောက်က . . . စစ်ပွဲတွေပုံ၊ ရန်သူ့တဲ့နန်းတွေ မီးစွဲလောင် နေတဲ့ပုံ၊ ပါဒေးသည်ကျော်တွေက မီးများတံတွေ ပစ်လွှတ်နေတဲ့ပုံ၊ မီးတောက် တွေအကြားမှာ င်းမယ်စစ်သည်တွေ ပြေးလွှားနေပုံ၊ ပြီးတော့ . . . .”

ဒီပါသည် မျက်လုံးအစုံကို မိုတ်လိုက်သည်။ တင်းမာပြတ်သားစွာ တစ်လုံးချင်း ထွက်ပေါ်နေခဲ့သော အသံတို့သည် ပျောင်းနွဲခြင်းသို့ ကူးပြောင်း သွားသည်။ အသံသည် ခံတွင်းလည်ချောင်းမှ မဟုတ်မှုဘဲ ရင်တွင်းမှ သို့မဟုတ် ဝေးလံသော တစ်နေရာဆီမှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်သွားသည်။

“ချုပ်ဝတ်ကိုယ်ရုံနဲ့ ပါဒေကရိုရဲ့ ပုံ . . . .”

မွေးမှုတ်ထားသော ဒီပါ၏ မျက်လုံးတို့ပြန်၍ ပွင့်မလာကြသေး။

ရာဇ္ဈားတံတွဲတွင် တင်ထားသော နှင်းဟေမာ၏ လက်ချောင်းသွယ် များသည် လုံတံကို တိကျစွာ ဆုပ်ကိုင်ထားခြင်းမရှိဘဲ ဖွှ့ဖွှင်းသာစွာ ပြေးလွှား နေကြသည်။

သမိန်ပြတ်သေည် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသည့် အသံဖြင့် ပြော လိုက်လေသည်။

“အာကာရွှေ တပ်မျှူးလေးရဲ့ ရာဇ္ဇာပြုခြင်းကို စတုတော် ရာဇ္ဇာ သား အကြပ်များ စတူနဲ့တကွ အာကာရွှေ တပ်ဖွဲ့က ရဲမက်တွေ အားလုံးကို စစ်မေးပြီးမှ ဆုံးဖြတ်ရမယ် ထင်ပါတယ် သခင်မ၊ ပြီးတော့ တပ်မျှူးလေး ရေးဆွဲခဲ့တယ် ဆိုတဲ့ ပန်းချိပ်တွေ၊ သိမ်းဆည်းခဲ့တယ်ဆိုတဲ့ အာကာရွှေ ခန်းမထဲ က ပုံလွှာတွေကို ညီးစွာ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်မယ် ထင်ပါတယ်. . . .”

“တပ်မင်းကြီး အယူအဆနဲ့ သဘောချင်း ညီပါတယ်”

“မှန်ပါတယ်....”

“ကျွန်ုပ်လဲ ဒီအတိုင်း သဘောရပါတယ်”

“ဟုတ်ပါတယ် သခင်မ... ဟုတ်ပါတယ်”

“သမီန်ပြတ်ဇ္ဈာတာ လျှော်ကန်ပါတယ်... သခင်မ”

တပ်မင်းများ၏ အသံသည် ဗလုံးဗတ္ထုံး ထွက်ပေါ်လာလေသည်။

နှင်းဟေမာသည် ရာဇ်လုံးတံကို မြောက်လိုက်သည်။ အားလုံး ဌိုမ်းသက်သွားကြသည်။ ကြေးတိုက်မှုးက ပုရပိုက်ကို ဖွံ့ဖြိုးရင်း နှင်းဟေမာကို လှမ်းကြည့်သည်။

“နောက်တစ်ယောက်ကို ဖတ်ကြားပါ... တတိယနဲ့ စတုတွေ ရာဇ်ဝတ်သား နှစ်ယောက်စလုံးကို သင့်တော်တဲ့ အပြစ်ဒဏ် တစ်ပြိုင်တည်း ချမှတ်မယ်”

“စတုတွေ ရာဇ်ဝတ်သား အာကာရွှေ တပ်ဖွဲ့ အကြပ်မှုး စတဲ့သည် လျော့ဒီပတောင်ကုန်း စစ်ရေးအစီအမံ စတင်ချိန်၌ တပ်ဖွဲ့ရှိ မိမိတာဝန်ကျရာ တွင် မရှိခြင်း၊ တပ်ဖွဲ့များ တောင်အောက်သို့ ဆင်းချိန်မှ ပြန်လည်ရောက်ရှိ လာခြင်း၊ အကြပ်မှုး အရာကို လွန်လျက် တပ်မှုးလေးအရာမှ စစ်မိန့်ပေးခြင်း ဟူသော ရာဇ်ဝတ်ဒဏ်များ သင့်သည်၊ ရာဇ်ဝတ်အရ”

ကြေးတိုက်မှုး၏အသံ ဆုံးသွားသောအခါ အကြပ်မှုးစတဲ့သည် ခြေလက်များမှ သံကြိုးကွင်းများကို လေးပင်စွာ ဖယ်ရှားရင်း စက်ဝိုင်းနှင့် ဒုက္ခသွေးတောက်လိုက်သည်။ နှင်းဟေမာထံ ရှေ့ရှေ့လျက် ခေါင်းကို ညွှတ်လိုက်ပြီးမှ ပြန်၍ မေ့သည်။ စတဲ့၏ မျက်နှာရှိ ပြုးရယ်နေသော အသွင်သည် လွင့်ပါးသွားခြင်း မရှိပေါ်။

“ကြေးတိုက်မှုးရဲ့ ပုရပိုက်ပါအချက်များ အားလုံး မှန်ကန်ပါတယ် သခင်မ၊ တပ်မှုးလေး ဒီပါ လျောက်တင်ခဲ့တဲ့ အချက်များမှန်သလို ကျွန်ုတ်များ ရှေ့ရှေ့တွေဟာလဲ မှန်ပါတယ်၊ ကျွန်ုတ်များ စော်ဟာ ကြေးတိုက်ဝင် ရာဇ်ဝတ်သားအရာ မြောက်မမြောက်ကိုတော့ ကျွန်ုတ်များ နားမလည်ပါ၊ အကယ်၍ ရာဇ်ဝတ်ဒဏ် သင့်မယ်ဆိုရင်လဲ တပ်မှုးလေး ဒီပါနဲ့ ထပ်တူသင့်ထိုက်ပါတယ်လို့ သာ လျောက်တင်ပါတယ် သခင်မ”

နှင်းဟေမာသည် ရာဇ်လုံးတံကို ဖြည့်ညွှေးစွာ မြောက်လိုက်သည်။

ကြေးတိုက်ခန်းမ အတွင်းရှိ အကြည့်များ၊ အသက်ရှုသံများ၊ လှပ်ခုံ

သော ရင်အုံများအားလုံး သေးငယ်သော ရာဇ်တံပါ၌ တစ္ထရုံးတည်းကျရောက်နေသည်။

“သတ်စေ” အမိန့်ကိုပေးလျှင် လုံတံ၏ စိန်ဖူးတပ်အသွားကို အောက်သို့ စိုက်ထားရပေသည်။ “လွှတ်စေ” အမိန့်ကို ပေးလျှင် လုံတံ၏ အသွားကို အပေါ်ဖက်သို့ ထူးမတ်ထားရပေသည်။ စိန်ဖူးတပ် အသွား၏ ချွှန်မြေသာ ထိပ်ထက်၌ တည်ရှိနေသော အသက်မီဝါ နှစ်ခုသည် ရွှေလုံတံရိုး၏ အလှည့် အပြောင်းကို စောင့်ဆိုင်းနေရသည်။

ထိုအခိုက် ကြေးတိုက်ခန်းမ၏ အတွင်းဖက် အထက်နှင့် ကြေးတိုက် ပဟိုတံခါးမကြီးဆီမှ စူးရှုသော အော်ဟစ်သံများ ပေါ်လာသည်။

“ဘုရင်မင်းမြတ်... သမိန်စတ္တဝတ်... ဘုရင်... ”

“သမိန်စတ္တဝတ်... ထွက်ပြေးသွားပြီ... ထွက်ပြေးသွားပြီ”

“မြင်း... မြင်းမောင်း... ”

ကြေးတိုက်နှင့် ကပ်လျက်ရှိသော ဘုရင့်မြင်းမောင်းမှ မြင်းလန်း ဟီသံများ၊ အော်ဟစ်သံများ၊ ကြုံးဝါးသံများ၊ ထို့နောက် ကဆုန်စိုင်းသွားသည့် မြင်းတို့၏ တဖြောင်းဖြောင်း ခွာသံများ၊

နှင်းဟေမှနှင့် တကွ္ဗာသော တပ်မင်းများအားလုံး နေရာမှ တဝါန်းဝါန်း ထရပ်လိုက်ကြသည်။ ရာဇ်တံတံသည် ကတ္တိပါ အနီစခင်းသည့် ခုံပေါ်မှ ကန်းလန်း ဖြတ်တင်လျက်သားပင် ရှိခဲ့လေသည်။

\* \* \*

သံမြို့စွဲတံခါး တပ်ထားသော အကျဉ်းခန်းများမှာ ကြေးတိုက်၏ အတွင်း ဘက် ပတ်လည်တွင် စီရရှိရှိကြသည်။ ယင်းတို့အနက် လေးခုသော အကျဉ်းခန်း ရှုံးတွင်သာ အစောင့်ရဲမက်များ ရှိသည်။ ကျွန်းအခန်းများမှာ အသုံးပြုခြင်း မရှိသည့်အတွက် အစောင့်ရဲမက် မရှိချေ။ လေးခုသော အကျဉ်းခန်းအနက် နှစ်ခုသော အကျဉ်းတံခါး ပွဲ့နေသည်။

ပွဲ့နေသော တံခါးကို ပြန်မပိတ်၊ တံခါးဝတ္ထ် နီညိုသော သွေးကွာက်ကြီးများ စွဲန်းပေနေသည်။ ထိုအခန်း နှစ်ခန်းကား သမိန်စတ္တဝတ်နှင့် နို့တို့ ချုပ်နောင်ခဲ့သည့် နေရာ။

ဆက်လျက်ရှိသည့် ကျွန်းအခန်း နှစ်ခန်း၏ တံခါးမှာမူ ပိတ်ထားခဲ့။

ရှုံးတွင် ရဲမက်များက စောင့်ကြပ်ခဲ့။

ကည်ဆီမိုးတိုင်မှ မီးရောင်သည် တံခါးသံမှို့များပေါ်သို့၊ ကျရောက်နေသဖြင့် သံမှို့ အစက်အပြောက်များသည် မိုင်းညို့စွာ လင်းလက်နေလေသည်။ ထောင့်ချိုး မီးတိုင်ရှုံးမှ သဏ္ဌာန်တစ်ခု ဖြတ်လာပြီး ပိတ်ထားသော အကျဉ်းခန်းရှုံးသို့ တိုးဝင်သွားသည်။ ရဲမက်နှစ်ဦးက လုံရှည်ကို ကန့်လန့်ဖြတ်ယှက်၍ တားဆီးသည်။

“တပ်မင်းကြီး သမိန်ပြတ်ဆောင်...”

သဏ္ဌာန်က တပ်မင်းကြီး အဆောင်အယောင် ဖြစ်သည့် ရွှေနှုံးစည်းကို ထုတ်ပြလိုက်သည်။ ရဲမက်တို့က ရွှေပြားကို မီးရောင်တွင်ကြည့်ပြီး လုံရှည်များကို ဖယ်ရှားပေးလိုက်သည်။ သံမှို့စွဲတံခါးကို ဖွင့်ပေးသည်။ သဏ္ဌာန်သည် အကျဉ်းခန်းထဲသို့ ဝင်သွားလေသည်။

ဒီပါသည် ဝင်လာသူအား မေ့ကြည့်ရင်း အုံပြုသွားသည်။

“အမောင်... မိတနော်လေ”

“မိတနော်...”

“ဟုတ်တယ်လေ၊ အမောင့်ကို လာတွေ့တာ”

မိတနော်သည် အကျဉ်းခန်းထဲမှ ခုံပေါ်သို့ ဒီပါနှင့် ယှဉ်လျက် ထိုင်လိုက်သည်။

“အမောင်... နေကောင်းလား ဟင်၊ မိတနော်လေ... အင်းမယ် စစ်ပြီး ကတည်းက အမောင့်ကို လိုက်ရှာနေခဲ့တာ အမောင် အာကာရွှေ တပ်မျှူးလေး ဖြစ်သွားတာ၊ ရေယာဒီပကို တပ်ဖွဲ့နဲ့ပါသွားတာ၊ ပြီးတော့ ကြေးတိုက်မျှူးရဲ့ ပုံရပိုက်ထဲမှာ ဝင်သွားတာ အားလုံး မိတနော် သိနေခဲ့တယ်၊ ဒါပေမယ့် အမောင့်ကို ဘယ်လို့မှ တွေ့ခွင့်မသာဘူး၊ မိတနော် အမောင့်ကို မတွေ့တာ ဟို ပန်းချီကျော် ရွှေးပွဲသဘင် ပြီးကတည်းက...”

“မိတနော်... မင်း ဒီထဲကို ဘယ်လိုလုပ်ပြီး ဝင်နိုင်သလဲ၊ မင်း... ရာဇ်တ်သင့်နေမယ် သွား... သွား”

“ဟင့်အင်း... အမောင် မစိုးရိမ်နဲ့၊ မိတနော် ခိုးပြီးဝင်လာတာ မဟုတ်ဘူး၊ အဖရဲ့ကိုယ်စား... အဖရဲ့ အမိန့်အာကာ အခွင့်အရ ဝင်ခဲ့တာ”

“ဟင်... အဖ... ဘယ်သူ”

“အဖလေ... မိတနော်ရဲ့ အဖ...”

“ဟင်... ဒါဖြင့်... မင်း... မင်း”

မိတနော်က နှစ်လိုစွာ ပြုးလိုက်လေသည်။

“ဟူတ်ပါတယ် အမောင်၊ ကြေးတိုက် ရာဇ်ဝါယားဆီ ဝင်လာနိုင်တာ ဆိုလို့ ဒီနှစ်းတော်ထဲမှာ တပ်မင်းကြီး တစ်ဦးပဲ ရှိတယ်မဟုတ်လား၊ တပ်မင်းကြီး ရဲ့ သမီးလဲ တပ်မင်းကြီးရဲ့ အခွင့်အာဏာနဲ့ဆိုရင် ဝင်နိုင်ခွင့်ရှိတာပေါ့၊ ရဲမက တွေဟာ ရွှေပြားပေါ်က တပ်မင်းကြီး သမိန်ပြတ်ဆိုတဲ့ ဘွဲ့စာတန်းကို တွေ လိုက်တာနဲ့ မိတနော်ကို ဝင်ခွင့်ပြုတာပဲ”

“အော်... တပ်မင်းကြီး သမိန်ပြတ်လော့ မင်းရဲ့အဖွဲ့...”

မိတနော်သည် ကြံ့လို့ဖျော့တော့နေသော ဒီပါ၏ လက်ချောင်းများကို ကြည့်နေမိသဖြင့် စကားပြန်မပြောမိချော့။

“မိတနော်... မင်း... ဘာကိစ္စလာတာလ”

“အမောင့်ကိုကယ်ဖို့ ဆိုရင်ကော့”

“အို... မဖြစ်ဘူး မဖြစ်နိုင်ဘူး၊ မင်းပါ ရာဇ်ဝါယား သင့် သွားမယ်၊ ဟိုဘက် အကျဉ်းခန်းတွေထဲက သမိန်စတ္တဝတ်နဲ့ နိုဒ္ဓတို့ တွက်ပြေး လွှတ်မြောက်သွားကြလို့သာ ကျူပ်တို့အရေးကို မစီရင်ဘဲထားတာ၊ ကျူပ်ဟာ ဘာပဲဖြစ်ဖြစ် သူတို့အတွက် ရာဇ်ဝါယားအဖြစ် သတ်မှတ်ခံထားရတဲ့သူ၊ ကျူပ်ကို ကယ်ဖို့ ကြံ့သူဟာလဲ ရာဇ်ဝါယားပဲ၊ မလုပ်နဲ့ မိတနော်၊ မလုပ်နဲ့ ...”

မိတနော်သည် ဒီပါ၏ လက်များကို တွင်တွင်ဆုပ်နယ် လိုက်လေသည်။

“အမောင်... အမောင်ရယ်... မိတနော် သိပါတယ်၊ မိတနော် အမောင့်ကို ဒီကြေးတိုက်ထဲက ထုတ်ယူသွားဖို့ မတတ်နိုင်ပါဘူး၊ မိတနော် မဆိုထားနဲ့၊ ဒါကို အဖလဲ မတတ်နိုင်ပါဘူး၊ အခု မိတနော် လာတာက အဖက မိတနော်ကို လွှတ်လိုက်လို့...”

“တပ်မင်းကြီးက ဘာအတွက် လွှတ်လိုက်တာလ”

“အမောင်တို့ကို စီရင်ဖို့ အမိန့်တော်ချုဖို့ ပြင်ဆင်နေတုန်း အချိန် မှာပဲ ဘုရင်မင်းမြတ်နဲ့ နိုဒ္ဓတို့ လွှတ်ထွက်သွားတယ် မဟုတ်လား၊ သည်တော့ အမောင့်တို့ကို ဘယ်လို့မှ ဆက်ပြီး မမေးမစမ်းနိုင်တော့ဘူးလေ၊ အဖက အမောင့်ဆီက သိချင်တာတွေ ရှိနေတယ်... တဲ့ ဘုရင်မင်းမြတ် လွှတ်ထွက် သွားတဲ့ အရေးအတွက် အဖ သိပ်အလုပ်ရှုပ်နေတယ်၊ ပါဒန်းတော် တစ်ခုလုံး လဲ ရှုပ်တွေးနေတယ်၊ ဒုံးကြောင့် အဖက သူ့ကိုယ်စား မိတနော်ကို လွှတ်လိုက်

တာ... ”

“အော်... ”

ဒီပါသည် တက်ကြွမှုများဖြင့် သွေးရောင်လျှမ်းနေသာ မိတေန်း၏  
မျက်နှာကိုကြည့်ရင်း ခေါင်းကိုလေးပင်စွာ ညိတ်နေမိသည်။

“တပ်မင်းကြီးက ဘာသိချင်သတဲ့လဲ... မိတေန်း... ”

“ဇေယာဒီပ တောင်ကုန်းပေါ်မှာ အမောင်ရေးဆွဲခဲ့တဲ့ ပုံလွှာတွေ  
ဘယ်မှာထားသလဲ... ဆိုတာ... ”

“အဲဒါသိရတော့... ဘယ်လိုဖြစ်မလဲ”

“အမောင်ဟာ ကြေးတိုက်ဝင် ရာဇ်ဝတ်သားအရာ မသင့်နိုင်ဘူးဆိုတာ  
ကို အဲဒီပုံလွှာတွေက သက်သေပြုပေးနိုင်လိမ့်မယ်... တဲ့”

ဒီပါ၏ စူးရှုလှသာ အကြည့်များကြောင့် တစ်ချိန်လုံး သွက်လက်  
ဖြတ်လတ်နေခဲ့သော မိတေန်းသည် မျက်လွှာချသွားသည်။

“အာကာရွှေခန်းမရဲ့ မြေတိုက်ထဲမှာရှိတယ်၊ ဒါပေမယ့် အဲဒီပုံလွှာတွေ  
ကို ဘယ်သူမှ မယူရဘူး၊ ဘယ်သူမှ မကြည့်ရဘူး၊ ကျပ် ရာဇ်ဝတ်သားအရာ  
သင့်ချင်လည်း သင့်စေတော့ ဒီပုံလွှာတွေကို ဘယ်သူ့ကိုမှ ထူတ်မပြနိုင်ဘူး၊  
ပြန်... မင်းလဲ ပြန်တော့... မိတေန်း... ”

“ဟင်”

ဒီပါ၏ ရှုတ်ချည်းခက်ထန်လာမှုနှင့် ထက်ကြပ်မကွာ မိတေန်း၏  
မျက်လုံးအိမ်မှ မျက်ရည်တို့ လိမ့်ဆင်းလာလေသည်။

“ဘာဖြစ်လို့လဲ အမောင်ရယ်၊ ဟင်... ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ  
အမောင် ရာဇ်ဝတ်သားအရာက လွှတ်မယ်လေ၊ အမောင့်ကို ကယ်တင်ပေးမှာ  
လေ... ပြောပါ အမောင်ရယ် ပြောပါ... အာကာရွှေ မြေတိုက်ရဲ့ ဘယ်  
အခန်းမှာလဲ ဘယ်နေရာလဲ မြေတိုက်အခန်းတွေက ဝက်ပါလို ရှုပ်ထွေးတယ်  
လေ၊ ပြောပါ... အမောင်... ပြောပါ၊ ဘယ်မှာလဲ... ပုံလွှာတွေ... ဘယ်မှာလဲ... ”

မိတေန်း၏ မျက်ရည်များသည် ဒီပါ၏ လက်ကောက်ဝတ်မှ သံကြီး  
ကွွင်းများ ပေါ်သို့ ဆောင်းဦးနှင်းစက်များလို တစ်ပေါက်ပေါက် ကျလာသည်။  
ဒီပါ၏ ပခုံးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ခါယမ်းသည်။

“ပြောပါ... အမောင်ရယ်၊ မိတေန်းကို ပြောလိုက်ပါ။ ပုံလွှာတွေကို

မိတနော် ကိုယ်တိုင်သွားယူပါမယ်၊ ဘယ်သူမှ မသိစေရဘူး၊ ဘယ်သူမှ မကြည့်စေရဘူး ပုံလွှာတွေထဲက အမောင့် အနုပညာဟာ အမောင့်အသက်ကို ကယ်ကြမှာလေ၊ အဖကိုယ်တိုင်ကလဲ... သခင်မဖူရားကို အသနားခံပေးမှာလေ... ”

“အဲဒီ သခင်မဖူရားကိုပဲ ဒီပုံလွှာတွေ မကြည့်စေချင်တာ... ”

တင်းတင်းစွဲထားသော ဒီပါ၏ နှုတ်ခမ်းကို မိတနော် တအုံတည့်ကြည့်လိုက်သည်။ ဒီပါ၏ မျက်လုံးတို့ ရွှေနှုန်းလဲနေသည်။

“အားလုံးနဲ့ နှိမ်းယူဉ်ရင်... ကျေပ်... သေခြင်းတရားကိုပဲ ရွှေးချယ်မယ်... ”

ဒီပါ၏ ရင်ခွင်ထဲသို့ မိတနော် သွေးရှုးသွေးတမ်း တိုးဝင်သည်။

“မသေရဘူး... အမောင်မသေရဘူး... အမောင့်ကို ဘယ်သူမှ မသတ်ရဘူး... အမောင် အသက်ရှုင်နေရမယ်... မိတနော်အတွက်... အမောင် အသက်ရှုင်နေရမယ်... အမောင့်ကို... အမောင့်ကို မိတနော်ချစ်တယ်... ”

ငိုကြွေးရှိက်ငင်လျက် အချစ်ကို ထုတ်ဖော်လိုက်သော နှုတ်ခမ်းလွှာအစုံကို ဒီပါ တအုံတည့်ငုံးကြည့်လိုက်သည်။ မျက်ရည်ဖြင့် စိစစ်သော ပါးပြင်ထက်မှ နောက်ထပ် လိမ့်ဆင်းအုံသော မျက်ရည်တို့ဖြင့် ပြည့်လျှမ်းသည့် မျက်လုံးအစုံသည် ကြီးစွာသော တန်ခိုးအင်အားတစ်ခုကို ဆောင်နေလေသည်။

မိတနော်သည် ရွှေးသွေးခွံပေါ်စွာ ဖက်တွေ့ယ်လျက် ငိုရှိက်သံ တန်င့်တထွေးဖြင့် ရေရှာတွေးဖြင့် ပြန်လည်သည်။

“သိလား... ဟင်... အမောင်သိလား... ဟင်... အမောင့်ကို မိတနော်ချစ်တာ သိရဲ့လားဟင်... ဟို... ဇော်ဒီပတောင်ပေါ်မှာလေ၊ မိတနော်နဲ့အမောင် စတွေ့တဲ့အချိန်လေ၊ မိတနော်ရဲ့ ပုံလွှာတူကို အမောင်ရေးပေးမယ်ဆိုတဲ့ အချိန်တုန်းကလေ... အဲဒီကတည်းက အမောင့်ကို မိတနော်ချစ်ခဲ့တာ... အမောင်... အမောင်မသိဘူး မဟုတ်လား၊ မိတနော်ချစ်တာ အမောင်မသိဘူး မဟုတ်လား၊ မိတနော်အတွက် အမောင် အသက်ရှုင်မနေချင်ဘူးလားဟင်၊ အို... အမောင် သေခြင်းတရားကိုပဲ ရွှေးမယ်... ဟုတ်လား၊ မိတနော်ကိုပါ အမောင်နဲ့အတူ ရွှေးချယ်ခွင့်ပေးနော်... ချစ်ခြင်းနဲ့ သေခြင်းကို အတူတူ လက်ခံလိုက်ကြရအောင်နော် ... ဟင့်အင်း... ”

ဟင့်အင်း . . . အမောင်မသေရဘူး၊ အမောင် မသေနိုင်ဘူး . . . အမောင် အသက်ရှင်နေရမယ် . . . အမောင့်လက်ချောင်းတွေ လူပ်ရှားနေရမယ်၊ အမောင်ပုံလွှာတွေ ရေးရမယ် . . . မိတနော်ရဲ့ ပုံလွှာတူလဲ ရေးရမယ်၊ အမောင့်ကို မိတနော်ချုစ်တယ် . . .”

ဒီပါသည် ဆုပ်တွေယ်ထားသော မိတနော်၏ လက်များကို ဖယ်ရှားလျက် မျက်နှာကို လက်နှစ်ဖက်ကြားသို့ မြှုပ်လိုက်လေသည်။

“ငါ . . . ဘာလုပ်ရမလဲ၊ ငါဘာလုပ်မလဲ၊ ပုံလွှာတွေကို ဘာလုပ်ရလဲ . . .”

“ပုံလွှာတွေ . . . ဘယ်နေရာမှာဆိုတာ . . . မိတနော်ကို ပြောပြလိုက် လေ၊ အမောင့်ပုံလွှာတွေနဲ့အတူ အဖက သခင်မဖူရားဆီ အသနားခံလိမ့်မယ်၊ အမောင့် အနုပညာ အမောင့်အသက်ကို ကယ်မှာလေ . . . ပြီးတော့ . . . အဖကလဲ မိတနော်နဲ့ အမောင်နဲ့ နှစ်ယောက် လက်ခံမှာ၊ အခုလဲ မိတနော် ပြောခဲ့ပြီလေ . . . မိတနော်နဲ့ အမောင်နဲ့ဟာ ချုစ်သူတွေဖြစ်ကြောင်း၊ အမောင့်ကို မိတနော်တွေ ချင်ကြောင်း ပြောပြတော့ အဖကလဲ ဘုရင်မင်းမြတ် အရေးကြောင့် မအားမလုပ်ဖြစ်နေတာ မဟုတ်လား၊ မိတနော်ကို ခွင့်ပြုလိုက်တယ် လေ၊ ဒါပေမယ့် အမောင် ရာဇဝတ်က လွှတ်ခဲ့ပြီးတဲ့နောက်မှာ မိတနော်နဲ့ အမောင့်ကို ချက်ခြင်းလက်ဆက် မပေးသေးဘူးတဲ့၊ သမီးရဲ့ ခင့်ပွါန်းအတွက် တပ်မင်းကြီး သမီးနှင့်မြတ်က အကာအကွယ် ပြုတယ်ဖြစ်သွားမယ် . . . တဲ့ ဒါပေမယ့် အဖွဲ့စကားကို မိတနော် နားထောင်မှာပေါ့၊ မိတနော် စောင့်မှာပေါ့”

ဒီပါထံ၌ တင်းမာခြင်း၊ တွေဝေခြင်းတို့ မရှိကြတော့ချော့။ အလုံးစုံသော ခွဲ့ခြားတို့ ပျောက်ကွယ်သွားသည့်အလား ဒီပါသည် အကျဉ်းနံရုံကို မို့လိုက် လေသည်။

“မိတနော် ပြန်တော့နော် ပြန်တော့၊ ကျူပ်ကို ခုရက်ပိုင်းမှာ ကြေးတိုက် ခန်းမဆီ ထုတ်မှာ မဟုတ်သေးပါဘူး . . . ကျူပ်တို့ အချိန်ရပါသေးတယ်၊ အခုတော့ ကျူပ်ကို တစ်ယောက်ထဲ အေးအေးဆေးဆေး ထားခဲ့ပါ . . . နော်”

“ကောင်းပါပြီ အမောင်၊ မိတနော် နက်ဖြန်ညာလာခဲ့မယ်၊ ပုံလွှာတွေ ထားတဲ့ မြေတိုက်အခန်းကို ပြောပြနော်၊ မိတနော် သွားတော့မယ်”

ဆံအပြောပြော၊ မျက်ရည်အရွှေ့ဖြင့် ထွက်ခွာသွားသော မိတနော်၏ ကျောပြင်ကိုကြည့်ရင်း ဒီပါသည် ကြေးတိုက်နံရုံကို လက်နှစ်ဖက် နာကျဉ်းစွာ

ဖြင့် ကုတ်ခြစ်လိုက်သည်။

သံကြီးကွင်းမှ အသံတဆွင်ခွင့် မြည်နေလေသည်။

\* \* \*

“တက္ကာခြောက်မည် အရင်းတည်လျက် အရှည်များလျား၊ အစဉ်ပွားကာ လေးပါးအမှန်၊ ဥပါဒါန်လည်း၊ ခန္ဓာကာယာ၊ အဖွဲ့တ္ထနှင့်၊ ကာမအာရုံ၊ အလုံးစုံ ဦး၊ အကုန်နှီးရင်း၊ အစွဲပြင်း၏ အသင်းပွားများ၊ သားမယားက စသည်ဖြာဖြာ မဆုံးရာသား၊ ကာမစုစု၊ စွဲလန်းပြုသည်၊ ကာမူပါဒါန်၊ တဖန်ထို့ပြင် မိန္ဒာည် ဖြင့်၊ အပြစ်ယွင်းဖောက်၊ အယူမှောက်သည်၊ ခြောက်ဆယ့်နှစ်ပါး၊ ပြားသည် ဒီဇိုင်း...”

“လူသာမန်တို့မှာဖြစ်တဲ့ ဒီဇိုင်း၊ အပါယ်ပဋိသန္တကို ပေးနိုင်သော ဒီဇိုင်းမျိုးမဟုတ်သော်လဲ ခြောက်ဆယ့်နှစ်ပါးသော ဒီဇိုင်းကို မစွဲနှိုင်ရင် သံသရာက မလွှတ်နိုင်ဘူး...”

ဝိဟာရှိုးခန်းတွင် သရဏ္ဍာယ်နေသော ရှင်ဗုဒ္ဓဘာကော် ပဋိစ္စသမုပ္ပါဒ် ကို နာခံရင်း ရှင်ဗုဒ္ဓဘာကေသည် ဆက်စပ်ဖြစ်ပျက်တတ်ခြင်း၏ သရပ်ကို နှက်နဲ့စွာ ခွဲခြမ်းစိပ်ဖြာနေမိသည်။ ထိုခက္ခာ အေးစိမ့်လွန်းသော မှော်ဝန်းမြစ်ကမ်းပေါ်မှ ဆောင်း၏ အအေးဒက်ကို မေ့လျှော့သွားလေသည်။

“အင်း... နိယတ မိန္ဒာဒီဇိုင်း သုံးပါး၊ မိန္ဒာဒီဇိုင်း ခြောက်ဆယ့်နှစ်ပါး၊ သတ္တာယုဒီဇိုင်းဆယ်၊ တက္ကာပစ္စယာဥပါဒါန်အရဆိုရင် မိန္ဒာဒီဇိုင်း ခြောက်ဆယ် နှစ်ပါး၊ သသာတဒီဇိုင်း လေးဆယ့်လေးပါး၊ ဥစွေးဒီဇိုင်း ဆယ့်ရှစ်ပါး၊ နှစ်ခုပေါင်း ခြောက်ဆယ့်နှစ်ပါး...”

ရှင်ဗုဒ္ဓဘာကော် သရဏ္ဍာယ်သံသည်လည်းကောင်း၊ မိမိ၏ စိပ်ဖြာ သုံးသပ်ဝင်စားမှုသည်လည်းကောင်း မည်မျှကြောသွားသည်မသိ။ ရှင်ဗုဒ္ဓဘာကော် ရွှေတ်သံတိတ်သွားပြီး မိမိ၏ မျက်လုံးအစုံကို ဖွင့်လိုက်သောအခါမှ ရှင်ဗုဒ္ဓဘာကေသည် ရွှေမှောက်၌ ကြံ့ကြံ့ ဒူးတုပ်နေသော သမိန်ပြတ်ကို သတိထား လိုက်မိလေသည်။

“တပ်မင်းကြီး သမိန်ပြတ်၏... ရောက်နေတာ ကြာပလား”

“အရှင်မြတ် ဗုဒ္ဓဘာကေကိုယ်တော် စပြီးရွှေတ်ဖတ်စဉ် ကတည်းကပါ ဘုရား...”

“အိုး... အတော် ကြာသွားပြီကိုး... ကဲ့... လာပါ တပ်မင်းကြီး”

ဝိဟာရှိုးခန်းဆီမှ အလယ်နေရာသို့ ခေါ်သွားပြီး အရှင်ဓမ္မညာက သည် မိမိကိုယ်တိုင် သားရောင်ယ် တစ်ချပ်ပေါ်တွင် ထိုင်လိုက်သည်။ သမိန် ပြတ်သေည် ကော်ဇာပေါ်တွင် ဒူးတုပ်တိုင်လိုက်လေသည်။

“ဘာကိစ္စလဲ... တပ်မင်းကြီး...”

“အရှင်ဘုရား၊ တပည့် ပန်းချို့ကျော် ဒီပါ အရေးပါ ဘုရား...”

“အင်း... ဒီပါလား သူ ရာဇ်ဝတ်ပြစ်က လွှတ်ပြီမဟုတ်လား...”

“မှန်ပါဘုရား၊ ဒီပါဟာ သူ့ရဲ့ လွှတ်မြောက်ရေးကို သူကိုယ်တိုင် ဖျက်ဆီးပစ်ဖို့ ကြိုးစားနေပါတယ် ဘုရား...”

“ဘယ်လို့... တပ်မင်းကြီး...”

သမိန်ပြတ်ကေ လျော့ခီပ တောင်ကုန်းပေါ်တွင် ဒီပါရေးဆွဲခဲ့သည့် ပုံလွှာများအကြောင်းကို ရှင်ဓမ္မညာအား လျှောက်လိုက်သည်။ အာကာရွှေ ခန်းမ၏ မြေတိုက်အခန်းတစ်ခုတွင် ထိုပုံလွှာများကို သိမ်းဆည်းထားကြောင်း၊ မြေတိုက်အခန်းများမှာ ဝက်ပါတစ်ခုလို ရှုပ်ထွေးလှသဖြင့် ရွှာဖွေရန် မလွယ်ကူ ကြောင်း၊ မည်သည့် မြေတိုက်ခန်းဟူ၍ ဒီပါက ထုတ်ဖော် မပြောကြောင်း၊ ထို့ကြောင့် ရှင်ဓမ္မညာကိုယ်တိုင် ဒီပါအား ထုတ်ဖော်ပြောရန် အမိန့်ပေးစေ လိုကြောင်း...”

“ဒီပါဟာ အုံမခန်း အနုပညာရှင်တစ်ဦးလို့ တပည့်တော် ယုံပါတယ် အရှင်ဘုရား၊ သည့်အပြင် သူ့ရဲ့ အနုပညာဝိညာဉ်ဟာ အလွန်အဆင့်မြင့်တဲ့ လူသားရဲ့ ဝိညာဉ်မျိုး ဖြစ်တယ်လိုပဲ တပည့်တော် နားလည်မိပါတယ် ဘုရား၊ ပါဒိုင်းတော်ဟာ ဒီပါလို နိုင်းတော် သားကောင်းတစ်ဦးကို အချည်းနှီး မဆုံးရှုံး သင့်ပါဘူး ဘုရား၊ သို့ေသာ် ဒီပါဟာသူ့ရဲ့ မာန်မာန သို့မဟုတ် အခြား တစ်စုံတစ်ခုကြောင့် အားလုံးကို ခါးသီးစွာ ငြင်းပယ်နေပါတယ် ဘုရား၊ သူ ကိုယ်တိုင်ပဲ သူဟာ ကြေးတိုက်ဝင်ရာဇ်ဝတ်သား မဟုတ်ဘူးလို့ ငြင်းဆိုခုခံပေ မယ့် အခုတော့ သူဟာ သေခြင်းတရားကိုပဲ ရွှေးချယ်လိုက်ပြီလို့ ပြောနေပါ တယ်... အရှင်ဘုရား...”

“အင်း... အာကာရွှေရဲ့ မြေတိုက်အခန်းတစ်ခုထဲမှာ ပုံလွှာတွေကို သိမ်းဆည်းခဲ့တယ်တဲ့လား... ဟုတ်လား... တပ်မင်းကြီး”

“မှန်ပါတယ်ဘုရား...”

“တပ်မင်းကြီး၊ ကျွန်ုပ်ကိုယ်တိုင် ဒီပါရှိရာလိုက်ပြီး မေးစရာ မလိုပါဘူး

ပါဒန်းတော်ရိပ်ဟာ ကျွန်ုပ်အတွက် မသင့်လော် မအပ်စပ်ပေဘူး၊ သို့သော ပုံလွှာတွေကို ဒီပါ သိမ်းဆည်းထားတယ်ဆိုတဲ့ မြေတိုက်အခန်းကို ကျွန်ုပ်ညွှန် လိုက်ပါမယ်...”

ပါဒဘုရင် အစဉ်အဆက်ကို မိခဲ့သော သမိန်ပြတ်သေည် အာကာရွှေ၏ မြေတိုက်အခန်းများ၏ ကျမ်းကျင်မှုမရှိသော်လည်း ယင်း မြေတိုက်ခန်းများဆီ သို့ နတ်ရွာစံ ရာဇာစောနောင် ဘုရင်ကြီး လက်ထက်က အတူလိုက်ပါခဲ့ဖူး သည့် အရှင်ဓမ္မဘဏာကမူ ကောင်းစွာသိရှိထားလေသည်။

သမိန်ပြတ်၏ ရင့်ကျက်သော မျက်နှာမှာ သိသိသာသာ ရွှေ့လန်း သွားသည်။

“တပ်မင်းကြီး၊ အာကာရွှေ မြေတိုက်အခန်းပေါင်း နှစ်ရာရှိတယ် အဲဒီ နှစ်ရာအနက် သုံးခုသော အခန်းတို့ဟာ အလုံခြုံဆုံးနဲ့ အလျှို့ဝှက်ဆုံး ဖြစ်တယ် ဒီအခန်းသုံးခုအနက် တစ်ခုခုမှာ ဒီပါဟာ ပုံလွှာတွေကို သိမ်းဆည်းထား မှာပဲ အဲဒီအခန်းသုံးခုရဲ့ တံခါးဘောင်ပေါ်က အမှတ်အသားဟာ ကျွန်ုပ်အခန်း တွေနဲ့ မတူဘူး၊ ကျွန်ုပ်အခန်းတွေက အနီရောင် သုတ်ခြေယ်ထားတဲ့ လျေတော်ပုံ၊ အဲဒီအခန်းသုံးခုမှာကတော့ အပြာရောင်သုတ်ခြေယ်ထားတဲ့ လျေတော်ပုံ၊ အာကာရွှေထဲမှာ င်းမယ်စစ်မတိုင်မို့က ပုံလွှာတွေ ချိတ်ဆွဲထားခဲ့တယ် မဟုတ်လား၊ နတ်ရွာစံဘုရင်ကြီး ရာဇာစောနောင်ရဲ့ ပုံလွှာတူချိတ်ဆွဲထားတဲ့ အောက်တည့်တည့်နေရာမှာ ရှာကြည့်ပါ၊ တပ်မင်းကြီး လိုချင်တဲ့ပုံလွှာတွေကို တွေ့နိုင်ပါလိမ့်မယ်...”

ရေယာဒီပတောင်ကုန်း၏ တောင်ပေါ် တောင်စောင်းနှင့် တောင်ခြေ တစ်ပိုက်၊ ရသေ့ဂူနှင့် ဝန်းကျင်ဒေသတစ်ပိုက်တွင် သမိန်စက္ကဝတ်၏ တပ်မ များ အင်အားကြီးစွာ တပ်စွဲနေသည်။

ကြေးတိုက်မှ လွှတ်မြောက်လာခဲ့သော သမိန်စက္ကဝတ်၏ စွမ်းရည်ကို ပို့ရှုကြီးကျယ် ခမ်းနားစေအောင် နိန္တက ချဲထွင်၍ သတင်းလွင့်ပေးသည်။ ပါဒန်းတော်မှ နှင့်းဟေမာနှင့် နန်းရင်းဝန်ကြီး ဗညားမွန်ထော်၊ တပ်မင်းကြီး သမိန်ပြတ်ဇို့အား နှိမ့်နယ်ရှုံးချလိုက်သည်။

ကြေးတိုက်ခန်းမ အလယ်စက်ပိုင်းအနီးမှ အကျဉ်းခန်းသို့ ခေါ်ဆောင် သွားခြင်း ခံရချိန်တွင် နိန္တသည် သတိမေ့မြောမတတ် ထိတ်လန်း တုန်လှုပ် နေခဲ့သော်လည်း သမိန်စက္ကဝတ်မူကား အပြင်းထန်ဆုံးသော ဒေါသ၊ နာကျည်း

မှူများဖြင့် ထက်မြေက်နီးကြားနေခဲ့လေသည်။ သို့ဖြင့် အကျဉ်းခန်းထဲသို့ ပြန်လည်ဝင်ရောက်သည့် အချိန်မှာပင် သမိန်စက္ကဝတ်သည် လွတ်မြောက်ရေးကို စတင်ကြီးပမ်းလိုက်သည်။

လုံရှုည်ကိုင်ရဲမက်နှစ်ဦးသည် ထိုစဉ်က စိတ်လှုပ်ရားမှူများဖြင့် ထွေပြားတွေဝေနေကြသည်ကို သမိန်စက္ကဝတ် သတိပြုလိုက်မိသည်။ မိမိ၏ လက်မောင်းတစ်ဖက်တစ်ချက်စိုက် ဆုပ်ကိုင်ထားသော ရဲမက်တို့၏လက်များ တုန်နေကြသည်ကိုလည်း သတိထားလိုက်မိသည်။

ရဲမက်တို့ ခေါ်ဆောင်လာခဲ့သော ရာဇ်ဝတ်သားမှာ ပါဒဘုရင်ဖြစ်နေသည်။ ထို့အပြင် အကြီးလေးဆုံး ရာဇ်ဝတ်ပြစ်ဒဏ်ဖြင့် လွန်ခဲ့သည့် အချိန် အနည်းငယ်ကဗျာ ‘သတ်စေ’ အမိန်ကိုခံယူထားရသူလည်း ဖြစ်သည်။ နောက်တစ်နေ့၊ နံနက် တွင် အသတ်ခံရတော့မည့် ပါဒဘုရင်ကို အကျဉ်းသားအဖြစ် ချုပ်နောင် ခေါ်ဆောင်လာရခြင်းသည် ရဲမက်နှစ်ဦးအဖို့ ကြီးစွာသော စိတ်နှလုံးထိခိုက် တုန်လှုပ်မှု ဖြစ်နေသည်။ ရဲမက်တို့သည် သမိန်စက္ကဝတ်၏ ခက်ထန်ခြင်းနှင့် ရာမောန်ကို ဖိန်းဖိန်းတုန်ကြောက်ရွှေခဲ့ရသူများ ဖြစ်သည်။ သမိန်စက္ကဝတ်၏ တိုက်ရည်ခိုက်ရည်ကိုလည်း တအုံတည့် လေးစားခဲ့သူများဖြစ်သည်။

နှစ်းဆောင်ထဲတွင် စစ်မြေပြင်တွင် နှစ်းတော်အတွင်းတွင် မျက်နှာကိုမျှ စွဲစွဲမကြည့်ခဲ့သော ပါဒဘုရင်ကို ယခုအခါ ရာဇ်ဝတ်သားအဖြစ် လက်မောင်းနှစ်ဖက်မှ ချုပ်နောင်ခေါ်လာနေရသည့် အဖြစ်။ အဝေးဆီမှုသာ တွေ့ခဲ့ရဖူးသည့် ပါဒဘုရင်ကို ယခုအခါ ဘုရင့်ကိုယ်နဲ့ကို ရှုရှိ၍ကြနေရသည်အထိနီးကပ်စွာ ထိတွေ့နေရသည့်အဖြစ်။ ‘သတ်စေ’အမိန်ကို ခံယူခဲ့ပြီးစေကာမူသေားကို တုန်လှုပ်ချောက်ချားခြင်း မရှိဘဲ ဒေါသအဟုန်တို့ဖြင့် တင်းမှာ နေဆဲ ဘုရင်မင်းမြတ်ကို တွေ့ရှိနေရသည့် အဖြစ်။

ရဲမက်များ တုန်လှုပ်နေသည့်အချိန်တွင် ရာဇ်ဝတ်သားမှာမူ အရောင်တွက်သော မျက်လုံးများဖြင့်။

သမိန်စက္ကဝတ်သည် ရဲမက်နှစ်ဦး၏ တွေဝေ ချောက်ချားနေမှုကို သတိပြုလိုက်မိသည်။ အသက်ဆုံးရှုံးရမည့် သေးမှုလွှတ်မြောက်လို့သော ဆန္ဒတို့ဖြင့် ထက်မြေက်နီးကြားလာသော မိမိ၏ စိတ်အင်အားကိုလည်း မိမိဖာသာယုံကြည်လိုက်သည်။ သို့ဖြင့်

“မင်းတို့ ဒါဘာလုပ်ကြတာလဲ”

ခြေသံတစ်ကောင်၏ ဟိန်းဟောက်သံမျိုး ဖြစ်သည်။

ရဲမက်နှစ်ဦးသည် ကျွတ်ဆတ်နေသော သစ်ကိုင်းခြောက်တစ်ခုကို အသာအယာ တောက်ခတ်ချိုးဖဲ့ ခံလိုက်ရသလို ဖြစ်သွားပြီး သမိန်စက္ကာဝတ် လက်မောင်းကို ချုပ်နှောင်ထားရာမှ အယောင်ယောင် အမှားမှား လွှတ်ပစ် လိုက်သည်။

“ပြောစမ်း ငရဲသားတွေ၊ ပါဒဘူရင်ကို မင်းတို့ ဘာလုပ်တာလဲ”

“ကျွန်တော်မျိုး... ကျွန်တော်မျိုးကြီးတို့....”

ထိုခဏေဝယ် ရဲမက်တို့သည် သခင်မနှင်းဟောမှု၏ ရာဇ်လုံးတံ့ကို မွေးလျှော့သွားကြပြီး ရွှေမြောက်မှ ဘူရင်မင်းမြှတ်၏ ခက်ထန်မှုအောက်သို့ ပြားပြားဝပ် ရောက်ရှိသွားကြလေသည်။

“တိရစ္စာန်တွေ နားထောင်စမ်း၊ ပါဒဘူရင် အမိန်ပေးနေတယ်၊ ဟောဟို ပန်းချီကျော်ရဲ့ လက်ကောက်ဝတ်က သံကြိုးထူးကွင်းခတ်ထားတာကို ဖွင့်ပေး လိုက်၊ သွား ဘာကြည့်နေတာလဲ၊ ပါဒဘူရင်ရဲ့ အမိန်”

အသိတရား ညိုင်ပမ်းစားခြင်း ခံထားရသူပမာ ရဲမက်တို့သည် နိုဒ် လက်မှ ထူးခတ်ထားသော သံကြိုးကို ဖြည်ပေးလိုက်ကြသည်။ နိုဒ်သည် အနှောင်အဖွဲ့မှ ကင်းသွားသော မိမိလက်တို့ကိုကြည့်ရင်း ဝမ်းမြောက်ခြင်း ကြီးစွာဖြင့် တတ္တတ်တွေတ် ရေရှာတ်နေခဲ့လေသည်။

“နိုဒ် ကျွန်ုပ်ကို ဖြည်ပေးစမ်း”

အနှောင်အဖွဲ့မှ လွှတ်သွားသော ပါဒဘူရင်ရွှေသို့ ရဲမက်နှစ်ဦး အလို အလျောက် ဒုးထောက်လျက်သား ဖြစ်သွားကြသည်။ လုံရှည်များကို အောက်သို့ ချလိုက်ကြသည်။ သမိန်စက္ကာဝတ်သည် လျှပ်စီး၏ လျှင်မြန်မှုဖြင့် ချထားသော လုံရှည်ကိုကောက်ယူကာ ရဲမက်နှစ်ဦးကို တစ်မှုဟုတ်ချင်း ထိုးသတ်လိုက်လေ သည်။ ပြေးကျယ်သော မျက်လုံးများဖြင့် ထိတ်လန့်အုံဉာဏ်နေသော ရဲမက်များ သွေးအိုင်ထဲတွင် လူးလှိုမှုနေချိန်တွင် သမိန်စက္ကာဝတ်နှင့် နိုဒ်တို့သည် ကြေးတိုက် ခန်းမနှင့် ကပ်လျက်ရှိသော မြင်းဇော်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

မြင်းဇော်းအမှု၍တော်ထမ်းများမှာလည်း သမိန်စက္ကာဝတ်ကို တွေ့လိုက် ရချိန်တွင် ကြေးတိုက်ရာဇ်ဝတ်သား တစ်ယောက်အဖြစ် သတိမရကြဘဲ ပါဒဘူရင်အဖြစ်ကိုသာ သတိရလိုက်ကြသည်။ သို့ဖြင့် သမိန်စက္ကာဝတ်နှင့် နိုဒ်သည် အကောင်းဆုံး မြင်းနှစ်ကောင်ကိုယူရှု နန်းတော်မြောက်မှုခံဆိုသို့ ဒုန်းစိုင်း

သွားကြသည်။ မြောက်မှုခံမှ အစောင့်ရဲမက်များသည် မြင်းကို ကဆုန်စိုင်းလာသည့် ပါဒ္ဓရာဇ်ကိုမြင်ရသောအခါ မှုခံတံခါးရှုံးမှ ဖယ်ရှားပေးရန် ပြင်ဆင်လိုက်ကြသည်။ သို့သော် မှုခံတံခါးစောင့်ရဲမက်ဟူသည်မှာ အမှုတော်ကိုတိကျစွာ ထမ်းချက်ရန် သတိရှိကြသူများ ဖြစ်သည့်အလျောက် ချက်ချင်းပင်တားဆီးတိုက်ခိုက်ရန် နေရာယဉ်လိုက်ကြပြန်သည်။

သို့သော်လည်း အထက်မြောက် အတက်ကြွေဆုံး ခွန်အားကို ရရှိနေပြီဖြစ်သော သမိန်စက္ကဝတ်ကို ရဲမက်တို့ မယှဉ်သာကြ၊ သမိန်စက္ကဝတ်၏ ကျမ်းကျင်သော ဓားချက်များကိုလည်း မရှောင်တိမ်းနှင့်ကြ။

ရဲမက်များသာ အလဲလဲ အပြီးပြီ ဖြစ်သွားခဲ့ပြီး၊ သမိန်စက္ကဝတ်နှင့် နိုန္ဒတို့သည် ရေကျိုးတံတားဆီသို့ရောက်သွားသည်။ ရေကျိုးတံတား၏ ပျော်ပြားများပေါ်တွင် မြင်းခွာသံ တဖြောင်းဖြောင်း တွက်ပေါ်လာသည်။ မြောက်မှုခံရေကျိုးတံတား၏ တစ်ဖက်သို့ ရောက်ပြီးနောက်တွင် ကျိုးလမ်း၌ တပ်စွဲထားသော တပ်စွဲအချို့ကို ဖောက်တွင်းရပြန်သည်။

အဖြစ်မှုန်ကို မသိသေးသော တပ်စွဲများသည် သမိန်စက္ကဝတ်ကို အုံအားသင့်၍ ကြည့်နေခဲ့သည်။ ပါဒ္ဓရာဇ်ကို တိုက်ခိုက်တားဆီးရန် မည်သူမျှ သတိမရကြ။ မည်သူမျှလည်း အမိန့်မပေး။

သမိန်စက္ကဝတ်သည် ဓားသွားကို ရှုံးတူရှုံးသို့ ချိန်ရှုံ်လျက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

“ရေယာဒီပတောင်ကုန်းကို လိုက်ခဲ့ကြ၊ ရေယာဒီပကို လိုက်ခဲ့ကြ”

\*

\*

\*

နိုန္ဒသည် ရေယာဒီပတောင်ထိပိရှိ မြေကွက်လပ်တွင် စုရံးနေကြ သည့် ရဲမက်များအလယ်မှုနေ၍ ပါဒ္ဓရာဇ်လွှတ်မြောက်လာပုံကို သီကုံးဖွဲ့စွဲ၍ ပြောပြနေသည်။

“ဘုရင်မင်းမြတ်ဟာ ပါဒ္ဓန်းတော်ရဲ့ အတားအဆီး အထပ်ထပ်ကို အဲဒီလို အုံမခန်း ထိုးဖောက်လာခဲ့တယ်၊ ရာဇ်လွှာတံကို ကိုင်မြောက်ပြီး အမိန့်ပေးရုံသာ ပေးတတ်တဲ့ နှင့်းဟေမာရဲ့ အစောင့်တွေဟာ ဘုရင်မင်းမြတ်ကို မယှဉ်ရဲ့ကြဘူးလေ၊ အခုလဲ ပါဒ္ဓန်းတော်ထဲမှာ အဲဒီလိုတွေဝေတတ်တဲ့ ကြောက်ရှုံးတတ်တဲ့ လူညွှံလူဖျင်းတွေလောက်ပဲ ကျွန်တော့တာကလား၊ ထက်မြောက်တက်ကြတဲ့ သူရဲ့ကောင်းမှုန်သမျှ ဟောဒီ ရေယာဒီပ တောင်ကုန်းပေါ်ကို ရောက်နေကြ

ပြီ၊ ကေသရာဇ္ဈလို ရဲရင့်တဲ့ သမိန်စက္ကဝတ် ဘုရင်မင်းမြတ်ရဲ့ ဘုန်းတော်ရိပ်မှာ ခိုလုံးနေကြပြီ၊ ဒါကို ကျေပ်လူများ အထပ်ထပ် ဂုဏ်ယူကြရမှာပေါ့... ဂုဏ်ယူကြရမှာပေါ့”

နိုဒ်သည် စုရုံးနားထောင်နေကြသည့် ရဲမက်များကို တစ်ချက်ငါးကြည့်လိုက်ပြန်သည်။ အားလုံး စိတ်ဝင်တစား နားထောင်နေကြသည်ကို တွေ့ရသောအခါ ပို၍ တက်ကြွသော အသံဖြင့် ဆက်ပြောလေသည်။

“... ကျေပ်လူများ သိကြတဲ့ အတိုင်း ပါဒနိုင်ငံတော်ရဲ့ ဘုရင်မင်းမြတ်ဟာ သမိန်စက္ကဝတ် ဘုရင်မင်းမြတ်သာ ဖြစ်တယ်လို့၊ ရာဇ်သအရ နိုင်ငံတော်အလုံးက တည်းတည့်တ် ဘိသေကမြှောက်ထားကြတယ်၊ ယောကျားကောင်း ဘုရင်မင်းမြတ်ရဲ့ ဖဝါးတော်အောက်မှာ ကျေးတော်မျိုး ကျွန်တော်မျိုးအပေါင်း တို့၊ ခိုလုံးခဲ့ကြတယ်၊ ဒါကို ပင်တိုင်စဲ နှင့်းဟေမာ မင်းသမီးနဲ့ အပေါင်းပါမှုးကြီး၊ ဝန်ကြီးများက မလိုလားနေခဲ့ကြတာ ကြာပြီ၊ ငယ်ရွှေယ်နှပါပြီး ရဲစွမ်းသတိနဲ့ ပြည့်စုံတဲ့ ဘုရင်မင်းမြတ်ကို ရာဇ်လျှင်ကနေ ဖယ်ရှားချင်နေတာ ကြာပြီ၊ သူတို့ အကွက်ကောင်းကို စောင့်နေခဲ့ကြတာ၊ င်းမယ်စစ်ရေးမှာ သူတို့အကြံ အစည်း အထောက်ဖို့၊ ဖန်လာတယ်လေ...”

“ကျေပ်တို့လဲ အဲဒီဇိုင်းမယ်စစ်ရေးကိစ္စမှာ ဘုရင်မင်းမြတ်နဲ့ နှင့်းဟေမာတို့၊ အချင်းများကြတယ်လို့တော့ ကြားခဲ့ရတယ်၊ ဒါပေမယ့် တိတိကျကျ မသိရဘူးပျော်...”

ရဲမက်တစ်ဦးက သိလို့ ဖော်ဆန္ဒဖြင့် စိတ်ဝင်တစား မေးသည်။

“အား... သိရမှာပဲဘူး... သိရမှာပဲ၊ အင်း အဲဒီတုန်းက ဘုရင်မင်းမြတ်ဟာ ဘုရားစေတိတည်ဖို့၊ သိလဝါကွွန်းကို ရောက်နေတယ်ဆိုတာ ကြားကြမှာပေါ့...”

“အင်း... ကြားတယ်... ကြားတယ်”

“င်းမယ်ရန်သူတွေ ချို့လာပြီလို့ ကြားရကတည်းက ဘုရင်မင်းမြတ်က နေပြည်တော်ကိုပြန်ပြီး စစ်ရေး အစီအမံတွေချမှတ်ဖို့ ပြင်ဆင်ခဲ့တယ်၊ ဒါပေမယ့် အကြံကြီး ကြံထားတဲ့ နှင့်းဟေမာနဲ့၊ သူလူများက ဘုရင်မင်းမြတ်ကို နေပြည်တော် အလာမခံဘူးလေ၊ ကျွန်းပေါ်မှာဘဲ အေးဆေးစွာစံနေပါတဲ့၊ ဘုးရားစေတိတည်တဲ့ အလုပ်ကိုဘဲ စိတ်အေးချမ်းသာစွာလုံးပမ်းနေပါတဲ့၊ င်းမယ်စစ်ရေး ဘာမှုမပူပါနဲ့တဲ့ ကျေပ်တို့ ဘုရင်မင်းမြတ်ကလဲ အစ်မတော်ကို

စိတ်ချယ့်ကြည်မိပေတာပေါ့၊ သည်လိုနဲ့ စစ်ရောက်လာရော၊ ပါဒန်းတော်က လူတွေ မနိုင်မနင်း ဖြစ်လာရော၊ ရန်သူဟာ သီလဝါကျွန်းပေါ်က ဘုရင်မင်းမြတ်ကို သုတ်သင်ဖို့ ကြိုးစားလာကြရော၊ နန်းတော်က လူတွေကို ယုံကြည် စိတ်ချမိတဲ့ ဘုရင်မင်းမြတ်လဲ၊ စစ်အတွက် ဘာမှ ပြင်ဆင်မထားခဲ့ရှာသူးလေ၊ သီလဝါကျွန်းကို ရန်သူရောက်လာတော့ ဘုရင်မင်းမြတ်ဟာ နိုင်ငံတော်အတွက် စိုးရိမ်တကြိုးဖြစ်ရပြီး ကျွန်းပေါ်ကနေ ရန်သူကို ရင်မဆိုင်တော့ဘဲ နေပြည်တော်ကို ပြန်ခဲ့တယ်၊ နေပြည်တော်ကနေပြီး သေနှစ်အရပ်ရပ်ကို ချမှတ်မယ်ပေါ့၊ ဒါပေမယ့် နေပြည်တော်လဲ ပြန်ရောက်ရော ဘုရင်မင်းမြတ်ကို အကျဉ်းသား အဖြစ် သူတို့က ဖမ်းဆီးလိုက်တယ်လေ...”

နားထောင်နေသူများထံမှ တအုံတည့် ရေးရွတ်သံများ ထွက်ပေါ်လာလေသည်။

“စစ်ရေးအစီအမံတွေကိုလဲ သူတို့နည်းနဲ့ပဲ ချမှတ်ကြတယ်၊ သည်တော့ ဘာဖြစ်သလဲ၊ ရန်သူ အရေးသာလာတာပေါ့၊ ကျေပ်တို့ရဲ့ ဘုရင်မင်းမြတ်က ပိမိရဲ့ အကျဉ်းခံသာဝကနေ လွတ်အောင် ရန်သူကို ရင်ဆိုင်ဖို့ ကြိုးစားခဲ့သေးတယ်၊ ဒါပေမယ့် နှင်းဟေမာနဲ့ သူလူများက ဒီလို အလုပ်မခံဘူးလေ၊ စစ်ကာလမှာ အားလုံးက ရန်သူကိုပဲ အဓိက အာရုံစိုက်နေကြလေတော့ ဒီနန်းတွင်း ပြသုနာကို ဘယ်သူမှ သတိမထားမိကြတော့ဘူးပေါ့၊ နှင်းဟေမာတို့ကလဲ ဒီအချိန်ကာလကိုပဲရွှေးပြီး ဘုရင်မင်းမြတ်အပေါ် အကောက်ကြံ့ကြတာပေပါ။ သည်လိုနဲ့ ကျေပ်လူများ သိကြတဲ့အတိုင်း ရန်သူဟာ တအိုအိမိနိုင် ထိုးဖောက်လာခဲ့တယ်၊ နေပြည်တော်တစ်ခုလုံး ကျခါနီးမှ ပါဒဆောင်းရာသီရဲ့ အအေး ဒက်မခံနိုင်ဘဲ ပြန်ဆုတ်သွားတယ်၊ ကံကောင်းထောက်မစွာနဲ့ပဲ နှင်းဟေမာရဲ့ တပ်တွေဟာ ရန်သူကို ညအချိန်မတော်မှာ အငိုက်ဝင်စီးနိုင်ခဲ့တယ်၊ အဲ... ရန်သူ့ အရေးလဲအေးရော... ကျေပ်တို့ဘုရင်မင်းမြတ်ကို သူတို့ကလေ...”

ရဲမက်တို့၏ စိတ်ဝင်တစားဖြစ်နေသော မျက်နှာများကို ကြည့်ရင်းနိုန္တက ပြုးလိုက်ပြီး အသံကို မြှင့်လိုက်သည်။

“ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်ဖို့ ရာဇ်လျှင်က ဖယ်ရှားဖို့၊ အတိအလင်း ကြိုးစားကြပါလေရော...”

ရဲမက်များ၏ ရေးရွတ်သံများ တဝါဒဝါထွက်ပေါ်လာပြန်သည်။

“ကျေပ်လူများ စဉ်းစားကြည့်ပဲများ၊ ပါဒနိုင်ငံတော်ရဲ့ ရာဇ်သမှာ

အစဉ်အဆက် ယောက်၍သားကောင်း ဘုရင်မင်းမြတ်များပဲ စိုးစံအုပ်ချုပ်ခဲ့ကြတာ၊ မိန်းမတစ်ယောက်ရဲ့ ခြေဖဝါးအောက်မှာ ဘယ်တုန်းကများ ကျေးတော်မျိုး ကျွန်းတော်မျိုး ခံခဲ့ရဘူးလို့လဲ၊ ပြီးတော့လဲ၊ နှင်းဟေမာဆိုတာ အင်မတန် အမျက်စောင်မာန်ကြီးတဲ့၊ အင်မတန် အလှဂုဏ်မောက်မာတဲ့ ကြောက်စရာ မိန်းမ ကျော်က ကိုယ်တွေကြံခဲ့ဖူးတာ၊ သူ့ပုံစွာ ရေးဆွဲခဲ့စဉ်ကပေါ့ အဲဒီတုန်းက များ...”

ထောက်ခြေဖတောင်ထိပ် ဆောင်းရာသီ၏ အအေးဒက်က သိပ်သည်းစွာ ကျရောက်နေသည်။ တပ်ဖွဲ့များရှေ့ရှိ မီးစိုးငွေ့များလည်း နှင်းမြှို့ တို့ကို ဖောက်ထွင်းလျက် တလူလူလွှင့်နေသည်။ နှင်းဟေမာနှင့် နန်းတော်မျိုး ကြီး၊ ဝန်ကြီးများကို ဖိနိုပ်လျက်၊ သမိန်စက္ကဝတ်၏ ဘုန်းစွမ်းအင်အားကို ချိုးပ နေသည့် နိုန္တု၏ စကားလုံးများသည် တောင်ကုန်းပေါ်ရှိ ရဲမက်များ၏ အတွေးထဲသို့၊ တစိမ့်စိမ့် ဝင်ရောက်နေလေသည်။

အခြားသော အရေးကိစ္စများနှင့် ပတ်သက်၍၊ မရှင်းမလင်းရှိနေကြ သော်လည်း ပါဒဘုရင်ကို ဖမ်းဆီးချုပ်နောင်၍ သတ်ဖြတ်ရန် စီစဉ်ခြင်း၊ ပါဒ ဘုရင်သည် အစောင့်အထပ်ထပ်ကို ထွင်းဖောက်လွှတ်မြောက်နိုင်ခဲ့ခြင်းဟူသော အချက်အားဖြင့်ပင် ရဲမက်များသည် သမိန်စက္ကဝတ်အား ယုံကြည်ကိုးစားလျက် နှင်းဟေမာအား ကြောက်ရှုံးမှန်းတီးသွားကြပေသည်။

**ဤသို့ဖြင့်ပင်...**

ပါဒနိုင်းတော်သည် သမိန်စက္ကဝတ်ဘုရင်၏ ဘုန်းအာဏာ လက်အောက် တွင် ခိုလှုံးသော ထောက်ခြေဖတောင်ကုန်းနှင့် ရသေ့ဂူးအောက်တွင် ခိုလှုံးသော ပါဒနှုန်းတော်အင်အားဟူ၍ အင်အားနှစ်စု ကွဲပြားခြားနားသွားခဲ့သည်။

ဆောင်းနှင်းတို့သည် ခါတိုင်းကဲ့သို့ပင် ပါဒနှုန်းတော်၏ ဆောင်းရာသီ တွင် မှိုင်းဝေဖြန့်ကျက်လာသည်။ သို့သော ထောက်ခြေဖတောင်ကုန်းပေါ်သို့ ကျရောက်သည့် နှင်းမှုန်တို့သည် ယခင်က မရှိခဲ့ဘူးသည့် မီးလင်းဖို့များမှ မီးခိုးငွေ့များကို ဖြတ်သန်းနေကြရလေသည်။

သမိန်စက္ကဝတ်က အင်အားပို၍ များပြားလာစေရန် ထောက်ခြေဖတောင် ကုန်းကို ဗဟိုပြု၍ စုရုံးနေသည်။

နှင်းဟေမာလည်း ပါဒနှုန်းတော်တွင်းနှင့် မြို့ရှိုးလေးဘက်ရှိ တပ်မများ

ကို ပို့၍ လုံခြုံစေရန် အစီအမံပြုနေသည်။ ဧယာ့ဒီပမှ တပ်များတောင်အောက် သို့၊ ဆင်းလာခြင်း မရှိသေးသလို နှစ်းတော်တပ်များကလည်း ဧယာ့ဒီပဆီသို့၊ ချဉ်းကပ်ခြင်း မရှိပေ။

မသိနိုင်စွမ်းသော ကံကြမှာတစ်ရပ်ကို ပါဒနိုင်ငံတော်သည် တိတ်ဆိတ် စွာ စောင့်ဆိုင်းနေရသည်။ ရဲမက်အသီးသီးတို့ တာဝန်ကျရာ၌ လူပ်ရှားနေချိန် တွင် နှစ်းတော်မှာအပ် ဖြစ်သော နိုင်ငံတော်အဝန်း၏ အဝါမ်းနှင့် အမျှဖြစ်သော နိုင်ငံတော်သားတို့ကား ချောက်ချားနေကြလေသည်။ မကြာမိက ပြီးဆုံးသွားခဲ့ သော ငင်းမယ်ရန်သူ့အရေးတွင် ပါဒတပ်မများကို တက်ကြစွာ စောင့်ကြည့် နေခဲ့ကြသော နိုင်ငံတော်သားတို့သည် ယခုအခါ ဧယာ့ဒီပတောင်ကုန်းနှင့် ပါဒန်းတော်တို့ကို တစ်လှည့်စီကြည့်ရင်း ထိတ်လန့်စွာ စောင့်ကြည့်နေကြသည်။

အချို့တပ်ဖွဲ့များက တောင်ကုန်းဘက်ဆီသို့ ထွက်ခွာသွားကြသည်။ အချို့တပ်ဖွဲ့များက နှစ်းတော်မြို့ရှိုးအတွင်းသို့ ဝင်သွားကြသည်။ ရဲမက်တို့ ပါဝင်သော တပ်ဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်ခြင်း မရှိသေးမြို့မှာပင် ပါဒနေပြည်တော် နေပုဒ်တို့၌ နေပုဒ်သားချင်း တိုက်ခိုက်လာကြသည်။ ‘သေရည်ရှုံး ဘုရင့် ဘက်တော်သား’ဟု တစ်ယောက်က အော်ဟစ်သလို တစ်ယောက်ကလည်း ‘ရာဇ်လွှာင်ရှုံး မိန်းမဘက်တော်သား’ဟု ပြန်၍ အော်ဟစ်သည်။ တစ်ဦးချင်း ခိုက်ရန်ဖြစ်ပွားမှုမှ သည်အဆွဲအမျိုးတစ်စုနှင့် အခြားတစ်စု၊ ယင်းမှာသည် နေပုဒ် တစ်ခု နှင့် အခြားတစ်ခု၊ ယင်းမှာသည် နေပုဒ်အစုတစ်ခုနှင့် အခြားအစု တစ်ခု။

နေပုဒ်အကြီးအကဲများ၊ မြို့သူကြီးများ၊ ကင်းတပ်မှုးများသည်လည်း ထိုတိုက်ပွဲများကို ဖြေရှင်းစီမံပေးရန် အခွင့်မသာကြ။ ဖြေရှင်းစီမံပေးရန်ကို ထားသီး သူတို့ ကိုယ်တိုင်ပင်လွှင် ပထမတစ်နေ့၌ ဧယာ့ဒီပတောင်ကုန်းမှ လာသောအမိန့်တော်ကို နာခံရပြီး ဒုတိယနေ့တွင် ပါဒန်းတော်မှုလာသော အမိန့်တော်ကို နာခံရပြန်သည်။

အချို့သော နေပုဒ် အစုတို့သည် နိုင်ငံတော်၏ အနောက်ဘက် မျက်နှာဒေသရှိ အထပ်တပ်သော တောင်တန်းများဆီသို့ ရွှေပြောင်းသွားကြသည်။ အချို့သော နေပုဒ်အစုတို့ကူး အရှေ့ဘက်မျက်နှာ ပါဒချောင်းကို ဖြတ်ကူး၍ တောနက်တဲ့သို့ ရွှေပြောင်းကြသည်။ လေပြင်း၏ ဖြုတ်ခွေမှုကို

ခံရသော သစ်ရွက်ပြောက်များအလား ဦးတည်ရာဒေသအသီးသီးသို့ ဖြန့်လျက် ထွက်ခွာနေကြသည်။

တပ်မင်းကြီး သမိန်ပြတ်သေည် နှောမပြတ် တပ်ဖွဲ့များရှိရာသို့ လူည့်လည်နေရသဖြင့် ရှင်ဓမ္မာက ညွှန်ပြလိုက်သည့် အာကာရွှေ မြေတိုက် ခန်းများဆီသို့ မရောက်တော့။ နှင့်ဟေမာသည်လည်း ဧယားဒီပ အရေးကြောင့် ကြေးတိုက်အကျဉ်းခန်းမှ ရာဇဝတ်သားတို့ကို စီရင်ရန် အမိန့်မချမှတ်နိုင်သေး။

ပါဒနိုင်ငံတော်၏ ရှုပ်ထွေးသော အရေးကိစ္စအရပ်ရပ်မှ လွတ်ကင်းနေ သူဟူ၍ နိုင်ငံတော်အတွင်းတွင် လူသားသုံးဦးသာ ရှိတော့သည်။

သူတို့ကား . . .

ရာဇုလုံတံတော်မှ ဆင်းသက်လာသည့် အမိန့်တစ်ခုခုကို စောင့်မျှော် ရင်း၊ အကယ်၍ ကွပ်မျက်ခံစေရန် အမိန့်ရောက်ရှိလာလျှင်လည်း မိမိချစ်ခင် လေးစားသော ပန်းချီကျော်နှင့်အတူ အပြစ်ဒဏ်ကို ရဲ့စွာရင်ဆိုင်ရန် အသင့်ပြင် ထားသည့် အကြပ်များ စတဲ့။

အလုံးစုံ ဖြစ်ရပ်ခပ်သိမ်းတို့ကို စွန့်လွတ်၍ သေခြင်းတရားသည်သာ အကောင်းဆုံးသော နိုင်းဖြစ်သည်ဟု ယုံကြည်လျက် သတ်မည့်နောက် စောင့်ဆိုင်း နေသည့် ဒီပါနှင့် . . . ။

အဖ သမိန်ပြတ်ထော်မှ သိရချက်အရ ချစ်သူ၏ အသက်ကို ကယ်တင် ပေးနိုင်မည့် ပုံလွှာများရှိရာ အာကာရွှေ မြေတိုက်အခန်းထဲသို့ ဝင်ရောက်နိုင် ရန် ကြိုးစားနေသည့် မိတေန်း။

\* \* \*

နှစ်းမြှေးရှိုး အရှေ့မြောက်ထောင့် စေတိခြေရင်းရှိ တပ်များတစ်ညီး ပါဒ နှစ်းတော်ထဲသို့ ရောက်လာသည်။ နှင့်ဟေမာနှင့်တကွ သမိန်ပြတ်၏ အပါ အဝင် တပ်မင်းများ စုရုံးနေသည့် နှစ်းတော်သို့ အရေးတကြီး ဝင်သွားသည်။ ထို့နောက် သမိန်ပြတ်မျှတစ်ဆင့် မဟုတ်တော့ဘဲ နှင့်ဟေမာရှိရာသို့ ဒူးထောက် တိုးဝင်သွားပြီး တစ်စုံတစ်ခုကို လုမ်းပေးလိုက်လေသည်။

ရွှေရောင်အဗုံးကို ဖွံ့ဖြိုးလိုက်ပြီး အထဲမှ သားရေချပ်လိပ်ကို နှင့်ဟေမာ ဖြည်ချည့်ကြသည်။

“ပါဒသူရင်မင်းမြတ် သမိန်စတ္တဝတ်၏ ဖတ်တော်အောက်သို့ ခိုလုံး သောအားဖြင့် ငါ၏ ထိုးနှစ်းကို ပြန်လည်အပ်နှင့်မည်လော့။

သို့တည်းမဟုတ်. . .  
 စစ်ကိုပြုမည်လော့။  
 နက်ဖြန် လပြည့်ညတွင် သင်တို့၏ အဆုံးအဖြတ်ဖြင့် တစ်စုတစ်ခု  
 သာ အရေးအရာ ပေါ်ပေါက်မည်။”

‘ပါဒဘူရင်မင်းမြတ်’

\* \* \*

ထောက်လာ သည်။ သမိန်စက္ကဝတ်၊ နိန္ဒာနှင့် အခြား တပ်မင်းများ စုရုံးနေသည့် တဲနန်း  
 ထဲသို့ အရေးတကြီး ဝင်သွားသည်။

သမိန်စက္ကဝတ်သည် ရွှေဗူးထဲမှ သားရေချပ်ကို ထုတ်ယူလိုက်သည်။

“နိုင်ငံတော်သားတို့ သတ္တိရက် ဘေးအန္တရာယ် ချမ်းသာစိမ့်သာ  
 ငှာ၊ နက်ဖြန် လပြည့်ညတွင် ရသေ့ဂုဏ်နှင့် ပါဒဆံတော်ရှင် စေတီအကြား  
 လွင်ပြင်အရပ်၍ သင်နှင့် စီးချင်းထိုးမည်”

‘နှင်းဟေမာ’

\* \* \*

အစ်မတော်ဖြစ်သည့် သခင်မနှင့်ဟေမာနှင့် မောင်တော်ဖြစ်သည့်  
 သမိန်စက္ကဝတ်ဘူရင်တို့သည် လပြည့်ညတွင် ရသေ့ဂုဏ်နှင့် ပါဒဆံတော်ရှင်  
 စေတီအကြား လွင်ပြင်အရပ်၍ ရဲမက်တပ်မတို့ စစ်အင်အားကို မသုံးဘဲ  
 စီးချင်းထိုးကြလိမ့်မည်ဟုသာ သတင်းသည် ပါဒနိုင်ငံတော် အလုံးသို့  
 တစ်မှုဟုတ်ချင်း ပြန့်နှုံးသွားလေသည်။

ဤသတင်းအတွက် စီးချင်းထိုးမည့်နေ့ နံနက် အရှုက်တက်စကာလ  
 တွင် ဝိဟာရမှ ရှင်ဓမ္မညာကာ ပါဒန်းတော်သို့ ရောက်လာသည်။ သမိန်စက္ကဝတ်  
 ဘူရင်၊ သမိန်စက္ကဝတ်ဘွဲ့ကို ခံယူသည့် ဘီသေကသဘင် ကာလနောက်ပိုင်း၊  
 ပါဒန်းတော်သို့ တစ်ခါမှ မလာခဲ့သော ရှင်ဓမ္မညာကသည် နှင့်ဟေမာ၏  
 ပင်တိုင်နန်းဆောင်သို့ သွား၍ လပြည့်ည စီးချင်းထိုးပွဲကို တားမြစ်ပိတ်ပင်မည်။  
 ထောက်လာပါဒန်းတော်သို့ သမိန်စက္ကဝတ်ထံသို့လည်း မိမိသွားရောက် တားဆီး  
 ဦးမည်ဟု ဆိုသည်။ သို့သော် နှင့်ဟေမာက ရှင်ဓမ္မညာကာ၏ တားဆီးချက်ကို  
 ပြင်းပယ်လိုက်လေသည်။

ရှင်ဓမ္မညာကပါဒန်းတော်မှ တွက်ခွာသွားသည့်နောက်တွင် နှင့်ဟေမာ

သည် မိမိအား လာရောက်တွေ့ဆုံးမည့် မည်သည့်ပါဒနိုင်ငံတော်သားကိုမျှ ခွင့်မပြုတော့။ စီးချင်းထိုးမည့် နေ့ခင်းကာလ တစ်ချိန်လုံး ပင်တိုင်နှစ်းဆောင် ဆီသို့ မည်သူမျှ မဝင်ရောက်ရဟု အမိန့်ထုတ်လိုက်သည်။

စီးချင်းထိုးမည့် လပြည့်နေ့နံနက်ကာလမှုစဉ် ပါဒနေပြည်တော် တစ်ခု လုံး သဲသဲလှုပ်နေသည်။ နှစ်းတော်တပ်မများ တစ်ခုပြီးတစ်ခု၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ နေပြည်တော်လမ်းမများ တစ်လျှောက်လှုပ်ရှား သွားလာနေကြသည်။ နှစ်းမြို့ မြောက်ဘက်တံခါးနှင့် အရှေ့ဘက်တံခါးတွင် တပ်ဖွဲ့များ ထွက်လာကြသည်မှာ အလျဉ်မပြတ်တော့။ စစ်အဂ္ဂါအပြည့်အစုံကို စီရင်ထားသော တပ်မများသည် မြောက်ဘက်နှင့် အရှေ့ဘက်ရေကျးကို ဖြတ်လျက် ရသေ့ရှုနှင့် ပါဒဆံတော်ရှင် စေတီအကြား လွင်ပြင်ဆီသို့ ရှေ့ရှုစစ်ချီနေကြသည်။ နေပြည်တော်သားများ သည် နှစ်းမြို့တံခါးမှ တဖွဲ့ဖွဲ့ ထွက်လာကြသည့် တပ်မများကို တအုံတော် စောင့်ကြည့်ရင်း လွင်ပြင်ဆီသို့ သူတို့ပါ လိုက်ပါသွားကြလေသည်။

လပြည့်နေ့၏ နေ့မွန်းတိမ်းစ အချိန်မှာပင် ပါဒနှစ်းတော်တွင်း၌ ရှိရှိ သမျှသော တပ်မများ၊ နှစ်းမြို့အပြင်သို့ ထွက်ခွာရောက်သွားကြသည်။ နှစ်းတော်တွင် ရဲမက်ဟူ၍ မြို့နှီးတံခါးလေးဘက်ကို စောင့်ကြပ်သည့်အစောင့် ရဲမက်အနည်းငယ်နှင့် ကြေးတိုက်အကျဉ်းခန်း နှစ်ခုကို စောင့်ကြပ်သည့် ရဲမက် နှစ်ဦးသာ ကျေန်ရှိတော့သည်။

ရေယာဒီပတောင်ကုန်းပေါ်ရှိ သမိန်စက္ကဝတ်၏ တပ်ဖွဲ့များလည်း တောင်ခြေသို့ တဖွဲ့ဖွဲ့ဆင်းလာကြသည်။ မွန်းလွှဲပြီး ညေနော်းအချိန်တွင် ပါဒ တပ်မများနှင့် ရေယာဒီပတ်မများသည် ရသေ့ရှုနှင့် ပါဒဆံတော်ရှင်စေတီ အကြား လွင်ပြင်၏ တစ်ဖက်တစ်ချက်စီ၌ မျက်နှာချင်းဆိုင် တပ်ဖွဲ့လိုက်ကြသည်။

ဤအချိန်တွင် နှင်းဟေမာသည် ပါဒနှစ်းတော်တွင်းမှ ထွက်ခွာမသွားသေး။

သမိန်စက္ကဝတ်သည်လည်း ရေယာဒီပ တောင်ကုန်း၏ တစ်ခုသော တောင်စွယ်မှ မဆင်းသက်လာသေး။ သမိန်စက္ကဝတ်သည် တောင်စွယ်ပေါ်တွင် လက်ပိုက်၍ ရပ်ရင်း တောင်အောက်ဖက် စိမ်းညီးသော တော့အုပ်များ၏ တစ်ဖက်ရှိ ရသေ့ရှုမြင်ကွင်းကို စီးကြည့်နေလေသည်။ ထူထပ်သော သစ်ပင် အုပ်များကြောင့် ရသေ့ရှုနှင့် ပါဒဆံတော်ရှင် စေတီအကြားမှ လွင်ပြင်ကို

တောင်ပေါ်မှ မမြင်ရသော်လည်း လွင်ပြင်၏ ဤမှာဘက်၌ တပ်စွဲစောင့်ဆိုင်း နေကြမည့် မိမိ၏ တပ်မများကို သမီန်စက္ကဝတ် မြင်ယောင်နေသည်။ ပါဒေဝါတော်ရှင်စောင်း၏ ရွှေရောင်တဝင်းဝင်းရှိသော ထိုးတော်မှာ တောင်ခိုးများ အကြားတွင် မှိုင်းညီ့စွာ ထိုးထွက်နေလေသည်။

နေသည် အလင်းရောင်ကိုသာ ဖြစ်ပေါ်စေသည်။ ဆောင်းရာသီ၏ ညနော်းတွင် နေ၏အပူဓာတ်တို့ တဖြည်းဖြည်း လျှော့ပါးသွားသည်။

သမီန်စက္ကဝတ်သည် ဝေးလံသော မှုံးဝန်းမြစ် တစ်ဖက်ကမ်း တောင်စွဲယ်ထိပ်ဆီသို့ ရွှေ့လျားသွားနေသည့် နေလုံးကိုကြည့်ရင်း ပြုးလိုက် သည်။ ခက်ထန်သောအပြုး၊ အားရနှစ်ခြိုက်သော အပြုးဖြစ်သည်။

ထို့နောက် ပဲဘက်ဘေးတွင် ရပ်နေသော နိန္တကို လှည့်ကြည့်လိုက် သည်။ ထို့နောက် ညာဘက်ဘေးတွင် ရပ်နေသည့် တပ်များတစ်ဦးကို ပြန်လှည့် ကြည့်လိုက်သည်။ တပ်များသည် သမီန်စက္ကဝတ်ထံမှ ထွက်ပေါ်လာမည့်အမိန့် ကို ထက်သန်စွာဖြင့် စောင့်မျှော်နေလေသည်။

“မြင်းစီးရဲမက် ဘယ်လောက်လဲ...”

“လက်ရွှေးစင် မြင်းသည်ကျော် ရဲမက်ငါးဆယ်ပါ ဘုရင်မင်းမြတ်”

“တကယ့် လက်ရွှေးစင် ဟုတ်ရဲ့လားဟေ့...”

“ပါဒိန်းတော်မှာ အလျင်မြန်ဆုံး အကျွမ်းကျင်ဆုံး မြင်းသည်ကျော် ရဲမက်တွေ ဖြစ်ပါတယ်၊ မြေပြန့်လွင်ပြင်မဆိုထားနဲ့၊ ဟောဒီ ရေယာဒီပ တောင်ကုန်းပေါ်မှာ တောင်မှုမြေပြန့်နဲ့ မခြား တစ်ဟုန်ထိုး ဆင်းနိုင်တက်နိုင် တဲ့ မြင်းသည်ကျော်တွေပါ...”

“မြင်းတွေကကော...”

“အကောင်းဆုံးမြင်းတွေပါ ဘုရင်မင်းမြတ်”

“လမထွက်မိမှာ ပါဒန်းတော်ထဲ ရောက်နိုင်ပါမလား”

“နေလုံး မပျောက်မိမှာ ရောက်နိုင်ပါတယ် ဘုရင်မင်းမြတ်...”

“အေး... ကောင်းပြု၊ အမြန်ဆုံးရောက်အောင် မြင်းတွေကို ကောက်ကုန် ဖွံ့ဖြိုးတော်ရောက်တာနဲ့ ပင်တိုင်စံနှုန်းဆောင်ကို မီးတင်ရှို့လိုက်၊ မင်းတို့ ဆီက မီးတောက်တွေ မြင်လိုက်တာနဲ့ ရသေ့ဂုဏ်ပြင်မှာ ရှိနေမယ့် ကျွန်ုပ်နဲ့ ကျွန်ုတပ်မတွေက နှုန်းတော်ဆီကို အပြင်းနှင်ခဲ့မယ်၊ စီးချင်းထိုးမယ့် အချိန်ကို မင်းတို့ဆီက မီးတောက်တွေ မတွေ့ရမချင်း ရွှေ့ဆိုင်းထားမယ် နားလည်လား

... နို့နှော အားလုံးနားလည်ရဲ့လား”

“နားလည်ပါတယ်. . . မင်းတရား. . . စီးချင်းထိုးပွဲကို မျှော်လင့်တဲ့  
စောင့်ပြီး လွှဲပြင်မှာ စုရုံးရောက်ရှိနေကြမယ့် ပါဒတပ်ဖွဲ့တွေတော့ အရှုံးတွေ  
ဖြစ်ကုန်ကြမှာ သေချာပါတယ်”

“ဟား. . . ဟား. . . ဟား. . . ဟား. . . ”

သမိန်စက္ကဝတ်သည် ကိုယ်ကို သိမ့်သိမ့်ခါ၍ ရယ်လိုက်လေသည်။

“ဟား. . . ဟား. . . ဟား. . . သင်းတို့ တပ်မတွေ အားလုံးလိုလို  
လွှဲပြင်မှာ စုရုံးနေကြမှာ သေချာတယ် စီးချင်းထိုးပွဲအတွက် သင်းတို့ သခင်မ  
ကို အားပေးကြမလို့ပေါ့လေ၊ နှစ်းတော်ထဲမှာ ရဲမက်ဆယ်ယောက်ပြည့်အောင်  
ရှိသေးရဲ့လား မသိဘူး၊ အင်း. . . လွှဲပြင်က စီးချင်းထိုးပွဲကို ကြည့်ချင်သူတွေ  
နှစ်းတော်ထဲက ပင်တိုင်စ် အဆောင်ဆီက မီးတောက်မီးလျှော့တွေ မြင်လိုက်ရရင်  
ဘယ်လောက်များ သွေးပျက်သွားကြမလဲ မသိဘူး. . . । ဟား. . . ဟား. . .  
တောခေါင်ခေါင် ရသေ့ဂူလွှဲပြင်လို နေရာမျိုးမှာ မိန်းမတစ်ယောက်နဲ့ စီးချင်း  
ထိုးမယ်လို့များ သမိန်စက္ကဝတ်ကို ထင်နေကြသလား မသိဘူး၊ ထိုးနှစ်းကို  
ရယူတယ်ဆိုတာ နှစ်းတော်ကို စီးမိမှ နှစ်းတော်ကို စီးမိမှ အခုလို ပြင်ပဒေသ  
မှာ အရိပ်အယောင်ပြပြီး နှစ်းတော်ကို နောက်ကနေ သိမ်းပိုက်တာကမှ တကယ့်  
သေနှင်း အစီအရင်. . . ”

“အင်မတန် လှပနှီးည့်တဲ့ သေနှင်း အစီအရင်ပါပဲ မင်းတရား”

“ဟား. . . ဟား. . . ဟား. . . ဟုတ်တယ် ဟုတ်တယ် နို့နှော သင်  
တော်တယ်၊ ကျွန်ုပ် ထိုးနှစ်းကို ပြန်ရပြီးရင် သင်ဟာ နှစ်းရင်းဝန်ကြီးပဲ၊ ဟေ့. . .  
တပ်မှူး၊ မင်းကိုတော့ တပ်မင်းကြီးအရာ ပေးရမယ်၊ ကဲ. . . ကဲ. . . ခုချိန်  
လောက်ဆို နှစ်းတော်ထဲမှာ ပါဒတပ်ဖွဲ့တွေ ကုန်လောက်ပြီ သွားကြပေတော့”

တပ်မှူးနှင့် နို့နှောတို့သည် သမိန်စက္ကဝတ်အနီးမှ တွက်ခွာခဲ့ကြသည်။

ထွားကြိုင်းသနစွမ်းသော မြင်းများပေါ်မှ မြင်းသည်ကျော် ငါးဆယ်တို့  
သည် က်ကြီးကို ဆွဲကိုင်လိုက်ကြသည်။

မြင်းများသည် ကျယ်လောင်စွာဟီလျက် တောင်စောင်းတကြားအတိုင်း  
တစ်ဟုန်ထိုး ကဆုန်ချွားသွားကြလေသည်။

မြင်းသည်ကျော်တို့ ဆင်းသွားသည့် တောင်စောင်းမှာ ရသေ့ဂူလွှဲပြင်  
ဘက်သို့ သွားသည့်လမ်းမဟုတ်၊ တောင်ကြား၏ အခြားတစ်ဖက် ဖြစ်သည်။

ဤအချိန်တွင် ပါဒန်းတော်၏ ပင်တိုင်စံ နှစ်းဆောင်ထဲ၌ နှင်းဟေမာ သည် ချုပ်ဝပ်ကို ဆင်မြန်းရန် စတင်ပြင်ဆင်နေလေသည်။

\* \* \*

ဘုရင့်မြင်းဇော်းတံ့ခါးအကွယ်သို့ မိတေန်း ပြေးဝင်ပုန်းကွယ်လိုက် သည်။ တံ့ခါးအကွယ်မှ မြင်းဇော်းတစ်ဖက်ဆီသို့ ချောင်းမြောင်းကြည့်သည်။ ဇော်မယ်စစ်ပွဲတွင် ဒဏ်ရာရဲ့သော မြင်းများမှာအပ အစောင့်ရဲ့မက်များဟူ၍ တစ်ယောက်တလေမျှပင် မရှိ။

မြင်းဇော်းဝင်းခြုံအတိုင်း အကာအကွယ်ပြုလျက် တစ်ဖက်ဆီသို့ မိတေန်း ပြေးခဲ့သည်။ ဆောင်းညေနေခင်း ဖြစ်သော်လည်း မိတေန်း နဖူးပြင်ဝယ် ချွေးစတို့ တွေ့ခို့နေသည်။ ယခင်က လွှတ်လပ်စွာ အတားအဆီးမရှိ အကြိမ်ကြိမ် သွားလာခဲ့ဖူးသော ဤနေရာတစ်ပိုက်တွင် မိတေန်းသည် လျှို့ဝှက်စွာ လှုပ်ရှားနေသည်။

အစောင့်ရဲ့မက်တို့ ပြောပလောက်အောင် မရှိတော့ကြောင်း မိတေန်း သိထားသည်။ တပ်မဟူသမျှ ရသေ့ဂူလွှင်ပြင်သို့ ရောက်ရှိနေကြောင်းလည်း မိတေန်း သိသည်။ သို့သော် သခင်မနှင့်းဟေမာသည် ပင်တိုင်စံနှစ်းဆောင်မှ ထွက်ခွာ မသွားသေး။

မြင်းဇော်းနှင့် ဆက်စပ်လျက်ရှိသော ကြေးတိုက်ရှေ့လမ်းမသည် နှစ်းတော်မြောက် တံ့ခါးနှင့် အနီးဆုံးဖြစ်သည်။ သခင်မ နှင့်းဟေမာသည် စီးချင်းထိုးပွဲအတွက် ရသေ့ဂူလွှင်ပြင်သို့သွားလှုံးမကိုပင် အသုံးပြု မည်ဟု မိတေန်း ထင်သည်။ ထို့ကြောင့် မိတေန်း ပုန်းလျှိုး၍ လှုပ်ရှားနေခြင်း ဖြစ်သည်။

ထိတ်လန့်နေသည့်ကြားမှ ချုစ်သူ၏ လွှတ်မြောက်ရေးအတွက် မိတေန်း ကြိုတင်ဝမ်းမြောက်နေမိသည်။

မြင်းဇော်း၏ ဝင်းခြုံစည်းရှိုးအဆုံးသို့ ရောက်သောအခါ မနီးမဝေးမှ ကြေးတိုက်တံ့ခါးကို မြင်လိုက်ရသည်။ လမ်းချလပ်ရှိ သစ်ပင်များကို တစ်ပင် ပြီးတစ်ပင် ကူးသန်းပြေးလွှားရင်း ပင်စည်နောက်၌ ပုန်းခိုလိုက်သည်။ မိတေန်း၏ ဖျော်လတ်သော လှုပ်ရှားမှုမှာ မှည့်ဝင်းသော သစ်သီးရှိရာသို့ ရန်သူကို အကဲခတ်ရင်း ခုန်ကူးပြေးလွှားနေသော ရှုံးယ်တစ်ကောင်အလား။

ရသေ့ဂူလွှင်ပြင်တွင် တပ်မအားလုံး ရောက်ရှိနေကြမည့် ဤအချိန်ကို

မိတနော် ရွှေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကြေးတိုက်တံ့ခါးအရှေ့တွင် အစောင့်ရဲမက်တစ်ယောက်မျှ မရှိ။ အကျဉ်းခန်းရှေ့တွင်မူ ရဲမက်နှစ်ဦးရှိနေမည်မှာ မူချဖြစ်သည်။ သို့သော မိတနော်ကို တပ်မင်းကြီး သမိန်ပြတ်၏ သမီးတော်မှန်းသိသော ရဲမက်တို့။ သည် မိတနော်၏ ပရီယာယ်စကားကိုလည်း ယုံကြည်ကြပေမည်။ ‘ရသေ့ဂူ လွှင်ပြင်စီးချင်းထိုးပွဲအတွက် ရာဇ်ဝတ်သားများကို လွှင်ပြင်ဆီသို့ ခေါ်ခဲ့ရန် သခင်မ အဖတပ်မင်းကြီးကို အမိန့်ပေးခဲ့ကြောင်း၊ အဖမှာ သခင်မနှင့်အတူ လိုက်ပါရမည်ဖြစ်သည့်အတွက် မိမိကိုယ်တိုင် လာရောက်ရခြင်း ဖြစ်ကြောင်း’ ရဲမက်တို့အား ဖြားယောင်းပြောဆိုမည်။

သို့ဖြင့် ချစ်သူအား လွှတ်မြောက်စေမည်။

အကျဉ်းခန်းမှ ထွက်လာကာ အာကာရွှေ မြေတိုက်အခန်းသို့ခေါ်သွားပြီး ရာဇ်ဝတ်ပြစ်ဒက်မှ ကင်းစင်လွင့်ပျောက်စေမည့် ပုံလွှာများကို သွားရောက်ရှာဖွေမည်။ စီးချင်းထိုးပွဲမှ ပြန်လာသော သခင်မနှင့်ဟေမာသည် ချစ်သူ၏ အုံမခန်း အနုပညာကို တွေ့ရလှုပ် အသက်ကို လွှတ်မည်မှာ အသေ အချာပင် ဖြစ်သည်။

ချစ်သူအား သေခြင်းတရားမှ ကယ်တင်လိုက်နိုင်မည့် အဖြစ်သည် အဘယ်မျှလောက် မွန်မြတ်လှပသော စွမ်းဆောင်မှုပေနည်း။

ပို၍ တက်ကြွဖျတ်လတ်သော လှုပ်ရှားမှုများဖြင့် မိတနော် ကြေးတိုက် တံ့ခါးဆီသို့ ပြေးဝင်ချဉ်းကပ်လိုက်သည်။ အစောင့်ရဲမက်မရှိသော ကြေးတိုက် အတွင်းဖက်တွင် အကျဉ်းခန်းရှိနေ၏။ အကျဉ်းခန်းထဲတွင် အုံမခန်းသည့် အနုပညာရှင် ဖြစ်ပေသော ချစ်သူရှိနေသည်။

ကြေးတိုက်တံ့ခါးကို တွေ့နှုန်းဖွင့်ရန် မိတနော် လက်ကို ရွှေ့လိုက်သည်။

ထိုအခိုက်မှာပင်... .

ကြေးတိုက်လမ်းမအတိုင်း နီးကပ်လာသည့် မြင်းခွာသံများ ပေါ်လာသည်။

ထိုတ်လန့်တူန့်လှုပ်စွာ မိတနော် လှည့်ကြည့်လိုက်သည်။

ငါးဆယ်ခန့်မျှသော မြင်းစီးရဲမက်တို့ မြင်းကို ကိုကုန်ဖွင့် ကဆုန်စိုင်းလာကြသည်။ မိတနော် ရပ်နေရာ ကြေးတိုက်တံ့ခါးရှေ့ မြေကြီးပင် သိမ့်သိမ့်ခါ မတတ်ဖြစ်သည်။ ကြေးတိုက်တံ့ခါးကို တွေ့နှုန်းပွင့်ပြီး မိတနော် ပြေးဝင်ခဲ့သည်။

အကျဉ်းခန်းဆီသို့ မရပ်မနား။

အကျဉ်းခန်းရှေ့ရှိ အစောင့်ရဲမက်တို့သည် ပြီးကျယ်သော မျက်လုံးများဖြင့် တစ်ဟုန်ထိုး ပြေးလာသည့် မိတနော်ကို အုံအားသင့်စွာ ကြည့်လိုက်ကြသည်။ သို့သော မိတနော်ကို သူတို့ဆက်၍ သတိမထားနိုင်ကြတော့ပေါ့။ ဖွင့်ဟနေသာ ကြေးတိုက်တံခါးမှတစ်ဆင့် လမ်းမအတိုင်း ကဆုန်စိုင်းလာ သည့်မြင်းများကို တွေ့လိုက်ကြရသည်။

မြင်းစီးရဲမက်တို့ ကြက်သွေးရောင် ချပ်ဝတ်များကို ဝတ်ဆင်ထားသည်။

အစောင့်ရဲမက်တို့ ရုတ်တရက် တုန်လှပ်သွားပြီး ချက်ချင်းပင် အဖြစ်မှန်ကို နားလည်သွားကြသည်။

ကြက်သွေးရောင် ချပ်ဝတ်သည် သမိန်စက္ကဝတ်ဘူရင်၏ ကိုယ်ရုတ်မြင်းသည်ကျော် တပ်ဖွဲ့အရောင်၊ မြင်းစီးရဲမက်တို့ကား သမိန်စက္ကဝတ်၏ရဲမက်များ... . . .

“မြင်းသည်ကျော်တွေ သမိန်စက္ကဝတ်ရဲ့ မြင်းသည်ကျော်တွေ”

“သူတို့ နှစ်းတော်ဆီကို သွားကြတာ... . . ”

“သခင်မကို လုပ်ကြကြမလို့လား မသိဘူး”

အစောင့်ရဲမက်တို့၏ အော်ဟစ်သံသည် အကျဉ်းခန်း၏ သေးငယ်သော အပေါက်မှတစ်ဆင့် အတွင်းရှိ ရာဇ်ဝတ်သားများထံ ရောက်သွားသည်။

ရာဇ်ဝတ်သား အကြပ်မှူးစက္ကသည် အကျဉ်းခန်းထောင့်တွင် မြှုပ်နှံထို့နေရာမှ ဆူညံသော အသံများကြောင့် အကျဉ်းခန်းအပေါက်ဝဆီသို့တိုးသွားလိုက်ကြသည်။

“သင်းတို့အကောက်ကြံပြီး... . . ခု.. . . သခင်မကို လုပ်ကြဖို့ လာကြတာနဲ့တူတယ်၊ ဘာလုပ်ကြမလဲ... . . ”

“တပ်မတွေအားလုံး ရသေ့ရှုလွင်ပြင်ဘက်ကို ရောက်နေကြပြီ၊ အခုသခင်မန်းဆောင်ထဲက ထွက်လာတော့မယ်... . . ဒုက္ခတော့ ရောက်ကုန်ကြပြီ”

စက္ကသည် အကျဉ်းခန်းနံရံကို တဝါန်းဝါန်း ထုန်က်လိုက်လေသည်။ နှုတ်မှုလည်း အသံကုန် အော်ဟစ်လေတော့သည်။

“ရဲမက်တွေ... . . အကျဉ်းခန်းဖွင့်ပေးကြ... . . ဖွင့်ပေးကြပါ၊ ကျူပ်ကို အနောင်အဖွဲ့က လွှတ်ပေးပါ... . . ဒီအချိန်မှာ သခင်မရဲ့ အန္တရာယ်ကို ကာကွွယ်ဖို့ အဓိကပါ၊ အဲဒီမြင်းစီးရဲမက်တွေကို ကျူပ်တို့ ပူးပေါင်းတိုက်ခိုက်

ကြရအောင်၊ ဖွင့်ကြပါ ဖွင့်ပေးကြပါ. . . ”

အစောင့်ရဲမက်များ တွေဝေနေကြသည်။

အခြားသော အကျဉ်းခန်းဆီမှုလည်း ကျယ်လောင်သော အသံထွက်  
ပေါ်လာပြန်သည်။

“ဟူတ်တယ် ဟူတ်တယ် ရဲမက်တို့. . . ကျေပ်တို့ကို ဖွင့်ပေးကြပါ၊ ကျေပ်  
ပန်းချီကျော်ပေမယ့်၊ သခင်မ အသက်အန္တရာယ်ကိုတော့ တို့က်ခို့က်ကာကွယ်  
ရမယ်၊ ကျေပ်တို့ ရာဇ်တ်အပြစ်ဟာ သခင်မ အသက်လောက် အရေးမကြီး  
ပါဘူး. . . ဖွင့်ကြပါ. . . ”

မိတေန်းသည် ဒီပါ၏အသံကိုကြားသောအခါ တွေဝေငေးငိုင်နေသည့်  
အစောင့်ရဲမက်ဆီသို့ ပြီးဝင်ပြီး အကျဉ်းခန်းတံခါးကို ချည်နောင်ထားသည့်  
သံကြိုးကို ဖွင့်ဖြုတ်သော သော့တံကို ဝင်လုလေသည်။ အစောင့်ရဲမက်က  
တစ်စုံတစ်ရာ မပြုလုပ်နိုင်မှုပင် အကျဉ်းတံခါး ပွင့်သွားသည်။ သံကြိုးကွင်း  
များ ကင်းမဲ့နေသည့် ဒီပါသည် အကျဉ်းခန်းတွင်းမှ တစ်ဟူနှစ်ဦး ထွက်လာ  
သည်။

“တပ်များလေး. . . တပ်များလေး. . . ကျွန်တော့အခန်းကို ဖွင့်ပေးပါ  
. . . မြန်မြန်”

စတဲ့က ကျယ်လောင်စွာ အော်သည်။ ဒီပါက စတဲ့အခန်းကို ဖွင့်ပေး  
လေသည်။ စတဲ့သည် အကျဉ်းခန်းထဲမှ ကျားတစ်ကောင်ကဲ့သို့ ခုန်ထွက်လာ  
ပြီး အပြင်ရောက်လျှင် ရောက်ချင်း၊ ရဲမက်တစ်ဦး လက်ထဲမှ လုံရှည်ကို လုယူ  
လိုက်လေသည်။

“ရဲမက်တို့လာကြ. . . သခင်မအသက်ကို ကာကွယ်ကြစို့! ရန်သူကို  
ရင်ဆိုင်ကြစို့”

စတဲ့သည် အသံနက်ကြီးဖြင့် အော်ဟစ်ရင်း ကြေးတို့က်အပြင်သို့  
တစ်ဟူနှစ်ဦး ပြီးသွားလေသည်။ ဒီပါလည်း ကြေးတို့က်နံရံတွင် ချိတ်ဆွဲထား  
သည့် ဓားကိုဖြုတ်ယူ၍ စတဲ့နောက်မှ ပြီးလိုက်သွားသည်။

သူတို့နောက်မှ. . . မိတေန်းနှင့် ရဲမက်များ. . . ။

\*

\*

\*

ကြက်သွေးရောင် ချပ်ဝ်တ်ဖြင့် မြင်းစီးရဲမက်များ ကြေးတို့က်တံခါးရော့  
ရောက်ချိန်တွင် စတဲ့လက်မှ လုံရှည်သည် ရွှေ့ဆုံးမှ မြင်းစီးရဲမက် တပ်များ၏

ရင်အုံသို့၊ အရှိန်ပြင်းစွာကျသည်။

ကြေးတိုက်ရှုံးတွင် ပြင်းထန်သော တိုက်ပွဲထွယ်တစ်ခု ဖြစ်ပေါ်သွားသည်။

စူးသည် လုံရှည်နှင့် လုံတိုက္ခာ ကျမ်းကျင်စွာ အသုံးပြုရင်း နှုတ်မှုလည်း ရဲမက်များကို အော်ဟစ်အမိန့်ပေးနေသည်။ အစောင့်ရဲမက်များသည် မိမိတို့၊ စောင့်ကြပ်ခဲ့ရသည့် ရာဇ်ဝတ်သား၏ အမိန့်ကို တစ်သော်မတိမ်းလိုက်နာနေကြသည်။

မြင်းစီးရဲမက်ငါးဦး မြင်းပေါ်မှ ကျကြသည်။

နိုဒ္ဓသည် မြင်းဇော်ကို ကြိုးစားထိန်းရင်း အော်ဟစ်လိုက်လေသည်။

“မြင်းသည်ကျော်တို့။ . . . ဒီတိုက်ပွဲမှုံး အချိန်မကုန်ကြနဲ့၊ နန်းဆောင်ကိုသွားမယ်၊ လတွက်တော့မယ်၊ မီးရှို့ရမယ် မီးရှို့ရမယ်၊ ဘုရင်မင်းမြတ်ကမီးတောက်ကို စောင့်နေလိမ့်မယ်”

နိုဒ္ဓ၏ အော်သံကို ဒီပါကောင်းစွာကြားလိုက်သည်။ ပါဒနန်းတော်ကို မီးရှို့ကြတော့မည်ဟု ဒီပါနားလည်လိုက်သည်။ ငွေ့ရမ်းထိုးခုတ်နေသော ဓားရှိုးကို ပို့ချုပ်တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ အင်အားသာသော မြင်းစီးရဲမက်တို့ကို ခုခံတိုက်ခိုက်နေချုပ် မရနိုင်တော့ဟု ဒီပါ တွေးလိုက်သည်။ ထို့ထက် နိုဒ္ဓက ‘မီးရှို့မယ်’ဟု အော်ဟစ်လိုက်ခြင်း . . . ။

ဒီပါသည် တိုက်ခိုက်ခြင်းကို ရပ်လိုက်ပြီး . . . စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

“သူတို့၊ နန်းတော်ကို မီးရှို့တော့မယ် . . . ပါဒနိုင်ငံတော်ရဲ့ အရေးအကြီးဆုံး အရာတွေကို အရှုံးမခံနိုင်ဘူး . . . အာကာရင့် မြေတိုက်ခန်းကိုသွားကြဖို့၊ မြေတိုက်ခန်း အပြောရောင် လျေတော်တံဆိပ်နဲ့ အလယ်က မြေတိုက်ခန်း အဖိုးတန်ဆုံး ရတနာတွေ . . . အရေးကြီးဆုံး ရတနာတွေ၊ စူး . . . စူး . . . မြေတိုက်ခန်းကိုလာ . . . ”

နိုဒ္ဓ၏ ကျော်းမြောင်းသော မျက်လုံးအစုံသည် အရောင်လက်သွားလေသည်။ ဒီပါ၏ အော်ဟစ်သံကို နားစွဲမိပြန်သည်။

“မြေတိုက်ကိုသွားကြဖို့ . . . အဖိုးအတန်ဆုံး ရတနာတွေ၊ အရေးကြီးဆုံး လျှို့ဝှက်ချက်တွေ . . . ပါဒရဲ့ ရတနာတွေ”

နိုဒ္ဓသည် ပင်တိုင်နန်းဆောင်ဘက်ဆီသို့ ဦးလှည့်ထားသော မြင်းဇော်

ကို အာကာရှုခန်းမဘက်သို့ ပြောင်းလိုက်သည်။

“မြင်းသည်ကျော်တို့ ကျူပ်နောက်ကိုလိုက်ခဲ့ကြ၊ အာကာရှု။ . . .  
မြတ်ကိုခန်းဆီ လိုက်ခဲ့ကြ”

သမိနစတ္ထဝတ်၏ လက်ဖွံ့ဖြစ်နေသော နိန္ဒဗျာ အမိန့်ကို မြင်းသည်ကျော်  
များ လိုက်နာကြလေသည်။ မြင်းများကို အာကာရှု ခန်းမဆီသို့ ကောက်နှစ်ဖွင့်  
လိုက်ကြသည်။ ဒီပါသည် ရူးသွပ်သွား သကဲ့သို့ စတ္တ၏လက်ကို ပြင်းထန်စွာ  
လူပ်ရမ်းလိုက်သည်။ မိတနော်၏ ပခုံးကို သိမ့်သိမ့်ပါအောင် ဆွဲခါသည်။

“သူတို့ . . . သူတို့ . . . မြတ်ကိုခန်းကိုသွားပြီ၊ မီးရှို့ကြတော့မယ်၊  
မီး . . . မီး . . . အဲဒီမှာ ပုံလွှာတွေ ပုံရပိုက်တွေ၊ ဘယ်လိုလုပ်ကြမလဲ စတ္တ၊  
ဘယ်လိုလုပ်ကြမလဲ၊ ပန်းချိကျော်ရဲ့ ပုံလွှာတွေ ပြီးတော့ . . . ပြီးတော့ ကျူပ်ရဲ့  
လျှို့ဝှက်ချက်တွေ ကျူပ်ရဲ့ ပုံလွှာတွေ”

နိန္ဒဗျာင့် မြင်းသည်ကျော်တို့သည် အာကာရှုဆီသို့ ဦးတည်၍  
ဒုန်းဆိုင်းသွားကြပေပြီ။

ဒီပါသည် သူရူးသဖွယ် အသံကုန် အော်ဟတ်နေသည်။

“မြတ်ကိုခန်း . . . မြတ်ကိုခန်းထဲက လျှို့ဝှက်ချက်တွေ၊ ပုံလွှာတွေ”

စတ္တနှင့် အစောင့်ရဲမက်နှစ်ဦးတို့မှာ ဒီပါ၏ ပြင်းထန်သော တုန်လှုပ်  
ချောက်ချားမှုကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။

“လိုက် . . . လိုက်ကြ၊ သူတို့နောက်ကိုလိုက် . . . သူတို့လက်ထဲ  
အပါမခံနဲ့”

စတင်လှုပ်ရှားလိုက်သူမှာ မိတနော်ဖြစ်သည်။ ကြေးတိုက်ခန်းမနှင့်  
ဆက်နေသော မြင်းဇော်းဝင်း ခြံတံခါးကို ဖွင့်လိုက်သည်။ ဒက်ရာရထားသည့်  
မြင်းများသည် လန့်၍ ဟီလိုက်ကြလေသည်။ ဟီသံများကြောင့် ဒီပါနှင့်စတ္တတို့  
အသံပြန်ဝင်လာကြပြီး မြင်းများကို ဆွဲထုတ်လိုက်ကြသည်။ ရဲမက်နှစ်ဦးတို့  
လည်း မြင်းဇော်းထဲသို့ ပြေားဝင်လာကြသည်။

ဒီပါ၊ စတ္တ၊ ရဲမက်နှစ်ဦးတို့ မြင်းကိုယ်စီ ရရှိသွားကြသည်။ မိတနော်ကို  
ဒီပါက မိမိမြင်းပေါ်သို့ ဆွဲတင်လိုက်သည်။ ဤအချိန်တွင် နိန္ဒဗျာင့် မြင်းသည်  
ကျော်တို့မှာ မြင်ကွင်းမှ ပျောက်ကွယ်သွားကြပေပြီ။

ဝင်းမယ်တွင် ဒက်ရာရထားခဲ့သော မြင်းများ၏ အဟုန်မှာ နိန္ဒတို့၏  
မြင်းကြီးများနှင့် မယျဉ်သာအောင် ဖြစ်နေသည်။ ဒက်ရာ၏ နာကျင်ခြင်း

ထိတ်လန္တခြင်းများဖြင့် မြင်းများသည် ချိနဲစွာ ကဆုန်စိုင်းကြသည်။ ဒီပါ၊ စတူနှင့် ရဲမက်တို့၊ လမ်းတစ်ဝက်သို့၊ ရောက်ချိန်၌ နိုဒ်သည် အာကာရွှေ ခန်းမ မြေတိုက်ခန်းမထဲသို့၊ ရောက်ရှိနေပြီဖြစ်သည်။

အပြောရောင် လျော့တော်တံ့ဆိုပ် ရေးထိုးထားသည့် မြေတိုက်ခန်းသုံးခန်းကို အခန်းပေါင်း နှစ်ရာအနက်မှ လွယ်ကူစွာ တွေ့သွားသည်။ နိုဒ်သည် အခန်းသုံးခန်းအနက်မှ အလယ်ခန်းတံ့ခါးကို ခြေဖြင့်ကျောက်၍ ဖွင့်လိုက်သည်။ တံ့ခါးသည် လဲပြီသွားသည်။

“ပါဒရဲ့ အဖိုးအတန်ဆုံး ရတနာတွေထားတဲ့ မြေတိုက်ခန်းတဲ့လား၊ ဟား... ဟား... ဟား... နိုဒ်လာပြီဟေ့... ငါ လာပြီဟေ့...”

နိုဒ်သည် တပ်မက်မှုများ ပြည့်လျှံနေသော အရောင်တဝ်းဝင်း မျက်လုံးများဖြင့် မြေတိုက်ခန်းထဲသို့၊ ကြည့်လိုက်လေသည်။

“ထွေ...”

မြေတိုက်ခန်းမထဲမှ အရာများကို တွေ့လိုက်ရသော နိုဒ်သည် စက်ဆုပ်ဟန်ဖြင့် တံ့တွေးတွေးလိုက်သည်။ မြေတိုက်ခန်းထဲတွင် မျှော်လင့်ထားသည့် အဖိုးတန် ရတနာများကို အရိပ်အယောင်မျှ မတွေ့ရ။ အခန်းထောင့်များ၊ နံရံများတွင် အထပ်ထပ်ပုံထားသည့် ပန်းချိကားပုံလွှာများကိုသာ တွေ့ရသည်။ အာကာရွှေခန်းမထဲတွင် ချိတ်ဆွဲခဲ့သည့် ပုံလွှာများ...”

နိုဒ်သည် ပုံလွှာများကို ဒေါသတကြီး ဆွဲဖယ်လွှင့်ပစ်သည်။ တစ်နေရာတွင် ရတနာများကို တွေ့ရှိနိုင်မည်လားဟုလည်း မျှော်လင့်နေမိသေးသည်။ သို့သော် ပုံလွှာများကို တစ်ခုပြီး တစ်ခု ဖယ်ရှားပစ်သော်လည်း ရတနာကျောက်မျက်ခွဲကို မတွေ့ရ။

သို့သော်...

တစ်ခုသော ထောင့်တစ်နေရာမှ ဆေးရောင်လတ်ဆတ်နေသော ပုံလွှာထပ်များကို တွေ့လိုက်ရသည်။ နိုဒ်သည် ပုံလွှာများကို တစ်ခုစီ လျှင်မြှင်စွာထုတ်ကြည့်လိုက်သည်။ ပုံလွှာများကို တစ်ခုပြီးတစ်ခုကြည့်ရင်း နိုဒ်မျက်လုံးများမှာ တစ်စထက်တစ်စ ပြေးကျယ်လာသည်။

ထို့ထက်...

ပုံလွှာထပ်၏ အောက်ဆုံးတွင် ငွေရောင်ပုဝါဖြူဖြင့် စည်းနောင်ထားသည့် ပုရပိုက်ချပ် တစ်ထုပ်ကို တွေ့လိုက်ရသည်။ ပုရပိုက်ချပ်ကို ရွှေရေး

အပြည့် သုတေသနများထားသည်။ နိန္ဒာသည် အပေါ်ဆုံးမှ ပုရပိုက်ချပ်ကို ဆွဲထုတ်လိုက်သည်။

ပထမအချပ်၊ ဒုတိယအချပ်၊ တတိယအချပ်... စတူတွေ... ပွဲမာ။

နိန္ဒာ၏ မျက်နှာတွင် သွေးရောင်တို့ဖြင့် နီမြန်းလာသည်။ သို့သော် ရုတ်ချည်း ဖြူလျှော်ဖျော့တော့သွားသည်။ ချက်ချင်းပြန်၍ နီရဲလာပြန်သည်။ ပုရပိုက်ချပ်ကို ကိုင်ထားသည့် လက်တို့၊ ဆတ်ဆတ်တုန်ခါလာကြသည်။ ပုရပိုက်ချပ်များကိုဖတ်ရင်း ဒီပါ၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြား ယောင်လာသည်။ ဒီပါ၏ ထိတ်လန့် တုန်လှပ်မှုကိုလည်း နားလည်လာမိသည်။

“အရေးအကြီးဆုံး လျှို့ဝှက်ချက်တွေ...”

အာကာရွှေရွှေမှ ဆူဆူညံညံ အသံများကို နိန္ဒာကြားရသည်။

နိန္ဒာသည် ပုရပိုက်များကို ပဝါဖြူနှင့် ပြန်လည်စည်းနောင်လိုက်သည်။ ဤအချိန်တွင် မြတ်တိုက်ခန်းဝသို့၊ မြင်းသည်ကျော်ရဲမက်တစ်ဦး ရောက်လာသည်။ နိန္ဒာသည် ပုရပိုက်ထုပ်ကို ကိုယ်ကြပ်အတွင်းသို့၊ ထိုးသွင်းရင်း သူ ဖယ်ရှားကြည့်ရှုခဲ့သော ပုလွှာများကို လက်ညွှုးထိုးပြလိုက်သည်။

“ရဲမက်... အဲဒီ ပုလွှာချပ်တွေကိုယူခဲ့ ... ပင်တိုင်နှစ်းဆောင်ကို မီးမရှို့တော့ဘူး၊ ဒါတွေကို ဘုရင်မင်းမြတ်ဆီ အမြန်ဆုံး ပို့ပေးကြစို့... အစီအမံတွေ အားလုံးကို ကျူးပြောင်းပစ်လိုက်ပြီ... မြန်မြန် သိပ်အရေးကြီး တယ်...”

\*

\*

\*

နိန္ဒုနှင့် ရဲမက်တို့၊ မြတ်တိုက်ခန်းမှ အပေါ်သို့ တက်လာပြီး အာကာရွှေခန်းမတံခါးဝသို့ ပြန်ရောက်ချိန်မှာပင် ဒီပါ၊ စက္ကနှင့် အစောင့်ရဲမက် နှစ်ဦးတို့သည် အာကာရွှေရွှေသို့ ရောက်လာကြလေသည်။

အာကာရွှေရွှေ၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ပေါ်ပေါက်ပြန်သည်။

မြင်းသည်ကျော်များသည် မြင်း၏ အစွမ်းကို အသံးပြုလျက် အာကာရွှေရွှေတွင် ပိုတ်ဆို့ထားသူ လေးဦးကို ဖောက်ထွက်သည်။ သို့သော် စက္က၏ အော်ဟစ် အမိန့်ပေးသံအတိုင်း ဒီပါနှင့် အစောင့်ရဲမက်နှစ်ဦးသည် မြင်းပေါ်မှ လူထက် မြင်းကိုသာ ဦးတည်တိုက်ခိုက်သည်။ မြင်းများသည် နာကျင်စွာ အော်ဟစ်လျက် ရှုံးသို့ ပုလျက်သား လဲကျသွားသည်။ မြင်းပေါ်မှ ရဲမက်တို့ မြေသို့ ကစင့်ကလျား ကျကြသည်။

နိန္ဒနှင့် ပုံလွှာချပ်များကို ယူလာသည့် ရဲမက်တို့ကား ရွှေဘက်မှ မြင်းများ၊ လူများ ရှုပ်ထွေးနေသဖြင့် ဖောက်ထွက်ရန် အခွင့်မသာနိုင်ကြေး။ သို့ သော် ဒီပါ စတ္တနှင့် ရဲမက်နှစ်ဦးတို့ အင်အားမှာ မြင်းသည်ကျော်များ အင်အား ထက် အဆပေါင်းများစွာ နည်းပါးနေလေသည်။ အကြပ်မှုး စတ္တ၏ ကျမ်းကျင် မှုကြောင့်သာ မြင်းသည်ကျော်တို့ကို ဟန့်တားနိုင်ခဲ့ခြင်း ဖြစ်သည်။

ဒီပါကို ဂိုင်းရုံလျက် မြင်းလေးစီး၊ စတ္တကို ဂိုင်းရုံလျက် မြင်းငါးစီး၊ ရဲမက်နှစ်ဦးကို ဂိုင်းရုံလျက် မြင်းရှစ်စီး တို့ကိုခိုက်ကြသည်။ စတ္တသော်မှပင် လုံရှည်ကို ငွေ့ရမ်းလျက် အရှိန်ပြင်းစွာ ကျရောက်လာသော မြင်းခွာများကို ရှေ့ရှင်တိမ်းနေရသည်။ ရဲမက်နှစ်ဦးမှာ မြင်းများ၏ ရွှေခွာဒဏ်ကြောင့် သွေးသံ ရဲရှုဖြစ်ပြီး ယိမ်းယိုင်နေကြသည်။

နိန္ဒသည် ကိုယ်ကြပ်အတွင်း ယူလာခဲ့သော ပုံရပိုက်ထုပ်ကို ပို၍ တင်းကြပ်စွာ ထိုးထည့်ပြီး အာကာရှုရွှေမှ ထွက်ခွာရန် မြင်းဇော်ကို ပြင်လိုက် သည်။

သို့သော် မြင်းများအလယ်တွင် လုံရှည်ကို အဆက်မပြတ် ငွေ့ရမ်း နေသည့် စတ္တထံမှ အော်သံပေါ်လာသည်။

“သခင်မ နှင်းဟေမာလာပြီ... သခင်မလာပြီ...”

စီးချင်းထိုးပွဲသို့သွားမည့် နှင်းဟေမာနှင့် ကိုယ်ရုံတော်တပ်သည် အာကာရှုဆီမှ အသံများကိုကြားရသဖြင့် ကြေးတိုက်ခန်းမရှုံးလမ်းမဆီမှ ချိုးကွွှု၍ ရောက်ရှုလာကြခြင်း ဖြစ်သည်။

တိုက်ပွဲအခြေအနေ ပြောင်းလဲသွားသည်။

သမိန်စတ္တဝတ်၏ မြင်းသည်ကျော်တို့သည် အရေးမသာတော့ပြီ ဖြစ် ကြောင်း သိသွားကြပြီး တိုက်ခိုက်ခြင်းကို စွန့်ပစ်လိုက်ကြသည်။ အလွတ်ရှုန်း ပြီးရန် မြင်းဇော်ကို ဖွင့်ကြသည်။ သို့သော် နှင်းဟေမာ၏ ကိုယ်ရုံတော် ရဲမက်တို့ထံမှ လုံတံများသည် တည့်မတ်စွာ ပုံသန်းဝင်စွဲလာသည်။ ထုတ်ချင်း ခတ်စွဲသော လုံတံဖြင့် မြင်းပေါ်မှ ဒလိမ့်ခေါက်ကွေး ကျလာကြလေသည်။

“ရဲမက်... လွှတ်အောင်ပြီး... လွှတ်အောင်ပြီး...”

နိန္ဒသည် ပုံလွှာချပ်များကို သယ်ယူလာသည့် ရဲမက်ကို အော်ပြော လိုက်သည်။ ပုံလွှာချပ်များကို ထိန်းကိုင်နေရသည့်အတွက် ထိုရဲမက်မှာ မြင်းဇော်ကို မမိပဲ ဖြစ်နေသည်။ မြင်းသည် ရွှေသို့မပြီးဘဲ ဖရီဖရီရဲဇော်ကြီး

တွင် ထိတ်လန့်စွာ ဖြင့်နေရာမှာပင် လည်နေသည်။

ပုံလွှာချုပ်များ ပွဲပိုက်ထားသည်ကို တွေ့လိုက်ရသောအခါ ဒီပါသည် နာကျည်းစွာဖြင့် သတိလက်လွတ် အော်ဟစ်ရင်း တစ်ဟူနှင့်ထိုး ပြေးဝင်သွားသည်။ မြင်းပေါ်မှ ရဲမက်ကို ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်သည်။

မြင်းသည် ကစင့်ကလွှား ထွက်ပြေးသွားပြီး ရဲမက်အောက်သို့ ကျသွားသည်။

ပုံလွှာချုပ်များလည်း မြေပေါ်သို့ ကြပြန်သွားလေသည်။

ဤအခြင်းအရာကို တွေ့လိုက်ရသော နိန္ဒာသည် ထိတ်လန့်ခြင်းပြင်းစွာဖြင့် မြင်းကိုဇော်ကုန်ဖွင့်ရန် ပြင်လိုက်သည်။ သို့သော် . . .

အကြပ်မှုးစတ္တု၌ လက်တွင်းမှ လုံရှည်သည် တစ်ဟူနှင့်ထိုး ပဲပံ့လာပြီး နိန္ဒာ၏ ကျေပြင်သို့ ထိုးစိုက်သွားလေသည်။ နိန္ဒာ ငယ်သံပါအောင် အော်ဟစ်သည်။ သို့သော်မြင်းပေါ်မှ မကျ၊ ခြေကွင်းတွင် ချိတ်ဆွဲတပ်နှောင်မိနေသည်။ စတ္တသည် မြေပေါ်မှ လုံတစ်ချောင်းကို ကောက်ယူပြီး ပစ်လွတ်ပြန်သည်။ ဒုတိယလုံရှည်သည် နိန္ဒာ၏ ကျေပြင်သို့ စွဲဝင်ပြန်သည်။ ခြေကွင်းကြီးထောင်းကနဲ့ ပြတ်သွားပြီး နိန္ဒာ ပြတ်ကျသွားသည်။

သို့သော် သွေးစိမ်းရှင်ရှင် ပွဲက်လျှော့သောနှုတ်မှ အော်ဟစ်လိုက်သည်။

ကိုယ်ကြပ်အကျိုးတွင်းမှ ပုရပိုက်ကို ထုတ်ယူသည်။

“ဒါ. . . ဒါ. . . ကို. . . ဘုရင့်ဆီရောက်အောင်. . . ပို. . . ”

မြင်းသည်ကျော်တစ်ဦးသည် ကျမ်းကျင်စွာဖြင့် နိန္ဒာ လက်ထဲမှ ပုရပိုက်ထုပ်ကို မြင်းပေါ်မှ လှမ်းယူရင်း မြင်းကို ဒုန်းစိုင်းသွားသည်။ လှူင်မြန်ကျမ်းကျင်လှသဖြင့် ထိုမြင်းသည်ကျော်အား မည်သူမှာ မတားဆီးလိုက်နိုင်ကြ။

အဝေးဆီသို့ ရောက်သွားမှပင် ဓားတစ်စင်း ထိုသူ့နောက်မှ လိုက်သွားသည်။ ထိုသူ၏ ပခုံးပြင်ကို ဝင်စိုက်သည်။ သို့သော် မြင်းသည်ကျော်သည် ပခုံးမှ ဓားကိုမနှုတ်ဘဲ အက်ကုန် စိုင်းသွားလေသည်။

ထိုဓားမှာ တစ်ချိန်လုံး စောင့်ကြည့်နေသည့် နှင်းဟေမာထံမှ ဖြစ်သည်။

\*

\*

\*

လဲကျသေဆုံးနေသော မြင်းများနှင့် ရဲမက်များကို ကျော်ဖြတ်ရင်းနှင့်ဟေမာသည် တည်ပြုမြှင့်အေးဆေးစွာဖြင့် အာကာရွှေရှေသို့ လျှောက်လာ

သည်။ စတ္တသည် မြေပြင်တွင် ဒုးထောက်၍ နှင်းဟေမာကို ကြည့်နေသည်။

အာကာရှုံးမန်ရုံတွင် မြို့ရင်း မောပန်းနှင့်နယ်စွာဖြင့် အသက် ပြင်းပြင်းရှုံးနေသော ဒီပါသည် တရွှေ့ရွှေ့ ချဉ်းကပ်လာသည့် နှင်းဟေမာကို မြင်သောအခါ ရှုံးသို့ ခုန်တွေက်လိုက်သည်။

ထို့နောက် မြေပေါ်တွင် ပြန့်ကြနေသော ပုံလွှာချုပ်များဆီသို့ ပြေး သွားလေသည်။

“မကြည့်နဲ့ . . . ပုံလွှာတွေကို မကြည့်နဲ့ ထွက်ပြေးသွားတဲ့ ရဲမက်နောက် ကိုသာလိုက်ကြ၊ သူ့ကို မလွှတ်စေနဲ့ . . . ”

တစ်ချုပ်စီပြန့်နေသော ပုံလွှာများကို ဒီပါသည်ကောက်ယူရင်း အော်ဟစ် နေသည်။

သို့သော နှင်းဟေမာ၏ တင်းမာသော အမိန့်သံပေါ်လာသည်။

“ရဲမက်တစ်ယောက်လာစမ်း၊ အဲဒီ ရာဇ်တ်သားကို ချုပ်ထား . . . တစ်ယောက်က ပုံလွှာတွေကို အာကာရှုံးရုံမှာ တစ်ခုစီ ထောင်လိုက်စမ်း. . . ”

“မကြည့်ပါနဲ့ . . . သခင်မ. . . မကြည့်ပါနဲ့ လွှတ်သွားတဲ့ ရဲမက်နောက် ကိုသာလိုက်ပါ”

ရဲမက်၏ ချုပ်နှောင်မှုကို ရှုန်းကန်အော်ဟစ်သော်လည်း တိုက်ပွဲကြောင့် အဆမတန် နှင့်နယ်နေသော ဒီပါသည် မရှုန်းသာတော့ချေ။ ရဲမက်တစ်ဦး က ပုံလွှာများကို တစ်ချုပ်စီကောက်ယူလေသည်။ နိန္တလဲကျသေဆုံးနေသည့် နေရာတွင် နိန္တ၏ ကိုယ်အောက်၌ ပုံလွှာတစ်ခု ရောက်နေသည်။ နိန္တ၏ ခံတွင်းမှ ထွက်အံကျသော သွေးတို့ကြောင့် ပုံလွှာသည် အနီရောင် ဖြစ်နေသည်။ ရဲမက်သည် နိန္တ၏ ကိုယ်ကို ဆွဲဖယ်လိုက်သည်။ အနီရောင်လွှမ်းနေသော ပုံလွှာ၏ အမည်ကို သွေးရောင်အောက်တွင် တွေ့လိုက်ရသည်။

အမည်မှာ “မကရီ”။

နိန္တရေးဆွဲခဲ့သည့် ပုံလွှာပင် ဖြစ်သည်။

\*

\*

\*

အာကာရှုံးရုံတွင် ထောင်ထားသော ပုံလွှာများရှုံးသို့ နှင်းဟေမာ ရပ်လိုက်သည်။

ပုံလွှာတစ်ခုချင်းကို ကြည့်သည်။

ရေယာဒီပတောင်စောင်းတွင် ပါဒ်တပ်ဖွဲ့များ ဆင်းသွားကြသည်ကို

ညဉ်အမှာင်ဖြင့် ရေးခြယ်ထားသည့်ပုလွှာ။

နှင်းမြှုတိ၊ ရစ်သိုင်းနေသည့်အကြား၊ တောင်အောက်ရှိ င်းမယ်တို့၏  
တဲနန်းများမှ မီးရောင်များ လင်းလက်နေသည့် ပုလွှာ။  
င်းမယ်စစ်သည်တို့၏ တဲနန်းများ မီးဟုန်းဟုန်း တောက်လောင်နေ  
သည့်ပုလွှာ။

နှင်းဟေမှာ၏ နှုတ်ခမ်းပေါ်၌ အေးစက်သော အပြုံးပေါ်လာသည်။

“ရာဇဝတ်သားပြောတာ မှန်ပေတယ်၊ ဆေးဒန်းရယ်၊ ဟသာပဒါးရယ်၊  
ဒုတ္ထာရယ်၊ အရောင်သုံးခုကို အုံမခန်းပေါင်းစပ်ရေးဆွဲထားတဲ့ လက်ရာပေပဲ  
... တဲနန်းတွေ မီးစွဲလောင်နေတဲ့ ဒီပုလွှာကတော့၊ ဟသာပဒါးရောစပ်တဲ့  
ပုဂ္ဂန်ဆီရောင်ဖော်စပ်နည်းနဲ့ တူတယ်၊ နှင်းမြှုတွေဆိုင်းတဲ့ညဉ်ရဲ့ နက်ပြာရောင်  
ကို ရအောင် ဒုတ္ထာကို ဘာနဲ့ရောစပ်သလဲတော့ သခင်မ မသိနိုင်အောင် ဖြစ်  
နေတယ်၊ အင်း... ဒီပုလွှာထဲက အော်ဟစ်နေတဲ့ င်းမယ်စစ်သည်ရဲ့ မျက်နှာ  
ဟာ ထိတ်လန့်တဲ့ အသံကို ကြားရတော့မတတ် သက်ဝင်လှပ်ရှားပေတယ်၊  
ပြီးတော့... မီးတောက်တွေရဲ့ အပူးဓာတ်ကိုရော၊ ဆောင်းနှင်းရဲ့ အအေးဓာတ်  
ကိုပါ ရရှိအောင် ရေးဆွဲနိုင်တာကို တွေ့ရတယ်၊ ရာဇဝတ်သား... သင်ဟာ  
တကယ့်ပညာရှင်ပဲ...”

“မကြည့်ပါနဲ့... မကြည့်ပါနဲ့...”

ကိုယ်စိတ်နွမ်းနယ် ချွောက်ချားမှုတို့ဖြင့် အော်ဟစ်နေဆဲဖြစ်သော  
ဒီပါ၏အသံသည် နှင်းဟေမှာကို တားဆီးနိုင်လောက်အောင် အင်အား  
မရှိတော့ခဲ့။

“ရာဇဝတ်သား... သင့်ရဲ့ အုံမခန်း အနုပညာဟာ သင့်ရာဇဝတ်  
ပြစ်အကဲ့...”

နှင်းဟေမှာ၏ စကားသည် ရပ်တန့်သွားသည်။

ပုလွှာချုပ်တစ်ခု ရှုံးသို့၊ နှင်းဟေမာရောက်သွားသည်။

ဒီပါသည် မကြည့်ပဲ မမြင်ရဲသည့်အလား မျက်လုံးများကို မိတ်လိုက်  
သည်။

နှင်းဟေမှာ၏ မျက်လုံးများကား အရောင်ဖျုပ်ဖျုပ် မြှုံးကွွန်မတတ်။

စိမ်းစိမ်းပါသော အကြည့်များသည် ပုလွှာချုပ်ပေါ်သို့...

ပုလွှာ၏အမည်မှာ ‘ကောရိ’။ ပုလွှာကို မျက်နှာပြင်အပြည့် ရေးဆွဲမထား။

ပဲဘက်ဘေးတစ်ဝက်ကိုသာ ရေးဆွဲထားသည်။ ပဲဘက်ဘေးတစ်ဝက်တွင်... .

ပါးလွှာသော အစိမ်းရောင်ကိုယ်ဝတ်လွှာအောက်မှ ဝါရွှေသော အသား ရောင်ကိုအရာအမိ ဖော်ယူထားသည်။ မို့မောက်သော ရင်အစုံတို့၏ တင်းပြည့် မှုကြောင့် ဝတ်လွှာစသည် လုပစ္စာ အရေးအကြောင်းများ ထင်နေသည်။ ပခုံး ထက်တွင်ကား ခရမ်းပြာရောင်ပုဝါကို ပျောင်းနွှဲစွာ တင်ထားသည်။ လုံးဝန်း သော ပခုံးစွန်း တစ်ဖက်ပေါ်သို့ မီးရောင် ဖြာကျနေသည်။ လည်တိုင်အထက်ရှိ မျက်နှာပြင်ကိုမှု... .

ထူးဆန်းသော အလှတရားများဖြင့် ပါဝင်ပေါင်းစပ် ဖွဲ့စည်းထားသည်။

ရွှေနှုန်းလုံးသော မျက်ဝန်းများပေါ်တွင် အစိမ်းရောင်ဖြင့် ထိန်းသိမ်းပေး ထားသည်။ မျက်ဆံ၏ ညီဝါရောင်တွင် စူးရှုသည့် အလင်းရောင်တစ်ခုပေါ်နေ သည်။ မျက်လုံးအစုံအကြေားမှ နှာတံ့အရင်းနေရာတွင် အပူဓာတ်ကို ကိုယ်စားပြု သည့် အနိစတစ်စကို ခပ်ပြေပြေ သုတေခြယ်ထားသည်။ နက်မှာ့င်သည့် မျက်ခုံးစွန်းတို့၏ အပြင်ဖက်နှစ်ဖက်သည် ပျောင်းနွှဲစွာ ကော့ပျံနေသော်လည်း အတွင်းဖက်နှစ်ဖက်တို့၏ အကွာအဝေး တည်နေပုံနှင့် အစသတ်ပုံတို့မှာ မာကြောမှုကို ဆောင်ထားသည်။

ပုံလွှာ၏ လစ်လပ်သော ယာဘက်တစ်ဝက်ခြမ်းတွင်မူကား ပိုင်းစက် သော စာလုံးများ... .

“ချစ်သူ... .”

လွှုင့်ပျံနေသော တိမ်တို့၏ အရောင်စုံကိုလည်းကောင်း၊ လူပ်ခါနေ သော ပန်းတို့၏ အသွေးစုံကိုလည်းကောင်း ယိမ်းနွှဲနေသော သစ်ရွှေက်တို့၏ အဆင်းစုံတို့ကိုလည်းကောင်း၊ ငါသည် ငါ၏ ပန်းချိုကားချပ်ပေါ်သို့ တိကျ ပြတ်သားစွာ ပို့ဆောင်ခြယ်သနိုင်စွမ်း ရှိပါ၏။

ကျောက်အင်တဲ့ အတွင်းဝယ် ငါသည် ကမ္မာလောက၏ အရောင် အားလုံးကို ရောစပ် ဖန်တီးနိုင်၏။ ပန်းချိုကားချပ်ပေါ်ဝယ် ငါသည် ကမ္မာ လောက၏ အဖြောင့်အတန်း၊ အလင်းအမှာ့င်၊ အနီးအဝေး၊ အထူးအထည် အချိုးအကွာ! အတွန်းအကောက် အားလုံးကို တစ်မှုဟုတ်ချင်း ကူးယူဖန်ဆင်း နိုင်၏။

ဆေးတို့ထားသော စုတ်တံ့ကို ဖွံ့ဖြိုးရှိ ကိုင်ထားသော ငါ၏ လက်ချောင်း တို့သည် ကြံ့လှို့ဖျော့တော့ နေကြေသော်လည်း ထိုလက်ချောင်းများဖြင့်ပင် လောက

တစ်ခုလုံးအား ငါ ဆုပ်တွယ်နိုင်ပါ၏။

လောက၏ အလှအပ အလုံးစုံသည် ငါစုတ်တံ့၊ ငါခေါ်စပ်အင်တုံး  
ငါပန်းချိကားချပ်၍ ဦးညွတ်ပျော်ဝပ်ကြရ၏။

အို... ချစ်သူ၊ သို့ပါသော်လည်း...

သင်၏ နှုတ်ခမ်းတစ်လွှာမှာ သင်၏ မျက်တောင်တစ်ကော့မှာ သင်၏  
ဆံတစ်ပင်မှာ သင်၏ ရင်ဝတ်တန်ဆာ တစ်ချည်မျှင်မှာ သင်၏ လက်ချောင်း  
တစ်ချောင်းမှာ သင်၏ နဖူးပြင်တစ်စမှာ သေးငယ်သော အလှအပ တစ်ခုခုကို  
သော်မှုပင်... ငါ ပန်းချိကားချပ်ပေါ် ရေးခြော်ရန် ငါ မတတ်နိုင်ပါတာကား။

\* \* \*

ပုံလွှာချပ်ကိုကြည့်နေသော နှင့်ဟေမာ၏ နှုတ်ခမ်းလွှာတို့ ဆတ်ဆတ်  
တုန်လာသည်။ ပန်းနှင့်သွေး မျက်နှာတစ်ပြင်လုံး ဖုံးအုပ်သွားသည်။

ပုံလွှာချပ်မှ မျက်နှာကို လွှဲဖယ်လိုက်သော်လည်း ကပ်လျက်ထောင်  
ထားသည့် အခြားပုံလွှာ ကားချပ်ပေါ်သို့ အကြည့်များ ရောက်ရှိသွားပြန်သည်။

“ပါဒေကရီ”ဟု အမည်ရေးထိုးထားသည်။

ပထမပုံလွှာ အတိုင်းပင် ရှုပ်ပုံကို ပဲဘက်တစ်ခြမ်းတွင်သာ ရေးဆွဲထား  
သည်။

ဘေးစောင်းမှုမြင်ရသော အနေအထားဖြစ်သည်။ ‘ပါဒေကရီ’သည်  
ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားသည်။ လက်ထဲတွင်မူ မည်သည့်လက်နက်ကိုမှ  
ကိုင်စွဲမထား။ ပြည့်ဖြိုးသွယ်လျသော လက်ချောင်းများကို ပကတီအတိုင်း ဖြန့်  
ထားသည်။ လက်ခလယ်နှင့် လက်သူကြွယ်တို့ ပူးကပ်နေပုံမှာ ပန်းဖူးတစ်ခု၏  
အင့်ချပ်များ လှပစွာ ထပ်နေသကဲ့သို့ ဖြစ်သည်။ ပြောပြစ်သော တောင်ကုန်း  
ဆင်ခြေလျှောကဲ့သို့ ဖြာကျလာသည့် လက်ကောက်ဝတ်နှင့် လက်ဖမိုးပြင်ကို  
ဝါရွှေသော အလင်းဖြင့် ဖော်ထားသည်။

“ပါဒေကရီ”သည် ကတ္တိပါနက်သို့ ဖိတ်ဖိတ်မောင်သော ဆံနွယ်တို့ကို  
ဖားလျားချထားသည်။ ချပ်ဝတ်ပေါ်သို့ ဆံနွယ်များ ဖြတ်သန်းနေပုံမှာ ကြံ့ခိုင်  
သော တောင်တန်းများအကြား မြစ်များ တွေ့နဲ့လိမ့် စီးဆင်းနေသည့်နွယ် ဖြစ်  
သည်။ ဘေးစောင်းမြင်ရသော နာတံ့၏ ဖြောင့်စင်းခြင်း၊ နာသီးဖျား၏ လုံးဝန်း  
ခြင်းတို့သည် ပုံလွှာထဲရှိ တင့်တယ်ခြင်းတို့၏ ဗဟိုဖြစ်နေသည်။

နှင့်ဟေမာသည် ပုံလွှာချပ်၏ ယာဘက်တစ်ဝက်ခြမ်းရှိ စာလုံးများကို

အဆောတလျှင် ဖတ်လိုက်မိပြန်သည်။

“ချို့သူ...”

ငါ၏ ညီးကြီးမှ လွတ်အပ်သာ မြားသည် လေကိုဖောက်ခဲ့လျက် တူရှုအရပ်သို့ တည့်တည့်မတ်မတ် ပုံသန်း၏။ မြား၏ ချွှန်မြေသာအသွား၌ ပြင်းထန်သာ အဆိပ်ရည်တို့ လိမ်းကပ်လျက်၊ ကော့ပုံသာ အမြီးဖျား၌ နှည်းလျက်သာ ငှက်ခါးမွေးတို့ စီသွယ်လျက်...

ပိတုးတောင်ပံ့ခတ်သံသို့သာ အသံကို စွဲမြည်စေလျက် လေကို ဖောက်ခဲ့ပုံသန်းသာ မြားသည် ချို့သူ၏ အသည်းနှလုံး၌ တည့်မတ်စွာ စူးနစ်စုံကိုဝင်းပါ။

သို့တစေ...

မြားသွားမှ ပြင်းထန်သာ အဆိပ်ရည်တို့သည် ချို့သူအား စိုးစဉ်းမျှ မထိခိုက်ပါ။ မြားသွားသည် သင်၏ အသည်းနှလုံး၌ စူးစုံကိုနစ်ဝင်းပါ။

အို... ချို့သူ

သင့်အား အဆိပ်ရည်တို့ ပုံးနှံးစေချင်၏။ ဦးထိပ်ဆံဖျားမှုသည် ခြေ ဆုံး ထိပ်ဖျားသို့ထိ အဆိပ်ရည်တို့ ကူးပုံးဖြန့်ကျက်စေချင်၏။ ငါ၏ မြားတံ ကြောင့် သင့်၌ ပြင်းစွာတုန်လှုပ်ချောက်ချားခြင်း ဖြစ်သည်ကို ငါအလိုဂျိ၏။

သို့သော်...

သင်ကား... ငါ၏ မြားတံကို ပိုဘိ လျှစ်လျှော့ရှိနိုင် အားပေ၏။ ငါ၏ မြားတံသည် သင့်အား စဉ်းငယ်များပင် မတုန်လှုပ်စေပြီလော်။ သင်ကား မတုန်လှုပ်... တုန်လှုပ်ရသူကား ငါကိုယ်တိုင် ဖြစ်ချေပြီ... ။

ငါ၏ အသည်းနှလုံးကို ထုခဲ့ဖြတ်တောက်၍ ပြုလှုပ်စီမံထားအပ်သာ လေးကိုင်း၊ လေးညှို့၊ မြားတံ၊ အဆိပ်ရည်တို့သည် သင့်အား မထိခိုက်ဟု သိရသာအခိုက်၌ ငါသည်ပင် တုန်လှုပ်ခဲ့ရချေပြီ။

အို... ချို့သူ

နောက်ထပ် မြားတစ်စင်းကို ငါ ထပ်မံပြင်ဆင်အံ့။

\*

\*

\*

ပန်းနှုသွေးဖြင့် ပြည့်လျှမ်းနေသာ နှင်းဟော၏ မျက်နှာပြင်သည် နှင်းဆီနီအဖြစ် ကူးပြောင်းသွားသည်။ မျက်တောင်မခတ်သာ မျက်ဝန်းမြားမှ

ကုန်။ အခြင်းအရာကား ဤသို့တည်း။

တိသုဘောဂသေန မင်းညီနောင် သုံးပါးတို့၊ ကရဏ္ဏရှင်ရသေ့ ညွှန်ပြသော သီဟဒီပက္ခန်းကို ခုတ်ထွင်ရှင်းလင်း၍ မြို့တည်ခဲ့သည်မှအစ တိသုဘောဂသေနဘုရင်သည် ပါဒနိုင်ငံတော်ကြီး၏ လက်မွန်မဆွဲ ဘုရင်မင်းကြားကြီးအဖြစ် စိုးစံခဲ့ခြင်း ဖြစ်ပေတည်း။

ပင်လယ် မြစ် ချောင်း၊ အင်း၊ အိုင် စသော ရေကောင်းတို့ဖြင့် လည်းကောင်း၊ ကိုင်း၊ ကျွန်း၊ ယာ၊ တော့ စသော မြေကောင်းတို့ဖြင့် လည်းကောင်း၊ ကြွယ်ဝဲပေသော ပါဒနိုင်ငံတော်ကြီးသည် မင်းတရားကြီး တိသုဘောဂသေန လက်ထက်တော်မှ အစပြု၍ ဝဖြီးစည်ပင်ခဲ့ပေ၏။

တိသုဘောဂသေန မင်းကြားကြီးကို ဆက်ခံအပ်သော ဘိုးတော်မင်းတရား တိသုနရသေန ဘုရင်လက်ထက်တွင်လည်း ပါဒနိုင်ငံတော်အလုံး ဝဖြီးစည်ပင်ခဲ့လေ၏။

သို့သော်လည်း တိသုနရသေန ဘုရင်လက်ထက်တွင် ညီတော်ကယ်နရသီဟ ပုံနှစ်စားပြီး တစ်ထိုးတစ်နှစ်း ခြားနားခဲ့၏။ တိသုနရသေနမင်းကြီး၏ သားတော်မြေစောနောင် နှစ်းတက်ပြီးသောအခါ ပုံနှစ်စားသူ နရသီဟအား လုပ်ကြံကွပ်မျက်နှုန်းခဲ့ပေ၏။

မြေစောနောင်မင်းကြီး၏ နှစ်းစံဆယ့်နှစ်တွင် သားတော် ဟံသာသေန မင်းပုံနှစ်စားပြီး၊ ခမည်းတော် မြေစောနောင်မင်းကြီးအား ရေတွင် ဖျောက်ခဲ့ပေ၏။

မြေစောနောင်မင်းကြီးကား ကျွန်းပို့ ရာဇာစောနောင်၏ ခမည်းတော်၊ ဟံသာသေနမင်းကြီးကား ကျွန်းပို့ ရာဇာစောနောင်၏ နောင်တော်ဖြစ်သတည်း။

ခမည်းတော်အား ရေမှာဖျောက်ခဲ့ပြီး နှစ်းစံသော နောင်တော်ဟံသာသေနဘုရင်ကို ကျွန်းပို့ ရာဇာစောနောင်က နှစ်းစံတစ်ဆယ့်နှစ်နှစ်တွင် ကွပ်မျက်၍၊ ပါဒထိုးနှစ်း၏ ရာဇ်လျှင်သို့ ကျွန်းပို့ ရာဇာစောနောင် သက်ရောက် စံမြှန်းခဲ့ပေ၏။ ကျွန်းပို့သည် ခမည်းတော်ကို လုပ်ကြံသော နောင်တော်အား ပြန်လည်လုပ်ကြပြီး ထိုးနှစ်းရခဲ့စေကာမှာ ကျွန်းပို့ ကိုယ်တိုင်သည်လည်း နောင်တော်အား လုပ်ကြံသူ စင်စစ်ဖြစ်ခဲ့ဘိ၏။

အစဉ်အဆက် ဘိုးတော် ဘီတော်များ လက်ထက်တော်မှ အရေးအရာ များကို ကျွန်းပို့မသိ၊ ကျွန်းပို့လက်ထက်တော်တွင်ကား မဏ္ဍာမဒေသာမှ သာသနာ

အခိုးအလျှော့များ ဖိတ်ကျလာမတတ် ရှိသည်။ တိကျသော နှုတ်ခမ်းလွှာတို့ တင်းတင်းစေ သွားသည်။ ချောမှတ်ဝါရွှေသော နှာသီးဖျားများလည်း နီမြန်းလာကြသည်။ ပြင်းထန်သော အသက်ရှူးသံနှင့် အတူ ချုပ်ဝတ်အောက်မှ ရင်ညွှန်သည် ပဲပံ့သော ငှက်၏ အတောင်စုံသဖွယ် ဖြစ်လာသည်။

သို့သော် ကပ်လျက်ထောင်ထားသည့် နောက်ထပ်ပုံလွှာပေါ်သို့ ဖမ်းစားညီးငင်ခြင်း ခံလိုက်ရသလို အကြည့်များ ရောက်သွားပြန်သည်။ ထိုပုံလွှာ၏ အမည်ကား “ချစ်သောပါဒေကရီ”

ပထမပုံလွှာနှင့် ဒုတိယပုံလွှာများကဲ့သို့ပင် ပုံလွှာချုပ်၏ ပဲဘက် တစ်ခြမ်းတွင်သာ ရေးဆွဲထားသည်။

နှင်းဟေမာသည် ပုံလွှာကိုကြည့်လိုက်မြို့ပြီး တစ်ပြိုင်ထဲမှာပင် ချောက်ချား တုန်ယင်စွာဖြင့် မျက်လုံးအစုံကို ပိတ်ပစ်လိုက်သည်။

သို့သော် တင်းကြပ်စွာ ပိတ်ထားရင်းမှာပင် ပုံလွှာချုပ်ပေါ်မှ မြင်ကွင်းသည် စက္ခာဟဒယသို့ ပြတ်ပြတ်ထင်ထင် ဝင်ရောက်ကပ်ပြီ ပါလာသည်။

ဆံနှုန်းတို့ကို ဖရိုဖရိုဖြန့်ချလျက်....

နိုဝင်းရောင် ကမွဲလာဖုံးထက်ပေါ်တွင် လွှဲလျောင်းလျက်....

ပါးလွှာသော ပဝါမြှုတ်စတို့သည်လည်း ခန္ဓာကိုယ်ထက်တွင် ကပိုကရို ပဲလွှင့်လျက်....

မျက်လုံးအစုံကို မှုံးမြှုတ်ထားသည်။ နှုတ်ခမ်းလွှာကို ဖွံ့ဖြိုးထားသည်။ မျက်ခုံးနှစ်ဖက်ကို ဝင့်ပျံထားသည်။

“ချစ်သော ပါဒေကရီ”

စူးစူးရဲရဲ လန်းဆန်းသောအလှု။

သို့သော် ဒီးလျှို့ ထွင်းဖောက်လုံမတတ် ပါးလွှာသော ပဝါမြှုတ်စ အချို့မှုလွှဲ၍ ခန္ဓာကိုယ်ပေါ်တွင် အခြားဝတ်စားတန်ဆာမရှိ။

\*

\*

\*

နှင်းဟေမာသည် မျက်လုံးများကို ပြန်မဖွင့်မိ။ ဆတ်ဆတ်တုန်နေသော နှုတ်ခမ်းကို ဖိကိုယ်ထားသည်။ သွေးစ အနည်းငယ် စို့လာသည်။ အကယ်၍သာ မျက်လုံးများကို ပြန်ဖွင့်ပြီး ပုံလွှာချုပ်၏ ယာဘက်တစ်ဝက်ခြမ်းမှ စာလုံးများကို ဖတ်မည်ဆိုပါက....

“ချစ်သူ....”

သင့်ကိုမှ ချစ်မြတ်နှီးမိလေသည့် ငါ၏ နှလုံးသည်းပွတ်တို့ကို ငါ ကိုယ်တိုင်ပင် တုန်လူရှုမိပါဖြူ။

ဤနှလုံးသည်းပွတ်တို့ကို ငါရင်တွင်း၌ ထားသို့ရန် ငါကြောက်ချုံ့မိပါ ဖြူ။ ဤသို့သော နှလုံးသည်းပွတ်ကို ငါရင်တွင်း၌ မထားသို့ရဘဲပါ။

သို့အတွက်... .

ငါ၏ အသည်းနှလုံးအား ထုတ်ယူလျက် စဉ်ဝှေ့တံတိုင်းသို့ ငါ ကိုယ်တိုင်ပင် ပစ်လွှင့်ဖောက်ခွဲလိုက်၏။ တစ်ခဲနက်သော အသံဖြင့် ငါ အသည်းနှလုံးသည် အစိတ်အမွှာ အပိုင်းအစ ကြပြန်စင်ပြီ။

သို့သော်... .

အစိတ်စိတ် အမွှာမွှာသော အသည်းနှလုံး၏ အပိုင်းအစသည် တစ်မှ ဟုတ်ချင်းပင် တစ္ဆေတဝေးတည်း ပြန်လည်ပေါင်းဆုံး တစ်ခုသော နေရာသို့ သက်ရောက်ကိန်းဝပ်နေ၏။

အို... . အသည်းနှလုံး... .

အဘယ်နေရာသို့ ကိန်းဝပ်လေသနည်း။

ချစ်သူ... .

ယင်းနေရာကား... . သင်၏ ခြေဖမိုးအစုံရွှေမှုာက်တွင် ဖြစ်ပြန်ချေ သည်တကား... . .

“နှင်းဟေမာ... . နှင်းဟေမာ... . မကြည့်ပါနဲ့... . လို့... . ကျေပ် အကြောက်အကန် တားမြှစ်တဲ့အထဲက မင်းကြည့်တယ်... . မင်းတွေ့ရပြီ မဟုတ်လားဟင်... . ပုံလွှာတွေကို မင်းတွေ့ရပြီ မဟုတ်လား... . ဇကရီ... . ပါဒဇကရီ... . ချစ်သောပါဒဇကရီ... . ဆိုတဲ့ ပုံလွှာသုံးခုလေး... . အို... . ပုံလွှာထဲက ရုပ်ပုံတွေသာမက ယာဘက်က စာတွေကိုပါ မင်း ဖတ်လိုက်ရပြီ မဟုတ်လား... . နှင်းဟေမာ... . .”

“ပါဒပင်တိုင်စံဆိုတဲ့ နှင်းဟေမာရယ်... . ကျေပ်ရင်ထဲမှာ အရာပေါင်းများစွာ မျိုးသိပ်ခဲ့တယ်... . ဒီလောကမှာ ဘယ်လို့မှ ဖွင့်ဟလို့မဖြစ်တဲ့ အရာ တွေ၊ ဒါပေမယ့် မင်းက ကျေပ်ရဲ့ ရင်ကို ဖျက်ဆီးဖွင့်ထုတ်လိုက်ပြီ... . အဲဒီ အရာတွေထဲမှာ မင်းကို ချစ်မြတ်နှီးတဲ့ ကျေပ်ရဲ့ အချစ်ဟာ အကြီးမားဆုံး အရာ၊ ဒါပေမယ့် ကျေပ်ရဲ့အချစ်ကို မင်း အပါအဝင် ဘယ်သူ့ကိုမှ ထုတ်ဖော် ပြသလို့မရတဲ့ အတားအဆီးပေါင်းများစွာ ရှိနေတယ်... . ဒါတွေ... . မင်း မသိ

ဘူး၊ နှင်းဟေမာ၊ မင်းမသိဘူး... . ပါဒနိုင်ငံတော်မှာ အရှုပ်အထွေးဆုံး ဖြစ်ရပ် တွေ ရှိနေတာကိုလဲ မင်းမသိဘူး... . ကျိုပ်အချို့ကို ဖွင့်ဟဖို့ ဘယ်တူန်းကမှ ကျိုပ်မကြိုးစားခဲ့ဘူး... . မင်းက ပါဒမကရှိကို... . နှင်းဟေမာ... .

“ရာဇဗ္ဗာန်၊ အလှမှန်တွေနဲ့ မင်းဟာ ကျိုပ် အချို့ကို လက်ခံဖို့ မဆို ထားနဲ့ ခါးခါးသီးသီး မုန်းတီးမယ်ဆိုတာ ကျိုပ်သိတယ်၊ ကျိုပ်အချို့ကို ဖွင့်ဟလို့ရနိုင်တဲ့ အခြေအနေ တစ်ရပ်တည်းသာ ရှိတယ် နှင်းဟေမာ၊ ဒါပေမယ့် အဲဒီ အခြေအနေ တစ်ရပ်ဟာလဲ မင်းရဲ့ ခမ်းနားမြင့်မြတ်တဲ့ ဘဝကို ဖျက်ဆီး မယ့် အခြေအနေ ဖြစ်နေတယ်၊ ကျိုပ်ချို့တဲ့ မင်းကို ခမ်းနားမြင့်မြတ်စွာပဲ စံနေစေချင်တယ်၊ မင်းရဲ့ မုန်းတီးမှု၊ လျှစ်လျှော့ရှာမှု၊ အို... . သတ်ဖြတ်မှုကို တောင်မှ ကျိုပ် ခံယူနိုင်တယ်၊ မင်းရဲ့ ဓကရှိ နှလုံးသားကို မထိပါးစေချင်ဘူး။

“ဒါပေမယ့် အခုံတော့ အားလုံးမှားကုန်ကြပြီ နှင်းဟေမာ၊ အားလုံး လွန်ကုန်ကြပြီ... . ပုံလွှာတွေထဲမှာ ကျိုပ်ရဲ့ အနုပညာနဲ့ ကျိုပ်ရဲ့ ချို့ခြင်း မေတ္တာနှစ်ခုကို ထည့်သွင်းမြှုပ်နှံထားတာ မင်းတွေ့မှာပေါ့ နှင်းဟေမာ၊ ချို့သော ပါဒမကရှိထဲက ပါးလွှာတဲ့ ပဝါမြှိတ်စနဲ့ ပုံကိုတော့ အနုပညာဝိညာဉ်နဲ့ မင်း ခံစားနားလည်မှာပါ နှင်းဟေမာ၊ အို... . မင်းဟာ ပုံလွှာထဲက ရှုပ်ပုံထက် ပုံလွှာထဲက စာလုံးတွေကို ပိုပြီး ခံစားထိခိုက်မှာပါ။

“အချို့ရယ်... . ကမ္မာလောကမှာ ကျိုပ်မဖြစ်စေချင်ဆုံး အရာဟာ ဖြစ်သွားပြီ၊ ကျိုပ်အချို့ကို ဖွင့်ဟလိုက်ရပြီ၊ နောက်ထပ် မကြာခင် အချိန်မှာပဲ နောက်ထပ် တစ်စုံတစ်ခုဟာ ပွင့်ဟလာတော့မယ်၊ ဟောဟိုမှာ လဲကျသေဆုံး နေတဲ့ နိုန္တဆီက ပုံရပိုက်ထုပ်ကို ယူသွားတဲ့ ရဲမက်နောက်ကို လိုက်ပါလို့၊ ကျိုပ်ကအော်တော့ မင်းက ဓကရှိရဲ့ အမိန့်နဲ့ ကျိုပ်ကို ချုပ်နောင်တယ်။

“အချို့ရယ်... . မင်းမှားလိုက်တာ၊ နှင်းဟေမာရယ်... . ရာဇဗ္ဗာန်တွေ အလှမှန်တွေ၊ အမုန်းမှန်တွေ၊ မင်း ပြင်းထန်လိုက်တာပါလား၊ ကျိုပ် ချို့မြတ် နှီးတဲ့ မင်းကို ကျိုပ်မကယ်နိုင်တော့ဘူး၊ နှင်းဟေမာရယ်၊ သံသရာအတွက် ဒီဘဝမှာပဲ ကျိုပ်တို့ရဲ့ အနိုင်းရုံတွေ အဆုံးသတ်ကြပါစို့၊ အချို့ရယ်... . ကျိုပ် ကို ခွင့်လွှာတ်လိုက်ပါတော့၊ မင်းမှားလိုက်တာ နှင်းဟေမာရယ်... . မင်း... . မှားလိုက်တာ... .”

ကြောကွဲဆိုနိုင်သော အသံဖြစ်သည်။

ကြီးစွာ ထိတ်လန့်နေကြသဖြင့် ဒီပါ၏ စကားကို မည်သူမျှ တားဆီးရန်

သတိမရကြ။ ပြားပြားဝပ် ကြောက်ခဲ့ကြရသော ပါဒသခင် နှင်းဟေမာအား ရာဇဝတ်သားဖြစ်နေသူ ပန်းချီကျော်က ‘မင်း’ ‘ကျွ်’ဟု တနင့်တပိုး သုံးစွဲခေါ် ဝေါ်နေခြင်းအတွက် အားလုံး တုန်လှုပ်သွားကြသည်။

နှင်းဟေမာကိုယ်တိုင်ပင် ဒီပါ၏ ရှည်လျားသော စကားတို့ကို နားစိုက် ရင်း ဆို့နှစ်သော အသံ့၌ နစ်မြောသွားခဲ့သည်။

သို့သော် နှင်းဟေမာသည် အတင်းမာ အခက်ထန်ဆုံး ပြုးလိုက်လေ သည်။

“ရဲမက်များ . . . ရူးသွေ့ပွဲသွားတဲ့ ရာဇဝတ်သားကို စီရင်ဖို့ အမိန့်ပေးရ မယ်ဆိုရင် သခင်မနှုတ်တွေ မစင်မကြယ် ဖြစ်တော့မယ်၊ သူဟာ ရူးသွားရှာ ပြီ . . . ဒင်းကို လွှတ်လိုက်ကြတော့ ရသေ့ဂူလွင်ပြင်ကို သွားကြဖို့”

အာကာရှုံးရှုံးမှ နှင်းဟေမာနှင့် ကိုယ်ရံတော်ရဲမက်များ ထွက်ခွာသွား ကြသည်။

သွေးညီနဲ့သင်းသော အာကာရှုံးရှုံးမှုမျာ်မြေပြင်ဝယ် ဒီပါနှင့် စက္က နှစ်ဦးတည်း ကျွန်းရံခဲ့သည်။ စက္ကသည် မြေပြင်၌ ဒူးထောက်ပြီး ခေါင်းငိုက် စိုက်ချထားသော ဒီပါကို နှစ်သိမ့်ရန် ပခုံးဆီသို့ လက်ရွယ်လိုက်သည်။

သို့သော် အခြားလက်တစ်ခုက ဒီပါ၏ ပခုံးကို ဖက်တွေယ်ဆုပ်ကိုင် ထားပြီးဖြစ်သည်။

အာကာရှုံးခန်းမထဲမှ ထွက်လာသော မိတနော်၏ လက်ဖြစ်သည်။

ချွော့မေ့ယုယောပေးသော မိတနော်၏ မျက်နှာပြင်တွင်လည်း မျက်ရည် များဖြင့်။

\*

\*

\*

သမိန်စက္ကဝတ်သည် ပါဒနန်းတော်ဆီမှ မီးတောက်မီးလျှံများကို စောင့် ကြည့်နေခဲ့သည်။ လထွက်လာသည့်အထိ မီးတောက်မီးလျှံများကို မတွေ့ရ။ စီးချင်းထိုးမည့် နှင်းဟေမာလည်း လွင်ပြင်သို့ မရောက်လာသေး။ စိုးရိမ်ပူးပန် ခြင်းများဖြင့် အမျက်ထွက်လာသည်။ ထိုစဉ် မြင်းသည်ကျော် ရဲမက်တစ်ဦး မြင်းကို ကဆုန်စိုင်းလျက် ဝင်လာသည်။ ပခုံးတွင် ဓားတစ်ချွောင်း စိုက်လျက် ပါလာသည်။ မြင်းသည်ကျော်သည် စကားအနည်းငယ်များသာ မပီမသ ပြောနိုင် ၍ သမိန်စက္ကဝတ်ထံသို့ တစ်စုံတစ်ခုကို လုမ်းပေးလိုက်ပြီး လဲကျသွားသည်။

“နိန္ဒာကော် . . . ပင်တိုင်စုံနန်းတော်ကို မီးမရှိနိုင်ခဲ့ကြဘူးလား၊ ကျွန်းတဲ့

ရဲမက်တွေကော. . . ”

လဲကျသွားသော ရဲမက်သည် စကားမပြောနိုင်တော့ပေါ့။

သမိန်စက္ကဝတ်သည် လက်ထဲမှအရာကို မီးရောင်တွင် ဖွင့်ကြည့်လိုက်သည်။ ပဝါဖြူဖြုံး ရစ်ပတ်စည်းနှောင်တားသည့် ပုရပိုက်ထုပ်ဖြစ်သည်။ ပဝါဖြူစကို အလျင်စလို ဖြုတ်လိုက်သည်။ ပုရပိုက်ပေါ်မှ စာလုံးများပေါ်လာလေသည်။

ပုရပိုက်တစ်ချပ်ပြီး တစ်ချပ်ကို ဖတ်သွားသည်နှင့်အမျှ သမိန်စက္ကဝတ်၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အငွေ့များ တစ်မျိုးပြီး တစ်မျိုး ဖြုတ်သန်းသွားသည်။ ပုရပိုက်ချပ် အားလုံးကို ဖတ်ပြီးချိန်တွင် လွင်ပြင်တစ်ဖက် ပါဒတပ်မများ လူပ်လူပ်ရှုရ ဆူညံလာသည်ကို ကြားလိုက်ရသည်။

“သခင်မ နှင့်းဟေမာ. . . လာပြီ. . . သခင်မ နှင့်းဟေမာ လာပြီ. . . ”

နှင့်းဟေမာနှင့် ကိုယ်ရုတော်တပ်သည် လွင်ပြင်သို့ မြင်းကို ဒုန်းစိုင်းဝင်လာကြသည်။ နှင့်းဟေမာသည် စီးချင်းထိုးပွဲအတွက် ချက်ခြင်းပြင်ဆင်လေသည်။ မိမိယူရမည့်နေရာဖြစ်သော ရသေ့ဂူအဝသို့ မြင်းကို နှင့်သွားလေသည်။

လွင်ပြင်ပေါ်သို့ လရောင်စီးဆင်းလာပေပြီ။

သမိန်စက္ကဝတ်သည် မြင်းပေါ်သို့ မတက်ဘဲ၊ လက်နက်တစ်စုံတရာ မစွဲကိုင်ဘဲ လွင်ပြင်ကွဲက်လပ်သို့ ထွက်လာသည်။ ထို့နောက် လက်အစုံကို အထက်သို့ မြောက်ပြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

“ကျွန်ုပ်. . . နှင့်းဟေမာနဲ့ စီးချင်းမထိုးနိုင်ဘူး. . . စီးချင်းထိုးရမယ် ဆိုရင် ပန်းချိကျော် ဒီပါနဲ့သာ စီးချင်းထိုးနိုင်မယ်. . . ”

လွင်ပြင်တစ်လျှောက် အသံများ တဝေါတော်သွားသည်။

“နားထောင်ကြစမ်း နှင့်းဟေမာဟာ ကျွန်ုပ်ရဲ့ စီးချင်းထိုးဘက် မဖြစ်နိုင်ဘူး. . . စီးချင်းထိုးပွဲကို ကျွန်ုပ် ပါဒအာရင်က ဖျက်သိမ်းလိုက်တယ်. . . ”

လွင်ပြင်စပ်နှစ်ဖက်ရှိ တပ်မများမှ လုံသွားများကို အပေါ်သို့ မြောက်လျက် ဟစ်အော်ကြသည်။ ရသေ့ဂူကြောင့် ပဲတင်သံများ ဖြစ်ပေါ်နေသည်။

ရသေ့ဂူအဝရှိ နှင့်းဟေမာ၏ အသံ ကျယ်လောင်စွာ ပေါ်လာသည်။

“သေရည်ရှုး. . . လူကြောက်. . . အကောက်ကြံ့ပြီး ပါဒနန်းတော်ကို သိမ်းဖို့ လွှတ်လိုက်တဲ့ ရဲမက်အားလုံး ကျကျန်လို့ ကယောင်ကတမ်း ထွက်ပြီး တာလား. . . အခု မြှင့်းပေါ်တက် ကြိုးက်ရာလက်နက်စဲ့. . . ”

သမိန်စက္ကဝတ်သည် ခေါင်းကိုသာ တွေ့တွင်ခါယမ်းနေသည်။

ထို့နောက် သမီနစက္ခဝတ်သည် သံတော်ဆင့်တစ်ဦးအား ခေါ်လိုက်ဖြီး ပုံရပိုက်ချပ်များကို ပေးလိုက်သည်။

“နားထောင်ကြစမ်း . . . ဟောဒါ အာကာရွှေခဲ့ မြေတိုက်ခန်းမထဲမှာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရှိခဲ့တဲ့ ပုံရပိုက်ပဲ . . . ပုံရပိုက်ကို ကိုယ်တိုင် စီရင်ရေးသားသူက နတ်ရွာစံရာအောစောနောင် ခမည်းတော်ဘူရားဖြစ်တယ်၊ သံတော်ဆင့် ဟောဟိုနေရာကိုသွားပြီး ပုံရပိုက်ကိုဖတ်စမ်း . . . ”

သံတော်ဆင့်သည် ရသံရှုအဝရှု ကျောက်တုံးကြီးပေါ်သို့ တက်လိုက်သည်။

အောင်မြင်သာ အသံသည် ရသံရှု၏ လိုက်သံဖြင့် ပုံတင်ဟီးလျက် လွှင်ပြင်တစ်လျှောက်သို့ ပုံ့နှံသွားလေသည်။

“ပါဒိနိုင်ငံတော်သား အပေါင်းတို့ . . .

ကျွန်ုပ်၏ တိုင်းသူပြည်သားများ၊ ကောင်းသာ ကုသိုလ်တရားကို နှုလုံးသွင်း ပွားများနှင့်ကြစေခြင်း အလို့၍ ကျွန်ုပ်ရာအောစောနောင်ဘူရင် ဤပုံရပိုက်ကို စီရင်ခဲ့ပေအဲ။

ဤပုံရပိုက်ကို စီရင်သာ ကျွန်ုပ်သည် မိမိ၏ ပါဒဗူရင်မင်းမြတ်အဖြစ်ကို ဖယ်ရှားနိမ့်ချလျက်၊ ဆက်စပ်ပြောင်းလဲ ဖြစ်ပျက်တတ်သာ လောကခံ တရားတို့အား ဖွံ့ဖြိုးပြသခဲ့မည် ဖြစ်၏။

ကျွန်ုပ်၏ နတ်ရွာလားချိန်မှာ တစ်စထက်တစ်စ နီးကပ်လာလေပြီ။

ပါဒဗူရင်မင်းမြတ်အဖြစ်၊ ကျွန်ုပ်၏ နန်းသက်တစ်လျှောက်လုံးတွင် ကျွန်ုပ်၏ နိုင်ငံတော်အတွက် မင်းကျင့်တရား၊ အပရိဟာနိယ တရားများနှင့် အညီ ကျွန်ုပ်စိုးစံခဲ့၏။ သို့တစေ ခန္ဓာ၏ ဒုက္ခဝေဒနာကြောင့် နတ်ရွာလားရတော့မည့် ဤကာလဝယ် တရားနှင့် မညီညွှတ်သာ အခြင်းအရာများသည် ချမ်းမြှေသာ ကျွန်ုပ်၏ နန်းသက်ကာလများကို ခြိမ်းမြောက်နေကြပြီ။

ကောင်းစွာ ရှင်သန်ခဲ့သည့် အလျောက်၊ ကျွန်ုပ် ကောင်းစွာ သေဆုံးလိုပြီ။

တိုင်းသူပြည်သားတို့ . . .

ကျွန်ုပ်၏ နှုလုံးအိမ်ထက်၌ ကာလများစွာက လေးလံစွာ ကျရောက်နေခဲ့သာ အကုသိုလ်အမှုကို ကျွန်ုပ် ဖယ်ရှားတော့အဲ။

သင်တို့ သတိသံဝေဂ ရကြကုန်၊ လောကခံတရားကို နှုလုံးသွင်းကြ

တော်ကို သိမြင်ဖူးတွေ့ရပြီ ဖြစ်ရကား၊ နောင်တော်သတ် နှစ်းစံဖြစ်ခဲ့ပေသာ ကျွန်ုပ်၏ ထိုးဖြူရိပ်တွင် အကုသိုလ်တစ်ခု ကျေရောက်နေခြင်းကို ကျွန်ုပ် လျှစ်လျှော်၍ မရတော့ပြီ။

တိုင်းသူပြည်သားတို့ . . .

ကျိုက်ပါဒဆံလွန်၊ ကျိုက်ကမေ့ဆန်လွန်၊ ကျိုက်မှာထယ် စေတီတော် များကို တည်ထားကိုးကွယ်ခဲ့ပေသာ ကျွန်ုပ်သည်၊ ကျွန်ုပ်၏လက်မှ နောင်တော်၏ သွေးတို့ကို ဆေးချွတ်၍ မရတော့ဟု တစ်စာက်တစ်စ မှတ်ထင်လာခဲ့ပြီ။

တောင်နှစ်းစံ မဟောသီတွင် သားတော်ဖူးမြင်သာအခါ၍ ထိုသွေးတို့၏ နိုင်ခြင်းကို ကျွန်ုပ် ယခင်ကထက် ထိုတ်လန့်ခဲ့ရပေပြီ။ အကြောင်းကား ဤသို့တည်း။

ကျွန်ုပ် ရာဇာစောနောင်၏ မဟောသီတွင် သားတော်ကြီး ဖူးမြင်ပါက၊ ပါဒထိုးနှစ်းအရိုက်အရာကို ဆက်ခံမည်ဖြစ်သော သားတော်ကို ငယ်ရွယ်စဉ်မှာ ပင် လုပ်ကြံမည်ဟူ၍ နောင်တော် ဟံသာသေနဘူရင်၏ လူထုများက ကြံစည် အားထုတ်ကြသောကြောင့် ပေတည်း။

သားတော်အား ချုစ်ခြင်းဖြင့် ထိုတ်လန့်ချောက်ချားခဲ့ရသော ကျွန်ုပ် နှင့် နှစ်းမတော်တို့သည် သားတော်၏ အသက်အန္တရာယ်ကို ဖုံးကွွယ်ဖယ်ရှားရန် ဤသို့။ အားထုတ်ကြတော့ပြီ။

ထိုးနှစ်းအရိုက်အရာ ဆက်ခံအပ်သူကား ပထမဆုံး ဖူးမြင်သာ သားတော်ကြီး ဖြစ်၏။ အကယ်၍ သမီးတော်ဖြစ်ပါက၊ လုပ်ကြံရန် စီစဉ်သူတို့ အတွက် အရေးအရာ မဟုတ်ပြီ။ ထို့ကြောင့် နှစ်းမတော်ကြီးမှ ဖူးမြင်သူကား သားတော်မဟုတ် သမီးတော်တည်းဟု နိုင်ငံအန္တာကြားသိဖော့၏။

သားတော်ကို ဖူးမြင်သည့် ညျဉ်းညွှန်ပင် ဖူးမြင်သော သတို့သမီးငယ် ကို နှစ်းတော်အတွင်း လျှို့ဝှက်စွာ ရှာဖွေခဲ့ကြ၏။ သားတော်၏ ဘုန်းကံကြောင့် လွယ်ကူစွာ တွေ့ရှုခဲ့ပေ၏။ ထိုသတို့သမီးငယ်ကား . . . မြင်းဇော်းအမှုတော် ထမ်းနှင့် ကျွန်ုပ်မတို့မှ ထိုညွှန် ထိုအချိန်မှာပင် ဖူးမြင်အပ်သော သူတည်း။

အကလေးငယ်ကား ဖောင်မြင်းဇော်း အမှုတော်ထမ်းနှင့် မြိုင်ကျွန်ုပ်မ တို့နှင့် မလောက်ပတ်စွာပင် ရုပ်ဆင်းနိကာယ်တင့်တယ်လှပေ၏။ ကျွန်ုပ်နှင့် နှစ်းမတော်ကြီးကား၊ ထိုအကလေးငယ်အားကိုပင် ဖူးမြင်သော သမီးတော်ဟူ၍

နိုင်ငံတော်သို့၊ ကြော်ခဲ့ပေ၏။ အေးချမ်းသော ဆောင်းသမယ ညျဉ်လယ်၌ ဖွားမြင်သည့်အလျောက် ‘နှင်းဟေမာ’ဟု အမည်သညာ ပြုခဲ့၏။

နှစ်းမတော်ကြီးမှဖွားသော သားတော်ကိုကား ပါဒနိုင်ငံတော်၏ သာသနူမကိုင် ဦးထိပ်ဖြစ်ပေသော ဆရာတော် မထော်မြတ်ရှင် ဗုဒ္ဓဘာကျော် ဂျို့ရှုက်စွာ ပို့ဆောင်သိမ်းဆည်းထားခဲ့ပေ၏။

ကြောက်ခမန်း လျှို့ဝှက်သော အခြင်းအရာကို သိသူဟူ၍ ကျွန်ုပ်နှင့် နှစ်းမတော်ကြီးမှအပ ဆရာတော် မထော်မြတ် ရှင်ဗုဒ္ဓဘာကျော် တစ်ပါးသာ ရှိပေ၏။ နှစ်းမတော်ကြီးမှဖွားသော သားတော်ကြီးကို လုပ်ကြံမည့်သူများလည်း သမီးတော်ဖြစ်သည့် အားလုံးစွာ ပါဒထိုးနှစ်းအရှိက်အရာအတွက် ကြောင့်ကျွွဲယ်မရှိပြီဖြစ်၍ ဘေးအန္တရာယ်မှ ကင်းလွတ်ခဲ့ပေ၏။

သို့ဖြင့် ကျွန်ုပ်နှင့် နှစ်းမတော်ကြီးသည်...”

သံတော်ဆင့်၏ ဖတ်သံသည် ရသေ့ဂူဝနှင့် အနီးဆုံးဖြစ်သော နှင်းဟေမာ၏ နားထဲ၌ အကျယ်လောင်ဆုံး ပဲ့တင်သံဖြစ်လေသည်။ နှင်းဟေမာသည် သံတော်ဆင့်၏ ဆက်လက်ဖတ်ကြားနေခြင်းများကို မကြားတော့။ ရသေ့ဂူ၏ လိုက်သံသည်သာ နားထဲမှုတစ်ဆင့် တစ်ကိုယ်လုံးသို့ ထိုးဖောက်ရှိက်ခတ်နေသည်။

“မြင်းဇော်းအမှုထမ်းနှင့် ကျွန်ုပ်မတို့မှ ဖွားမြင်သော...”

“မြင်းဇော်းအမှုထမ်းနှင့် ကျွန်ုပ်မတို့မှ ဖွားမြင်သော...”

“မြင်းဇော်းအမှုထမ်းနှင့် ကျွန်ုပ်မတို့မှ ဖွားမြင်သော...”

“မြင်းဇော်းအမှုထမ်း”

“ကျွန်ုပ်မ...” “ကျွန်ုပ်မ...” “ကျွန်ုပ်မ...”

လပြည့်ညမှ ရသေ့ဂူလွင်ပြင်သည် ပြာလဲသော အလင်းရောင်ကို ဆောင်နေသံသည်း နှင်းဟေမာ၏ စက္ခအာရုံတွင် အလုံးစုံသည် ပကတီ အမှုံးတိုက်။

အာကာရွှေ့မှ ဒီပါသည်လည်း မိမိနား၊ နားသို့ကပ်၍ အော်ဟစ်နေသည့်အလား... .

“... အချို့ရယ်... မင်းများလိုက်တာ... နှင်းဟေမာ... ရာဇ်မာန်တွေ... အလုံးမာန်တွေ... အမှုန်းမာန်တွေ... မင်းပြင်းထန်လိုက်တာ ပါလား...”

“ကျွဲ့ အချစ်ကို ဖွင့်ဟလို့ရနိုင်တဲ့ အခြေအနေတစ်ရပ်တည်းသာရှိတယ်... နှင့်းဟေမာ၊ ဒါပေမယ့် အဲဒီအခြေအနေ တစ်ရပ်ဟာလဲ မင်းရဲ့ ခမ်းနားမြင့်မြတ်တဲ့ ဘဝကို ဖျက်ဆီးပယ့် အခြေအနေ ဖြစ်နေတယ်...”

နားနှစ်ဖက်ကို ပိတ်လိုက်မိသည်၊ သို့သော ပဲ့တင်သံကားမပျောက်။

နှလုံးခုန်သံသည် ပဲ့တင်သံနှင့် ထက်ကြပ်မကွာ ပေါ်လာသည်။

နှလုံးခုန်သံတစ်ချက်သည် ‘မြင်းဇော်းအမှုထမ်း’

နှလုံးခုန်သံတစ်ချက်သည် ‘ကျွန်မ...’

“ဟေ့... နှင့်းဟေမာ၊ မင်းဟာ ပါဒေကရီမဟုတ်ဘူး... ကျွန်မရဲ့ သမီး...”

“နှင့်းဟေမာရဲ့... မင်းဖခင်ဟာ ရာဇာစောနာင် ဘုရင်မဟုတ်ဘူး၊ မြင်းဇော်း အမှုထမ်းသိရဲ့လား... မြင်းဇော်း အမှုထမ်း...”

အသံတို့သည် ပြင်ပမှသည် ကိုယ်တွင်းသို့၊ ကိုယ်တွင်းမှသည် အသည်း နှလုံးတွင်းသို့၊ အနဲ့အပြား တိုးဝေးဝင်ရောက် ရှုပ်ထွေး ကုန်ကြသည်။

“အဖရင်း အမိရင်းဖြစ်တဲ့ မြင်းဇော်း အမှုထမ်းနဲ့ ကျွန်မကို လိုက်ရှာရမလား”

“မဟုတ်သေးဘူး နှင့်းဟေမာ... မင်း... ပါဒေ နိုင်ငံတော်ထဲက အပြီး အပိုင်တွေက်သွားတော့...”

“ဒီလိုလဲ မလုပ်နဲ့လေ... နှင့်းဟေမာ၊ မင်းကို ချစ်မြတ်နှီးတဲ့ ပန်းချိ ကျော်ဆီ သွားပါလား၊ သူက ရာဇာစောနာင် မင်းကြီးရဲ့ သားတော်အစစ်လေ၊ ဘုရင့်သားတော်နဲ့ လက်ဆက်ရင် မင်း... ဘုရင့်ဆွဲတော်မျိုးတော် ဖြစ်ပြီပေါ့”

“အို... မဟုတ်ဘူး... မဟုတ်ဘူး၊ မင်းဟာ ပါဒေကရီ မဟုတ်ဘူး ဆိုတာ ပါဒေတစ်နိုင်ငံလုံး သိသွားကြပြီ မင်းဟာ ကျွန်မရဲ့ သမီးဆိုတာ အားလုံး သိသွားကြပြီ၊ ဒါကို မင်း ဖျောက်ဖျက်လို့ မရတော့ဘူး...”

ပဲ့တင်သံတို့၏ အကျယ်လောင်ဆုံးအချိန်တွင် နှလုံးခုန်သံတို့လည်း ပြင်းထန်စွာ မြည်ဟီးလာကြသည်။ ချပ်ဝတ်တန်ဆာအောက်မှ နှလုံးသည်းပွဲတ်သည် ပေါက်ကွဲ လွှဲင့်စင်သွားလုံမှတတ်။

မျက်လုံးများကို ပြန်၍ ဖွင့်လိုက်မိသည်။

မြင်ကွင်းတို့သည် သိကရီ ပိုးတဝါး၊ မှုန်တမ္မိုင်း။

ပိုးတဝါးမြင်ကွင်းထဲတွင် လွှင်ပြင်၏ တစ်ဖက်ထိပို့ ရပ်နေသာ

သမိန်စက္ကဝတ်ကို တွေ့နေရသည်။ သမိန်စက္ကဝတ်သည် မြေပေါ်တွင် ကျောက်ရှုပ်လိုက် ရှုံးစိုက်ကြည့်နေသည်။

ဒေါသအမျက်တို့ ဆူပွဲက်လာပြန်သည်။

“ဒင်းကြောင့်... ဒင်းကြောင့်...”

နှင်းဟေမာ မြင်းကောက်ကိုဖွင့်သည်။ မြင်း၏ ခြေကို ကြာပွတ်ဖြင့် ရှိက်သည်။ ကြာပွတ်ကို လွှတ်ချေလျက် ဓားကိုကိုင်သည်။

မြင်းကို တစ်ဟုန်ထိုးနှင်းလျက် ဓားကိုဝင့်လျက် သမိန်စက္ကဝတ်ဆီသို့ ဝင်သည်။

လွှင်ပြင်တစ်လျှောက် အော်ဟစ်သံများ ဆူညံသွားသည်။

သမိန်စက္ကဝတ်သည် နေရာမှုမရှေ့လျား၊ မတူန်မလှုပ်။

သမိန်စက္ကဝတ်ရှေ့သို့ မရောက်မိ ခပ်လျမ်းလှမ်းမှာပင်... .

နှင်းဟေမာလက်ထဲမှ ဓားလွှတ်သွားသည်။ မြင်းပေါ်မှုကျသည်။

သမိန်စက္ကဝတ်သည် နှင်းဟေမာထံသို့ ပြေးလာလေသည်။

လဲကျနေသော နှင်းဟေမာကို ထူးမပေးရန် လက်ကိုကိုင်လိုက်သည်။

လက်အစုံတို့သည် ဆောင်းနှင်းများလို အေးစက်နေကြသည်။

လရောင်အောက်တွင် ဆံအပြောပြုဖြစ်နေသော လှပလွှန်းသည် မျက်နှာဝင်းဝင်းကို သမိန်စက္ကဝတ် ငံ့ကြည့်လိုက်သည်။

ထို့နောက် လွှင်ပြင်စပ်မှ ရဲမက်များဆီသို့ လှည့်ကြည့်လေသည်။

ငိုရှိက်သံ တန့်တယွေးဖြင့် ပြောလိုက်သည်။

“အင်မတန်... ပြင်းထန်တဲ့... စိတ်နှလုံး ထိခိုက်မှုတွေကြောင့်... အစ်မတော်... ဟာ... နှလုံးကြော်ပြီး... သေဆုံးသွားပြီ...”

လပြည့်ညအလယ်မှ လကိုမဲမောင်သော တိမ်အုပ်တစ်စု ဖြတ်သွားသဖြင့် ရသေ့ဂူလွှင်ပြင် မဲမောင်သွားလေသည်။

အမောင်တွင်းမှ သမိန်စက္ကဝတ်၏ ငိုရှိက်သံ။

“အစ်မတော်ရယ်... စိတ်မာန်ပြင်းထန်လှချည်လား... ပြင်းထန်လှချည်လား... အစ်မတော်ရယ်... ဘာပဲဖြစ်ဖြစ်... အစ်မတော်ဟာ... ကျေပဲရဲ့ အစ်မတော်ပါ... အစ်မတော်ဟာ ပါဒေကရီပါ... ပါဒေကရီပါ...”

\*

\*

\*

ပါဒနေပြည်တော် နှစ်းမြို့ရှိုး၏ အနောက်ဘက်မှုခံတံခါးသည် တစ်ခါက အုတ်အုတ်ကျက်ကျက် စည်ကားခဲ့သူးသည်။ ထိုအခါကား ရာဇာတော်နောင်ဘုရင်ကြီး၏ စျာပန်တော်နော်။

သို့သော် ထိုနောကထက်ပို၍ စည်ကားသောနေ့ဖြစ်ပေါ်နေသည်။  
“ပါဒကရီ၏ စျာပန်တော်”

နှစ်းမြို့ရှိုး အနောက်မှုခံတံခါး နေပြည်တော်တွင်း လမ်းမများ၊ ရေယာဒီပဆီသို့ ဦးတည်သောလမ်းမများရှိ စည်ကားပြည့်ကြပ်သော မြင်ကွော်းကို ရေယာဒီပတော်ကုန်းပေါ်မှ ဖြန့်ကျက် အုပ်မိုးကြည့်နေသူကား . . . ပန်းချီကျော် ဒီပါဖြစ်သည်။

ဒီပါသည် ‘ပန်းချီကျော်ဒီပါ’ပင် ဖြစ်ခဲ့လေသည်။

ညီတော် သမိန်စက္ကဝတ်က ဦးခိုက်အပ်နှင့်လာသော ပါဒထီးနှစ်းကို စွန့်ပယ်ခဲ့သည်။ အမှုအမတ်၊ တပ်မင်းတို့၏ ပန်ကြားချက်ကို ပြင်းပယ်ခဲ့သည်။

ရာဇုလုံတံကိုလည်းကောင်း၊ သံလျှက်ကိုလည်းကောင်း မကိုင်စွဲခဲ့။

ပုံလွှာရေးသည် စုတ်တံသာ။

ဒီပါ၏ရှုံးမှ ဖျော်စပုံလွှာချုပ်ပေါ်တွင် မည်သည့် အရေးအကြောင်းမျှ ပေါ်မလာသေးပေါ်တော်ကုန်းပေါ်မှနေ၍ တော်အောက် မြင်ကွော်းကို ဤမြှောမြင့်စွာ ကြည့်နေခဲ့သော်လည်း မြင်ကွော်းမှအရောင်များသည် ဒီပါ၏ စက္းဘဒ်သို့ မထိခိုက်နိုင်သေး။

သို့သော် ပုံလွှာချုပ်၏ အမည်ကိုကား ရေးပြီးလေပြီး

“ချို့သောပါဒကရီ”

နောက်ဘက်ဆီမှ ကည်ရွက်ခြောက်များပေါ်သို့ နှင့်လျှောက်လာသံကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်လျှင်၊ မိမိမျက်ဝန်း၌ မျက်ရည်များ ရစ်ပဲနေသည်ကို မြင်သွားမည် ဖြစ်သဖြင့် ဒီပါ လှည့်မကြည့်တော့။ သို့သော် လျှောက်လာသူကို ဒီပါသိနေသည်။

မိတနော်သည် ဒီပါ၏ ပခုံးကို ဖွံ့ဖြိုးသာစွာ ဆုပ်ကိုင်လိုက်သည်။

“အမောင်. . . ရယ်. . . ”

ရွှေမှောက်ရှိ လစ်လပ်နေသော ပုံလွှာကားချုပ်ပေါ်၌ ငွေခြည်ပဝါမြိတ်စနှင့် ဆံစတို့ လေပြေတွင် လွှင့်ပဲနေသည့် မိတနော်ပုံကို ရေးဆွဲနိုင်ရန် ကြိုးစားရမည်လား . . . ဟု ဒီပါ တွေးလိုက်မိလေသည်။

၂၈၂

ချစ်ညီးညီး

ကည်ပင်၏ ပင်စည်ကို ကွယ်လျက်ရပ်နေသော အကြပ်မှုံးစဲ့ သည်  
တောင်ခြေအောက် စျောပန်မြင်ကွင်းကို ငေးကြည့်နေသည်။ အမြဲတမ်း  
ဆင်ယင်ထားရှုံးနေခဲ့သော အပြုံးရိပ်တို့သည် ထိုတဒ်ဂုံး စဲ့၏ မျက်နှာပေါ်  
တွင် ပျောက်ကွယ်နေလေသည်။

ချစ်ညီးညီး  
၁၉၃၈၊ နိုဝင်ဘာလ။



ရုတေသနပုဂ္ဂန္တာနှင့်ပေါ်ကို

# ခုစွမ်းနှေ့

ချုပ်သောပါဒကေရီ

